

ဗုဒ္ဓဝင်္ဂပါဠိတော်နိဿယ။

နမောတဿဘဂဝတောအရဟတောသမ္ဗုဒ္ဓဿ။

ရတနဝင်္ဂနိဿယ။

ဣဒံကောသလိပတိ၊ သတ္တဝါတို့၏ နိဗ္ဗာန်ဆောင် အထူးရှေ့ဆောင်အကြီး အမှုဆောင်ဖြစ်တတ်သော၊ သဟမ္ပတိ၊ သဟမ္ပတိအမည်ရှိသော၊ ဗြဟ္မာစ၊ ဗြဟ္မာမင်းသည်ထည်း၊ အနိဝရံ၊ အတုမရှိ မြတ်တော်မူသော မြတ်စွာ တုရားကို၊ အဋ္ဌမသတ္တဟေ၊ သတ္တဝါတို့၏ အလွန်အဋ္ဌမသတ္တဟာဋ္ဌ၊ ကတဉ္စလိ၊ ချီအပ်သော ထက်ရက်ရှိသည်ဖြစ်၍၊ အာယာစထ၊ တောင်းပန်ပြီ၊ ကိံ အာယာစထ၊ အာယာစထတောင်းပန်သနည်း၊ ဣဝ၊ ဤသောကဋ္ဌ၊ အပ္ပဓု ဇက္ခာတိကာ၊ ပညာဖြင့်ပြီးသော မျက်စိ၌ရာဂဒေါသစသော မြှန်းသောသ ဘော၊ ရှိကုန်သော၊ သတ္တဝါ၊ သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏၊ အနိဝရော၊ အတုမရှိမြတ်တော်မူသော မြတ်စွာတုရားသည်၊ ဣမံပဇံ၊ ဤသတ္တဝါအ ပေါင်းကို၊ အနုကမ္ပံ၊ အစဉ်သနားသော်မူသည်ကို၊ ကတော၊ ပြု၍၊ မေတ္တံ၊ တရား တော်ကို၊ ဒေသေတိ၊ ဟောတော်မူပါလော့၊ ဣတိ၊ ဤသို့၊ အာယာစထ၊ တောင်းပန်ပြီ။ သမ္ပန္နိဗ္ဗာစရဏဿ၊ ဝိဇ္ဇာသုံးပါးဝိဇ္ဇာရှစ်ပါးစရဏတ ဆဲငါးပါးနှင့်ပြည့်စုံတော့မူထသော၊ တာဒိနော၊ သည်းခံခြင်းဂုဏ်နှင့်ပြည့် စုံတော်မူထသော၊ ဇု၊ နိဗ္ဗာဏဿ၊ အရဟတ္တမဂ်ပညာအရှောင်ကိုဆောင် တော်မူထသော၊ အန္တိမဒေဟာစာရိနော၊ အဆုံးစွန်သော ကိုယ်တော်ကို ဆောင်တော်မူထသော၊ အပ္ပဓိဝုဂ္ဂဏဿ၊ တုတက်ကင်းသောပျိုလ်မြတ် ထည်းဖြစ်တော် မူထသော၊ တတာဂတဿ၊ မြတ်စွာ တုရားအား၊ သဗ္ဗ သတ္တေ၊ အလုံးစုံသောသတ္တဝါအပေါင်း၌၊ ကာရုဉာတော၊ သနားတော်မူသည် ၏အဖြစ်သည်၊ ဥပ္ပဇ္ဇ၊ ဖြစ်ပြီ။ ဟိယသ္မာ၊ အကြင်ကြောင့်၊ မမ၊ ငါတုရား၏ ဇေတဝဒေဝမနုဿာ၊ ထိုဆွေတော်မျိုးတော်စသောနတ်နှင့်တကွသေဘု လူအပေါင်းသည်၊ နရုတ္တမော၊ ထိုတို့ထက်မြတ်တော်မူသော၊ အယံဗုဒ္ဓေါ၊

ဤမြတ်စွာဘုရားသည် ကိဒိသကော၊ အဘယ်သူနှင့်တူသနည်း၊ ဣဒ္ဓိဗလဉ္စ
 ထန်ခိုးတော်အစွမ်းသည် ထည်းကောင်း၊ ပညာဗလဉ္စ၊ အရတ္တမင်္ဂပညာ
 တော်အစွမ်းသည် ထည်းကောင်း၊ ကိဒိသံ၊ အဘယ်သို့ သဘောရှိသနည်း၊
 သောကဟိတဿ၊ လူတို့၏အစီးအပွားကိုဖြစ်စေတတ်သော မြတ်စွာဘုရား
 ၏ဗုဒ္ဓဗလံ၊ အားတော်ဆယ်တန် ဉာဏ်တော်ဆယ်ပါးသည်၊ ကိဒိသံ၊ အ
 ဘယ်သို့ သဘောရှိသနည်း၊ ဣတိ၊ ဤသို့၊ နဇာနန္တိ၊ မသိကြကုန်၊ ဟိယသ္မာ၊
 အကြင်ကြောင့်၊ မမ၊ ငါ၏၊ ဇေတသဒေဝမနုဿာ၊ ထိုဆွေထော်မျိုးတော်
 အစရှိကုန်သောနတ်နှင့်တကွသောလူအပေါင်းတို့သည်၊ နုရုတ္တမော၊ လူတို့
 ထက်မြတ်တော်မူသော၊ အယံဗုဒ္ဓေါ၊ ဤမြတ်စွာဘုရားသည်၊ ဇေသကော၊
 အတုမရှိသော ဘုရားတို့နှင့်သာ တူတော်မူ၏၊ ဣဒ္ဓိဗလဉ္စ၊ ထန်ခိုးတော်အ
 စွမ်းသည် ထည်းကောင်း၊ ပညာဗလဉ္စ၊ အရတ္တမင်္ဂ ပညာတော်အစွမ်း
 သည် ထည်းကောင်း၊ ဇေသံ၊ ဤသို့သဘောရှိ၏၊ သောကဟိတဿ၊ လူတို့၏
 အစီးအပွားကိုဖြစ်စေတတ်သော မြတ်စွာဘုရား၏၊ ဗုဒ္ဓဗလံ၊ အားတော်
 ဆယ်တန် ဉာဏ်တော်ဆယ်ပါးသည်၊ ဇေသံ၊ ဤသို့သဘောရှိ၏၊ ဣတိ၊ ဤသို့၊
 နဇာနန္တိ၊ မသိကုန်၊ ဟန္တု၊ ဟန္တု၊ ဟန္တု၊ ဟန္တု၊ ဟန္တု၊ ဟန္တု၊ ဟန္တု၊ ဟန္တု၊
 မရှိသော၊ ဗုဒ္ဓဗလံ၊ အားတော်ဆယ်တန် ဉာဏ်တော်ဆယ်ပါးကို၊ ဒဿ
 ဟိဿာသိ၊ ပြစ်၊ နဘော၊ ကောင်းကင်၌၊ ရုတနမဏ္ဍိတံ၊ ရုတနာဆယ်ပါးတို့
 ဖြင့်ဟန်သာဆင်အပ်သော၊ စင်္ဂဟံ၊ ရုတနာကြောင့်တော်ကို၊ မာယဟိသာမိ၊
 ဖန်ဆင်းအံ့၊ ဣတိမရိဝိတက္ကံ၊ ဤသို့သော အကြံတော်သည်၊ အဟောသိ၊
 ဖြစ်၏၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ ဝိန္တိ၊ တမတ္ထေ၊ ကြံတော်မူခါစ၌၊
 ဒဿဟာဿ စက္ကဝါဠဝါသိနော၊ ထသောင်းသော စကြာဝဠာ၌နေကုန်
 သော၊ ဘုမာ၊ ဘုမ္မဝိုးနတ်တို့သည် ထည်းကောင်း၊ မဟာရ ဖိကာ၊ စတုမ
 ဟာရာဇ်နတ်တို့သည် ထည်းကောင်း၊ တာဝတိံသာ၊ တာဝတိံသာနတ်တို့
 သည် ထည်းကောင်း၊ ယာမာစဒေဝါ၊ ယာမာနတ်တို့သည် ထည်းကောင်း၊
 တုသိတာဂ၊ တုသိတာနတ်တို့သည် ထည်းကောင်း၊ နိဗ္ဗိတာစ၊ နိဗ္ဗာနရတီ
 နတ်တို့သည် ထည်းကောင်း၊ ပရနိဗ္ဗိတာစ၊ ပရနိဗ္ဗိတာဝသတ္တိနတ်တို့သည်
 ထည်းကောင်း၊ ယေနုစဗြာဟ္မကာယိကာ၊ အကြင်ဗြဟ္မာအပေါင်းတို့သည်
 ထည်းကောင်း၊ အာနန္ဒတာ၊ အလွန်ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ ဝိပုလံ၊
 ပြန်ပြောကျယ်စွာသော၊ ဧဝာသံ၊ ကြွကြွသော အသံကို၊ အကံသု၊ ပြု
 ကြကုန်၏၊ ဟေဝိ၊ မြေ၊ ယာဝအကနိဋ္ဌာဝနာ၊ အကနိဋ္ဌထုံတိုင်အောင်
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သဒေဝကာ၊ နတ်နှင့်တကွသောလူတို့ထည်း

ကောင်း၊ ပုထုစ၊ များလည်းများစွာထသော၊ အသံဝပ်သ၊ နေ့အောက်၌တည်ရာ
အပိတ်အပင်လည်းမရှိထသော၊ လောကန္တရိကာ၊ လောကန္တရစ်ငရဲတို့
ကိုလည်းကောင်း၊ ဩဘာသိထာ၊ အာသောကကသိုဏ်းကိုလည်းကောင်း၊ တော်မူ၍
အရောင်အစင်းကိုပြတော်မူ၏။ တဒါ၊ ထိုအခါ၌၊ လောကန္တရိ ကာသု၊
လောကန္တရစ်ငရဲတို့၌၊ တိဗ္ဗော၊ တစ်နက်သော၊ * တမောစ၊ အရိက်ရှောင်
သည်သည်၊ ဝိဘဘော၊ ယောက်သည်၊ အဟု၊ ဖြစ်ပြီ၊ ဒေဝမနုဿာစ၊ နတ်လူ
တို့သည် လည်းကောင်း၊ လောကန္တရိကာဒိသတ္တာစ၊ လောကန္တရစ်ငရဲ
သုစသော သတ္တဝါတို့သည်လည်းကောင်း၊ အစ္စေရကံ၊ အံ့ဩဖွယ်ရှိ
သော၊ ပါရိဟိရံ၊ တန်ခိုးပြု၊ ပြုဟာကို၊ ဒိသ္မာန၊ မြင်ကုန်၍၊ အဘိမောဒန္တိ၊ အ
တ္တန်ဝမ်းမြောက်ကုန်၏။ သဒေဝဂန္ဓဗ္ဗမနုဿရက္ခသေ၊ နတ်ဂန္ဓဗ္ဗလူ
ရက္ခိ၊ သံတို့နှင့်တကွဖြစ်ကုန်သော၊ ဣမတ္ထိံထောကေစ၊ ဤလူပြည်၌လည်း
ကောင်း၊ ပရတ္ထိံစ၊ နတ်ပြည်၌ လည်းကောင်း၊ ဥဘယတ္ထိံစ၊ လူပြည်
နတ်ပြည်၌လည်းကောင်း၊ အစေစ၊ အောက်၌လည်းကောင်း၊ ဥဒ္ဓံစ၊ အ
ထက်၌လည်းကောင်း၊ တိရိယဗ္ဗ၊ ဖိသာအနံ၌ လည်းကောင်း၊ ဝိတ္ထတဗ္ဗ၊ အ
လျား၌လည်းကောင်း၊ ဗရိတွာ၊ ပြန်နှံ၍၊ ဝိပုထေ၊ ပြန်ပြောကျယ်ကုန်သော၊
ဥဇ္ဇာရာ၊ မြတ်ကုန်သော၊ အဘာ၊ အရောင်တော်တို့သည်၊ အဇာယထ၊
ဖြစ်ကုန်၏။ သတ္တုတ္တမော၊ သတ္တဝါဟုသမျှတို့တက် မြတ်တော်မူထ
သော၊ အနုပိဝဇော၊ အတုမရှိမြတ်တော်မူထသော၊ ဝိနယကော၊ သတ္တဝါ
တို့ကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သော၊ သတ္တာ၊ မြတ်စွာဘုရားသည်၊
အာဟု၊ ဖြစ်ပြီ၊ ဒေဝမနုဿပုဇိတော၊ နတ်လူ တို့သည်ပူဇော်အပ်ထသော၊
မဟာနုဘာဝေါ၊ ကြီးမြတ်သောအာနုဘော်တော်ရှိထသော၊ သတပုညထ
က္ခယော၊ အနန္တဝကြာဝဇ္ဇာ၌ ရှိသောသတ္တဝါတို့ထက်ပြုခြင်း တုပြားတ
ကြိမ်ပြုချင် အရာမျှသာလွန်သော ကောင်းမှုကြောင့် ဖြစ်သော ထက္ခ
ဟာတော်ရှိတော်မူထသော၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အစ္စေရကံ၊
အံ့ဩဖွယ်ရှိသော၊ ပါရိဟိရံ၊ တန်ခိုးပြု၊ ပြုဟာကို၊ ဒသေတိ၊ ပြတော်
မူပြီ။ ဒေဝဝရေန၊ သူတို့ကိုဖြူဖွယ်မင်းသည်၊ အဋ္ဌမသတ္တဟော၊ သတ္တမ
သတ္တာဟင်္ဂါအလွန်ဖြစ်သောအဋ္ဌမသတ္တာဟင်္ဂါ၊ ယာပိတော၊ တောင်းပန်
အပ်သော၊ စက္ခုမာ၊ ဗုဒ္ဓစက္ခုစသောစက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော၊
နရုတ္တမော၊ လူတို့ထက်မြတ်တော်မူသော၊ လောကနာယကော၊ လူသုံးပါး
တို့ကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သော၊ သောသတ္တာ၊ ထိုမြတ်စွာဘုရား
သည်၊ ထဒါ၊ ထိုအခါ၌၊ အတ္ထံ၊ လူနတ်၏အကျိုးစီးပွားကို၊ သမေက္ခိတွာ၊ သင်

ခြင်တော်မူ၍၊ တုတ္ထ၊ ထိုဆွေတော်မျိုးတော်တို့၏အစည်းအဝေး၌၊ သဗ္ဗရတနန္ဒိတံ၊ အလုံးစုံရတနာဆယ်ပါးတို့ဖြင့်ဖန်ဆင်းအပ်သော၊ သုန္ဒိဋ္ဌိတံ၊ ကောင်းစွာပြီးသော၊ စင်္ဂဟံ၊ ရတနာစကြိုတော်ကို၊ မာပယိ၊ ဘန်ဆင်းတော်မူ၏။ ။ ဣဒ္ဓိဝ၊ ကိုယ်တော်တဆူတည်းဖြစ်သူက်များစွာသေ၊ ရှင်ပွားတော်တို့ကိုဖန်ဆင်းတော်မူသောဣဒ္ဓိပါဠိဟာရိယထည်းကောင်း၊ အာဒေသနာစ၊ သူဘဝါးတို့၏စိတ်အကြံကိုကြည့်၍ တရားဟောတော်မူသောအာဒေသနာပါဠိဟာရိယထည်းကောင်း၊ အနုသာသနီစ၊ သတ္တဝါတို့၏အလိုစရိုက်အားထောက်စွာဆုံးမတော်မူသော အနုသာသနီပါဠိဟာရိယထည်းကောင်း၊ ဣတိ၊ ဤ သို့၊ တိပါဠိဟိ၊ သုံးပါးသောပါဠိဟာရိယတို့ကို၊ တဂေါ၊ မြတ်စွာဘုရားသည်၊ ဝတိ၊ ထေ့သာတော်မူသည်၊ အဟု၊ ဖြစ်ပြီ၊ ထောကနာယကော၊ လူသုံးပါးတို့ကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည်၊ သုန္ဒိဋ္ဌိတံ၊ ကောင်းစွာ ပြီးသော၊ သဗ္ဗရတနမဏ္ဍိတံ၊ အလုံးစုံရတနာဆယ်ပါးတို့ဖြင့်တန်ဆာဆင်အပ်သော၊ စင်္ဂဟံ၊ ရတနာစကြိုတော်ကို၊ မာပယိ၊ ဖန်ဆင်းတော်မူ၏။ ။ ဒသသဟာယိ၊ ထောကစတုယာ၊ တသောင်းသောထောကစတု၊ သိနေရူပဗ္ဗတုတ္ထမေ၊ မြင့်မိုရ်တောင်မင်းဟုဆိုအပ်သောတောင်မြတ်တို့ကို၊ ပဋိပါဠိယာ၊ အစဉ်အားဖြင့်၊ ထေဗ္ဗဝ၊ ရွှေသည်တိုင်ကဲ့သို့၊ ကတ္တာ၊ ပြု၍၊ ဥပရိ၊ အထက်၌၊ မာပိတေ၊ ဖန်ဆင်းတော်မူအပ်သော၊ ရတနမယေရတနာဆယ်ပါးဖြင့်ပြီးသော၊ စင်္ဂဟေ၊ စကြိုတော်၌၊ ပါဠိဟာရိယံ၊ တန်ခိုးပြာဠိဟာရိ၊ ဒသသယိ၊ ပြတော်မူပေ၏။ ။ ဇိနော၊ မြတ်စွာဘုရားသည်၊ ဒသသဟာယိ၊ တသောင်းသောထောကစတုကို၊ အတံ၊ ဣဗ္ဗ၊ လွန်၍၊ စင်္ဂဟံ၊ ရတနာစကြိုတော်ကို၊ မာပယိ၊ ဖန်ဆင်းတော်မူ၏။ ရတနမယေ၊ ရတနာဆယ်ပါးဖြင့်ပြီးသော၊ စင်္ဂဟေ၊ စင်္ဂဟေ၊ စကြိုတော်၏၊ ပသေ၊ နံပါးနှစ်ဘက်၌၊ သဗ္ဗသောတ္ထာမယာ၊ အလုံးစုံရွှေဖြင့်ပြီးသောရွှေမြေအပိုင်းအခြားသည်၊ အဘောသိ၊ ဖြစ်၏။ ။ ယုဂဇ္ဇာနိ၊ အထူးထူးအစုံစုံသောရတနာတို့ဖြင့်ပြီးကုန်သော၊ တုယာသစ်ဘာ၊ ထုပ်ထွက် ဘူကိုထည်းကောင်း၊ အနုဝဂ္ဂ၊ ထိုထုပ်ထွက်တို့အားထောက်ကုန်သော၊ သေ၊ ဝတ္ထုဖလကတ္တဝါ၊ ရွှေဖြင့်ပြီးသောယုဉ်ချပ်အရိုးတို့ကိုထည်းကောင်၊ ဥဘတောပသေ၊ စကြိုတော်နံပါးနှစ်ဘက်၌၊ သဗ္ဗသောဝတ္ထာ၊ အလုံးစုံရွှေဖြင့်ပြီးကုန်သော၊ ဝေဒိကာ၊ စကြိုကိုရံသောပွတ်လုံးတိုင်တို့ကို ထည်းကောင်း၊ သုန္ဒိဋ္ဌိတာ၊ ကောင်းစွာဖန်ဆင်းတော်မူ၏။ ။ ဥဂ္ဂတော၊ တက်သစ်သော၊ သတရံယိ၊ ဝ၊ ရောင်ခြည်တကောင်ဆောင်သောနေမင်းကဲ့သို့၊ မင်္ဂလီ၊ သတ္တဝါလိကာကိဏ္ဍာ၊ ပတ္တမြားပု

၂

လဲ ဘိဇ္ဇင်္ဂါပြီးသော သဲဘိဇ္ဇင်္ဂါကြံ ဖြစ်၍ ခင်းကုန်သော၊ နိဗ္ဗိတော၊ ဖန်ဆင်း
ထော်မူအပ်သော၊ ရတနမယော၊ ရတနာဆတ်ပေးတို့ဖြင့်ပြီးသော၊ စက်
မော စကြံတော် သည်၊ သဗ္ဗာ၊ အလုံးစုံသော၊ ဒိသာ၊ အပျက်မျက်နှာတို့ကို၊
ဩဘာသေတိ၊ ထွန်းထင်းတောက်ပစေ၏။ ထေသ္မိ၊ မက်မနေ၊ ထိုရတ
နာစကြံတော်၌၊ ဝိနော၊ တည်ကြည်သော သမာဓိရှိတော်မူထအော၊ နိဗ္ဗိ
သာရဏက္ခတော၊ သုံးဆွဲနှစ်ပါးသော ယောကျ်ားမြတ်တို့၏ဧကန္တတာ
တော်နှင့်ဆည်းပြည့်စုံတော်မူထသော၊ ဇိနော၊ မာဂ်ငါးပါးကိုလည်းအောင်
တော်မူပြီးထသော၊ သမ္မုဒ္ဒေါ၊ မြတ်စွာထုရားသည်၊ ဝိနော၊ စမာနော၊ တင့်
တက်သျှက်၊ စင်္ကြံ၊ စက်မိ၊ စကြံကြွေတော်မူ၏။ သမာဂတာ၊
အညီအညွှန်စည်းဝေးကုန်သော၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဒေဝါ၊ နတ်တို့
သည်၊ နိဗ္ဗိ နတ်ပြည်၌ဖြစ်သော၊ မန္တာရဝပုပ္ဖံ၊ မန္တာရဝမည်သော ဗန်းကိုလည်း
ကောင်း၊ ပရမံ၊ ပရမ္မာကြာဗန်းကိုလည်းကောင်း၊ ပါရိသတ္တကံ၊ ပင်လယ်က
သစ်ပန်းကိုလည်းကောင်း၊ စက်မနေ၊ ရတနာစကြံတော်၌၊ ဩကိန္ဒြိ၊ ကြံ
မြှောက်၍ပူဇော်ကြကုန်၏။ ဒေသသဟာသိ၊ တသောင်းသောလောက
ခတ်၌၊ ဒေဝသံဃာ၊ နတ်အပေါင်းတို့သည်၊ ပမောဒိတာ၊ အလွန်ဝမ်း
မြောက်ကုန်သည်ဖြစ်၍၊ သကေသုအာလယေသု၊ မိမိတို့၏တည်ရာအရပ်တို့
၌၊ တံဘဂဝန္တံ၊ ရတနာစကြံတော်၌ စကြံကြွေတော်မူသော ထိုမြတ်စွာထုရား
ကို၊ ပဿန္တိ၊ ဖူးမြင်ကုန်၏၊ ကုဗ္ဗဟတ္ထာ၊ အလွန်နှစ်သက်ရှင်လန်းကုန်သည်
ဖြစ်၍၊ ပမောဒိတာ၊ အလွန်ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ နမသမာနာ၊ ရှိခိုး
ဟုန်ထွက်၊ နိပတန္တိ၊ စည်းဝေးကြကုန်၏၊ ဥဒဂ္ဂပိတ္တာ၊ ပီတိသောမနုဿဇီအ
စွမ်းဖြင့်ထက်ကြွသော ကိုယ်စိတ်ရှိကုန်ထသော၊ သုမနာ၊ ဝမ်းမြောက်သော
နှလုံးရှိကုန်ထသော၊ တာပတိံ သာပ၊ တာပတိံ သာနတ်တို့ သည်လည်း
ကောင်း၊ ယာမာစ၊ ယာမာနတ်တို့သည်လည်းကောင်း၊ တုသိတာစာပိဒေဝ
တာ၊ တုသိတာနတ်တို့သည်လည်းကောင်း၊ နိဗ္ဗာနမုတိနောဒေဝါ၊ နိဗ္ဗာနမု
တိနတ်တို့သည်လည်းကောင်း၊ ဝသဝတ္တိနော၊ ပရနိဗ္ဗိတဝသဝတ္တိနတ်ထံ၌
ဖြစ်ကုန်သော၊ ယေဒေဝါ၊ အကြင်နတ်တို့သည်လည်းကောင်း၊ ထောကနာ
ယကံ၊ မြတ်စွာထုရားကို၊ ပဿန္တိ၊ ဖူးမြင်ကုန်၏။ သဒေဝဂန္ဓဗ္ဗမနုဿ
ရက္ခသာ၊ နတ်ဂန္ဓဗ္ဗလူတို့နှင့် တက္ခသော ရက္ခိ၊ သံ ဘီလူးတို့သည်လည်း
ကောင်း၊ နာဂါ၊ နဂါးတို့သည် လည်းကောင်း၊ သုပတ္တာ၊ ဂဠုန်တို့သည်
လည်းကောင်း၊ အထဝါပိ၊ ထိုမှတစ်ပါးလည်း၊ ကိန္နရာ၊ ကိန္နရာတို့သည်လည်း
ကောင်း၊ နဘော၊ ကောင်းကင်၌၊ အဂ္ဂုဂ္ဂတံ၊ အလွန်တက်တွန်းသော၊ ဝန္ဓမဏ္ဍ

ထံၤအူဝ်ၤထပြည့်ဝ်းကွဲၤသိုၤတံၤထောကဟိတာနုကမ္မကံၤလူနတ်တိုအားနိဗ္ဗာန်
 အစီးအပွါးကိုဖြစ်စေသဖြင့် အစဉ်သနားတော်မူတတ်သော ထိုမြတ်စွာ
 ဘုရားကို၊ ပဿန္တိ၊ ဖူးမြင်ကုန်၏။ ။ သုသုဒ္ဓသုတ္တဝတ္ထဝသနာ၊ ကောောင်းစွာ
 စင်ကြယ်သောဖြူသောအဝတ်ကိုလည်းဝတ်ရုံကုန်ထသော၊ အာဘဿရာ
 စံ၊ ပရိတ္တာဘာအပ္ပမာဏာဘာအာဘဿရေဟောတိုသည်လည်းကောင်း၊ သု
 ဘာကိတ္တာစ၊ ပရိတ္တာသုဘာအပ္ပမာဏာသုဘာသုဘာကိတ္တာဟောတိုသည်
 လည်းကောင်း၊ ဝေဟမ္ပဿာ၊ ဝေဟဒိတ်ဟောတိုသည်လည်းကောင်း၊ အက
 နိဗ္ဗာစဒေဝတာ၊ အဝိဟာအတဗ္ဗာသုဒဿာသုဒဿိအကနိဗ္ဗဟောတိုသည်
 လည်းကောင်း၊ ပဉ္စလိကထာ၊ ထက်အုပ်ချီသည်ကိုပြုကုန်လျက်၊ တိဋ္ဌန္တိ၊
 ရပ်ကုန်၏။ ပဉ္စဝတ္ထိကံ၊ အဆင်ငါးပါးရှိသော၊ ဗျုပ္ပန၊ ပန်းကိုကား၊ စန္ဒန
 စုတ္တမိဿကံ၊ စန္ဒကူးနံသာမူနံတိုဖြင့်ပြုစားထသော၊ မန္ဒာရံ၊ မန္ဒာရဝမည်
 သောပန်းကို၊ ရုတ္တန္တိ၊ ကြံမြောက်၍ပူဇော်ကြကုန်၏။ တဒါ၊ ထိုအခါ၌၊ အပ္ပ
 ရေ၊ ကောင်းကင်၌၊ ထောကဟိတာနုကမ္မကော၊ လူနတ်တိုအား အစီးအပွါး
 ကိုဖြစ်စေသဖြင့် အစဉ်သနားတော်မူတတ်သော၊ ဖိနော၊ မြတ်စွာဘုရား
 သည်၊ အဟော၊ ဩဝါဒ်အိုဩဘွယ်ရှိပေစွာကား၊ ဣတိ၊ ဤသို့၊ ဥဂ္ဂိရုန္တပ၊
 ထီးကြူးကုန်လျက်၊ စေသာနိစ၊ ဝုဆုံးတိုကိုလည်း၊ ဘမန္တိ၊ ဖွည့်ကုန်၏။ ။
 တုဝံ၊ အရှင်ဘုရားသည်၊ သတ္တာစ၊ လူနတ်တို၏ဆရာလည်းဖြစ်တော်မူ၏။
 ကေတုစ၊ မှန်းကင်းသဖွယ်လည်း ဖြစ်တော်မူ၏။ ဓဇေစ၊ တံခွန်သဖွယ်
 လည်းဖြစ်တော်မူ၏။ ယုပေါစ၊ ပြသန်သဖွယ်လည်းဖြစ်တော်မူ၏။ ပါဏိနံ
 သတ္တဝါတို၏။ ပရာယနော၊ လည်းလျောင်းကိုးကွယ်ရာကိုလည်းဖြစ်တော်
 မူ၏။ ပတိဋ္ဌာစ၊ တည်ရာမြေကြီးသဖွယ်လည်းဖြစ်တော်မူ၏။ ဒိပေါစ၊ ကျွန်း
 ကြီးသဖွယ် လည်းဖြစ်တော်မူ၏။ ဒွိပဒုတ္တမောစ၊ လူနတ်ဟောတိုထက်
 မြတ်တော်မူ၏။ ဣတိ၊ ဤသို့၊ ထောမေန္တိ၊ ပြီးပွမ်းကုန်၏။ ။ ဒသသဟာသိ
 ထောကဓာတုဓာ၊ တသောင်သောထောကဓာတံ၌၊ မဟိဒ္ဓိကာ၊ ထန်ခိုးကြီး
 ကုန်သော၊ ဒေဝတာယော၊ နတ်တိုသည်၊ ပရိဝါရေတွာ၊ ခြံရံကုန်၍၊ တုဋ္ဌဟဋ္ဌာ
 အလွန်နှစ်သက်ရွှင်လန်းကုန်သည်ဖြစ်၍၊ ပမောဒိတာ၊ အလွန်ဝမ်းမြောက်
 ကုန်သည်ဖြစ်၍၊ နမသန္တိ၊ ရှိခိုးကုန်၏။ ပသန္နာ၊ ကောင်းစွာ ကြည်ညိုကုန်
 သော၊ တုဋ္ဌမာနဿာ၊ အလွန်နှစ်သက်ရွှင်လန်းသော စိတ်ရှိကုန်ထသော၊
 ဒေဝတာစ၊ နတ်သားတိုသည်လည်းကောင်း၊ ဒေဝကညာစ၊ နတ်သမီးတို
 သည်လည်းကောင်း၊ နရာသထံ၊ လူနတ်တိုထက်မြတ်တော်မူသောမြတ်စွာ
 ဘုရားကို၊ ပဉ္စဝတ္ထိကပုဗ္ဗေဟိ၊ ငါးပါးသောအဆင်ရှိသောပန်းတိုဖြင့်၊ ပူဇ

ယန္တိ၊ ပူဇော်ကုန်၏။ ပ... နှစ်ကောင်း စွာကြည့်ညှိကုန်ထသော တုခွ
မာနသာ၊ အလွန်နှစ်သက် ရွှင်ထန်းသောစိတ်ရှိကုန်ထသော၊ ဒေသဝံဇာ၊
နတ်အပေါင်းတို့သည် တံနရာသတံ၊ လူနတ်တို့ထက်မြတ်သောထိုမြတ်စွာ
တုရာကို၊ ပထမိ၊ ဖူးမြင်ကုန်၏၊ ပဉ္စဝတ္ထိကပုဗ္ဗဟိ၊ ငါးပါးသောအဆင်း
ရှိသော ပန်းတို့နှင့်၊ ပူဇယန္တိ၊ ပူဇော်ကုန်၏။ ဘော၊ အိုလူနက်ဖြောင့်
အပေါင်းတို့၊ သောကော၊ သောကဋ္ဌ၊ အဗျူတံ၊ ငှေးနှိုမဖြစ်ဘူးသော၊ သောမဟံ
သနံ၊ ကြက်သီးမွေးညှင်းထခြင်းသည်၊ အဟောအန္တ ရိယံ၊ ကြော်အံ့တွယ်
ရှိပေစွာမေ၊ ငါ့အား၊ ဤဒိသံ၊ ဤသို့သဘောရှိသော၊ အန္တေ ရိယံ၊ အံ့တွယ်ဖြစ်
သော၊ ထောမဟံ သနံ၊ ကြက်သီးမွေးညှင်းထခြင်းသည်၊ နတူကပုဗ္ဗံ၊ ရှေ့
မဖြစ်ဘူး၊ ဣတိ၊ ဤသို့၊ ဝိမှယန္တိ၊ အံ့ထြကြကုန်၏၊ တာဒေဝဟာ၊ ဘိနတ်
တို့သည်၊ သကံသကမိဘဝနေ၊ မိမိမိတို့၏စိမာန်၌၊ နံသိဒိတွာန၊ ထိုင်
နေ၍၊ နဘော၊ ကောင်းကင်၌၊ အန္တေရကံ၊ အံ့ထြတွယ်ရှိသော တန်ခိုးပြာဆို
ဟာကို၊ ဒိသွာန၊ မြင်ကုန်၍၊ မဟာဟာသိတံ၊ သည်းစွာသော ရယ်ရွှင်ခြင်း
ကို၊ ဟ သန္တိ၊ ဝိတိသောမနသန္တိ၊ အစွမ်းဖြင့်ရယ် ရွှင်ကုန်၏၊ အကာသဋ္ဌာ
စ၊ ကောင်းကင်၌တည်ကုန်သောသူတို့သည်လည်းကောင်း၊ တုမဋ္ဌာစ၊ မြေ
၌ တည်ကုန်သောသူတို့သည် လည်းကောင်း၊ တိဏမန္တိ နိဝါထိနေ၊ မြက်
အခင်း၌နကုန်သောသူ တို့သည်လည်းကောင်း၊ တုဋ္ဌာ၊ ဘဋ္ဌာ၊ အလွန် နှစ်သက်
ရွှင်ထန်း ကုန် သည်ဖြစ်၍၊ ပမောဒိတာ၊ အလွန်ဝမ်းမြောက်ကုန် သည်ဖြစ်၍၊
ကဘူလိ၊ သက်အုပ်ကို၊ ပဝ္ဂဟေတွာ၊ ချီကုန်၍၊ နမယန္တိ၊ ရှိခိုးကုန်၏၊ ဒိဏာ
ယုကာ၊ ရှည်သော အသက်ရှိကုန်တသော၊ ပုညဝန္တော၊ ထန်းလည်းကြီး
ကုန်ထသော၊ မဟိန္ဒိ ကာ၊ တန်ခိုးလည်းကြီးကုန်ထသော၊ ယေဝိနာဂါ၊ အကြင်
နဂါးမင်းတို့ သည်လည်း၊ ပမောဒိတာ၊ အလွန်ဝမ်းမြောက်ကုန်သည်ဖြစ်၍
နရုတ္တံ၊ လူသုံးပါးတို့ထက်မြတ်တော်မူသောမြတ်စွာတုရားကို၊ နမယန္တိ၊
ရှိခိုးကုန်၏၊ ပူဇယန္တိ၊ ပူဇော်ကုန်၏။ နဘော၊ ကောင်းကင်၌၊ အန္တေရကံ၊
အံ့ထြတွယ်ရှိသောတန်ခိုးပြာဆိုဟာကို၊ ဒိသွာန၊ မြင်၍၊ အနိလဉ္စသေ၊ လေ၏
ခရီးဖြစ်သော၊ အဗ္ဗရေ၊ ကောင်းကင်၌၊ သံဂီတိယော၊ နတ်၏ကချေသည်တို့
သည်၊ တထာဂတံ၊ မြတ်စွာတုရားကို၊ ပူဇနုတ္တယံ၊ ပူဇော်ခြင်းငှါ၊ ပဝ္ဂန္တန္တိ
ကခြင်းကိုလုံ့ လပြုကုန်၏၊ စဗ္ဗနပနန္ဒါနိ၊ စည်တော်တို့ကို၊ ဝါဒေန္တိ၊ တီးကုန်
၏။ သင်္ဂါ၊ ခရုသင်းတို့ကိုလည်းကောင်း၊ ပဏဝါစေဝ၊ ထက်စည်တို့ကို
လည်းကောင်း၊ အထောဝိ၊ ထိုမှတပါးလည်း၊ ဗဟူ၊ များစွာကုန်သော၊ ဒိန္ဒိမာ
စ၊ စည်ပုပ်ပတ်သာတို့ကို လည်းကောင်း၊ နဘော၊ ကောင်းကင်၌၊ အန္တေ ရ

ကံ၊ အံ၊ ဩ၊ ဘွယ်၊ ဂိ၊ သေ၊ ဘန်၊ ခိုး၊ ပြာ၊ ဝိ၊ ဟာ၊ ကို၊ ဗိ၊ သွာ၊ မြင်၊ ချိ၊ အန္တ၊ လိ၊ ကွ၊ ဝိ၊
 ကောင်း၊ ကင်၊ န္တိ၊ ဝန္တန္တိ၊ တီး၊ မှုတ်၊ ကုန်၊ ဇိ၊ ၊ အဇ္ဇ၊ ယ၊ သ၊ ဝတ၊ စင်၊ စစ်၊ နေ၊
 ငါ၊ တို့၊ အား၊ အတ္တ၊ တော၊ မ၊ ဖြစ်၊ တူး၊ မြိ၊ သော၊ ထော၊ မဟံ၊ သ၊ နေ၊ ကြက်၊ သီး၊ မွေး
 ညှင်း၊ ထ၊ ခြင်း၊ သည်၊ ဥပ္ပန္နိ၊ ဖြစ်၊ ပြိ၊ ခု၊ မ၊ ချွက်၊ အတ္ထ၊ သိ၊ ခ္ဗိ၊ အကျိုး၊ ဇိ၊ ပြီး၊ ခြင်း
 ကို၊ ထ၊ ဘာ၊ မ၊ ရ၊ ကုန်၊ အံ၊ နေ၊ ငါ၊ တို့၊ အား၊ ပဋိ၊ ပါ၊ ဝိ၊ တော၊ ချင်း၊ သာ၊ သုံး၊ ပါး၊ ကံ၊ ပြီး
 စေ၊ စတ်၊ သော၊ ခ၊ စော၊ သု၊ ရား၊ ပွင့်၊ တော်၊ မူ၊ သော၊ ကာ၊ ထ၊ သာ၊ သ၊ နာ၊ ထော်၊ တွင်း
 ဟူ၊ သော၊ န၊ ဝ၊ မ၊ ခ၊ ထာ၊ သည်၊ ဥပ္ပန္နော၊ ဖြစ်၊ ပြိ၊ ၊ တေ၊ သံ၊ ထို၊ လူ၊ နတ်၊ တို့၊ အား၊ ဗု၊ ခ္ဗေါ
 တိ၊ သု၊ ရား၊ ဟူ၊ ချိ၊ သု၊ တွာ၊ န၊ ကြား၊ သော၊ ကြောင့်၊ ဝိ၊ တိ၊ ငါး၊ ပါး၊ သော၊ ဝိ၊ တိ၊ သည်၊
 ဥပ္ပန္နိ၊ ဖြစ်၊ ပြိ၊ တာ၊ ဝ၊ ခေ၊ ထံ၊ ခ၊ ထာ၊ န္တိ၊ ဗု၊ ခ္ဗေါ၊ ဗု၊ ခ္ဗေါ၊ တိ၊ သု၊ ရား၊ သု၊ ရား၊ ဟူ၊ ချိ၊ ကထ
 ယန္တ၊ သို၊ ကုန်၊ လျက်၊ ပဉ္စ၊ လိ၊ က၊ တာ၊ ထက်၊ အုတ်၊ ချိ၊ သည်၊ ကို၊ ပြု၊ ကုန်၊ လျက်၊ ထိ၊ ဋ
 န္တိ၊ ရစ်၊ ကြ၊ ကုန်၊ ဇိ၊ ၊ ဝ၊ ဝ၊ စော၊ ကောင်း၊ ကင်၊ န္တိ၊ ဝိ၊ ဝိ၊ ဝ၊ အထူး၊ ထူး၊ ပြား၊ အပြား၊ ကုန်
 သော၊ မ၊ ဇာ၊ စ၊ နတ်၊ နှင့်၊ တိ၊ လူး၊ ဘိ၊ သည်၊ ထည်၊ သံ၊ ပ၊ သ၊ ဝ၊ န၊ နာ၊ ကောင်း၊ စွာ၊ ကြည်
 ညို၊ ကုန်၊ သည်၊ ဖြစ်၊ ချိ၊ ပဉ္စ၊ လိ၊ က၊ တာ၊ ထက်၊ အုတ်၊ ချိ၊ သည်၊ ကို၊ ပြု၊ ကုန်၊ လျက်၊ ဟံ၊ ကာ
 ရာ၊ စ၊ ဟိ၊ နှံ၊ လေး၊ ခတ်၊ သော၊ အသံ၊ တို့၊ ကို၊ ထည်၊ ကောင်း၊ သာ၊ ရ၊ ကာ၊ ရာ၊ စ၊ ကောင်း
 ချီး၊ ပေး၊ သော၊ အသံ၊ တို့၊ ကို၊ ထည်၊ ကောင်း၊ ဥက္က၊ ဋ္ဌိ၊ စ၊ ကြွေး၊ ကေ၊ ဝျီ၊ သံ၊ ကံ၊ ထည်၊
 ကောင်း၊ သံ၊ ပဟံ၊ သနံ၊ ကောင်း၊ စွာ၊ ရွှင်၊ ခြင်း၊ ကို၊ ထည်၊ ကောင်း၊ ဝတ္ထန္တိ၊ ဖြစ်
 စေ၊ ကုန်၊ ဇိ၊ ၊ မ၊ ဟာ၊ ဝိ၊ ရ၊ ကြီး၊ မြတ်၊ သော၊ ထုံး၊ ထရှိ၊ သော၊ မြတ်၊ စွာ၊ သု၊ ရား၊ ၊ ထ
 ထာ၊ အကြင်၊ အခြင်း၊ ဖြင့်၊ ထု၊ ယံ၊ အရှင်၊ သု၊ ရား၊ တို့၊ ဇိ၊ ပါ၊ ခေ၊ သု၊ ခြေ၊ တော်၊ အရံ
 တို့၊ န္တိ၊ ဝေဇ္ဇိ၊ ဇိ၊ ပ၊ သု၊ က၊ ဝဋ္ဌ၊ မာ၊ န၊ ကံ၊ သာ၊ ဝိ၊ တံ၊ တံ၊ ခွန်း၊ ထုံး၊ ဝေဇ္ဇိ၊ နံ၊ တံ၊ ခွန်း၊ ပြား၊ နာ
 သွယ်၊ ပန်း၊ ချွန်း၊ တောင်၊ စသည်၊ တို့၊ ဖြင့်၊ တန်၊ သော၊ ဆင်၊ အပ်၊ သော၊ စက္က၊ လ၊ ကွ၊ ထံ၊
 စက်၊ ထက္ခ၊ ထာ၊ တော်၊ သည်၊ သော၊ တတိ၊ တင့်၊ တယ်၊ တော်၊ မူ၊ ဇိ၊ ဣ၊ တံ၊ အာ၊ ဝိ၊ ဟိ၊
 ဤ၊ သို့၊ အစရှိ၊ သည်၊ တို့၊ ဖြင့်၊ ဝါ၊ ထန္တိ၊ သိ၊ ကုန်၊ ဇိ၊ သေဇ္ဇန္တိ၊ စ၊ မှုတ်၊ ထည်၊ မှုတ်၊ ကုန်
 ဇိ၊ ဝေ၊ ဝေ၊ ထန္တိ၊ စ၊ တီး၊ ထည်၊ တီး၊ ကုန်၊ ဇိ၊ သု၊ ဇာ၊ နိ၊ ထက်၊ ပန်း၊ ပေါက်၊ တို့၊ ကံ၊ ပေါ
 ထေ၊ န္တိ၊ စ၊ ခတ်၊ ထည်၊ ခတ်၊ ကုန်၊ ဇိ၊ နုပ္ပ၊ ထန္တိ၊ စ၊ ကထည်၊ ကကုန်၊ ဇိ၊ ဝုပ္ပံ၊ နေ၊ ပန်း
 ကို၊ ကား၊ ပဉ္စ၊ ဝတ္ထိ၊ ကံ၊ အဆင်း၊ ငါး၊ ပါး၊ ရှိ၊ သော၊ စန္ဒ၊ နု၊ ရတ္ထ၊ မိ၊ သ၊ ကံ၊ စန္ဒ၊ ကူး၊ နှံ
 သာ၊ မှုန်၊ တို့၊ ဖြင့်၊ ဖြွင်း၊ ထ၊ သော၊ မန္ဒ၊ ရဝံ၊ မန္ဒ၊ ရဝ၊ အမည်၊ ရှိ၊ သော၊ ပန်၊ ကံ၊ ပူဇ
 ထန္တိ၊ ပူဇော်၊ ကြ၊ ကုန်၊ ဇိ၊ ၊ ရူ၊ ဝေ၊ အဆင်း၊ သတ္တ၊ နံ၊ ဟော်၊ န္တိ၊ ထည်၊ ကောင်း၊
 သီး၊ လေး၊ စတု၊ ပါ၊ ရိ၊ သု၊ ခ္ဗိ၊ ဝိ၊ ထန္တိ၊ ထည်၊ ကောင်း၊ သမာ၊ မိ၊ မိ၊ သမာ၊ မိ၊ ထည်၊
 ကောင်း၊ ပညာ၊ ယ၊ စ၊ လော၊ ကိ၊ ထော၊ ကုတ္တ၊ ရာ၊ ပညာ၊ န္တိ၊ ထည်၊ ကောင်း၊ အသ၊ ဝိ
 သော၊ တု၊ န၊ သံ၊ သု၊ မရှိ၊ ဝိ၊ မုတ္တိ၊ ယာ၊ အရ၊ ဟတ္ထ၊ မိ၊ ထိ၊ န္တိ၊ ထည်၊ ကောင်း၊ ဓမ္မ၊ စက္က
 ပဝတ္ထ၊ နေ၊ ဓမ္မ၊ စကြာ၊ တရား၊ တော်၊ ကို၊ ဟော၊ တော်၊ မူ၊ ရာ၊ န္တိ၊ ထည်၊ ကောင်း၊ အ

သမာသမော၊ အတုမရှိသောရှေးဘုရားရှင်တို့နှင့် သဘူတူတော်မူ၏။ တု
 ဟူ၍ အရှင်ဘုရား၏ ကာယော၊ ဂိုဏ်းတော်၌၊ ဓါကတိကံ၊ ပြုကတေ သော၊
 ဗလံ၊ အားတော်သည်။ ဒသနာဂဗလံ၊ ဆန္ဒါနဆင်ပြောင်ဆယ်စီးအားကို
 ဆောင်နှိုင်းသောအားတော်ရှိ၏။ ဣဒ္ဓိဗလေန၊ တန်ခိုးတော်အစွမ်းအားဖြင့်
 လည်းကောင်း၊ ဓမ္မစက္ကပဝတ္တနေ၊ ဒေသနာဉာဏ်တော်၌ လည်းကောင်း၊
 အသမော၊ နှိုင်းယှဉ်စရာဥပမာမရှိ၊ ဧဝံ၊ ဤသို့၊ သဗ္ဗဂုဏုပေတံ၊ အထုံး
 စုံသော ဂုဏ်ကျေးဇူးနှင့်ပြည့်စုံတော်မူသော၊ သဗ္ဗင်္ဂသမုပါဂတံ၊ အထုံးစုံ
 သောမြတ်စွာဘုရားတို့၏အင်္ဂါအခြံအရံတို့နှင့်ပြည့်စုံတော်မူသော၊ မဟာရ
 နိ၊ ပစ္စေကမုနိတို့ထက်မြတ်တော်မူသော၊ ကာရုဏိကံ၊ သတ္တဝါတို့အားသ
 နားခြင်းကရုဏာရှိတော်မူသော၊ လောကနာယံ၊ မြတ်စွာဘုရားကို၊ နမဿ
 ထ၊ ရှိခိုးကြကုန်၏။ မဟာဝီရ၊ ကြီးမြတ်သောလုံ့လရှိတော်မူသောမြတ်
 စွာဘုရား၊ တုဝံ၊ အရှင်ဘုရားသည်၊ အဘိဝါဒနဉ္စ၊ အရိုအသေရှိခိုးခြင်းကို
 လည်းကောင်း၊ ထောမနဉ္စ၊ မျက်ကွယ်ပြီးပွမ်းခြင်းကိုလည်းကောင်း၊ ဝဉ္စ
 နဉ္စ၊ လက်အုပ်ချိ၍ရှိခိုးခြင်းကို လည်းကောင်း၊ ပသံသနဉ္စ၊ မျက်မှောက်ပြီး
 ပွမ်းခြင်းကို လည်းကောင်း၊ နမဿနဉ္စ၊ ကိုင်းညွတ်၍ရှိခိုးခြင်းကို လည်း
 ကောင်း၊ ပုဇဉ္စ၊ ပန်းနံ့သာစသည်တို့ဖြင့်ပူဇော်ခြင်းကိုလည်းကောင်း၊ သဗ္ဗံ၊
 အထုံးစုံကို၊ အရဟတိ၊ ခံတော်မူထိုက်၏။ ယေကေပိထောကေ၊ အကြင်
 ထောကသုံးပါး၌၊ ယေ၊ အကြင်ပစ္စေကဗုဒ္ဓါရဟန္တာတို့သည်၊ ဓေဝမနုဿာ
 နံ၊ နတ်လူတို့၏၊ ဝဉ္စနံ၊ ရှိခိုးခြင်းကို၊ အရဟန္တိ၊ ခံတော်မူထိုက်ကုန်၏။ သဗ္ဗသေ
 ဇ္ဇော၊ အထုံးစုံသောနတ်လူဗြဟ္မာပစ္စေကဗုဒ္ဓါရဟန္တာတို့ထက်မြတ်တော်မူ
 သော၊ မဟာဝီရ၊ ကြီးမြတ်သောလုံ့လရှိတော်မူသောမြတ်စွာဘုရား၊ တံ၊ အ
 ရှင်ဘုရားကို၊ တေ၊ ထိုနတ်လူဗြဟ္မာပစ္စေကဗုဒ္ဓါရဟန္တာတို့သည်၊ ဝဉ္စနေ
 ယျာ၊ ရှိခိုးအပ်ကုန်၏။ တေ၊ အရှင်ဘုရားနှင့်၊ သဒိသော၊ တူသောသူသည်၊
 နဝိန္ဒတိ၊ မရှိ၊ မဟာပညော၊ ကြီးမြတ်သောပညာရှိတော်မူထင်သော၊ သ
 မာဓိဈာနကောဝိဒေါ၊ သမာဓိဈာန်ထရားတို့၌ ထိမ္မာတော်မူထင်သော၊ သာရိ
 ပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ ဂိဇ္ဈကုတေ၊ ဂိဇ္ဈကုန်ထောင်၌၊ ဋ္ဌိတော
 ယေဝ၊ ရပ်ထူက်သာဇျင်၊ ထောကနာယကံ၊ မြတ်စွာဘုရားကို၊ ပဿတိ၊ မြင်
 ၏။ သုယုဏ္ဏံ၊ ပင်ထုံးကျွတ်ပွင့်သော၊ သာလရာဇံ၊ အင်ကြင်းပင်မင်းကဲ့
 သို့လည်းကောင်း၊ ဂဂဏော၊ ကောင်းကင်၌၊ စန္ဒံ၊ ဝယထာ၊ လပြည့်ဝန်းကဲ့
 သို့လည်းကောင်း၊ မဇ္ဈန္တိကေ၊ မွန်းတည့်သောအခါ၌၊ သူရိယံ၊ ဣဝံ၊ နမင်းကဲ့
 သို့လည်းကောင်း၊ ဝိရောစိတံ၊ တင့်တယ်သော၊ နရာသဘံ၊ လှူနတ်တို့ထက်

မြတ်တော်မူသောမြတ်စွာဘုရားကို၊ ဩဇောကောသိ၊ မော်ရွံကြည့်၏။ ။
 ဇေတနံ၊ ထွန်းထင်းတောက်လှသော၊ ဒိပရက္ခံ၊ ရွှေတန်ဆောင်တိုင်ကြီးကဲ့
 သို့ထည်းကောင်း၊ ဥဂ္ဂတံ၊ တက်သစ် သော၊ တရုဏသုရိယံ၊ နေထုလင်ကဲ့
 သို့ထည်းကောင်း၊ ဗျာမပ္ပဘာနုရဋ္ဌိတံ၊ တလံမျှလောက်သောရောင်ခြည်
 တော်တို့ဖြင့်တပ်သော၊ ဇိနံ၊ တည်ကြည်သော၊ သမာဓိရှိတော်မူသော၊ လော
 ကနာယကံ မြတ်စွာဘုရားကို၊ ပဿာတိ၊ မြင်၏။ ။ ကတကိဋ္ဌာနံ၊ ပြုအပ်ပြီး
 သောဟဆဲ့ ခြောက်ပါးသောမဂ်ကိစ္စရှိကုန်သော၊ တာဒိနံ၊ သည်းခံခြင်း
 ကျေးဇူး နှင့်ပြည့်စုံတော်မူကုန်သော၊ ဒိဏာသဝေါနံ၊ အာသဝေါကုန်ခန်းရ
 ဟန္တာထည်း ဖြစ်တော်မူကုန်သော၊ ဝိမထာနံ၊ ကိလေသာအညစ်အကြေး
 တို့မှကင်းစင်တော်မူကုန်ပြီးသော၊ ပဉ္စန္ဒတိက္ခသထာနံ၊ ငါးရာသောရဟန်း
 တို့အား၊ စောန၊ တာဝထခြင်းဖြင့်၊ သန္နိပါတယံ၊ စည်းဝေးစေ၏။ ။ တဂဝါ၊
 မြတ်စွာဘုရားသည်၊ ယတ္ထ၊ အကြင်အရပ်၌၊ လောကပ္ပသာဒနံနာမ၊ လောက
 ပသာဒနအမည်ရှိသော၊ ပါဠိတိရံ၊ တန်ခိုးပြာမိုဟာကံ၊ နိဒဿိ၊ ပြတော်မူ
 ၏၊ အမှေဟိစ၊ ငါတို့သည်ထည်း၊ တတ္ထ၊ ထိုအရပ်သို့၊ ဂတိန္ဒနံ၊ သွား၍၊ ဇိနံ၊
 မြတ်စွာဘုရားကို၊ မယံ၊ ငါတို့သည်၊ ဝန္တိဿာမ၊ ရှိခိုးကုန်အံ့။ ။ ဇေ၊ ထေ၊ ကြ
 ကုန်သော၊ သဗ္ဗေ၊ အလုံးစုံသောရဟန်းတို့သည်၊ ဂမိဿာမ၊ သွားကုန်အံ့၊ မ
 ယံ၊ ငါတို့သည်၊ ဇိနံ၊ မြတ်စွာဘုရားကို၊ ပုစ္ဆိဿာမ၊ မေးလျှောက်ကုန်အံ့။
 လောကနာယကံ၊ မြတ်စွာဘုရားကို၊ ပဿိတွာ၊ ဖူးမြင်၍၊ ကင်္ခိယံ၊ ဖွားမြင်း
 ကို၊ ဝိနောဒယိဿာမ၊ ပယ်ဖျောက်ကုန်အံ့၊ ဣတိ၊ ဤသို့၊ အာဟာ၊ မိန့်တော်မူ
 ၏။ ။ နိပကာ၊ ရင့်သော ပညာရှိကုန်ထသော၊ သံဝုတံ၊ နြို့ယာ၊ စောင့်ရှောက်
 အပ်ပြီးသော ဣန္ဒြေထည်းရှိကုန်ထသော၊ တေ၊ ထိုငါးရာ သောရဟန္တာတို့
 သည်၊ သာရုကိသာရဣတိ၊ ကောင်းပြီကောင်းပြီဟူ၍။ အာယသ္မာတော
 သာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာ၏၊ ဝစနံ၊ စကားတော်ကို၊ ဗဒိထထွာ၊
 ရှိသေ စွာလိုက်နာကုန်၍၊ ပတ္တပိဝရံ၊ သပိတ်သင်္ကန်းကို၊ အာဒါယ၊ ယူ
 ၍၊ ထေရံ၊ အရှင်သာရိပုတ္တရာမ ထေရ်သို့၊ တရမာနာ၊ ဆောသောထွင်
 ထွင်း ဥပါဂရံ၊ ကပ်ကုန်၏။ ။ ဥတ္တမေ၊ မြတ်သော၊ ဓမ္မဟိ၊ အရဟတ္တ
 မဂ်အရဟတ္တဖိုတ်တရားတို့ကြောင့်၊ ဒန္တဟိ၊ ကိုယ်စိတ်တို့ဖြင့်ယဉ်ကျေး
 တော်မူကုန်ထသော၊ ဝိမထေဟိ၊ ကိလေသာအညစ်အကြေးတို့မှကင်းစင်
 တော်မူကုန်ပြီထသော၊ ဒိဏာသဝေဟိ၊ ရဟန္တာတို့နှင့်၊ မဟာပညာ၊ ကြီး
 မြတ်သောပညာရှိတော်မူသော၊ သာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊
 ဣန္ဒိယာ၊ တန်ခိုးဖြင့်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားသို့၊ ဥပသင်္ကမိ၊ ကပ်တော်မူ



၏၊ တေဟိ ဘိက္ခုဟိ၊ ထိုငါးရာသောရဟန္တာတို့ဖြင့်၊ ပရိဝုဇ္ဈော၊ ခြံရံအပိ
 သော၊ မဟာဂဏိ၊ မြတ်သောဂိုဏ်ထည်းရှိတော်မူသော၊ သာရိပုတ္တော၊ အ
 ရှင်သာရိပုတ္တရာသည်၊ ဂဂဇော၊ ကောင်းကင်၌၊ ဂိဇ္ဇန္တော၊ တန်ခိုး၏တင့်
 တယ်ခြင်းဖြင့်တင့်တယ်သော၊ ဒေဝေါဇ္ဈဝ၊ နတ်ကဲ့သို့၊ ဣဒ္ဓိယော၊ တန်ခိုးဖြင့်၊
 ဘဂဝန္တံ၊ မြတ်စွာဘုရားသို့၊ ဥပသင်္ကမိ၊ ကပ်တော်မူ၏၊ သုဗ္ဗတာ၊ ကောင်း
 စွာစင်ကြယ်သောရတင်အကျင့်သည်၊ ရှိကုန်ထသော၊ သဂါရဝါ၊ အလွန်ရှိ
 သေခြင်းသည်၊ ရှိကုန်ထသော၊ သပ္ပတိဿာ၊ အလွန်ကျိုး ခွံခြင်းသည်၊ ရှိကုန်
 ထသော၊ တေဘိက္ခု၊ ထိုငါးရာသောရဟန်းတို့သည်၊ ဥက္ကာသိတဉ္စ၊ ချောင်း
 ဟန်သောအဝတ်ကိုထည်းကောင်း၊ ဝိဝိတဉ္စ၊ ချေဆပ်သောအဝတ်ကိုထည်း
 ကောင်း၊ အတ္ထုပေက္ခိတွာ၊ မပြုမူ၍၊ သမ္ပုဗ္ဗံ၊ မြတ်စွာဘုရားသို့၊ ဥပသင်္ကမ္မံ၊
 ကပ်ကြကုန်၏၊ ဥပသင်္ကမိတွာ၊ ကပ်ကုန်ပြီ၍၊ ယထာ၊ ဥပမာမည်သည်ကား
 နဘော၊ ကောင်းကင်၍၊ အဂ္ဂုပ္ပတံ၊ အလွန်တက်ထွန်းသော၊ စန္ဒံဝ၊ ထပြည့်
 ဝန်းကဲ့သို့၊ ဂဂဇော၊ ကောင်းကင်၌၊ ဝိရောဗိတံ၊ တင့်တယ်သော၊ ဝိရံ၊ တည့်
 ကြည်သောသမာဓိရှိတော်မူသော၊ သယုတ္တံ၊ မိမိအလိုလိုကိုယ်တော်တိုင်
 သိတော်မူသော၊ ထောကနာယကံ၊ မြတ်စွာဘုရားကို၊ ပဿန္တိ၊ ဘူးမြင်ကုန်
 ၍၊ ယထာ၊ ဥပမာမည်သည်ကား၊ ဇေယန္တံ၊ ထွန်ထင်းတောက်ပသော၊ ဒိပ
 ရုက္ခံဝ၊ ရွှေဘန်ဆောင်တိုင်ကြီးကဲ့သို့လည်းကောင်း၊ ဂဂဇော၊ ကောင်းကင်၌၊
 ဝိဇ္ဇူဝ၊ ဖျော်စပ်ပန်းကဲ့သို့ထည်းကောင်း၊ မဇ္ဈန္တိ၊ ကေပွန်းတည့်သောအခါ၌၊
 သုရိယံဇ္ဈာ၊ နေမင်းကဲ့သို့ထည်းကောင်း၊ ဝိရောဗိတံ၊ တင့်တယ်သော၊
 ထောကနာယကံ၊ မြတ်စွာဘုရားကို၊ ပဿန္တိ၊ ဘူးမြင်ကုန်၏။ ။

ယထာ၊ ဥပမာမည်သည်ကား၊ ဝိပ္ပသန္တံ၊ အထူးသဖြင့်ကြည်ထင်စွာသော
 သုဂုဏ္ဏံ၊ ကောင်စွာပွင့်သော၊ ပရမံ၊ ပရမ္မာကြာတောဖြင့်တန်ဆာဆင်
 အပ်သော၊ သရဒမိဝ၊ ရေကန်ကြီးကဲ့သို့၊ ဝိရောဗိတံ၊ တင့်တယ်သော၊
 ထောကနာယကံ၊ မြတ်စွာဘုရားကို၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊ ပဗ္ဗဘိက္ခု
 သတာ၊ ငါးရာသောရဟန်းတို့သည်၊ ပဿန္တိ၊ ဘူးမြင်ကုန်၏၊ အထ၊ ထိုထို
 ဘူးမြင်သောအခါ၌၊ အပ္ပဗေိံ၊ လက်ဆုပ်ကို၊ ပစ္စဘေတွာန၊ မျှောက်ချီ၍၊
 တုဋ္ဌာဘဋ္ဌာ၊ အလွန်နှစ်သက် ရွှင်လန်းကုန်သည်ဖြစ်၍၊ ပမောဗိတာ၊ အလွန်
 ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ နမဿမာနာ၊ ရှိခိုးကုန်လျက်၊ သတ္ထုနော၊
 မြတ်စွာဘုရား၏၊ စက္ကယက္ခဏေ၊ စက်တော်သက္ခဏာအနီး၌၊ ဝိပတန္တိ၊
 ဝပ်ကြကုန်၏၊ မဟာပညော၊ ကြီးမြတ်သော ပညာရှိတော်မူထသော၊
 ကောရဏ္ဏသမသန္တံဒိသော၊ လိပ်စရွေပွင့် အဆင်းရှင်တူသော အဆင်း

တော်လည်းရှိထသော၊ သမာဓိရုံနုကုသထော၊ သမာဓိရုံတရားတို့၌
 လိပ်မာတော်မူထသော၊ သင်္ခါရုပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ ထောက
 နာယကံ၊ မြတ်စွာဘုရားကို၊ ဝန္တတိ၊ ရှိခိုး၏၊ အကာထမေဇော၊ အခါမဲ့ရှာ
 သောရိတ်ကြီးသည်၊ ဝဇ္ဇိတောဣ၊ ထစ်ကြိုး၍ရှာတိသကဲ့သို့၊ ဣဒ္ဓိဗလေန
 တနိခိုးထင်အစွမ်းဖြင့်၊ အသမော၊ ရဟန္တာသာဝကတို့တွင်အတုမရှိထ
 သော၊ မဟိဒ္ဓိကော၊ ကြံသောတန်ခိုးရှိသော၊ နိဗ္ဗုပ္ပထသမ သဒ္ဓိသော၊
 ကြာညှိပွင့်အဆင်းနှင့်တူသောအဆင်းတော်လည်းရှိထသော၊ မောဂ္ဂလာ
 နော၊ အရှင်မောဂ္ဂလာန်ထေရ်သည်၊ ထောကနာယကံ၊ မြတ်စွာဘုရားကို၊
 ဝန္တတိ၊ ရှိခိုး၏၊ ဥတ္တတ္တကနကသန္ဓိတော၊ ခတ်အပ်ပြီးသောရွှေပြာအဆင်းနှင့်
 တူသော အဆင်းတော်ရှိထသော၊ ဝုတဂုဏေ၊ ဝုတင်ဂေဗျးဇူး၌၊ ဘဂဝ
 တာ၊ မြတ်စွာဘုရားသည်၊ အဂ္ဂနိက္ခိတ္တော၊ တေဒဂ်အရာ၌ထားတော်မူအပ်
 သော၊ ထောမိတော၊ နတ်ထူတို့ပြီးမွမ်းအပ်သော၊ သတ္ထု ဝဏ္ဏိတော၊ မြတ်စွာ
 ဘုရားသည်ပြီးမွမ်းတော်မူအပ်သော၊ မဟာကဿပထေရောပိ၊ အရှင်မ
 ဟာကဿပထေရ်သည်ထည်း၊ ထောကနာယကံ၊ မြတ်စွာဘုရားကို၊ ဝန္တ
 တိ၊ ရှိခိုး၏၊ ဒိဗ္ဗစက္ခုနံ၊ ဒိဗ္ဗစက္ခုဉာဏ်အမြင်ရှိတော်မူသောရဟန္တာတို့တွင်
 ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ အဂ္ဂေါ၊ တေဒဂ်အရာ၌ထားတော်မူအပ်
 သော၊ မဟာဂဏိ၊ မြတ်သောဂိုဏ်းထည်းရှိတော်မူထသော၊ ဘဂဝတော၊
 မြတ်စွာဘုရား၏၊ ဉာတိသေဋ္ဌော၊ ဆွေးမျိုးမြတ်ဖြစ်တော်မူထသော၊ ထော
 အနုရုဒ္ဓေါ၊ အကြင်အရှင်အနုရုဒ္ဓါသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ အဝိဒု
 ဇေဝ၊ အနိုး၌သာသျှင်၊ ဗဟိဋ္ဌတိ၊ တည်တော်မူ၏၊ အာပတ္တိအနာပတ္တိယာ၊
 အာပတ်သင့်ခြင်းအာပတ်မသင့်ခြင်း၌ထည်းကောင်း၊ သတိကိစ္ဆာယ၊ ကုစား
 ကောင်းသော မကုစားကောင်းသောအမှု၌ထည်းကောင်း၊ ကောဝိဒေါ၊ လိပ်
 မာတော်မူထသော၊ ဝိနယောဝိနည်း၌၊ ဘဂဝလာ၊ မြတ်စွာဘုရားသည်၊ အဂ္ဂ
 နိက္ခိတ္တော၊ တေဒဂ်အရာ၌ထားတော်မူအပ်သော၊ သတ္ထု ဝဏ္ဏိတော၊ မြတ်
 စွာဘုရားသည်ပြီးမွမ်းတော်မူအပ်သော၊ ဥပါလိ၊ အရှင်ဥပါလိသည်၊ ထော
 ကနာယကံ၊ မြတ်စွာဘုရားကို၊ ဝန္တတိ၊ ရှိခိုး၏၊ အသုခံ၊ သိပ်မွေ့စွာသော
 ပါဠိကိုထည်းကောင်း၊ နိပုဏတ္ထံ၊ နက်နဲသိပ်မွေ့စွာသော ပါဠိတို့၏အနက်
 ကိုထည်းကောင်း၊ ပဒီဝိဒ္ဓေါ၊ ထိုးထွင်း၍သိတော်မူပြီးထသော၊ ကထိကာနံ၊
 ဓမ္မကထိကပုဂ္ဂိုလ်တို့တွင်၊ ပဝရော၊ အမြတ်ဆုံးဖြစ်သော၊ ဂဏိ၊ ဂိုဏ်း၏
 အမှူးထည်းဖြစ်ထသော၊ မန္တာနိယာပုတ္တော၊ မန္တာနိပုတ္တော့မ၏သားတော်
 ထည်းဖြစ်ထသော၊ ပုတ္တောနာမာတိဝိသုတော၊ ပုတ္တမထေရ်ဟူ၍ဂေဇုင်

စောတော်မူထသော၊ ဣသိ၊ ခုဟန္တာသည်၊ ထောကနာယကံ၊ မြတ်စွာတုရား
 ကို၊ ဝန္တတိ၊ ရှိခိုး၏။ ။ ဇေတဝံ၊ ထိုရဟန္တာအပေါင်းတို့၏၊ ဝိတ္တံ၊ မိတ်ကို၊ အ
 ညာယ၊ သိ၍၊ ဩပဗ္ဗကုသထော၊ အကြောင်း၌ဝိပ်မာတော်မူသော၊ ကင်္ခန္ဓ
 ဒေါ၊ သတ္တဝါတို့၏ယုံမှားခြင်းကိုဖျောက်တော်မူတတ်သော၊ မဟာဝီရော၊
 ကြီးမြတ်သော ထုံ့ထုံ့တော်မူသော၊ ရနိ၊ မြတ်စွာတုရားသည်။ အတ္တနော၊
 ကိုယ်တော်၏၊ ဂုဏံ၊ ကျေးဇူးတော်ကို၊ ကထေသိ၊ ဟောတော်မူ၏။ ယေသံ
 အသင်္ခယျာနံ၊ အကြင်အသင်္ခယျတို့၏၊ ကောဋီ၊ အစအလယ်အဆုံးသည်။
 နနာယတိ၊ မထင်၊ တေအသေခင်ယျာ၊ ထိုအသင်္ခယျတို့သည်။ စတ္တာရော၊
 ထေးပါးတို့တည်း။ သတ္တကာယောစ၊ သတ္တဝါအပေါင်းတို့ သည်လည်း
 ကောင်း၊ အာကာသောစ၊ ကောင်းကင်သည်လည်းကောင်း။ စတ္တာဝဠာစ၊
 စကြာဝဠာသည်လည်းကောင်း၊ အနန္တကာ၊ အဆုံးအပိုင်းအခြားမရှိ၊ ဗုဒ္ဓညာ
 တံ၊ တုရား၏ညာဏ်တော်သည်။ အဗ္ဗမေယျံ၊ မရေတွက်နိုင်၊ ဇေတ၊ ထိုမရေ
 တွက်နိုင်သောအသင်္ခယျထေးပါးတို့ကို၊ အညေ၊ တုရားမှတစ်ပါးသော သူတို့
 သည်၊ ဝိဇာနိတံ၊ သိအံ့သောငှါ၊ နသတ္တာ၊ မတတ်နိုင်၊ ။ ထောကော၊ ထောက
 ဋ္ဌံ၊ မေ၊ ဝါတုရား၏၊ ယံအုဒ္ဓိဝိကုဗ္ဗနံ၊ အကြင်တန်ခိုးတန်ဆင်းခြင်းသည်။ အတ္ထိ၊
 ရှိ၏။ ဇေတံအုဒ္ဓိဝိကုဗ္ဗနံ၊ ထိုတန်ခိုးတန်ဆင်းခြင်းသည်။ ကိံ အတ္ထ ရိယံ၊ အဘယ်
 မှာအံ့၊ ဩဘွယ်ရှိအံ့နည်း။ အညေ၊ တန်ခိုးတန်ဆင်းခြင်းမှ တစ်ပါးကုန်သော၊
 အတ္တုတော၊ မဖြစ်ဘူးဖြစ်ကုန်သော၊ ထောမဟံသနာ၊ ကြက်သီးမွေးညှင်း
 ထခြင်းကိုပြုတတ်ကုန်သော၊ အတ္ထ ရိယာ၊ အံ့ဩဘွယ်တို့သည်။ ဗဟူ၊ များ
 ကုန်၏။ ။ ယဒါ၊ အကြင်အခါ၌၊ အဟံ၊ ဝါတုရားသည်။ တုသိတကာယေ၊
 တုသိဘာနတ်ပြည်၌။ သန္တုသိတောနာမ၊ သန္တုသိတ အမည်ရှိသော
 နတ်မင်းသည်။ အဟောသိ၊ ဖြစ်တော်မူ၏။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ဝါတုရား
 သည်။ ပရိပတ္တညာဏဘာဇေန၊ ရင့်သောပါရမီညာဏ်ရှိသည်၏အဖြစ်ကြောင့်၊
 ဒသသဟာသိ၊ တသောင်းသော ထောကခတ်၌၊ ဝသန္တဇေဝတော၊ နေကြ
 ကုန်သောနတ်မြို့ဟူ၍သည်။ သမာဂဗ္ဗ၊ အညီအညွတ်စည်းဝေးကုန်၍၊ မ
 မ၊ ဝါအား၊ အဗ္ဗထိံ၊ ထက်အုပ်ကို၊ ပဂ္ဂဟေတွာ၊ မျှောက်ချီ၍၊ ယာစန္ဒိ၊ တောင်း
 ပန်ကြကုန်၏။ ။ ကိံ ယာစန္ဒိ၊ အဘယ်သို့တောင်းပန်ကြ ကုန်သနည်းဟူ
 မူကား၊ မဟာဝီရ၊ ကြီးမြတ်သောထုံ့ထုံ့တော်မူသော အလောင်းနတ်မင်း။
 ဘော၊ အရှင်နတ်မင်းအား၊ ကောထောခေါ၊ တုရားဖြစ်အံ့သောငှါအခါတန်သည်
 သာတည်း။ မာတုကုန္တိယံ၊ မယ်တော်ဝမ်းသို့၊ ဥပ္ပဇ္ဇ၊ ကင်္ကော်မို့ပါလေး
 သဒေဝကံ၊ နတ်နှင့်တကွသော လူအပေါင်းကို၊ တာရယန္တေ။ သံသရာမှ

ကယ်တင်လျက်၊ အမတ်၊ သေခြင်းကင်းသော၊ ပဒံ၊ နိဗ္ဗာန်ကို၊ ဗုဒ္ဓံ၊ သူ၊ သိပါ
 နေလော၊ ဣတိ၊ ဤသို့၊ ယာစန္တိ၊ တောင်းပန်ကြကုန်၏။ ယဒါ၊ အကြင်အ
 ခါ၌၊ အဟံ၊ ငါဘုရားသည်၊ တုသိတကာယာ၊ တုသိတဘုရားပြည်မှ၊ စရိတွာ
 န၊ ရတေ၍၊ မာတုကုန္တိယံ၊ မယ်တော်မာယာဝမ်းသို့၊ ဩက္ကမိ၊ သက်တော်
 မူဇိ၊ တံဒါ၊ ထိုအခါ၌၊ ဒသသဟာသိ၊ ထောကဓာတု၊ တသောင်းသောထော
 ကဓာတ်၌၊ ဓမ္မဏိ၊ မြေကြီးသည်၊ ကမ္ဘိတ္ထ၊ တုန်ထုပ်ပြီ။ ယဒါ၊ အကြင်အ
 ခါ၌၊ အဟံ၊ ငါဘုရားသည်၊ မာတုကုန္တိတော၊ မယ်တော်ဝမ်းမှ၊ သမ္ပဇာနော
 ဝ၊ ပညာအခြေအမြင်နှင့် ပြည့်စုံသည်ဖြစ်၍သာလျှင်၊ နိက္ခမိ၊ တရားဟော
 ပလ္လင်မှသက်သောဓမ္မကထိကပုဂ္ဂိုလ်ကဲ့သို့အွားတော်မူ၏။ ကဒါ၊ ထိုအခါ
 ၌၊ ဒသသဟာသိ၊ တသောင်းသော ထောကဓာတ်သည်၊ ပကမ္ဘိတ္ထ၊ တုန်ထုပ်
 ပြီ၊ ပကမ္ဘိတ္တာ၊ တုန်ထုပ်ပြီး၍၊ သာရကာရံ၊ ကောင်းကြီးပေးသော အသံကို၊
 ပဝတ္တန္တိ၊ ဖြစ်စေကုန်၏။ ဩက္ကန္တိ၊ ပမိုသန္ဓေနေရာ၌ ထည်းကောင်း၊
 ဇာတိတော၊ ပမိုသန္ဓေနေရာမှ၊ အဘိနက္ခမေ၊ ဇွားတော်မူရာ၌ ထည်းကောင်း၊
 မေ၊ ငါဘုရားနှင့်၊ သမော၊ တူသောသူသည်၊ နတ္ထိ၊ မရှိ၊ သမ္ပောဓိယံ၊ အရဟတ္တ
 မဂ်ညာဏ်သဗ္ဗညုတညာဏ်တော်၌လည်းကောင်း၊ ဓမ္မစက္ကပ္ပဝတ္တနေ၊ ဒေသ
 နာညာဏ်တော်၌လည်းကောင်း၊ အဟံ၊ ငါဘုရားသည်၊ သေဗ္ဗော၊ မြတ်၏။ ဣတိ
 ဤသို့၊ အာဟာ၊ မိန့်တော်မူ၏။ လောကော၊ လောက၌၊ ဗုဒ္ဓါနံ၊ မြတ်စွာဘုရား
 သခင်တို့၏၊ ဂုဏမဟန္တတာ၊ ဂုဏ်ကျေးဇူးကြီးမြတ်သည်၏အဖြစ်သည်၊
 အဟောအတ္ထရိယံ၊ ဩော်အံ့ဩဘွယ်ရှိပေစွ၊ ဣတိ၊ ဤသို့၊ ဒသသပ၊ သိ
 ထောကဓာတု၊ တသောင်းသောထောကဓာတ်၌၊ ပထဝီ၊ မြေကြီးသည်၊ သပ္ပ
 ကာရံ၊ ခြောက်ပါးအပြားဖြင့်၊ ပကမ္ဘိတ္ထ၊ တုန်ထုပ်ပြီ၊ မဟာ၊ မြတ်သော၊ ဩ
 ဘာသောစ၊ နတ်တို့၏အာရုံတော်ကို လွန်သောဘုရား၏ အရောင်တော်
 သည်ထည်းကောင်း၊ အတ္ထရံ၊ အံ့ဩဘွယ်သည်ထည်းကောင်း၊ လောမဟံ
 သနံ၊ ကြက်သီးမွေးညှဉ်းထခြင်းသည်ထည်းကောင်း၊ အာဘိ၊ ဖြစ်ပြီ၊ လော
 ကဇေဗ္ဗော၊ လူသုံးပါးတို့၏ အကြီးအမှူးဖြစ်တော်မူထသော၊ နရာသတော၊
 လူနတ်တို့ထက်မြတ်တော်မူထသော၊ ဇိနာ၊ မာရ်ငါးပါးကိုအောင်တော်မူ
 ပြီးထသော၊ ဘဂဝါစ၊ မြတ်စွာဘုရားသည်ထည်း၊ တံမှိသမယေ၊ ထိုအခါ၌၊
 သဒေဝကံသဒေဝကဿ၊ နတ်နှင့်တကွသောလူအပေါင်း၏၊ ဒသယန္တော
 ရှုစဉ်၊ ဣဒ္ဓိယာ၊ တန်ခိုးတော်ဖြင့်၊ စကံမိ၊ စင်္ကြံကြွတော်မူ၏။ လောကနာ
 ယကော၊ မြတ်စွာဘုရားသည်၊ စကံမ၊ စင်္ကြံတော်၌၊ စကံမန္တောစ၊ စင်္ကြံ
 ကြွတော်မူလျက်သာလျှင်၊ ဓမ္မံ၊ တရားတော်ကို၊ ကထေသိ၊ ဟောတော်မူ၏။

အန္တရာ၊ တောင်မြောက်အားဖြင့် အနံ့တစ်ဆူစီယူနာအရှေ့ အနောက်
အားဖြင့် စကြာဝဠာတစ်သောင်း အလျားရှည်သော ရတနာစကြိုတော်အု
ကြား၌၊ နနိဝတ္ထတိ၊ ပြန်နစ်တော်မမူ၊ စတုဟတ္ထေ၊ လေးတောင်အတိုင်း
အရှည်ရှိသော၊ စက်မယထာ၊ စကြို၌ကဲ့သို့၊ ပကတိဗ္ဗဒ္ဓိယာ၊ ပကတိတန်
ခိုးတော်ဖြင့်၊ စက်မိ၊ စကြိုကြွတော်မူ၏။ မဟာပညော၊ ကြီးမြတ်သော
ပညာရှိတော်မူထသော၊ သမာဓိဈာနကောဝိဒေါ၊ သမာဓိဈာန်တရားတို့၌စိတ်
မာတော်မူထသော၊ ပညာယ၊ ပညာဖြင့်ပါရမိပ္ပတ္တော၊ သာဝကပါရမိဉာဏ်
၏အထွေအထိပ် သို့ရောက်တော်မူထသော၊ သာရိပုတ္တော၊ အရှင်သာရိပုတ္တ
ရာသည်၊ လောကနာယကံ၊ မြတ်စွာဘုရားကို၊ ပုစ္ဆတိ၊ မေးလျှောက်၏။
မဟာဝီရ၊ ကြီးမြတ်သော လုံးထရှိတော်မူသောမြတ်စွာဘုရား၊ တေ၊ အရှင်
ဘုရား၏၊ အဘိနိဟာရော၊ ဘုရားဆုကိုပံ့ပိုးခြင်းသည်၊ ကိဒိသော၊ အဘယ်
သို့အပြားရှိသနည်း၊ နရုတ္တမ၊ လူတို့ထက်မြတ်တော်မူသော၊ ဝီရ၊ ကြီးမြတ်
သောလုံ့ထရှိတော်မူသောမြတ်စွာဘုရား၊ ကမ္ဘိကာလေ၊ အဘယ်ကားလွန်၊
တယာ၊ အရှင်ဘုရားသည်၊ ဥတ္တမ၊ မြတ်သော၊ ဗောဓိ၊ သဗ္ဗညုဘညာဏ်
တော်ကို၊ ပဗ္ဗိဘာ၊ တောင်တတော်မူသနည်း၊ ဒါနဉ္စ၊ ဒါနပါရမီကိုလည်း
ကောင်း၊ သိသဉ္စ၊ သိထပါရမီကိုလည်းကောင်း၊ နေက္ခမ္မဉ္စ၊ နိက္ခမ္မပါရမီကို
လည်းကောင်း၊ ပညာဝီရိယဉ္စ၊ ပညာပါရမီဝီရိယပါရမီကိုလည်းကောင်း၊ ကိ
ဒိသံ၊ အဘယ်သို့ဖြည့်တော်မူသနည်း၊ ခန္တိသစ္စမဓိဋ္ဌာနံ၊ ခန္တိပါရမီသစ္စာပါရ
မီအဓိဋ္ဌာန်ပါရမီကိုလည်းကောင်း၊ အဘယ်သို့ဖြည့်တော်မူသနည်း၊ မေတ္တာ
ပေက္ခာစ၊ မေတ္တာပါရမီဥပေက္ခာပါရမီကိုလည်းကောင်း၊ ကိဒိသံ၊ အဘယ်သို့ဖြည့်
တော်မူသနည်း၊ ဝီရ၊ ကြီးမြတ်သောလုံ့ထရှိတော်မူသောမြတ်စွာဘုရား၊ တ
ယာ၊ အရှင်ဘုရားသည်၊ ဒသပါရမီ၊ ဆယ်ပါးသောပါရမီတို့ကို၊ ကိဒိသံ၊ အ
ဘယ်သို့ဖြည့်တော်မူသနည်း၊ လောကနာယကော၊ မြတ်စွာဘုရားသည်၊ က
ထံ၊ အဘယ်သို့၊ ဥပပါရမီ၊ ဥပပါရမီသည်၊ ပုဏ္ဏား၊ ပြည့်တော်မူသနည်း၊ က
ထံ၊ အဘယ်သို့၊ ပရမတ္ထပါရမီ၊ ပရမတ္ထပါရမီသည်၊ ပုဏ္ဏား၊ ပြည့်တော်မူသ
နည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆတိ၊ မေးလျှောက်၏၊ ကရပိကမရရံ၊ ကရပိတ်ငှက်မင်း
၏အသံကဲ့သို့သာသာရွာသော၊ ဝီရော၊ အသံတော်ရှိတော်မူသော၊ နာထော၊
မြတ်စွာဘုရားသည်၊ သတ္တာနံ၊ သတ္တဝါတို့အား၊ ဟဒယံ၊ နှလုံးကို၊ ကိထေ
သဂ္ဂိနာ၊ ကိထေသာမိ၊ မှာနိဗ္ဗာပယန္တော၊ ငြိမ်းစေထုက်၊ သဒေဝကံ၊ နတ်နှင့်
တက္ခသောလူအပေါင်းကို၊ ဟာသယန္တော၊ ရွှင်ထန်းစေထုက်၊ ပုဗ္ဗော၊ မေး
အပ်သောမြတ်စွာဘုရားသည်၊ တယာ၊ ထိုအရှင်သာရိပုတ္တရာအား၊ ဝိယာ

ကာသိ၊ ခြေကြားတောင်မုံ၏။ ၊ ဇိနာနံ၊ မာဂ်ငါးပါးကို အောင်ကုန်ပြီးထ
 သော၊ အတိတဗုဒ္ဓါနံ၊ ရှေးလွန်လေပြီးသောထုရားမြတ်တို့၏။ ဒေသိတံ၊ ဟော
 တော်မူအပ်သော၊ ဓမ္မံ၊ သစ္စာလေးပါးနှင့်ယှဉ်သော ထုရားတော်ကိုလည်း
 ကောင်း၊ ဗုဒ္ဓဗရ်ပရာပတံ၊ ထုရားအဆက်ဆက်လာလတ်သော၊ နိတ္တိဗ္ဗိတံ၊
 ညစ်နွမ်းခြင်းကင်းသော ထိုမြတ်စွာထုရားတို့၏ စရိုက်တော်ကို လည်း
 ကောင်း၊ ပုဗ္ဗေနိဝါ သာနုဂထာယ၊ ရှေး၌နေခဲ့ဘူးသော ခန္ဓာအစဉ်ကို
 ထောက်သော၊ ဗုဒ္ဓိယာ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်ဖြင့်၊ သဒ္ဓေဝကော၊
 နတ်နှင့်တကွသောလူ၊ ပြည်၌၊ လောကဟိကံ၊ လူသုံးပါးတို့အား အစီးအပွား
 ရှိသောဗုဒ္ဓဝံသဒ္ဓေသနာတော်ကို၊ ပကာသယိ၊ ပြုတော်မူ၏။ ၊ ဘောဇ္ဇော
 ဒနိတရားနာပရိသတ်အပေါင်းတို့၊ ဝီတိပါမောဇ္ဇဇနနံ၊ နှစ်သက်ဝမ်းမြောက်
 ခြင်းကိုဖြစ်စေတတ်ထသော၊ သောကသလ္လဝိနောဒနံ၊ စိုးရိမ်ခြင်းတည်း
 ဟူသောပြောင့်ကို ပယ်ဖျောက် တတ်ထသော၊ သဗ္ဗသမ္ပတ္တိ ပရိလာဘံ၊
 အဆုံးစုံသော လူနတ်နိဗ္ဗာန်ဆုံးတန်သော စည်းစိမ်ချမ်းသာကို ရခြင်း၏
 အကြောင်းဖြစ်ထသော၊ မေ၊ ငါထုရား၏၊ ဗုဒ္ဓဝံသဒ္ဓေသနံ၊ ဗုဒ္ဓဝံသဒ္ဓေသနာ
 တော်ကို၊ စိတ္တိကံတွာ၊ အရိုအသေပြု၍၊ သုဏာထ၊ နာကြားကြကုန်လော့။ ၊
 မဒနိဗ္ဗဒနံ၊ ဇာတိမာန်စသည်တို့ဖြင့်မာန်မရစ်ခြင်းကိုပြုတတ်ထသော၊ သော
 ကနုဒနံ၊ ဉာတိဗျ သနစသည်တို့ကြောင့်ဖြစ်သော စိုးရိမ်ခြင်းကိုပယ်ဖျောက်
 တတ်ထသော၊ သံသာရပရိမောစနံ၊ သံသရာမှ လွတ်စေတတ်ထသော၊
 သဗ္ဗဒုက္ခက္ခယံ၊ ဇာတိဒုက္ခစသော အဆုံးစုံသော ဒုက္ခတို့၏ ကုန်ခြင်းကိုပြု
 တတ်ထသော၊ မေ၊ ငါထုရား၏၊ မဂ္ဂံ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော၊
 ဗုဒ္ဓဝံသဒ္ဓေသနံ၊ ဗုဒ္ဓဝံသဒ္ဓေသနာကော်ကို၊ သက္ကတ္တံ၊ ရှိသေစွာ၊ ပရိပစ္စယ၊ နာ
 ကြကုန်လော့၊ ဣတိ၊ ဤသို့၊ အာဟ၊ မိန့်တော်မူ၏။ ၊ ရတနစက်မနကဏ္ဍော၊
 ရတနာစကြိတော်ကိုဆိုရာ၏ အပိုင်းအခြားသည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့
 ရောက်ပြီ။ ။

သုမေပေတ္ထနာကထာ။

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ ဣတော၊ ဤတိဒ္ဓကကမ္မာမှ၊ ကပ္ပါနံ၊
 ကမ္ဘာတို့၏၊ သတသဟသော သတသဟသသနံ၊ တသိန်းတို့၏ လည်း
 ကောင်း၊ စတုရောစအသင်္ချေယျစတုန္နု အသင်္ချေယျာနံ၊ လေးအသင်္ချေ
 တို့၏လည်းကောင်း၊ မဂ္ဂေကေ၊ အထက်၌၊ ကပ္ပေစ၊ သာရမဏ္ဍကမ္မာ၌
 ထည်း၊ ဒသောနေယျံ၊ ရှုချင်ဘွယ်ထည်းရှိထသော၊ မနောရမံ၊ နှလုံးပွေ့ ထေ့
 ထေ့

ဘွယ်လည်းရှိထသော၊ အမရနာမ၊ အမရဝတီအမည်ရှိသော၊ နဂရံ၊ ပြည်
 တော်သည်၊ အတ္ထိ၊ ရှိ၏။ တံနဂရံ၊ ထိုအမရဝတီပြည်သည်၊ အန္ဓပါနဝမာ
 ယုဘံ၊ ထမင်းအပျော်နှင့် ယှဉ်၏။ ဟတ္ထိသဒ္ဓံ၊ ဆင်သံဖြင့်လည်းကောင်း၊
 အသာသဒ္ဓံ၊ မြင်းသံဖြင့်လည်းကောင်း၊ ဘေရီသင်္ဂရထာနိစ၊ စည်ကြီးသံ
 ခရုသင်းသံရထားသံ သီချင်းသံရရိုးစိသံ စောင်းသံ မောင်းကျွေးနင်းသံ
 ထင်းကွင်းသံတို့ဖြင့်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဒသဟိ၊ ဆယ်ပါးလှသော
 သဒ္ဓေဟိ၊ အသံတို့ဖြင့်၊ အဝိဝိတ္တံ၊ မဆိတ်ည်။ အမရနာမ၊ အမရဝတီအမည်
 ရှိသော၊ နဂရံ၊ ပြည်တော်သည်။ ခါဒထစေပ၊ ခဲလည်းခဲထည့်ကြကုန်၊
 ဝိဝထစေဝ၊ သောက်လည်းသောက်ထည့်ကြကုန်၊ ဣတိ၊ ဤသို့၊ အန္ဓပါနေန၊
 ထမင်းအပျော်ဖြင့်၊ စောသိတံ၊ ကျွေးကျော်အပ်၏။ သဗ္ဗင်္ဂသမ္ပန္နံ၊
 ကျုံး၊ ရှိရိုးစသော အလုံးစုံသော၊ မြို့၏ အင်္ဂါတို့နှင့်ပြည့်စုံ၏။ သဗ္ဗကာရပါ
 ဝတံ၊ အလုံးစုံအလိုရှိအပ်သော ကာမဂုဏ်တို့နှင့် ပြည့်စုံ၏။ သတ္တရတန
 သမ္ပန္နံ၊ ရတနာခုနစ်ပါးတို့နှင့်ပြည့်စုံ၏။ နာနာဇနသမာကုလံ၊ အထူးထူး
 သော လှမျိုးတို့နှင့်လည်းပြည့်စုံ၏။ ဒေဝနဂရံ၊ နတ်ပြည်ကဲ့သို့၊ သမိဒ္ဓံ၊
 ပြည့်စုံ၏။ ပုညကံဇ္ဇိနံ၊ ကောင်းမှုရှိကုန်သောသူတို့၏။ အာဝါသံ၊ နေရာဖြစ်
 ၏။ အမရဝတီယာ၊ အမရဝတီအမည်ရှိသော၊ နဂရေ၊ ပြည်တော်၌၊
 သုမေဓောနာမ၊ သုမေဓအမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်သည်၊ အနေ
 ကကောဓိသန္နိစယော၊ ဆည်းဘူး၍ထားအပ်သော ကုဋေအရာမကသော
 ဥစ္စာလည်းရှိ၏။ ဗဟုတနေညေဝါ၊ များစွာသောဥစ္စာစပါးလည်းရှိ၏။
 အဇ္ဈာယကော၊ ဗေဒင်ကိုလည်းသရဇ္ဈာယံတတ်၏။ မန္တရော၊ ဗေဒင်ကို
 လည်းဆောင်တတ်၏။ တိတ္ထံဝေဒါနံ၊ ဗေဒင်သုံးပုံတို့၏။ ပါရဂူကမ်းတ
 ဘက်သို့ရောက်သောသူတည်း။ လက္ခဏေစ၊ မိန်းမမြတ်ယောကျ်ားမြတ်
 တို့ကိုဆိုရန်လက္ခဏာကျမ်း၌လည်းကောင်း၊ ဣတိဟာသေစ၊ ရှေးစကား
 ဟောင်းကိုဆိုရာဣတိဟာသကျမ်း၌လည်းကောင်း၊ သဒ္ဓမ္မေစ၊ ပုဂ္ဂိုလ်တို့
 ၏အကျင့်မြတ်အတတ်၌လည်းကောင်း၊ ပါရဝိဂတော၊ ကမ်းတဘက်သို့
 ရောက်သောသူတည်း။ တဒါ၊ ထိုသုမေဓပုဂ္ဂိုလ်ဖြစ်တော်မူသောအ
 ၌၊ အဘိ၊ ငါသုမေဓသည်၊ ရံဟာဂတော၊ ဆိပ်ငြိမ်ရာအနက်သို့ကပ်၍၊ နိသိ
 ဒိတွာ၊ ထက်ဝယ်ဖွဲ့ခွေယိုင်နေတော်မူ၏။ ဧဝံ၊ ဤသို့၊ စိန္တေယိ၊ ကြံတော်မူ
 ၏။ ကိ'စိန္တေယိ၊ အဘယ်သို့ကြံတော်မူသနည်း။ သုနတ္တဝေါနာမ၊ တဖန်ပမို
 သဒ္ဓေနေရခြင်းမည်သည်ကား၊ ဒုက္ခော၊ ဆင်းရဲခြင်းတည်း။ သရီရဿစ၊
 ကိုယ်ခန္ဓာ၏လည်း၊ ဘေဒနံ၊ ပျက်စီးခြင်းသည်။ ဒုက္ခံ၊ ဆင်းရဲခြင်း၏အ

၂၅

ကြောင်းတည်း၊ ဇာတိဝဗ္ဗောစ၊ ပရိသန္ဓေနေခြင်းသဘောလည်းရှိထသော
ဇရာဝေဗ္ဗာစ၊ အိုခြင်းသဘောလည်းရှိထသော၊ အဟံ၊ ငါသုမေသာသည်၊ ထ
ဒါ၊ ထိုသုမေသာပုတ္တကားဖြစ်တော်မူသောအခါ၌၊ အဇရံ၊ အိုခြင်းလည်းမရှိထ
သော၊ အမတံ၊ သေခြင်းလည်းမရှိထသော၊ ခေဝံ၊ ဘေးလည်းမရှိထသော၊ နိဗ္ဗု
တိံ၊ ငြိမ်းရာဖြစ်သောနိဗ္ဗာန်ကို၊ ပရိယေသိဿာမိ၊ ရှာအံ၊ ဣတိ၊ ဤသို့၊ ဝိန္ဒေ
သိ၊ ကြိုတော်မူ၏။ အဟံ၊ ငါသည်၊ နာနာဏုတာပပူရိတံ၊ အထူးထူးသော
အကောင်ပုပ်တို့ဖြင့်ပြည့်သော၊ ဣဝံပုတိကာယံ၊ ဤကိုယ်အကောင်ပုပ်ကို၊
ယံယေနကာရဏေန၊ အကြင်ဇာတိဇရာ ဗျာဓိမရဏဟူသောအကြောင်း
ကြောင့်၊ အနုပေက္ခော၊ ဝဲတွက်ခြင်းမရှိသည်ဖြစ်၍၊ အနုတ္တိကော၊ အလိုမရှိ
သည်ဖြစ်၍၊ ဆန္ဒယိတွာန၊ စွန့်ပြီ၍၊ ဂစ္ဆေယျံနုန၊ သွားရအံ့သည်တ
ကား၊ ယောမဂ္ဂေါ၊ အကြင်မဂ္ဂင်ရှစ်ပါးတည်းဟူသောနိဗ္ဗာန်ခရီးသည်၊
အတ္တိ၊ ရှိ၏၊ သောမဂ္ဂေါ၊ ထိုမဂ္ဂင်ရှစ်ပါးတည်းဟူသောနိဗ္ဗာန်ခရီးသည်၊ ဟေ
တုယေ၊ ဖြစ်ခြင်း၌၊ ဟေဟိတိ၊ ဖြစ်လတ္တံ့၊ သောမဂ္ဂေါ၊ ထိုမဂ္ဂင်ရှစ်
ပါးတည်းဟူသောနိဗ္ဗာန်ခရီးသည်၊ ဘဝတော၊ ဘဝသုံးပါး၌၊ ပရိရုတ္တိယာ၊
လွတ်စေခြင်း၌၊ နုသက္ကာ၊ မထတ်ကောင်းသည်၊ န၊ မဟုတ်၊ သက္ကာဝေ၊
တတ်ကောင်းသည်သာတည်း၊ တံမဂ္ဂံ၊ ထိုမဂ္ဂင်ရှစ်ပါးတည်းဟူသောနိဗ္ဗာန်
ခရီးကို၊ အဟံ၊ ငါသည်၊ ပရိယေသိဿာမိ၊ ရှာဖွေအံ့၊ နုက္ခောဆင်းရဲသည်၊
ဝိဇ္ဇန္တေ၊ ထင်ရှားရှိလတ်သော်၊ သုခံနာမပိ၊ ချမ်းသာခြင်းမည်သည်လည်း၊
ဝိဇ္ဇတိယထာပိ၊ ထင်ရှားရှိသကဲ့သို့၊ ဧဝံတထာ၊ ထိုအတူ၊ ဘဝေ၊ ဘဝသုံးပါး
သည်၊ ဝိဇ္ဇမာနေ၊ ထင်ရှားရှိလတ်သော်၊ ဝိဘဝေါဝိ၊ ဘဝသုံးပါး၌လွန်မြောက်
ခြင်းကိုလည်း၊ ဣန္ဒြိတဗ္ဗကော၊ အလိုရှိအပ်၏။ ဥဗ္ဗေ၊ အပူသည်၊ ဝိဇ္ဇန္တေ၊
ထင်ရှားရှိလတ်သော်၊ အပရံ၊ တပါးသော၊ ဘိတလံ၊ အချမ်းသည်၊ ဝိဇ္ဇတိယ
တာ၊ ထင်ရှားရှိသကဲ့သို့၊ ဧဝံတထာ၊ ထိုအတူ၊ တိဝိဂ္ဂံ၊ လောဘဒေါသမော
ဟုဆိုအပ်သောသုံးပါးအပြားရှိသောမီးသည်၊ ဝိဇ္ဇန္တေ၊ ထင်ရှားရှိလတ်
သော်၊ နိဗ္ဗာနံ၊ မီးသုံးပါးတို့၏ငြိမ်းရာနိဗ္ဗာန်ကို၊ ဣန္ဒြိတဗ္ဗကံ၊ အလိုရှိအပ်
၏။ ပါပေ၊ မကောင်းမှုအကုသိုလ်ကံသည်၊ ဝိဇ္ဇန္တေ၊ ထင်ရှားရှိလတ်
သော်၊ ကဏ္ဍာဏမပိ၊ ကောင်းမှုကုသိုလ်ကံသည်လည်း၊ ဝိဇ္ဇတိယထာ၊
ထင်ရှားရှိသကဲ့သို့၊ ဧဝံမေဝေဝံတထာ၊ ထိုအတူ၊ ဇာတိ၊ ပရိသန္ဓေနေခြင်း
သည်၊ ဝိဇ္ဇန္တေ၊ ထင်ရှားရှိလတ်သော်၊ အဇာတိပိ၊ ဇာတိ၏ငြိမ်းရာနိဗ္ဗာန်ကို
လည်း၊ ဣန္ဒြိတဗ္ဗကံ၊ အလိုရှိအပ်၏။ ဂုတဂတော၊ မစင်အလိမ်းအလိမ်း
ကပ်သော၊ ပုရိသော၊ ယောက်ျားသည်၊ ပူရိတံ၊ ကြာပျိုးငါးပါးတို့ဖြင့်တန်

သာဆင်ထွက်ကြည်စင်မြေသောရေဖြင့်ပြည့်သော၊ ဖာဠာကံ၊ တဘက်
ဆည်းကန်ကို၊ ဒိသွာ၊ မြင်၍၊ တံတဠာကံ၊ ထိုတဘက်ဆည်းကန်သို့၊ ဝမန
မဂ္ဂံ၊ သွားရာခရီးကို၊ နဂဝေသတိ၊ မရှားမြီးငြားအံ့၊ တဠာကဿ၊ တဘက်
ဆည်းကန်၏၊ နဒေါသော၊ အပြစ်မဟုတ်၊ ပုရိသသေဝ၊ ယောကျ်ား၏သာ
လျှင်၊ ဒေါသောယထာ၊ အပြစ်ဖြစ်သကဲ့သို့၊ ဧဝံတထာ၊ ထိုအတူ၊ ကိလေသ
မသဘောဝေ၊ ကိလေသာတည်းဟူသော အညစ်အကြေးတို့ကိုဆေးထုတ်
ရာဖြစ်သော၊ အမန္တန္တေ၊ အမြှိုက်နိဗ္ဗာန်ဟုဆိုအပ်သော တဘက်ဆည်းကန်
ကြီးသည်၊ ဝိဇ္ဇန္တေ၊ ထင်ရှားရှိပါထွက်၊ တံတဠာကံ၊ ထိုအမြှိုက်နိဗ္ဗာန်ဟု
ဆိုအပ်သော တဘက်ဆည်းကန်ကြီးသို့၊ ဝမနမဂ္ဂံ၊ သွားရာဖြစ်သော အရိယ
မဂ္ဂင်ရှစ်ပါးတည်းဟူသော ခရီးကို၊ နဂဝေသတိ၊ မရှားမြီးငြားအံ့၊ သောဒေါ
သော၊ ထိုမရှားမြီးခြင်းတည်းဟူသော အပြစ်သည်၊ အမန္တန္တေ အမန္တန္တဿ၊
အမြှိုက်နိဗ္ဗာန်တည်းဟူသော တဘက်ဆည်းကန်ကြီး၏၊ နဒေါသော၊ အပြစ်
မဟုတ်၊ ပုရိသသေဝ၊ ယောကျ်ား၏သာလျှင်၊ ဒေါသော၊ အပြစ်တည်း။
အရိယံ၊ ရန်သူတို့သည်၊ ပရိရုဒ္ဓေါ၊ ပိုင်းဝန်းခြံရံအပ်သော၊ ယောပုရိသော၊
အကြင်ယောကျ်ားသည်၊ ဝမနပထေ၊ ပြေးသွားရာခရီးသည်၊ ဝိဇ္ဇန္တေ၊
ထင်ရှားရှိပါထွက်၊ သောပုရိသော၊ ထိုယောကျ်ားသည်၊ နပထာယတိ၊
မပြေးငြားအံ့၊ သောဒေါသော၊ ထိုမပြေးခြင်းတည်းဟူသော အပြစ်သည်၊
အဇ္ဈသဿ၊ ခရီး၏၊ နဒေါသော၊ အပြစ်မဟုတ်၊ ပုရိသသေဝ၊ ယောကျ်ား၏
သာလျှင်၊ ဒေါသောယထာ၊ အပြစ်ဖြစ်သကဲ့သို့၊ ဧဝံတထာ၊ ထိုအတူ၊
ကိလေသပရိရုဒ္ဓေါ၊ ကိလေသာတည်းဟူသော ရိုးသူတို့သည် ပိုင်းဝန်းခြံရံ
အပ်သော၊ ပုရိသော၊ ယောကျ်ားသည်၊ သိဝေ၊ ကိလေသာတို့ငြိမ်းရာဖြစ်
သော၊ ပထေ၊ နိဗ္ဗာန်သို့ သွားရာ အရိယမဂ္ဂင်ရှစ်ပါးတည်းဟူသော ခရီးသည်၊
ဝိဇ္ဇမာနေ၊ ထင်ရှားရှိပါထွက်၊ တံမဂ္ဂံ၊ ထိုအရိယမဂ္ဂင်ရှစ်ပါးတည်းဟူသော
ခရီးမကို၊ နဂဝေသတိ၊ မရှားမြီးငြားအံ့၊ သောဒေါသော၊ ထိုမရှားမြီးခြင်းတည်း
ဟူသော အပြစ်သည်၊ သိဝမဇ္ဇသော သိဝမဇ္ဇသဿ၊ နိဗ္ဗာန်သို့ သွားရာ အရိ
ယမဂ္ဂင်ရှစ်ပါးတည်းဟူသော ခရီးမ၏၊ နဒေါသော၊ အပြစ်မဟုတ်၊ ပုရိ
သသေဝ၊ ယောကျ်ား၏သာလျှင်၊ ဒေါသော၊ အပြစ်တည်း၊ ဗျာဓိတော၊
အနာသည် နှိပ်စက်အပ်သော၊ ပုရိသော၊ ယောကျ်ားသည်၊ တိကိစ္ဆကော၊
ဆေးသမားသည်၊ ဝိဇ္ဇမာနေ၊ ထင်ရှားရှိပါထွက်၊ တံဗျာဓိံ၊ ထိုအနာကို၊
နတိကိစ္ဆာပေတိ၊ မကုစားစေငြာအံ့၊ သောဒေါသော၊ ထိုမကုစားခြင်းတည်း
ဟူသော အပြစ်သည်၊ တိကိစ္ဆကတိကိစ္ဆိကဿ၊ ဆေးသမား၏၊ နဒေါ

သော၊ အပြစ်မဟုတ်၊ ပုရိသသောဝ၊ ယောကျ်ား၏သာထွင်၊ ဒေါသော
 ယထာ၊ အပြစ်ဖြစ်သကဲ့သို့၊ ဧဝံတထာ၊ ထိုအတူ၊ ကိလေသဗျာဓိဟိ၊ ကိလေ
 သာတည်းဟူသောအနာဘိသည်၊ ပရိဝိဇ္ဇိတော၊ နှိပ်စက်အပ်သော၊ ဒုက္ခိ
 တော၊ ဆင်းရဲသော၊ ကိုယ်စိတ်ရှိသော၊ ပုရိသော၊ ယောကျ်ားသည်၊ တံအာ
 စရိယံ၊ ထိုဆင်းရဲကိုပျောက်ပေတတ်သော တရားစသောဆရာမြတ်ကို၊
 နဂဝေသတိ၊ မရှာဖွေခြင်းအံ့၊ သောဒေါသော၊ ထိုမရှာဖွေခြင်းတည်းဟူသော
 အပြစ်သည်၊ ဝိနာယကော ဝိနာယကဿ၊ ဆင်းရဲကိုပျောက်ပေတတ်သော
 တရားစသောဆရာမြတ်၏၊ နဒေါသော၊ အပြစ်မဟုတ်၊ ပုရိသသောဝ၊
 ယောကျ်ား၏သာထွင်၊ ဒေါသော၊ အပြစ်တည်း၊ မဏ္ဍတာဇာတိကော၊
 တန်ဆာဆင်အပ်သော သဘောရှိသော၊ ပုရိသော၊ ယောကျ်ားသည်၊
 ကဗ္ဗော၊ ထည်၌၊ ဗန္ဓံ၊ နှောင်ဖွဲ့အပ်သော၊ ဇိဂုတ္တိယံ၊ စက်ဆုပ်ရွံ့ရှာထွယ်
 ရှိသော၊ ကုဏပံ၊ တစ်စုံတစ်ခုရွံ့ထွယ်ရှိသောအကောင်ပုဂံ၊ သုခိသေဇိ၊
 ချမ်းသာစွာနေလိုသည်ဖြစ်၍၊ သယံဝယိ၊ မိမိအလိုရှိတိုင်နေလိုသည်ဖြစ်၍၊
 မောစယိဘွာန၊ ဖြေ၍၊ ဂစ္ဆေယျယထာပိ၊ သွားရာသကဲ့သို့၊ ထထေဝ၊
 ထိုအတူသာထွင်၊ နာနာကုဏပပပုရိတံ၊ အထူးထူးသော အပုပ်တို့၏ရဝေ
 ရာဖြစ်သော၊ ဣမံကာယံ၊ ဤကိုယ်အကောင်ပုဂံကို၊ အနပေက္ခော၊
 ဝဲကွက်ခြင်းမရှိသည်ဖြစ်၍၊ အနတ္ထိကော၊ အလိုမရှိသည်ဖြစ်၍၊ ဆန္ဒယိတွာ
 န၊ စွန့်၍၊ ဂစ္ဆေယျံ၊ သွားရအံ့၊ နရနာရိယော၊ ယောကျ်ားမိန်းမတို့သည်၊
 ဥဂ္ဂာရဋ္ဌာနဗ္ဗိ၊ ကျင်ကြီးစွန့်ရာအရပ်၌၊ ကရိသံ၊ ကျင်ကြီးကို၊ အနပေက္ခော၊
 ဝဲကွက်ခြင်းမရှိကုန်သည်ဖြစ်၍၊ အနတ္ထိကာ၊ အလိုမရှိကုန်သည်ဖြစ်၍၊
 ဆန္ဒယိတွာန၊ စွန့်ကုန်၍၊ ဂစ္ဆေယျံ ယထာ၊ သွားကုန်သကဲ့သို့ထည်းကောင်း၊
 အဟံ၊ ငါသည်၊ ဝစ္စံ၊ ကျင်ကြီးကို၊ ကထွာ၊ ပြု၍၊ ကုမ္ပိ၊ ကျင်ကြီးအိမ်ကို၊ ဆန္ဒ
 ယိတွာန၊ စွန့်၍၊ ဂစ္ဆေယျံ ယထာ၊ သွားသကဲ့သို့ထည်းကောင်း၊ ဧဝမေဝ၊ ထို
 အတူသာထွင်၊ နာနာကုဏပပုရိတံ၊ အထူးထူးသော အပုပ်တို့ဖြင့်ပြည့်
 သော၊ ဣမံကာယံ၊ ဤကိုယ်ကို၊ ဆန္ဒယိတွာန၊ စွန့်၍၊ ဂစ္ဆေယျံ သံ၊ သွားရအံ့၊
 ဇေဇုရံ၊ ဆွေးမြည့်ထသော၊ ပယုဂ္ဂံ၊ ပျက်စီးဆဲသော၊ ဥဒကဂ္ဂါဟိနိ၊ ရေ
 တွာသွင်သွင်ပိုသော၊ နာဝံ၊ တွေကို၊ သာမိကာ၊ တွေရှင်တို့သည်၊ အန
 ပေက္ခော၊ ဝဲကွက်ခြင်းမရှိကုန်သည်ဖြစ်၍၊ အနတ္ထိကာ၊ အလိုမရှိကုန်သည်
 ဖြစ်၍၊ ဆန္ဒေတွာန၊ စွန့်ကုန်၍၊ ဂစ္ဆေယျံ ယထာပိ၊ သွားကုန်သကဲ့သို့၊ ဧဝမေဝ၊
 ထိုအတူသာထွင်၊ နဂုတ္တိန္ဒံ၊ ကိုးပါးသောအပေါက်ထည်းရှိထသော၊ ရဝေသ
 ဝံ၊ အမြဲပိုစီးသောမစင်းထည်းရှိထသော၊ ဣမံကာယံ၊ ဤကိုယ်ကို၊ သာမိ

ကာ၊ လှေသင်္ဘောရှင်တို့သည်၊ ဆန့်တံ၊ စွန့်အင်သော၊ ဇိတ္တုနာဝံ၊ ဝေဒွး
 ဖြည့်ပြီးသော၊ လှေသင်္ဘောကဲ့သို့၊ အဟံ၊ ငါသည်၊ ဣဝံ၊ ကာဟံ၊ ဤကိုယ်ကို၊
 ဆဒ္ဒယိတွာန၊ စွန့်ပြီး၍၊ ဂစ္ဆိယံ၊ သွားရအံ့၊ ဘဏ္ဍာ၊ ဥစ္စာကို၊ အာဒါယ၊ ယူ၍
 စောရေဟိ၊ ခိုးသူတို့နှင့်၊ ဂစ္ဆန္တော၊ သွားသော၊ ပုရိသော၊ ငယ်ကားသည်၊
 ဘဏ္ဍာ၊ ခန္ဓာ၊ အာဟံ၊ ဥစ္စာပျက်စီးအံ့သော၊ စော၊ ကို၊ ဒိသ္မာ၊ မြင်၍၊ ဟောစောရေ၊
 ထိုခိုးသူတို့ကို၊ ဆဒ္ဒယိတွာန၊ စွန့်၍၊ ဂစ္ဆတိယထာဝိ၊ သွားသကဲ့သို့၊ ဝေမေ
 ဝ၊ ထိုအတူသာလျှင်၊ အယံ၊ ကာယော၊ ဤကိုယ်သည်၊ မဟာစောရသမောဝိ
 ယ၊ ခိုးသူကြီးနှင့်တူသကဲ့သို့၊ မဉ္ဇမာနော၊ အောက်မေ့မှတ်ထင်သည်ဖြစ်၍၊
 ကုသလတ္ထေဒနာယာ၊ ကုသိုလ်ပျက်စီးအံ့သည်မှ ကြောက်သောကြောင့်၊
 ဣဝံ၊ ဤကိုယ်ကို၊ ပဟာယ၊ စွန့်၍၊ ဂမိဿာမိ၊ သွားရအံ့၊ ဣတိ၊ ဤသို့၊ ဝိန္တ
 သိ၊ ကြံတော်မူ၏၊ ဝေံ၊ ဤသို့၊ အဟံ၊ ငါသည်၊ ဝိန္တယိတွာန၊ ကြံပြီး၍၊ အနေ
 ကကောဗ္ဗိသတံ၊ ကုစေအရာမကသော၊ ဝေံ၊ ဥစ္စာကို၊ နာထာနာထာနံ၊ ကိုး
 ကွယ်ရာရှိမရှိကုန်သောသူတို့အား၊ ဒတွာန၊ ပေးလှူပြီး၍၊ ဟိမဝန္တာ၊ ဟိမ
 ဝန္တာဘောသို့၊ ဥပါဂမိံ၊ ကပ်ပြီ၊ ဟိမဝန္တာယ၊ ဟိမဝန္တာတောင်၏၊ အဝိ
 ဒုရေ၊ အနီး၌၊ ဝဠိကောနာမ၊ ဝဠိကအမည်ရှိသော၊ ပဗ္ဗတော၊ တောင်သည်၊
 အတ္ထိ၊ ရှိ၏၊ တတ္ထ၊ ထိုဝဠိကတောင်၌၊ မဟာ၊ ငါ၏၊ အသ၊ မော၊ သင်္ဘောကို၊ သု
 ကတော၊ ကောင်းစွာပြုအပ်၏၊ ပဏ္ဍသာလကံ၊ သစ်ရွက်ရိုးသောစရပ်ကို၊ သု
 မာပိတာ၊ ကောင်းစွာဖန်ဆင်းအပ်၏၊ တတ္ထ၊ ထိုဝဠိကတောင်၌၊ ပဉ္စဒေါသ
 ဝိ၊ ဖြိုတံ၊ ငါးပါးသော အပြစ်မှကင်းထသော၊ အဋ္ဌဂုဏသရပေတံ၊ ရှစ်ပါး
 သောအကျိုးနှင့်ပြည့်စုံထသော၊ စင်္ဂါ၊ စင်္ကြံကို၊ မာပေထိံ၊ ဖန်ဆင်းပြီ၊
 အဘိညာဗထံ၊ အဘိညာဉ်တည်းဟူသောအားကို၊ အာဟရိံ၊ ဆောင်ပြီ၊
 တတ္ထ၊ ထိုသင်္ဘောကျောင်း၌၊ နဝဒေါသရပါဂတံ၊ ကိုးပါးသောအပြစ်နှင့်ပြည့်
 စုံသော၊ သာဓုကံ၊ အတိုးတက်ဖို့ထိုက်သောဝတ်လဲတော်ပုဆိုးကို၊ ပဇဟိံ၊
 စွန့်ပြီ၊ ဒ္ဓါဒသဂုဏရပါဂတံ၊ တဆဲ့ရှစ်ပါးသောအကျိုး ကျေးဇူးနှင့်ပြည့်စုံ
 သော၊ ဝါကစိရံ၊ လျော်တော်သင်္ကန်းကို၊ နိဝါသေထိံ၊ ဝတ်ပြီ၊ ၉။ အဋ္ဌဒေါ
 သသမာကိန္နာ၊ ရှစ်ပါးသော အပြစ်တို့ဖြင့်ဖြိုဖျက်သော၊ ပဏ္ဍသာလကံ၊ သစ်
 ရွက်ရိုးသောစရပ်ကို၊ ပဇဟိံ၊ စွန့်ပြီ၊ ဒသဟိံ၊ ဆံပင်ပါးကုန်သော၊ ဂုဏ
 ဟိ၊ အကျိုးတို့နှင့်၊ ဥပါဂတံ၊ ပြည့်စုံသော၊ ရုက္ခမူလံ၊ သစ်ပင်ရင်းသို့၊ ဥပါဂမိံ၊
 ကပ်ပြီ၊ ဝါဝိတံ၊ ကြံအပ်ထသော၊ ရောပိတံ၊ စိုက်အပ်ထသော၊ ဝေဠံ၊ စာ
 ပါးကို၊ နိရုဝသေသတော၊ အကြွင်းမရှိသောအားဖြင့်၊ ပဇဟိံ၊ စွန့်ပြီ၊ အနေက
 ဂုဏသတ္တံ၊ များစွာသောအကျိုးနှင့်ပြည့်စုံသော၊ ပဝတ္တပထံ၊ အလိုလိုကြွ

ကျသောသစ်သီးကို၊ အာဒိယိံ၊ ယုဗြိ၊ တတ္ထ၊ ထိုဂုက္ခယူကျောင်း၌၊ နိသစ္စ
 ဌာနဂင်္ဂီမေ၊ ထိုင်ရာသွားရာရပ်ရာစင်္ကြံ၌၊ ပဝေနံ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းထုံ
 ထကို၊ ပဝေဟိံ၊ အေးပုတ်ပြီ၊ သတ္တာဟောသတ္တဟာဿ၊ ခုနစ်ရက်၏၊ အဘန္တရ
 မှ်၊ အတွင်း၌၊ အဘိညာဗလံ၊ အဘိညာဉ်တည်းဟူသောအားသို့၊ ပါပုဏိံ၊
 ရောက်ပြီ၊ ဝေံ၊ ဤသို့၊ သာသနေး၊ ရသေ့တို့၏သာသနာ၌၊ မေမမ၊ ငါ၏၊
 သိဒ္ဓိပတ္တဿ၊ အဘိညာဉ်ငါးပါးသို့ ရောက်စဉ်လည်းကောင်း၊ ဝေဝိဘူ
 တဿ၊ ခေတုသာစွာဖြစ်စဉ်လည်းကောင်း၊ ယောကနဒယကော၊ လှသုံးပါး
 တို့အားနိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော၊ ဒိပင်္ဂါရောနာမ၊ ဒိပင်္ဂါရအ
 မည်တော်ရှိသော၊ ဇိနော၊ မြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏၊
 ဥပ္ပဇ္ဇန္တေ၊ မယ်တော်ဝမ်း၌ပဋိသန္ဓေယူရာ၌လည်းကောင်း၊ ဇာယန္တေ၊
 သွားတော်မူရာ၌လည်းကောင်း၊ ဗုဗ္ဗန္တေ၊ သဗ္ဗညုတညာဏ်တော်ကိုရရာ
 ၌လည်းကောင်း၊ ဓမ္မဒေသနော၊ ဓမ္မစကြာတရားတော်ကိုဟောတော်မူရာ၌
 လည်းကောင်း၊ ပဝတ္ထေ၊ ဖြစ်ကုန်သော၊ စတုရော၊ ထေးပါးကုန်သော၊ နိ
 မိတ္ထေ၊ နိမိတ်တို့ကို၊ ဈာနရတိယမဇ္ဈိတော၊ ဈာန်ချမ်းသာနှင့်ပြည့်စုံသည်၍၊
 အဘိ၊ ငါသည်၊ နအဒ္ဓသိံ၊ မမြင်ရလိုက်၊ ပစ္စန္တဒေသဝိသယေ၊ မဏ္ဍိမဒေသ၊
 ရမ္မာဝတီ နဂရ၏ နယ်အဝင်တခုသော ပစ္စန္တရာဗ်ဒေသရှိ ကံသံ၊ ထွင်၊ မ
 နုဿာ၊ လူတို့သည်၊ ထတာဂတံ၊ ဒိပင်္ဂါရမြတ်စွာဘုရားကို၊ နိမန္တေတွာ၊
 ပင့်ဘိတ်၍၊ တဿ၊ ထိုဒိပင်္ဂါရမြတ်စွာဘုရား၏၊ အာဂမနံ၊ ကြွလာတော်မူ
 ထတ္တံ၊ သောမဂ္ဂံ၊ ခရီးကို၊ တုဋ္ဌမာနဿာ၊ အလွန်ရှင်ထန်းနှစ်သက်သောစိတ်
 ရှိကုန်သည်ဖြစ်၍၊ သောဓေန္တိ၊ သုတ်သင်ကုန်၏၊ တေနသမယေန၊ ထိုခရီး
 သုတ်သင်သောအခါ၌၊ အဘိ၊ ငါသည်၊ ဝါကစိရာနိ၊ ငွေ့၍တေသကန်နီးတို့
 ကို၊ ခုနန္တော၊ ခါလျက်၊ သကဿမာ၊ မိမိသစ်နီးကျောင်း၌၊ နိက္ခမိတွာ၊ ထွက်
 ၍၊ တဒါ၊ ထိုခရီးသုတ်သင်သောအခါ၌၊ အဗ္ဗရေ၊ ကေခင်းကင်၌၊ ဂစ္ဆာမိ၊ သွား
 ၍၊ ဝေဒဇာထံ၊ ကောင်းစွာဝမ်းမြောက်ခြင်းရှိထသော၊ တုဋ္ဌဟတ္ထံ၊ အလွန်
 နှစ်သက် ရှင်ထန်းခြင်းရှိထသော၊ ဇနံ၊ လူအပေါင်းကို၊ ဒိသ္မာ၊ မြင်၍၊ ဂဂနာ၊
 ကောင်းကင်၌၊ ဩရောဟိတွာနု၊ သက်ထတ်၍၊ တာဝဇော၊ ထိုခဏ၌၊ မနုဿ
 လူတို့ကို၊ ပုစ္ဆိ၊ မေး၏၊ တုဋ္ဌဟတ္ထော၊ အလွန်နှစ်သက် ရှင်ထန်းခြင်းရှိထသော
 ပမောဒိတော၊ အလွန်ဝမ်းမြောက်ခြင်းရှိထသော၊ ဝေဒဇာတော၊ ကောင်း
 စွာဝမ်းမြောက်ခြင်းရှိထသော၊ မဟာဇနော၊ လူအပေါင်းသည်၊ ကဿ၊ အ
 ဘယ်သူ၏၊ အတ္ထုယ၊ အကျိုး၌၊ မဂ္ဂေါ၊ မဂ္ဂဟူ၍လည်းဆိုအပ်သော၊ ဝဠု
 မာယနံ၊ ဝဠုမာယာဟူ၍လည်းဆိုအပ်သော၊ အဗ္ဗသံ၊ ခရီးကို၊ သေဝေယထံ၊

သုတ်သင်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၍၊ မေယော၊ ငါသည်။ ပုဋ္ဌ၊ မေး
အပ်ကုန်သော။ တေ၊ ထိုရမ္မာဝတီပြည်သူပြည်သားတို့သည်။ ဝိယာကံသု၊
ဖြေကြားကုန်ပြီးကိ၊ ဝိယာကံသု၊ အတယ်သို့ဖြေကြားကုန်သနည်း၊ ထောကော
လူ့ပြည်၌၊ အနုပ္ပရော၊ အထုလည်းမရှိထသော၊ ဇိနော၊ မာရ်ငါးပါးကိုလည်း
အောင်တော်မူပြီးထသော၊ ထောကနာယကော၊ လူသုံးပါးတို့ကိုနိဗ္ဗာန်သို့ပို့
ဆောင်တော်မူတတ်သော၊ ဒိပကံ၊ ရာနာမ၊ ဒိပကံရာအမည်တော်ရှိသော၊
ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်။ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူပြီး၊ မဂ္ဂေါ၊ မဂ္ဂဟူ၍လည်းဆို
အပ်သော၊ ဝဇုမာယနံ၊ ဝဇုမာယနဟူ၍လည်းဆိုအပ်သောအဇ္ဈသံ၊ ခရီးကို၊
တသ၊ သိဒ္ဓိပကံရာမြတ်စွာထုရား၏၊ အတ္ထာယ၊ အကျိုးငှါ၊ သောဝိယတိ၊
သုတ်သင်၏၊ ဣတိ၊ ဤသို့၊ ဝိယာကံသု၊ ဖြေကြားကုန်ပြီး၊ ဗုဒ္ဓေါ၊ ဤတိဝစနံ၊
ထုရားဟူသောအသံကို၊ သုတွာန၊ ကြား၍၊ မမ၊ ငါ့အား၊ တာဝဒေ၊ ထိုခဏ
၌၊ ဝိတိ၊ ဝိတိသည်၊ ဥပ္ပဇ္ဇိ၊ မြစ်ပြီး၊ ဗုဒ္ဓေါဗုဒ္ဓေါတိ၊ ထုရားထုရားဟူ၍၊ ကထ
ယန္တော၊ ဆိုထုက်၊ အဟံ၊ ငါသည်။ သောမနသံ၊ သောမနသာဝေဒနာကို၊
စဝေဒယိ၊ ခံစားပြီး၊ အဟံ၊ ငါသည်။ တတ္ထ၊ ထိုကောင်းကင်မှသက်ရာ
အရပ်၌၊ ဗြဟ္မာ၊ ရပ်၍၊ တုဗ္ဗော၊ နှစ်သက်သည်။ သံဝိဂ္ဂမာနသော။ ထိတ်လန့်
သောနှစ်လုံးရှိသည်၊ ဟုတွာ၊ မြစ်၍၊ ဝိဝိန္တေ၊ အထူးထူးအပြားပြားကြံ၏၊
ကိ၊ ဝိဝိန္တေ၊ အတယ်သို့အထူးထူးအပြားပြားကြံသနည်း၊ ဣ၊ ဤဒိပကံ
ရာမြတ်စွာထုရား၏သာသနာတော်၌၊ ဗိဇာနီ၊ ကောင်းမှုတည်းဟူသောမျိုး
စေ့တို့ကို၊ အဟံ၊ ငါသည်။ ရောပိသံ၊ စိုက်ပျိုးအံ့၊ ခဏော၊ ဗုဒ္ဓုပ္ပါဒခဏ
သည်၊ ဝေ၊ စင်စစ်၊ မာဥပဇ္ဇဂါ၊ မလွန်စေအပ်၊ ဣတိ၊ ဤသို့၊ ဝိဝိန္တေ၊ အထူး
ထူးအပြားပြားကြံ၏၊ ဘောန္တောမနုဿာ၊ ဒိုလူအပေါင်းတို့၊ တုဗ္ဗေ၊ သင်
တို့သည်၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ အတ္ထာယ၊ အကျိုးငှါ၊ ဝဇုမာယနံ၊ ဝဇု
မာယနဟုဆိုအပ်သော၊ အဇ္ဈသံ၊ ခရီးကို၊ ယဒိသောဓေထ၊ အကတ်၌သုတ်
သင်ကုန်ပြန်အံ့၊ မေ၊ ငါ့အား၊ ဇကောကာသံ၊ တခုသောအရပ်ကို၊ ဒဒါထ၊
ပေးကြကုန်လော့၊ အဟံ၊ ငါသည်လည်း၊ သောဓပိဿာပိ၊ သုတ်သင်ပါအံ့
ဣတိ၊ ဤသို့၊ ယာဝိ၊ တောင်းပြီး၊ တဒါ၊ ထိုခရီးတောင်းသောအခါ၌၊ တေ၊
ထိုရမ္မာဝတီပြည်သူပြည်သားတို့သည်။ အဗ္ဗိသံ၊ ခရီးကို၊ သောဓေတံ၊ သုတ်
သင်စိတ်သောငှါ၊ မမ၊ ငါ့အား။ ဩကာသံ၊ အရပ်ကို၊ အဓံသု၊ ပေးကြကုန်ပြီး၊
တဒါ၊ ထိုသို့ပေးသောအခါ၌၊ အဟံ၊ ငါသည်။ ဗုဒ္ဓေါဗုဒ္ဓေါတိ၊ ထုရားထုရား
ဟူ၍၊ ဝိန္တေန္တော၊ ကြံထုက်၊ မဂ္ဂံ၊ ခရီးကို၊ သောဓေထိ၊ သုတ်သင်၏၊ မမ၊ ငါ့၏၊
ဩကာသေ၊ သုတ်သင်အပ်သောအရပ်သည်။ အနိဋ္ဌိတေ၊ မပြီးမီ၊ ဇိနော၊

မာဂ်ငါးပါးကိုအောင်တော်မူပြီသော၊ ဒီပင်္ကရော၊ ဒီပင်္ကရာအမည်တော်
 ရှိသော၊ မဟာရနိ၊ မြတ်ဘုရားသည်၊ ဆဇ္ဇာတိဇ္ဈဟိ၊ ခြောက်ပါးသော
 အဘိညာဉ်တို့နှင့်လည်းပြည့်စုံတော်မူထားသော၊ တာဒိဟိ၊ သည်ခံခြင်းကျေး
 ဇူးနှင့်လည်းပြည့်စုံတော်မူကုန်ထားသော၊ ဝိမလေဟိ၊ ကိလေသာအညစ်အ
 ကြေးတို့မှလည်းကင်းစင်တော်မူကုန်ပြီထင်သော၊ စတုဟိသတသဟာသော
 ဟိ၊ လေးထိမ်းကုန်သော၊ ဝိဇ္ဇာသဝေဟိ၊ ရဟန္တာတို့နှင့်တကွ၊ အပ္ပဿံ၊ ခရီး
 သို့၊ ပရိပဇ္ဇိ၊ ကြွတော်မူ၏။ ။ ရမ္မာဝတီဝါသိနော၊ ရမ္မာဝတီပြည်သူ
 ပြည်သားတို့သည်၊ ဒီပင်္ကရော၊ ဒီပင်္ကရာမြတ်စွာဘုရားအား၊ ဇေယျမနာ၊
 ခရီးဦးကြိုဆိုကုန်သည်ဖြစ်၍၊ အာဝတ္တန္တိ၊ ရှေးရှုသာကုန်၏။ ဗဟု၊ များစွာ
 ကုန်သော၊ ဘေရိယော၊ စည်ကြီးတို့ကို၊ ဝဇ္ဇန္တိ၊ တီးကုန်၏။ နရမဇ္ဈ၊ လူနတ်
 တို့သည်၊ အာမောဒိတာ၊ အလွန်ဝမ်းမြောက် ကုန်သည်ဖြစ်၍၊ သာဓကော
 ရံ၊ ကောင်းကြီးပေးသောအခပ်ကို၊ ပာတ္တယံ၊ ဖြစ်စေကုန်ပြီ။ ။ ဒေဝါ၊
 နတ်တို့သည်၊ မနုဿေ၊ လူတို့ကို၊ ပဿန္တိ၊ မြင်ကုန်၏။ မနုဿာပိစ၊ လူ
 တို့သည်လည်း၊ ဒေဝတာ၊ နတ်တို့ကို၊ ပဿန္တိ၊ မြင်ကုန်၏။ တောဥဘောပိ၊
 ထိုနတ်လူနှစ်ပါးစုံတို့သည်လည်း၊ ပဉ္စထိကာ၊ ထက်အုပ်ချီကုန်လျက်၊ တထာ
 ဂတံတထာဂတဿ၊ ဒီပင်္ကရာမြတ်စွာဘုရား၏၊ ပစ္ဆိတော၊ နောက်၌၊ အနု
 ယန္တိ၊ အစဉ်လိုက်ကုန်၏။ ။ ဒေဝါ၊ နတ်တို့သည်၊ ဒီဗ္ဗေဟိ၊ နတ်ပြည်၌ဖြစ်
 ကုန်သော၊ တုရိယောတို့ဖြင့်၊ မနုဿာစ၊ လူတို့သည်လည်း၊
 မနုဿာဂတဟိ၊ လူပြည်၌ဖြစ်ကုန်သော၊ တုရိယေဟိ၊ တုရိယာတို့ဖြင့်၊ ဝဇ္ဇ
 ယန္တော၊ တီးမှုတ်ကုန်လျက်၊ တောဥဘောပိ၊ ထိုနတ်လူနှစ်ပါးစုံတို့သည်လည်း၊
 တထာဂတံတထာဂတဿ၊ မြတ်စွာဘုရား၏၊ ပစ္ဆိတော၊ နောက်၌၊ အနု
 ယန္တိ၊ အစဉ်လိုက်ကုန်၏။ ။ အာကာသေနဂတာ၊ အာကာသ ဟုဆိုအပ်
 သောကောင်းကင်၌ သွားကုန်သော၊ မဇ္ဈ၊ နတ်တို့သည်၊ ဒီဗ္ဗိ၊ နတ်ပြည်၌ဖြစ်
 သော၊ မန္တာရံယျံ၊ မန္တာရဝမည်သောပန်းကိုလည်းကောင်း၊ ပဒုမံ၊ ပဒုမ္မာ
 ကြာပန်းကို လည်းကောင်း၊ ပါရိဆတ္တကံ၊ ပင်ထပ်ကသစ်ပန်းကိုလည်း
 ကောင်း၊ ဒိသောဒိသံ၊ အရပ်တိုင်းအရပ်တိုင်း၊ ဩကိရန္တိ၊ ကြံမြောက်၍
 ပူဇော်ကြကုန်၏။ ။ အာကာသေန တော၊ အာကာသ ဟုဆို အပ်သော
 ကောင်းကင်၌သွားကုန်သော။ မဇ္ဈ၊ နတ်တို့သည်၊ ဒီဗ္ဗိ၊ နတ်ပြည်၌ဖြစ်သော၊ စန္ဒန
 ရုက္ခဉ္စ၊ စန္ဒကူးပျော်ကိုလည်းကောင်း၊ ကေဝလံ၊ သက်သက်သော၊ ဝရဂန္ဓဉ္စ၊
 မြတ်သောအနံ့ သံကိုလည်းကောင်း၊ ဒိသောဒိသံ၊ အရပ်အတိုင်းအရပ်အ
 တိုင်း၊ ဩကိရန္တိ၊ ကြံမြောက်ပူဇော်ကြကုန်၏။ ဘူမိတလဂတာ၊ မြေပြင်၌

သွားကုန်သော၊ နုရာ၊ လူတို့သည်၊ စမွကံ၊ စကားပွင့်ကိုလည်းကောင်း၊ သဗ္ဗ
လံ၊ ထင်းချွေးပွင့်ကိုလည်းကောင်း၊ နိဝံ၊ ထိန်ပွင့်ကိုလည်းကောင်း၊ နာဂပုဇွန်
ဂကေတကံ၊ ကံဂေါပုန်းညက်ဆတ်သွားပွင့်ကို လည်းကောင်း၊ ဒိသော
ဒိသံ၊ အရပ်တိုင်းအရပ်တိုင်း၊ ဩကီရန္တိ၊ ကြီးမြောက်၍ပူဇော်ကြကုန်
၏။ အဟံ၊ ငါသည်၊ တတ္ထ၊ ထိုညွှန်ပျောင်း၌ကောသေ၊ ဆံတို့ကို ချိဗ္ဗိတွာ၊
ဖြေ၍၊ ဝါကစိရဉ္စ၊ ထောင်တေသင်္ကန်းကိုလည်းကောင်း၊ စမွကဉ္စ၊ သားရေ
နယ်ကိုလည်းကောင်း၊ ကလထေ၊ ညွှန်ပျောင်း၌၊ ပတ္ထရိတွာန၊ ဖြန့်၍၊ အဝ
ကုဇ္ဇော၊ မြောက်ရန်၊ အဟံ၊ ငါသည်၊ နိပ္ပဗ္ဗိ၊ ဝပ်ပြီ၊ ဗုဒ္ဓေါ၊ ဒီပင်္ကရာမြတ်စွာ
ဘုရားသည်၊ ဓိ၊ ငါ့ကို၊ အတ္တမိတွာန၊ နင်း၍၊ သိသောဟိ၊ ထေးထိန်းသော
တပည့်တို့နှင့်၊ သဟ၊ တကွ၊ ဂစ္ဆတု၊ ကြွတော်မူစေသတည်း၊ နံကလထေ၊
ထိုညွှန်ပျောင်း၌၊ မာအတ္တမိတ္ထ၊ မနင်းစေသတည်း၊ ဧတံ၊ ဤထိုညွှန်ပျောင်း၌
မနင်းခြင်းသည်၊ မေ၊ ငါ့အား၊ ဟိတာယ၊ စီးပွားခြင်းငှါ၊ ဘဝိဿတိ၊ ဖြစ်
လတ္တံ့၊ ပထဝိယံ၊ မြေ၌၊ နိပ္ပန္နဿ၊ ဝပ်လျောင်းသော၊ မေ၊ ငါ့အား၊ စေတ
သော၊ စိတ်၏၊ ဧဝံ၊ မရှိပီတက္ကော၊ ဤသို့သောအကြံသည်၊ အာဘိ၊ ဖြစ်ပြီ၊ အဟံ
ငါသည်၊ အဇ္ဈယရ၊ ဣစ္ဆ မာနော၊ အယိရှိသည်ရှိသော်၊ မမ၊ ငါ၏၊ သန္တာနော၊
သန္တာန်၌၊ ကိလေသော၊ ကိလေသာတို့ကို၊ ဈာပယေ၊ အရဟတ္တမင်္ဂဖြင့်
ထောင်ကျမ်းစေနိုင်ရာ၏၊ ဣဝေ၊ ဤဒီပင်္ကရာမြတ်စွာဘုရား၏ သာသနာတော်
၌၊ အညာတဝသေန၊ မထင်ရှားသော အသွင်ဖြင့်၊ ဓမ္မံ၊ အရဟတ္တဖိုလ်တရား
ကို၊ သန္တိကတေန၊ မျက်မှောက်ပြုသဖြင့်၊ မေ၊ ငါ့အား၊ ကိံ၊ အဘယ်အ
ကျိုးရှိအံ့နည်း၊ အဟံ၊ ငါသည်၊ သဗ္ဗညုတံ၊ သဗ္ဗညုတညာဏ်တော်သို့၊ ပါရ
ဏိတွာ၊ ရောက်၍၊ သဒ္ဓေဝကော၊ နတ်နှင့်တကွသောလူပြည်၌၊ ဗုဒ္ဓေါ၊ ထုရား
သည်၊ ဟေသံ၊ ဖြစ်ဦးအံ့၊ ထာမဒသိနာ၊ မိမိ၏ အားအစွမ်းကို မြင်ပြီး
သော၊ ပုရိသေန၊ ယောက်ျား မြတ်ဖြစ်လျက်၊ မေ၊ ငါ့အား၊ ဧကေန၊ တ
ယောက်ထည်းထည်း၊ တိဇ္ဈေန၊ သံသရာမှကူးမြောက်သဖြင့်၊ ကိံ၊ အဘယ်
အကျိုးရှိအံ့နည်း၊ အဟံ၊ ငါသည်၊ သဗ္ဗညုတံ၊ သဗ္ဗညုတညာဏ်တော်သို့၊ ပါပုဏိ
တွာ၊ ရောက်၍၊ သဒ္ဓေဝကေသဒ္ဓေဝကဿ၊ နတ်နှင့်တကွသောလူအပေါင်း
အား၊ သံသာရသောတံတော၊ သံသရာတည်းဟူသော သရဒ္ဓရာ ရေအ
ယဉ်မှ၊ သန္တာဒေသံ၊ နိဗ္ဗာန်သို့ကယ်တင်ဦးအံ့၊ ပုရိသုတ္တမေ၊ ယောက်ျား
တကာတို့ထက်မြတ်သော၊ မေမယာ၊ ငါသည်၊ ကတေန၊ ပြုအပ်သော၊ ဣမိနာ
အဓိကာရေန၊ ဤသို့ ကိုယ် အသက်ကို မင့်ကွက်ရက်ရက်စက်စက် ညွှန်
ပျောင်းထက်၌ ဝပ်လျောင်းခြင်းတည်းဟူသော ကုသိုလ် အဆောက်အဦး



ကြောင့်၊ သဗ္ဗညုတံ၊ သဗ္ဗညုတညာဏ်တော်သို့၊ ပါပုဏ်တွာ၊ ရောက်၍၊
 ဗဟု၊ များစွာသော၊ ဇနတ်၊ လူနတ်ပြုဟောသတ္တဝါအပေါင်းကို၊ သံသာရ
 သောတတော၊ သံသာရာတည်းဟူသော သရဒ္ဓရာရေအယဉ်မှ၊ တာရေမိ၊
 နိဗ္ဗာန်သို့ကယ်တင်ဦးအံ့၊ အဟံ၊ ငါသည်၊ သံသာရသောတံ၊ သံသာရာ
 တည်းဟူသော သရဒ္ဓရာရေအယဉ်ကို၊ ခဏိန္ဒိတွာ၊ ဖြတ်၍၊ တယောဘဝေ၊
 သုံးပါးသောဘဝတို့ကို၊ ဝိဓံသေတွာ၊ ဖျက်ဆီး၍၊ ဓမ္မနာဝံ၊ အရိယမဂ္ဂင်
 တည်းဟူသောထောသတော်သို့၊ သမာရူပာ၊ ကောင်းစွာတက်စီး၍ သဒ္ဓေဝ
 ကံသဒ္ဓေဝကာသ၊ နတ်နှင့်တကွသော လူအပေါင်းအား၊ သံသာရသောတ
 တော၊ သံသာရာတည်းဟူသောရေအယဉ်မှ၊ သန္တာရေသမံ၊ နိဗ္ဗာန်သို့ကယ်
 တင်ဦးအံ့၊ ဣတိ၊ ဤသို့။ စေတသော၊ မိတ်၏၊ ပရိပိတက္ကော၊ အကြံသည်၊
 အဟောသိ၊ ဖြစ်၏၊ လောကဝိဇ္ဇာ၊ လောကသုံးပါးကိုသိတော်မူထသော
 အာဟုဘိနံ၊ အဝေးမှဆောင်၍ ဣအပ်သောအလ္လဝတ္ထုတို့ကို၊ ပရိပ္ပဟော၊
 ခံတော်မူထိုက်ထသောဒီပင်္ကီရော။ ဒီပင်္ကီရာမြတ်စွာဘုရားသည်၊ ဗိမမ၊
 ငါ၏၊ ဥသမိ၊ သကောဦးခေါင်းရင်း၌၊ ဋ္ဌတွာန၊ ရပ်တော်မူ၍၊ ဣဒံစနံ၊ ဤဗျာ
 ဒိတ်တော်စကားကို၊ အဖြိဝိ၊ မိန့်တော်မူပြီ၊ ဇဒိုဏံ၊ ဆံကျစ်လညွှန်းထူး
 ထသော၊ ဥဂ္ဂတာပနံ၊ မြိုးခြံသောအံကျင့်ထည်းရှိထသော၊ ဣဓံတာပသံ၊ ဤ
 သုမေဓရှင်ရသေ့ကို၊ တုမှေ၊ သင်တို့သည်၊ ပသ၊ ထ၊ ရှုကြကုန်လော့၊ အယံ၊
 ဤသုမေဓရှင်ရသေ့သည်၊ ဣတော၊ ဤသာရမဏ္ဍကန္တာမှ၊ အပ္ပရိမေယျ
 ကန္တာကုဇေတို့ဖြင့်မရေတွက်အပ်သော၊ ကပ္ပေ၊ ထေးသင်္ချေနှင့် ကမ္ဘာတ
 ထိမ်းထက်၌၊ လောကေ၊ လူ့ပြည်၌၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝိသာတိ၊ ဖြစ်
 လတ္တံ့၊ အဟော၊ ကြော်အံ့တွယ်ရှိပေစွ၊ ရမ္မာ၊ နှလုံးမွေ့ထျော်တွယ်
 ရှိတော်မူသော၊ ကဝိလဂ္ဂယာ၊ ကဝိလဝတ်ပြည်မှ၊ နိက္ခမိတွာ၊ တောထွက်
 ၍၊ ပဓာနံ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့ထကို၊ ပဗဟိတွာန၊ အားထုတ်၍၊ ဒုက္ကရ
 ကာရိကံ၊ ပြုခြင်းငှါတွမ်းနှိုင်ခဲသောဒုက္ကရစရိယာကို၊ ကတွာ၊ ပြု၍၊ တထာ
 ဂတော၊ ဂေါတမဘုရားသည်၊ ဘဝိသာတိ၊ ဖြစ်လတ္တံ့၊ တထာဂတော၊
 ဂေါတမ ဘုရားသည်၊ အဇပါလရုက္ခမူထသို့၊ ခပ်ကျောင်းညောင်ပင်
 ရင်း၌၊ နိသီဒိတွာ၊ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူ၍၊ တတ္ထံ၊ ထိုအဇပါလ
 ညောင်ပင်ရင်း၌၊ ပါယာသံ၊ ဂဏာနို့ ဆွမ်းကို၊ ပဂ္ဂယာ၊ ခံယူတော်မူ၍၊
 နေရုဉ္ဇရံ၊ နေရုဉ္ဇရာမြစ်သို့၊ ဥပပဟိတိ၊ ကပ်လတ္တံ့၊ သောဇိနော၊ ထိုသုမေ
 ဓာဖြစ်၍ဖြစ်သောဂေါတမ ဘုရားသည်၊ နေရုဉ္ဇရာယ၊ နေရုဉ္ဇရာမြစ်၏၊ တိ
 ရုမ္ဘိ၊ ကမ်းနား၌၊ ပါယာသံ၊ ဂဏာနို့ ဆွမ်းကို၊ အာဒါ၊ ထုဦးပေးတော်မူ၍၊

ပဋိယတ္တဝရမဂ္ဂန၊နတ်တို့သည်စိရင်အပ်သောမြတ်သောခရီးဖြင့်၊ ဗောဓိ
မူလံ၊ဗောဓိပင်အနီးသို့၊ ဥပေဟိတံ၊ ကပ်လတ္တံ့၊ တံတော၊ ထိုသို့ကပ်ပြီး
သောနေ့ခက်မှ၊ မဟာယသော၊များသောအခြံအရံရှိတော်မူသော၊အနုတ္တ
ရာ၊ အတုမရှိ မြတ်တော်မူသော ဂေါတမထုရားသည်၊ ဗောဓိမဏ္ဍံ၊
ဗောဓိဤင်ကို၊ ပဒကွိတံ၊လက်ျာရစ်ထည့်သည်ကို၊ကတွာ၊ပြု၍၊အသုတ္တ
ရက္ခမူလမ္ဘိ၊ညောင်ဗုဒ္ဓဟေပင်ရင်း၌၊ ဗုဒ္ဓိဿတိ၊ပွင့်တော်မူလတ္တံ့၊ ၊
ဣမဿ၊ဤသုမေဓရှင်ရသေ့ဖြစ်သောထုရား၏၊ဇနိကာ၊မတ်တော်ရင်းဖြစ်
သော၊မာတာ၊မတ်တော်သည်၊မာယာနာမ၊မာယာမည်သည်၊ဘဝိဿတိ၊
ဖြစ်လတ္တံ့၊ဝိတာ၊ ခမည်းးတော်သည်၊ သုဒ္ဓေါဒနောနာမ၊ သုဒ္ဓေါဒနအမည်
ရှိသည်၊ဘဝိဿတိ၊ဖြစ်လတ္တံ့၊အယံ၊ဤသုမေဓရှင်ရသေ့သည်၊ ဂေါတ
မော၊ဂေါတမထုရားသည်၊ဟေဿတိ၊ဖြစ်လတ္တံ့၊ ၊အနာသဝါ၊အာသ
ဝေါလည်းမရှိကုန်ထသော၊ဝိတရာဂါ၊ရာဂတို့မှလည်းကင်းတော်မူကုန်ပြီး
တသော၊သန္တမိတ္တာ၊ ငြိမ်သက်သော စိတ်လည်းရှိတော် မူကုန်ထသော၊
သမာဟိတာ၊တည်ကြည်သောသမာဓိလည်းရှိတော်မူကုန်ထသော၊ကော
လိတောစ၊ ကောလိတလည်းကောင်း၊ ဥပတိဿာစ၊ ဥပတိဿလည်း
ကောင်း၊ဣတိ၊ဤသို့၊ဧဒ္ဓဘိက္ခု၊နှစ်ပါးသောရဟန်းတို့သည်၊အဂ္ဂါ၊မြတ်ကုန်
သော၊သာဝကာ၊လက်ျာရံလက်ဝဲရံသာဝကတို့သည်၊ဟေဿန္တိ၊ဖြစ်ကုန်
လတ္တံ့၊ ၊အာနန္ဒောနာမ၊ အာနန္ဒာအမည်ရှိသော၊ ဥပဋ္ဌာကော၊ အထုပ်
အကျွေးတော်ရဟန်းသည်၊ ဣမံဇိနံ၊ ဤသုမေဓဖြစ်သောဂေါတမထုရား
ကို၊ဥပဋ္ဌိဿတိ၊လုပ်ကျွေးလတ္တံ့၊ ၊ခေမာစ၊ ခေမာလည်းကောင်း၊ ဥပ္ပ
လဝတ္ထာစ၊ ဥပ္ပလဝတ်လည်းကောင်း၊ ဣတိ၊ဤသို့၊ ဧဒ္ဓဘိက္ခု၊ နှစ်ပါး
သောဘိက္ခုနီမတို့သည်၊အဂ္ဂါ၊မြတ်ကုန်သော၊သာဝိကာ၊လက်ျာရံလက်ဝဲ
ရံသာဝိကာမတို့သည်၊ ဟေဿန္တိ၊ဖြစ်ကုန်လတ္တံ့၊သာဘိက္ခုနီ၊ထိုဘိက္ခု
နီမတို့သည်၊ အနာသဝါ၊ အာသဝေါတရားတို့မှ လည်းကင်းကုန်၏၊ ဝိတ
ရာဂါ၊ရာဂတို့မှလည်းကင်းကုန်၏၊သန္တမိတ္တာ၊ငြိမ်သက်သော စိတ်လည်း
ရှိကုန်၏၊ သမာဟိတာ၊ တည်ကြည်သော သမာဓိလည်း ရှိကုန်၏၊ တဿ
ဘဝဝတော၊ ထိုဂေါတမထုရား၏၊ ဗောဓိ၊ဗောဓိပင်ကို၊ အသုတ္တောတိ၊
ညောင်ဗုဒ္ဓ ဟေပင်ဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏၊ ၊ဝိတ္ထောစ၊ ဝိတ္ထလည်း
ကောင်း၊ဟတ္ထာဇ္ဇဝကောစ၊ဟတ္ထာဇ္ဇဝကလည်းကောင်း၊ ဣတိ၊ဤသို့၊ ဧဒ္ဓ
ပါသကာ၊နှစ်သောက်သောဥပါသကာတို့သည်၊အဂ္ဂါ၊ မြတ်ကုန်သော၊ဥပ
ဋ္ဌကာ၊ လက်ျာရံလက်ဝဲရံအထုပ် အကျွေးတော်တို့သည်၊ ဖိဟာသန္တိ၊ဖြစ်

ထုန်ထတ္တံ၊ နန္ဒမာတာစ၊ နန္ဒဇီအဓိဥတ္တရာထည်းကောင်း၊ ဥတ္တရာစ၊ ခုဇ္ဈတ္တ
 ရာထည်းကောင်း၊ ဣတိ၊ ဤသို့၊ နေဥပါထိကာ၊ နှစ်ယောက်သော ဒါယိကာ
 မိတို့သည်၊ အပ္ပါ၊ မြတ်ကုန်သော၊ ဥပဗ္ဗိကာ၊ လက်ျာရံထက်ဝံရံအထုပ်အ
 ကွေးတော်ဒါယိကာမတို့သည်၊ ဟေဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ဣတိ၊ ဤသို့၊
 အဗြု၊ မိန့်တော်မူ၏၊ အသမဿ၊ အတုမရှိသော၊ မဟေသိနော၊ ဒီပင်္ကီ
 ရာမြတ်စွာဘုရား၏၊ ဣဒံဝံရံ၊ ဤဗျာဒိတ်စကားတော်ကို၊ သုတ္တာန၊ ကြား၍
 အယံ၊ ဤသုမေဓာရှင်ရသေ့သည်၊ ဗုဒ္ဓဗိဇ္ဇံ၊ ကိရ၊ ဘုရားထောင်းပေတည်း၊
 ဣတိ၊ ဤသို့၊ နရမဇ္ဈ၊ လူနတ်တို့သည်၊ အာမောဒိတာ၊ အလွန်ဝမ်းမြောက်
 ကုန်၏၊ ဒဿသဟာသိ၊ တသောင်းသောစကြာဝလောဠိ၊ ဝသန္တာ၊ နေ
 ကုန်သော၊ ထဒေဝကာ၊ နတ်နှင့်တကွသောလူတို့သည်၊ ဥတ္တုဒိသဒ္ဓါ၊ ကြွေး
 ကြော်သောအသံကို၊ ဝတ္တန္တိ၊ ဖြစ်စေကုန်၏၊ အပ္ပောတေန္တိစ၊ ထက်ပန်း
 ပေါက်ထည်းခတ်ကုန်၏၊ ဟေဿန္တိစ၊ ရယ်ထည်းမယ်ကုန်၏၊ ကတဉ္စလိ၊
 ထက်အုပ်ကို၊ ပဂ္ဂဟေတွာ၊ ချိ၍၊ နမဿန္တိ၊ ရှိသိုးကြကုန်၏၊ မယံ၊ ငါတို့
 သည်၊ ထောကနာထဿ၊ လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော၊
 ဣမဿ၊ ဤဒီပင်္ကီရာမြတ်စွာဘုရား၏၊ သာသနံ၊ သာသနာတော်ကို၊ ယဒိ
 ဝိရုဇ္ဈိဿာမ၊ အကယ်၍ချွတ်ယွင်းကုန်အံ့၊ အနာဂတဋ္ဌိ၊ နောင်သာလတ္တံ့
 သော၊ အဒ္ဓါနေ၊ အစွန့်ကာလ၌၊ ဣဝံဣမဿ၊ ဤသုမေဓာရှင်ရသေ့၏၊ သဗ္ဗုခါ၊
 မျက်မှောက်၌၊ ဟေဿာမ၊ ဖြစ်ကုန်အံ့၊ နဒိ၊ မြစ်ကို၊ တရန္တာ၊ ကူးကုန်သော
 မနုဿာ၊ လူတို့သည်၊ ပတိတိတ္ထံ၊ တူရုဗီဝ်ကို၊ ဝိရုဇ္ဈိယ၊ ချွတ်ယွင်း၍၊ ဟေဋ္ဌ
 တိတ္ထံ၊ အောက်ဆိပ်ကို၊ ဂဟေတွာန၊ ယူ၍၊ မဟာနဒိ၊ မြစ်ကြီးကို၊ ဥတ္တ
 ရန္တိ၊ ယထာ၊ ကူးကုန်သကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ သပ္ပေ၊ အထုံးစုံ
 ကုန်သော၊ မယံ၊ နတ်လူဗြဟ္မာပေါင်းများစွာသော ငါတို့တရသည်၊ ဣဝံဇိနံ၊
 ဤဒီပင်္ကီရာမြတ်စွာဘုရားကို၊ ယဒိရုဗ္ဗာမ၊ အကယ်၍လွတ်ကုန်အံ့၊ အနာဂ
 တဋ္ဌိ၊ နောင်သာလတ္တံ့သော၊ အဒ္ဓါနေ၊ အစွန့်ကာလ၌၊ ဣဝံဣမဿ၊ ဤသုမေ
 ဓာရှင်ရသေ့၏၊ သဗ္ဗုခါ၊ မျက်မှောက်၌၊ ဟေဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊
 ပတ္ထေန္တိ၊ သုတောင်းကြကုန်၏၊ အာဟုတိနံ၊ အဝေးမှ သောင်၍ယူအပ်
 သောဝတ္ထုတို့ကို၊ ပဒိဂ္ဂဟော၊ ခံတော်မူထိုက်သော၊ ထောကဗိဒု၊ ထောက
 သုံးပါးအပိုထိတော်မူထသော၊ ဒီပင်္ကီရာ၊ ဒီပင်္ကီရာမြတ်စွာ ဘုရားသည်၊
 မမ၊ ငါအား၊ ကမ္မံ၊ ဗျာဒိတ်ကြားခြင်းအမှုကို၊ ပကိတ္တေတွာ၊ ကြားတော်မူပြီး
 ၍၊ ဒက္ခိဏံထံကံျာတော်ဖြစ်သော၊ ပါဒံ၊ ခြေတော်ကို၊ ဥဒ္ဓဂိ၊ ကြွတော်မူ၏၊
 တတ္ထ၊ ထိုဗျာဒိတ်ကြားတော်မူရာ၌၊ ယေဇိနုပ္ပတ္တာ၊ အကြင်မြတ်စွာဘုရား

ဇီဝားတော်ဖြစ်ကုန်သော လေးထိန်းသော ရဟန္တာတို့သည်၊ အာသို၊ ရှိ
 သည်ဖြစ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဇေ၊ နိဒ္ဒါပုတ္တော၊ ထိုမြတ်စွာဘုရား
 ဇီဝားတော်ဖြစ်ကုန်သော လေးထိန်းသော ရဟန္တာတို့သည်၊ ခံ၊ ငါ့ကို၊
 ပုပ္ဖဝန္တေတိ၊ ပန်းနံ့သာတို့ဖြင့်၊ ပူဇော်တွာ၊ ပူဇော်၍၊ ပဒက္ခိတံ၊ လက်ျာရစ်
 တွည့်သည်ကို၊ အကံဘု၊ ပြုကြကုန်၏၊ ဒေဝါစ၊ နတ်တို့သည်လည်းကောင်း၊
 မနုဿာစ၊ လူတို့သည်လည်းကောင်း၊ အသုရာစ၊ အသုရာတို့သည်လည်း
 ကောင်း၊ ယက္ခာစ၊ ဘီလူးတို့သည်လည်းကောင်း၊ ခံ၊ ငါ့ကို၊ အဘိဝါဒေတွာန၊
 ရှိခိုးပြီး၍၊ ပုပ္ဖဝန္တေတိ၊ ပန်းနံ့သာတို့ဖြင့်၊ ပူဇော်တွာ၊ ပူဇော်၍၊ ပတ္တမံ၊ ပထမ
 ကြကုန်၏၊ သသံ၊ စော၊ လေးထိန်းသော သင်္ဘောနှင့်တ၊ ဥသော၊ လောကနာယ
 ကေလောကနာယကဿ၊ ဒီပင်္ကရာမြတ်စွာဘုရားအား၊ မေ၊ ငါ၏၊ ဒဿနံ၊
 မြင်ခြင်းသည်၊ အတိတ္ထန္တေ၊ လွန်သည်ရှိသော်၊ အဟံ၊ ငါသည်၊ သယ
 နာ၊ ဝပ်သျှောင်းရာညွှန်ပျောင်းမှ၊ ဝုဠဟိတွာန၊ ထ၍၊ တဒါ၊ ထိုအခါ၌၊
 ပုပ္ဖုရ၊ သိမှီ၊ ပန်းရထက်၌၊ ပလ္လင်္ကံ၊ ထက်ဝယ်ကို၊ အာသုဇိံ၊ ဖွဲ့ခွေ၍
 နေပြီ၊ သုခေ၊ သုခဝေဒနာဖြင့်၊ သုခိတော၊ ချမ်းသာသည်၊ ဟောမိ၊ ဖြစ်
 ပြီ၊ ပါရုန္တေန၊ နုသောဝီတိဖြင့်၊ ပမောဒိတော၊ ဝမ်းမြောက်သည်၊ ဟောမိ၊ ဖြစ်
 ပြီ၊ ဝီတိယာစ၊ အားကြီးသောဝီတိဖြင့်လည်း၊ အဘိဿန္တော၊ နှံ့သောကိုယ်
 စိတ်ရှိသည်၊ ဟောမိဖြစ်ပြီ၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ပလ္လင်္ကံ၊ ထက်
 ဝယ်ကို၊ အာသုဇိံ၊ ဖွဲ့ခွေ၍နေပြီ၊ တဒါ၊ ထိုအခါ၌၊ ပလ္လင်္ကေန၊ ထက်ဝယ်
 ဖြင့်၊ နိဝိဒိတွာ၊ ထိုင်၍၊ ဧဝံ၊ ဤသို့၊ အဟံ၊ ငါသည်၊ ဝိန္တေထိံ၊ ကြံပြီ၊ အဟံ၊ ငါ
 သည်၊ ဝသိဘူတော၊ ထေဝယာစွာဖြစ်၍ဖြစ်၏၊ ဈာနေ၊ ဣပအရူပဗျာနံ၊ အဘိ
 ညာသု၊ အဘိညာဉ်ငါးပါးတို့၌၊ ပါရမီဝတော၊ ကမ်းတဘက်သို့ရောက်၏၊
 ဒဿယဟာသိယမ္ပိယောကမ္ပိ၊ တသောင်းသောလောကဓာတ်၌၊ မေမယာ၊
 ငါနှင့်၊ သမာ၊ တူသော၊ ဣသယော၊ ရသေ့သည်၊ နတ္ထိ၊ မရှိ၊ ဣဒ္ဓိဝေဓမ္မသု၊ ဣဒ္ဓိဝိ
 ဝေအဘိညာဉ်စသောတရားတို့၌၊ အသမော၊ နှိုင်းရှည်စရာမရှိ၊ ဣဒိသံ၊ ဤသို့
 သဘောရှိသော၊ သုခံ၊ ချမ်းသာကို၊ အထာ၊ ရပြီ၊ ဣတိ၊ ဤသို့၊ ဝိန္တေထိံ၊ ကြံ
 ပြီ၊ သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရားမယှံ၊ ငါ၏၊ ပလ္လင်္ကံ၊ ထုခနားထက်
 ဝယ်ဖွဲ့ခွေ၍နေရာ၌၊ ဒဿယဟာသိဝါသိနော၊ တသောင်းသော စကြာဝဠာ၌
 နေကုန်သော သုဒ္ဓါဝါသထုံစံအနာဂံရဟန္တာဖြဟ္မာကြီးတို့သည်၊ မဟာနာဇံ၊
 သည်းစွာသောအသံကို၊ ပဝတ္တေသုံ၊ ဖြစ်စေကုန်၏၊ ကိံ၊ ပဝတ္တေသုံ၊ အဟံ၊ ဟံ
 သို့ဖြစ်စေကုန်သနည်း၊ ပုဗ္ဗေ၊ ရှေး၌၊ ဗောဓိသတ္တာနံ၊ ဘုရားလောင်းတို့၏၊
 ပလ္လင်္ကံ၊ ဝရမာထုဇေ၊ မြတ်သောပလ္လင်ထက်ဝယ်ဖွဲ့ခွေ၍ နေတော်မူရာ၌၊

☰

ယာနိမိတ္တာနိ၊ အကြင်နိမိတ်တို့သည်၊ ပဒိသန္တိ၊ ထင်ကုန်ပြီ၊ တာနိမိတ္တာနိ၊ ထိုနိမိတ်တို့သည်၊ အဇ္ဈယဗျာပဒိသန္တိ၊ ထင်ကုန်၏၊ တံ၊ အရှင်သုမေဓာရသေသည်၊ ရဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝိသသိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ မဟာနာဒံ၊ သည်စွာသောအသံကို၊ ပဝတ္ထေသံ၊ ဖြစ်စေကုန်၏၊ တာဝဒေ၊ ငှေးဘုရားလောင်းတို့၏မြတ်သော ထက်ဝယ်၊ ဖွဲ့ခွေ၍ နေတော်မူသောထိုခဏ၌၊ သိတံ၊ အချမ်းသည်၊ ဗျပ္ပဂတံ၊ ကင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဥဗ္ဗဉ္စ၊ အပူသည်လည်း၊ ဥပသဗ္ဗတိ၊ ငြိမ်းပြီ၊ တာနိ၊ ထိုနိမိတ်တို့သည်၊ အဇ္ဈယဗျာပဒိသန္တိ၊ ထင်ကုန်၏၊ တံ၊ အရှင်သုမေဓာရသေသည်၊ ရဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝိသသိ၊ ဖြစ်လတ္တံ့၊ တာဝဒေ၊ ငှေးဘုရားလောင်းတို့၏မြတ်သောထက်ဝယ်၊ ဖွဲ့ခွေ၍ နေတော်မူသောထိုခဏ၌၊ ဒသသဘာသိသောကဓာတု၊ တသောင်းသောထောကဓာတ်သည်၊ နိသဒ္ဓါ၊ အသံမရှိကုန်သည်၊ နိရာကုဿ၊ နောင်ရှက်ခြင်းကင်းကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ တာနိ၊ ထိုနိမိတ်တို့သည်၊ အဇ္ဈယဗျာပဒိသန္တိ၊ ထင်ကုန်၏၊ တံ၊ အရှင်သုမေဓာရသေသည်၊ ရဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝိသသိ၊ ဖြစ်လတ္တံ့၊ တာဝဒေ၊ ငှေးဘုရားလောင်းတို့၏ မြတ်သောထက်ဝယ်၊ ဖွဲ့ခွေ၍ နေတော်မူသောထိုခဏ၌၊ မဟာဝါတာ၊ ပြင်းစွာသောထေတို့သည်၊ နဝါယန္တိ၊ မထာကုန်၊ သဝန္တိယော၊ အယဉ်ထန်စွာစီးကုန်သောဖြစ်ကြီးတို့သည်၊ နသန္တန္တိ၊ မစီးကုန်၊ တာနိ၊ ထိုနိမိတ်တို့သည်၊ အဇ္ဈယဗျာပဒိသန္တိ၊ ထင်ကုန်၏၊ တံ၊ အရှင်သုမေဓာရသေသည်၊ ရဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝိသသိ၊ ဖြစ်လတ္တံ့၊ တာဝဒေ၊ ငှေးဘုရားလောင်းတို့၏ မြတ်သောထက်ဝယ်၊ ဖွဲ့ခွေ၍ နေတော်မူသောထိုခဏ၌၊ ထလဇာ၊ ကျေးဉ်ဖြစ်ကုန်းသော၊ ဇလဇာ၊ ရေ၌လည်း ဖြစ်ကုန်သော၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ပုပ္ဖာ၊ ပန်းတို့သည်၊ ပုပ္ဖန္တိ၊ ပွင့်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ တေဝိပုပ္ဖာ၊ ထိုပန်းတို့သည်လည်း၊ အဇ္ဈယဗျာပုပ္ဖိတာ၊ ပွင့်ကုန်၏၊ တံ၊ အရှင်သုမေဓာ ရသေသည်၊ ရဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝိသသိ၊ ဖြစ်လတ္တံ့၊ တာဝဒေ၊ ငှေးဘုရားလောင်းတို့၏ မြတ်သောထက်ဝယ်၊ ဖွဲ့ခွေ၍ နေတော်မူသော ထိုခဏ၌၊ လတာဝါ၊ နွယ်တို့ သည်လည်းကောင်း၊ ယဒိ၊ ထိုမြို့၊ ဂျာဗ္ဗာဝါ၊ သင်ပင်တို့သည်လည်းကောင်း၊ ပထမာရာ၊ အထီးကို ဆောင်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ တေဝိ၊ ထိုနွယ်သစ်ပင်တို့သည်လည်း၊ အဇ္ဈယဗျာပထိတာ၊ အထီးထီးကုန်၏၊ တံ၊ အရှင်သုမေဓာ ရသေသည်၊ ရဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဘဝိသသိ၊ ဖြစ်လတ္တံ့၊ တာဝ

ဒေ၊ရှေးတုရားလောင်းတို့၏ မြတ်သောထက်ဝယ် ဖွဲ့ခွေ၍ နေတော်မူသော
ထိုခဏ၌၊ အာကာသဋ္ဌာစ၊ ကောင်းကင်၌လည်း တည့်ကုန်သော၊ ရတနာ
ပ၊ ရတနာတို့သည်လည်းကောင်း၊ ဘုမ္မဋ္ဌာ၊ မြေ၌လည်း တည့်ကုန်သော၊
ရတနာစ၊ ရတနာတို့သည်လည်းကောင်း၊ ဇောတန္တိ၊ ထွန်းတောက်ပကုန်
ပြီ၊ ဘေဝိရဘနာ၊ ထိုရတနာတို့သည်လည်း၊ အဇ္ဈ၊ ယခု၊ ဇောတန္တိ၊ ထွန်း
တောက်ပကုန်ပြီ၊ တံ၊ အရှင်သုမေခရသေ့သည်၊ ဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ မြတ်
စွာတုရားသည်၊ ဘဝိဿသိ၊ ဖြစ်လတ္တံ့၊ ၊ တာဝဒေ၊ ရှေးတုရားလောင်း
တို့၏မြတ်သောထက်ဝယ် ဖွဲ့ခွေ၍ နေတော်မူသော ထိုခဏ၌၊ မနုဿိကာ၊
လူတို့၏ ဥစ္စာလည်းဖြစ်ကုန်သော၊ တုရိယာစ၊ တုရိယာတို့သည်လည်း
ကောင်း၊ ဒိဗ္ဗာနတ်တို့ဥစ္စာဖြစ်ကုန်သော၊ တုရိယာစ၊ တုရိယာတို့သည်
လည်းကောင်း၊ ဝဇ္ဇန္တိ၊ အလိုလိုမြည်ကုန်ပြီ၊ ဥဘော၊ နှစ်ပါးကုန်သော၊ တေဝိ
တုရိယာ၊ ထိုနတ်လူတို့၏တုရိယာတို့သည်လည်း၊ အဇ္ဈ၊ ယခု၊ အဘိရဝန္တိ၊
အလိုလိုမြည်ကုန်၏၊ တံ၊ အရှင်သုမေခရသေ့သည်၊ ဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊
တုရားသည်၊ ဘဝိဿသိ၊ ဖြစ်လတ္တံ့၊ ၊ တာဝဒေ၊ ရှေးတုရားလောင်းတို့၏
မြတ်သောထက်ဝယ် ဖွဲ့ခွေ၍ နေတော်မူသော ထိုခဏ၌၊ ဂဂနာ၊ ကောင်းကင်
မှ၊ ဝိဝိတြုပ္ပ၊ အထူးထူးအပြားအပြားဆန်းကြယ်သောပန်းရိမ်းတို့သည်၊
အဘိဝဿန္တိ၊ ရွာကုန်ပြီ၊ တေဝိ၊ ထိုပန်းရိမ်းတို့သည်လည်း၊ အဇ္ဈ၊ ယခု၊
ပဝဿန္တိ၊ ရွာကုန်၏၊ တံ၊ အရှင်သုမေခရသေ့သည်၊ ဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ တု
ရားသည်၊ ဘဝိဿသိ၊ ဖြစ်လတ္တံ့၊ ၊ တာဝဒေ၊ ရှေးတုရားလောင်းတို့၏မြတ်
သောထက်ဝယ် ဖွဲ့ခွေ၍ နေတော်မူသော ထိုခဏ၌၊ မဟာသဗုဒ္ဓေါ၊ မဟာသ
ဗုဒ္ဓရာသည်၊ အာဘုဇတိ၊ ဆုတ်နစ်ပြီ၊ ဒသသဟသိ၊ တသောင်းသောသောက
ဓာတ်သည်၊ ပကမ္ပတိ၊ တုန်ထွပ်ပြီ၊ ဘေဝိဥဘော၊ ထိုနှစ်ပါးတို့သည်လည်း၊
အဇ္ဈ၊ ယခု၊ အဘိရဝန္တိ၊ မြည်ကုန်၏၊ တံ၊ အရှင်သုမေခရသေ့သည်၊ ဝံ၊
မချွတ်၊ ဗုဒ္ဓေါ၊ တုရားသည်၊ ဘဝိဿသိ၊ ဖြစ်လတ္တံ့၊ ၊ တာဝဒေ၊ ရှေးတုရား
လောင်းတို့၏မြတ်သောထက်ဝယ် ဖွဲ့ခွေ၍ နေတော်မူသော ထိုခဏ၌၊ ဒသသ
ဟသော၊ တသောင်းသောကြာဝဠာ၌၊ နရယေဝိ၊ ငရဲဟူသမျှလည်း၊ အဂ္ဂိ၊
ငရဲမီးတို့သည်၊ နိဗ္ဗန္တိ၊ ငြိမ်းကုန်ပြီ၊ တေဝိအဂ္ဂိ၊ ထိုငရဲမီးတို့သည်လည်း၊ အဇ္ဈ
ယခု၊ နိဗ္ဗာ၊ ငြိမ်းကုန်၏၊ တံ၊ အရှင်သုမေခရသေ့သည်၊ ဝံ၊ မချွတ်၊ ဗုဒ္ဓေါ
တုရားသည်၊ ဘဝိဿသိ၊ ဖြစ်လတ္တံ့၊ ၊ တာဝဒေ၊ ရှေးတုရားလောင်းတို့၏
မြတ်သောထက်ဝယ် ဖွဲ့ခွေ၍ နေတော်မူသော ထိုခဏ၌၊ သုရိယော၊ နေမင်း
သည်၊ ဝိမသော၊ အညစ်အကြေးကင်းသည်၊ ဟောတိ၊ ဖြစ်၏၊ သပ္ပာ၊ ခပ်သိမ်း

ကုန်သော၊ ဟာရကော၊ နက္ခတ်တာရာတို့သည်၊ ဒိဿန္တိ၊ ထင်ကုန်ပြီ၊ တေပိ၊ ထိုနက္ခတ်တာရာ တို့သည်လည်း၊ အဇ္ဈယဗျ၊ ဒိဿန္တိ။ ထင်ကုန်၏၊ တံ၊ အရှင်သုမေဝေရသေသည်၊ ဝု၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ တာဝဒေ၊ ရှေးဘုရားလောင်းတို့၏မြတ်သော ထက်ဝတ် ဖွဲ့ခွေ၍နေတော်မူသော ထိုခဏ၌၊ အနောဝုဋ္ဌေန၊ ရိုဗ်းမရွာသွဲ၊ မဟိယာ၊ မြေမှ၊ ဥဒကံ၊ ရေသည်၊ ဥဗ္ဗန္တိ၊ ထွက်ပြီ၊ တံပိဥဒကံ၊ ထိုရေသည်လည်း၊ အဇ္ဈယဗျ၊ မဟိယာ၊ မြေမှ၊ ဥဗ္ဗန္တိတေ၊ ထွက်၏၊ တံ၊ အရှင်သုမေဝေရသေသည်၊ ဝု၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ တာဝဒေ၊ ရှေးဘုရားလောင်းတို့၏မြတ်သော ထက်ဝတ် ဖွဲ့ခွေနေတော်မူသော ထိုခဏ၌၊ တာရဂဏာ၊
 ဂြိုဟ်တာရာ အပေါင်းတို့သည် လည်းကောင်း၊ နက္ခတ္တာ၊ နက္ခတ်တို့သည်လည်းကောင်း၊ ဂဂနမဏ္ဍလေ၊ ကောင်းကင်ပြင်၌၊ ဝိရောစန္တိ၊ တင့်တယ်ကုန်ပြီ၊ ဝိဿာခါ၊ ဝိဿာခါ၊ နက္ခတ်သည်၊ စန္ဒိမယုတ္တာ၊ ထမင်းနှင့်ယှဉ်ပြီ၊ တာနိထိနိမိတ်တို့သည်၊ အဇ္ဈယဗျ၊ ဒိဿန္တိ၊ ထင်ကုန်၏၊ တံ၊ အရှင်သုမေဝေရသေသည်၊ ဝု၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ တာဝဒေ၊ ရှေးဘုရားလောင်းတို့၏ မြတ်သော ထက်ဝတ် ဖွဲ့ခွေနေတော်မူသော ထိုခဏ၌၊ ဝိဿာယဟာ၊ တွင်း၌ နေကုန်သော မြေပွေ့မြေပါပွေးဖွတ်စသော သတ္တဝါတို့သည်လည်းကောင်း၊ ဒရိသယာ၊ ချောက်၌နေကုန်သော မြေခွေးဝံသစ် ဘျားစသော သတ္တဝါတို့သည်လည်းကောင်း၊ သာကာသယာ၊ မိမိတို့နေရာမှ နိက္ခမန္တိ၊ ထွက်ကုန်ပြီ၊ တေပိ၊ ထိုသတ္တဝါ တို့သည်လည်း၊ အဇ္ဈယဗျ၊ အာသယာ၊ မိမိတို့၏နေရာမှ၊ ဗုဒ္ဓေါ၊ ထွက်ကုန်၏၊ တံ၊ အရှင်သုမေဝေရသေသည်၊ ဝု၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ တာဝဒေ၊ ရှေးဘုရားလောင်းတို့၏ မြတ်သော ထက်ဝတ် ဖွဲ့ခွေနေတော်မူသော ထိုခဏ၌၊ သတ္တာနံ၊ သတ္တဝါတို့၏၊ အတေ၊ ဆန့်ကျင်ခြင်းတို့သည်၊ နဟောန္တိ၊ မဖြစ်ကုန်၊ သန္တုဋ္ဌာ၊ ရောင့်ရဲကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊ တေပိ၊ ထိုသတ္တဝါတို့သည်လည်း၊ အဇ္ဈယဗျ၊ သဗ္ဗေ၊ အထုံးစုံသော၊ သန္တုဋ္ဌာ၊ ရောင့်ရဲကုန်၏၊ တံ၊ အရှင်သုမေဝေရသေသည်၊ ဝု၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ တာဝဒေ၊ ရှေးဘုရားလောင်းတို့၏ မြတ်သော ထက်ဝတ် ဖွဲ့ခွေ၍နေတော်မူသော ထိုခဏ၌၊ ရောဂါ၊ အနာတို့သည်၊ ဥပသမ္ပန္တိ၊ ငြိမ်းကုန်၏၊ ဇီဝန္တိ၊ မွတ်သိပ်ခြင်းတို့သည်လည်း၊ ဝိနာသတာ၊ ပျောက်ကုန်ပြီ၊ တာနိထိနိမိတ်တို့သည်၊ အဇ္ဈယဗျ၊ ဒိဿန္တိ၊ ထင်ကုန်၏၊ တံ၊ အရှင်သုမေဝေ

ရသေ့သည်၊ ရဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ထုရားသည်၊ တာဝိဿသိ၊ ဖြစ်လတ္တံ့။ ။
 တဒါ။ ထိုရှေးထုရားလောင်းတို့၏ မြတ်သော ထက်ဝယ် ဖွဲ့ခွေနေတော်
 မူသောစကော၊ ရာဂေါ၊ ရာဂသည်၊ တနု ခေါင်းပါးသည်၊ ဟောတိ၊ ဖြစ်၏။
 ဒေါသော၊ ဒေါသသည်လည်းကောင်း၊ မောဟော၊ မောဟသည်လည်း
 ကောင်း၊ ဝိနုဿတိ၊ ပျောက်ပြီ။ သဗ္ဗေ၊ အလုံးစုံကုန်သော၊ တေပိ၊ ထိုရာဂဒေါ
 သမောဟတို့သည်လည်း၊ အဇ္ဇ၊ ယခု၊ သတ္တာနံ၊ သတ္တဝါတို့၏၊ သန္တာနေ၊
 သန္တာနံ၌၊ ဝိဂတာ၊ ကင်းကုန်၏၊ တွံ၊ သင်သည်၊ ရဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ထုရား
 သည်၊ တာဝိဿသိ၊ ဖြစ်လတ္တံ့။ ။ တဒါ၊ ထိုရှေးထုရား လောင်းတို့၏ မြတ်
 သော ထက်ဝယ် ဖွဲ့ခွေနေတော်မူသောစကော၊ တယံ၊ ကြောက်မက်ဘွယ်
 ဘေးသည်၊ နဘာတိ၊ မဖြစ်၊ ဇေတံဘယအဘဝနံ၊ ဤကြောက်မက်ဘွယ်
 သောဘေး၏မဖြစ်ခြင်းသည်၊ အဇ္ဇ၊ ယခု၊ ပဒိဿတိ၊ ထင်၏။ တေနလိင်္ဂေန
 တေနကာရဏေန၊ ထိုအကြောင်းကြောင့်၊ မယံ၊ ဝါတို့သုဒ္ဓါဝါသတုံစံအနာ
 ဝါဝိရဟန္တာဗြဟ္မာကြီးတို့သည်၊ ဇာနာမ၊ သိကြပါကုန်၏၊ တွံ၊ အရှင်သုမေ
 ဝေရသေ့သည်၊ ရဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ထုရားသည်၊ တာဝိဿသိ၊ ဖြစ်လတ္တံ့။ ။
 တဒါ၊ ထိုရှေးထုရားလောင်းတို့၏ မြတ်သော ထက်ဝယ် ဖွဲ့ ခွေနေတော်
 မူသောစကော၊ ရဇော၊ မြို့သည်၊ ဥဒ္ဓံ၊ အထက်သို့၊ နုဒ္ဓံသတိ၊ မတက်၊ ဇေတံ၊
 ဤသို့မြို့၏အထက်သို့ မတက်ခြင်းသည်၊ အဇ္ဇ၊ ယခုအခါ၌လည်း၊ ပဒိဿ
 တိ၊ ထင်၏။ တေနလိင်္ဂေနတေနကာရဏေန၊ ထိုအကြောင်းကြောင့်၊ မယံ၊
 ဝါတို့သုဒ္ဓါဝါသတုံစံအနာဝါဝိရဟန္တာဗြဟ္မာကြီးတို့သည်၊ ဇာနာမ၊ သိကြ
 ပါကုန်၏၊ တွံ၊ အရှင်သုမေဝေရသေ့သည်၊ ရဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ထုရားသည်၊
 တာဝိဿသိ၊ ဖြစ်လတ္တံ့။ ။ တဒါ၊ ထိုရှေးထုရားလောင်းတို့၏ မြတ်သော
 ထက်ဝယ် ဖွဲ့ခွေနေတော်မူသောစကော၊ အနိဗ္ဗဂဇ္ဇော၊ မကောင်းသောအ
 နံ့သည်၊ ပတ္တမတိ၊ ပဲ၏။ ဒိဗ္ဗဂဇ္ဇော၊ နတ်တို့၏အနံ့သည်၊ ပဝါယတိ၊ လျှင်ပြီ။
 သောပိဂဇ္ဇော၊ ထိုနတ်တို့၏အနံ့ သည်လည်း၊ အဇ္ဇ၊ ယခု၊ ဝါယတိ၊ လျှင်၏။
 တွံ၊ အရှင်သုမေဝေရသေ့သည်၊ ရဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ထုရားသည်၊ တာဝိဿ
 သိ၊ ဖြစ်လတ္တံ့။ ။ တဒါ၊ ထိုရှေးထုရားလောင်းတို့၏ မြတ်သော ထက်ဝယ်
 ဖွဲ့ခွေနေတော်မူသောစကော၊ အဂ္ဂပိနော၊ အဂ္ဂပဗြဟ္မာတို့ကို၊ ထပယိတော၊
 ထား၍၊ သဗ္ဗေ အလုံးစုံကုန်သော၊ ဒေဝါ၊ နတ်ဗြဟ္မာတို့သည်၊ ပဒိဿန္တိ၊
 ထင်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ တေပိ၊ ဒေဝါ၊ ထိုနတ်ဗြဟ္မာတို့သည်
 လည်း၊ အဇ္ဇ၊ ယခု၊ ပဒိဿန္တိ၊ ထင်ကုန်၏၊ တွံ၊ အရှင်သုမေဝေရသေ့သည်၊
 ရဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ထုရားသည်၊ တာဝိဿသိ၊ ဖြစ်လတ္တံ့။ ။ တာဝနေ၊ ရှေး

ထုရားလောင်းတို့၏ မြတ်သောထက်ဝယ် ဖွဲ့ ခွေနေတော်မူသောထိုခဏ၌၊
 ယာဝတား၊ အကြင်မျှလေကော်ကုန်သော၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊ နိရဟဒ
 နာမ၊ ဝေရဲတို့မည်သည်၊ ဒိဿန္တိ၊ ထင်ကုန်ပြီ၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊ တေ
 ပိ၊ ထိုဝေရဲတို့သည်လည်း၊ အဇ္ဈ၊ ယခု၊ ယခု၊ ပဒိဿန္တိ၊ ထင်ကုန်၏၊ တွံ၊ အရှင်
 သုမေခာရသေ့သည်၊ ခုဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ထုရားသည်၊ ဘဝိဿသိ၊ ဖြစ်
 လတ္တံ့၊ တဒါ၊ ထိုရှေးထုရားထောင်းတို့၏ မြတ်သော ထက်ဝယ် ဖွဲ့ ခွေနေ
 တော်မူသောခဏ၌၊ ကုဏ္ဍာစ၊ တံတိုင်းနံရံတို့သည် လည်းကောင်း၊ ကဝါ
 ဝုဒ္ဓာစ၊ တံခါးရှက်တို့သည် လည်းကောင်း၊ သေဏာစ၊ ကျောက်တို့သည်
 လည်းကောင်း၊ အာဝရဏာ၊ အပိတ်အပင်တို့သည်၊ နဟောန္တိ၊ မဖြစ်ကုန်၊
 တေပိ၊ ထိုနံရံသည်တို့သည်လည်း၊ အဇ္ဈ၊ ယခု၊ အာကာသ၊ ထုတာ၊ ဟင်းထင်း
 ဖြစ်ကုန်၏၊ တွံ၊ အရှင်သုမေခာရသေ့သည်၊ ခုဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ထုရားသည်
 ဘဝိဿသိ ဖြစ်လတ္တံ့၊ တာပိစ္ဆိံခဏေ၊ ရှေးထုရားထောင်းတို့၏မြတ်သော
 ထက်ဝယ် ဖွဲ့ ခွေနေတော်မူသောထိုခဏ၌၊ ဝုတိစ၊ ဝုတိခြင်းသည်လည်း
 ကောင်း၊ ဥပပတ္တိစ၊ ပဋိသန္ဓေနေခြင်းသည်လည်းကောင်း၊ နုပိစ္ဆိံစ၊ မရှိ၊ တာ
 နိ၊ ထိုနိမိတ်တို့သည်၊ အဇ္ဈ၊ ယခု၊ ပဒိဿန္တိ၊ ထင်ကုန်၏၊ တွံ၊ အရှင်သုမေခာ
 ရသေ့သည်၊ ခုဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ထုရားသည်၊ ဘဝိဿသိ၊ ဖြစ်လတ္တံ့၊
 အယျသုမေခတာပသာ၊ အရှင်သုမေခာရသေ့ တွံ၊ သင်သည်၊ ဝိရိယံ၊ ထုံ
 လက်၊ ဒဠံ၊ မြဲမြံစွာ၊ ပဂ္ဂဏှ၊ အားထုတ်ပါလော့၊ မာနိပိတ္ထ၊ နောက်ထိုမထုတ်
 လင့်၊ အဘိက္ကမ၊ ရှေ့ထိုထက်လော့၊ မယံပိ၊ ငါတို့သည်လည်း၊ ဧတံဗုဒ္ဓုပုဇ္ဈာန
 ကာရဏံ၊ ဤထိုထုရားဖြစ်လတ္တံ့ သောအကြောင်း၊ ဝိဇာနာမ၊ သိကြွယ်
 ကုန်၏၊ တွံ၊ အရှင်သုမေခာရသေ့သည်၊ ခုဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ထုရားသည်၊
 ဘဝိဿသိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ မဟာနာဒံ၊ သည်းစွာသော အသံကို၊
 ပဝတ္ထေသု၊ ဖြစ်စေကုန်၏။

သာရိပုတ္တံ၊ ချစ်သားသာရိပုတ္တံ၊ အဟံ၊ ငါသည်၊ တဒါ၊ ထိုအခါ၌၊
 ဗုဒ္ဓဿစ၊ ဒီပင်္ကရာမြတ်စွာထုရား၏ လည်းကောင်း၊ ဒုဝေဇာ၊ သိစ၊ တ
 သောင်းသောစကြာဝဠာ၌လည်း၊ ဝသန္တာ၊ နေကုန်သော၊ ဖြိပ္ပာနဉ္စ၊ သုဒ္ဓါ
 ဝါသတံစံအနာဂါဝရဟန္တာဖြိဟ္ဇာကြီးတို့၏လည်းကောင်း၊ ဥတယံ၊ ဖြိဟ္ဇာ
 နှင့်ထုရားနှစ်ပါးစုံတို့၏ ဝစနံ၊ စကားကို၊ သုတွာ၊ ကြား၍၊ တုဠဟဋ္ဌော၊
 ရှင်လန်းသည်ဖြစ်၍၊ ပမေခဒိတော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ဧဝံ၊ ဤသို့၊
 ဝိန္ဒေတိ၊ ကြံပြီ၊ ဇိနာ၊ မာရ်ငါးပါးကိုအောင်တော်မူကုန်ပြီးသော၊ ဗုဒ္ဓါ၊ မြတ်
 စွာထုရားတို့သည်၊ အန္တေဇ္ဈဝစနာ၊ ချွတ်ယွင်းမမှန်နှုတ်တန်နှုတ်ခွသောစကားမ

ရှိကုန်၊ အမောဗဝဝစနာ၊ အချည်းနှီးသောစကားမရှိကုန်၊ ဗုဒ္ဓါနံ၊ မြတ်စွာဘု
 ရားသခင်တို့၏၊ ဝစနံ၊ စကားတော်သည်၊ ဝိတထံ၊ ချွတ်ယွင်းခြင်းမည်သည်၊ နုတ္တိ၊ မရှိ၊ အဟံ၊ ငါသည်၊ ဝုဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝါမိ၊ ဖြစ်ရ
 အံ့၊ ။ န ဘ၊ ကောင်းကင်၌၊ ဝိတ္တံ၊ ပစ်အပ်သော၊ ထေဒ္ဓါ၊ ခဲသည်၊ ဝုဝံ၊ မ
 ချွတ်၊ တုဝံ၊ မြေ၌၊ ပတတိယထာ၊ ကျသကဲ့သို့၊ တထေဝ၊ ထိုအတူသာ
 လျှင်၊ ဗုဒ္ဓသေဋ္ဌာနံ၊ ဘုရားမြတ်တို့၏၊ ဝစနံ၊ စကားတော်သည်၊ ဝုဝသထာ
 တံ၊ မချွတ်မြဲ၏၊ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏၊ ဝစနံ၊ စကားတော်သည်၊ ဝိတ
 ထံ၊ ချွတ်ယွင်းခြင်းမည်သည်၊ နုတ္တိ၊ မရှိ၊ အဟံ၊ ငါသည်၊ ဝုဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊
 ဘုရားသည်၊ ဘဝါမိ၊ ဖြစ်ရအံ့၊ ။ သဗ္ဗသတ္တဝါနံ၊ အထုံ စုံသောသတ္တဝါတို့၏၊
 မချွတ်၊ သေခြင်းသည်၊ ဝုဝသထာတံ၊ ထာ၊ မချွတ်မြဲသကဲ့သို့၊ တထေဝ၊
 ထိုအတူသာလျှင်၊ ဗုဒ္ဓသေဋ္ဌာနံ၊ ဘုရားမြတ်တို့၏၊ ဝစနံ၊ စကားတော်သည်၊
 ဝုဝသထာတံ၊ မချွတ်မြဲ၏၊ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့အား၊ ဝိတထံ၊ ချွတ်ယွင်း
 သောစကားမည်သည်၊ နုတ္တိ၊ မရှိ၊ အဟံ၊ ငါသည်၊ ဝုဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရား
 သည်၊ ဘဝါမိ၊ ဖြစ်ရအံ့၊ ။ ဝုတ္တိစယေ၊ ညဉ့်၏ကုန်ခြင်းသို့၊ ပတ္တော
 ရောက် သည်ရှိသော်၊ သူရိယဂ္ဂမနံ၊ နေအရုဏ်တက်ခြင်းသည်၊ ဝုဝံ၊ ထာ၊
 မချွတ်မြဲသကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊ ဗုဒ္ဓသေဋ္ဌာနံ၊ ဘုရားမြတ်
 တို့၏၊ ဝစနံ၊ စကားတော်သည်၊ ဝုဝသထာတံ၊ မချွတ်မြဲ၏၊ ဗုဒ္ဓါနံ၊ မြတ်စွာ
 ဘုရားတို့၏၊ ဝစနံ၊ စကားတော်သည်၊ ဝိတထံ၊ ချွတ်ယွင်းခြင်းမည်သည်၊ နုတ္တိ
 မရှိ၊ အဟံ၊ ငါသည်၊ ဝုဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝါမိ၊ ဖြစ်ရအံ့၊ နိက္ခန္တိ
 သာသနဿ၊ စံမြန်းရာရတနာ ရွှေဂူအိမ်ရာတိုက်ခင်းမှ ထွက်သော၊ သိ
 ဟဿ၊ ဘောသုံးထောင်ပိုင်ဦးကိုင်ချုပ်ခြာကေသရာခြင်္သေ့မင်း၏၊ နဒနံ၊
 ဟောက်ခြင်းသည်၊ ဝုဝံ၊ ထာ၊ မချွတ်မြဲသကဲ့သို့၊ တထေဝ၊ ထိုအတူသာ
 လျှင်၊ ဗုဒ္ဓသေဋ္ဌာနံ၊ ဘုရားမြတ်တို့၏၊ ဝစနံ၊ စကားတော်သည်၊ ဝုဝသထာ
 တံ၊ မချွတ်မြဲ၏၊ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏၊ ဝစနံ၊ စကားတော်သည်၊ ဝိတထံ၊
 ချွတ်ယွင်းခြင်းမည်သည်၊ နုတ္တိ၊ မရှိ၊ အဟံ၊ ငါသည်၊ ဝုဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊
 ဘုရားသည်၊ ဘဝါမိ၊ ဖြစ်ရအံ့၊ ။ အာပန္နသတ္တဝါနံ၊ ဝန်ထံဝန်ဆောင်ကုန်
 သောမိန်းမတို့အား၊ ဘာရမောရောပနံ၊ ကိုဝန်ကိုချခြင်းသည်၊ ဝုဝံ၊ ထာ၊
 မချွတ်မြဲသကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊ ဗုဒ္ဓသေဋ္ဌာနံ၊ ဘုရားမြတ်တို့
 ၏၊ ဝစနံ၊ စကားတော်သည်၊ ဝုဝသထာတံ၊ မချွတ်မြဲ၏၊ ဗုဒ္ဓါနံ၊ မြတ်စွာဘုရား
 တို့၏၊ ဝစနံ၊ စကားတော်သည်၊ ဝိတထံ၊ ချွတ်ယွင်းခြင်းမည်သည်၊ နုတ္တိ၊ မရှိ၊
 အဟံ၊ ငါသည်၊ ဝုဝံ၊ မချွတ်၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဘဝါမိ၊ ဖြစ်ရအံ့၊ ။

ဟန္တ၊ ယသ၊ အဟံ၊ ငါသညံ၊ ဗုဒ္ဓကရေ၊ တုရားဖြစ်ခြင်းကိုပြုတတ်ကုန်
 နာ၊ ဝေဠုပါရမီဆယ်ပါးတို့ကို၊ ဣတောပိတော၊ ထိုမှဤမှ၊ ဟာဝတော၊
 အကြင်မျှထောက်သော၊ ဓမ္မဓာတုယာ၊ ဓမ္မဓာတ်ဖြင့်၊ ဥဒ္ဓံ၊ အထက်နတ်ပြည်
 နှ့်လည်းကောင်း၊ အဝေ၊ အောက်လူ့ပြည်နှ့်လည်းကောင်း၊ ဒုသဒိသာ၊
 ဆယ်ပါးသောအရပ်မျက်နှာတို့ကို၊ ဝိဝိနာမိ၊ ရံစမ်းဆင်ခြင်အံ့၊ ဣတိ၊
 ဤသို့၊ ဝိန္ဒေတု၊ ကြံ၍၊ တဒါ၊ ထိုအခါ၌၊ ဝိဝိနန္တော၊ ရံစမ်းဆင်ခြင်သည်
 ရှိသော်၊ ပုဗ္ဗကေဟိ၊ ရှေး၌ပွင့်တော်မူကုန်ပြီးသော၊ မဟေသိဟိ၊ မြတ်စွာ
 တုရားတို့သည်၊ အနုပိဏ္ဏံ၊ အဖန်တလဲလဲလေ့ကျက်အပ်သော၊ မဟာပထံ၊
 ခရီးမကြီးသဖွယ်လည်းဖြစ်သော၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ ဒါနပါရမီ၊ ဒါနပါ
 ရမီကို၊ အဟံ၊ ငါသည်၊ ဒက္ခိံ၊ မြင်ပြီ၊ ယုမေပဏ္ဍိတ၊ သုမေခပညာရှိ၊
 တံ၊ သင်သည်၊ သဗ္ဗေမိံ၊ သဗ္ဗညု အညာဏ်တော်သို့၊ ပတ္တံ၊ ရောက်ခြင်းငှ၊
 ယဒိန္ဒန္တသိ၊ အကယ်၍အလိုရှိငြားအံ့၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ ဣမံ၊ ဤဒါနပါ
 ရမီကို၊ တာဝအတ်ပိ သ၊ အလွန်လျှင်၊ ဒဋ္ဌံ၊ မြဲမြံသည်ကို၊ ကတွာ၊ ပြု၍၊ သ
 မာဒိသာ၊ ကောင်းစွာဆောက်တည်လော့၊ ဒါနပါရမိတံ၊ ဒါနပါရမီကို၊ ဝန္တပူ
 ရယ၊ ဖြည့်လော့၊ ဣတိ၊ ဤသို့၊ အတ္တနံ၊ မိမိကိုယ်ကို၊ ဩဝါဒိံ၊ ဆုံးမပြီ၊
 ယသကဿပိ၊ အမှတ်မရှိသောနေ့ဖြင့်၊ သံဝုဒ္ဓန္တာ၊ ပြည့်သော၊ အဝေ
 ကတော၊ အောက်သို့မျက်နှာပြုအပ်သော၊ ကုန္တော၊ အိုးသည်၊ နိသေသံ၊
 အကြွင်းမရှိ၊ ဥဒကံ၊ ခေကို၊ ဝမတိ၊ အနံ့၏၊ တတ္ထ၊ ထိုနေအနံ့ထွက်ရာ၌၊
 နပရိရက္ခတိယထာ၊ မစောင့်ရှောက်သကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊
 ဟိနမုက္ကဋ္ဌမဇ္ဈိမေ၊ အယုတ်အမြတ်အလတ်ဖြစ်ကုန်သော၊ ယာစကေ၊ အလှူခံ
 ပုဂ္ဂိုလ်တို့ကို၊ ဒိသ္မာ၊ မြင်၍၊ အဝေကတော၊ အောက်သို့မျက်နှာပြုအပ်
 သော၊ ကုန္တောပိယ၊ အိုးကဲ့သို့၊ နိသေသံ၊ မကြွင်းမရှိ၊ ဒါနံ၊ ဒါနဝတ္ထုကို၊
 ဒဒါဟိ၊ လှူသော၊ ဣတိ၊ ဤသို့၊ အတ္တနံ၊ မိမိကိုယ်ကို၊ အဟံ၊ ငါသည်၊ ဩ
 ဝါဒိံ၊ ဆုံးမပြီ၊ ဗုဒ္ဓဓမ္မာ၊ တုရားဖြစ်ခြင်း၏သဘောတရားတို့သည်၊ ဧက္က
 ကာယေဝ၊ ဤမျှအတိုင်းအရှည်ရှိသော ဒါနပါရမီတို့သည်သာလျှင်၊ နဟိ
 ဘဝိဿရေ၊ မဖြစ်ကုန်၊ အညပိ၊ တပါးလည်း ဖြစ်ကုန်သော၊ ဗောဓိပါစနာ၊
 အရဟတ္တမဂ်ညာဏ် သဗ္ဗညုဘ ဉာဏ်တော်ကို ရင့်စေတတ်ကုန်သော၊
 ယေဓမ္မာ၊ အကြင်သဘောတရားတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဧတေဓမ္မေ၊
 ဤသဘောတရားတို့ကို၊ အဟံ၊ ငါသည်၊ ဝိဝိနိဿာမိ၊ ရံစမ်းဆင်ခြင်
 ဦးအံ့၊ ဣတိ၊ ဤသို့၊ အတ္တနံ၊ မိမိကိုယ်ကို၊ အဟံ၊ ငါသည်၊ ဩဝါဒိံ၊ ဆုံးမ
 ပြီ၊ ဣတိ၊ ဤသို့၊ ဝိန္ဒေတု၊ ကြံ၍၊ တဒါ၊ ထိုအခါ၌၊ ဝိဝိနန္တော၊ ရံစမ်း

ဆင်ခြင်းသည်ရှိသော်၊ ဗုဒ္ဓကောဟိ၊ ရှေး၌ပွင့်တော်မူကုန်ပြီးသော၊ မဟော
သီဟိ၊ မြတ်စွာဘုရားတို့သည်၊ အာသေဝိတနံသေဝိတံ၊ အဖန်တလဲလဲမ
ပြတ်မှီခဲအပ်သော၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ သီလပါရမီ၊ သီလပါရမီ
ကို၊ ဒက္ခိ၊ မြင်ပြီး၊ ဣတိ၊ ဤသို့၊ အတ္တာနံ၊ မိမိကိုယ်ကို၊ အဟံ၊ ငါသည်၊ ဩဝါ
ဒိံ၊ ဆုံးမပြီး၊ သုမေဝ၊ သုမေဝပညာရှိ၊ တွံ၊ သင်သည်၊ ဗောဓိံ၊ အရ
ဟတ္ထမဂ်ဉာဏ်သဗ္ဗညုတညာဏ်တော်သို့၊ ပတ္တု၊ ရောက်ခြင်းငှါ၊ ယဒိဣန္ဒ
ထိ၊ အကယ်အလိုရှိငြားအံ့၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ ဣမံ၊ ဤသီလပါရမီ
ကို၊ တာဝအတိဝိယ၊ အလွန်လျှင်၊ ဒဠိ၊ မြဲမြံသည်ကို၊ ကတွာ၊ ပြု၍၊ သမာဒိ
ယ၊ ကောင်းစွာဆောက်တည်သော၊ သီလပါရမီတံ၊ သီလပါရမီကို၊ ဝတ္ထုပူ
ရယ၊ ဖြည့်ပါသော၊ ဣတိ၊ ဤသို့၊ အတ္တာနံ၊ မိမိကိုယ်ကို၊ အဟံ၊ ငါသည်၊ ဩ
ဝါဒိံ၊ ဆုံးမပြီး၊ စာမဓိ၊ စာမဓိမည်သောသားကောင်သည်၊ ကိစ္ဆိံ၊ တစ်
တစ်ခုစီ၊ ပရိယတ္တိတံ၊ ပြုသော၊ ဝါဠု၊ အမြီးကို၊ ရက္ခိတွာ၊ စောင့်ရှောက်၏၊ တတ္ထ၊
ထိုငြိအာအရပ်၌၊ မရထံ၊ သေခြင်းသို့၊ ဥပေတိ၊ ရောက်၏၊ ဝါလမိံ၊ အမြီးကို၊
နဝိကော၊ ပေက်ယထာဝိ၊ မပျက်စီးစေသကဲ့သို့၊ တထေဝ၊ တို့အတူသာ
လျှင်၊ တွံ၊ သင်သည်၊ စတုသု၊ ဆေးပါးကုန်သော၊ ဘုန္တိသု၊ ပါတိမောက္ခသံဝရ
သီလစသည်ဖြင့်ဝေတန်အပ်သောအရပ်၌၊ သီလသနိ၊ သီလတို့ကို၊ ပရိ
ပူရယ၊ ဖြည့်ပါသော၊ စာမဓိ၊ စာမဓိမည်သောသားကောင်သည်၊ ဝါလမိံ၊
အမြီးကို၊ ပရိက္ခဟိဝိယ၊ စောင့်ရှောက်သကဲ့သို့၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ သီလံ၊
သီလကို၊ ပရိရက္ခ၊ စောင့်ရှောက်ပါသော၊ ဣတိ၊ ဤသို့၊ အတ္တာနံ၊ မိမိကို၊ အဟံ၊
ငါသည်၊ ဩဝါဒိံ၊ ဆုံးမပြီး၊ ဗုဒ္ဓဓမ္မာ၊ ဘုရားဖြစ်ခြင်း၏ သဘောတရား
တို့သည်၊ ဧတ္ထကာယေဝ၊ ဤမျှအတိုင်းအရှည်ရှိသောသီလပါရမီသည်သာ
လျှင်၊ နုဟိဘဝိဿရေ၊ မဖြစ်ကုန်၊ အညေဝိ၊ တပါးလည်းဖြစ်ကုန်သော၊ ဗော
ဓိပါစနာ၊ အရဟတ္ထမဂ်ဉာဏ်သဗ္ဗညုတညာဏ်ကိုရင့်စေ တတ်ကုန်သော၊
ယေဓမ္မာ၊ အကြင်သဘောတရားတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဧတေဓမ္မေ၊ ထိုသ
ဘောတရားတို့ကို၊ အဟံ၊ ငါသည်၊ ဝိစိနိဿာမိ၊ စုံစမ်းဆင်ခြင်းဦးအံ့၊
ဣတိ၊ ဤသို့၊ ဝိန္ဒေတွာ၊ ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ ဝိစိနိန္ဒော၊ စုံစမ်းဆင်ခြင်
သည်ရှိသော်၊ ဗုဒ္ဓကောဟိ၊ ရှေး၌ပွင့်တော်မူကုန်ပြီးသော၊ မဟောသီဟိ၊ မြတ်
စွာဘုရားတို့သည်၊ အာသေဝိတနံသေဝိတံ၊ အဖန်တလဲလဲ မပြတ်မှီခဲအပ်
သော၊ တတိယံ၊ သုံးခုမြောက်သော၊ နေက္ခမ္ပပါရမီ၊ နေက္ခမ္ပပါရမီကို၊ ဒက္ခိ၊
မြင်ပြီး၊ သုမေဝပတ္တိာ၊ သုမေဝပညာရှိ၊ တွံ၊ သင်သည်၊ ဗောဓိံ၊ အရ
ဟတ္ထမဂ်ဉာဏ်သဗ္ဗညုတညာဏ်တော်သို့၊ ပတ္တု၊ ရောက်ခြင်းငှါ၊ ယဒိဣန္ဒ

သိ၊ အကယ်၍ အလိုရှိညားအံ့၊ တတိယံ၊ သုံးခုမြောက်သော၊ ဣဝံ၊ ဤနေက္ခမ္ပ
ပါရမီကို၊ တာဝအတိဝိယ၊ အလွန်သျှင်၊ ဒဠံ၊ မြဲမြံသည်ကို၊ ကတွာ၊ ပြု၍၊ သ
မာဒိယ၊ ကောင်းစွာဆောက်တည်ပါသော၊ နေက္ခမ္ပပါရမီတံ၊ နေက္ခမ္ပပါရမီ
ကို၊ ဝစ္ဆုပ္ပရယ၊ ဖြည့်ပါသော၊ အဗျုစာရေ၊ နှောင်အိမ်၌၊ ဝိရုဇတ္ထော၊
ကြာမြင့်စွာနေရသော၊ နုက္ခိဗ္ဗုဇော၊ ဆင်းရဲဖြင့်နှိပ်စပ်အပ်သော၊ ပုရိသော၊
ယောက်ျားသည်၊ တတ္ထ၊ ထိုနှောင်အိမ်၌၊ ရာဂံ၊ တပ်ခြင်းကို၊ နုဇနောတိ၊ မဖြစ်
စေ၊ မုတ္တိ၊ ယဝ၊ လွတ်ခြင်းကို သာသျှင်၊ ဝေဝေသတိယတာ၊ ရှာသကဲ့သို့၊
တထေဝ၊ ထိုအတူသာသျှင်၊ တွံ၊ သည်သည် သဗ္ဗဘဝေ၊ အလုံးစုံသော
ဘဝတို့ကို၊ အဗျုစာရေဝိယ၊ နှောင်အိမ်ကဲ့သို့၊ ပဿ၊ ရှုပါသော၊ ဘဝတော၊
ဘဝသုံးပါးမှ၊ ပရိမုတ္တိယာ၊ လွက်စေခြင်းငှါ၊ နေက္ခမ္ပာဘိရတော၊ တော
ထွက်ခြင်း၌ ဖွဲ့ထောင်သည်၊ ဟောဟိ၊ ဖြစ်ပါသော၊ ဣတိ၊ ဤသို့၊ အတ္တော
နံ၊ မိမိကိုယ်ကို၊ အဟံ၊ ငါသည်၊ ဩဝါဒိံ၊ ဆုံးမပြီး၊ ဗုဒ္ဓဓမ္မာ၊ ထုရားဖြစ်
ခြင်း၏ သဘောတရားတို့သည်၊ ဧတ္ထကာယေဝ၊ ဤမျှအတိုင်းအရှည်ရှိ
သော နေက္ခမပါရမီတို့သည်သာသျှင်၊ နဟိဘဝိသေရေ၊ မဖြစ်ကုန်၊ အညေ
ဝိ၊ တပါးထည်းပျက်ကုန်သော၊ ဗောဓိပါစနာ၊ အရဟတ္တမဂ်ဉာဏ်သဗ္ဗညု
တညာဏ်တော်ကို ရင့်စေထက်ကုန်သော၊ ယေဓမ္မာ၊ အကြင်သဘော
တရားတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဧတေဓမ္မေ၊ ထိုသဘောတရားတို့ကို၊
အဟံ၊ ငါသည်၊ ဝိစိနိဿာမိ၊ စုံစမ်းဆင်ခြင်ဦးအံ၊ ဣတိ၊ ဤသို့၊ ဝိန္ဒေ
တွာ၊ ကြံ၍၊ တဒါ၊ ထိုအခါ၌၊ ဝိစိနန္တော၊ စုံစမ်းဆင်ခြင်သည်ရှိသော်၊ ပုဗ္ဗ
ကေဟိ၊ ရှေး၌ပွင့်တော်မူကုန်ပြီးသော၊ မဟေသီဟိ၊ မြတ်စွာထုရားတို့သည်
အသေသိတနိဝေထိတံ၊ အဖန်တလဲလဲမပြတ်၌ခံအပ်သော၊ စတုတ္ထံ၊ လေး
ခုမြောက်သော၊ ပညာပါရမီ၊ ပညာပါရမီကို၊ ဒက္ခိံ၊ မြင်ပြီး၊ သုမေပေဏ္ဍိတ၊
သုမေဝပညာရှိ၊ တွံ၊ သင်သည်၊ ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတ
ညာဏ်တော်သို့၊ ပတ္တု၊ ရောက်ခြင်းငှါ၊ ယဒိစ္စန္တ သိ၊ အကယ်၍ အလို
ရှိငြားအံ့၊ စတုတ္ထံ၊ လေးခုမြောက်သော၊ ဣဝံ၊ ဤပညာပါရမီကို၊ တာဝအတိ
ဝိယ၊ အလွန်သျှင်၊ ဒဠံ၊ မြဲမြံသည်ကို၊ ကတွာ၊ ပြု၍၊ သမာဒိယ၊ ကောင်းစွာ
ဆောက်တည်သော၊ ပညာပါရမီတံ၊ ပညာပါရမီကို၊ ဝစ္ဆုပ္ပရယ၊ ဖြည့်ပါ
သော၊ ဝိက္ခန္ဓော၊ ဆွမ်းခံသော၊ သိက္ခု၊ ရဟန်းသည်၊ ဟိနုရက္ခမ္ပမဏ္ဍိ
မေ၊ အယုတ်အမြတ် အထတ်ဖြစ်ကုန်သော၊ ဂုဏာနိ၊ အမျိုးတို့ကို၊ နဝိ
ဝစ္ဆန္တော၊ မကြဉ်၊ ဧဝံ၊ ဤသို့မကြဉ်သည်ရှိသော်၊ ယာပနံ၊ မျှလောက်ရုံသော
ဆွမ်းကို၊ ယဘတိယထာပိ၊ ရသကဲ့သို့၊ တထေဝ၊ ထိုအတူသာသျှင်၊

တွံ၊ သင်သည်၊ သဗ္ဗကာဝံ၊ အခါခပ်သိမ်း၊ ဗုဒ္ဓနံ၊ ပညာရှိသောသူကို၊ ပရိ
 ပုစ္ဆန္တော၊ အဖန်တလဲလဲမေးမြန်းလျက်၊ ပညာပါရမီတံ၊ ပညာပါရမီကို၊
 ဂတ္တာပူရေတွာ၊ ဖြည့်၍၊ သမ္မောမိံ၊ သဗ္ဗညုတညာဏ်တော်သို့၊ ပါပုဏိဿ
 သိ၊ ရောက်လာတ္တံ၊ ဣတိ၊ ဤသို့၊ အတ္တာနံ၊ မိမိကိုယ်ကို၊ အဟံ၊ ငါသည်၊ ဩဝါ
 ဒိံ၊ ဆုံးမပြီ၊ ဗုဒ္ဓဓမ္မာ၊ ဘုရားဖြစ်ခြင်း၏ သဘောတရားတို့သည်၊ ဣန္ဒြေကာ
 ယေဝ၊ ဤမျှအတိုင်းအရှည်ရှိသော ပညာပါရမီတို့သည် သာသျှင်၊ နုဟိ
 ဘဝိဿဓေ၊ မဖြစ်ကုန်၊ အညေပိ၊ တပါးထည်းဖြစ်ကုန်သော၊ ဗောဓိပါစနာ၊
 အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတညာဏ်တော်ကိုရင့်စေတတ်ကုန်သော၊ ယေ
 ဓမ္မာ၊ အကြင်သဘော တရားတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဧတေဓမ္မေ၊ ထိုသ
 ဘောတရားတို့ကို၊ အဟံ၊ ငါသည်၊ ဝိစိနိဿာမိ၊ စုံစမ်းဆင်ခြင်ဦးအုံး
 ဣတိ၊ ဤသို့၊ ဝိန္တော၊ ကြံ၍၊ တဒါ၊ ထိုအခါ၌၊ ဝိစိနန္တော၊ စုံစမ်းဆင်ခြင်
 သည်ရှိသော်၊ သုဗ္ဗကေဟိ၊ ရှေး၌ပွင့်တော်မူကုန်ပြီးသော၊ မဟေသိဟိ၊ မြတ်
 စွာဘုရားတို့သည်၊ အာသေဝိတနိသေဝိတံ၊ အဖန်တလဲလဲ မပြတ်မှီဝဲအပ်
 သော၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ ဝိရိယပါရမီံ၊ ဝိရိယပါရမီကို၊ ဒက္ခိံ၊ မြင်
 ပြီ၊ သုမေဝပတ္တိတာ၊ သုမေဝပညာရှိ၊ တွံ၊ သင်သည်၊ ဗောဓိံ၊ အရ
 ဟတ္တမဂ်ဉာဏ်သဗ္ဗညုတညာဏ်တော်သို့ ပတ္တိံ၊ ရောက်ခြင်းငှါ၊ ယဒိန္ဒြေ
 သိ၊ အကယ်၍ အလိုရှိငြားအုံး၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ ဣမံ၊ ဤဝိရိယပါရမီ
 ကို၊ တာဝအဘိဝိယ၊ အလွန်လျှင်၊ ဒဋ္ဌံ၊ မြဲမြံသည်ကို၊ ကတွာ၊ ပြု၍၊ သမာဒိယ
 ကောင်းစွာဆောက်တည်သော၊ ဝိရိယပါရမီတံ၊ ဝိရိယပါရမီကို၊ ဂစ္ဆပူရ
 ယ၊ ဖြည့်ပါသော၊ မိဂရာဇာ၊ သားတကာတို့၏မင်းဖြစ်သော၊ သိဟော၊
 တောသုံးထောင်ပိုင် ဦးကိုင်ချုပ်ခြာ ကေသရာဇာခြံအံ့ မင်းသည်၊
 နိသန္တဋ္ဌာနစက်မ၊ ထိုင်ခြင်းရပ်ခြင်း တည်းဟူသော ဣရိယာဝုတ်ကိုမျှ
 ဟရာစကြိံ၊ သဒါ၊ အခါခပ်သိမ်း၊ အဝိနဝိရိယော၊ မဆုတ်မနစ်သောဝိရိယ
 ရှိသည်၊ ပဂ္ဂဟဘမာနော၊ မိမိကိုယ်ကိုခြီးမျှောက်သောနှုတ်တို့ရှိသည်၊ ဟောဟိ
 ယထာပိ၊ ဖြစ်သကဲ့သို့၊ တထေဝ၊ ထိုအတူလျှင်၊ တွံ၊ သင်သည်၊ သဗ္ဗ
 ဘဝေ၊ အဆုံးစုံသောဘဝ၌၊ ဝိရိယံ၊ လုံ့လကို၊ ဒဋ္ဌံ၊ မြဲမြံစွာ၊ ပဂ္ဂဏှံ၊ အားထုတ်
 ပါသော၊ အာရဒ္ဓဝိရိယပါရမီတံ၊ အားထုတ်အပ်သော ဝိရိယပါရမီကို၊
 ဂတ္တာပူရေတွာ၊ ဖြည့်၍၊ သမ္မောမိံ၊ သဗ္ဗညုတညာဏ်တော်သို့၊ ပါပုဏိဿသိ
 ရောက်လာတ္တံ၊ ဣတိ၊ ဤသို့၊ အတ္တာနံ၊ မိမိကိုယ်ကို၊ အဟံ၊ ငါသည်၊ ဩဝါဒိံ၊
 ဆုံးမပြီ၊ ဗုဒ္ဓဓမ္မာ၊ ဘုရားဖြစ်ခြင်း၏ သဘောတရားတို့သည်၊ ဣန္ဒြေကာ
 ယေဝ၊ ဤမျှအတိုင်းအရှည်ရှိသောဝိရိယပါရမီတို့သည်သာလျှင်၊ နုဟိဘ

ဝိဿရေ၊ မဖြစ်ကုန်၊ အညေဝိတပါးလည်းဖြစ်ကုန်သော၊ ဗောဓိပါစနာ၊ အ
 ရတ္တမဂ်ညာဏ်သဗ္ဗညုကညာဏ်တော်ကိုရင့်စေတတ်ကုန်သော၊ ယေဓမ္မာ၊
 အကြင်သဘောတရားတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဧတေဓမ္မေ၊ ထိုသဘော
 တရားတို့ကို၊ အဟံ၊ ငါသည်၊ ဝိစိနိဿာမိ၊ စုံစမ်းဆင်ခြင်ဦးအံ့၊ ။ ဣတိ၊
 ဤသို့၊ ဝိန္ဒေတော၊ ကြံ၍၊ တဒါ၊ ထိုအခါ၌၊ ဝိစိနန္တော၊ စုံစမ်းဆင်ခြင်သည်
 ရှိသော်၊ ပုဗ္ဗကေဟိ၊ ရှေး၌ပွင့်ထော်မှုကုန်ပြီးသော၊ မဟေသီဟိ၊ မြတ်စွာ
 တရားတို့သည်၊ အသေဝိတနိသေဝိတံ၊ အဖန်လလဲလဲမပြတ်၌ဝိစိနာသော၊
 ဆဋ္ဌမံ၊ ခြောက်ခုမြောက်သော၊ ခန္တိပါရမီ၊ ခန္တိပါရမီကို၊ ခက္ခံ၊ မြင်ပြီ၊ ။
 သုမေဝပဏ္ဍိဟ၊ သုမေဝပညာရှိ၊ တွံ၊ သင်သည်၊ ဆဋ္ဌမံ၊ ခြောက်ခု
 မြောက်သော၊ ဣမံ၊ ဤခန္တိပါရမီကို၊ ဘာဝအင်္ဂါဝိယ၊ အလွန်လျှင်၊ ခဋ္ဌံ၊ မြ
 ခြံသည်ကို၊ ကတွာ၊ ပြု၍၊ သမာဒိယ၊ ကောင်းစွာဆောက် တည်ထော၊ တတ္ထံ၊
 ထိုခန္တိပါရမီ၌၊ အစ္စန္ဒန္တမာနသော၊ နှစ်ခွမဟုတ်သောနှလုံးရှိသည်၊ ဟုတွာ၊
 ဖြစ်၍၊ သဗ္ဗောမိ၊ သဗ္ဗညုကညာဏ်တော်သို့၊ ပါပုဏိဿသိ၊ ရောက်ထွက်
 ပထဝိနာမ၊ မြေမည်သည်ကား၊ နိက္ခေပံ၊ ချထားအပ်သော၊ သုစိံ၊ စင်ကြယ်
 ထုံသင်းသန့်ရှင်းသော စန္ဒကူးမာလာကျိကျ၊ စသည်ကို ထည်းကောင်း၊
 အသုစိံ၊ မစင်ကြယ်ရှုံ့တွယ်ရှုံ့သောကျွင်ကြီးကျင်ငယ်မြေဝယ်ရှုတ်တွေး
 ခွေးကောင်ပုပ်စသည်ကိုထည်းကောင်း၊ သဗ္ဗံ၊ အလုံးစုံကို၊ သဟတိ၊ သည်း
 ခံနိုင်၏၊ မဇ္ဈိမာယံ၊ မုန်းခြင်းချစ်ခြင်းကို၊ နကရောတိယထာပိ၊ မပြုသကဲ့သို့၊ ။
 တထေဝ၊ ထိုအတူသာလျှင်၊ တွံပိ၊ သင်သည်ထည်း၊ သဗ္ဗသံ၊ အလုံးစုံသော
 သူတို့အား၊ သမာနဝိမာနက္ခမော၊ မာန်မူခြင်းမထေရ်မဲ့ ပြုခြင်းတို့၌ သည်းခံ
 ခြင်းရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ ခန္တိပါရမီတံ၊ ခန္တိပါရမီကို၊ ဝတ္တံ၊ ပူဇော်တွာ၊
 ဖြည့်၍၊ သဗ္ဗောမိ၊ သဗ္ဗညုကညာဏ်တော်သို့၊ ပါပုဏိဿသိ၊ ရောက်ထွက်
 ဣတိ၊ ဤသို့၊ အတ္တာနံ၊ မိမိကိုယ်ကို၊ အဟံ၊ ငါသည်၊ ကြံဝါဒိံ၊ ဆုံးမပြီ၊ ။
 ဗုဒ္ဓဓမ္မာ၊ တရားဖြစ်ခြင်း၏သဘောတရားတို့သည်၊ ဧတ္ထကာယေဝ၊ ဤမျှ
 အတိုင်းအရှည်ရှိသောခန္တိပါရမီတို့သည်သာလျှင်၊ နဟိတဝိသုဓရေ၊ မဖြစ်
 ကုန်၊ အညေဝိ၊ တပါးလည်းဖြစ်ကုန်သော၊ ဗောဓိပါစနာ၊ အရဟတ္တမဂ်
 ညာဏ်သဗ္ဗညုကညာဏ်တော်ကိုရင့်စေတတ်ကုန်သော၊ ယေဓမ္မာ၊ အကြင်
 သဘောတရားတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဧတေဓမ္မေ၊ ထိုသဘောတရားတို့
 ကို၊ အဟံ၊ ငါသည်၊ ဝိစိနိဿာမိ၊ စုံစမ်းဆင်ခြင်ဦးအံ့၊ ။ ဣတိ၊ ဤသို့၊ ဝိန္ဒေ
 တော၊ ကြံ၍၊ တဒါ၊ ထိုအခါ၌၊ ဝိစိနန္တော၊ စုံစမ်းဆင်ခြင်သည်ရှိသော်၊ ပုဗ္ဗ
 ကေဟိ၊ ရှေး၌ပွင့်ထော်မှုကုန်ပြီးသော၊ မဟေသီဟိ၊ မြတ်စွာတရားတို့သည်

၂၂

အာသေဝိတနိသေဝိတံ။ အဖန်တလဲလဲမပြတ်မှီဝဲအပ်သော။ သတ္တဝံ၊ ရန်ခုံ
 မြောက်သော။ သစ္စာပါရမီ။ သစ္စာပါရမီကို၊ ဒက္ခိ၊ မြင်ပြီး။ သုမေပေဏ္ဍိ
 တ၊ သုမေပေဏ္ဍာရှိ၊ တွံ၊ သင်သည်။ သတ္တဝံ၊ ရန်ခုံ၊ ရန်ခုံမြောက်သော။ ဣဝံ၊ ဤ
 သစ္စာပါရမီကို၊ တာဝအတိဝိယ၊ အလွန်လျှင်၊ ဒဋ္ဌံ၊ မြဲမြံသည်ကို၊ ကတွာ၊ ပြု၍
 သမာဒိယ၊ ကောင်းစွာသောက်တည်လော၊ တတ္ထ၊ ထိုသစ္စာပါရမီ၌၊ အာဒန္တ
 ဝစနော၊ ချွတ်ယွင်းသဖြင့် နှစ်ခွန်းသော စကားမရှိသည်။ ဟုတွာ၊ ဖြစ်၍၊
 သမ္ပောမိ၊ သဗ္ဗညုတညာဏ်တော်သို့၊ ပါပုဏိဿသိ၊ ရောက်သတ္တံ။ သဒေဝကော၊
 နတ်နှင့်တကွသောလူ၊ ပြည့်၌၊ တုဿာတုတော၊ ချိန်ကြီးသဖွယ်
 ဖြစ်သော၊ ဩသမိနာမ၊ သောက်ရှုကြယ်မည်သည်၊ သမယေဝါ၊ မိနားကာ
 ထ၌လည်းကောင်း၊ ဥတုဝသေဝါ၊ ဆောင်းခွေကာထ၌လည်းကောင်း၊ ဝိထိ
 တော၊ သွားမြဲရိုးမှ၊ နဝေါက္ကမတိယထာပိ၊ မတ်မရွေ့သကဲ့သို့၊ တထေ
 ဝ၊ ထိုအတုလျှင်၊ တွံပိ၊ သင်သည်လည်း၊ သစ္စေသုသစ္စာနံ၊ သစ္စာတို့၏၊ ဝိထိ
 တော၊ သွားမြဲဖြစ်သောရိုးမှ၊ မာဝေါဝေါက္ကမတိ၊ မရွေ့မရှားစေလင့်၊ သစ္စာ
 ပါရမီတံ၊ သစ္စာပါရမီကို၊ ဂတိပုဏ္ဏေ၊ ဖြည့်၍၊ သမ္ပောမိ၊ သဗ္ဗညု
 တညာဏ်တော်သို့၊ ပါပုဏိဿသိ၊ ရောက်သတ္တံ။ ဣဝံ၊ ဤသို့၊ အတ္တာ
 နံ၊ မိမိကိုယ်ကို၊ အဟံ၊ ငါသည်၊ ဩဝဒိ၊ ဆုံးမပြီး။ ဗုဒ္ဓါ၊ တုရားဖြစ်ခြင်း
 တို့၏သဘာဝတရားတို့သည်၊ ဧတ္ထကာယေဝ၊ ဤမျှအတိုင်းအရှည်ရှိသော
 သစ္စာနံပါရမီတို့သည်သာလျှင်၊ နဟိဘဝိဿရေ၊ မဖြစ်ကုန်၊ အညေပိ၊ တပါး
 လည်းဖြစ်ကုန်သော၊ ဗောဓိပါစနာ၊ အရဟတ္တမဂ်ဥာဏ်သဗ္ဗညုတညာဏ်
 တော်ကိုနှင့်စေတတ်ကုန်သော၊ ယေဓမ္မာ၊ အကြင်သဘောတရားတို့သည်၊
 သန္တိ၊ ရှိကုန်၏၊ ဧဝေဓမ္မေ၊ ထိုသဘောတရားတို့ကို၊ အဟံ၊ ငါသည်၊ ဝိဝိနိ
 သာမိ၊ စုံစမ်းဆင်ခြင်ပြီးအံ့။ ဣဝံ၊ ဤသို့၊ ဝိန္ဒေတော၊ ကြံ၍ တဒါ၊ ထိုအခါ၌၊
 ဝိဝိနန္တော၊ စုံစမ်းဆင်ခြင်သည်ရှိသော်၊ ဝုဗ္ဗကေဟိ၊ ရှေး၌ပွင့်တော်မူကုန်ပြီး
 သော၊ မကေသိဟိ၊ မြတ်စွာဘုရားတို့သည်၊ အသေဝိတနိသေဝိတံ၊ အဖန်
 တလဲလဲမပြတ်မှီဝဲအပ်သော၊ အဋ္ဌမံ၊ ရှစ်ခုမြောက်သော၊ အမိဋ္ဌာနပါရမီ၊ အ
 မိဋ္ဌာနပါရမီကို၊ ဒက္ခိ၊ မြင်ပြီး။ သုမေပေဏ္ဍိတ၊ သုမေပေဏ္ဍာရှိ၊ တွံ၊ သင်
 သည်၊ အဋ္ဌမံ၊ ရှစ်ခုမြောက်သော၊ ဣဝံ၊ ဤအမိဋ္ဌာနပါရမီကို၊ တာဝအတိဝိယ
 အလွန်လျှင်၊ ဒဋ္ဌံ၊ မြဲမြံသည်ကို၊ ကတွာ၊ ပြု၍၊ သမာဒိယ၊ ကောင်းစွာသောက်
 တည်လော၊ တတ္ထ၊ ထိုအမိဋ္ဌာနပါရမီ၌၊ တွံ၊ သင်သည်၊ အစလော၊ မတုန်
 လှုပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ သမ္ပောမိ၊ သဗ္ဗညုတညာဏ် တော်သို့၊ ပါပု
 ဏိဿသိ၊ ရောက်သတ္တံ။ သေသော၊ ကျောက်အတိုပြီးသော၊ အစလော၊

မတုန်ထုပ်သော၊ သုပက္ခိဋ္ဌိတော၊ ကောင်းစွာတည်သော၊ ပဗ္ဗတော၊ တောင်သည်၊ သုသဝါဟေတိ၊ ငြင်းစွာသော ထေတို့ကြောင့်၊ နကမ္ပတိ၊ မတုန်ထုပ်၊ သကဋ္ဌာနမေဝ၊ မိမိတည်မြဲ အရပ်၌သာလျှင်၊ တိဋ္ဌတိ ယထာပိ၊ တည်သကဲ့သို့၊ ဣတေဝ၊ ထိုအတူသာလျှင်၊ တံပိ၊ သင်သည်လည်း၊ အဓိဋ္ဌာန၊ အဓိဋ္ဌာန်ပါရမီ၌၊ သဗ္ဗဒါ၊ အခေါ်ခပ်သိမ်း၊ အစလော၊ မတုန်ထုပ်သည်၊ ဘဝ၊ ဖြစ်လော၊ အဓိဋ္ဌာန ပါရမီတံ၊ အဓိဋ္ဌာန်ပါရမီကို၊ ဂစ္ဆာပူရေတွာ၊ ဖြည့်၍၊ သဗ္ဗောမိံ၊ သဗ္ဗညုတညာဏ်တော်သို့၊ ပါပုဏိသာသိ၊ ရောက်လတ္တံ့၊ ဣတိ၊ ဤသို့၊ အတ္တာနံ၊ မိမိကိုယ်ကို၊ အဟံ၊ ငါသည်၊ ဩဝါဒိံ၊ ဆုံးမပြီ၊ ဗုဒ္ဓါနံ၊ ဘုရားဖြစ်ခြင်း၏ သဘောတရားတို့သည်၊ ဧတ္ထ ကာယေဝ၊ ဤမျှအတိုင်းအရှည်ရှိသော အဓိဋ္ဌာန်ပါရမီတို့သည်သာလျှင် နဟိဘဝိသာရေ၊ မဖြစ်ကုန်၊ အညေပိ၊ တပါးလည်းဖြစ်ကုန်သော၊ ဗောဓိပါစနာ၊ အရဟတ္တ မဂ်ဉာဏ်သဗ္ဗညုတညာဏ်တော်ကို ရင့်စေတော်ကုန်သော၊ သေခမ္မာ၊ အကြင်သဘောတရားတို့ သည်းလန့်၊ ရှိကုန်၏၊ ဧကေခမ္မေ ကိ သဘောတရားတို့ကို၊ အဟံ၊ ငါသည်၊ ဝိပိနိဿာမိ၊ ရံစမ်းဆင်ခြင်ဦးအံ့၊ ဣတိ၊ ဤသို့၊ ဝိနန္ဒေတွာ၊ ကြံ၏၊ တဒါ၊ ထိုအခါ၌၊ ဝိပိနန္ဒေတွာ၊ ရံစမ်းဆင်ခြင်သည်ရှိသော်၊ ပုဗ္ဗကေဟိ၊ ရှေး၌ ပွင့်တော်မူကုန်ပြီးသော၊ မဟေသိဟိ၊ မြတ်စွာဘုရားတို့သည်၊ အသေဝိတနိသေဝိတံ၊ အဖန်တလဲလဲ မပြတ်ငြိမ့်အပ်သော၊ နဝမံ၊ ကိုးခုမြောက်သော၊ မေတ္တာပါရမီ၊ မောတ္တာ ပါရမီကို၊ ဒက္ခိံ၊ မြင်ပြီး၊ သုမေဝပလ္လိတာ၊ သုမေဝပညာရှိတို့၊ သင်သည်၊ သဗ္ဗောမိံ၊ သဗ္ဗညုတညာဏ်တော်သို့၊ ပတ္တု၊ ရောက်ခြင်းငှါ၊ ယဒိဣန္ဒြိယံ၊ အကယ်၍ အလိုရှိငြားအံ့၊ နဝမံ၊ ကိုးခုမြောက်သော၊ ဣမံ၊ ဤမေတ္တာပါရမီကို၊ တာဝအတိဝိယ၊ အလွန်လျှင်၊ ဒဋ္ဌံ၊ မြဲမြံသည်ကို၊ ကတွာ၊ ဖြည့်၍၊ သမာဒိယ၊ ကောင်းစွာဆောက်တည်လော၊ မေတ္တာယ၊ မေတ္တာဖြင့်၊ အသမော၊ အတုမရှိသည်၊ ဘောဟိ၊ ဖြစ်ပါလော၊ ဥဒကံနာမ၊ ရေမည်သည်ကား၊ ကထုာဏေ၊ ကောင်းကုန်သော၊ ဇနေ၊ လူတို့ကိုလည်းကောင်း၊ ပါပေ၊ ယုတ်မာကုန်သော ဇနေ၊ လူတို့ကိုလည်းကောင်း၊ သိတေန၊ ချမ်းစေခြင်းဖြင့်၊ သမံ၊ ထပ်တူထပ်မျှ၊ ဗရတိ၊ နှံ့စေ၏၊ ပရိတွာ၊ နှံ့စေပြီး၍၊ ရဇောမလံ၊ မြူအညစ်အကြေးကို၊ ပဝါဟေတိယထာပိ၊ မျှောသကဲ့သို့၊ ဣတေဝ၊ ထိုအတူလျှင်၊ တံ၊ သင်သည်ဟိဘာဟိဘော၊ အစီးအပွားရှိမရှိကုန်သော၊ ဇနေ၊ လူတို့ကို၊ သမံ၊ ထပ်တူထပ်မျှ၊ မေတ္တာယ၊ မေတ္တာဖြင့်၊ ဘာဝယ၊ ဝှားထော၊ မေတ္တာပါရမီတံ၊ မေတ္တာပါရမီကို၊ ဂစ္ဆာပူရေတွာ၊ ဖြည့်၍၊ သဗ္ဗောမိံ၊ သဗ္ဗညုတညာဏ်တော်သို့၊ ပါ

ပုဏ်ဿသိ၊ ရောသတ္တံ၊ ဣတိ၊ ဤသို့၊ အတ္တာနံ၊ မိမိကိုယ်ကို၊ အဟံ၊ ငါသည်၊
 ကြံဝါဒိ၊ ဆုံးမပြီ၊ ဗုဒ္ဓဓမ္မာ၊ တရားဖြစ်ခြင်းသဘောတရားတို့သည်၊ ဧတ္ထ
 ကာယေဝ၊ ဤမျှအတိုင်းအရှည်ရှိသောမေတ္တာပါရမီတို့သည်သာလျှင်၊ နယံ
 ဘဝိဿရေ၊ မဖြစ်ကုန်၊ အညေဝိ၊ တံပါးလည်းဖြစ်ကုန်သော၊ ဗောဓိပါစနာ၊
 အရဟတ္တမဂ်ဥပဇာတ်သဗ္ဗညု တညာဏ်တော်ကိုရင့် စေတတ်ကုန်သော၊
 ယေဓမ္မာ၊ အကြင်သဘောတရားတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဧတေဓမ္မေ၊ ထိုသ
 ဘောတရားတို့ကို၊ အဟံ၊ ငါသည်၊ ဝိစိနိဿာမိ၊ ဝမ်းဆင်ခြင်ဦးအံ့၊
 ဣတိ၊ ဤသို့၊ ဝိန္ဒေတု၊ ကြံ၍၊ တဒါ၊ ထိုအခါ၌၊ ဝိစိနန္တော၊ ဝမ်းဆင်ခြင်
 သည်ရှိသော်၊ ပုဗ္ဗကေဟိ၊ ရှေး၌ပွင့်တော်မူကုန်ပြီးသော၊ မဟေဝိဟိ၊ မြတ်
 စွာဘုရားတို့သည်၊ အာသေဝိဘနိသေဝိတံ၊ အဘန်တလဲလဲမပြတ်မှီဝဲအပ်
 သော၊ ဒသမံ၊ ဆယ်ခုမြောက်သော၊ ဥပေက္ခာပါရမီ၊ ဥပေက္ခာပါရမီကို၊ ဒက္ခိံ၊
 မြင်ပြီ၊ သုမေပေတ္တိတ၊ သုမေပေတ္တာရှိ၊ တံ၊ သင်သည်၊ ဒသမံ ဆယ်ခုမြောက်
 သော၊ ဣမံ၊ ဤဥပေက္ခာပါရမီကို၊ အတိဝိယ၊ အလွန်လျှင်၊ ဒဠ္ဇံ၊ မြဲမြံခြင်းကို၊
 ကတွာ၊ ပြု၍၊ သမာဒိယ၊ ကောင်းစွာဆောက်တည်လော့၊ တုလဘူတော၊
 ချိန်ကြီးသဖွယ်ဖြစ်သည်၊ ဒဠ္ဇော၊ မြဲမြံသည်၊ ဟုတွာ၊ ဖြစ်၍၊ သမ္ပေမိံ၊ သဗ္ဗ
 ညုတညာဏ်တော်သို့၊ ပါပုဏ်ဿသိ၊ ရောက်သတ္တံ၊ ပထဝီနာမ၊ မြေ
 မည်သည်ကား၊ နိက္ခိတ္တံ၊ ချထားအပ်သော၊ အသုမိံ၊ မစင်ပုပ်ခွေးကောင်ပုပ်
 နှင့်အမြိုက်ရှုပ်ထွေး ညစ်ကြေးများစွာ စက်ဆုပ်စရာကို လည်းကောင်း၊
 သုမိံ၊ စင်ကြယ်သန့်ရှင်း ဖွေးပျံ့သင်းသဖြင့် တင့်တယ်ထူးဆန်းသောစန္ဒ
 ကူးနံ၊ သာမာလာကျိကျူးပန်းစသည်ကိုလည်းကောင်း၊ ဧတေဥဘောပိ၊ ထို
 နှစ်ပါးရုံတို့ကိုလည်း၊ ကောပါနုနယဝဇ္ဇိတာ၊ မုန်းခြင်းချစ်ခြင်းမှကြဉ်အပ်
 သည်ဖြစ်၍၊ ဥပေက္ခာတိယထာပိ၊ လျစ်လျူရှုသကဲ့သို့၊ တထေဝ၊ ထိုအတူသာ
 လျှင်၊ တံ၊ သင်သည်လည်း၊ သုခဒုက္ခေ၊ ချမ်းသာခြင်းဆင်းရဲခြင်း၌၊ သဒါ၊
 အခါခပ်သိမ်း၊ တုလဘူတော၊ ချိန်ကြီးသဖွယ်ဖြစ်သည်၊ ဘဝ၊ ဖြစ်ပါလော့၊ ဥ
 ပေက္ခာပါရမီသံ၊ ဥပေက္ခာပါရမီကို၊ ဝတ္တာပူရေတွာ၊ ဖြည့်၍၊ သမ္ပေမိံ၊ သဗ္ဗညု
 တညာဏ်တော်သို့၊ ပါပုဏ်ဿသိ၊ ရောသတ္တံ၊ လောကေ၊ လောကသုံးပါး
 ၌၊ ဗောဓိပါစနာ၊ အရဟတ္တမဂ်ဥပဇာတ်သဗ္ဗညု တညာဏ်ကို ရင့်စေတတ်ကုန်
 သော၊ ယေဓမ္မာ၊ အကြင်တရားတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဧတေဓမ္မေ၊ ထိုသ
 ဘောတရားတို့သည်၊ ဧတ္ထကာယေဝ၊ ဤမျှတို့သာလျှင်တည်း၊ တတော၊ ထို
 ပါရမီဆယ်ပါးမှ၊ အညတြ၊ ကြည့်၍၊ ဥဒ္ဓံ၊ အလွန်သည်၊ နတ္ထိမဂ္ဂိ၊ တတ္ထ၊ ထို
 ဆယ်ပါးသော ပါရမီတရား၌၊ ဒဠ္ဇံ၊ မြဲမြံစွာ၊ ပတိဋ္ဌာဟိ၊ တည်လေလော့၊

ဣတိ၊ ဤသို့၊ အတ္တနံ၊ မိမိကိုယ်ကို၊ အဟံ၊ ငါသည်၊ ဩဝါဒိ၊ ဆုံးမပြီ၊ ။
 သာတာဝရသထက္ခဏော၊ မပေမပြန်ခြင်းဟု ဆိုအပ်သော ကိစ္စသက္ခဏာ
 အားဖြင့်၊ ဣမေဓမ္မေ၊ ဤပါရမီတရားတို့ကို၊ သမ္ဘဝတောသမ္ဘသန္တဿ၊ သုံး
 သပ်ဆင်ခြင်စဉ်၊ သုးမပေဏ္ဍိတဿ၊ သုမေပညာရှိ၏၊ ဓမ္မတေဇေန၊ ပါရ
 မီတရားတို့၌ သုံးသပ်ဆင်ခြင်သော ဉာဏ်၏ အစွမ်းကြောင့်၊ ဒသသဟာသိ
 တသေဝင်းသေ၊ လောကဓာတ်၌၊ ပတ်မြီတာ၊ တည်သော၊ ဝသုဓာ၊ မြေကြီး
 သည်၊ ပကမ္ဘဿ၊ တုန်ထုပ်ပြီ၊ ။ ပထဝီ၊ မြေကြီးသည်၊ စသတိ၊ ခြောက်ပါး
 သောပေါက်ပြန်ခြင်းဖြင့် ထုပ်၏၊ စသတာ၊ ထုပ်သည်၏ အဖြစ်ကြောင့်၊ ရဝ
 တိ၊ မည်၏၊ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟု မူကား၊ ဝိဇ္ဇိဝံ၊ ကြိုက်ကြိုက်သော
 ဥစ္စာ၊ ယန္တံ၊ ကြိုက်ကြိုက်ယန္တရားကဲ့သို့ ထည်းကောင်း၊ တေယယန္တေ၊ ဆီ
 ကြိုက်ယန္တရား၌၊ စက္ကံယထာ၊ ကြီးစွာသော စက်ယန္တရားကဲ့သို့ ထည်း
 ကောင်း၊ ဧဝံတထာ၊ ထိုအတူ၊ မေဒနိ၊ မြေကြီးသည်၊ ကမ္ဘတိ၊ ထုပ်၏၊ ။
 ဗုဒ္ဓဿ၊ ဒီပင်္ကီရာမြတ်စွာ တရားအား၊ ပရိဝေသနေ၊ ဆွမ်းလုပ်ကျွေးရာ
 အရပ်၌၊ ယာဝဏာ၊ အကြင်မျှ လောကီကုန်သော၊ ပရိသာ၊ ပရိသတ်တို့
 သည်၊ ဋ္ဌိဘတ္တံ၊ တည်သည်၏ အဖြစ်သည်၊ အာသိ၊ ဖြစ်ပြီ၊ သာပရိသာ၊
 ထိုပရိသတ်တို့သည်၊ ဘတ္တံ၊ ထိုဆွမ်းလုပ်ကျွေးရာအရပ်၌၊ ပဝေမောနာ၊
 တုန်ထုပ် ကုန်သည်ဖြစ်၍၊ မုတ္တိတာ၊ မိန့်မေးတွေဝေ ကုန်သည်ဖြစ်၍၊
 ဘုမိယံ၊ မြေ၌၊ သေတိ၊ အိပ်ပြီ၊ ။ တတ္ထ၊ ထိုဆွမ်းလုပ်ကျွေးရာ အရပ်၌၊
 စာဓူ၊ စာဓူနံ၊ အိုးတို့၏၊ အနေကသဟာသောနံ၊ အထောင်မက များစွာတို့
 သည် ထည်းကောင်း၊ ကုန္တာနုဉ္စ၊ အိုးစရည်းကြီးတို့၏ ထည်း၊ သတာ၊ အရာ
 မကများစွာတို့သည် ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဗဟူ၊ များစွာကုန်သော
 အိုးတို့သည်၊ အညမညံ၊ တလုံးသည်တလုံးအား၊ ဥပစာဋီတာ၊ ထိခိုက်ပုတ်
 ခတ်သည်ဖြစ်၍၊ သဗ္ဗုဏ္ဏပတိတာ၊ မှန်မှန်ထွက်ညွှတ်ကွဲ၍ ကျကုန်၏၊ ။
 မာဘာဇနာ၊ များစွာသောလူတို့သည်၊ ဥတ္တိဂ္ဂါ၊ ထိတ်လန့်ကုန်သည်ဖြစ်၍၊
 တာသိတာ၊ ထိတ်လန့်ကုန်သည်ဖြစ်၍၊ တိတာ၊ ကြောက်ကုန်သည်ဖြစ်၍၊ ဘန္တံ၊
 တုန်ထုပ်သောနှလုံးရှိကုန်သည်ဖြစ်၍၊ ဗျာမိဘမာနဿ၊ ပင်ပန်းသောစိတ်
 ရှိကုန်သည်ဖြစ်၍၊ သမာဂမ္မ၊ အညီအညွတ်စီးဝေး၍၊ ဒီပင်္ကီရံ၊ ဒီပင်္ကီရာ
 မြတ်စွာတရားသို့၊ ဥပါဂရံ၊ ချဉ်းကပ်ကုန်ပြီ၊ ။ လောကဿ၊ လူအပေါင်း
 အား၊ ကိံဘမိသတိ၊ အသို့ဖြစ်လတ္တံ့နည်း၊ ကလျာဏံဝါ၊ ကောင်းခြင်း
 သည်ထည်း၊ အာဝိသတိ၊ ဖြစ်လတ္တံ့လော၊ အထ၊ ထိုသို့မဟုတ်၊ ပါပကံဝါ၊
 မကောင်းခြင်း သည်ထည်း၊ ဘာဝိသတိ၊ ဖြစ်လတ္တံ့လော၊ သဗ္ဗေ၊ အလုံး

ရုံသော၊ လောကော၊ လူအပေါင်းသည်၊ ဘယောန၊ ကြောက်ခြင်းဖြင့်၊ ဥပဒ္ဒ၊
 တော၊ နှိပ်စက်၏၊ စက္ခုမ၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာ
 ဘုရား၊ တံဘယံ၊ ထိုကြောက်ခြင်းကို၊ ဝိနောဒေဟိ၊ ပယ်ဖျက်တော်မူပါ
 သော၊ ဣတိ၊ ဤသို့၊ အာဟံသု၊ သျှောက်ကြကုန်၏၊ ၊ တဒါ၊ ထိုအခါ၌၊
 ဒိပကီရာ၊ ဒိပကီရာအမည်ရှိသော၊ မဟာရနိ၊ မြတ်စွာ ဘုရားသည်၊
 တေသံ၊ ထိုရမ္မာဝတီပြည်သူပြည်သားတို့အား၊ သညာပေသိ၊ သိစေတော်
 မူ၏၊ ကံ သညာပေသိ၊ အဘယ်သို့သိစေတော်မူသနည်း၊ ဣမသ္မိံ၊ ပထဝီကမ္မ
 နေ၊ ဤမြေလွှပ်ရာ၌၊ တုမှေ၊ သင်တို့သည်၊ ဝိဿဋ္ဌာ၊ ထိတ်လန့်ခြင်းကင်း
 ကုန်သည်၊ ဟောထ၊ ဖြစ်ကုန်လော့၊ မာဘာထ၊ မကြောက်ကြကုန်ထင့်၊ ၊
 အဟံ၊ ငါသည်၊ အဇ္ဈယဗု၊ ယံ၊ အကြင်သုမေဝေရှင်ရသေ့ကို၊ အယံ၊ ဤသု
 မေဝေရှင်ရသေ့သည်၊ လောကော၊ လောက၌၊ ဗုဒ္ဓေါ၊ ဂေါတမဘုရားသည်၊
 ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဗျာကာသိ၊ ဗျာဒိတ်ကြားတော်မူ၏၊
 ဒေသော၊ ဤသုမေဝေရှင်ရသေ့သည်၊ ပုဗ္ဗကံ၊ ရှေး၌ပွင့်တော်မူပြီး သော၊ ဇိန
 သေဝိတံ၊ မြတ်စွာဘုရားတို့သည်၊ ဖြစ်အပ်သော၊ ဓမ္မံ၊ ပါရမီဆယ်ပါးတရား
 ကို၊ သမ္ပဿတိ၊ သုံးသပ်ဆင်ခြင်၏၊ ဗုဒ္ဓတုမိံ၊ ဘုရားဖြစ်ခြင်း၏အကြောင်း
 ဖြစ်သော၊ ဓမ္မံ၊ ပါရမီဆယ်ပါးတရားကို၊ အသေသတေ၊ အကြွင်းမရှိသော
 အားဖြင့်၊ သမ္ပဿတော၊ သုံးသပ်ဆင်ခြင်သော၊ တဿ၊ ထိုသုမေဝေရှင်
 ရသေ့၏၊ တေနသမ္ပဿနကာရဏေန၊ ထိုသို့သုံးသပ်ဆင်ခြင်ခြင်းတည်းဟူ
 သောအကြောင်းကြောင့်၊ ဗုဿဟာသိ၊ တသောင်းသော လောကဓာတ်
 ၌၊ သဒေဝကော၊ နတ်နှင့်တကွသောလူ၊ ပြည်၌၊ အယံပထဝီ၊ ဤမြေကြီးသည်၊
 ကမ္ဘိတာ၊ တုန်လှုပ်၏၊ ဣတိ၊ ဤသို့၊ သညာပေသိ၊ သိစေတော်မူ၏၊ ၊
 ဗုဒ္ဓဿ၊ ဒိပကီရာမြတ်စွာဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ သုတော၊ ကြား၍၊
 မဟာဇနဿ၊ လူအပေါင်း၏၊ မနော၊ စိတ်နှလုံးသည်၊ နိဗ္ဗာယံ၊ ငြိမ်း၏၊
 တာဝဒေ၊ ထိုခဏ၌၊ သဗ္ဗေ၊ အလုံးစုံသောရမ္မာဝတီ ပြည်သူ ပြည်သားတို့
 သည်းခံ၊ ငါ့သို့၊ ဥပသကံမ၊ ချဉ်းကပ်၍၊ ပုနဝိ၊ တာဘန်လည်း၊ အဘိဝနိံ၊ သု
 ရှိခိုးကြကုန်၏၊ ၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဗုဒ္ဓဂုဏ်၊ ပါရမီဆယ်ပါး
 ကို၊ သမာဒယိတွာ၊ ကောင်းစွာဆောက်တည်ပြီး၍၊ မာနသံ၊ စိတ်ကို၊ ဒဋ္ဌံ၊
 မြဲမြံသည်ကို၊ ကတွာ၊ ပြု၍၊ ဒိပကီရံ၊ ဒိပကီရာမြတ်စွာဘုရားကို၊ နမသယိ
 တွာ၊ ရှိခိုးပြီး၍၊ အာသာနာ၊ ထက်ဝယ်ဖွဲ့ခွေထိုင်နေရာမှ၊ ဝုဋ္ဌတိံ၊ ထပြီ၊ ၊
 ဒေဝါ၊ နတ်တို့သည်လည်းကောင်း၊ မနုဿကာ၊ လူတို့သည်လည်းကောင်း၊
 ဥဘော၊ နတ်လူနှစ်ပါးစုံတို့သည်၊ ဒိဗ္ဗံ၊ နတ်ပြည်၌ဖြစ်သော၊ ဝုဋ္ဌံ၊ မနုဿရဝ

၀၀

မည်သော ပန်းပင်ဆယ် ကသစ်ပန်း စသောပန်းကို လည်းကောင်း၊
 မာနုသကံ၊ လူ့ပြည်၌ ဖြစ်သော၊ ဝုပ္ပံ၊ စမွယ်စကားချယား စသောပန်းကို
 လည်းကောင်း၊ ဂဟေတွားယု၌၊ အာသနာ၊ နေရာမှာ၊ ဝုပ္ပဟန္တဿ၊ ထ
 သော၊ မေ၊ ငါ့အား၊ ဝုပ္ပေဟိ၊ ပန်းတို့ဖြင့်၊ သမောကီရန္တိ၊ ကြီးမြောက်၍ပူဇော်
 ကြကုန်၏။ ဒေဝါ၊ နတ်တို့ သည်လည်းကောင်း၊ မာနုသကား၊ လူတို့
 သည်၎င်း၊ တေဥဘောပိ၊ ထိုလူနတ်နှစ်ပါးတို့သည်လည်း၊ သောတ္ထိံ၊ ချမ်း
 သာသောမင်္ဂလစကားကို၊ ဝေဒယန္တိ စ၊ သိလည်းသိစေကုန်၏။ ကိံ ဝေ
 ဒယန္တိ၊ အဘယ်သို့သိစေကုန်သနည်း၊ တုယှံ၊ အရှင်သုမေဓာရသေ့အား၊
 မဟန္တံ၊ မြတ်သော၊ ပတ္တိတံ၊ တောင့်တအပ်သော၊ ဣန္ဒြိတံ၊ အလိုရှိအပ်
 သော၊ ယံဝရံ၊ အကြင်သူသည်၊ အတ္ထိ၊ ရှိ၏။ တံဝရံ၊ ထိုသူကို၊ လာဘဿု၊
 ရစေသတည်း။ တေ၊ အရှင်သုမေဓာရသေ့အား၊ သဗ္ဗိတိယော၊ ခပ်သိမ်း
 သောဥပ္ပဒ္ဒေဝါတို့သည်၊ ဝိဝဇ္ဇန္တု၊ ကင်းစေကုန်သတည်း။ သောကော၊
 မိုးရိမ်ခြင်းသည်သည်ကောင်း၊ ရောဂေါ၊ အနာသည်လည်းကောင်း၊ ဝိနုသ
 န္တု၊ ကင်းစင်လွန်ပျောက်စေကုန်သတည်း။ အန္တရာယာ၊ အန္တရာယ်တို့
 သည်း၊ မာတဝံ၊ မဖြစ်စေသတည်း။ တံ၊ အရှင်သုမေဓာရသေ့သည်၊ ဥပ္ပတံ၊
 မြတ်သော၊ ဗောဓိံ၊ သဗ္ဗညုတညာဏ်တော်သို့၊ ဝိပ္ပံ၊ ဝျှင်စွာ၊ ဗုဿ၊ ရောက်
 ပါလော၊ သမယေ၊ ပွင့်ချိန်ကာလသို့၊ ပတ္တေ၊ ရောက်သည်ရှိသော်၊ ဝုပ္ပိ
 နော၊ ပွင့်တတ်သော ဓာတ်သဘာဝရှိကုန်သော၊ ဒုမော၊ သော်ကအင်ကြင်း
 ရင့်မာကံ၊ ကော်စသော သစ်ပင်တို့သည်၊ ဝုပ္ပန္တိယထာ၊ ပွင့်ကုန်သကဲ့သို့၊
 တထေဝ၊ ထိုအတူသာလျှင်၊ မဟာဝီရ၊ ကြီးမြတ်သော လုံ့လရှိတော်မူသော
 သုမေဓာရှင်ရသေ့၊ တံ၊ အရှင်ရသေ့သည်၊ ဗုဒ္ဓဉာဏေဟိ၊ သဗ္ဗညုတညာဏ်
 တော်တို့ဖြင့်၊ ဝုပ္ပဿု၊ ပွင့်ပါလော၊ ယေကေမိ၊ ခပ်သိမ်း ကုန်သော၊
 သမ္ပုဒ္ဓါ၊ မြတ်စွာဘုရားသည်၊ ဒသပါရမီ၊ ဆယ်ပါးသော ပါရမီတို့ကို၊ ပူရယံ
 ယထာ၊ ဖြည့်တော်မူကုန်သကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊ မဟာဝီရ၊
 ကြီးမြတ်သော လုံ့လရှိတော်မူသော သုမေဓာရှင်ရသေ့၊ တံ၊ အရှင်ရသေ့
 သည်၊ ဗုဒ္ဓဉာဏေန၊ သဗ္ဗညုတညာဏ်တော်ဖြင့်၊ ဝုပ္ပသိ၊ ပွင့်ပါလော၊ ယေ
 ကေမိ၊ ခပ်သိမ်းကုန်သော၊ သမ္ပုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်၊ ဒသပါရမီ၊
 ဆယ်ပါးသောပါရမီတို့ကို၊ ပူရယံယထာ၊ ဖြည့်တော်မူကုန်သကဲ့သို့၊ တ
 ထေဝ၊ ထိုအတူသာလျှင်၊ မဟာဝီရ၊ ကြီးမြတ်သော လုံ့လရှိတော်မူသော
 သုမေဓာရှင်ရသေ့၊ တံ၊ အရှင်ရသေ့ သည်၊ ဒသပါရမီ၊ ဆယ်ပါးသောပါရ
 မီတို့ကို၊ ပူရယာ၊ ဖြည့်ပါလော၊ ယေကေမိ၊ ခပ်သိမ်းကုန်သော၊ သမ္ပု

ရွှါ၊ မြတ်စွာဘုရားတို့သည်၊ ဗောဓိမဏ္ဍိ၊ ဗောဓိမဏ္ဍိ၎င်း၊ ဗုဒ္ဓန္တရထံထာ၊
 ပွင့်တော် မူကုန်သကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊ မဟာဝီရ၊ ကြီး
 မြတ်သောလုံ့လ ရှိတော်မူသောအရှင်ရသေ့၊ တံ၊ အရှင်ရသေ့သည်၊ ဇိန
 ဗောဓိယံ၊ မြတ်စွာဘုရားတို့၏ပွင့်တော်မူသော ဗောဓိပင်၌၊ ဗုဒ္ဓန္တရထံ၊ ပွင့်ပါ
 ထော၊ ယေကေဝိ၊ ခပ်သိမ်းကုန်သော၊ သမ္ပုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်၊ ဓမ္မ
 စက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ပဝတ္ထယံ၊ ပဝတ္ထယံထာ၊ ဟေ၊ တော်မူကုန်သကဲ့သို့
 တထေဝ၊ ထိုအတူသာလျှင်၊ မဟာဝီရ၊ ကြီးမြတ်သောလုံ့လရှိတော်မူသော
 ရှင်ရသေ့၊ တံ၊ အရှင်ရသေ့သည်၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊
 ပဝတ္ထယံ၊ ဟောပါထော၊ ပုဏ္ဏမာသေ၊ လပြည့်နေ၌၊ ပရိသုဒ္ဓေါ၊ သီနှင်း
 မြူး၊ ဘိမ်သုရိပ်မီးခိုး ညှစ်မျိုးငါးအင်မှစင်ကြယ်သော၊ စန္ဒော၊ ထမင်းသည်၊
 ဝိရောစတိယထာ၊ တင့်တယ်သကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊ မဟာ
 ဝီရ၊ ကြီးမြတ်သော လုံ့လရှိတော်မူသော အရှင်ရသေ့၊ တံ၊ အရှင်ရသေ့
 သည်၊ ပုဏ္ဏမာသေ၊ ပြည့်သော နှလုံးရှိသည်ဖြစ်၍၊ ဒသသဟသိယံ၊ တ
 သောင်းသော ထောကဓာတ်၌၊ ဝိရောစ၊ တင့်တယ်ပါထော၊ ရာဟုရုတ္တော၊
 ရာဟုဗုဒ္ဓ်၊ မြင်းမှ လွတ်သော၊ သူရိယော၊ နေမင်းသည်၊ တာပေန၊ နေရောင်
 ဖြင့်၊ အဘိရာစတိန္ဒဝ၊ အလွန်တင့်တယ်သကဲ့သို့၊ တထေဝ၊ ထိုအတူသာ
 လျှင်၊ မဟာဝီရ၊ ကြီးမြတ်သောလုံ့လရှိတော်မူသောရှင်ရသေ့၊ တံ၊ အ
 ရှင်ရသေ့သည်၊ သောကာ၊ ထောကသုံးပါးမှ၊ ရုပ္ပိတွာ၊ ကင်းလွတ်၌၊ သိရိ
 ယာ၊ တရား၏ အသရေတော်ဖြင့်၊ ဝိရောစ၊ တင့်တယ်ပါထော၊ သောကာ ☞
 ဝိ၊ ခပ်သိမ်းကုန်သော၊ နဒိယော၊ မြစ်တို့သည်၊ မဟောဒမိ၊ မဟာသရဒ္ဓရာ
 သို့၊ ဩသရန္တိယထာ၊ စိဝင်ကုန်သကဲ့သို့၊ ဧဝံတထာ၊ ထိုအတူသာဒေဝကာ
 နတ်နှင့်တကွကုန်သော၊ သောကာ၊ လူတို့ကို၊ တဝန္တိကေ၊ အရှင်သုမေဓ
 ရသေ့၏အထံတော်သို့၊ ဩသရန္တိ၊ ဥပဝန္တိန္တိ၊ ကင်စေကုန်လော၊ ဣတိ၊
 ဤသို့၊ သောတ္ထိ၊ ချမ်းသာသော မင်္ဂလာစကားကို၊ ဝေဒယန္တိ၊ သိစေကုန်
 ၏၊ သာရိပုတ္တ၊ ချစ်သား သာရိပုတ္တရာ၊ တေဟိ၊ ထိုနတ်လူတို့သည်၊
 ထုတိပ္ပသဋ္ဌော၊ မြီးပွန်းအပ်သော၊ သော၊ ထိုသုမေဓရသေ့သည်၊ ဒသဓမ္မ
 ဆယံပါးသောပါ၊ ရသီတို့ကို၊ သမာဒိယ၊ သောက်ကည်၍၊ တေဓမ္မ၊ ထိုပါ
 ရသီဘုရားတို့ကို၊ ပရိပူရန္တော၊ ပြည့်လိုသည်၊ ဟုတွာ၊ ဖြစ်၍၊ တဒါ၊ ထိုအခါ
 ၌၊ ပဝနံ၊ ဝိမဝန္တာတောင်အနီးခွဲကတောင်ရှိရာတောအုပ်ကြီးသို့၊ ပါဂိဝိ၊
 ဝင်ပြီ၊ သုမေဓပတ္ထနာကထာ၊ သုမေဓရှင်ရသေ့၏ သုတောင်းခန်းကို
 ဆိုရာစကားသည်၊ နိဗ္ဗိတာ၊ ပြီးပြီ၊ ။

ဒီပင်္ကရဗုဒ္ဓဝံသ။

တဒါ၊ ထို အင်္ဂါ၌၊ တေ၊ ထို ရေမ္မာဝတီ ပြည်သူပြည်သား တို့သည်၊ သင်္သံ၊ သံဃာတော်နှင့် တကွသော၊ လောကနာယကံ၊ ဒီပင်္ကရ မြတ်စွာဘုရားကို၊ တောဇယိတဂ္ဂာနု၊ ဆွမ်းလုပ်ကျွေးပြီး၍၊ ဒီပင်္ကရဿ၊ ဒီပင်္ကရ အမည်တော် ရှိသော၊ တဿသတ္ထုနော၊ ထိုဒီပင်္ကရ မြတ်စွာဘုရားအား။ သဇထံ၊ ကိုးကွယ်ရာ ဟူ၍၊ ဥပဂစ္ဆန္တု၊ ဆည်းကပ်ကုန်ပြီ။ တထာဂတော၊ ထိုဒီပင်္ကရ မြတ်စွာဘုရားသည်၊ ကိဉ္စိ၊ အချို့သောပုဂ္ဂိုလ်ကို၊ သဇဏဂမနေ၊ သရဏဂုဏ်၊ နိဝေသေသိ၊ ဟွဉ်စေပြီ၊ ကိဉ္စိ၊ အချို့သောပုဂ္ဂိုလ်ကို၊ ပဉ္စသုသိဇေသု၊ ငါးပါးသောဝိရတီသိသတိ၌၊ နိဝေသေသိ၊ ဟွဉ်စေပြီ၊ ဝေ၊ တပါးသောပုဂ္ဂိုလ်ကို၊ ဒသဝိခေ၊ ဆယ်ပါးအပြားရှိသော၊ သိဇေ၊ သိသ၌၊ နိဝေသေသိ၊ ဟွဉ်စေပြီ။ သော၊ ထိုဒီပင်္ကရ မြတ်စွာဘုရားသည်၊ ကဿပိ၊ အချို့သောသူအား၊ သာမညံ၊ ထေးပါးသော အရိယမဂ်ကိုလည်းကောင်း၊ စတုရောစက္ကာရိ၊ ထေးပါးကုန်သော၊ ဗလရတ္တမေ ဗလမုတ္တမာနံ၊ မြတ်သော ဖိုလ်တို့ကိုလည်းကောင်း၊ ဒေတိ၊ ပေးတော်မူ၏။ ကဿပိ၊ အချို့သောသူအား၊ အသမေ၊ အတုမရှိသော၊ ပဋိဘန္တိဒါဓဗ္ဗေ၊ ပဋိသန္တိဒါတရားတို့ကို၊ ဒေတိ၊ ပေးတော်မူ၏။ နရာသဘော၊ လူနတ်တို့ထက် မြတ်တော်မူသော ဒီပင်္ကရ မြတ်စွာဘုရားသည်၊ ကဿပိ၊ အချို့သောသူအား၊ အဠာရှစ်ပါးကုန်သော၊ ဝရသမာပတ္တိဇယာ၊ မြတ်သောသမာပတ်တို့ကို၊ ဒေတိ၊ ပေးတော်မူ၏။ ကဿပိ၊ အချို့သောသူအား၊ ဘိဝေသေ၊ သုံးပါးကုန်သော၊ ဝိဇ္ဇာယော၊ ဝိဇ္ဇာတို့ကို၊ ဒေတိ၊ ပေးတော်မူ၏။ ကဿပိ၊ အချို့သောသူအား၊ ဆဠာတိညာ၊ ချောက်ပါးသော အဘိဉာဉ်တို့ကို၊ ပဝစ္ဆေတိ၊ ပေးတော်မူ၏။ မဟာမုနိ၊ ဒီပင်္ကရ မြတ်စွာဘုရားသည်၊ တေနယောဂေန၊ ထိုသို့သောနည်းဖြင့်၊ ဇနကာယံ လူအပေါင်းကို၊ ဩဝဒိ၊ ဆုံးမဟောတော်မူ၏။ တေန၊ ထိုသို့ဆုံးမခြင်းကြောင့်၊ လောကနာထဿ၊ ဒီပင်္ကရ မြတ်စွာဘုရား၏၊ သာသနံ၊ သာသနာတော်သည်၊ ဝိဇ္ဇာရိကံ၊ ပြန့်နှံ့သည်၊ အာသိ၊ ဖြစ်ပြီ။ မဟာဟနု၊ မြတ်သောမေးတော်လည်းရှိထသော၊ ဥသဘက္ခန္ဓော၊ မြတ်သောကောင်းစွာလုံးသော ပခုံးတော်လည်းရှိထသော၊ ဒီပင်္ကရဿနာမကော၊ ဒီပင်္ကရ အမည်တော်လည်းရှိထသော၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဗဟုဇနေ၊ များစွာသောလူအပေါင်းတို့ကို၊ သံသာရသောကတော၊ သံသရာတည်းဟူသော သမုဒ္ဒရာရှေ့အယဉ်မှ၊ တာရုယတိ၊ နိဗ္ဗာန်သို့ကယ်တင်တော်မူပြီ၊ နုဂ္ဂတိ၊ အဝါဟံထေးပါးမှ၊ ပရိမောစေတိ၊ လွတ်စေတော်

မူပြီ၊ မဟာမုနိ၊ ဒီပင်္ကရ်ရာ မြတ်စွာဘုရားသည်၊ သဘာဝသဟဿေပိ
 ယောဇနောယုဇနာတထိန်းမကသော အရပ်၌လည်း၊ ဗောဓနေယျံ၊ သစ္စာ
 လေးပါးကိုထိသတ္တံ့သော၊ ယံဇနံ၊ အကြင်သတ္တဝါကို၊ ဒိသ္မာ၊ မြင်၍၊ ခဏော
 န၊ တခဏခြင်းဖြင့်၊ ဥပဂစ္ဆာန၊ ကြွတော်မူ၍၊ တံဇနံ၊ ထိုသတ္တဝါကို၊ ဧကောဓေ
 ထိ၊ သစ္စာလေးပါးကိုထိစေတော်မူပြီ၊ ၊ နာထော၊ လူသုံးပါးတို့၏ကိုး
 ကွယ်ရာဖြစ်တော်မူထသော၊ ဗုဒ္ဓေါ၊ ဒီပင်္ကရ်ရာမြတ်စွာဘုရားသည်၊ ပဋ္ဌမာ
 သိသမယေ၊ ရှေးဦးစွာသစ္စာလေးပါးကိုထိစေတော်မူရာ၏၊ ကောဓိသတံ၊
 ကုဋေတရာသောလူနတ်ဗြဟ္မာ အပေါင်းကို၊ အဗောဓယိ၊ သစ္စာလေးပါး
 ကိုထိစေတော်မူပြီ၊ နုတိယာဘိသမယေ၊ နှစ်ကြိမ်မြောက်သစ္စာလေးပါး
 ကိုထိစေရာ၌၊ နုဂုတိကောဓိ၊ ကုဋေကိုးဆယ်သော လူနတ်ဗြဟ္မာအပေါင်း
 ကို၊ အဗောဓယိ၊ သစ္စာလေးပါးကိုထိစေတော်မူပြီ၊ ယဒါစ၊ အကြင်အခါ၌
 ထည်း၊ ဗုဒ္ဓေါ၊ ဒီပင်္ကရ်ရာမြတ်စွာဘုရားသည်၊ ဒေဝထောကမ္ပိ၊ တာဝတိံသာ
 နတ်ပြည်၌၊ မဗ္ဗံ၊ အဘိဓမ္မာပိဋကတ်ကို၊ အဒေသယိ၊ ဟောတော်မူပြီ၊ တဒါ
 စ၊ ထိုအခါ၌လည်း၊ နုဂုတိကောဓိသဟဿာနံ၊ ကုဋေကိုးသောင်းသော
 နတ်ဗြဟ္မာတို့အား၊ တဘိယာဘိ သမယေ၊ သုံးကြိမ်မြောက်သစ္စာလေး
 ပါးတရားကိုထိုးထွင်း၍ထိခြင်းသည်၊ အာဟု၊ ဖြစ်ပြီ၊ ၊

အဘိသမယသုံးပါးပြီ၏။ ၊

ဒီပင်္ကရ်ဗုဒ္ဓဝံသ၊ ဒီပင်္ကရ်ရာမြတ်စွာဘုရားအား၊ တယော၊ သုံးပါး
 ကုန်သော၊ သန္နိပါတာ၊ ရဟန္တာအစည်းအဝေးတို့သည်၊ အာသု၊ ဖြစ်ကုန်ပြီ၊
 သုနန္ဒာရာမေ၊ သုနန္ဒာရာမ၌၊ ကောဓိသတသဟဿာနံ၊ ကုဋေတထိန်းကုန်
 သောရဟန္တာတို့၏၊ ပဋ္ဌမော၊ ရှေးဦးစွာသော၊ သမာဂမော၊ အစည်းအဝေး
 သည်၊ အာထိ၊ ဖြစ်ပြီ၊ ၊ ဖိနေ၊ ဒီပင်္ကရ်ရာမြတ်စွာဘုရားသည်၊ ပရိဝေက
 ဝတေ၊ ကိုယ်တော်တည်းဆိုတော်မူရာသို့ ကပ်တော်မူသည်ရှိသော်၊ နာရ
 ဒကုဋမ္ပိ၊ နာရဒတောင်ထိပ်၌၊ ဝိမယာ၊ ကံလေသာအညစ်အကြေးတို့မှ
 ကင်းစင်တော်မူကုန်ပြီးသော၊ သတံကောဓိယော၊ ကုဋေတရာကုန်သော၊
 ဒိသာသဝါ၊ ရဟန္တာတို့သည်၊ ဝုန၊ တဘနံ၊ သမိံသု၊ စည်းဝေးကြကုန်ပြီ၊
 ယမ္ပိကာလေ၊ အကြင်အခါ၌၊ မဟာပရိရော၊ ဒီပင်္ကရ်ရာမြတ်စွာဘုရားသည်၊
 သုဒဿနသိယုတ္တယေ၊ သုဒဿနကောင်ထိပ်၌၊ ဝေသဝါသံ၊ ဝါကပ်ခြင်း
 သို့၊ ဥပဂစ္ဆိ၊ ရောက်တော်မူ၏၊ တမ္ပိ၊ ထိုအခါ၌၊ နုဂုတိ၊ ကောဓိသဟဿေပယိ၊
 ကုဋေ ကိုးသောင်းသော ရဟန္တာတို့သည်၊ မဟာမုနိ၊ ဒီပင်္ကရ်ရာမြတ်စွာ
 ဘုရားကို၊ ပရိဝါရေထိ၊ ခြံရံပြီ။ ၊ သန္နိပါတသုံးပါးပြီ၏။ ၊

တောနသမယောန၊ ထိုဒီပင်္ကရာမြတ်စွာထုရားထက်ထက်တော်၌၊ အဟံ၊
 ငါထုရားသည်၊ ဇိနိဿော၊ ဆံကျက်ထုံးသော၊ ဥပ္ပထာပနော၊ မြိုးခြံသော
 အာပုဋ်ရှိသော၊ အန္တလိက္ခမ္ဘိ၊ ကောင်းကင်၌၊ စရထော၊ သွားထေ့ရှိသော၊
 ပဉ္စဘိညာသု၊ ငါးပါးသော အဘိညာဏ်တို့၌၊ ဝါရဂု၊ ကမ်းတဘက်သို့
 ရောက်သော၊ သုမေဓောနာမ၊ သုမေဓအမည်ရှိသော၊ ဣထိ၊ ရှေးသို့၊ သညှိ၊
 အသောထိ၊ ဖြစ်ပြီ၊ တတ္ထ၊ ထိုဒီပင်္ကရာမြတ်စွာထုရား ထက်ထက်တော်
 ၌၊ ဒသဝီသသဟသဇာနံ၊ တသောင်း နှစ်ထောင်ကုန်သော သတ္တဝါတို့၏၊
 ဓမ္မာဘိသမယော၊ သစ္စာလေးပါးကိုထိခြင်းသည်လည်းကောင်း၊ ဧကန္တိန္ဒ၊
 တယောက်နှစ်ယောက်ကုန်သော သတ္တဝါတို့၏၊ အဘိသမယော၊ သစ္စာ
 လေးပါးကိုထိခြင်းသည် လည်းကောင်း၊ ဂထာနတော၊ ဂထာနသင်္ချာအား
 ဖြင့်၊ အသင်္ခယော၊ မရေ့တွက်နိုင်သည်၊ အဟု၊ ဖြစ်ပြီ၊ ယဒါ၊ အကြင်အ
 ခါ၌၊ ဒီပင်္ကရာသ၊ ဒီပင်္ကရာအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာထု
 ရား၏၊ သာသနံ၊ သာသနာတော်သည်၊ သုဝိသောဝိတံ၊ ကောင်းစွာစင်ကြယ်
 စေအပ်ပြီးသည်၊ အဟု၊ ဖြစ်ပြီ၊ တဒါ၊ ထိုအခါ၌၊ ဝိတ္ထာရိကံ၊ ပြန်သည်ကို၊
 ဣန္ဒ၊ သမာဓိစသည်တို့နှင့်ပြည့်စုံသည်ကို၊ ဖိတံ၊ ပွင့်ထင်းသည်ကို၊ ဗဟု
 ဧညံ၊ များစွာသောပညာ ရှိတုံသည်သ်အပ်၏၊ မဟိဒ္ဓိကာ၊ ကြီးသောတန်
 ခိုးရှိကုန်ထသော၊ ဓမ္မာဘိညာ၊ ခြောက်ပါးသောအဘိညာဏ်တို့နှင့်လည်း
 ပြည့်စုံတော်မူကုန်ထသော၊ စတ္တာရိသတသဟသဇာနိ၊ လေးထိန်းသေ
 ရဟန္တာတို့သည်၊ ထောကဝိဒု၊ လောကသုံးပါးကိုထိတော်မူသော၊ ဒီပင်္ကရာ
 ဒီပင်္ကရာမြတ်စွာထုရားကို၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ မရိဝါရေန္တိ၊ မြတ်ရုံကုန်
 ပြီ၊ တောနသမယောန၊ ထိုဒီပင်္ကရာမြတ်စွာထုရားပွင့်တော်မူသောအခါ
 ၌၊ ယေကေမိ၊ အထုံးစုံကုန်သော၊ သိက္ခ၊ ရဟန်းတို့သည်၊ အပ္ပတ္တမာနထာ၊
 အမဟတ္တဖိုလ်သို့ မရောက်ကုန်မူ၍၊ သေခါ၊ သေက္ခယသျှသာဖြစ်ကုန်၍၊ မာ
 နုသံဘဝံ၊ လူ၏ဘဝကို၊ ဇာန္တိ၊ စွန့်ကုန်၏၊ တေထိက္ခ၊ ထိုရဟန်းတို့
 သည်၊ ဂရဟိတာ၊ ကဲ့ရဲ့အပ်ကုန်သည်၊ ဘဝန္တိ၊ ဖြစ်ကုန်၏၊ သုပုပ္ဖိတံ၊
 ကောင်းစွာပွင့်သော၊ ဝါပစနံ၊ ဒီပင်္ကရာမြတ်စွာထုရား၏ သာသနာတော်
 သည်၊ အရဟန္တေဟိ၊ သံသရာစက်၏ အကန့်တို့ကိုမျိုး ဖဲ့ ဖျက်ဆီးတော်
 မူကုန်ပြီးထသော၊ တာဒိဟိ၊ သည်းခံခြင်း ကျေးဇူးတို့နှင့်လည်း ပြည့်စုံ
 တော်မူကုန်ထသော၊ ဝိမလေဟိ၊ ကိလေသာအညစ် အကြေးတို့မှလည်း
 ကင်းစင်တော်မူကုန်ပြီးထသော၊ ဝိဏာသဝေဟိ၊ ရဟန္တာတို့နှင့်၊ သဗ္ဗဒါ၊
 အခါခပ်သိမ်း၊ ဥပသောဘတိ၊ ဘဋ်တယ် တော်မူ၏၊ ဒီပင်္ကရာသ၊

ဒီပင်္ကီရာအမည်တော်ရှိသော၊ သတ္တု၊ နေ၊ မြတ်စွာဘုရား၏၊ နဂရံ၊ နေပြည်
ထော်သည်၊ ရမ္မဝတီနာမ၊ ရမ္မဝတီအမည်ရှိ၏၊ ခတ္တိယော၊ ခမည်းတော်
မင်းသည်၊ သုဒ္ဓေဝေါနာမ၊ သုဒ္ဓေဝအမည်ရှိ၏၊ ဇနိကာ၊ မယံတော်သည်၊
သုမေဝာနာမ၊ သုမေဝအမည်ရှိ၏၊ သော၊ ထိုဒီပင်္ကီရာမြတ်စွာဘုရားသည်၊
ဒသဝသသဟဿာနိ၊ အနှစ်တသောင်းတို့ပတ်လုံး၊ အဂါရံအဂါရမဇ္ဈေ၊
ရွှေနန်းတော်၏အထပ်၌ အဏ္ဏဝသိ၊ ပိုးအုပ်၍နေပြီ၊ ဟံသာစ၊ ဟံသာမည်
သောပြာသာန် ထည်းကောင်း၊ ကောဉ္ဇာစ၊ ကောဉ္ဇာမည်သော ပြာသာန်
ထည်းကောင်း၊ မယုရာစ၊ မယုရာမည်သော ပြာသာန် ထည်းကောင်း၊
ဣတိ၊ ဤသို့၊ ဥက္ကမာ၊ မြတ်ကုန်သော၊ ပါဝာဒါ၊ ပြာသာန်တို့သည်၊ တယော၊
သုံးဆောင် တို့တည်း၊ သမထကီတာ၊ ကောင်းစွာ တန်သာဆင်
အပ်ကုန်သော၊ တိဘိသတသဟဿာနိ၊ သုံးထိန်းကုန်သော၊ နာဓိယော၊
မင်းထိုးအပေါင်းတို့သည်၊ ဗဒုမာနာမ၊ ဗဒုမာအမည်ရှိသော၊ သာနာဓိ၊
ထိုမိဖုယားကို၊ ပရိဝါရေန္တိ၊ ခြံရံကုန်ပြီ၊ အတြေဇော၊ သားတော်သည်၊
ဥသဘက္ခန္ဓာနာမ၊ ဥသဘက္ခန္ဓမည်၏၊ ဇိနော၊ ဒီပင်္ကီရာမြတ်စွာဘုရား
သည်၊ စတုရော၊ ထေးပါးကုန်သော၊ နိမိတ္တေ၊ နိမိတ်တို့ကို၊ ဒိသ္မာ၊ မြင်၍၊
ဟတ္ထိယာနေန၊ ဆင်ယာဉ်တော်ဖြင့်၊ နိက္ခမိ၊ တောထွက်တော်မူပြီ၊ အန္ဓ
နဒသမာသာနိ၊ မယုတ်မလွန်ဆယ်ထတို့ပတ်လုံး၊ ပဓာနေ၊ ဗုဒ္ဓရစရိယာ
တို့ကို၊ ပဒဟိ၊ အားထုတ်တော်မူပြီ၊ ရနိ၊ ဒီပင်္ကီရာမြတ်စွာဘုရားသည်
ပဓာနစာရံ၊ ဗုဒ္ဓရစရိယာပရိ၊ စရိတ္တာန၊ ကျင့်တော်မူပြီး၍၊ မာနသံ၊ အရဟ
တ္တဖိုလ်ကို၊ အဗုန္တိ၊ သိတော်မူ၏၊ ဗုန္တိတ္တာ၊ သိတော်မူပြီး၍၊ ဗြာဟ္မုနာ၊
ဗြဟ္မာမင်းသည်၊ ယာစိတော၊ တောင်းပန် အပ်သော၊ သန္တော၊ တံည်
ကြည့်ငြိမ်း သက်တော် မူသော၊ ဒီပင်္ကီရော၊ ဒီပင်္ကီရာ အမည်တော်
ထည်းရှိသော၊ မဟာရနိ၊ ပစ္စေကရနိစသည်တို့ ထက်မြတ်တော်မူသော၊
မဟာဗီရ၊ ကြီးမြတ်သော လုံ့သရှိတော်မူသော၊ မြတ်စွာဘုရားသည်၊ နန္ဒရာ
မေ၊ နန္ဒရာမန္တိ၊ ထိရိစဝရေ၊ အသရေရှိသော ကျောင်းတော်၌၊ နိသိန္ဒော၊ နေ
တော်မူလျက်၊ စက္ကံ၊ ဓမ္မစကြာဘုရားတော်ကို၊ ပတ္တိ၊ ဟောတော်မူပြီ၊
သိရိသမူလမ္ဘိ၊ ကတ္တိပင်မင်း၌၊ တိတ္ထိယမန္တံ၊ တိတ္ထိတို့အား နှိပ်နင်းခြင်းကို
အကာသိ၊ ပြုတော်မူပြီ၊ သုမင်္ဂလောစ၊ သုမင်္ဂလထည်းကောင်း၊ တိသောစ၊
တိသထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒုဘိက္ခု၊ နှစ်ပါးသော ရဟန်းတို့သည်၊
အဂ္ဂသာဝကာ၊ ထက်ျာရံထက်ဝဲရံအဂ္ဂသာဝကတို့သည်၊ အဟေသု၊ ဖြစ်ကုန်
ပြီ၊ ဒီပင်္ကီရဿ၊ ဒီပင်္ကီရာအမည်ရှိသော၊ သတ္တု၊ နေ၊ မြတ်စွာဘုရား၏၊ ဥပ

ဣဒါပေတိ အလှူအကျွေးတော်ရဟန်းသည်။ သောတိတောနာမ။ သောတိ
 တမည်၏။ နန္ဒာစေတီ၊ နန္ဒာလည်းကောင်း။ သုနန္ဒာစ၊ သုနန္ဒာ လည်းကောင်း။
 ဣတိ၊ ဤသို့၊ နွေဘိက္ခုနီ၊ နှစ်ပါးသောဘိက္ခုနီမတို့သည်။ အဂ္ဂကာမိကာ၊
 လကျာရုံထက်ဝဲရုံအဂ္ဂကာမိကာတို့သည်။ အဟေသု၊ ဖြစ်ကုန်ပြီ။ တဿတ
 ဝတော၊ ထိုဒီပင်္ကရာ မြတ်စွာဘုရား၏ဗောဓိ၊ ပွင့်တော်မူရာဗောဓိကို၊
 ဝိပုဗ္ဗိတိ၊ ညောင်ကြတ်ပင်ဟူ၍၊ ပရဂ္ဂတိ၊ ချီအပ်၏။ ဒီပင်္ကရဿ၊ ဒီပင်္ကရာ
 အမည်တော်ရှိသော၊ သတ္တုနော၊ မြတ်စွာဘုရား၏၊ တပုဿဘလ္လိကာနာမ၊
 တပုဿဘလ္လိကာအမည်ရှိသော၊ နွေဥပါသကာ၊ နှစ်ယောက်သော ဒါယ
 ကာအလှူအကျွေးတို့သည်။ အဟေသု၊ ဖြစ်ကုန်ပြီ။ ဝိရိမာ၊ ဝိရိမာ
 ထည်းကောင်း၊ သောတော၊ သောတာထည်းကောင်း။ ဣတိ၊ ဤသို့၊ နွေဥပါသ
 ကာ၊ နှစ်ယောက်သောဒါယိကာမတို့သည်။ ဥပဋ္ဌိကာ၊ မြတ်သောလကျာရုံ
 ထက်ဝဲရုံဒါယိကာမတို့သည်။ အဟေသု၊ ဖြစ်ကုန်ပြီ။ ဒီပင်္ကရော၊ ဒီပင်္က
 ရာအမည်တော်ရှိသော၊ မကာရနိ၊ မြတ်စွာဘုရားသည်။ အသိတိဟတ္ထ
 ရဗ္ဗေ၊ အထောင်ရှစ်ဆယ်မြင့်တော်မူ၏။ ဒီပရက္ခောဝ၊ ရွှေတန်းဆောင်
 တိုင်ကြိုကဲ့သို့လည်းကောင်း၊ ဗုဒ္ဓိတော၊ ပင်းလုံးကျွတ်ပွင့်သော၊ သာလရာ
 ဇောဝ၊ အင်ကြင်းပင်းပင်းကဲ့သို့လည်းကောင်း။ သောဘတိ၊ တင့်တယ်တော်
 မူ၏။ ဟဿမဟေသိနော၊ ထိုဒီပင်္ကရာမြတ်စွာဘုရား၏၊ အာယု၊ အ
 သက်တော်သည်။ သတသဟဿဝဿာနိ၊ အနှစ်တစ်သိန်းတို့သည်။ အဟေ
 သု၊ ဖြစ်ကုန်၏။ သော၊ ထိုဒီပင်္ကရာမြတ်စွာဘုရားသည်။ တာဝတော၊ ထိုမျှ
 လောကီ၊ တိဋ္ဌမာနော၊ တည်တော်မူသူကံ၊ ဗဟု၊ များစွာသော၊ ဇနတံ၊ ဝေ
 နေယျကြာသတ္တဝါအပေါင်းကို သံသာရသောတတော၊ ဇာတိဇရာစသော
 သံသာရာဘည်းဟူသော သရဒ္ဓရာရေအဟဉ်မှ၊ တာရေထိ၊ နိဗ္ဗာန်သို့ကယ်
 တင်စေတော်မူပြီ။ သော၊ ထိုဒီပင်္ကရာမြတ်စွာဘုရားသည်။ သဒ္ဓမ္မံ၊ သူတော်
 ကောင်းတရားတည်းဟူသောပိဋကတ်သုံးပုံကို၊ ဇောတယိတွာန၊ ထွန်း
 တောက်ပစေပြီး၍၊ မဟာဇနံ၊ များစွာသောသတ္တဝါအပေါင်းကို၊ သံသာရ
 သောတတော၊ ဇာတိဇရာစသောသံသာရာတည်းဟူသော သရဒ္ဓရာရေအ
 ဟဉ်မှ၊ သန္တာရေတွာ၊ နိဗ္ဗာန်သို့ကယ်တင်စေတော်မူပြီး၍၊ အဂ္ဂိက္ခန္ဓော၊ ကြီး
 စွာသောမီးလျှံကဲ့သို့၊ ဇလိတွာ၊ ထွန်းကောက်ပ၍၊ သသာဝကော၊ ရဟန္တာ
 သာဝကအပေါင်းနှင့်တကွ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ။ သာစန္ဒု
 ထိတနိဒိုးအာနုဘော်တော်သည်ထည်းကောင်း၊ သောစယသော၊ ထိုအခြံအ
 ရံတော်သည်ထည်းကောင်း၊ ပါဒေသု၊ မြေတော်တို့၌၊ တာနိစစက္ကမတနာနိ၊

ထိုဘရာဟ္မင်္ဂုဏ်စက်စက်တစ်ခုတည်းတို့သည်လည်းကောင်း၊ တံသဗ္ဗံ၊ ထိုအ
 လုံးဝံသည်၊ အန္တကေတံ၊ ကွယ်ပြိုသဗ္ဗသင်္ခါရာ၊ သဗ္ဗသင်္ခါရတို့သည်၊ နန္ဒ
 ရိတ္တံ၊ အချည်းနှီးတို့သာလည်း။ ဇိနော၊ မာရ်ဝါးပါးကိုအောင်တော်မူပြီးသော
 ဒီပင်္ကရီရာ၊ ဒီပင်္ကရီရာအမည်တော်ရှိသော၊ သတ္ထာ၊ မြတ်စွာဘုရားသည်၊
 နန္ဒာရာမဗြိ၊ နန္ဒာရာမဗြိ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ၊ တိတ္ထံ၊ ထိုနန္ဒာရာ
 မဗြိသာယျင်၊ တဿ၊ ထိုဒီပင်္ကရီရာမြတ်စွာဘုရား၏၊ ဇိနထူပေါ၊ ဝတ်တော်
 ကိုဗ္ဗာပနာရာမြတ်စွာ ဘုရားဝေတီတော်သည်၊ သတ္ထိံ သုဗ္ဗေယောစနော၊
 သုံးဆယ့်ခြောက်ယူစနာမြင့်၏၊ ဣတိ၊ ဤသို့၊ အာဟာ၊ မိန့်တော်မူ၏၊ ပဋ္ဌ
 မော၊ ရှေးဦးစွာသော၊ ဒီပင်္ကရီဗုဒ္ဓံ၊ ဒီပင်္ကရီရာအမည်တော်ရှိသော၊ ဘဂဝ
 ဝော၊ မြတ်စွာဘုရား၏ဝံသော၊ အန္တယံတော်သည်၊ နိဗ္ဗုတော၊ ပြီးခြင်းသို့
 ရောက်ပြီ။

ကောဏ္ဍညဗုဒ္ဓဝံသ၊

သာရိပုတ္တံ၊ ချစ်သားသာရိပုတ္တရာ၊ ဒီပင်္ကရီဗုဒ္ဓံ၊ ဒီပင်္ကရီရာမြတ်စွာဘုရား
 ၏၊ အပရေန၊ နေအက်အတို၌၊ အနန္တတေဇော၊ အဆုံးမရှိသော တန်ခိုးတော်
 ထည်းရှိထသော၊ အမိတယသော၊ မနှိုင်းယှဉ်အပ်သော အကျော်အစောအ
 ခြံအရံလည်းရှိတော်မူထသော၊ ဒုရာသဒေါ၊ သူတပါးတို့ သည်မထွင်းရီး
 နိုင်ထသော၊ အပ္ပမေယျော၊ မနှိုင်းယှဉ်အပ်သော ဂုဏ်တော် ရှိတော်
 မူထသော၊ ကောဏ္ဍညောနာမ၊ ကောဏ္ဍညအမည် တော်ရှိသော၊ နာယ
 ကော၊ မြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူပြီ၊ ဝေမနေန၊ သည်ခံခြင်း
 ဖြင့်၊ ဝေရဏုပမော၊ မြေကြီးနှင့်တူတော်မူထသော၊ သီထေန၊ သီလဖြင့်၊ သာဂ
 ဂူပမော၊ သရဒ္ဓရာနှင့်တူထသော၊ သမာဓိနာ၊ သမာဓိဖြင့်၊ မေရူပမော၊ မြင့်မိုရ်
 ကောင်နှင့်တူထသော၊ ဥာဏေန၊ ဥာဏ်ဖြင့်၊ ဂဂနူပမော၊ ကောင်းကင်ပြင်နှင့်
 တူတော်မူထသော၊ ဗုဒ္ဓေါ၊ ကောဏ္ဍညမြတ်စွာဘုရားသည်၊ သဒါ၊ အခါခပ်
 သိမ်း၊ သဗ္ဗပါဏိနံ၊ အလုံးဝံသော သတ္တဝါတို့၏၊ ဟိတာယ၊ အစီးအပွားအ
 လို့၌၊ ဣန္ဒြိယဗလဗောဇ္ဈင်္ဂမဂ္ဂသစ္စပ္ပကာသနံ၊ ဣန္ဒြိယဗလဗောဇ္ဈင်္ဂမဂ္ဂ
 သစ္စာတို့ကိုပြုတော်မူရာဒေသနာကို၊ ပကာသေတိ၊ ပြုတော်မူပြီ၊ ကော
 ဏ္ဍညော၊ ကောဏ္ဍညအမည်တော်ရှိသော၊ ထောကနာယံကေ၊ မြတ်စွာဘုရား
 သည်၊ ဓမ္မစက္ကပ္ပဝတ္တန္တေ၊ ဓမ္မစက္ကရာဇ်တရားကိုဟောတော်မူရာ၌၊ ကောနိ
 သာဘသဘာသာနံ၊ ကုဇေတသိန်းသော လူနတ်ဗြဟ္မာတို့အား၊ ပဋ္ဌမာတိသ
 မယော၊ ရှေးဦးစွာသစ္စာလေးပါးကိုးထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီ။

☰

တထော၊ တို့နောင်မှ၊ ပရိ၊ တပါးသောအခါ၌လည်း၊ နရမရူနံ၊ လူနတ်တို့၏၊ သမာဂမ၊ အစည်းအဝေး၌၊ ဓမ္မံ၊ မင်္ဂလာတရားတော်ကို၊ ဒေသေန္တေ၊ ကောတော်မူသည်ရှိသော်၊ နုရုတိကောဓိသဟာဿာနံ၊ ကုဇေကုဇိ၊ သောင်းသောလူနတ်ဗြဟ္မာတို့အား၊ ဒုတိယာဘိသမယော၊ နှစ်ကြိမ်မြောက်သစ္စာထေးပါးကိုထိုးထွင်း၍ထိသည်၊ အဟု၊ ဖြစ်ပြီ၊ ယဒါ၊ အကြင်အခါ၌၊ တဂါ၊ ကောဏ္ဍညမြတ်စွာထူးသုရားသည်၊ ယမကပါဒိဟာဂရိယံ၊ ယခိုက်ပြောဆိုဟာကို၊ ကတွာ၊ ပြု၏၊ တိတ္ထိယေ၊ တိတ္ထိတို့ကို၊ အတိမဒ္ဒန္တော၊ နှိပ်နင်းထူက်၊ ဓမ္မံ၊ တရားတော်ကို၊ အဒေသယိ၊ ဟောတော်မူပြီ၊ တဒါ၊ ထိုအခါ၌၊ အာဝိတိကောဓိသဟာဿာနံ၊ ကုဇေရှစ်ဆယ်သော လူနတ်ဗြဟ္မာတို့အား၊ တဘိယာဘိသမယော၊ သုံးကြိမ်မြောက်သစ္စာထေးပါးကိုထိုးထွင်း၍ထိသည်၊ အဟု၊ ဖြစ်ပြီ။ ။

အဘိသမယသုးပါးပြီး၏။ ။

ကောဏ္ဍညဿ၊ ကောဏ္ဍညအမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာထူးရားအား၊ ဝိမဿာနံ၊ ကိလေသာ အညစ်အကြေးတို့မှ ကင်းစင်တော်မူကုန်ပြီးထသော၊ သန္တပိတ္တာနံ၊ ငြိမ်သက်သော စိတ်လည်းရှိတော်မူကုန်ထသော၊ တာဒိနံ၊ သည်းခံခြင်းကျေးဇူးနှင့်လည်းပြည့်စုံတော်မူကုန်ထသော၊ ဝိဏာသဝါနံ၊ ရဟန္တာတို့၏၊ တယော၊ သုးပါး ကုန်သော၊ သဒ္ဓိပါတာ၊ အစည်းအဝေးတို့သည်၊ အာသု၊ ဖြစ်ကုန်ပြီ၊ ကောဓိသဟာဿာနံ၊ ကုဇေတထိန်းကုန်သော၊ ဝိဏာသဝါနံ၊ ရဟန္တာတို့၏၊ ပဋ္ဌမော၊ ရှေးဦးစွာသော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ၊ ကောဓိသဟာဿာနံ၊ ကုဇေတထေဝင် ကုန်သော၊ ဝိဏာသဝါနံ၊ ရဟန္တာတို့၏၊ ဒုတိယော၊ နှစ်ကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ၊ နုရုတိကောဓိနံ၊ ကုဇေကုဇိ၊ ဆယ်ကုန်သော၊ ဝိဏာသဝါနံ၊ ရဟန္တာတို့၏၊ တတိယော၊ သုံးကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ ။

သဒ္ဓိပါတသုးပါးပြီး၏။ ။

တေနသမယေန၊ ထိုကောဏ္ဍညမြတ်စွာထူးရားပွင့်တော်မူသောအခါ၌၊ အဟံ၊ ငါသည်၊ ဝိဇိတာဝိနာမ၊ ဝိဇိတာဝိအမည်ရှိသော၊ ခတ္တိယော၊ စကြာမင်းသည်၊ အဟောသိ၊ ဖြစ်တော်မူ၏၊ အဟံ၊ ငါသည်၊ သရန္တံ၊ သရဒ္ဓရာကို၊ အန္တိမန္တေန၊ အတွင်းအစွန်းပြုသဖြင့်၊ စက္ကာဝိဇ္ဇပဗ္ဗတံ၊ စကြာဝဠာတောင်ကို၊ မယိရာဒံကတွာ၊ အပိုင်းအခြားပြု၍၊ ဣဿရိယံ၊ အပိုးရခြင်းသည်၊

ဝတ္ထုဟာသိ၊ ဖြစ်၏။ လောကဂ္ဂနာထေန၊ လောကသုံးပါးထက် မြတ်
 တော်မူသောကောဇ္ဈညမြတ်စွာဘုရားနှင့်၊ ယဟ၊ တကွ၊ ဝိမလသနံ၊ ကိလေ
 သာ အညစ်အကြေးတို့မှ ကင်းစင်တော်မူလှန်ပြီးသော၊ မဟေသိနံ၊ သိလ
 စသောမြတ်သောကျေးဇူးကို ရှာတော်မူလှန်ပြီးသော၊ ကောမ္ဘိသဘာယဟ
 သသာနံ၊ ကုဇေတသိန်းသောရဟန္တာတို့အား၊ ပရမန္ဓေန၊ ဂဏာနို့၊ စတွမ်းဖြင့်၊
 တပ္ပပိ၊ ရောဇ်ရဲလွယ်စေပြီ။ ကောဇ္ဈညော၊ ကောဇ္ဈညအမည်တော်
 ရှိထသော၊ လောကနာယကော၊ လူသုံးပါးတို့၏ နိဗ္ဗာန်ညွှန်းဖြစ်တော်မူထ
 သော၊ သောပိဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားသည်လည်း၊ ဝံ၊ ငါ့ကို၊ ဗျာကာသိ၊
 ဗျာဒိတ်ကြားတော်မူ၏။ ကိံ၊ ဗျာကာသိ၊ အဘယ်သို့ဗျာဒိတ်ကြားတော်မူသ
 နည်း၊ အယံ၊ ရာဇာ၊ ဤဝိဇိတာဝိစကြာမင်းသည်၊ ဣတော၊ ဤသာရက မ္လာမှ၊
 အပ္ပရိမေဇေ၊ ဣန္ဒြာကမ္မာကုဇေတို့ဖြင့်မရေမတွက်နိုင်သော၊ ကပ္ပေ၊ သုံးသင်္ချေ
 နှင့်ကမ္မာကုဇေတို့ထက်၌၊ လောကော၊ လူပြည်၌၊ ဗုဒ္ဓေါ၊ ဂေါထမထုရားသည်၊
 တဝိဿတိ၊ ဖြစ်ထက္ကံ၊ မဟာယသော၊ များသော အခြံအရံရှိတော်မူ
 သော၊ သမ္မုဒ္ဓေါ၊ ဂေါတမထုရားသည်၊ ပဓာနံ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့ထ
 ကို၊ ပဒုဗ္ဗိတောန၊ အားထုတ်တော်မူ၍၊ ဗုတ္တရကာရိကံ၊ ဗုတ္တရစရိယာကို၊
 ကတွာ၊ ပြုတော်မူ၍၊ အသာတ္ထမူလေ၊ ညောင်ဗုံရွှေဟေပင်ရင်း၌၊ ဗုဒ္ဓိဿတိ၊
 ပွင့်ထက္ကံ၊ ဣမဿ၊ ဤဝိဇိတာဝိစကြာမင်း၏၊ ဇနိကာ၊ မတ်တော်
 ရင်းဖြစ်သော၊ မာတာ၊ မတ်တော်သည်၊ မာယာနာမ၊ မာယာအမည်ရှိ
 သည်၊ တဝိဿတိ၊ ဖြစ်ထက္ကံ၊ ဝိတာ၊ ခမည်းတော်သည်၊ သုဒ္ဓေါဓနောနာမ၊
 သုဒ္ဓေါဓနအမည်ရှိသည်၊ တဝိဿတိ၊ ဖြစ်ထက္ကံ၊ အယံ၊ ဤဝိဇိတာဝိစကြာ
 မင်းသည်၊ ဂေါထမော၊ ဂေါတမထုရားသည်၊ ဟေဿတိ၊ ဖြစ်ထက္ကံ၊
 ကောလိတောစ၊ ကောလိတလည်းကောင်း၊ ဥပတိသောစ၊ ဥပတိဿ
 လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဇေတိက္ခူ၊ နှစ်ပါးသောရဟန်းတို့သည်၊ အဂ္ဂါ၊
 မြတ်ကုန်သော၊ သာဝကာ၊ လကျာရံလက်ဝဲရံသာဝကတို့သည်၊ ဟေဿ
 န္တိ၊ ဖြစ်ကုန်ထက္ကံ၊ အာနန္ဒောနာမ၊ အာနန္ဒာအမည်ရှိသော၊ ဥပဋ္ဌာကော၊ အ
 ထုပ်အကျွေး တော်မူဟန်သည်၊ ဣပဇိနံ၊ ဤဝိဇိတာဝိစကြာမင်း ဖြစ်၍ဖြစ်
 သောဂေါတမမြတ်စွာဘုရားကို၊ ဥပဋ္ဌိဿတိ၊ ထုပ်ကျွေးထက္ကံ၊ ခေမာ၊
 ခေမာလည်းကောင်း၊ ဥပ္ပဿဝတ္ထောစ၊ ဥပ္ပဿဝဏ်လည်းကောင်း၊ ဣတိ၊ ဤသို့၊
 ဇေတိက္ခူ၊ နှစ်ပါးသောဘိက္ခုနီမတို့သည်၊ အဂ္ဂါ၊ မြတ်ကုန်သော၊ သာဝိကာ
 လကျာရံလက်ဝဲရံအဂ္ဂသာဝိကာမသည်၊ ဟေဿန္တိ၊ ဖြစ်ကုန်ထက္ကံ၊ ထဿ
 တဂဝထော၊ ထိုဝိဇိတာဝိစကြာမင်းဖြစ်၍ဖြစ်သောဂေါတမမြတ်စွာဘုရား

၏၊ ဗောဓိ၊ ပွင့်တော်မူရာပေါမိကို၊ အသးတ္ထောတိ၊ ညောင်ဗုဒ္ဓဟေပင်ဟူ၍
 ပဝုတ္တဟိ၊ ဆိုအင်၏၊ ဝိတ္ထောစ၊ ဝိတ္တထည်းကောင်း၊ ဟတ္ထောဋ္ဌဝကောစ၊ ဟ
 ထ္ထောဋ္ဌဝကထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧစ္စပါသကာ၊ နှစ်ယောက်သော
 ဒါယကာတို့သည်၊ အဂ္ဂါ၊ မြတ်ကုန်သော၊ ဥပဋ္ဌာကာ၊ လက်ျာရုံထက်ဝဲရုံအ
 လုပ်အကျွေး တော်တို့သည်၊ ဟေဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ နန္ဒမာတာစ၊
 နန္ဒမာတာဥတ္တရာ ထည်းကောင်း၊ ဥတ္တရာစ၊ ခုဇ္ဈတ္တရာ ထည်းကောင်း၊
 ဣတိ၊ ဤသို့၊ ဧစ္စပါသိကာ၊ နှစ်ယောက်သော ဒါယိကာမတို့သည်၊ အဂ္ဂါ၊
 မြတ်ကုန်သော၊ ဥပဋ္ဌိကာ၊ လက်ျာရုံထက်ဝဲရုံ အလုပ်အကျွေး တော်ဒါ
 ယိကာမတို့သည်၊ ဟေဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ဟယသယိနေ၊ များသော
 အခြံအရံရှိတော်မူသော၊ တဿဂေါတမဿ၊ ထိုဂေါတမမြတ်စွာဘုရား၏၊
 အာယု၊ အသက်တော်သည်၊ ဝဿသတံ၊ အနှစ်တရာသည်၊ ဘဝိဿတိ၊
 ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဗျာကာသိ၊ ဗျာဒိတ်ကြားတော်မူ၏၊ အသမ
 သာ၊ အတုမရှိသော၊ မဟေသိနေ၊ ကောဗ္ဗညုမြတ်စွာဘုရား၏၊ ဣဒံစနံ၊
 ဤဗျာဒိတ်စကားတော်ကို၊ သုတွာန၊ ကြား၍၊ အယံ၊ ဤဝိဇိတာဝိစကြာမင်း
 သည်၊ ဗုဒ္ဓဗိဇံကိရ၊ ဘုရားလောင်းပေတည်း၊ ဣတိ၊ ဤသို့၊ နရမဇ္ဈ၊ လူနတ်
 တို့သည်၊ အာမောဒိတာ၊ အလွန်ဝမ်းမြောက်ကုန်သည်၊ အဟေသု၊ ဖြစ်
 ကုန်ပြီ၊ ဒဿဟာသိ၊ တသောင်းသော လောကဓာတ်၌၊ ဝသန္တော၊ နေကုန်
 သော၊ ဧဝဟာ၊ နတ်တို့သည်။ ဥတ္တုဗ္ဗိသဒ္ဓါ၊ ကြွေးကြော်သော အသံတို့ကို၊
 ဝတ္တန္တိ၊ ဖြစ်စေကုန်၏၊ အပ္ပေါဇေန္တိ၊ ထက်ပန်းပေါက်ခတ်ကုန်၏၊ ဟသန္တိ
 စ၊ ရွှင်ထည်း ရွှင်ကုန်၏၊ ကတဉ္စလိ၊ လက်ဆုပ်ကို၊ ပဂ္ဂဟေတွာ၊ ချီ၍၊ နမဿ
 န္တိ၊ ရှိရိုးကုန်၏၊ မယံ၊ ငါတို့သည်၊ ဣမဿလောကနာထဿ၊ ဤကောဗ္ဗညု
 မြတ်စွာဘုရား၏၊ သဒသနံ၊ သာ သနာတော်ကို၊ ယဒိဝိရုဇ္ဈိဿာမ၊ အကယ်၍
 ချွတ်ယွင်းကုန်အံ့၊ အနာဂတမ္ပိ၊ နောင်ထာလတ္တံ့ သော၊ အဒ္ဓါနေ၊ အစွန့်၌၊ ဣဓံ
 ဣမဿ၊ ဤဝိဇိတာဝိစကြာမင်း၏၊ သဗ္ဗုခါ၊ မျက်မှောက်တော်၌၊ ဟေသာ
 မ၊ ဖြစ်ကုန်အံ့၊ နဒိ၊ မြစ်ကို၊ တဓုန္တာ၊ ကူးကုန်သော၊ မနုဿာ၊ လူတို့သည်
 ပတ်တိတ္ထံ၊ ဝဇ္ဇုဗျာဒိတ်ကို၊ ဝိရုဇ္ဈိဿ၊ ချွတ်ယွင်း၍၊ ဟေဋ္ဌပတ်ဇ္ဇေ၊ အောက်ခံတံ
 ကို၊ ကဟေတွာန၊ ယူ၍၊ မဟာနဒိ၊ မြစ်မကြီးကို၊ ဥတ္တရန္တိ၊ ယထာ၊ ကူးကုန်သ
 ကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ မယံ၊
 နတ်လူဖြည့်ပေါင်း များစွာသော ငါတို့တရားသည်၊ ဣဓံဇိနံ၊ ဤကောဗ္ဗညု
 မြတ်စွာဘုရားကို၊ ယဒိရုဇ္ဈာမ၊ အကယ်၍ လွတ်ကုန်အံ့၊ အနာဂတမ္ပိ၊ နောင်
 ယာလတ္တံ့ သော၊ အဒ္ဓါနေ၊ အစွန့်၌၊ ဣဓံဣမဿ၊ ဤဝိဇိတာဝိစကြာမင်း၏၊

သဗ္ဗုခါ၊ မျက်မှောက်၌ဟောသံသာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ ပဏ္ဍိတိ၊ ဆု
 တောင်းကြကုန်၏။ အဟံ၊ ငါသည်၊ တဿ၊ ထိုကောဏ္ဍညမြတ်စွာဘုရား၏
 ဝစနံ၊ ဗျာဒိတ်တော်စကားကို၊ သုတ္တာ၊ ကြား၍၊ ဘိယျော၊ အတိုင်းထက်အ
 လွန်၊ စိတ္တံ၊ စိတ်ကို၊ ပဿာဒပိ၊ ကြည်စင်စေပြီး၊ တမေဝအတ္ထံ၊ ထိုဘုရားဖြစ်
 ခြင်း၏အကြောင်းကိုသာသျှင်၊ သာဓေဇ္ဇန္တံ၊ ပြီးစေထွက်၊ မဟာရန္တံ၊ စကြာ
 မင်းစည်းစိမ်ကို၊ ဇိနောဇိနဿ၊ ကောဏ္ဍညမြတ်စွာဘုရားအား၊ အဒိ၊ ဣပြ
 မဟာရန္တံ၊ စကြာမင်းစည်းစိမ်ကို၊ ဒဒိတွာန၊ လှူပြီး၍၊ တဿ၊ ထိုကောဏ္ဍည
 မြတ်စွာဘုရား၏၊ သန္တိကော၊ အထံတော်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီး၊ သုတ္တန္တဓမ္မံ၊
 သုတ္တန်ပိဋကတ်ကိုလည်းကောင်း၊ ဝိနယဉ္စာပိ၊ ဝိနည်းပိဋကတ်ကို၎င်း၊ သဗ္ဗံ၊
 အသုံးစုံသော၊ နဝင်္ဂံ၊ သတ္တု၊ သာသနံ၊ အင်္ဂါကိုးပါးရှိသောကောဏ္ဍညမြတ်
 စွာဘုရားအဆုံးအမတော်ကို၊ ပရိယာပုဏိတွာန၊ သင်ကြား၍၊ ဇိနဿသနံ
 ကောဏ္ဍညမြတ်စွာဘုရား သာသနာတော်ကို၊ သောဘပိ၊ တန်ဆာဆင်
 ပြုတတ္ထု၊ ထိုကောဏ္ဍညမြတ်စွာဘုရား၏ သာသနာတော်၌၊ အပ္ပမတ္တော၊
 မဝေမဝေရာ၊ ဝိဟရန္တော၊ နေထွက်၊ နိသဇ္ဇဋ္ဌာနစကံမေ၊ ထိုင်ခြင်းရပ်ခြင်း
 တည်းဟူသော ဣရိယာပုဂံကို မှုတရာစင်္ကြံ၌၊ အဘိညာပါရမိံ၊ အဘိ
 ညာဉ်ငါးပါးတို့၌ ကမ်းတဘက်သို့၊ ဂစ္ဆာ၊ ရောက်၏။ အဟံ၊ ငါသည်၊ ဗြဟ္မ
 လောကံ၊ ဗြဟ္မာ့ပြည်သို့၊ အဂ္ဂိ၊ ထားရပြီး၊ ကေါဏ္ဍညဿ၊ ကောဏ္ဍညအမည်
 တော်ရှိသော၊ မဟောသိနော၊ မြတ်စွာဘုရား၏နဂရံ၊ ပြည်တော်သည်၊ ရမ္မဝ
 တိနာမ၊ ရမ္မဝတိအမည်ရှိ၏၊ ခတ္တိယော၊ ခမည်းတော်မင်းကြီးသည်၊ သုနန္ဒေါ
 နာမ၊ သုနန္ဒါအမည်ရှိ၏၊ ဇနိကာ၊ မပတ်တော်သည်၊ သုဇာတာနာမ၊ သုဇာတာ
 အမည်ရှိ၏။ သော၊ ထိုကောဏ္ဍညမြတ်စွာဘုရားသည်၊ ဒသဝဿသဟ
 သာနိ၊ အနှစ်တသောင်းတို့ ပက်လုံး၊ အဂါရံအဂါရမဇ္ဈေ၊ ရွှေနန်းတော်၏
 အသယံ၌၊ အဇ္ဈာဝထိ၊ စိုးအုပ်၍နေပြီး၊ သုစိ၊ သုစိပြာသာန် လည်းကောင်း၊
 သုရုစိ၊ သုရုစိပြာသာန် လည်းကောင်း၊ သုဘောစ၊ သုဘာပြာသာန် လည်း
 ကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမာ၊ မြတ်ကုန်သော၊ ပါသာဒါ၊ ပြာသာန်တို့သည်၊
 တပယော၊ သုံးဆောင်တို့တည်း။ သမယကံတာ၊ ကောင်းစွာတန်ဆာ
 ဆင်အပ်ကုန်သော၊ တိဇာသတသဟသာနိ၊ သုံးထိန်းကုန်သော၊ နာရိ
 ယော၊ မင်းသွီးအပေါင်းတို့သည်၊ သုစိဒေဝိနာမ၊ သုစိဒေဝီ အမည်ရှိသော၊
 နာရိ၊ မိဖုရားကို၊ ပရိဝါရေသု၊ ခြံရံကုန်ပြီး၊ အတြဇော၊ သားတော်သည်၊ ဝိဇီ
 တသေနောနာမ၊ ဝိဇီတသေနအမည်ရှိ၏၊ ဇိနော၊ ကောဏ္ဍညမြတ်စွာဘုရား
 သည်၊ စတုရော၊ လေးပါးကုန်သော၊ နိမိတ္တံ၊ နိမိတ်တို့ကို၊ ဒိတ္တာ၊ မြင်၍၊

ရထယာနေန၊ အာဇာနည် မြင်းကသော ရထာယာဉ်ဖြင့်၊ နိက္ခမိတော ထွက်သော်မူပြီ၊ အနန္တဒဿမာသာနိ၊ မယုတ်မလွန်သတ်လတို့ ပတ်လုံး၊ ပစာနံ၊ ခုတ္တရူစရိယာကို၊ ပဒဟိ၊ အားထုတ်တော်မူပြီ၊ ဗြဟ္မာနာ၊ ဗြဟ္မာ မင်းသည်၊ ယာဝိတော၊ တောင်းပန်အပ်သော၊ မဟာဝိနော၊ ကြီးသောလှေ၊ လှရှိသော၊ သန္တော၊ ပြင်းသက်သော ဣန္ဒြေရှိတော်မူသော၊ ဗွိပဒုတ္တမော၊ လူ နတ်ဗြဟ္မာတို့ထက် မြတ်တော်မူသော၊ ကောဇ္ဈညော၊ ကောဇ္ဈည မြတ်စွာ ထုရားသည်၊ ဒဝါနံ၊ နတ်ဗြဟ္မာတို့အား၊ နဂရုတ္တမေ၊ မြတ်သောမြို့တော်၌၊ စက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ဝတ္တိ၊ ဟောတော်မူပြီ၊ ကောဇ္ဈညဿ ကောဇ္ဈညအမည်တော်ရှိသော၊ မဟေထိနော၊ မြတ်စွာထုရားအား၊ ဘဒ္ဒေါ စေတ၊ တဒ္ဓလည်းကောင်း၊ သုဘဒ္ဒေါစ၊ သုဘဒ္ဓလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧတိက္ခ၊ နှစ်ပါးသော ရဟန်းတို့သည်၊ အဂ္ဂသာဝကာ၊ ထက်ျာရုံထက်ဝဲရုံ အဂ္ဂသာဝကတို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ ဥပဋ္ဌာကော၊ အလုပ်အကျွေး တော်ရဟန်းသည်၊ အနုရုဒ္ဓါနာမ၊ အနုရုဒ္ဓါအမည်ရှိ၏၊ ကောဇ္ဈညဿ ကောဇ္ဈညအမည်တော်ရှိသော၊ မဟေထိနော၊ မြတ်စွာထုရားအား၊ တိ သာစ၊ တိသာထည်းကောင်း၊ ဥပတိသာစ၊ ဥပတိသာထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧတိက္ခ၊ နှစ်ပါးသော တိက္ခ၊ နိမတို့သည်၊ အဂ္ဂသာဝိကာ၊ ထက်ျာရုံထက်ဝဲရုံအဂ္ဂသာဝိကာတို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ ဗောဓိ၊ ပွင့် တော်မူရာ ဗောဓိသည်၊ သာလကလျာဏိကာ၊ သာလကလျာဏိ မည် သော ကြောင်လျှာပင်သည်၊ အဟေထိ၊ ဖြစ်ပြီ၊ သောဇောစ၊ သောဇော ထည်းကောင်း၊ ဥပသောဇောစ၊ ဥပသောဇောထည်းကောင်း၊ ဣတိ ဤသို့၊ ဧညပါသကာ၊ နှစ်ပေောက်သော ဒါယကာတို့သည်၊ အဂ္ဂုပဋ္ဌာကာ၊ မြတ် သောထက်ျာရုံထက်ဝဲရုံအလုပ်အကျွေးတော်တို့သည်၊ အဟေသု၊ ဖြစ်ကုန် ပြီ၊ နန္ဒာစေတ၊ နန္ဒာထည်းကောင်း၊ ထိရိမာစ၊ ထိရိမာထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧညပါသိကာ၊ နှစ်ပေောက်သော ဒါယိကာမတို့သည်၊ အဂ္ဂုပဋ္ဌာကာ၊ မြတ်သောထက်ျာရုံ ထက်ဝဲရုံ အလုပ်အကျွေးတော်ဒါယိကာမ တို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ သောမဟာမနိ၊ ထိုကောဇ္ဈည မြတ်စွာထုရား သည်၊ အဋ္ဌာထိတိဟတ္တာနိ၊ ရှစ်ဆဲ့ရှစ်တောင်တိုင်တိုင်၊ အဂ္ဂုပဋ္ဌာကာ၊ မြင့် တော်မူ၏၊ ဥဋ္ဌုရာဇစ၊ ထမင်းကဲ့သို့ထည်းကောင်း၊ မဇ္ဈိန္ဒုကာ၊ မွန်းတည့် သောအခါ၌၊ သူရိယောယထာ၊ နေမင်းကဲ့သို့ထည်းကောင်း၊ သောတတိ၊ တင့်တယ်၏၊ ဝဿသတသဟဿာနိ၊ အနှစ်တစ်ဆယ့်တစ်လုံးတော်၊ တာ ဝဒေ၊ ထိုအခါ၌၊ အာယု၊ အသက်တန်းသည်၊ ဝိဇ္ဇတိ၊ ရှိ၏၊ တာဝတာ၊ ထိုမျှ

ထောက်၊ တိဋ္ဌမာနာ၊ တည်တော်မူချက်၊ သော၊ ထိုကောဏ္ဍည မြတ်စွာ
 ထူးများသည်၊ ဗဟု၊ များစွာသော၊ ဇနတ်၊ သတ္တဝါ အပေါင်းကို၊ သံသရာ
 ရသော တတော၊ အတိဇရာ စသော သံသရာ တည်းဟူသော ရေအယဉ်
 မှ၊ တာရေထိ၊ နိဗ္ဗာန်သို့ ကယ်တင်တော်မူပြီ၊ ဝိမလေဟိ၊ ကိလေသာအ
 ညစ်အကြေးတို့မှ ကင်းစင်တော်မူကုန်ပြီးသော၊ ဝိကာသဝေဟိ၊ ရဟန္တာ
 တို့ဖြင့်၊ မေဒနိ၊ မြေကြီးသည်၊ ဝိစိတ္တာ၊ ဆန်းကြယ်သည်၊ အာသိ၊ ဖြစ်ပြီ၊ က
 ဂနံ၊ ကောင်းကင်သည်၊ ဥဠုဟိ၊ နက္ခတ်တို့ဖြင့်၊ ဥပသော၊ ဘဝိယကာ၊ တင့်
 တယ်သကဲ့သို့၊ ဧဝံတထာ၊ ထိုအတူ၊ သော၊ ထိုကောဏ္ဍညမြတ်စွာထူးများ
 သည်၊ တေဟိဝိကာသဝေဟိ၊ ထိုရဟန္တာတို့ဖြင့်၊ ဥပသောတထိ၊ တင့်တယ်
 တော်မူ၏။ အပ္ပမေယျာ၊ မရေမတွက်နိုင်ကုန်သော၊ တေဝိနာဂါ၊ ထို
 ရဟန္တာတို့သည်လည်း၊ အသံခေါ်ဘာ၊ သောကဓံတရားရှစ်ပါးတို့ကြောင့်
 မတုန်ထုပ်မချောက်ခြားကုန်၊ ဒုရာသဒါ၊ သူတပါးတို့သည် မထွမ်းရိုးနိုင်
 ကုန်၊ မဟာယသာ၊ မြတ်သော အကျော်အစော အခြံအရံလည်း ရှိတော်မူ
 ကုန်သော၊ တေ၊ ထိုရဟန္တာတို့သည်၊ ဝိဇ္ဇုပါတံဝ၊ တစ်ခုနက်သော ထွပ်စစ်
 နွယ်ကဲ့သို့၊ ဒသောတွာ၊ ပြစ်၊ နိဗ္ဗုတာ၊ ပရိနိဗ္ဗာန်တော်မူကုန်ပြီ၊ ဖိနဿ
 ကောဏ္ဍညမြတ်စွာထူးများ၏၊ အတုလိယာ၊ အတုမရှိသော၊ သာစမ္မန္တိ၊ ထို
 တန်ခိုးတော်သည်လည်းကောင်း၊ ဥာဏပရိဘာဝိတော၊ ဥာဏ်တော်ဖြင့်ပွား
 စေအပ်သော၊ သမာဓိစ၊ သမာဓိသည်လည်းကောင်း၊ တံသဗ္ဗံ၊ ထိုအလုံးစုံ
 သည်၊ အန္တရဟိတံ၊ ကွယ်ပြီ၊ သဗ္ဗသင်္ခါရာ၊ အလုံးစုံသောသင်္ခါရတို့သည်၊
 နန္ဒရိတ္တာ၊ အချည်းနှီးတို့သည်သာလည်း၊ ကောဏ္ဍညော၊ ကောဏ္ဍညအ
 မည်တော်ရှိသော၊ ပဝရော၊ မြတ်တော်မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာထူးများသည်၊
 စန္ဒာရာမဋ္ဌိ၊ စန္ဒာရာမဋ္ဌိ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ၊ တတ္ထေဝ၊ ထိုစန္ဒာ
 ရာမဋ္ဌိသာလျှင်၊ ဝိတော၊ ရွှေအုပ်ငွေအုပ်စသော အကျည် ဖြင့်စီအပ်သော၊
 စေတိယော၊ စေတိတော်သည်၊ သတ္တယောဇန ရသယိတော၊ ခုနစ်ယူဇံနာ
 တိုင်တိုင်ဖြင့်၏၊ ဣတိ၊ ဤသို့၊ အာဟ၊ ဝိနိတော်မူ၏။ ခုတိယော၊ နှစ်ဆူ
 ခြောက်သော၊ ကောဏ္ဍညဿ၊ ကောဏ္ဍညအမည်တော်ရှိသော၊ ဘဂဝ
 ဘော၊ မြတ်စွာထူးများ၏၊ ဝံသော၊ အနွယ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့
 ရောက်ပြီ။ ။

မင်္ဂလဗျူဟာ

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ ကောဏ္ဍညဿ၊ ကောဏ္ဍညမြတ်
 စွာထူးများ၏၊ အပရေန၊ နောက်အဖို့၌၊ မင်္ဂလောနာမ၊ မင်္ဂလအမည်တော်

ရှိသောအနာယကော၊ နိဗ္ဗာန်သို့ရှိဆောင်တော်မူတတ်သော မြတ်စွာဘုရားသည်၊ လောကော၊ လောကသုံးပါး၌၊ တမံ၊ အဝိဇ္ဇာတည်းဟူသော အဓိကံတို့ကို၊ နိဟတိန္ဒာန၊ ပယ်ဖျောက်တော်မူ၍၊ ဓမ္မောက္ကံ၊ ဓမ္မဥက္ကံ၊ တရားတည်းဟူသော သီဝါးကို၊ အတိဓာရယိ၊ ညှိထွန်းတော်မူပြီ။ အတုဿ၊ အတုဿယ၊ အတုမရှိသော၊ တ၊ ယ၊ ထိုမင်္ဂလမြတ်စွာဘုရားအား၊ အညေဟိ၊ တပါးကုန်သော၊ ဇိနောဟိ၊ မြတ်စွာဘုရားတို့ထက်၊ ဥက္ကရိ၊ ကဲလွန်သော၊ ပဘာ၊ အရောင်တော်သည်၊ အာသိ၊ ဖြစ်ပြီ။ စန္ဒသူရိယပဘာ၊ လနေတို့၏ အရောင်ကို၊ ဟာတိန္ဒာ၊ ပယ်ဖျောက်၍၊ ဒသသဟာသိ၊ တသောင်းသောလောကသတ်၌၊ ဝိရောစတိ၊ တင့်တယ်ပြီ။ သောဝိဗုဒ္ဓေါ၊ ထိုမင်္ဂလမြတ်စွာဘုရားသည်လည်း၊ ဒေဝမနုဿာနံ၊ နတ်လူတို့အား၊ စတုသစ္စဝရုက္ကမော၊ သစ္စာလေးပါးတရားတော်မြတ်ကို၊ ပကာသေသိ၊ ပြီးတော်မူ၏၊ ဝေတေတေဒေဝမနုဿာ၊ ထိုထိုနတ်လူတို့သည်၊ သစ္စရသံ၊ သစ္စာလေးပါးတရားတည်းဟူသော အရသာကို၊ ဝီရိတွာ၊ သောက်၍၊ မဟာတမံ၊ အဝိဇ္ဇာတည်းဟူသော အဓိကံတို့ကို၊ ဝိနောဒေန္တိ၊ ပယ်ဖျောက်ကုန်၏။ သောတဂဝါ၊ ထိုမင်္ဂလမြတ်စွာဘုရားသည်၊ အတုလံ၊ အတုမရှိသော၊ ဗောဓိ၊ အရဟတ္တမဂ်ညာဏ်သဗ္ဗညုတညာဏ်တော်သို့၊ ဖတွာန၊ ရောက်၍၊ ဓမ္မမေဓမ္မဒေသနေ၊ ရှေးဦးစွာဓမ္မစကြာတရားကို ဟောတော်မူရာ၌၊ ကောဓိုသဟာသာနံ၊ ကုဇေတသိန်းသောလူနတ်ဗြဟ္မာတို့အား၊ ဓမ္မာသိသမယော၊ သစ္စာလေးပါးကို ထိုးထွင်း၍ သိသည်၊ အဟု၊ ဖြစ်ပြီ။ ဗုဒ္ဓေါ၊ မင်္ဂလမြတ်စွာဘုရားသည်၊ ယဒါ၊ အကြင်အခါ၌၊ သူရိန္ဒဒေဝဘဝနေ၊ သိကြားမင်းစံရာ တာဝတိံသာနတ်ပြည်၌၊ ဓမ္မံ၊ အဘိဓမ္မာပိဋကတ်ကို၊ အဒေသယိ၊ ဟောတော်မူပြီ၊ တဒါ၊ ထိုအခါ၌၊ ကောဓိုသဟာသာနံ၊ ကုဇေတထောင်သောနတ်ဗြဟ္မာတို့အား၊ ဓုတိယဘာသမယော၊ နှစ်ကြိမ်မြောက်သော သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည်၊ အဟု၊ ဖြစ်ပြီ။ ယဒါ၊ အကြင်အခါ၌၊ သုနန္ဒော၊ သုနန္ဒအမည်ရှိသော၊ စက္ကဝတ္တိ၊ စကြားမင်းသည်၊ သမ္ဗုဒ္ဓံ၊ မင်္ဂလမြတ်စွာဘုရားသို့၊ ဥပသကင်္ဂမိ၊ ကပ်၏။ တဒါ၊ ထိုအခါ၌၊ သမ္ဗုဒ္ဓေါ၊ မင်္ဂလမြတ်စွာဘုရားသည်၊ ဝရုက္ကမံ၊ မြတ်သည် ထက်မြတ်သော၊ ဓမ္မဘေဓိ၊ ထရားတည်းဟူသော စိထေသ်ကြီးကို၊ အာဟာနိ၊ တိဓတ်တော်မူပြီ။ တဒါ၊ ထိုအခါ၌၊ နဂုတိကောဓိုယော၊ ကုဇေကိုးဆယ်ကုန်သော၊ ဇနတာ၊ လူအပေါင်းတို့သည်၊ သုနန္ဒသာနုစရာ၊ သုနန္ဒစကြားမင်းအား အမြဲလုပ်ကျွေးစားကုန်သည်၊ အာသု၊ ဖြစ်ကုန်ပြီ၊ သဗ္ဗေပိ၊ အထုံးစုံထည်းဖြစ်ကုန်

သော၊ တေဇနတာ၊ ထိုလူအပေါင်းတို့သည်၊ နိရဝသေသော၊ အကြွင်းမရှိ ကုန်သော၊ ဖော်ထိက္ခုကာ၊ ဖော်ထိက္ခုရဟန္တာတို့သည်၊ အဟောသု၊ ဖြစ် ကုန်ပြီ။ ။

အဘိသမယသု၊ ပါးပြီး၏။

မင်္ဂလဗုဒ္ဓ၊ မင်္ဂလအမည်တော်ရှိသော၊ မဟောထိနော၊ မြတ်စွာဘုရား အား၊ တယော၊ သု၊ ပါးကုန်သော၊ ဝိကာသဝါနံ၊ ရဟန္တာတို့၏၊ သဒ္ဓိပါတာ၊ အစည်းအဝေးတို့သည်၊ အာသု၊ ဖြစ်ကုန်ပြီ၊ ကောဋိသတသဟသောနံ၊ ကု ဇေတထိန်းသောရဟန္တာတို့၏၊ ပဋ္ဌမော၊ ရှေးဦးစွာသော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ ကောဋိသတသဟသောနံ၊ ကုဇေ တထိန်းသောရဟန္တာတို့၏၊ နုတိယော၊ နှစ်ကြိမ်မြောက်သော၊ သမာဂမော အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ၊ ဝိမလာနံ၊ ကိလေသာအညစ်အကြေး တို့မှကင်းစင်တော်မူကုန်ပြီးသော၊ နုတိကောဋိနံ၊ ကုဇေကုန်းဆယ်ကုန် သော၊ ဝိကာသဝါနံ၊ ရဟန္တာတို့၏၊ တဒါ၊ ထိုအခါ၌၊ တတိယော၊ သု၊ ကြိမ် မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ ။

သဒ္ဓိပါတသု၊ ပါးပြီး၏။

အဟံ၊ ငါဘုရားသည်၊ တေနသမယေန၊ ထိုမင်္ဂလမြတ်စွာဘုရားထက် ထက်တော်၌၊ သဇ္ဈယကော၊ ဗေဒင်ကိုသာရဇ္ဈယံသော၊ မန္တရော၊ ဗေဒင် ကိုဆောင်သော၊ တိဏ္ဍံဝေဒါနံ၊ ဗေဒင်သုံးပုံတို့၏၊ ပါရဂူ၊ ကမ်းတစက် သို့ရောက်သော၊ သုရုစိနာမ၊ သုရုစိအမည်ရှိသော၊ ပြာဟ္မတော၊ ပုဏ္ဏား သည်၊ အဟောသိ၊ ဖြစ်ပြီ။ အဟံ၊ ငါသည်၊ သတ္ထုနော၊ လူနတ်တို့၏ ဆရာဖြစ်တော်မူသော၊ တံ၊ ထိုမင်္ဂလမြတ်စွာဘုရားသို့၊ ဥပသင်္ဂဟိ၊ ချဉ်း ကပ်၍၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဂတိန္ဒာန၊ ဆည်းကပ်၍၊ သမ္ပန္နပ္ပမုခံ၊ မင်္ဂလမြတ်စွာဘုရားထွင်အံ့ဖူးရှိသော၊ သံစံ၊ သံစာတော်မြတ်ကို၊ ဂန္ဓ မာထေန၊ နန္ဒသာပန်းဖြင့်၊ ပူဇယိ၊ ပူဇော်ပြီ။ ဂန္ဓမာထေနံ၊ သာပန်ဖြင့်၊ ပူဇေတွာ၊ ပူဇော်ပြီး၍၊ ဂဝပါနေန၊ ဂဏာနို့ထွင်းဖြင့်၊ တပ္ပယိ၊ ရောင့်ရဲ ဝေပြီ။ ဧပ္ပရတ္တမော၊ လူနတ်တို့တက် မြတ်တော်မူသော၊ မင်္ဂလော၊ မင်္ဂလအမည်တော်ရှိသော၊ သောပိဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရား သည်လည်း၊ ဝံ၊ ငါကို၊ ဗျာကာသိ၊ ဗျာဒိတ်ကြားတော်မူ၏၊ ကိ၊ ဗျာကာသိ၊ အတပစ်သို့ဗျာ ဒိတ်ကြားတော်မူသနည်း၊ ဣတော၊ ဤသာရမဏ္ဍကန္တာမှ၊ အပ္ပရိမယော၊ ကာ မ္ဘာကုဇေတို့ဖြင့်မရေတွက်အပ်သော၊ ကပ္ပေ၊ နှစ်သင်္ချေနှင့်ကန္တာ သမိန်းထက် နှို၊ အဟံ၊ ဤသုရုစိပုဏ္ဏားသည်၊ ဗုဒ္ဓေါ၊ ဂေါတမဘုရားသည်၊ သာဝိယာသိ၊

ဖြစ်စက္ကံ၊ ဣတိ၊ ဤသို့၊ ဗျာကာသိ၊ ဗျာဒိတ်ကြားတော်မူ၏။ အယံ၊ ဤသု
 ရုပိပုဏ္ဏားသည်၊ ပဓာနံ၊ နုတ္တရစရိယာကို၊ ပဒဟိတွာန၊ အေးထုတ်၍၊ (လ)၊
 ဣမံ၊ ဤသုရုပိပုဏ္ဏား၏၊ သဗ္ဗုခါ၊ မျက်မှောက်တော်၌၊ ဟေဿာမ၊ ဖြစ်ကုန်
 အံ၊ ဣတိ၊ ဤသို့၊ ပဏ္ဍေန္တိ၊ ဆုတောင်းကြကုန်၏။ အဟံ၊ ငါသည်၊ တ
 သာပိ၊ ထိုမင်္ဂလမြတ်စွာဘုရား၏လည်း၊ ဝစနံ၊ ဗျာဒိတ်စကားတော်ကို၊
 သုတွာ၊ ကြား၍၊ ဘိယျော၊ လွန်စွာ၊ ဝိတ္တံ၊ မိတ်ကို၊ ပသါဒယိံ၊ ကြည်လင်စေ
 ပြီ၊ ဥတ္တရိ၊ အတိုင်းထက်အလွန်၊ ဒသပါရသိယော၊ ဆယ်ပါးသော၊ မ၊ ရုပိတို့
 ကို၊ ပုရိယာ၊ ဖြည့်ခြင်းငှါ၊ ဝတံ၊ ပါရသိကျေးဇူးကို၊ အဝိဇ္ဇာယိံ၊ ဆောက်တည်
 ပြီ၊ ဟဒါ၊ ထိုအခါ၌၊ ဝိတိံ၊ နှစ်သက်ခြင်းကို၊ အနုဗြူဟန္တော၊ အတန်
 တလဲလဲပွားစေလျက်၊ သဗ္ဗောဓိဝရပုတ္တိယာ၊ မြတ်သော၊ ဗုဗ္ဗတညာဏ်
 တော်သို့ရောက်စေခြင်းငှါ၊ မံမမ၊ ငါ၏၊ ဂေဟံ၊ အိမ်ကို၊ စတုပစ္စယတ္ထယံ၊
 ပစ္စည်းငေးပါးအလိုငှါ၊ ဗုဒ္ဓေဗုဒ္ဓဿ၊ မင်္ဂလမြတ်စွာဘုရားအား၊ ဒတွာန၊
 လှူ၍၊ တဿဗုဒ္ဓဿ၊ ထိုမင်္ဂလမြတ်စွာဘုရား၏၊ သန္တိ၊ ကေ၊ အထံတော်၌၊
 ပဗ္ဗဇိ၊ ရဟန်းပြုပြီး၊ ပဗ္ဗဇိတွာန၊ ရဟန်းပြုပြီး၍၊ သုတ္တန္တဉ္စ၊ သုတ္တန်ပိဋကတ်
 ကိုလည်းကောင်း၊ ဝိနယဉ္စ၊ ဝိနည်းပိဋကတ်ကိုလည်းကောင်း၊ သဗ္ဗံ၊ အ
 အထုံးခုသော၊ နဝင်ံ၊ အင်္ဂါကိုးပါးရှိသော၊ သတ္တုဿသနံ၊ မင်္ဂလမြတ်စွာ
 ဘုရား၏အထုံးအမတော်ကို၊ ပရိယာသုဏိတွာ၊ သင်ကြား၍၊ ဇိနဿသနံ၊
 မင်္ဂလ မြတ်စွာဘုရား၏ သာသနာတော်ကို၊ သောဘယိံ၊ တန်ဆာဆင်
 ပြီ၊ ဟတ္ထံ၊ ထိုမင်္ဂလမြတ်စွာဘုရား၏ သာသနာတော်၌၊ အပ္ပမက္ကော၊
 မစေ့မထော့၊ ဝိဟရန္တော၊ နေသော၊ အထံ၊ ငါသည်၊ ဗြဟ္မံ၊ ဗြဟ္မဝိဟာရဟု
 ဆိုအပ်သော၊ ဘာဝနံ၊ ဘာဝနာကို၊ ဘာဝေတွာ၊ ပွား၍၊ အဘိညာပါရမိံ၊
 အဘိညာဉ်ငါးပါးတို့၌ကမ်းတဘက်သို့၊ ဂစ္ဆာ၊ ရောက်၍၊ ဗြဟ္မဏေဝကံ၊
 ဗြဟ္မာပြည်သို့၊ အဂစ္ဆိ၊ ထားရပြီ။ «မဟေသိန္ဒော၊ ဝိစေသောမြတ်သော
 ကျေးဇူးကိုရှာတော်မူသော၊ မင်္ဂလဿ၊ မင်္ဂလမြတ်စွာဘုရား၏၊ နဂရံ၊
 ပြည်တော်သည်၊ ဥတ္တရံနာမ၊ ဥတ္တရအမည်ရှိ၏၊ ခတ္ထိယော၊ ခမည်းတော်
 မင်းသည်၊ ဥတ္တရောနာမ၊ ဥတ္တရအမည်ရှိ၏၊ ဇနိကာမယံတော်သည်၊ ဥတ္တ
 ရာနာမ၊ ဥတ္တရအမည်ရှိ၏။ သော၊ ထိုမင်္ဂလမြတ်စွာဘုရားသည်၊ နဝဝ
 သာဘဟဿာနိ၊ အနှစ်ကိုးထောင်တို့ပတ်လုံး၊ အဂါရံ၊ အဂါရမဇ္ဈေ၊ ဣန္ဒနံ၊
 တော်၏အလယ်၌၊ အဇ္ဈဝထိ၊ ပိုးအုပ်၍ နေပြီ၊ ယသဝါ၊ ယသဝါပြာသာဒ်
 လည်းကောင်း၊ သုပိမာ၊ သုပိမာပြာသာဒ်လည်းကောင်း၊ သရိမာ၊ သရိမာ
 ပြာသာဒ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမာ၊ မြတ်ကုန်သော၊ ပါသာဒါ၊

၂၂

ပြာသာဒ်တို့သည်၊ တံယော၊ သုံးဆောင် တို့တည်း။ အမေဓကီတင်၊
 ကောင်းစွာ တန်ဆာဆင်ကုန်သော၊ သမတိ သာသဟာသာနိ၊ အမျှသုံး
 သောင်းကုန်သော၊ နာရိယော၊ မင်းသွားတို့သည်၊ ယထဝတီနာမနာရိ၊ ယထာ
 ဝတီအမည်ရှိသော ဝိဇယာတို့၊ ပရိဝါရေသု၊ ခြံရံကုန်ပြီ၊ အကြာဇော၊ သား
 တော်သည်၊ သီဝထောနာမ၊ သီဝထအမည်ရှိ၏၊ ဇိနော၊ မင်္ဂလာမြတ်စွာ
 ဘုရားသည်၊ စတုရော၊ စေးပါးကုန်သော၊ နိမိတ္တ၊ နိမိတ်တို့ကို၊ ဒိသ္မာ၊
 မြင်၍၊ အသာယာနေန၊ မြင်းယာဉ်ကော်ဖြင့်၊ နိက္ခမိ၊ တောထွက်တော်မူ၏၊
 အနန္တကံအဋ္ဌမာသံ၊ မယုတ်မလွန်ရှစ်သင်္ချာပတ်ထုံး၊ ပဝနံ၊ နုတ္တရစရိယာ
 ကို၊ ပဒဟိ၊ အေးထုတ်တော်မူပြီ၊ ဗြဟ္မာနာ၊ ဗြဟ္မာမင်းသည်၊ ယသိ
 တော၊ တောင်းပန်အပ်သော၊ သန္တော၊ ငြိမ်သက်ထောင်မူသော၊ မင်္ဂလာနာ
 မ၊ မင်္ဂလာအမည်ကော်ရှိသော၊ မဟာဝိရော၊ ကြီးမြတ်သော ထုံ့ထုံ့ကော်မူ
 သော၊ နာယကော၊ မြတ်စွာ ဘုရားသည်၊ သီရိဝရုတ္တမေ၊ သံရိဝရုတ္တမမည်
 သော၊ ဝနေ၊ ဘောဋ္ဌ၊ စက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ဝတ္ထိ၊ ဟောတော်မူပြီ၊
 မင်္ဂလာ၊ မင်္ဂလာအမည်ရှိသော၊ မဟေသိနာ၊ မြတ်စွာဘုရားအား၊ သုဗေ
 ဝေါစ၊ သုဗေဒဝဆည်းကောင်း၊ ဓမ္မသေနောစ၊ ဓမ္မသေနထည်းကောင်း၊ ဣတိ၊
 ဤသို့၊ ဧတိက္ခန္တု၊ နှစ်ပါးသော ရဟန်းတို့သည်၊ အဂ္ဂသာဝကာ၊ လကျာရံ
 ထက်ဝဲရံ အဂ္ဂသာဝကာတို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ ဥပဋ္ဌာကော၊ အလုပ်
 အကျွေးတော်ရဟန်းသည်၊ ပါလိတောနာမ၊ ပါလိတအမည်ရှိ၏၊ သီဝ
 လာစ၊ သီဝလာဆည်းကောင်း၊ အသောကာစ၊ အသောကာထည်းကောင်း၊
 ဣတိ၊ ဤသို့၊ ဧတိက္ခန္တု၊ နှစ်ပါးသော ဘိက္ခုနီမတို့သည်၊ အဂ္ဂသာဝိကာ၊
 ရံထက်ဝဲရံ အဂ္ဂသာဝိကာမတို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ တာယာဘဝ
 တော၊ ထိုမင်္ဂလာမြတ်စွာဘုရား၏၊ ဗောဓိ၊ ဗောဓိကို၊ နာဂရုက္ခောဟိ၊ ကံ
 ကော်ပင်ဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏၊ နန္ဒောစေတ၊ နန္ဒထည်းကောင်း၊ ဝိသာ
 ခေါစ၊ ဝိသာခါထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧစ္စပါသကာ၊ နှစ်ယောက်သော
 ဒါယကာ တို့သည်၊ အဂ္ဂုပဋ္ဌာကာ၊ မြတ်သော လကျာရံ ထက်ဝဲရံ အလုပ်အ
 ကျွေးတော်ဒါယကာတို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ အနုလာစေတ၊ အနု
 လာထည်းကောင်း၊ သုတနာစ၊ သုတနာထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧစ္စပါ
 သိကာ၊ နှစ်ယောက်သော ဒါယကာမတို့သည်၊ အဂ္ဂုပဋ္ဌိကာ၊ မြတ်သော
 လကျာရံ ထက်ဝဲရံ အလုပ်အကျွေးတော်ဒါယိကာမတို့သည်၊ အဟေသု၊
 ဖြစ်ကုန်ပြီ၊ မဟာမုနိ၊ မင်္ဂလာမြတ်စွာဘုရားသည်၊ အဋ္ဌာဝိတိရတနာနိ၊
 ရှစ်ဆယ် ရှစ်ကောင်တို့သည်၊ အဂ္ဂုဂ္ဂတော၊ မြင့်ထောင်မူ၏၊ တတော၊ ထို

ကိုယ်တော်မှ၊ ဆနေကသံတသဟသယိယော၊ အထိန်း မကကုန်သော၊ ရံသိ၊
 ရောင်ခြည်ထောင်တို့သည်၊ နိဗ္ဗာန်ဝတ်၊ ထွက်၏။ နဂုတ်ဝသသဟသောနိ၊
 အနှစ်ကိုးသောင်းတို့သည်၊ တာဝဒေ၊ ထိုကာလ၌၊ အာယု၊ အသက်တမ်း
 သည်၊ ဝိဇ္ဇတိ၊ ရှိ၏။ တာဝတာ၊ ထိုမျှလောက်၊ တိဗ္ဗမာနော၊ တည်ထောင်မှု
 လျက်၊ ဧဝာ၊ ထိုမင်္ဂလမြတ်စွာဘုရားသည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊
 သက္ကဝါအပေါင်းတို့ကို၊ သံသယရသောတတော၊ သံသရာတည်း ဟူသော
 ရေအယဉ်မှ၊ တာရေသိ၊ နိဗ္ဗာန်သို့ကယ်တင်တော်မူပြီး၊ သာဂရေ၊ မဟာ
 သမုဒ္ဒရာ၌၊ ယာဠိမိ၊ အကြင်လျှိုင်းတံပိုးတို့သည်၊ သန္တိ၊ ရှိကုန်၏။ တာဠိမိ၊
 ထိုလျှိုင်းတံပိုးတို့ကို၊ ဂဏေတုယေ၊ ရေတွက်ခြင်းငှါ၊ နသက္ကာယတာဝိ၊
 မတတ်နှိုင်းသကဲ့သို့၊ တထေဝ၊ ထိုအဘူသာလျှိုင်းတံသံ၊ ထိုမင်္ဂလမြတ်စွာ
 ဘုရား၏၊ ယေသာဝကာ၊ အကြင်ရဟန္တာသာဝကတို့သည်၊ သန္တိ၊ ရှိကုန်
 ၏။ တေသဝဂေ၊ ထိုရဟန္တာသာဝကတို့ကို၊ ဂဏေတုယေ၊ ရေတွက်
 ခြင်းငှါ၊ နသက္ကာ၊ မတတ်နှိုင်းကုန်၊ သေဝကနာယကော၊ လူသုံးပါးတို့
 ကို နိဗ္ဗာန်သို့ပြုဆောင်တော် မူတတ်သော၊ မင်္ဂလော၊ မင်္ဂလအမည်ရှိသော၊
 သမ္ပုဇ္ဈေ၊ မြတ်စွာဘုရားသည်၊ ယာဝ၊ အကြင်မျှထောက်သောကအထပတ်
 လုံး၊ အဋ္ဌာသိ၊ တည်ကော်မူ၏။ တဒါ၊ ထိုအခါ၌၊ တံသံ၊ ထိုမင်္ဂလမြတ်စွာ
 ဘုရား၏၊ သာသနေ၊ သာသနာတော်၌၊ သံကိယေသမရဏံ၊ ကိယေသာနှင့်
 တက္က သေရသော ရဟန်းမည်သည်၊ နအတ္ထိ၊ မရှိ၏။ မဟာယသော၊
 များမြတ်သော အခြံအရံအကျော်အစော ရှိတော်မူသော၊ သော၊ ထိုမင်္ဂလ
 မြတ်စွာဘုရားသည်၊ ဓမ္မောက္ကံ၊ တရားတည်းဟူသောသီမီးကို၊ ဓာရယိ
 တွာန၊ ညှိထွန်းတော်မူပြီး၍၊ မဟာဇနံ၊ များစွာလူအပေါင်းကို၊ သံသယရ
 သောတတော၊ သံသရာတည်းဟူသော ရေအယဉ်မှ၊ သန္တာရေတွာ၊ နိဗ္ဗာန်
 သို့ကယ်တင်တော်မူပြီး၍၊ ဝုမကေတုဝ၊ မီးစာမရှိသောမီးကဲ့သို့၊ ဇလိတွာ၊
 ထွန်းထောက်ပတော်မူပြီး၍၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီး၊ သင်္ခါ
 ရာနံ၊ သင်္ခါရတရားတို့၏။ သထာဝတ္ထံ၊ အနိစ္စအစရှိသောပောက်ပြန်သော
 သဘောကို၊ ဒဿယိတွာ၊ ပြုတော်မူပြီး၍၊ နိဗ္ဗာယန္တော၊ ငြိမ်းသော၊ အဂ္ဂိက္ခ
 န္ဓောဝ၊ ကြီးစွာသောမီးယျှိုင်းတို့သည်၊ ကောဝင်း၊ အတ္တင်တော၊ ဝင်သော၊
 သူရိယောယထာ၊ နေမင်းကဲ့သို့ ထည်းကောင်း၊ သော၊ ထိုမင်္ဂလမြတ်စွာ
 ဘုရားသည်။ သဒေဝကေ၊ နတ်နှင့် တက္ကသောလူပြည်၌၊ ဇလိတွာ၊ ထွန်း
 ထင်း ထောက်ပတော်မူပြီး၍၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန် ပြုတော်မူပြီး၊ မင်္ဂ
 လော၊ မင်္ဂလအမည်တော်ရှိသော၊ ဗုဇ္ဈေ၊ မြတ်စွာဘုရားသည်၊ ဝဿဘနာ

မ၊ ဝဿတအမည်ရှိသော၊ ဥပဿာနေ၊ ဥပဿာနိန္ဒ၊ နိဗ္ဗာယိ၊ ပရိနိဗ္ဗာနိပြုတော်
မူပြီ၊ တစ္ဆေဝ၊ ထိုဥပဿာနိန္ဒ သာလျှင်၊ အဿ၊ ထိုမင်္ဂလဗုဒ္ဓဝံသထူးတော်၊
ဇိနတုပေါ၊ ခေတ်တော်ကို ဋ္ဌာပနာရာထူးတော်၊ စေတီသည်၊ တိသယောဇန
ဓုတ္တတော၊ ယူဇနာသုံးဆယ်တိုင်တိုင်မြင့်၏၊ ဣတိ၊ ဤသို့၊ အဟ၊ မိန့်တော်
မူ၏၊ တတိယော၊ သုံးဆူမြောက်သော၊ မင်္ဂလဗုဒ္ဓဝံသ၊ မင်္ဂလအမည်ပေးတော်ရှိ
သော၊ တဝတော၊ မြတ်စွာထူးတော်၊ ဝံသော၊ အနွယ်တော်သည်၊ နိဗ္ဗိတော၊
ပြီးခြင်းသို့ရောက်ပြီ၊ ။

သုမနဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ မင်္ဂလဗုဒ္ဓဝံသ၊ မင်္ဂလဗုဒ္ဓဝံသထူးတော်၊ အ
ပရေန၊ နောက်အခြံ၊ သဗ္ဗဓမ္မေဟိ၊ အထုံးစုံသောထောကီသောကုတ္တရာ တ
ရားတို့ကြောင့်၊ အသမော၊ အတုမရှိသော၊ သဗ္ဗသတ္တာနံ၊ အထုံးစုံသော
သတ္တဝါတို့ထက်၊ ဥတ္တမော၊ မြတ်တော်မူထသော၊ သုမနောနာမ၊ သုမန
အမည်ရှိသော၊ နာယကော၊ မြတ်စွာထူးတော်သည်၊ ဥပ္ပဗ္ဗိ၊ ဝှင့်တော်မူပြီ၊ ။
သော၊ ထိုသုမနဗုဒ္ဓဝံသထူးတော်သည်၊ တဒါ၊ ထိုအခါ၌၊ မေခလေပုရေ၊ မေခ
လပြည်၌၊ ဓမ္မသင်္ခယမာယုတ္တံ၊ သုတ်တိဓမ္မာဟု ဆိုအပ်သော ဝိဇ္ဇကတ်နှင့်
ယှဉ်သော၊ နဝင်္ဂဇိနသာသနံ၊ အင်္ဂါကိုးပါးရှိသော ထူးတော်တို့၏ အထုံး
အမတော်ဟု ဆိုအပ်သော၊ အမတဘေရိ၊ အမြှိုက်တရား တည်းဟူ
သောစည်တော်ကြီးကို၊ အဟနိ၊ တီးခတ်တော်မူပြီ၊ သောသတ္တာ၊ ထို
သုမနဗုဒ္ဓဝံသထူးတော်သည်၊ ကိလေသေဟိ၊ ကိလေသမာရိတသည်တို့မှ၊ ဝိဇိ
နိတွာ၊ အောင်တော်မူပြီ၍၊ ဥတ္တမံ၊ မြတ်သော၊ သဗ္ဗေမိ၊ အရဟတ္တမင်
ဥာဏ်သဗ္ဗညုတညာဏ်သို့၊ ပတွာ၊ ရောက်တော်မူသည်ဖြစ်၍၊ သဒ္ဓမ္မပုရဝ
ရုတ္တမံ၊ သူတော်ကောင်းကောင်းတည်းဟူသော ပြည်မြတ်ဟု ဆိုအပ်သော၊
နဝရံ၊ နိဗ္ဗာန်ရှေ့ပြည်တော်ကြီးကို၊ မာပေသိ၊ ဘန်ဆင်းတော်မူပြီ၊ သော
ထိုသုမနဗုဒ္ဓဝံသထူးတော်သည်၊ နိရုန္တရံ၊ ကုသိုလ်အောင်ကောင်းစွာဖြစ်ခြင်း
လျှင်အခြားမရှိထသော၊ အကုသိုလ်၊ အကုသိုလ်အမှုအပြစ်ဖြင့်မကောက်မ
ကျစ်ထသော၊ ဥဇျံ၊ ဖြောင့်မတ်စွာထသော၊ ဝိပုလံ၊ အသွားလည်းရှည်ထ
သော၊ ဝိတ္ထတံ၊ အနံ့လည်းကျယ်စွာထသော၊ သတိပဋ္ဌာနဝရုတ္တမံ၊ သတိပ
ဋ္ဌာန်တရားမြတ်ဟုဆိုအပ်သော၊ မဘာဝိထိ၊ ခရီးမကြီးကို၊ မာပေသိ၊ ဘန်
ဆင်းတော်မူပြီ၊ စတ္တာရိ၊ ထေးပါးကုန်သော၊ သာမညော၊ အရိယာမင်္ဂ
တို့ကိုလည်းကောင်း၊ ဖလေ၊ ဖိုလ်တို့ကိုလည်းကောင်း၊ စတုသော၊ ထေးပါး

ကုန်သော၊ ဝဗ္ဗိသန္တိဒါ၊ ဝဗ္ဗိသန္တိဒါတို့ကို လည်းကောင်း၊ ဆဋ္ဌာဘိညာ၊
 ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း၊ အဋ္ဌသမာပတ္တိ၊ ရှစ်ပါး
 သောသမာပက်တို့ကိုလည်းကောင်း၊ တပုတ္တပီထိယံ၊ ထိုသတ်ပဋ္ဌာန်တည်း
 ဟူသော နိဗ္ဗာန်ရိုးမိန့်၊ ပသာရေထိ၊ ကျင်းပတော်မူ၏။ အပ္ပမတ္တာ၊ မမေ့
 မကုန်ကုန်သော၊ အနိလော၊ ဝိတ်နှုတ်ထုံး၌ ကိလေသာစသော ငြောင့်တံသင်း
 မှကင်းကုန်သော၊ ယေပုဂ္ဂဿ၊ အကြင်ကျွတ်ထိုက်သော ပုဂ္ဂိုလ်တို့သည်
 သန္တိ၊ ရှိကုန်၏၊ တေပုဂ္ဂဿ၊ ထိုပုဂ္ဂိုလ်တို့သည်၊ ဟိရိဝိရိယေဟိ၊ ဟိရိတရား
 ဝိရိယတရားတို့၌၊ ဥပါဂတာ၊ ပြည့်စုံကုန်၏၊ တေပုဂ္ဂဿ၊ ထိုပုဂ္ဂိုလ်တို့
 သည်၊ ဣမေဂုဏဝရေ၊ ဤကျေးဇူးမြတ်တို့ကို၊ ယထာသုခံ၊ ချမ်းသာစွာ၊
 အာဒိယန္တိ၊ ယူကုန်၏။ ဝေ၊ ဤသို့၊ သတ္တာ၊ သုမနမြတ်စွာ ထုရားသည့်၊
 ဧတေနယောဂေန၊ ဤသို့သောနည်းဖြင့်၊ မဟာဇနံ၊ များစွာသော လူအပေါင်း
 ကို၊ သံသာရသောဝတော၊ သံသာရာတည်းဟူသော ရေအယဉ်မှ ဥဒ္ဓရန္တော၊
 ထုတ်ဆယ် ကယ်ထင်တော်မူလျက်၊ ပဋ္ဌမံ၊ ဂြေဦးစွာ၊ ဓမ္မစက္ကပဝတ္ထနေ၊
 ဓမ္မစက္ကာတရားတော်ကို ဟောတော်မူသော အရာ၌၊ ကောဗိုသတသဟာသိ
 ယော၊ ကုဇေတသိန်းသော လူနတ်ဗြဟ္မာတို့ကို၊ ဗောဇေထိ၊ သဗ္ဗာလေးပါးကို
 ထိုးထွင်း၍ ထိတော်မူပြီ။ ယဒိကာထေ၊ အကြင်အခါ၌၊ မဟာဝီရော၊
 ကြီးမြတ်သော ထုံ့ထုံ့တော်မူသော သုမနမြတ်စွာ ထုရားသည်၊ တိတ္ထိယေ
 ဂထေ၊ တိတ္ထိအပေါင်းတို့ကို၊ ဩဝဒါ၊ သုံးမတော်မူ၏။ တဒိကာထေ၊ ထိုအ
 ခါ၌၊ နုတိယေ ဓမ္မဒေသနေ၊ နှစ်ကြိမ်မြောက် တရားဟောတော်မူရာ၌၊ ကောဗို
 သတသဟာသာနံ၊ ကုဇေတသိန်းသော လူနတ်ဗြဟ္မာတို့အား၊ ဗောဇေထိ၊
 သဗ္ဗာလေးပါးကို ထိုးထွင်း၍ ထိတော်မူပြီ။ ယဒါ၊ အကြင်အခါ၌၊ ဧဝါ
 စ၊ နတ်တို့သည် လည်းကောင်း၊ မနုဿာစ၊ လူတို့သည် လည်းကောင်း၊
 မဂ္ဂါ၊ ညီညွတ်ကုန်သည်ဖြစ်၍၊ ကေမာနုဿ၊ တူသော ဝိတ်ရှိကုန်သည်ဖြစ်၍၊
 မာနသံ၊ အရဟတ္တဖိုလ်ကို လည်းကောင်း၊ သံသယဉ္ဇာပိ၊ မဂ်ဖိုလ်ကင်းသ
 သဖြင့် ယုံမှားခြင်းကိုလည်းကောင်း၊ နိရောဓပဉ္စံ၊ နိရောဓသမာပတ်ပြုသာနာ
 ကိုလည်းကောင်း၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ပုစ္ဆိံ သု၊ မေးလျှော်ကြကုန်
 ပြီ။ တဒါပိ၊ ထိုသို့မေးလျှောက်သော အခါ၌လည်း၊ ဓမ္မဒေသနေ၊ တရား
 ဟောတော်မူရာ၌၊ နိရောဓပရိဒီပနေ၊ နိရောဓသဗ္ဗာန်ကို ပြတော်မူရာ၌၊ နုဂုတိ
 ကောဗိုသဟာသာနံ၊ ကုဇေကိုးသောင်းသော လူနတ်ဗြဟ္မာတို့အား၊ တတိ
 ဟာဘိသမယော၊ သုံးကြိမ်မြောက်သော သဗ္ဗာလေးပါး ကို ထိုးထွင်း၍ ထိ
 သည်၊ အဟု၊ ဖြစ်ပြီ။ အဘိသမယသုံးပါးဖြီး၏။

☞

သုမနဿ၊ သုမနအမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာထုရားအား၊
 ဝိမထာနံ၊ ကိလေသာ အညစ်အကြေးတို့မှ ကင်းစင်တော်မူကုန်ပြီးသော၊
 သန္တမိတ္တာနံ၊ ငြိမ်သက်သောစိတ်စည်းရှိတော်မူကုန်သော၊ ဘာဒိနံ၊ သည်း
 ခံခြင်းကျေးဇူးနှင့်အညည်း ပြည့်စုံတော်မူကုန်သော၊ ဒိတာဝစဝါနံ၊ ရဟန္တာ
 တို့၏၊ တယော၊ သုံးပါးကုန်သော၊ သဒ္ဓိပါတာ၊ အစည်းအဝေးတို့သည်၊ အာ
 သံ၊ ဖြစ်ကုန်ပြီ၊ ၊ ဝသံ၊ ဝဋ္ဌဿ၊ ဝါမှထမြောက်တော်မူသော၊ ဘဂဝတော၊
 သုမနမြတ်စွာ ထုရားအား၊ ပဝါရုဏေ၊ ပဝါရုဏာပြုရာ၌၊ အဘိသံဃုဋ္ဌေ၊
 ကြွေးကြော်သည်ရှိသော်၊ ကောဋိသတသဟသေယဟိ၊ ကုဇေတထိန်းသော
 ရဟန္တာတို့နှင့်၊ တထာဂတော၊ သုမနမြတ်စွာထုရားသည်၊ ပဝါရေထိ၊ ပဝါ
 ရုဏာပြုတော်မူပြီ၊ ၊ တတော၊ ထိုနောက်မှ၊ ပရံ၊ တပါးသောအခါ၌၊ ကဗ္ဗ
 နုပဗ္ဗတေ၊ ရွှေတောင်၌၊ သဒ္ဓိပါတေ၊ စည်းဝေးကုန်သော၊ ဝိမထေ၊ ကိလေ
 သအညစ်အကြေးတို့မှ ကင်းစင်တော်မူကုန်ပြီးသော၊ နုရုတိကောဋိသဟ
 သာနံ၊ ကုဇေကိန်းသောင်းသောရဟန္တာတို့၏၊ နုတိယော၊ နှစ်ကြိမ်မြောက်
 သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ၊ ၊ ယဒါ၊ အကြင်
 အခါ၌၊ ဒေဝရာဇာ၊ နတ်တို့၏မင်းဖြစ်သော၊ သက္ကော၊ သိကြားမင်းသည်၊
 ဗုဒ္ဓဒဿနံ၊ သုမနမြတ်စွာထုရားအား၊ ဗျုးမြင်းခြင်းငှါ၊ ဥပါဂမိ၊ ဆည်းကပ်
 ပြီ၊ တဒါ၊ ထိုအခါ၌၊ အဘိတိကောဋိသဟသာနံ၊ ကုဇေရှစ်သောင်းသော
 ရဟန္တာတို့၏၊ တတိယော၊ သုံးကြိမ်မြောက်သော၊ သမာဂမော၊ အစည်း
 အဝေးသည်၊ အာသိ၊ ဖြစ်ပြီ၊ ၊

သဒ္ဓိပါတသုံးပါးပြီး၏။

ထေနသမယေန၊ ထိုသုမနမြတ်စွာထုရားပွင့်တော်မူသောအခါ၌၊ အဟံ၊
 ဝါသည်၊ နာမေန၊ အမည်အားဖြင့်၊ အတုထေနာမ၊ အတုထမည်သော၊ မဟိ
 ဋ္ဌိကော၊ တန်ခိုးကြီးသော၊ ဥသာန္တကုသထသဗ္ဗယော၊ များစွာဆည်းပူးအပ်
 သောကုသိုလ်စည်းရှိသော၊ နာဂရာဇာ၊ နဂါးမင်းသည်၊ အဟောသိ၊ ဖြစ်၏။
 တဒါ၊ ထိုအခါ၌၊ အဟံ၊ ဝါသည်၊ သညာတိတိ၊ မိမိအစွေအမျိုးတို့နှင့်တကွ
 နာဂဘဝနာ၊ နဂါးပြည်မှ၊ နိက္ခမိတွာ၊ ထွက်ခဲ့၍၊ နာဂါနံ၊ နတ်နဂါးတို့၏၊ နိဗ္ဗ
 တုရိယေဟိ၊ နတ်၌ဖြစ်သော တုရိယာတို့ဖြင့်၊ သသံစံ၊ သံဃာတော်နှင့်တ
 ကွသော၊ ဇိနံ၊ သုမနမြတ်စွာထုရားကို၊ ဥပဋ္ဌဟိ၊ စားပြီ၊ ၊ ကောဋိသတ
 သဟသာနံ၊ ကုဇေတထိန်းသောရဟန္တာတို့အား၊ အန္တပါနေန၊ ဆွမ်းအဖျော်
 ဖြင့်၊ တပ္ပဟိ၊ ရောင့်ရဲစေပြီ၊ ပစ္စေကံ၊ အသီးအဝါးသော၊ ရုဿယျင်္ဂံ၊ သင်္ကန်း
 ထျာပုသိုးအစုံကို၊ ဓတွာ၊ ဣ၍၊ တံရုတနုတ္တဟိ၊ ထိုရုတနာသုံးပါး အပေါင်း

ကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍ ဥပါဝေ၊ ဆည်းကပ်ပြီ။ ထောကနာယကော
 လူသုံးပါးကို ကိုနိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော သုမနော၊ သုမနအမည်
 တော်ရှိသော သောဝိဇ္ဇာ၊ ထိုမြတ်စွာဘုရားသည် ထည်း၊ အယ်၊ ဤအထုထ
 နဂါးမင်းသည်၊ ဣတော၊ ဤသာရမဏ္ဍကမ္ဘာ၌၊ အပ္ပရိမေယျ၊ ကမ္ဘာကုဇေ
 တို့ဖြင့်မရေ မထွက်အပ်သော၊ ကပ္ပေ၊ နှစ်သင်္ချေနှင့်ကမ္ဘာ တစ်ဝန်းထက်၌၊
 ထောကေ၊ လူ့ပြည်၌၊ ဗုဒ္ဓေါ၊ ဂေါတမဘုရားသည်၊ ဝာပိဿတိ၊ ဖြစ်ထွက်၊
 ဣတိ၊ ဤသို့၊ ဝါ၊ ဤ၊ ဗျာကာသိ၊ ဗျာဒိတ်ကြားတော်မူ၏၊ အယ်၊ ဤအထု
 ထနဂါးမင်းသည်၊ ပဓာနံ၊ ဒုက္ခရုစရိယာကို၊ ပဒဟိတွာန၊ အားထုတ်ပြီး၍၊
 ဒုက္ခရုကာရိကံ၊ ဒုက္ခရုစရိယာကို၊ ကတွာ၊ ပြီးတော်မူ၍၊ အဿတ္ထမုဿေ၊
 ညောင်ဗုဒ္ဓဟေပင်ရင်း၌၊ ဗုဒ္ဓိ၊ သတိ၊ ပွင့်ထွက်၊ (ပ)၊ ဣဝံ၊ ဤအကုလနဂါး
 မင်း၏၊ သဗ္ဗေါ၊ မျက်မှောက်၌၊ ဟောဿာမ၊ ဖြန်လှန်အံ့၊ ဣတိ၊ ဤသို့၊ ပတ္ထေန္တိ
 ဆုတောင်းကြကုန်၏၊ တဿာပိ၊ ထိုသုမန မြတ်စွာဘုရား၏ထည်း၊ ဝစနံ၊
 ဗျာဒိတ်တော်စကားကို၊ သုတွာ၊ ကြား၍၊ ဘိယျာ၊ လွန်စွာ၊ အဟံ၊ ငါသည်၊
 ဝိတ္တံ ဝိတ်ကို၊ ပဿာဒယိံ၊ ကြည်လင်စေပြီးဒသပါရမီ၊ ဆယ်ပါးသောပါရမီ
 တို့ကို၊ ပုရိယာ၊ ဖြည့်ခြင်းငှါ၊ ဥတ္တရိ၊ အတိုင်းထက်အလွန်၊ ဝတံ၊ ပါရမီ
 ကျေးဇူးကို၊ အဓိဋ္ဌာယိံ၊ ဆောက်တည်ပြီ၊ မဟောသိနော၊ သိလစသော
 မြတ်သောကျေးဇူးကိုရှာတော်မူပြီးသော သုမနဿ၊ သုမနမြတ်စွာဘုရား
 ၏၊ နဂရံ၊ ပြည်တော်သည်၊ မေခထံနာမ၊ မေခလအမည်ရှိ၏၊ ခတ္ထိယော၊
 ခမည်းတော်မင်းသည်၊ သုဒတ္တောနာမ၊ သုဒတ္တအမည်ရှိ၏၊ ဇနိကာ၊ မယ်
 တော်သည်၊ သိရိမာနာမ၊ သိရိမာအမည်ရှိ၏၊ သော၊ ထိုသုမနဘုရားမြတ်
 သည် နဝဝဿာသဟဿာနိ၊ အနှစ်ကိုးထောင်တို့ပတ်လုံး၊ အဂါရံအဂါရ
 မန္တော၊ ရွှေခန်းတော်၏အလယ်၌၊ အတ္ထာဝသိ၊ စိုးအုပ်၍နေပြီ၊ စန္ဒောစ၊ စန္ဒ
 မည်သောပြာသာန်သည်၊ ကောင်း၊ သုစန္ဒောစ၊ သုစန္ဒမည်သော ပြာသာန်
 ထည်းကောင်း၊ ဝဇူသောစ၊ ဝဇူသမည်သောပြာသာန် ထည်းကောင်း၊
 ဣတိ၊ ဤသို့၊ ဥတ္တမာ၊ မြတ်ကုန်အော၊ ပါသာဒါ၊ ပြာသာန်တို့သည်၊ တယော၊
 သုံးဆောင်တို့တည်း၊ သမသကံတာ၊ ကောင်းစွာ တန်ဆာဆင်အပ်
 ကုန်သော၊ တေဒာဗြိသ်တသယာဿာနိ၊ ခြောက်သန်းသုံးထိန်းကုန်သော
 နာရိယော၊ မင်းသိမ်းအပေါင်းတို့သည်၊ ဝဇူသိကာနာမနာရိ၊ ဝဇူသိကာအ
 မည်ရှိသောမိဗုယားကို၊ ပရိဝါရေသု၊ ခြံရံကုန်ပြီ၊ အတြဇော၊ သားတော်
 သည်၊ အနုပမောနာမ၊ အနုပမအမည်ရှိ၏၊ ဖိနော၊ သုမနမြတ်စွာဘုရား
 သည်၊ စထုဒ္ဓါ၊ ထေးပါးကုန်သော၊ နိပိတ္တော၊ နိပိတ်တို့ကို၊ ဝိသ္ဗာ၊ မြင်၍၊



ဟံတ္ထိသာနေန၊ ဆင်ယံာဉ်တော်ဖြင့်၊ နိက္ခမိ၊ ဟောထွက်တော်မူပြီ၊ အနုဒ္ဓ
 ဒသမာသာနိ၊ မယုတ်မလွန်ဆယ်လတို့ပက်လုံး၊ ပခာနံ၊ နုတ္တရစရိယာကို၊
 ပဒဟိ၊ အားထုတ်တော်မူပြီ၊ ဗြဟ္မဉ္ဇနာ၊ ဗြဟ္မာမင်းသည်၊ ယာဝိတော၊
 တောင်းပန်အပ်သော၊ သန္တော၊ ငြိမ်သက် တော်မူသော၊ သုမနော၊ သုမန
 အမည်တော်ရှိသော၊ မဟာဝိရော၊ ကြီးမြတ်သော လုံ့လရှိသော် မှီသော၊
 လောက နာယကော၊ မြတ်စွာထုရားသည်၊ ပုရုစရုတ္တမေ၊ ပြည်တကာ
 တို့ထက်မြတ်သော၊ မေခဏေ၊ မေခလပြည်၌၊ စက္ကံ၊ ဓမ္မစကြာ တရား
 တော်ကို၊ ဝတ္ထိယောတော်မူပြီ၊ မဟေထိနော၊ သိထစသော မြတ်
 သောကျေးဇူးကိုရှာတော်မူပြီးသော၊ သုမနဿ၊ သုမနမြတ်စွာထုရားအား
 သရဏောစ၊ သရဏလည်းကောင်း၊ ဘာဝိဟတ္ထောစ၊ ဘာဝိတတ္ထလည်း
 ကောင်း၊ ဣတိ၊ ဤသို့၊ ဧန္တဝိက္ခန္တု၊ နှစ်ပါးသောရဟန်းတို့သည်၊ အဂ္ဂသာဝကာ၊
 ထက်ျာရံထက်ဝဲရံ အဂ္ဂသာဝကတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ ဥပဋ္ဌာကော
 အလုပ်အကျွေးတော်ရဟန်းသည်၊ ဥဒေနေနာမ၊ ဥဒေနအမည်ရှိ၏၊
 သောဏာစ၊ သောဏလည်းကောင်း၊ ဥပသောဏာစ၊ ဥပသောဏလည်း
 ကောင်း၊ ဣတိ၊ ဤသို့၊ ဧန္တဝိက္ခန္တု၊ နှစ်ပါးသောဝိက္ခန္တုမတို့သည်၊ အဂ္ဂသာ
 ဝိကာ၊ ထက်ျာရံ ထက်ဝဲရံ အဂ္ဂသာဝိကာတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊
 အဿိဘယသော၊ မနှိုင်းယှဉ်အပ်သော အကျော်အစော အမြော်အရံရှိတော်
 မူသော၊ သောဝိဗ္ဗေ၊ ထိုသုမနမြတ်စွာထုရားသည်လည်း၊ နာဂမူဇေ၊
 ကံဂေါပင်ရင်း၌၊ အဗုဇ္ဈထ၊ ပွင့်တော်မူပြီ၊ ဝရုဏောစ၊ ဝရုဏလည်း
 ကောင်း၊ သရဏောစ၊ သရဏလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧန္တဝိက္ခန္တု၊
 နှစ်ယောက်သောဒါယကာတို့သည်၊ အဂ္ဂပဋ္ဌာကာ၊ ထက်ျာရံထက်ဝဲရံအ
 လုပ်အကျွေးတော် ဒါယကာတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ သာဇာစ၊
 သာဇာလည်းကောင်း၊ ဥပသာဇာစ၊ ဥပသာဇာလည်းကောင်း၊ ဣတိ၊ ဤ
 သို့၊ ဧန္တဝိက္ခန္တု၊ နှစ်ယောက်သောဒါယိကာမတို့သည်၊ အဂ္ဂပဋ္ဌိကာ၊
 မြတ်သောထက်ျာရံ ထက်ဝဲရံ အလုပ်အကျွေးတော် ဒါယိကာမတို့သည်၊
 အဟောသု၊ ဖြစ်ကုန်ပြီ၊ သောဗုဇ္ဈေ၊ ထိုသုမနမြတ်စွာထုရားသည်၊ ဥပပတ
 ဇေန၊ အရပ်တော်အမြင့်အားဖြင့်၊ နဂုတိဟတ္ထံ၊ အထောင်ကိုးဆယ်တိုင်တိုင်
 သရုဏတော၊ မြင့်တော်မူ၏၊ ကပ္ပနန္ဒိကသိကာသော၊ အထူးထူးသော
 ရတနာတို့ဖြင့်ဆန်းကြယ်သော ရွှေတိုင်ကြီးနှင့် တူသည်၊ ဟုတ္တော၊ ဖြစ်၍၊
 ဒသသဟာသိ၊ တသောင်းသောလောကဓာတ်၌၊ ဝိရောစတိ၊ ဝံဇ်တော်
 တော်မူပြီ၊ နဂုတိဝဿ သဟာသာနိ၊ အနှစ်ကိုးသောင်းတို့ ပတ်လုံး၊

ဟာဝဒေ၊ ထိုကာလ၌၊ အာယု၊ အသက်တမ်းသည်၊ ဝိဇ္ဇတိ၊ ရှိ၏၊ တာဝ
တာ၊ ထိုမျှသောကံ၊ တိဋ္ဌမာနော၊ တည်တော်မူထျက်၊ သော၊ ထိုသုမန
မြတ်စွာဘုရားသည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊ လူအပေါင်းကို၊ သံသာ
ရသောတတော၊ သံသရာတည်းဟူသောရေအယဉ်မှ၊ တာရေဝိ၊ နိဗ္ဗာန်သို့
ကယ်တင်တော်မူပြီး၊ သမ္ပန္နော၊ သုမနမြတ်စွာဘုရားသည်၊ တာရဏိ
ယေ၊ နိဗ္ဗာန်သို့ကယ်တင်အပ်သောသတ္တဝါတို့ကို၊ တာရပဏိတွာ၊ ကယ်
တင်တော်မူပြီး၍၊ ဗောဓနိယေစ၊ သစ္စာထေးပါးကိုသိထိုက်သောသတ္တဝါ
တို့ကိုလည်း၊ ဗောဓပဏိတွာ၊ သစ္စာထေးပါးကိုသိစေတော်မူပြီး၍၊ ပရိနိဗ္ဗာ
ယိ၊ ပရိနိဗ္ဗာန်ပြုတော်မူပြီး၊ ဥဇ္ဈရာဇာ၊ နက္ခတ်တာရာ ဂြိုဟ်တကာတို့၏
မင်းဖြစ်သော ထမင်းသည်၊ အတ္ထင်္ဂိတောဣဝ၊ ဝင်သကဲ့သို့၊ အတ္ထင်္ဂိမိ၊
ချုပ်တော်မူပြီး၊ ဝိဇ္ဇာသဝါ၊ အာသဝေါကုန်ခန်းရဟန္တာဖြစ်ကုန်သော
တေဓာဝိက္ခ၊ ထိုရဟန်းတို့သည်လည်းကောင်း၊ အသဒိသော၊ အတုမရှိ
သော၊ အတုထပ္ပာ၊ အတုမရှိသော အရောင်တော်လည်းရှိသော၊ သော
စဗုဒ္ဓေါ၊ ထိုသုမနမြတ်စွာဘုရားသည် လည်းကောင်း၊ တေ၊ ထိုဘုရား
နှင့်တကွသော သာဝကရဟန္တာတို့သည်၊ မဟာပဿာ၊ များမြတ်သော
အခြံအရံ အကျော်အစောတို့ကို၊ ဒဿပဏိတွာ၊ ပြုတော်မူပြီး၍၊ နိဗ္ဗုတံ၊
ပရိနိဗ္ဗာန် ပြုတော်မူကုန်ပြီး၊ အတုသိယံ၊ အတုမရှိသော၊ တဉ္စညာဏံ၊
ထိုသဗ္ဗညုတညာဏ်တော်သည်လည်းကောင်း၊ အတုထာနိ၊ အတုမရှိကုန်
သော၊ တာနိစရတနာနိ၊ ထိုတရားရှစ်တွက်စက် လက္ခဏာ ရတနာတို့
သည်လည်းကောင်း၊ တံသဗ္ဗံ၊ ထိုအထုံးစုံသည်၊ အန္တရဟိတံ၊ ကွယ်ပြီးသဗ္ဗ
သင်္ခါရာ၊ အထုံးစုံသောသင်္ခါရတရားတို့သည်၊ နနုရိတ္တာ၊ အချည်းနှီးတို့သာ
တည်း၊ ယသဓရော၊ အကျော်အစောအခြံအရံကိုဆောင်တော်မူသော၊
သုမနော၊ သုမနအမည်တော်ရှိသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ အင်္ဂါရာ
မဒိ၊ အင်္ဂါရာမ၌၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီး၊ တတ္ထေဝ၊ ထိုအင်္ဂါရာမ၌
သာသျှင်၊ အသေ၊ ထိုသုမနမြတ်စွာဘုရား၏၊ ဇိနထူပေါ၊ ခေတ်တော်ကိုဋ္ဌာ
ပနာရာဘုရားစေတီသည်၊ စတုရယာဇနရုဂ္ဂတော၊ လေးယူဇနာ တိုင်တိုင်
မြင့်၏၊ ဣသိ၊ ဤသို့၊ အာဟာ၊ ဟောတော်မူ၏၊ စတုတ္ထော၊ လေးဆူမြောက်
သော၊ သုမနသာ၊ သုမနအမည်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ ဝံ
သော၊ အနွယ်တော်သည်၊ နိဗ္ဗိတော၊ ပြီးမြင့်သို့ရောက်ပြီး၊ ။

ရေဝတဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သား၊ သာရိပုတ္တရာ၊ သုမနဿ၊ သုမနမြတ်စွာတရား၏၊
 အပရေန၊ နောက်အတိုင်း၊ နာယကော၊ သတ္တဝါတို့ကိုနိဗ္ဗာန်သို့ပို့ဆောင်
 တော်မူတတ်သော၊ အနုပမော၊ နှိုင်းယှဉ်အပ်သော ဥပမာမရှိတသော၊
 အသဒိသော၊ တူဘက်ထည်းမရှိသော၊ အတုသော၊ တုသောသူလည်း
 မရှိသော၊ ဥတ္တမော၊ မြတ်စွာထသော၊ ရေဝတောနာမ၊ ရေဝတောအမည်
 တော်ရှိသော၊ ဇိနော၊ မြတ်စွာတရားသည်၊ ဥပ္ပဗ္ဗိ၊ ပွင့်တော်မူပြီ၊ ဗြဟ္မာ၊
 နာ၊ ဗြဟ္မာမင်းသည်၊ အသိယာစိတော၊ အတ္တန်ရှိသော ဖြင့်တောင်းပန်အပ်
 သော၊ သောပိဗုဒ္ဓေါ၊ ထိုရေဝတမြတ်စွာတရားသည်လည်း၊ တဝါတဝေ၊
 တဂကြီးငယ်၌၊ အပ္ပဝတ္တံ၊ မဖြစ်နိုင်ခြင်း၏ အကြောင်းဖြစ်သော၊ ခန္ဓာတွဝ
 ဝတ္တနံ၊ ခန္ဓာအာယတနတော်တို့ကိုပိုင်းခြားရာဖြစ်သော၊ ဓမ္မံ၊ ဓမ္မစကြာ
 တရားတော်ကို၊ ပကာသေသိ၊ ပဟောတော်မူ၏၊ တဿ၊ ထိုရေဝတမြတ်စွာ
 တရားအား၊ ဝီရိယံ၊ သုံးပါးကုန်သော၊ အဘိသမယာ၊ သစ္စာထေးပါးကိုထိုး
 ထွင်း၍ သိကုန်သောပရိသတ်တို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ ဓမ္မဒေသနော၊
 ဓမ္မစကြာတရားတော်ကိုပဟောတော်မူရာ၌၊ ဂဏနာယာ၊ ရေထွက်ခြင်းဖြင့်၊
 နဝတ္တဗ္ဗော၊ ဤရွှေ၏မျှော်မျှော်မဆိုအပ်သော၊ ဒေဝမနုဿာနံ၊ နတ်ထုတို့
 အား၊ ဓမ္မမဘိသမယော၊ ရှေးဦးစွာသစ္စာထေးပါးကိုထိုးထွင်း၍ သိသည်၊
 အဟု၊ ဖြစ်ပြီ၊ ယဒါ၊ အကြင်အခါ၌၊ ရေဝတော၊ ရေဝတအမည်တော်ရှိ
 သော၊ မုနိ၊ မြတ်စွာတရားသည်၊ အဂိန္နံ၊ အဂိန္နမအမည်ရှိသော၊ ရာဇာနံ၊ မင်း
 ကို၊ ပိနေသိ၊ တရာ ရေအေးအမြိုက်သေးဖြင့် ထိုက်ကျွေး၍ ဆုံးမတော်မူ၏၊
 တဒါ၊ ထိုအခါ၌၊ ကောဓိသဟာဿာနံ၊ ကုဇေတထောင်သော လူနတ်ဗြဟ္မာ
 တို့အား၊ ဒုတိယဘိသမယော၊ နှစ်ကြိမ်မြောက် သစ္စာထေးပါးကိုထိုးထွင်း
 ၍ သိသည်၊ အဟု၊ ဖြစ်ပြီ၊ နုရာသတော၊ လူနတ်တို့ထက်မြတ်တော်မူ
 သော ရေဝတမြတ်စွာတရားသည်၊ သတ္တာဟံ၊ ခုနှစ်ခုကပ်ပတ်လုံး၊ ပဓိသဗ္ဗာ
 ဏာ၊ နိရောဓသမာပတ်ကိုဝင်စားရာမှ၊ ဝုဗ္ဗဟိတွာ၊ ထမြောက်တော်မူ၍၊
 ကောဓိသတံ၊ ကုဇေတရာသော၊ နရမဓ္မနံ၊ လူနတ်တို့အား၊ ပိနေသိ၊ ဆုံးမ
 တော်မူပြီ၊ ဥတ္တမေဖလေ၊ မြတ်သော အရဟတ္တဖိုလ်၌၊ ဘတိဋ္ဌာပေတိ၊ တည်
 စေတော်မူပြီ။

အဘိသမယသုံးပါးပြီး၏။

ရေဝတဿ၊ ရေဝတအမည်တော်ရှိသော၊ မဟောသိနော၊ မြတ်စွာတရား
 အား၊ ပိမလ္လာနံ၊ ကိလေသာအညစ် အကြေးတို့မှကင်းစင်တော်မူကုန်ပြီး

သော၊ သုဝိမုတ္တာနံ၊ ကိလေသာတို့မှကောင်းစွာလွတ်တော်မူကုန်ပြီးသော။
 တာဒိနံ၊ သည်းခံခြင်းကျေးဇူးနှင့်လည်းပြည့်စုံတော်မူကုန်သော၊ ဝိဏာသ
 ဝါနံ၊ ရဟန္တာဟူ၍၊ တယော၊ သုံးပါးကုန်သော၊ သဒ္ဓါပါတာ၊ အစည်းအဝေး
 တို့သည်၊ အာသု၊ ဖြစ်ကုန်ပြီ။ သုညဝတီနဂရေ၊ သုညဝတီပြည်၌၊
 ပဋ္ဌမာ၊ ရှေးဦးစွာသော၊ ယေသမာဂတာ၊ ဖော်ဘိက္ခု၊ ရဟန္တာဖြစ်ကုန်သော
 ရဟန်းတို့၏ အကြင်အစည်း အဝေးတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေသမာ
 ဂတာ၊ ထိုအစည်း အဝေးတို့သည်၊ ဂဏပထာ၊ ရေတွက်ခြင်း အပိုင်း
 အခြားကို၊ အတိက္ကန္တံ၊ လွန်ပြီ၊ မေခလနဂရေ၊ မေခလပြည်၌၊ ကောဋီ
 သတသဟဿာနံ၊ ကုဋေတထိန်း ကုန်သော ဖော်ဘိက္ခု၊ ရဟန္တာတို့၏၊
 ဒုတိယော၊ နှစ်ကြိမ်မြောက်သော၊ သမာဂမော၊ အစည်း အဝေးသည်၊ အာ
 သိ၊ ဖြစ်ပြီ။ ပညာယ၊ ပညာဖြင့်၊ အသမော၊ အတုမရှိသော၊ စက္ကာနု
 ဝတ္တကော၊ တရားဒေသနာတော်ကို ဖြစ်စေတတ်စေသော၊ ဝရုဏောနာမ၊
 ဝရုဏအမည်ရှိသော၊ တဿ၊ ထိုရေဝတ မြတ်စွာဘုရား၏၊ ယောသော၊
 အဂ္ဂသာဝကော၊ အကြင်လင်္ကာတော်ရံတပည့်မြတ်သည်၊ အတ္ထိ၊ ရှိ၏၊ သော
 အဂ္ဂသာဝကော၊ ထိုအဂ္ဂသာဝကသည်၊ တဒါ၊ ထိုအခါ၌၊ ဗျာဓိတော၊ ပြင်း
 စွာနာသည်၊ ဇိဝိတသံသယံ၊ အသက်ကုန်လတ္တံ့ ထော မကုန်လတ္တံ့ ထော
 ဟုတွေးတောယုံမှားဘွယ်သို့၊ ပတ္တော၊ ရောက်သည်၊ အာသိ၊ ဖြစ်ပြီ။
 တဒါ၊ ထိုအခါ၌၊ တဿ၊ ထိုဝရုဏမထေရ်အား၊ ဂိလာနုပုစ္ဆာယ၊ နာသည်
 ကိုမေးအံ့သောဌ၊ ဥပဂဟာ၊ ကပ်လာကုန်လော၊ ယေ၊ အကြင်ပရိသတ်တို့
 သည်၊ သန္တိ၊ ရှိကုန်၏၊ တေသံ၊ ပရိသတ်တို့အား၊ ခုနိ၊ ရေဝတ မြတ်စွာဘုရား
 သည်၊ လက္ခဏတ္တယဒိပာနံ၊ လက္ခဏာရေးသုံးပါးကို ဖြတ်တတ်သော၊ ဓမ္မံ၊
 တရားတော်ကို၊ ဒေသောန္တေန၊ ဟောတော်မူခြင်းကြောင့်၊ ကောဋီသဟ
 သာအရဟန္တာ၊ ကုဋေတထေဝင်သော ရဟန္တာတို့သည်၊ ဟုတွေး၊ ဖြစ်၍၊
 တတိယော၊ သုံးကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊
 အာသိ၊ ဖြစ်ပြီ။ ။

သဒ္ဓါပါတသုံးပါးပြီး၏။

တေနသမယေန၊ ထိုရေဝတမြတ်စွာဘုရား ပွင့်ထော်မူသောအခါ၌၊
 အဟံ၊ ငါဘုရားသည်၊ အတိဒေဝေါနာမ၊ အတိဒေဝအမည်ရှိသော၊ ဗြာဟ္မ
 ထော၊ ပုဂ္ဂိုလ်သည်၊ ဟုတွေး၊ ဖြစ်၍၊ ရေဝတံ၊ ရေဝတ အမည်ထော်ရှိသော၊
 ဗုဒ္ဓံ၊ မြတ်စွာဘုရားသို့၊ ဥပဂဟံ၊ ကပ်၍၊ တဿ၊ ထိုရေဝတမြတ်စွာဘုရား
 အား၊ သရဏံ ကိုးကွယ်ရာဟူ၍၊ အဟံ၊ ငါသည်၊ အာဂဏ္ဏိ၊ ဆည်းကပ်ပြီ။ ။

အနုတ္တရံ၊ အတုမရှိမြတ်တော်မူသော၊ တဿ၊ ထိုရေဝတမြတ်စွာဘုရား၏၊
 သီသဉ္စ၊ သီသကို လည်းကောင်း၊ သမာဓိံစ၊ သံမာဓိကို လည်းကောင်း၊
 ဝညာဂုဏဉ္စ၊ ဝညာဂုဏ်ကိုလည်းကောင်း၊ ယထာထာမံ၊ အစွမ်းနှင့်တော်
 စွာ၊ ထောမာဓိတွာ၊ ပြီးပွမ်း၍၊ အဟံ၊ ငါသည်၊ ဥတ္တရိယံ၊ ကိုယ်ဝတ်ရထား
 ကို၊ အဒါသိ၊ လှူပြီ။ လောကနာ ယကော၊ လူသုံးပါးတို့ကို နိဗ္ဗာန်ထို့
 ပို့သော တော်မူတတ်သော၊ ရေဝတော၊ ရေဝတအမည်တော်ရှိသော၊
 သောဝိဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားသည်လည်း၊ အယံ၊ ဤအတိဒေဝပုဏ္ဏား
 သည်၊ ဣဘော၊ ဤသာဓုရုဏ္ဏကမ္ဘာမှ၊ အပရိမေယေ၊ ကမ္ဘာကုဋေတို့ဖြင့်
 မရောတွက်အပ်သော၊ ကပ္ပေ၊ နှစ်သင်္ချေနှင့် ကမ္ဘာတစ်ဝန်းထက်၌၊ ဗုဒ္ဓေါ၊
 ဂေါတမဘုရားသည်၊ ဘဝိဿတိ၊ ဖြစ်သတ္တံ၊ ဣတိ၊ ဤသို့၊ ဝံ၊ ငါတို့၊ ဗျာကာ
 သိ၊ ဗျာဒိတ်ကြားတော်မူ၏၊ အယံ၊ ဤအတိဒေဝပုဏ္ဏားသည်၊ ပဝာနံ၊ ဗုဒ္ဓရစ
 ရိသာကို၊ ပဒုတိတွာန၊ အားထုတ်၍၊ (ပ)၊ ဣမံ၊ ဤအတိဒေဝပုဏ္ဏား၏၊ သမ္ဗု
 ခါ၊ မျက်မှောက်တော်၌၊ ဟောဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ ပတ္တေန္တိ၊ ဆု
 တောင်းကြကုန်၏၊ တဿာဝိ၊ ထိုရေဝတမြတ်စွာဘုရား၏ လည်း၊ ဝစနံ၊
 ဗျာဒိတ်စကားတော်ကို၊ သုတွာ၊ ကြား၍၊ ဘိယေသာ၊ လွန်စွာ၊ ဝိတ္တံ၊ ဝိတ်ကို၊
 ပဿာဒယိံ၊ ကြည်လင်စေပြီ၊ ဥတ္တရိ၊ အတိုင်းထက်အလွန်၊ ဒသပါရမီယော
 ဆယ်ပါးသောပါရမီတို့ကို၊ ပူရိယာ၊ ဖြည့်ခြင်းငှါ၊ တေံ၊ ပါရမီကျေးဇူးကို၊
 အဝိဋ္ဌာသိ၊ ဆောက်တည်ပြီ။ ကဒါဝိ၊ ထိုအခါ၌ လည်းကောင်း၊ တံဗုဒ္ဓ
 ဓမ္မံ၊ ထိုဘုရားဖြစ်ခြင်း၏ အကြောင်းဖြစ်သော ပါရမီတရားအပေါင်းကို၊
 သရိတာ၊ အောက်မှ၍၊ မယံ၊ ငါ၏၊ ဝိတ္တံ၊ ဝိတ်သည်၊ ယံဓမ္မံ၊ အကြင်
 ဘုရားဖြစ်ခြင်း၏အကြောင်းဖြစ်သော ပါရမီတရားအပေါင်းကို၊ အဘိပဏ္ဍိ
 တံ၊ ဘောဇ္ဇတအပ်၏၊ တံဓမ္မံ၊ ထိုတရားကို၊ အဟံ၊ ငါသည်၊ အာဟာရိဿာမိ၊
 ဆောင်အံ့၊ ဣတိ၊ ဤသို့၊ ဝိတိံ၊ ဝိတ်ကို၊ အနုဗြူဟယိံ၊ ပွားစေပြီ။ ရေဝတ
 သ၊ ရေဝတအမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာဘုရား၏၊ နဂရံ၊
 ဖြည်တော်သည်၊ သုဗညဝတိနံ၊ မ၊ သုဗညဝတိ အမည်ရှိ၏၊ ဝတ္တိယော၊
 ခမည်းထော်မင်းသည်၊ ဝိပုဿောနာမ၊ ဝိပုဿအမည်ရှိ၏၊ ဇနိကာ၊ မယ်
 တော်သည်၊ ဝိပုဿာနာမ၊ ဝိပုဿအမည်ရှိ၏။ သော၊ ထိုရေဝတမြတ်စွာ
 ဘုရားသည်၊ ဆဝဿသဟဿာနိ၊ အနှစ်ခြောက်ထောင်တို့ပတ်လုံး၊ အဂါ
 ရံ၊ အဂါရမဇ္ဈေ၊ ရွှေနန်းတော်၏အလယ်၌၊ အဇ္ဈာဝသိ၊ ပိုးအုပ်၍ နေတော်မူ
 ပြီ၊ ဝိတုသိတော၊ တန်ဆာဆင် အပ်သော၊ သုဒဿနောဇ၊ သုဒဿန
 ပြာသာဒ်လည်းကောင်း၊ ရတနုပ္ပိစ၊ ရတနုပ္ပိပြာသာဒ် လည်းကောင်း၊ အာ

ဝေဠေါစ၊ အာဝေဠုပြိဒသာဒ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဗုညကမ္မိဘိနိဗ္ဗတ္တံ၊
 သုန်းကံကြောင့် ဖြစ်ကုန်သော၊ ဥတ္တမာ၊ မြတ်ကုန်သော၊ ပါသာဒါ၊ ပြာသာဒ်
 ကိုသည်၊ တင်ယော၊ သုံးဆောင် တို့တည်း။ သမသင်္ကတာ၊ ကောင်း
 စွာတန်ဆာဆင် အပ်ကုန်သော၊ တေတ္ထိံသဗ္ဗ သဟာသာနိ၊ သုံးသောင်း
 သုံးထောင်ကုန်သော၊ နာရိယော၊ မင်းသို့အပေါင်းတို့သည်၊ သုဒဿနာနာ
 မ၊ သုဒဿနာအမည်ရှိသော၊ ဒေဝီ၊ မိဖုရားကို၊ ဗရိဝါရေသု၊ ခြံရံအပ်ကုန်
 ပြီးအကြံဇော၊ သားတော်သည်၊ ဝရုဏောနာမ၊ ဝရုဏအမည်ရှိ၏။
 ဇိနော၊ ရေဝတမြတ်စွာထူးသည်၊ စတ္တာရော၊ လေးပါးကုန်သော၊ နိဝိတ္တေ၊
 နိမိတ်တို့ကို၊ ဒိသ္မာ၊ မြင်၍၊ ရုထယာနေန၊ အာဇာနည် မြင်းကသေခထား
 ယာဉ်ဖြင့်၊ နိက္ခမိ၊ တောထွက်တော်မူပြီးအနွှာသတ္တမာသာနိ မယုတ်မလွန်
 ရုနစ်သင်္ကပတ်လုံး၊ ပဝေနံ၊ ဗုဒ္ဓရုစရိယာကို၊ ပဒဟိ၊ အားထုတ်တော်မူပြီး ။
 ဗြဟ္မုနာ၊ ဗြဟ္မာမင်းသည်၊ ယာဝိတော၊ တောင်းပန်အပ်သော၊ သန္တော၊
 ငြိမ်သက်တော်မူသော၊ မဟာဝိရော၊ ကြီးမြတ်သော လုံ့ထရှိတော်မူသော၊
 ရေဝတော၊ ရေဝတအမည်တော်ရှိသော၊ သောကနာယကော၊ မြတ်စွာ
 ထူးသည်၊ ဝရုဏာရာမေ၊ ဝရုဏာရာမ၌၊ သိရိစာရေ၊ အသင်္ဂေရှိသော
 ကျောင်းတော်၌၊ ဝတ္ထိံ၊ ဓမ္မစကြာတရားကို၊ ဝတ္ထိ၊ ဟောတော်မူပြီး ။ ရေဝ
 တယ၊ ရေဝတ အမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာထူးအား၊
 ဝရုဏာစ၊ ဝရုဏ လည်းကောင်း၊ ဗြဟ္မဒေဝေါစ၊ ဗြဟ္မဒေဝလည်းကောင်း၊
 ဣတိ၊ ဤသို့၊ နေဘိက္ခုနိ၊ နှစ်ပါးသော ရဟန်းတို့သည်၊ အဂ္ဂသာကော၊ လကျာ
 ရံလက်ဝဲရံအဂ္ဂသာ ဝကတို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ ဥဝဠာကော၊ အ
 လုပ်အကျွေး တော်ရဟန်းသည်၊ သမ္ဘဝါနာမ၊ သမ္ဘဝအမည်ရှိ၏။ ။
 ဘဒ္ဒါစေတ၊ ဘဒ္ဒါ လည်းကောင်း၊ သုဘဒ္ဒါစ၊ သုဘဒ္ဒါလည်းကောင်း၊ ဣတိ၊
 ဤသို့၊ နေဘိက္ခုနိ၊ နှစ်ပါးသောဘိက္ခုနိမတို့သည်၊ အဂ္ဂသာဝိကာ၊ လကျာ
 ရံလက်ဝဲရံအဂ္ဂသာဝိကာမတို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ အသမသမော၊
 အတုမရှိသောရှေးထူးရှင်တို့နှင့်သာတူတော်မူသော၊ သေဝိဗုဒ္ဓေါ၊ ထို
 ရေဝတမြတ်စွာထူးသည်လည်း၊ နာဂမူဇေ၊ ကံ့ကော်ပင်ရင်း၌၊ အဗုဇ္ဈ
 ထ၊ ပွင့်တော်မူပြီး ပဒုမောစေတ၊ ပဒုမလည်းကောင်း၊ ကုဗ္ဗရော၊ ကုဗ္ဗရ
 လည်းကောင်း၊ ဣတိ၊ ဤသို့၊ နေဘိက္ခုနိ၊ နှစ်ယောက်သော ဒါယကာတို့
 သည်၊ အဂ္ဂပဋ္ဌာကာ၊ မြတ်သော လကျာရံလက်ဝဲရံ အလုပ်အကျွေးတော်
 ဒါယကာတို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ သိရိမာစေတ၊ သိရိမာလည်း
 ကောင်း၊ ယ/သဝတိစေတ၊ ယသဝတိလည်းကောင်း၊ ဣတိ၊ ဤသို့၊ နေဘိက္ခုနိ

ကာ၊ နှစ်ယောက်သော ဒါယိကာမတို့သည်၊ အပဏ္ဍိတကော၊ မြတ်သောထံ
 တို့အရံထက်ဝံ့ အလုပ်အကျွေးတော်ဒါယိကာမတို့သည်၊ အဟောသု၊ မြစ်
 ကုန်ပြီ၊ သောဗုဒ္ဓေါ၊ ထိုရေဝတမြတ်စွာ ဘုရားသည်၊ ဥစ္စတုရေန၊ အရပ်
 တော်အမြင့်အားဖြင့်၊ အသိထိဟတ္ထ ရုဂ္ဂတော၊ အတောင် ရှစ်ဆယ်မြင့်
 တော်မူ၏၊ ဥစ္စတော၊ စိုက်ထူအပ်သော၊ ဣန္ဒကေတုဝ၊ သိကြားမင်း၏
 မှန်ကင်း တိုင်ကဲ့သို့၊ သဗ္ဗာ၊ အလုံးစုံသော၊ ဒိဿ၊ အရပ် မျက်နှာတို့သို့၊
 ကြာဘာသေတိ၊ ထွန်းသင်းတောက်ပစေ၏၊ ဟေသ၊ ထိုရေဝတမြတ်စွာ
 ဘုရား၏၊ သဒိရေ၊ ကိုယ်တော်၌၊ နိဗ္ဗတ္တာ၊ မြစ်ကုန်သော၊ အနုတ္တရာ၊ အထူး
 မရှိကုန်သော၊ ဗာသာမာဏာ၊ အရှောင်တော်တည်းဟူသော ပန်းတို့သည်၊
 ဒိဝါ၊ နေ၌ ထည်းကောင်း၊ ယဒိ၊ ထိုမှတစ်ပါး၊ ရတ္တိဝါ၊ ည၌ ထည်းကောင်း၊
 သမန္တော၊ ထက်ပန်းတျော်မှ၊ ယောဇနံ၊ တယူဇနာတိုင်တိုင်၊ ဗတိ၊ ပြန်နှံ
 ၏၊ သဗ္ဗိဝဿ သဟဿာနိ၊ အနှစ်ခြောက်သောင်းတို့ ပတ်လုံး၊ ဝေ
 ဝဒေ၊ ထိုကာလ၌၊ အာယု၊ အသက်ပတ်လုံးသည်၊ ဝိဇ္ဇတိ၊ ရှိ၏၊ တာဝတော၊ ထို
 များထက်သော ကာလပတ်လုံး၊ တိဋ္ဌမာနော၊ တည်တော်မူထွက်၊ သော၊
 ထိုရေဝတမြတ်စွာဘုရားသည်၊ ဗဟု၊ များစွာသော၊ ဇနဝံ၊ သတ္တဝါအ
 ပေါင်းကို၊ သံသာရသောတတော၊ သံသာတည်းဟူသော သရခွရာရေအ
 ယဉ်မှ၊ တာရေထိ၊ နိဗ္ဗာန်သို့ကပ်တင်တော်မူပြီ၊ ဗုဒ္ဓဗလံ၊ ဘုရား၏
 အားအစွမ်းတော်ကို၊ ဒေသယိတွာ၊ ပြတော်မူပြီး၍၊ လောကေ၊ လောကသုံး
 ပါး၌၊ အမတံ၊ သေခြင်းကင်းရာအမှန် အမြတ်နိဗ္ဗာန်ကို၊ ပကာသယိ၊ ပြ
 တော်မူပြီ၊ ပကာသယိတွာ၊ ပြတော်မူပြီး၍၊ ဥပါဒါနသံစယော၊ ဥပါဒါနတရား
 တို့၏ကုန်ခြင်းကြောင့်၊ အနုပါဒါနော၊ စွဲလမ်းခြင်းမရှိသည်၊ ဟုတွာ၊ မြစ်၍၊
 အဂ္ဂိယထာ၊ မီးကဲ့သို့၊ နိဗ္ဗာယိ၊ ငြိမ်းတော်မူပြီ၊ ရတနနိဘော၊ ရွှေအဆင်း
 နှင့်တူသော အဆင်းတော်ရှိသော၊ သေဝံစကာယော၊ ထိုရေဝတမြတ်စွာ
 ဘုရား၏ကိုယ်တော်သည်ထည်းကောင်း၊ အသဒိသော၊ တထုမရှိသော၊
 သောစဒေဗ္ဗာ၊ ထိုသဗ္ဗညုတညာဏ်ဓမ္မသည်ထည်းကောင်း၊ တံသဗ္ဗံ၊ ထို
 အလုံးစုံသည်၊ အန္တရိဟိတံ၊ ကွယ်ပြီ၊ သဗ္ဗသင်္ခါရာ၊ အလုံးစုံသောသင်္ခါရ
 တရားတို့သည်၊ နန္ဒရိတ္တာ၊ အချည်းနှီးတို့သာတည်း၊ ရေဝတော၊ ရေဝ
 တအမည်တော်ရှိထသော၊ ယသရော၊ အမြဲအရံကိုဆောင်တော်မူသော
 သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားသည်၊ မဟာပူရေ၊ မဟာပူရ၌၊ နိဗ္ဗာတော၊
 ပရိနိဗ္ဗာန်ပြတော်မူပြီ၊ ဓာတု၊ ဓာတ်တော်သည်၊ တေသုဓောသု ပဒေသ
 တော၊ ထိုထိုအရပ်မျက်နှာတို့၌၊ ဝိတ္ထာရိကံ၊ ပြန်နှံသည်၊ အာသိ၊ မြစ်ပြီ၊

ဣတိ၊ ဤန္တိ၊ အာဟ၊ ဟောတော်မူ၏။ ပဉ္စမော၊ ငါးခုမြောက်သော၊ ရေဝ
ကဿ၊ ရေဝတံအမည်ဖော်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရား၏ဝံ
သော၊ အဗ္ဗယံတော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

သောဘိတဗုဒ္ဓံသ၊

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ ရေဝကဿ၊ ရေဝတမြတ်စွာဘုရား
၏၊ အပရေန၊ နောက်အတိုင်း၊ နာယကော၊ သားရဲတိလူးအထူးပေါသော
ခရီးခဲ၌ယာဉ်မှူးကဲ့သို့ မပွင့်ပေါင်မှူးသခင်ဖြစ်တော်မူထသော၊ သမာဟိ
တော၊ တည်ကြည်သော သမာဓိရှိတော်မူထသော၊ သန္တမိတ္တော၊ တည်
ကြည်ငြိမ် သက်သေစိတ်ထည်းရှိတော်မူထသော၊ အသမော၊ အတူထည်း
မရှိသော၊ အပ္ပဗိုပုဂ္ဂလော၊ တူဘက်တင်းသော ပုဂ္ဂိုလ်မြတ်ထည်းဖြစ်
တော်မူထသော၊ သောဘိတောနာမ၊ သောဘိတအမည်တော်ရှိသောမြတ်
စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူပြီ။ «သောဇိနော၊ ထိုသော ဘိတ
မြတ်စွာဘုရားသည်၊ သကဇေယမိ၊ ဝိဝိဇ္ဇိတံမြန်းရာရွှေနန်းပြာသာဒ်ထက်
၌၊ ပုထုဇ္ဇနဘာဝတော၊ ပုထုဇနအဖြစ်မှ၊ မာနသံ၊ ရာဂစိတ်ကို၊ ဝိနဝတ္ထပိ၊
ဆုတ်နှစ်စေပြီးကေဝလံ၊ အလုံးချံသော၊ ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ်သဗ္ဗ
ညာတညာဏ်တော်သို့၊ ပတွာန၊ ရောက်တော်မူ၍၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတ
ရားတော်ကို၊ ပဝတ္ထပိ၊ ဟောတော်မူပြီ။ ။ ဥဒ္ဓံ၊ အထက်၌၊ ယာဝဘဝဂ္ဂါ
စာဒိ၊ ဘဝကို၌ အောင်ထည်းကောင်း၊ ဟေဋ္ဌတော၊ အောက်မှ၊ ယာဝအ
ဝိစိတော၊ အဝိစိရဲကြီးတိုင်အောင်ထည်းကောင်း၊ ဧတ္ထန္တရေ၊ ဤအတွင်း
၌၊ ဓမ္မဒေသနာ၊ ဓမ္မစကြာတရားတော်ကိုဟောတော်မူသောအခါ၌၊ ဧက
သဒိသာ၊ တူကုန်သော၊ ပရိသာပရိသာမုဟာ၊ ပရိသတ် အပေါင်းတို့
သည်၊ အဟေသံ၊ ဖြစ်ကုန်ပြီ။ ။ တာယပရိသယေ၊ ထိုပရိသတ်အား၊
သမ္ပုဇ္ဈော၊ သောဘိတမြတ်စွာဘုရားသည်၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်
ကို၊ ပဝတ္ထပိ၊ ဟောတော်မူပြီ။ တဒါ၊ ထိုအခါ၌၊ ဒေဝမနုဿာနံ၊ နတ်လူတို့
အား၊ ဂဏနာယ၊ ဤ၍ဤမှရှိ၏ဟူ၍ ရေတွက်ခြင်းငှါ၊ နဝတ္ထဗ္ဗော၊ မဆိုအပ်
သော၊ ပဉ္စမာဘိသမယော၊ မှေးဦးစွာသစ္စာဆေးပါးကိုထိုးထွင်း၍ သိသည်၊
အဟု၊ ဖြစ်ပြီ။ ။ တတော၊ ထိုနောက်မှ၊ ပရိဒိ၊ ထပါးသောအခါ၌ထည်း။
မဂ္ဂနံ၊ နတ်တို့၏၊ သမာဂမော၊ အစည်းအဝေးသည်၊ အဟု၊ ဖြစ်ပြီ။ ဒေသေ
န္တော၊ အဘိဓမ္မာတရားတော်ကို ဟောတော်မူသည်ရှိသော်၊ နုပဟိကော
ဗိုသဘာသာနံ၊ ကုဇွေကိုးသန်းသော နတ်ဗြဟ္မာတို့အား၊ ဒုတိယာဘိသ

မယော၊ နှစ်ကြိမ်မြောက် သစ္စာထေးပါးကို ထိုးထွင်း၍ သိသည်။ အဟု၊ ဖြစ်
 ပြီ။ ပုန၊ တံဘန်၊ အပရံ၊ တပါးသော အခါ၌၊ ရာဇပုတ္တော၊ မင်း၏ သား
 ဖြစ်သော၊ ဇယသေနောနာမ၊ ဇယသေနေအမည်ရှိသော၊ ခတ္တိယော၊ မင်း
 သည်။ အာရာမံ၊ ကံ့ဂေါပုန်းညွှက်ပိန်းနဲသမုတ်စသော အရံကို မခွဲပယ်
 တွာန၊ တန်ဆင်း၍၊ တဒါ၊ ထိုအခါ၌၊ ဗုဒ္ဓေဗုဒ္ဓဿ၊ သောဘိတမြတ်စွာထု
 ရားအား၊ နိယျာဒယိ၊ ယူပြီ။ စက္ခုမာ၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူ
 သော၊ ဗုဒ္ဓေါ၊ သောဘိတမြတ်စွာထုရားသည်။ တဿ၊ ထိုဇယသေနေမင်း
 ၏၊ ယာဂံ၊ ပူဇော်ခြင်းကို၊ ဗကိတ္တေန္တော၊ ဗြူးမွမ်းလို၍၊ ဝေဠံ၊ တရားတော်
 ကို၊ ခေသေသိ၊ ဟောတော်မူပြီ၊ တဒါ၊ ထိုအခါ၌၊ ကောမိသဟဿာနံ၊
 ကုဇေဘထေဝင်သော လူနတ် ဗြဟ္မာတို့အား၊ တတိယာဘိသမယော၊ သုံး
 ကြိမ်မြောက် သစ္စာထေးပါးကို ထိုးထွင်း၍ သိသည်။ အဟု၊ ဖြစ်ပြီ။

အဘိသမယသုံးပါးပြီး၏။

သောဘိတဿ၊ သောဘိတအမည်တော်ရှိသော၊ မဟေသိနေဒ၊ မြတ်
 စွာထုရားအား၊ ဝိမထာနံ၊ ကိလေသာအညစ်အကြေးတို့မှ ကင်းစင်တော်
 မူကုန်ပြီးထသော၊ သန္တဝိတ္တံနံ၊ ငြိမ်သက်သောစိတ်သည်းရှိတော်မူကုန်
 ထသော၊ တာဒီနံ၊ သည်းခံခြင်းကျေးဇူးနှင့်လည်း ပြည့်စုံတော်မူကုန်ထ
 သော၊ ဝိကာသပါနံ၊ ရဟန္တာတို့၏၊ တယော၊ သူပါးကုန်သော၊ သန္နိပါတေ၊
 အစည်းအဝေးတို့သည်။ အာသု၊ ဖြစ်ကုန်ပြီ။ ဥဂ္ဂတောနာမ၊ ဥဂ္ဂတအ
 မည်ရှိသော၊ သောရာဇာ၊ ထိုမင်းသည်။ နရုတ္တမေနရုတ္တမဿ၊ လူတို့ထက်
 မြတ်တော်မူသောသော ဘိတမြတ်စွာထုရားအား၊ ဒါနံ၊ အလှူကို၊ ခေတိ၊
 ယူ၏။ တထိံ၊ ဒါနေ၊ ထိုအလှူပေးရာ၌၊ အရဟတံ၊ ပူဇော်အထူးကို ခံတော်
 မူထိုက်ကုန်သော ရဟန္တာတို့၏၊ သတကောမိယော၊ လူဇေတရာတို့သည်။
 သမာဂန္တု၊ အညီအညွတ်စည်းဝေးကုန်ပြီ။ ပုန၊ တံဘန်၊ အပရံ၊ တပါး
 သော အခါ၌၊ ပုဂဂဏော၊ အသင်းအပေါင်းသည်။ နရုတ္တမေနရုတ္တမဿ၊ လူ
 တို့ထက် မြတ်တော်မူသော သောဘိတမြတ်စွာထုရားအား၊ ဒါနံ၊ အလှူကို၊
 ခေတိ၊ ယူ၏။ တဒါ၊ ထိုအခါ၌၊ နဂုတိကောဋိနံ၊ ကုဇေကိုးဆယ်သော ဇေတိ
 ဘိက္ခု၊ ရဟန္တာတို့၏၊ ဒုတိယော၊ နှစ်ကြိမ်မြောက်သော၊ သမာဂမော၊ အ
 စည်းအဝေးသည်။ အာသိ၊ ဖြစ်ပြီ။ ယဒါ၊ အကြင်အခါ၌၊ ဇိနော၊ သောဘိ

တမြတ်စွာထုရားသည်။ ခေဝဇောကော၊ တာဝတိံသာနတ်ပြည်၌ ဝသိတွာ
 န၊ ဝါကပ်တော်မူပြီး၍၊ ဩရောဟတိ၊ သက်တော်မူ၏။ တဒါ၊ ထိုအခါ၌၊ အသိ

တိကောဇိနံ၊ ကုဋေရှင်္ဂိယဟိသော ဖေတိသိက္ခ၊ ရဟန္တာတို့၏၊ တတိယော၊
သုးကြိမ်မြောက်သော၊ သင်္ခါဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ ၊
သန္နိပါတသုးပါးပြီး၏။

အင်္ဂါ၊ ငါတရားသည်၊ တေနသမယေန၊ ထိုသောဘိတမြတ်စွာတရား
ပွင့်တော်မူသောအခါ၌၊ သုဇာတောနာမ၊ သုဇာတအမည်ရှိသော၊ ဗြာဟ္မ
ဏော၊ ပုဏ္ဏားသည်၊ အဟောသိ၊ ဖြစ်ပြီ၊ တဒါ၊ ထိုအခါ၌၊ သသာဝကံ၊ ရဟန္တာ
သာဝကအပေါင်းနှင့်တကွသော၊ ဗုဒ္ဓံ၊ သောဘိတမြတ်စွာတရားကို၊ အနုပါ
နေန၊ ဆွမ်းအဖျော်ဖြင့်၊ တပ္ပယိံ၊ ရောင့်ရဲစေပြီး၊ သောကနယကော၊ လူသုး
ပါးတို့ကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သော၊ သောဘိတော၊ သောဘိတ
အမည်တော်ရှိသော၊ သောဝိဗုဒ္ဓေါ၊ ထိုမြတ်စွာတရားသည်လည်း၊ အယံ၊
ဤသုဇာတပုဏ္ဏားသည်၊ ဣတော၊ ဤသာရမဏ္ဍကမ္ဘာ၌၊ အပ္ပရိမေယျ၊
ကမ္ဘာကုဋေတို့ဖြင့် မနေမတွက်အပ်သော၊ ကပ္ပေ၊ နှစ်သင်္ချေနှင့်ကမ္ဘာတ
ထိန်းထက်၌၊ ဗုဒ္ဓေါ၊ ဂေါတမတရားသည်၊ ဘဝိသထိ၊ ဖြစ်လတ္တံ့၊ ဣတိ၊
ဤသို့၊ မံ၊ ငါ့ကို၊ ဗျာဘာသိ၊ ဗျာဒိတ်ကြားတော်မူ၏၊ အယံ၊ ဤသုဇာတပုဏ္ဏား
သည်၊ ပဝေနံ၊ နုပျာရစရိယာကို၊ ပဒဟိတွာန၊ အားထုတ်၍၊ (ပ)၊ ဣမံ၊ ဤသုဇာ
တပုဏ္ဏား၏၊ သဗ္ဗခါ၊ မျက်မှောက်၌၊ ဟေသယာမ၊ ဖြစ်ကုန်အံ့၊ ဣတံ၊ ဤသို့၊
ပတ္တန္တိ၊ ဆုတောင်းကြကုန်၏၊ တဿာပိ၊ ထိုသောဘိတမြတ်စွာတရား၏
လည်း၊ ဝစနံ၊ ဗျာဒိတ်စကားတော်ကို၊ သုတွာ၊ ကြား၍၊ ဟဇ္ဈော၊ ရွှင်ထန်း
သည်၊ သံဝိဂ္ဂမာနသော၊ ထိတ်လန့်သောနှုန်းရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ တမေ
ဝတ္ထံ၊ ဘမေဝအတ္ထံ၊ ထိုတရားဖြစ်ခြင်း၏ အကြောင်းကိုသိလျှင်၊ အနုပ္ပတ္တိ
ယာ၊ အစဉ်ရောက်စေခြင်း၌၊ ဥဂ္ဂံ၊ ထက်စွာသော၊ မိတိံ၊ ထိုထက်၊ အဟံ၊ ငါ
သည်၊ အကာသိ၊ ပြုပြီ။ ၊ သောဘိတသာ၊ သောဘိတအမည်တော်ရှိသော၊
မဟေသိနေ၊ မြတ်စွာတရား၏၊ နဂရံ၊ ပြည်ထောင်သည်၊ သုဓမ္မနာမ၊ သုဓမ္မ
အမည်ရှိ၏၊ ခတ္တိယော၊ ခမည်းတော်မင်းသည်၊ သုဓမ္မောနာမ၊ သုဓမ္မအမည်
ရှိ၏၊ ဇနကာ၊ မဟိတော်သည်၊ သုဓမ္မာနာမ၊ သုဓမ္မအမည်ရှိ၏။ ၊ သော၊ ထို
သောဘိတမြတ်စွာတရားသည်၊ ဒုသာဝယာဝဟာဝသာနိ၊ အနှစ်တသောင်း
တို့ပတ်လုံး၊ အဂါရံအဂါရမဇ္ဈေ၊ ရွှေနှင်းတော်၏အထယ်၌၊ အဇ္ဈာဝထိ၊ ပိုး
အုတ်၍နေပြီ၊ ကုမုဒေါ၊ ကုမုဒပြာသာဒ်လည်းကောင်း၊ နာဠိနေ၊ နာဠိပြာ
သာဒ်ရင်း၊ စဒုမော၊ ပဒုမပြာသာဒ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမ၊ မြတ်
ကိုန်သော၊ ဟိ၊ အာဒါ၊ ပြာသာဒ်တို့သည်၊ တယော၊ သုဆောင်တို့တည်း။ ၊ လ
မသင်္ဂါတာ၊ ကောင်းစွာတန်ဆာဆင်အပ်ကုန်သော၊ သတ္တတိံ၊ သသဟာသာ

နိ၊ သုံးသောင်းခုနစ်ထောင်ကျန်သော၊ နာရီယော၊ မင်းတို့အပေါင်းတို့သည်
 မင်္ဂလာနာမ၊ မင်္ဂလာအမည်ရှိသော၊ သာနာရှိ၊ ထိုမိဖုရားကို၊ ပရိဝါရေ
 သုံး ခြံရံကုန်ပြီ၊ အကြံစော၊ သားတော်သည်၊ သီဟောနာမ၊ သီဟအမည်ရှိ
 သည်၊ အသိ၊ ဖြစ်ပြီ။ ပုရိသုတ္တမေါ၊ ယောက်ျားမြတ်ဖြစ်တော်မူသောသောဘိ
 တဗုဒ္ဓရားသောင်းသည်၊ စတုရော၊ လေးပါးကုန်သော၊ နိမိတ္တေ၊ နိမိတ်တို့ဘ်၊
 ဒိသ္မာ၊ မြင်၍၊ ပါသာဒေန၊ ပြာသာဒ်ဖြင့်၊ အဘိနိက္ခမိ၊ တောထွက်တော်မူပြီ၊
 သတ္တာဘိ၊ ခုနစ်ရက်ပတ်ထုံး၊ ပဓာနစာရံ၊ နုတ္တရ၊ စရိယာကို၊ စရိတွာ၊ ကျင့်
 တော်မူပြီး၍၊ ဗြဟ္မုနာ၊ ဗြဟ္မာမင်းသည်၊ ယာပိတော၊ တောင်းပန်အပ်သော၊
 မဟာဝိနော၊ ကြီးမြတ်သော လုံ့လရှိတော်မူသော၊ သန္တော၊ ငြိမ်းသက်
 တော်မူသော၊ သောဘိတော၊ သောဘိတအမည်တော်ရှိသော၊ ထေကနာယ
 ကော၊ လူသုံးပါး ဘို့ကိုနိဗ္ဗာန်သို့ပို့တော်မူတတ်သောမြတ်စွာထုရားသည်၊
 သုဓမ္မ၊ ပညာနုရတ္ထမေ၊ သုဓမ္မဥပယျာန်မြတ်၍၊ စက္ကံ၊ ဓမ္မစကြာကရားတော်ကို၊
 ဝတ္တိ၊ ဟောတော်မူပြီ။ သောဘိတဿ၊ သောဘိတ အမည် တော်ရှိ
 သော၊ မသောဝိနော၊ မြတ်စွာ ထုရားအား၊ အသမောစ၊ အသမထည်း
 ကောင်း၊ သုဒ္ဓတ္တာစ၊ သု နုတ္တလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧတိက္ခုနိ၊
 ပါးသောရဟန်းတို့သည်၊ အဂ္ဂသာဝကာ၊ လကျာရံလက်ဝဲရံအဂ္ဂ
 တိသည်၊ အဟောသုံ၊ ဖြစ်ကုန်ပြီ၊ ဥပဗ္ဗာကော၊ အလုပ်အကျွေးတော်ရဟန်း
 သည်းအနာမောနာမ၊ အနာမအမည်ရှိ၏။ နက္ခယာစ၊ နက္ခယလည်း
 ကောင်း၊ သုဒ္ဓတ္တာစ၊ သုဒ္ဓတ္တာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧတိက္ခုနိ၊
 နှစ်ပါးသော ဝိက္ခုနိမတို့သည်၊ အဂ္ဂသာဝိကာ၊ လကျာရံလက်ဝဲရံအဂ္ဂ
 သာဝိကာတို့သည်၊ အဟောသုံ၊ ဖြစ်ကုန်ပြီ၊ သောဗုဒ္ဓေါ၊ ထိုသောဘိတ မြတ်
 စွာထုရားသည်၊ ဗုဒ္ဓမာနောစ၊ သစ္စာလေးပါးကိုပိုင်းခြား၍ သိတော်မူချက်
 နာဂမူလေ၊ ကံ၊ ကော်ပင်ခင်း၌၊ အဗုဒ္ဓိထ၊ ပွင့်တော်မူပြီ၊ ရေဓမ္မာစေဇ ရမ္မ
 ရင်း၊ သုဒ္ဓတ္တာစ၊ သုဒ္ဓတ္တရင်း၊ ဣတိ၊ ဤသို့၊ ဧညပါသကာ၊ နှစ်ယောက်သော
 ဒါယကာတို့သည်၊ အဂ္ဂပဗ္ဗာကာ၊ မြတ်သောလကျာရံ လက်ဝဲရံ အလုပ်အ
 ကျွေးတော်ဒါယကာတို့သည်၊ အဟောသုံ၊ ဖြစ်ကုန်ပြီ၊ နက္ခယာစေဇ၊ နက္ခယာ
 သည်းကောင်း၊ ဝိတ္တာစ၊ ဝိတ္တာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧညပါသိကာ၊
 နှစ်ယောက်သောဒါယိကာမတို့သည်၊ အဂ္ဂပဗ္ဗိကာ၊ မြတ်သောလကျာရံ
 လက်ဝဲရံ အလုပ်အကျွေးတော်ဒါယိကာမတို့သည်၊ အဟောသုံ၊ ဖြစ်ကုန်ပြီ။ ။
 မဟာရုနိ၊ သောဘိတမြတ်စွာထုရားသည်၊ အဂ္ဂပဗ္ဗာသဇ္ဇတံ၊ ငါးဆဲ ရှစ်
 တောင် တိုင်တိုင်၊ အဂ္ဂုဂ္ဂတေဇ၊ မြင့်တော်မူ၏၊ ဥဂ္ဂတော၊ တက်သစ်

သော၊ သတင်္ဂသီဝ၊ ရောဏ်ခြည်တထောဝင် ဆောဏ်သော နေမင်းကဲ့သို့၊
သတ္တဝါ၊ အလုံးစုံကုန်သော၊ ဒိသာ၊ အရပ်မျက်နှာတို့ကို၊ ဩဘာသေတံ၊ ထွန်း
လင်းတောက်ပစေ၏။ နာနာဂန္ဓေဟိ၊ အထူးထူးသောနံ့ သာတို့ဖြင့်၊ ဝူပိတံ
☞ ထုစေအပ်သော၊ သုဂုဏ္ဏံ၊ အင်ကြွင်း ရင်ကပ်အဆပ်စွယ်ဒါးဝယ်စသော
တော်ပန်းတို့ဖြင့်ကောင်းစွာ ပွင့်သော၊ ဗပနံယထော၊ တေးအရင်ကြီးကဲ့သို့၊
တထေဝ၊ ထို အတူသာလျှင်၊ တာသာ၊ ထိုသောဘိတမြတ်စွာတရား၏၊ ပါ
ဝစနံ၊ ဝိဇ္ဇကတ်သုံးရပ်စကားတော်မြတ်ကို၊ သိလဂန္ဓေဟိ၊ ရဟန္တာသာ
ဝကတို့၏သိလတည်းဟူသောအနံ့ တို့ဖြင့်၊ ဝူပိတံ၊ ထုစေအပ်၏။ သာ
ဂရောနာမ၊ သရဒ္ဓရာမည်သည်ကား၊ ဒဿနေန၊ ရှုကြည့်သဖြင့်၊ အတပ္ပိ
ယောယထော၊ မရောင့်ရဲနှိုင်းသကဲ့သို့၊ တထေဝ၊ ထို အတူသာလျှင်၊ တာသာ၊
ထိုသောဘိတမြတ်စွာတရား၏၊ ပါဝစနံ၊ ဝိဇ္ဇကတ်သုံးရပ် စကားတော်
မြတ်ကို၊ သဂန္ဓေန၊ ကြားနာခေါ်မတ္တဖြင့်၊ အတပ္ပိယံ၊ မရောင့်ရဲနှိုင်း။ န
ဝုဘိဝဿသဟသဝနံ၊ အနှစ်ကိုးသောင်းတို့ပတ်လုံး၊ တာဝဒေ၊ ထိုကာလ
၌၊ အာယု၊ အသက်တမ်းသည်၊ ဝိဇ္ဇတိ၊ ရှိ၏၊ တာဝတာ၊ ထိုမျှယောက်၊ တိဋ္ဌ
မာနော၊ တည်တော်မူထူးကောင်းသော၊ ထိုသောဘိတ မြတ်စွာ တရားသည်၊
ဗဟု၊ များစွာသော၊ ဇနတံ၊ လူအပေါင်းကို၊ သံသာရသောတတော၊ သံ
သရာတည်းဟူသော သံမုဒ္ဓရာ ရေအယဉ်မှ၊ တာရေထိ၊ နိဗ္ဗာန်သို့ကယ်
တင်တော်မူပြီ။ သော၊ ထိုသောဘိတ မြတ်စွာ တရားသည်၊ သေသ
ကေဇနေ၊ သစ္စာထေးပါးကို မထိကုန်သေးသော ကြွင်းကျန်သောလူတို့ကို၊
ဩဝါဒနဉ္စ၊ တကြိမ်သုံးမတော်မူခြင်းကိုလည်းကောင်း၊ အနုသိဋ္ဌဉ္စ၊ အဖန်
တလဲလဲဆုံးမတော်မူခြင်းကိုလည်းကောင်း၊ ဒတွာန၊ ပေးတော်မူ၍ ဟုတာ
တနောဝ၊ မီးစာကုန်ပြီးသော မီးကဲ့သို့၊ တာပေတွာ၊ ဥပါဒါန်တို့သည်အ
ကြွင်းမဲ့ချုပ်ကုန်၍၊ သသာဝကော၊ ရဟန္တာသာဝကအပေါင်းနှင့် တကွ၊
နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူ၏။ အသမသမော၊ အတုမရှိသောရှေး
တရားရှင် တို့နှင့်သာ တူကော် မူဝသော၊ သောဓဗုဒ္ဓေါ၊ ထိုသောဘိတ
မြတ်စွာတရားသည်လည်းကောင်း၊ ဗထပ္ပတ္တာ၊ အဇုဟတ္တဖိုလ်သို့ ရောက်
တော်မူကုန်ပြီးသော၊ တေဝိစသာဝကော၊ ထိုရဟန္တာ သာဝကတို့သည်
လည်းကောင်း၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ အန္တရဟိတံ၊ ကွယ်ပြီ၊ သဗ္ဗသင်္ခါ
ရာ၊ ထိုအလုံးစုံသောသင်္ခါရတို့သည်၊ နန္ဒရိတ္တာ၊ အချည်းနှီးတို့သာတည်း။
သောဘိတော၊ သောဘိတအမည်တော်ရှိသော၊ ဝရသမ္ပုဇ္ဈေါ၊ မြတ်စွာ
တရားသည်၊ သိဟာရာမဋ္ဌံ၊ သိဟာရာမဋ္ဌံ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ။

တေတု၊ ဝေတံတေတံသညံ၊ ဝေတသုတေတသုပဒေသကော၊ ကိထိအမုဂ်မျက်နှာ
တိန္ဒ၊ ဝိက္ခာရိကံ၊ ပြန်နှံ့သညံဖြစ်၍၊ အာသိ၊ ဖြစ်၍၊ ဣတိ၊ ဤသို့၊ အာဟ၊
ဟောတော်မူ၏။ သေဋ္ဌော၊ ခြောက်ဆူမြောက်သော၊ သောတိကဿ၊ သော
တိဘအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ ဝံသော၊ အနွယ်
တော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

အနောမဒသိဗုဒ္ဓံသ၊

သာရိပုတ္တ၊ ချစ်သား၊ သာရိပုတ္တရာ၊ သောတိတဿ၊ သောတိဘ
မြတ်စွာဘုရား၏အပရေန၊ နောက်အတိုင်း၊ နိဗ္ဗဒုတ္တမော၊ လူနတ်ဗြဟ္မာတို့
ထက်မြတ်တော်မူထသော၊ အဓိတယသော၊ မနှိုင်းယှဉ်အပ်သော ကျော်
စောခြင်းလည်း ရှိတော်မူထသော၊ တေဇသိ၊ သီလသမာဓိဗညာအရောင်
တော်နှင့်လည်း ပြည့်စုံတော်မူထသော၊ ဒုရတိက္ကမော၊ တရံတယောကံ
သော သူသည်မလွှမ်းမိုးနိုင်ထသော၊ အနောမဒသိ၊ အနောမဒသိအမည်
တော်ရှိသော၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ထောကေ၊ လူ့ပြည်၌၊ ဥပ္ပဇ္ဇိ၊
ပွင့်တော်မူပြီ။ သော၊ ထိုအနောမဒသိမြတ်စွာဘုရားသည်၊ သဗ္ဗံ၊ အထုံး
စုံသော၊ ဗန္ဓနံ၊ သံယောဇဉ်သတ်ပါးတည်းဟူသော အနှောင်အဖွဲ့ကို၊ ဆေ
တွာ၊ ဖြတ်၍၊ တထောဘဝေ၊ ကာမဇ္ဈပအဇ္ဈပဟုဆိုအပ်သော သုံးပါးသော
ဘဝတို့ကို၊ ဝိဝေသေတွာ၊ ဖျက်ဆီး၍၊ အနဝတ္ထိဂမနံ၊ နောက်သို့မပြန်နိဗ္ဗာန်
သို့ကော် ရောက်ခြင်းရှိသော၊ မဂ္ဂံ၊ အင်္ဂါရှစ်ပါးရှိသောမဂ္ဂင်ကို၊ ဒေဝမနု
သေ၊ နတ်လူတို့ကို၊ ဒေသေသိ၊ ဟောတော်မူပြီ။ သော၊ ထိုအနောမ
ဒသိမြတ်စွာဘုရားသည်၊ အသံခေါ်တော၊ ပြင်းသော ထေသည်မချောက်
ချားနိုင်သော၊ သာဂဇောဝ၊ သမုဒ္ဒရာကဲ့သို့ လည်းကောင်း၊ ဒုရာသဒေါ၊
ပြင်းသောထေသည် ဖျက်ဆီးနိုင်ခဲ့သော၊ ဗဗ္ဗတောဝ၊ မြင့် မိတ်တောင်မင်း
ကဲ့သို့လည်းကောင်း၊ အနုန္တော၊ အဆုံးမရှိသော၊ အာကာသေဝ၊ ကောင်း
ကင်ကဲ့သို့လည်းကောင်း၊ ဗုလ္လိကော၊ ပင်လုံးကျွတ်ပွင့်သော၊ သာထရာဇာ
ဝ၊ အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း၊ သောဘတိ၊ တင့်တယ်တော်မူ
၏။ တံဗုဒ္ဓံ၊ ထိုအနောမဒသိမြတ်စွာဘုရားကို၊ ဒဿနေနပိ၊ ဖူးမြင်ရ
သဖြင့်လည်း၊ ပါဏိနော၊ သက္ကဝါတို့သည်၊ တောသိတာ၊ နှစ်သက်ကုန်
သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ ယေ၊ အကြင်သူတို့သည်၊ ဗျာဟရန္တုဗျာဟရန္တ
ဿ၊ အထူးသဖြင့် တင့်ကယ်ခြင်းကို ဆောင်တော်မူတတ်သော မြတ်စွာ
ဘုရား၏၊ ဝိနံ၊ ဓမ္မဒေသနာတော်ကို၊ သုတန္တိ၊ ကြားနာရကုန်၏။ တေ၊ ထိုသူ

တို့သည်၊ သုတ္တံန၊ ကြားနာပြောကြား၍၊ အမတံ၊ နိဗ္ဗာန်သို့၊ ပါဝုဏန္တိ၊ ရောက်ကြ
 ကုန်၏။ တဒါ၊ ထိုအနောမဒသိမြတ်စွာဘုရားပွင့်တော်မူသောအခါ၌၊
 တဿ၊ ထိုအနောမဒသိမြတ်စွာဘုရား၏၊ ဓမ္မာဘိသမယော၊ သစ္စာလေး
 ပါးကိုထိုးထွင်း၍ထိသောပရိသက်သည်၊ ဣဒ္ဓေါ၊ သမာဓိစသည်နှင့်ပြည့်စုံ
 သည်၊ ဖိတော၊ ပွင့်လင်းသည်၊ အဟု၊ ဖြစ်ပြီ၊ ဗဒ္ဓမေဓမ္မဒေသနေ၊ ရှေးဦးစွာ
 ဓမ္မစကြာကိုဟောတော်မူရာ၌၊ ကောဋီသတာနံ၊ ကုဋေတရာသောလူနတ်
 ဗြဟ္မာတို့သည်၊ အဘိသမိံ သုစ၊ သစ္စာလေးပါးကိုထိုးထွင်း၍ထိကုန်ပြီ။
 တဘော၊ ထိုနောင်မှ၊ ပရံ၊ တပါးသောအခါ၌၊ အဘိသမယော၊ လူနတ်ဗြဟ္မာ
 တို့အားသစ္စာလေးပါးကိုထိစေရာ၌၊ နုတိယေဓမ္မဒေသနေ၊ နှစ်ကြိမ်မြောက်
 တရားတော်ကိုဟောတော်မူရာ၌၊ တထာဂတဿ၊ အနောမဒသိမြတ်စွာ
 ဘုရား၏၊ ဓမ္မဝုဋ္ဌိယော၊ တရားတည်းဟူသော မိနင်းကြီးသည်၊ ဝဿန္တေ၊
 ရွာသည်ရှိသော်၊ အသိတိကောဋီယော၊ ကုဋေရှစ်ဆယ်သောလူနတ်ဗြဟ္မာ
 တို့သည်၊ အဘိသမိံ သု၊ သစ္စာ လေးပါးကို ထိုးထွင်း၍ ထိကုန်၍။
 တထော၊ ထိုနောင်မှ၊ ပရံပိ၊ တပါးသော အခါ၌လည်း၊ တထာဂတဿ၊ အ
 နောမဒသိမြတ်စွာဘုရား၏၊ ဓမ္မဝုဋ္ဌိယော၊ တရားတည်းဟူသော မိနင်းကြီး
 သည်၊ ဝဿန္တေ၊ ရွာသည်ရှိသော်၊ ပါဏိနံ၊ သတ္တဝါတို့အား၊ ထပ္ပယန္တေ ဝ၊
 ရောင့်ရဲကုန်သည်သာလျှင်တည်း၊ အဗ္ဗသတ္တတိကောဋီနံ၊ ရှစ်ဆယ့်ရှစ်ကုဋေ
 သောလူနတ်ဗြဟ္မာတို့အား၊ တတိယဘိသမယော၊ သုံးကြိမ်မြောက်သစ္စာ
 လေးပါးကိုထိုးထွင်း၍ထိသည်၊ အာဟု၊ ဖြစ်ပြီ။

အဘိသမယသုံးပါးပြီး၏။

တထာဂတိမဟေဝိနာ၊ ထိုအနောမဒသိ မြတ်စွာဘုရားအားထည်း၊
 အဘိညာဗလပ္ပတ္တာနံ၊ အဘိညာဉ်တည်း ဟူသောအားသို့ ရောက်ကုန်
 သော၊ ဝိရုတ္တိယော၊ အရဟတ္တဖိုတ်ဖြင့်၊ ဝုဋ္ဌိတာနံ၊ ပွင့်တော်မူကုန်ပြီးသော၊
 ဝိဇာသဝါနံ၊ ရဟန္တာတို့၏၊ တယော၊ သုံးပါးကုန်သော၊ သန္နိပါတော၊ အ
 စည်းအဝေးတို့သည်၊ အာသု၊ ဖြစ်ကုန်ပြီ။ ပထိနမဒမေဟာနံ၊ ပထမအင်
 ပြီးသောမဒမေဟာရှိကုန်သော၊ သန္တမိတ္တာနံ၊ ငြိမ်သက်သော စိတ်လည်း
 ရှိတော်မူကုန်ထသော၊ တာဒိနံ၊ သည်းခံခြင်းလည်း ရှိတော်မူကုန်ထသော၊
 အဗ္ဗသတသဟာသာနံ၊ ရှစ်ထိန်းသောရဟန္တာတို့၏၊ သန္နိပါတော၊ အစည်း
 အဝေးသည်၊ ဘဒါ၊ ထိုအခါ၌၊ ဗဒ္ဓမံ၊ ရှေးဦးစွာ၊ အဟု၊ ဖြစ်ပြီ။ အနုဂံတာ
 နံ၊ ကိလေသာသည်၊ မရှိကုန်ထသော၊ ဝိရုဇာနံ၊ ကိလေသာတည်းဟူသော
 မြို့မှလည်း ကင်းစင်တော် မူကုန်ပြီးထသော၊ ဥပသန္တာနံ၊ ကိလေသာတို့မှ

လည်းကင်းသည်၏အဖြစ်ကြောင့် ငြိမ်သက်တော်မူကုန်ထသော၊ တာဒိနံ၊
 သည်းခံခြင်းလည်း ရှိတော်မူကုန်ထသော၊ သက္ကသတသဟသောနံ၊ ခုနစ်
 သိန်းသောရဟန္တာတို့၏၊ ဒုတိယော၊ နှစ်ကြိမ်မြောက်သော၊ သမာဂမော၊
 အစည်းအဝေးသည်အာသိ၊ ဖြစ်ပြီ၊ အဘိညာဗထပုတ္တာနံ၊ အဘိညာဉ်
 တည်းဟူသောအားသို့ရောက်ကုန်သော၊ နိဗ္ဗုတနံ၊ ဝါတဟုဆိုအပ်သော
 တဏှာမှ လည်းငြိမ်းတော် မူကုန်ပြီးထသော၊ တပသိနံ၊ အရိယာမပွင်ဟု
 ဆိုအပ်သော၊ နှိုးခြံသော အကျင့်လည်းရှိတော် မူကုန်ပြီးထသော၊ ဆန္ဒသတ
 သဟသောနံ၊ မြောက်သိန်းကုန်သောရဟန္တာတို့၏၊ တတိယော၊ သုံးကြိမ်
 မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်အာသိ၊ ဖြစ်ပြီ၊ ။

သန္နိပါထသုံးပါးပြီး၏။

အဟံ၊ ဝါသုရားသည်၊ တေနသမယေန၊ ထိုအနောမဒသိမြတ်စွာဘုရား
 ထက်ထက်တော်၌၊ အနေကာနံ၊ များစွာကုန်သော၊ ယက္ခကောဇိနံ၊ အထူထူ
 မကသော၊ တိလူးတို့အား၊ ဣဿရော၊ အစိုးရသော၊ မယိဒ္ဓိကော၊ တန်ခိုး
 ကြီးသော၊ ယက္ခော၊ တိလူးမင်းသည်၊ အာသိ၊ ဖြစ်ပြီ၊ ယက္ခ၊ တိလူးတို့
 သည်၊ ဝသဝတ္တိ၊ မိမိအလိုသို့ လိုက်သည်၊ အမိ၊ ဖြစ်ပြီ၊ တဒါပိ၊ ထို
 အခါ၌သည်၊ မဟေသိနံ၊ သိသစသော မြတ်သော ကျေးဇူးကို ရှာတော်
 မူပြီးသော၊ တံဗုဒ္ဓဝရံ၊ ထိုအနောမဒသိ ဘုရားမြတ်သို့၊ ဥပဂတ္တာ၊
 ဆည်းကပ်၍၊ သသံသံ၊ ရဟန်းသံဃာနှင့်တကွသော၊ ထောကနာယကံ၊
 အနောမဒသိမြတ်စွာဘုရားကို၊ အန္ဓပါနေန၊ ဆွမ်းအဖျော်ဖြင့်၊ တပုယိ၊
 ရောင့်ရဲစေပြီ၊ တဒါ၊ ထိုအခါ၌၊ ဝိသုဒ္ဓနယနေဝ၊ စင်ကြယ်သောသ
 မန္တစက္ခုရှိ တော်မူသော၊ သောပိမုနံ၊ ထိုအနောမဒသိမြတ်စွာဘုရား
 သည်လည်း၊ ဣတော၊ ဤဝရကတ္တာမှ၊ အပရိမေယျေ၊ ကမ္ဘာကုဇေတို့ဖြင့်မ
 ရေတွက်အပ်သော၊ ကပ္ပ၊ တသံချေနှင့်ကမ္ဘာတသိန်းထက်၌၊ အယံ၊ ဤတိ
 လူးမင်းသည်၊ လောကေ၊ လူ့ပြည်၌၊ ဗုဒ္ဓေါ၊ ဝေါတမဘုရားသည်၊ တပိဿ
 တိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဝါ၊ ဝါကို၊ ဗျာကာသိ၊ ဗျာဒိတ်ကြားတော်မူ၏၊
 အယံ၊ ဤတိလူးမင်းသည်၊ ပဝေနံ၊ ဒုက္ခရစရိယာကို၊ ပဒဟိတွာန၊ အားတုတ်
 ၍၊ (ပ)၊ ဣဝံ၊ ဤတိလူးမင်း၏၊ သဗ္ဗခါ၊ မျက်မှောက်တော်၌၊ ဟေသောမ၊ ငြိမ်
 ကုန်အံ့၊ ဣတိ၊ ဤသို့၊ ပဿန္တိ၊ ဆုတောင်းကြကုန်၏၊ ဘသသပိ၊ ထိုအနောမ
 ဒသိမြတ်စွာဘုရား၏လည်း၊ ဝစနံ၊ ဗျာဒိတ်စကားတော်ကို၊ သုတွာ၊ ကြား
 ၍၊ ဟဗ္ဗော၊ ရွတ်ထန်းသည်၊ သံပိဂ္ဂမာနသော၊ ထိတ်လန့်သော နှလုံးရှိသည်၊
 ဟုတွာ၊ ဖြစ်၍၊ ဥတ္တရိ၊ အတိုင်းထက်အလွန်၊ ဒသပါမုမိ၊ သတိပါးသောပါ

ရေတို့ကို၊ ပုဂ္ဂိုလ်များ၊ ဖြည့်ခြင်းငှါ၊ ဝတ်၊ ပါးရေ၊ ကျေးဇူးကို၊ အဓိဋ္ဌာယ်
 ဆောင်တော်မူပြီ။ အနောမဒဿိဿ၊ အနောမဒဿိ အမည်တော်ရှိ
 သော၊ သတ္တု၊ နော၊ မြတ်စွာဘုရား၏၊ နဂရံ၊ ပြည်တော်သည်၊ စန္ဒဝတီနာမ၊
 စန္ဒဝတီအမည်ရှိ၏၊ ခတ္ထိယော၊ ခမည်တော်မင်းသည်၊ ယသဝါနာမ၊ ယသ
 ဝါအမည်ရှိ၏၊ မာတာ၊ မမည်တော်သည်၊ ယသောဓရာနာမ၊ ယသောဓရာအ
 မည်ရှိ၏။ သော၊ ထိုအနောမဒဿိမြတ်စွာဘုရားသည်၊ ဒသဝဿာသ
 ဟဿာနိ၊ အနှစ်တသောင်းတို့ပတ်လုံး၊ အဂါရုံအဂါရုမဇ္ဈေ၊ ရွှေနန်းတော်၏
 အလယ်၌၊ အဇ္ဈဝယိ၊ မိုးအုပ်၌၊ နုပိ၊ သိရိ၊ သိရိမည်သော၊ ပြာသာဒ်လည်း
 ကောင်း၊ ဥပသိရိ၊ ဥပသိရိမည်သော၊ ပြာသာဒ်လည်းကောင်း၊ ဝဇ္ဇော၊ ဝဇ္ဇ
 ပြာသာဒ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမာ၊ မြတ်ကုန်သော၊ ပါသဒါ၊ ပြာ
 သာဒ်တို့သည်၊ တယော၊ သုံးဆောင်တို့တည်း၊ သမထက်တာ၊ ကောင်းစွာ
 တန်ဆာဆင်အပ်ကုန်သော၊ တေဝီ၊ သတိသဟဿာနိ၊ နှစ်သောင်းသုံး
 ထောင်ကုန်သော၊ နာရိယော၊ မင်းသွီးအပေါင်းတို့သည်၊ သိရိမာနာမိကာ၊
 သိရိမာအမည်ရှိသော၊ နာရိ၊ မိဗုယားကို၊ ပရိဝါရေသု၊ ခြံရံကုန်ပြီ၊ အတြ
 ဇေ၊ သားတော်သည်၊ ဥပဝါဏောနာမ၊ ဥပဝါဏအမည်ရှိ၏။ ဇိနော၊ အ
 နောမဒဿိမြတ်စွာဘုရားသည်၊ စတုရော၊ လေးပါးကုန်သော၊ နိမိတ္တော၊ နိ
 မိတ်တို့ကို၊ ဒိဿာ၊ မြင်၍၊ သိဝိကာယ၊ ရွှေထမ်းစင်ဖြင့်၊ အင်္ဂါနိက္ခမိ၊ တော
 ထွက်တော်မူပြီ။ အနုနဒသမာသာနံ၊ မယုတ်မလွန်သယံလေတို့ ပတ်လုံး၊
 မခနံ၊ ဗုဒ္ဓရုစရိယာကို၊ ပဒဟိ၊ အားထုတ်တော်မူပြီ။ ဗြဟ္မာနာ၊ ဗြဟ္မာမင်း
 သည်၊ ယာဝိတော၊ တောင်းပန်အပ်သော၊ သန္တော၊ ငြိမ်သက်တော်မူသော၊
 မဟာဝိရော၊ ကြီးမြတ်သောလုံ့လရှိတော်မူသော၊ အနောမဒဿိ၊ အနောမ
 ဒဿိအမည်တော်ရှိသော၊ သောမဟာမုနိ၊ ထိုမြတ်စွာဘုရားသည်၊ သုဒဿ
 နေ၊ သုဒဿနအမည်ရှိသော၊ ဥယျာနေ၊ ဥယျာဉ်၌ စက္ကံ၊ ဓမ္မစကြာ ထရား
 တော်ကို၊ ဝတ္ထိ၊ ဟောတော်မူပြီ။ အနောမဒဿိဿ၊ အနောမဒဿိအမည်
 တော်ရှိသော၊ သတ္တု၊ နော၊ မြတ်စွာဘုရားအား၊ နိဿတောစ၊ နိဿတရင်း၊
 အနုမောစ၊ အနုမထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဇေတိက္ခ၊ နှစ်ပါးသောရဟန်း
 ကိုသည်၊ အဂ္ဂဿဝကာ၊ ထက်ျာရုံထက်ဝဲရုံအဂ္ဂဿဝကတို့သည်၊ အဟော
 သု၊ ဖြစ်ကုန်ပြီ၊ ဥပဋ္ဌာကော၊ အလုပ်အကျွေးတော်ရဟန်းသည်၊ ဝရုဏောနာ
 မ၊ ဝရုဏအမည်ရှိ၏။ သုန္ဒရိ၊ သုန္ဒရိလည်းကောင်း၊ သုမနာစ၊ သုမနာ
 လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဇေတိက္ခ၊ နှစ်ပါးသောဝိက္ခ၊ နိမတို့သည်၊ အဂ္ဂ
 သာဝိကာ၊ ထက်ျာရုံထက်ဝဲရုံအဂ္ဂသာဝိကာမတို့သည်၊ အဟောသု၊ ဖြစ်ကုန်

ပြီ၊ တဿဘဂဝတော၊ ထိုအနောမဒသိမြတ်စွာထူးရား၏၊ ဗောဓိ၊ ပွင့်တော်
မူရာဗောဓိကို၊ အတ္တုနောတိ၊ ထောက်ကျန်ပင်ဟူ၍၊ ပဝုစ္စတိ၊ ဆိုအပ်၏၊
နန္ဒိဝဒ္ဓေါစ၊ နန္ဒိဝဒ္ဓလည်းကောင်း၊ သိရိဝဒ္ဓေါစ၊ သိရိဝဒ္ဓလည်းကောင်း၊ ဣတိ
ဤသို့၊ နန္ဒဥပါသကာ၊ နှစ်ယောက်သောဒါယကာတို့သည်၊ အဂ္ဂုပဋ္ဌာကာ၊
မြတ်သောထက်ျာရုံ ထက်ဝဲရုံ အလုပ်အကျွေးတော်ဒါယကာတို့ သည်၊ အ
ဟောသု၊ ဖြစ်ကုန်ပြီ၊ ဥပ္ပထာစေတ၊ ဥပ္ပထာလည်းကောင်း၊ ပဒုမာစ၊ ပဒုမာ
လည်းကောင်း၊ ဣတိ၊ ဤသို့၊ နန္ဒဥပါသိကာ၊ နှစ်ယောက်သောဒါယိကာမတို့
သည်၊ အဂ္ဂုပဋ္ဌိကာ၊ မြတ်သောထက်ျာရုံထက်ဝဲရုံအလုပ်အကျွေးတော်ဒါ
ယိကာမတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ မဟာမုနိ၊ အနောမဒသိမြတ်စွာ
ထူးရားသည်၊ အဋ္ဌပဏ္ဍာသရတနံ၊ ဝါးဆဲ နှစ်တောင်တိုင်တိုင်၊ အဂ္ဂုပဋ္ဌတော
မြင့်တော်မူ၏၊ ဥပ္ပတေ၊ တက်သစ်သော၊ သတရံသီဝ၊ ရောင်ခြည်တထောင်
ထောင်သော နေမင်းကဲ့သို့၊ တဿ၊ ထိုအနောမဒသိ မြတ်စွာ ထူးရား၏၊
ပဘာ၊ အရောင်တော်သည်၊ နိဒ္ဓါဝတိ၊ ထွက်၏၊ တဿသတသဟသောနိ၊
အနှစ်တသိန်း ဘိနိပတ်သုံး၊ တာဝဒေ၊ ထိုကာလ၌၊ အါယု၊ အသက်တမ်းသည်
ပိဗ္ဗတိ၊ ရှိ၏၊ တာဝတာ၊ ထိုမျှလောက်၊ တိဋ္ဌမာနော၊ တည်တော်မူလျက်၊
သော၊ ထိုအနောမဒသိမြတ်စွာထူးရားသည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊
လူအပေါင်းကို၊ သံသာရသောတတော၊ သံသာရာတည်းဟူသောသရဒ္ဓရာ
နေအယဉ်မှ၊ တာရေသိ၊ နိဗ္ဗာန်သို့ကယ်တင်တော်မူပြီ၊ ဟာဒိဟိ၊ သည်း
ခံခြင်းလည်းရှိတော်မူကုန်ထသော၊ ဝိဘရာဂေဟိ၊ ရာဂတို့မှလည်းကင်း
တော်မူကုန်ပြီးထသော၊ ဝိမထေဟိ၊ ကိလေသာအညစ်အကြေးတို့မှလည်း
ကင်းစင်တော်မူကုန်ပြီးထသော၊ အရဟန္တေဟိ၊ ရဟန္တာတို့ဖြင့်၊ ပါစစနံ၊
ပိဗ္ဗကတ်သုံးရပ်တရားစကား တော်မြတ်သည်၊ သုပုဂ္ဂိတံ၊ ကောင်းစွာပွင့်
ထင်း၏၊ ဇိနုသာသနံ၊ အနောမဒသိမြတ်စွာထူးရား၏သာသနာတော်သည်၊
သောဘိတ္ထံ၊ တင့်တယ်တော်မူ၏၊ အဓိတယသော၊ မနှိုင်း ယှဉ်အပ်
သောအခြံအရံရှိတော်မူသော၊ သောစသတ္ထာ၊ ထိုအနောမဒသိမြတ်စွာ
ထူးရားသည်လည်းကောင်း၊ အတုလိယာနိ၊ အတုမရှိထုန်သော၊ တာနိယုဂါ
နိ၊ ထိုထက်ျာရုံ ထက်ဝဲရုံ ရဟန္တာတပည့်အရံတို့သည် လည်းကောင်း၊
တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ အန္တရဟိတံ၊ တွယ်ပြီ၊ သဇ္ဇေသင်္ခါရာ၊ အလုံးစုံ
သောသင်္ခါရတို့သည်၊ နန္ဒရိတ္တာ၊ အချည်းနှီးတို့ သာတည်း။ သတ္ထော၊
လူနတ်တို့၏ သရာဖြစ်တော်မူထသော၊ အနောမဒသိ၊ အနောမဒသိအ
မည်တော်ရှိထသော၊ ဇိနော၊ မြတ်စွာထူးရားသည်၊ ဓမ္မရာမမိ၊ ဓမ္မရာမ၌၊

နိဗ္ဗာန်တော်၊ ပရိနိဗ္ဗာန်ပြုတော်မူပြီးတော့၊ ထိုဓမ္မရာမ၌သာလျှင်၊ အသား၊
 ထိုအနောမဒသိ၊ ခြောက်စွာတုရား၏၊ ဖိနထူပေါ၊ ခတ်တော်ကို ဌာပနာရာ
 တုရားတော်တော်သည်၊ ပဉ္စဝိသင်္ဂါဥဗ္ဗေဝေ၊ နှစ်ဆဲ ငါးယူဒနာမြင့်၏၊ ဣတိ
 ဤသို့၊ အာဟာ၊ ဟောတော်မူ၏။ သတ္တမော၊ ခုနစ်ဆူမြောက်သော၊ အ
 နောမဒသိ၊ အနောမဒသိအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာ
 တုရား၏၊ ဝံသော၊ အနွယ်တော်သည်၊ နိဗ္ဗာန်တော်၊ ပြီးခြင်းသို့ရောက်ပြီး ။

ပဒုမဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ အနောမဒသိ၊ အနောမဒသိမြတ်
 စွာတုရား၏၊ အပဓေန၊ နောက်အဖို့၌၊ နိပဒုတ္တမော၊ လူနတ်ဗြဟ္မာတို့ထက်
 မြတ်တော်မူထသော၊ နာမေန၊ အမည်တော်အားဖြင့်၊ ပဒုမောနာမ၊ ပဒုမအ
 မည်တော်ရှိထသော၊ အသမေ၊ အထူထည်မရှိထသော၊ အပ္ပနိပုတ္တေထာ၊
 တုဘက်ကင်းသော ပုဂ္ဂိုလ်မြတ်သည်၊ ဖြစ်တော်မူထသော၊ သမ္ပုဒန္တ၊
 မြတ်စွာတုရားသည်၊ ဥပ္ပတ္တိ၊ ပွင့်တော်မူပြီး ။ ဟေသေ၊ ထိုပဒုမမြတ်စွာ
 တုရား၏သည်၊ သိသံ၊ သိသသည်၊ အသမံ၊ အထူမရှိ၊ သမာပိပိ၊ သမာပိ
 သည်လည်း၊ အနန္တကော၊ အဆုံးအပိုင်းအခြားမရှိ၊ ဥပထဝရံ၊ သဗ္ဗညုတ
 ညာဏ်တော်မြတ်သည်၊ အသေဇျံယျံ၊ မရေတွက်အပ်၊ ဝိရတ္တံပိ၊ အရ
 ဟတ္တမိတ်သည်လည်း၊ အနုပမာ၊ မနှိုင်းယှဉ်အပ်၊ အထုလတေဇသ၊ အ
 တုမရှိသောတန်ခိုး တော်ရှိတော်မူသော၊ တသေ၊ ထိုပဒုမမြတ်စွာတုရား
 အားလည်း၊ ဓမ္မစက္ကပ္ပဝတ္ထနေ၊ ဓမ္မစကြာတရားတော်ကိုဟောတော်မူရာ၌၊
 မဟာဘမပဝါဟနာ၊ မောဟတည်းပူသောအ ချက်မှောင်ကြီးကိုဖျက်
 ဆီးတော်မူတတ်ကုန်သော၊ တပေ၊ သုံးပါးကုန်သော၊ အဘိသမယာ၊
 သစ္စာလေးပါးကိုထိုးထွင်း၍ သိကုန်သောပရိသတ်တို့သည်၊ အာသု၊ ဖြစ်
 ကုန်ပြီး ။ ဖိနရာ၊ ကြီးမြတ်သောလုံ့လရှိတော်မူသော၊ ဗုဒ္ဓေါ၊ ပဒုမမြတ်
 စွာတုရားသည်၊ ပဋ္ဌမာဘိ သမယေ၊ ရှေးဦးစွာသစ္စာလေးပါးကိုထိုးထွင်း၍
 သိစေရာ၌၊ ကောဓိသတံ၊ ကုဇေတရာသောလူနတ်ဗြဟ္မာ အပေါင်းကို၊
 အဗောဓယိ၊ သစ္စာလေးပါးကိုထိုးထွင်း၍ သိစေတော်မူပြီး၊ ဒုတိယာဘိသ
 မယေ၊ နှစ်ကြိမ်မြောက်သစ္စာလေးပါးကိုထိုးထွင်း၍ သိစေရာ၌၊ နုဂုတိကော
 ဓိ၊ ကုဇေကုဇေသောလူနတ်ဗြဟ္မာအပေါင်းကို၊ အဗောဓယိ၊ သစ္စာလေး
 ပါးကိုထိုးထွင်း၍ သိစေတော်မူပြီး ။ ယဒါစ၊ အကြင်အခါ၌လည်း၊ ပဒု
 မော၊ ပဒုမအမည်တော်ရှိသော၊ ဗုဒ္ဓေါ၊ မြတ်စွာတုရားသည်၊ သကံ၊ မိမိ၏။

ကကြွေ၊ သားတော်ရဲမွန်ကို၊ ဩဝဒီးဆုံးမတော်မူ၏၊ တဒါ၊ ထိုအခါ၌၊ အလီ
တိကောမိုနံ၊ ကုဇေရှစ်ဆယ်သော လူနတ်ဖြူညွှာတို့အား၊ ထတိယာဘိသ
မယော၊ သုံးကြိမ်မြောက် သစ္စာထေးပါးကို ထိုးထွင်း၍ သိသည်၊ အဟု
ဖြစ်ပြီ။ ။

အဘိသမယသုံးပါးပြီ၏။

ပဒုမဿ၊ ပဒုမအမည်တော်ရှိသော၊ မဟောထိနော၊ မြတ်စွာဘုရားအား၊
တယော၊ သုံးပါးကုန်သော၊ ဘိကာသဝါ၊ ရဟန္တာတို့၏၊ သန္နိပါတာ၊ အစည်
အဝေးတို့သည်။ အာသု၊ ဖြစ်ကုန်ပြီ၊ ကောမိုသတ သဟာသဝနံ၊ ကုဇေတ
ထိန်းသော ရဟန္တာတို့၏၊ ပဋ္ဌမော၊ ငှေးဦးစွာသော၊ သမာဂမော၊ အစည်းအ
ဝေးသည်။ အာထိ၊ ဖြစ်ပြီ။ ကာတ်နတ္ထာရသမယော၊ ကာတ်နန်းခင်းသော အခါ
၌၊ ကထိနစိဝရေ၊ ကထိန်ထျာသကန်နီးသည်။ ဥပ္ပန္နေ၊ ဖြစ်သည်ရှိသော်၊ ဓမ္မ
သေနာပတိက္ခာယ၊ တံဆူးစစ်သူကြီးဖြစ်တော်မူသော သာထမထေရ်၏ အ
ကျိုး၌၊ ဘိက္ခူ၊ ရဟန်းတို့သည်။ စိရေ၊ သကန်နီးကို၊ သိဗ္ဗိံ သု၊ ချုပ်ကြံကုန်
၏။ တဒါ၊ ထိုအခါ၌၊ ဝိမလော၊ ကိလေသာအညစ်အကြေးတို့မှလည်းကင်း
စင်တော် မူကုန်ပြီ၊ ထသော၊ ဆဋ္ဌာဘိညာ၊ ခြောက်ပါးသော အဘိညာဉ်
တို့နှင့်ပြည့်စုံတော်မူကုန် ထသော၊ မဟိဗ္ဗိကာ၊ ကြီးသောတန်ခိုးလည်းရှိ
တော်မူကုန်ထသော၊ အပ္ပရာဇိတာနိ၊ ကိလေသမာရ်စသည်ကျေနင်းပါး
သော ရန်စစ်သည်တို့ကို အောင်အပ်ကုန်ပြီ၊ ထသော၊ တိဏိသတသဟ
သာနိ၊ သုံးထိန်းကုန်သော၊ ဧတဘိက္ခူ၊ ထိုရဟန်းတို့သည်။ သမိံ သု၊ စည်း
ဝေးကြကုန်ပြီ။ ဝုန၊ တဘန်၊ အပရံ၊ တပါးသောအခါ၌၊ သောနရာသ
သော၊ ထိုပဒုမမြတ်စွာဘုရားသည်။ ပဝနေ၊ သားကောင် အများပျော်ပါး
ဖြစ်ရာမဟာဂနိုင်ရိပ်မြိုင်ထူးဆန်းဆုံဩမပြီးတောအရပ်ကြီး၌၊ ဝါသံ၊ မိဗ်း
ထပတ်လုံးနေခြင်းသို့ ဥပါဂမိ၊ ရောက်တော်မူ၏၊ တဒါ၊ ထိုအခါ၌၊ ဗ္ဗိန္ဒသတ
သဟာသိနံ၊ ရှစ်ထိန်းကုန်သော ရဟန္တာတို့၏၊ သမာဂမော၊ အစည်းအဝေး
သည်။ အာထိ၊ ဖြစ်ပြီ။ ။

သန္နိပါတာသုံးပါးပြီ၏။

အဟံ၊ ဝါဘုရားသည်။ တေနသမယော၊ ထိုပဒုမမြတ်စွာဘုရားလက်
ထက်တော်၌၊ မိဂါမိဘု၊ သားတကာတို့ကိုအစိုးရသော၊ သိဟော၊ တောသုံး
ထောင်ဝိုင်ဦးကိုင်ချုပ်ခြာကေသရာဇာ ခြင်္သေ့ မင်းသည်။ အာထိ၊ ဖြစ်ပြီ။
ပဝိဝေကံ၊ နိရောဓသမာပတ်ကို၊ အနုဖြူဟန္တံ၊ ဝင်စားတော်မူသော၊ ဇိနံ၊
ပဒုမမြတ်စွာဘုရားကို၊ ပဝနေ၊ တောအရပ်ကြီး၌၊ အဗ္ဗသံ၊ မြင်ပြီ။ ။ ဒိသ္မာ၊

မြင်၍၊ ထိရသာ၊ ဦးခေါင်းရတနာမြတ်အင်္ဂါဖြင့်၊ ပါဒေ၊ ခြေတော်အစုံကြာ
 ပဒုတို့ကို၊ ဝဋ္ဌိတွာ၊ ရှိခိုး၍၊ တံဖိနံ၊ ထိုပဒုမမြတ်စွာဘုရားကို၊ ဝဒက္ခိဏံ၊
 ထက်ျှ၊ ရစ်ထွဋ်သည်ကို၊ ကတွာန၊ ပြု၍၊ တိက္ခတ္ထု၊ သုံးကြိမ်၊ အထိနဒိတွာ၊
 ဟော၍၊ သတ္ထာဟံ၊ ခုနစ်ခုကပ်ပတ်လို့၊ ဇိနံ၊ ပဒုမမြတ်စွာဘုရားကို၊ ဥပဋ္ဌဟိံ
 စားကျယ်သို့မသွားဘဲအသက်ကိုစွန့်ပြား၍ဆည်းကပ်စားပြီ၊ တထာ
 ဂတော၊ မြတ်စွာဘုရားသည်၊ သတ္ထာဟံ၊ ခုနစ်ခုကို၊ အစွယေန၊ လွန်သဖြင့်
 ဝရုဿမာပတ္တိယာ၊ မြတ်သောနိရောဓသမာပတ်မှ ဗုဒ္ဓဟိတွာ၊ ထတော်မူ၍
 တိက္ခု၊ ရဟန်းတို့သည်၊ အာဂစ္ဆန္တု၊ တိထာစေကုန်သတည်းဟု၊ မနသာ၊
 စိတ်တော်ဖြင့်၊ ဝိန္တုယိတွာန၊ ကြံတော်မူ၍၊ ကောဋီတိက္ခု၊ တကုဇေသော
 ရဟန်းတို့ကို၊ သမာနယိ၊ ဆောင်တော်မူပြီ၊ တဒါပိ၊ ထိုအခါ၌လည်း၊ သော
 မဟာဝီရော၊ ထိုကြံ၊ မြတ်သော လုံ့လရှိတော်မူသော ပဒုမမြတ်စွာဘုရား
 သည်၊ တေဝံ၊ ထိုကကုဇေသောရဟန်းတို့၏၊ မဇ္ဈေ၊ အထယ်၌၊ ဝသိတွာ၊
 သိတင်း၊ သုံးတော်မူ၍၊ ဝိယာကရိဗျာကရိ၊ ဗျာဒိတ်ကြားတော်မူပြီ၊ ကိဝိ
 ယာကရိဗျာကရိ၊ အဘယ်သို့ ဗျာဒိတ်ကြားတော်မူသနည်း၊ ဣတော၊ ဤဝရ
 ကုမ္ဘာမှ၊ အပ္ပရိမေယျ၊ ကမ္ဘာကုဇေဘို့ဖြင့်မရေ တွက်အပ်သော၊ ကပ္ပေ၊
 တသချေနှင့်ကမ္ဘာတထိန်းထက်၌၊ အယံ၊ ဤခြင်္သေ့မင်းသည်၊ ဗုဒ္ဓေ၊ ဂေါတ
 မဘုရားသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဗျာကရိ၊ ဗျာဒိတ်ကြား
 တော်မူ၏၊ ဣမံ၊ ဤခြင်္သေ့မင်းသည်၊ ပဝေနံ၊ ဒုက္ခရုစရိယာကို၊ ပဒဟိတွာ၊
 အားထုတ်၍၊ (ပ)၊ ဣမံ၊ ဤခြင်္သေ့မင်း၏၊ သဗ္ဗခါ၊ မျက်မှောက်တော်၌၊
 ဘောဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ ပတ္ထေန္တိ၊ ဆုတောင်းကြကုန်၏၊ တ
 သာပိ၊ ထိုပဒုမမြတ်စွာဘုရား၏လည်း၊ ဝစနံ၊ ဗျာဒိတ်စကားတော်ကို၊
 သုက္ခာ၊ ကြား၍၊ တိယျော၊ လွန်စွာ၊ ဝိတ္တံ၊ စိတ်ကို၊ ပသာဒယိံ၊ ကြည်လင်စေ
 ပြီ၊ ဥတ္တရိ၊ အတိုင်းထက်အလွန်၊ ဒေပပါရမီ၊ ဆယ်ပါးသော ပါမီတို့ကို၊
 ပူရိယာ၊ ဖြည့်မြင်၍၊ ဝတံ၊ ပါရမီကျေးဇူးကို၊ အမိဋ္ဌာယိံ၊ ဆောက်တည်
 ပြီ၊ ပဒုမသာ၊ ပဒုမအမည်တော်ရှိသော၊ မဟေထိနော၊ မြတ်စွာဘုရား၏၊
 နဝရံ၊ ပြည့်တော်သည်၊ စမ္ပကံနာမ၊ စမ္ပကအမည်ရှိ၏၊ ဝတ္တိယော၊ ခမည်း
 တော်မင်းသည်၊ အသမောနာမ၊ အသမအမည်ရှိ၏၊ ဇနိဏာ၊ မော်တော်သည်
 အသမာနာမ၊ အသမအမည်ရှိ၏၊ သော၊ ထိုပဒုမမြတ်စွာဘုရားသည်၊ ဝ
 သာသသာယာသာနိ၊ အနှစ်တသောင်းတို့ပတ်လုံး၊ အဂါရံအဂါရမဇ္ဈေ၊ ရွှေ
 နန်း တော်၏အထယ်၌၊ အတ္ထဝသိ၊ ရိုချုပ်၍၊ နတော်မူပြီ၊ နန္ဒဝသုယသုတ္တရာ
 နန္ဒုတ္တရပြောသန်သုတ္တရပြောသန်ဝသုတ္တရပြောသန်ဟု ဆိုအပ်ကုန်သော၊



ဥတ္တမာ၊ မြတ်ကုန်သော၊ ပါသာဒါ၊ ပြာသာဒ်တို့သည်၊ တယော၊ သုံးပါးတို့
 ထည်း၊ သမထကံဘာ၊ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော၊ တေတ္ထိ
 သဗ္ဗသဘာသာနိ၊ သုံးသောင်း သုံးထောင်ကုန်သော၊ နာရိယော၊ မင်းသွီး
 အပေါင်းတို့သည်၊ ဥတ္တရာနာမိကာ၊ ဥတ္တရာအမည်ရှိသော၊ နာရိ၊ မိဖုယား
 ကို၊ ပရိဝါးရသျံ၊ မြန်ကုန်ပြီ၊ အဩဇော၊ သားတော်သည်၊ ရဗ္ဗောနာမ၊
 ရဗ္ဗအမည်ရှိသည်၊ အာသိ၊ ဖြစ်ပြီ၊ ဇိနော၊ ပဒုမမြတ်စွာ ဘုရားသည်၊
 စတုရော၊ လေးပါးကုန်သော၊ နိမိတ္တေ၊ နိမိတ်တို့ကို၊ ဒိဝ္ဗာ၊ မြင်၍၊ ရထယာ
 နေန၊ အာဇာနည်မြင်းကလေး၊ ရထားယာဉ်ဖြင့်၊ နိက္ခမိ၊ တောထွက်တော်
 မူပြီ၊ အန္ဓနကံ၊ မယုတ်မလွန်၊ အဋ္ဌာမာသံ၊ ရှစ်ထပ်တံ၊ ပဝာနံ၊ ခုတ္တရ
 စရိယာကို၊ ပဒဟိ၊ အားထုတ်တော်မူပြီ၊ ဗြဟ္မုနာ၊ ဗြဟ္မာမင်းသည်၊
 ယံဝိဒတာ၊ တောင်း ပန်အပ်ထသော၊ သန္တော၊ ငြိမ်သက်တော်မူထ
 သော၊ မဟာဝီရော၊ ကြီးမြတ်သော လုံ့လရှိတော်မူထသော၊ ပဒုမော၊ ပဒုမ
 အမည်တော်ရှိထသော၊ လောကနာယကော၊ မြတ်စွာဘုရားသည်၊ ခနုဗ္ဗု
 ယျာနုဗ္ဗုမေ၊ ခနုဗ္ဗုယျာဉ်မြတ်၌၊ စက္ကံ၊ ဓမ္မစကြာတရား တော်ကို၊
 ဝတ္ထိ၊ ဘောတော်မူပြီ၊ ပဒုမာသ၊ ပဒုမအမည် တော်ရှိသော၊ မဟာ
 သိနော၊ မြတ်စွာဘုရားအား၊ သာလောစ၊ သာလထည်းကောင်း၊ ဥပသာ
 လောစ၊ ဥပသာလ ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒ္ဓဘိက္ခု၊ နှစ်ပါးသော
 ရဟန်းတို့သည်၊ အဂ္ဂသာဝကော၊ လကျာရံ ထက်ဝဲရံ အဂ္ဂသာဝကတို့သည်၊
 အဟောသျံ၊ ဖြစ်ကုန်ပြီ၊ ဥပဋ္ဌာကော၊ အလုပ်အကျွေးတော် ရဟန်းသည်၊
 ဝရုဏာနာမ၊ ဝရုဏအမည်ရှိ၍၊ ဓာရာစေဝ၊ ဓာရာထည်းကောင်း၊ သုဓာရာ
 စေဝ၊ သုဓာရာထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒ္ဓဘိက္ခု၊ နှစ်ပါးသောဝိက္ခု၊
 နိမတို့သည်၊ အဂ္ဂသာဝိကာ၊ လကျာရံ ထက်ဝဲရံ အဂ္ဂသာဝိကာမတို့သည်၊
 အဟောသျံ၊ ဖြစ်ကုန်ပြီ၊ တဿာဘဂဘော၊ ထိုပဒုမမြတ်စွာဘုရား၏၊ ဗောဓိံ၊
 ပွင့်ကော်မူရာဗောဓိပင်ကို၊ မဟာသောဏောတိ၊ မြတ်သောလျှာပင်ဟူ၍၊
 ဝုပ္ပတိ၊ ဆိုအပ်၍၊ ဘိယျာစေဝ၊ ဘိယျ ထည်းကောင်း၊ အသမောစ၊ အသမ
 ၎င်း၊ ဣတိ၊ ဤသို့၊ ဧဒ္ဓပါသကာ၊ နှစ်ယောက်သော ဒါယကာတို့သည်၊
 အဂ္ဂုပဋ္ဌာကော၊ မြတ်သောလကျာရံ ထက်ဝဲရံ အလုပ်အကျွေး တော်ဒါယ
 ကာတို့သည်၊ အဟောသျံ၊ ဖြစ်ကုန်ပြီ၊ ရုစိစ၊ ရုစိထည်းကောင်း၊ နန္ဒရာမပစ၊
 နန္ဒရာမထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒ္ဓပါသိကာ၊ နှစ်ယောက်သောဒါယိ
 ကာမတို့သည်၊ အဂ္ဂုပဋ္ဌိကာ၊ မြတ်သောလကျာရံ ထက်ဝဲရံ အလုပ်အကျွေး
 တော်ဒါယိကာမတို့သည်၊ အဟောသျံ၊ ဖြစ်ကုန်ပြီ၊ မဟာရုနိ၊ ပဒုမမြတ်စွာ

တုရားသည်၊ အဋ္ဌဟဉ္ဇာသရတနံ၊ ငါးဆဲ့ရှစ်တောင်တိုင်တိုင်၊ အတ္ထုဂ္ဂတော၊
 မြင့်ဟော်မူ၏၊ ဘဿ၊ ထိုပဒုမမြတ်စွာဘုရား၏၊ အသမာ၊ အထူးမရှိသော၊
 ပဘာ၊ အရောင် တော်သည်၊ သဗ္ဗသော၊ အချင်းခပ်သိမ်း၊ ဒိဿ၊ အရပ်
 ဆယ် မျက်နှာတို့သို့၊ နိဒ္ဒါဝတိ၊ ထွက်၏၊ စန္ဒပုဘာ၊ ထရောင်သည်
 ကည်းကောင်း၊ သူရိယဗ္ဗဘာ၊ နေရောင်သည်လည်းကောင်း၊ ရတနုပ္ပိမဏိ
 ပုဘာ၊ ရတနာရောင် မီးရောင် ပတ္တမြားရောင်တို့ သည်လည်းကောင်း၊
 သဗ္ဗာပိ၊ အထုံးစုံကုန်သော၊ တာပဘာ၊ ထိုအရောင်တို့သည်၊ ဥတ္တမံ၊
 မြတ်သော၊ ဇိနုပ္ပတံ၊ ပဒုမမြတ်စွာ ဘုရား၏ အရောင်တော်သို့၊ ပတွာ၊
 ရောက်၍၊ ဟိတာ၊ ပျောက်ကုန်သည်၊ ပောန္တိ၊ ဖြစ်ကုန်၏၊ ဝဿသတသ
 ဟသ္မာနိ၊ အနှစ်တသိန်းတို့ပတ်လုံး၊ တာဝဒေ၊ ထိုကာလ၌၊ အာယု၊ အ
 သက်တမ်းသည်၊ ဝိဇ္ဇတိ၊ ရှိ၏၊ တာဝံတာ၊ ထိုမျှထောက်၊ တိဋ္ဌမာနော၊
 တည်တော်မူထွက်၊ သော၊ ထိုပဒုမမြတ်စွာ ဘုရားသည်၊ ဗဟု၊ များစွာ
 သော၊ ဗုဒ္ဓတံ၊ လူအပေါင်းကို၊ သံသာသေဝာတာတော၊ သံသရာတည်းဟူ
 သောသရဒ္ဓရာ နေ့အဟဉ္ဇာ၊ တာရေသိ၊ နိဗ္ဗာန်ထုတ်ချောက် ကူးမြောက်
 စေတော်မူပြီး သော၊ ထိုပဒုမ မြတ်စွာဘုရားသည်၊ ပရိပတ္တမာနုသော၊
 ရင့်ပြီးသောမနိန္ဒြေရှိကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကို၊ အသေသတော၊
 အကြွင်းမရှိသောအားဖြင့်၊ ဗေဒယိတွာ၊ သစ္စာထေးပါးကို သိစေတော်
 မူပြီး၍၊ သေသညော၊ သစ္စာထေးအင်မထိမြင်ကြ ကြွင်းကုန်သေးသမျှသတ္တ
 ဝါတို့ကို၊ အနုသာသေတွာ၊ အစဉ်မဖြတ်ဆုံးမတော်မူပြီး၍၊ သသာဝကော၊
 ရဟန္တာသာဝကအပေါင်းနှင့်တကွ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီး ၊
 ဇိဗ္ဗန္တံ၊ ဟောင်းထေပြီးသော၊ တစံ၊ အရေးကို၊ ဗဟန္တော၊ စွန့်သော၊ ဥရဂေါ
 ဝါ၊ မြွေကဲ့သို့ လည်းကောင်း၊ ဝဒ္ဓပတ္တံ၊ ဗက်ရွက်လျှော်ကို၊ ဗဟန္တော၊
 စွန့်သော၊ ပါဒပေါဇ္ဇာ၊ သစ်ပင်ကဲ့သို့ လည်းကောင်း၊ သဗ္ဗသင်္ခါရေ၊ အ
 ထုံးစုံသောသင်္ခါရတို့ကို၊ ဗဟိတွာ၊ စွန့်ပြီး၍၊ သော၊ ထိုပဒုမမြတ်စွာဘုရား
 သည်၊ သိဒ္ဓိယထာ၊ မီးစာကုန်ပြီးသော မီးကဲ့သို့၊ နိဗ္ဗုတော၊ ငြိမ်းတော်
 မူပြီး ၊ သတ္ထာ၊ လူနတ်တို့၏ ဆရာဖြစ်တော်မူသော၊ ပဒုမော၊ ပဒုမအ
 မည်တော်ရှိသော၊ ဇိနုပရော၊ ဘုရားမြတ်သည်၊ ဓမ္မာရာမမ္ပိ၊ ဓမ္မာရာမ၌၊ နိဗ္ဗု
 တော၊ ပရိနိဗ္ဗာန် ပြုတော်မူပြီး၊ ဓာတု၊ ဓာတ်တော်သည်၊ တောသုတေသု
 ပဒေသတော၊ ထိုထိုအရပ်မျက်နှာတို့မှ၊ ဝိတ္ထာရိကံ၊ ပြန်နွဲ့သည်၊ အာသိ၊
 ဖြစ်ပြီး၊ ဣတိ၊ ဤသို့၊ အာဟ၊ ဟောတော်မူ၏ ၊ အဋ္ဌမော၊ ရှစ်ဆူမြောက်

သော၊ ပဒုမဿ၊ ပဒုမအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရား
၏ဝံသော၊ အနွယ်တော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။

နာရဒဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ ပဒုမဿ၊ ပဒုမမြတ်စွာဘုရား၏၊
အပရေန၊ နောက်အဖို့၌၊ နိပဒုတ္တမော၊ လူနတ်ဗြဟ္မာတို့ထက် မြတ်တော်မူ
ထသော၊ အသမော၊ အတုလည်း မရှိထသော၊ အပ္ပဗိပုဂ္ဂဇော၊ တုဘက်
ကင်းသောပုဂ္ဂိုလ်လည်း ဖြစ်တော်မူထသော၊ နာမေန၊ အမည်တော်အား
ဖြင့်၊ နာရဒေါနာမ၊ နာရဒအမည်တော်ရှိသော၊ သမ္ပုဇ္ဈေါ၊ မြတ်စွာဘုရား
သည်၊ ဥပ္ပဗ္ဗိ၊ ပွင့်တော်မူပြီ။ စက္ကဝတ္တိဿ၊ သုဒေဝစကြာမင်း၏ဇေ
ဋ္ဌော၊ သားတော်ကြီးသည်၊ ဖြစ်ထသော၊ ဒဟိတဩရသော၊ ရွှေရင်တော်
နှစ်သား တော်ချစ်လည်း ဖြစ်ထသော၊ အာရုတ္တမဿာဘဓဏော၊ ပုလဲ
သွယ်ပတ္တမြားနားရောင်း ဥသျှောင်မကု နိသရတူတန်ဆာတို့ဖြင့် လည်း
တန်ဆာဆင်အပ်ထသော၊ သောဗုဇ္ဈေါ၊ ထိုနာရဒ မြတ်စွာဘုရားသည်၊
ဥပဗျာနံ၊ ဓနုဥပဗျာနံသို့၊ ဥပသင်္ကမိ၊ ဘုရားမဖြစ်မီချဉ်းကပ်ထေ၏။
တတ္ထ၊ ထိုဓနုဥပဗျာနံမြတ်၌၊ ယသဝိပုဇ္ဈော၊ ခပ်ထိမ်းသော အရပ်၌
ကျော်စော ထင်ရှားသော၊ အဘိဇ္ဈပေါ၊ အထွန်အဆင်းထွသော၊ ဗြဟ္မာ၊
ကြီးမြတ်သော၊ ရုပိ၊ အရောင်ဖြင့်တင့်တယ်သော၊ ရုက္ခော၊ ကြောင်ရွာနီ
ပင်သည်၊ အာသိ၊ ရှိသည်ဖြစ်ပြီ၊ တံ၊ ထိုကြောင်ရွာနီပင်သို့၊ အဇ္ဈပတွာအဓိ
ပတွာ၊ ရောက်တော်မူ၍၊ မဟာသောဏဿ၊ မြတ်သော ကြောင်ရွာနီပင်
၏၊ ဟေဋ္ဌတော၊ အောက်၌၊ ဥပနိသိဒိ၊ ထပ်ဝတ်ဖွဲ့ခွေထိုင်နေတော်မူပြီ။
တတ္ထ၊ ထိုကြောင်ရွာနီပင်၏အောက်၌၊ အနန္တံ၊ အဆုံးအပိုင်းအခြားမရှိ
သော၊ ဝဇီရူပမံ၊ ထက်စွာသောဝရဇိန်နှင့် တူသော၊ ဥာဏဝရံ၊ ဝိပဿနာ
ဥာဏ်တော် မြတ်သည်၊ ဥပ္ပဗ္ဗိ၊ ဖြစ်ပြီ၊ တေန၊ ထိုဝိပဿနာ ဥာဏ်တော်မြတ်
ဖြင့်၊ သင်္ခါရေ၊ ရူပက္ခန္ဓာစသော သင်္ခါရတို့ကို လည်းကောင်း၊ ဥက္ကဏ္ဍမဝ
ကုဏ္ဍကံ၊ ထိုရူပက္ခန္ဓာစသောသင်္ခါရတို့၏အဖြစ်အပျက်ကိုလည်းကောင်း၊
တတ္ထ၊ ထိုကြောင်ရွာနီပင်၏အောက်၌၊ သဗ္ဗကံထေသာနိ၊ အလုံးစုံသောကံ
ထေသာတို့ကို၊ အသေသံ၊ အကြွင်းမဲ့ အတိဝါဟာယိ၊ ပတ်တော်မူပြီ၊ ဧကဝ
လံ၊ စင်စစ်၊ ဗောဓိံ၊ သောကီဖြစ်သောသဗ္ဗညုတဥာဏ်တော်သို့ လည်း
ကောင်း၊ ရဒ္ဒဿ၊ တဆဲလေးပါးထုန်သော၊ ဗုဒ္ဓဥာဏေ၊ မဂ်ဖိုလ်နှစ်တန်
ဆာအသာဓာရုဏ ဥာဏ်ကော်ဟု ဆိုအပ်သော ဘုရားဥာဏ်တော်သို့

စည်းကောင်း၊ ပါပုဒ်၊ ရောက်တော်မူပြီ။ သောဗုဒ္ဓေါ၊ ထိုနာရဒမြတ်စွာ
 ဘုရားသည်၊ သမ္မာဓိ၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတညာဏ်တော်သို့၊
 ပါပုဒ်၊ နာရဒ၊ ရောက်တော်မူ၍၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ဗဝတ္တ
 ယိ၊ ရဟာတော်မူပြီ၊ တဒါ၊ ထိုအခါ၌၊ ကောဓိုသတသဟဿာနံ၊ ကုဇေတ
 သိန်းသောလူနတ်ဗြဟ္မာတို့အား၊ ပဋ္ဌမာဏိသမယော၊ ရှေးဦးစွာသစ္စာလေး
 ပါးကိုထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီ။ မဟာရနိ၊ နာရဒမြတ်စွာဘုရား
 သည်၊ ယဒါ၊ အကြင်အခါ၌၊ မဟာဒေါဏံ၊ မဟာဒေါဏအမည်ရှိသော၊ နာဂ
 ရာဇံ၊ နဂါးမင်းကို၊ ဝိနယန္တော၊ ဆုံးမတော်မူလျက်၊ သဒေဝကေ သဒေဝ
 ကဿ၊ နတ်နှင့်တကွသော၊ ယောကဿ၊ လူအပေါင်း၏၊ ဒဿယန္တော၊ ရှု
 စဉ်၊ ပါမိစ္ဆေဝင်၊ တန်ခိုးပြာဓိဟာကို၊ တဒါ၊ ထိုအခါ၌၊ အကောသိ၊ ပြုတော်မူ
 ပြီ။ တဒါ၊ ထိုတန်ခိုးပြာဓိဟာကိုပြုတော်မူသောအခါ၌၊ တမ္ပိဓမ္မပကာ
 သနေ၊ ထိုတရားဒေသနာတော်ကိုညွှန်ပြတော်မူရာ၌၊ ဒေဝမနုဿာနံ၊ နတ်
 လူတို့၏၊ နဂုတိ၊ ကောဓိုသဟဿာနိ၊ ကုဇေကိုးသောင်းတို့သည်၊ သဗ္ဗသံသ
 ယံ၊ အဆုံးစုံသောပုံမှားခြင်းကို၊ တရိံသု၊ ကူးမြောက်ကုန်ပြီ။ မဟာဝိ
 ရော၊ နာရဒမြတ်စွာဘုရားသည်၊ ယဒိကာလေ၊ အကြင်အခါ၌၊ သကံ၊ မိမိ၏၊
 အကြံဇံ၊ သာတော်အနုတ္တရကို၊ ဩဝဓိ၊ ဆုံးမတော်မူ၏၊ တမ္ပိကာလေ၊ ထို
 အခါ၌၊ အသိတိ၊ ကောဓိုသဟဿာနံ၊ ကုဇေရှစ်ဆယ်သောလူနတ်ဗြဟ္မာတို့
 အား၊ တတိယာ သိသမယော၊ သုံးကြိမ်မြောက် သစ္စာလေးပါးကိုထိုး
 ထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီ။ ။

အဘိသမယသုးပါးပြီး၏။

နာရဒဿ၊ နာရဒအမည်တော်ရှိသော၊ မဟေထိနော၊ မြတ်စွာဘုရား
 အား၊ တယော၊ သုံးပါးကုန်သော၊ ဝိဇာသဝါနံ၊ ရဟန္တာတို့၏၊ သန္နိပါတာ၊
 အစည်းအဝေးတို့ သည်၊ အာသုံ၊ ဖြစ်ကုန်ပြီ၊ ကောဓိုသတ သဟဿာနံ၊
 ကုဇေတထိန်းသောရဟန္တာတို့၏၊ ပဋ္ဌမော၊ ရှေးဦးစွာသော၊ သမာဂမော၊
 အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ ယဒါ၊ အကြင်အခါ၌၊ ဗုဒ္ဓေါ၊ နာရဒ
 မြတ်စွာဘုရားသည်၊ ဉာတိသမာဂမေ၊ ဆွေထော်ချိုးတော်တို့၏ အစည်းအ
 ဝေး၌၊ ပဏိဝာနံ၊ ထုတောင်းခြင်းလျှင်အရင်းရှိသော၊ ဗုဒ္ဓဂုဏံ၊ ဘုရားဂေဗျး
 ဇူးတော်နှင့်စပ်လျဉ်းသောဗုဒ္ဓဝင်ဒေသနာတော်ကို၊ သနိဒါနံ၊ နိဒါနနှင့်တ
 ကွ၊ ပကာသယယိဗျာကာသိ၊ ဖြေကြားတော်မူ၏၊ တဒါ၊ ထိုအခါ၌၊ ဝိမလော၊
 ဝိမလသ္မာအစွပ်အကြေးမှကင်းစင်တော်မူကုန်ပြီးသော၊ နဂုတိ၊ ကောဓိုသ
 ဟဿာနိ၊ ကုဇေကိုးသောင်းသော ရဟန္တာတို့သည်၊ သမိံသု၊ စည်းပေး

ကုန်ပြီ။ ယဒါ၊ အကြင်အခါ၌၊ ဝေရောစနော၊ ဝေရောစနအမည်ရှိသော၊
နာဂေါ၊ နဂါးမင်းသည်၊ သတ္တုနော၊ နာရဒမြတ်စွာထုရားအား၊ ဒါနံ၊ အလှူကို
ဒဒါတိ၊ ပေးလှူ၏၊ တဒါ၊ ထိုအခါ၌၊ ဇိနုပုတ္တာ၊ မြတ်စွာထုရား၏သားတော်ဖြစ်
ကုန်သော၊ အသိတိသတသဟသိယော၊ ရှစ်သန်းသော ရဟန္တာတို့သည်၊
သမိ' သု၊ စည်းဝေးကြကုန်ပြီ။ ။

သဒ္ဓါပါကသုးပါးပြီး၏။

အဟံ၊ ငါတုရားသည်၊ တေနသမယေန၊ ထိုနာရဒ မြတ်စွာထုရားပွင့်
တော်မူသောအခါ၌၊ ဇဋ္ဌိဇ္ဇော၊ ဆံကွပ်ထူးသော၊ ဥဂ္ဂတာပနော၊ ဣန္ဒြိဇ္ဇိသော
အကျင့်ရှိသော၊ အန္တလိက္ခစရော၊ ကောင်းကင်ခရီး၌သွားထေ့ရှိသော၊ ပဉ္စာ
ဘိညာသု၊ ငါးပါးသောအဘိညာဏ်တို့၌၊ ပါရဂူ၊ ကမ်းတဖက်သို့ရောက်
သော၊ ဣတိ၊ ရသေ့သည်၊ အာသိ'၊ ဖြစ်ပြီ။ ။ တဒါပိ၊ ထိုအခါ၌လည်း၊ သ
သံဃံ၊ ရဟန်းသံဃာနှင့်တကွသော၊ သပရိဇနံ၊ တသောင်းသော အနဂဂါဝိ
ဥပါသကာနှင့်တကွသော၊ အသမံသမံ၊ အတုမရှိသောရှေးတုရားနှင့်သတု
တော်မူသောနာရဒမြတ်စွာထုရားကို၊ အဟံ၊ ငါသည်၊ အန္တပါနေန၊ ဆွမ်းအ
ဖျော်ဖြင့်၊ တပေတော၊ ရောင့်ရဲစေ၍၊ စန္ဒနေန၊ စန္ဒကူးနီဖြင့်၊ အဘိပူဇယိ'၊ ရို
သေ့စွာပူဇော်ပြီ။ ။ တဒါ၊ ထိုအခါ၌၊ နာရဒေါ၊ နာရဒအမည်တော်ရှိသော၊
သောပိဇ္ဇောကနာယကော၊ ထိုမြတ်စွာထုရားသည်လည်း၊ ဣတော၊ ဤဝရ
ကမ္မာဓု၊ အပွရိမေယေ၊ ကမ္ဘာကုဇေတို့ဖြင့် မရေတွက် အပ်သော၊ ကပေ၊
တသင်္ချေနှင့်ကမ္ဘာတသိန်းထက်၌၊ အဟံ၊ ဤဥဂ္ဂတာပနောရသေ့သည်၊ ဗုဒ္ဓေါ၊
ဂေါတမထုရားသည်၊ ဘဝိဿတိ၊ ဖြစ်ထက္ကံ၊ ဣတိ၊ ဤသို့၊ ဝံ၊ ငါ့ကို၊ ဗျာ
ကာသိ၊ ဗျာဒိတ် ကြားတော်မူ၏။ ။ အဟံ၊ ဤဥဂ္ဂတာပနေ ရသေ့သည်၊
ပဝာနံ၊ ဒုက္ကရစရိယာကို၊ ပဒဟိတွာန၊ အားထုတ်၍၊ (ပ)၊ ဒုက္ကရကောရိကံ၊
ဒုက္ကရ စရိယာကို၊ ကတွာ၊ ပြုတော်မူ၍၊ အသယတ္ထမူဇေ၊ ညောင်ဗုဒ္ဓဟေ
ပင်ရင်း၌၊ ဗုဒ္ဓိဿတိ၊ ပွင့်ထက္ကံ၊ ဣဝံ၊ ဤဥဂ္ဂတာ ပနောရသေ့၏၊ သဗ္ဗေါ၊
မျက်မှောက်တော်၌၊ ဟေဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ ပတ္ထေန္တိ၊
ဆုတောင်းကြကုန်၏၊ ဟဿာပိ၊ ထိုနာရဒမြတ်စွာထုရား၏လည်း၊ ဝစနံ၊
ဗျာဒိတ်စကားတော်ကို၊ သုတွာ၊ ကြား၍၊ သိယေ၊ လွန်စွာ၊ မာနသံ၊ စိတ်
ကို၊ ဟာသေတွာ၊ ရှင်ထန်းစေ၍၊ ဥပ္ပံ၊ ထုံထဖြင့် ထက်စွာ၊ ဒသပါရေပိ၊
ဘယ်ပါးသောပါရမီတို့ကို၊ ပုရိယာ၊ ပြည့်ခြင်းငှါ၊ ဝတ္တံ၊ အကျင့်ကို၊ အဓိဋ္ဌ
ဟိ'၊ ဆောက်တည်ပြီ။ ။ နာရဒဿ၊ နာရဒအမည်တော်ရှိသော၊ မဝေဝသိ
နော၊ မြတ်စွာထုရား၏ နဂရံ၊ ပြည်တော်သည်၊ ဝဉ္စဝတီနာမ၊ ဝဉ္စဝတီအ

မည်ရှိ၏။ ခတ္တိယော၊ မည်းတော်မင်းသည်၊ သုဒ္ဓေဝေါနာမ၊ သုဒ္ဓေဝအ
မည်ရှိ၏။ ဇနိကာ၊ မယ်တော်သည်။ အနောမာနာမ၊ အနောမာအမည်ရှိ၏။
သော၊ ထိုနာရဒမြတ်စွာဘုရားသည်၊ နဝဝဿသဟဿာနိ၊ အနှစ်ကိုး
ထောင်တို့ပတ်လုံး၊ အဂါရံအဂါရမဇ္ဈေ၊ ရွှေနန်းတော်၏အလယ်၌၊ အတ္ထာဝ
တိ၊ နေပြီ၊ ဇိတာ၊ ဇိတာမည်သောပြာသာဒ်လည်းကောင်း၊ ဝိဇိတာ၊ ဝိဇိတာ
မည်သောပြာသာဒ်လည်းကောင်း၊ အဘိရာမာ၊ အဘိရာမာမည်သောပြာ
သာဒ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမာ၊ မြတ်ကုန်သော၊ ပါသဒေါ၊ ပြာ
သာဒ်တို့သည်၊ တယော၊ သုံးဆောင် တို့တည်း။ သမ လက်တာ၊
ကောင်းစွာတန်ဆာဆင်အပ်ကုန်သော၊ တိစတ္တာရိသဟဿာနိ၊ တစ်ဆူ
နှစ်သောင်းကုန်သော၊ နာရိယော၊ မင်းသွီးအပေါင်းတို့သည်၊ ဝိဇိတသေနာ
နာမ၊ ဝိဇိတသေနာအမည်ရှိသော၊ နာရိ၊ မိယုယားကို၊ ပရိဝါရေသုံ၊ ခြံရံကုန်
ပြီးအကြောင်း၊ သားတော်သည်၊ အနုတ္တရောနာမ၊ အနုတ္တရအမည်ရှိ၏။
သောကနာယကော၊ နာရဒမြတ်စွာဘုရားသည်၊ စတုရော၊ ထေးပါးကုန်
သော၊ နိမိတ္တ၊ နိမိတ်တို့ကို၊ နိသ္မာ၊ မြင်၍၊ ပဒသ၊ ခြေကျင်ဖြင့်သာလျှင်၊
ဝမနေနု၊ ကြွတော်မူသဖြင့်၊ နိက္ခမိ၊ တောထွက်တော်မူပြီး၊ သတ္တပဟံ၊ ခုနစ်
ရက်ပတ်လုံး၊ ပဝေနစာရံ၊ နုတ္တရစရိယာကို၊ အစရိ၊ ကျင့်တော်မူပြီး။
ဗြဟ္မ၊ နာ၊ ဗြဟ္မာမင်းသည်၊ ယာစိတော၊ တောင်းပန်အပ်ထသော၊ သန္တော၊
ငြိမ်သက်တော်မူသော၊ နာရဒေါ၊ နာရဒအမည်တော်ရှိထသော၊ မဟာဝိ
ရော၊ ကြီးသောလုံ့လရှိထသော၊ ထောကနာယကော၊ မြတ်စွာဘုရားသည်၊
ဓနုဗ္ဗ၊ ယျာနုမုတ္တမေ၊ ဓနုဗ္ဗဥယျာန်မြတ်၌၊ စက္ကံ၊ ဓမ္မစကြာ တရားထော်
ကို၊ ဝတ္တိ၊ လောတော်မူပြီး။ နာရဒဿ၊ နာရဒအမည် တော်ရှိသော၊
မဟာထိနော၊ မြတ်စွာဘုရားအား၊ ဘဒ္ဒဿထော၊ ဘဒ္ဒဿထ ထည်း
ကောင်း၊ ဇိတဝိတ္ထော၊ ဇိတဝိတ္ထထည်းကောင်း၊ ဣတိ၊ ဤသို့၊ နွေတိက္ခ၊ နှစ်
ပါးသောရဟန္တာတို့သည်၊ အဂ္ဂသာဝကော၊ ထက်ျာရံ လက်ဝဲရံ အဂ္ဂသာဝက
တို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ ဥပဋ္ဌာကော၊ အထုပ်အကျွေးတော်သည်၊
ဝါသေဋ္ဌာနာမ၊ ဝါသေဋ္ဌအမည်ရှိ၏။ ဥတ္တရာစေဝ၊ ဥတ္တရာထည်း
ကောင်း၊ ပရုဏာစေဝ၊ ပရုဏာထည်းကောင်း၊ ဣတိ၊ ဤသို့၊ နွေတိက္ခ၊ နှစ်
နှစ်ပါးသောတိက္ခ၊ နိမတို့သည်၊ အဂ္ဂသာဝိကာ၊ ထက်ျာရံ လက်ဝဲရံသာဝိ
သာမတို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ တဿဘဂဝတော၊ ထိုနာရဒမြတ်
စွာဘုရား၏၊ ဗောဓိံ၊ ပွင့်တော်မူရာဗောဓိကို၊ မဟာသောတောတိ၊ မြတ်
သောကြောင်လျှာကိုပင်ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ဥပ္ပဒိန္နာမ၊ ဥပ္ပဒိန္နထည်း

ကောင်း၊ ဝသကောစံ၊ ဝသတ ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧစ္စပါသ
ကာ၊ နှစ်ယောက်သော ဒါယကာတို့သည်၊ အဂ္ဂုပဋ္ဌာကာ၊ မြက်သော
လက်ျာရံလက်ဝဲရံအလုပ်အကျွေးတော် ဒါယကာ တို့သည်၊ အဟောသု၊
ဖြစ်ကုန်ပြီ၊ ဣန္ဒဝရီစ၊ ဣန္ဒဝရီထည်းကောင်း၊ စန္ဒီစ၊ စန္ဒီထည်းကောင်း၊ ဣတိ၊
ဤသို့၊ ဧစ္စပါသကာ၊ နှစ်ယောက်သောဒါယိကာမတို့သည်၊ အဂ္ဂုပဋ္ဌာကာ၊
မြက်သောအလုပ်အကျွေးတော်ဒါယိကာမတို့သည်၊ အဟောသု၊ ဖြစ်ကုန်
ပြီ၊ ။ မဟာရနိ၊ နာရဒမြတ်စွာဘုရားသည်၊ အဋ္ဌာသိတိရတနာနိ ရှစ်ဆဲ၊
ရှစ်ထောင်တို့တိုင်တိုင်၊ အဂ္ဂုပဋ္ဌာကာ၊ မြင့်တော်မူ၏၊ ကဗ္ဗနန္ဒိ ကသံကာ
သော၊ အထူးထူးသောရတနာတို့ဖြင့်ဆန်းကြယ်သော ရွှေတိုင်ကြီးနှင့်တူ
သည်၊ ဟုတွာ၊ ဖြစ်၍၊ ဒေသသဟာသိ၊ တသောင်းသောသောကခေတ်၌၊ ဝိ
ရောစတိ၊ တင့်တယ်တော်မူပြီ၊ ။ အမှာကံ၊ ငါတို့၏၊ ဘဂဝတော၊ မြတ်စွာ
ဘုရား၏၊ ဗျာမပ္ပဘာဝိယ၊ တလန်မျှသောက်သော အရောင်တော် ကဲ့သို့၊
တသဘကတော၊ ထိုနာရဒမြတ်စွာဘုရား၏၊ ကာယာ၊ ကိုယ်တော်မှ၊
ပတာ၊ အရောင်တော်တို့သည်၊ ဒိသောဒိသံ၊ အရှင်ထက်ဝန်းကျင်သို့၊ နိရုဇ္ဈ
ရံ၊ မဖြတ်၊ နိဒ္ဒါဝတိ၊ ထွက်၏၊ ဒိဝါ၊ နေ့၌၎င်း၊ ရေတ္တိ၊ ည၌၌ထည်းကောင်း၊ သ
ဒါ၊ အခါခပ်သိမ်း၊ ယေဝါဇနံ၊ တယူဇနာတိုင်တိုင်၊ ဗရတေ၊ ပြန်၍၊ ဧတနသ
မယေန၊ ထိုနာရဒမြတ်စွာဘုရားပွင့်ကော်မူသောအခါ၌၊ သမန္တာ၊ ထက်ဝန်း
ကျင်မှ၊ ယောဇနံ၊ တယူဇနာတိုင်တိုင်၊ ဗုဒ္ဓရံသေန၊ နာရဒ မြတ်စွာဘုရား၏
အရောင်တော်ဖြင့်၊ ဩတ္တုဒ၊ ထွမ်းမိုးသည်၏ အဖြစ်ကြောင့်၊ ကေမိ၊ အမျှ
ကုန်သော၊ ဇနာ၊ လူတို့သည်၊ ဥက္ကာ၊ မီးရှူးတို့ကို၎င်း၊ ပဒီပေ၊ ဆီမီးတို့ကို၊ န
ဥစ္ဆေလန္တိ၊ မညှိထွန်းကုန်၊ ။ နဂုဘိဝဿသဟာသာနိ၊ အနှစ်ကိုးသောင်း
တို့ပတ်လုံး၊ ဘာဝဒေ၊ ထိုကာလ၌၊ အာယု၊ အသက်တမ်းသည်၊ ဝိဇ္ဇတိ၊ ရှိ၏၊
တာဝတာ၊ ထိုမျှသောက်၊ တိဋ္ဌမာနော၊ တည်တော်မူလျက်၊ သော၊ ထိုနာရဒ
မြတ်စွာဘုရားသည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊ လူအပေါင်းကို၊ သံသာရ
သောဘတော၊ သံသာရာတည်းဟူသောသမုဒ္ဒရာ ရေအဟဉ်မှ၊ တာရေသိ၊
နိဗ္ဗာန်သို့ကယ်တင်တော်မူပြီ၊ ။ ဥဋ္ဌုတိ၊ ကြယ်နက္ခတ်တို့ဖြင့်၊ ဝိဝိတ္တံ၊ ဆန်း
ကြယ်သော၊ ဂဂနံ၊ ကောင်းကင်သည်၊ ဥပသောဘတိယသော၊ တင့်တယ်သ
ကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊ တဿ၊ ထိုနာရဒမြတ်စွာဘုရား၏၊ သာ
သနံ၊ သာသနာတော်သည်၊ အရဟန္တေတိ၊ ရဟန္တာတို့ဖြင့်၊ သောတတိ၊ တင့်
တယ်၏၊ ။ သေသကော၊ ရဟန္တာမှကြွင်းကုန်သော၊ ပုရိပန္နကော၊ ပုထုဇဉ်
နှင့်တကွအရိယသေက္ခုဂ္ဂိုလ်တို့ကို၊ သံသာရသောတံ၊ သံသာရာတည်းဟူ

သောသမုဒ္ဓရာရေအယဉ်ကို၊ တရုန္ဒာယံ၊ ကူးစိဉ်သောဌ၊ ခမ္မသေတုံ၊ အရိယမဂ္ဂင်တည်းဟူသောတံဘားကို၊ ဒဋ္ဌံ၊ မြဲမြဲသည်ကို၊ ကတွာ၊ ပြု၍၊ သောနရာသဘော၊ ထိုနာရဒမြတ်စွာထုရားသည်၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ။ အသမသမော၊ အတုမရှိသော ရှေးဘုရား တို့နှင့် သာတုတော်မူသော၊ သောပိဗုဒ္ဓေါ၊ ထိုနာရဒမြတ်စွာထုရားသည်လည်းကောင်း၊ အတုလတေဇာ၊ အတုမရှိသော တန်ခိုးရှိတော်မူကုန်သော၊ တေဗီဇိဏာသဝါ၊ ထိုရဟန္တာတို့သည်လည်းကောင်း၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ အန္တရဟိတံ၊ ကွပ်ပြီ၊ သဗ္ဗသင်္ခါရာ၊ အလုံးစုံသောသင်္ခါရတို့သည်၊ နုဒ္ဓရိက္ခာ၊ အအချည်းနှီးတို့သာတည်း။ နာရဒေါ၊ နာရဒအမည်တော်ရှိသော၊ ဇိန ဝသဘော၊ ဘုရားမြတ်သည်၊ သုဒဿနပုရေ၊ သုဒဿနပြည်၌၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ၊ တတ္ထေဝ၊ ထိုပြည်၌သာလျှင်၊ တဿ၊ ထိုနာရဒမြတ်စွာထုရား၏၊ ထူပဝရော၊ ဓာတ်တော်ကိုဌာပနာရာစေတီတော်မြတ်သည်၊ စတုယောဇနံ၊ လေးယူဇနာတိုင်တိုင်၊ ဥဂ္ဂတော၊ မြင့်၏၊ ဣတိ၊ ဤသို့၊ အာဟ၊ ဟောတော်မူ၏။ နဝမော၊ ကိုးဆူမြောက်သော၊ နာရဒဿ၊ နာရဒအမည်တော်ရှိသော၊ ဘဂဝံတော၊ မြတ်စွာထုရား၏၊ ဝံသော၊ အနွယ်တော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ပဒုရုတ္တရဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ နာရဒဿ၊ နာရဒမြတ်စွာထုရား၏၊ အပရေန၊ နောက်အဖို့၌၊ ဗိပဒုတ္တမော၊ လူနတ်ဗြဟ္မာတို့ထက်မြတ်တော်မူထသော၊ ဇိနော၊ မာရ်ငါးပါးကို လည်းအောင်တော်မူပြီးထသော၊ အဝံခေါဘော၊ ထောကမံတရားရှစ်ပါးတို့ဖြင့်မလွှတ်ချောက်ချားထသော၊ သာဂရုပမော၊ သရဒ္ဓရာနှင့်တူတော်မူထသော၊ ပဒုရုတ္တရောနာမ၊ ပဒုရုတ္တရအမည်တော်ရှိသော သမ္ဗုဒ္ဓေါ၊ မြတ်စွာ ထုရားသည်၊ လောကေ၊ လူ့ပြည်၌၊ ဥပ္ပဗ္ဗိ၊ ဖွင့်တော်မူပြီ။ ယဒိကပ္ပေ၊ အကြင်ကမ္ဘာ၌၊ ဗုဒ္ဓေါ၊ ပဒုရုတ္တရမြတ်စွာထုရားသည်၊ အဇာယထ၊ ဖြစ်တော်မူပြီ၊ တဒိကပ္ပေ၊ ထိုကမ္ဘာ၌၊ ဥဿန္တကုသထာ၊ ဆည်းပူးအပ်ပြီးသောများသောကုသိုလ်တည်း ဟူသောအနှစ်ရှိကုန်သော၊ ဇနတာ၊ လူအပေါင်းသည်၊ အဇာယထ၊ ဖြစ်ပြီ၊ သောကပ္ပေ၊ ထိုသာမကမ္ဘာသည်၊ မဏ္ဍကပ္ပေါဝ၊ မဏ္ဍကကမ္ဘာကဲ့သို့၊ အာသိ၊ ဖြစ်ပြီ။ ပဒုရုတ္တရဿ၊ ပဒုရုတ္တရ အမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာထုရားအား၊ ပဋ္ဌမေဓမ္မဒေသနေ၊ ရှေးဦးစွာဓမ္မစကြာ တရားတော်ကိုဟော

တော်မူရာ၌၊ ကောဓိုသတသဟဿာနံ၊ ကုဇေတသိန်းသောလူနတ်ဗြဟ္မာ
 တို့အား၊ ဓမ္မာဘိသမယော၊ သံစွာထေးပါးကိုထိုးထွင်း၍ သိသည်၊ အဟု၊
 ဖြစ်ပြီ၊ တတော၊ ထိုနောင်မှ၊ ပရိပိ၊ တပါးသောအခါ၌လည်း၊ သဒေ
 တာပသဿ၊ သရဒရသေ့၏၊ သမာဂမေ၊ အစည်းအဝေး၌၊ ပါဏိနော၊ ဝတ္ထ
 ဝါတို့ကို၊ တပ္ပသန္တော၊ ရောင့်ရဲစေလျက်လည်း၊ ဝဿန္တေ၊ တရားတည်း
 ဟူသောမိန့်ကြီးကိုရှာစေသောအခါ၌၊ သတ္တတိသတသဟဿာနံ၊ ရနတ်
 သန်းသောလူနတ်ဗြဟ္မာတို့အား၊ ဒုတိယာဘိသမယော၊ နှစ်ကြိမ်မြောက်
 သံစွာထေးပါးကိုထိုး ထွင်း၍ သိသည်၊ အဟု၊ ဖြစ်ပြီ၊ ယဋ္ဌိကာထေ၊
 အကြင်အခါ၌၊ မဟာဝီရော၊ ပဒုမုတ္တရမြတ်စွာထူးသည်၊ အာနန္ဒံ၊ မည်း
 တော်အာနန္ဒာမင်းသို့၊ ဥပသင်္ကမိ၊ ကပ်တော်မူ၏၊ ဝိတုသန္တိကံ၊ မည်း
 တော်အာနန္ဒာမင်း၏အထံတော်သို့၊ ဥပဂတိံ၊ ကပ်ပြီး၍၊ အမတဒုဒ္ဓိသိံ၊
 အမြှောက်တရားတည်း ဟူသောစည်တော်ကြီးကို၊ အာဟာနိ၊ တီးတော်မူ
 ပြီ၊ အမတဘေရိမ္ပိ၊ အမြှောက်တရားတည်းဟူသော စည်တော်ကြီးကို၊
 အာဟာထေ၊ တီးတော်မူသည်ရှိသော်၊ ဓမ္မရမ္ပိယော၊ တရားကည်းဟူသော
 မိန့်ကြီးတို့ကို၊ ဝဿန္တေ၊ ရှာစေတော်မူသည်ရှိသော်၊ ပညာသသတသ
 ဟဿာနံ၊ ငါးသန်းကုန်သောလူနတ်ဗြဟ္မာတို့အား၊ ကတိယာဘိသမယော
 သုံးကြိမ်မြောက်သံစွာထေးပါးကိုထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီ၊
 အဘိသမယသုံးပါးပြီး၏။

သဗ္ဗပါဏိနံ၊ အထုံးရုံသောသတ္တဝါတို့အား၊ ဩဝါဒကော၊ သရဏဂုံ
 သိသစသည်ကိုပြု၍ ဆုံးမတော်မူတတ်သော၊ ဝိညာပကော၊ သံစွာထေး
 ပါးကိုထိစေတော်မူတတ်သော၊ တာရုကော၊ သံသရာမှကယ်တင်တော်
 မူတတ်သော၊ ဒေသနာကုသယော၊ တရားဒေသနာတော်၌ လိပ်မာတော်
 မူသော၊ ဗုဒ္ဓေါ၊ ပဒုမုတ္တရမြတ်စွာထူးသည်၊ ဗဟုံ၊ ချားစွာသော၊ ဇနတံ၊
 လူအပေါင်းကို၊ သံသာရသော တတော၊ သံသရာတည်းဟူသော ရေအ
 ယာဉ်မှ၊ တာရေထိ၊ ကယ်တင်တော်မူပြီ၊ ပဒုမုတ္တရဿ၊ ပဒုမုတ္တရ
 အမည်တော်ရှိသော၊ သတ္ထုနော၊ မြတ်စွာထူးအား၊ တယော၊ သုံးပါး
 ကုန်သော၊ ဝိသာသဝါနံ၊ ရဟန္တာတို့၏၊ သမ္ပိပါတာ၊ အစည်းအဝေးကို
 သည်၊ အာသုံ၊ ဖြစ်ကုန်ပြီ၊ ကောဓိုသတသဟဿာနံ၊ ကုဇေတသိန်းသော
 ရဟန္တာတို့၏၊ ပဋ္ဌမော၊ ရှေးဦးစွာသော သမာဂမော၊ အစည်းအဝေးသည်
 အာထိ၊ ဖြစ်ပြီ၊ ယဒါ၊ အကြင်အခါ၌၊ အသမသမော၊ အထူးရှိသော
 ရှေးထူးရှင်တို့နှင့်သာတူတော်မူသော၊ ဗုဒ္ဓေါ၊ ပဒုမုတ္တရမြတ်စွာထူး

သည်။ ဝေသာရပဗ္ဗတော၊ ဝေသာရတောင်၌၊ ဝထိ၊ ဝါကပ်တော်မူ၏။ တဒါ၊ ထိုအခါ၌၊ နုရုတိကောဋိသဟဿာနံ၊ ကုဇေကိုးသောင်းသော ရဟန္တာတို့၏၊ ဒုတိယော၊ နှစ်ကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာထိ၊ ဖြစ်ပြီ။ ဗုဒ္ဓေါ၊ ဗုဒ္ဓရဟန္တာရမြတ်စွာဘုရားသည်၊ ပုနစ၊ တစ်ဖန်လည်း၊ စာရိကံ၊ ဒေသစာရိကံ၊ ပတ္တန္တေ၊ ထည့်သည်ကြွတ်တမ်းတော်မူသည်ရှိသော်၊ ဝါမနိဝမရဋ္ဌတော၊ ရွာနိဂုံးတိုင်းနိုင်ငံမှ၊ နိဗ္ဗတိ၊ တွာ၊ ထွက်၍၊ ပဗ္ဗန္တန္တာနံ၊ ရဟန်းပြုကုန်သော၊ အထိတိကောဋိသဟဿာနံ ကုဇေရှင်သောင်းသော ဧတိတိက္ခရန္တာဟိ၏။ တတိယော၊ သုံးကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာထိ၊ ဖြစ်ပြီ။

သဒ္ဓါပါတသုးပါးပြီး၏။

အဘိ၊ ငါဘုရားသည်၊ ဘောနသမယေန၊ ထိုပုဒုရဟန္တာရမြတ်စွာဘုရားပွင့်တော်မူသောအခါ၌၊ ရဋ္ဌိကော၊ တိုင်းပြည်ကြီးတို့၏ ပြက်ပဋိနေသော၊ ဇဒ္ဓိထောနာမ၊ ဇဒ္ဓိလအမည်ရှိသော၊ ကုဋုမ္ပကော၊ သူကြွယ်သည်၊ ဟုတွာ၊ ဖြစ်၍၊ သမ္ပဒ္ဓပရခံ၊ ပုဒုရဟန္တာရမြတ်စွာဘုရားအရှူးရှိသော၊ သံစံ၊ သံစာတော်ကို၊ သဘတ္တံ၊ ဆွမ်းနှင့်တကွသော၊ ဒုသံ၊ သင်္ကန်းထူပုဆိုးအစုံကို၊ အဟိ၊ ငါသည်၊ အဒါထိ၊ ထူးပြီ။ သောဝိ၊ ထိုပုဒုရဟန္တာရ မြတ်စွာဘုရားသည်လည်း၊ ကဒါ၊ ထိုအခါ၌၊ သံစာမဇ္ဈေ၊ သံစာတော်၏ အလယ်၌၊ နိသိဒိယ၊ ထိုင်နေတော်မူ၍၊ ဣတော၊ ဤသာရကမ္ဘာမှ၊ သတသဟဿေ၊ ကပ္ပေ၊ ကမ္ဘာတထိန်းထက်၌၊ အဟိ၊ ဤဇဒ္ဓိလသူကြွယ်သည်၊ ဗုဒ္ဓေါ၊ ဂေါတမဘုရားသည်၊ ဘဝိသထိ၊ ဖြစ်လတ္တံ့၊ ဣတိဤသို့၊ ဝါ၊ ငါ့ကို၊ ဗျာကာထိ၊ ဗျာဒိတ်ကြားတော်မူ၏။ အဟိ၊ ဤဇဒ္ဓိလသူကြွယ်သည်၊ ပဓာနံ၊ ဒုက္ခရစရိယာကို၊ ပဒဟိတွာန၊ အားထုတ်၍၊ (ပ)၊ ဣဝံ၊ ဤဇဒ္ဓိလသူကြွယ်၏၊ သမ္ပုဂါ၊ မျက်မှောက်ထော်၌၊ ဟေသသာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ ပတ္တေန္တိ၊ ဆုတောင်းကြကုန်၏။ တသ္မာဝိ၊ ထိုပုဒုရဟန္တာရမြတ်စွာဘုရား၏လည်း၊ ဝစနံ၊ ဗျာဒိတ်စကားတော်ကို၊ သုတွာ၊ ကြား၍၊ ဥတ္တရိ၊ အတိုင်းထက် အလွန်၊ ဝတံ၊ ပါရမီကျေးဇူးကို၊ အဝိဋ္ဌဟိ၊ ဆောက်တည်ပြီ၊ ဒသပါရမီ၊ ဆယ်ပါးသောပါရမီတို့ကို၊ ပုရိယာ၊ ပြည့်ခြင်း၌၊ ဥပ္ပံ၊ ထက်စွာသော၊ ဒဋ္ဌံ၊ အလွန်မြင့်စွာသောဇိတ်၊ ဝိရိယကို၊ အကာထိ၊ ပြုပြီ။ ဝိမနာ၊ ဖောက်ပြန်သော နှလုံးရှိကုန်ထသော၊ ဒုဗ္ဗနာ၊ မကောင်းသောစိတ်ရှိကုန်ထသော၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဟိတ္ထိယော၊ ကိစ္ဆိတို့သည်၊ တဒါ၊ ထိုပုဒုရဟန္တာရမြတ်စွာဘုရားလက်ထက်တော်၌၊ ဗျာဟတာ၊ မသန်ခက်ထန်ခြင်းမှကင်းကုန်၏။ ယေသံ၊ အညတိတ္ထိ

ယာနံ၊ အကြင်သာသနာတော်မှအပဖြစ်ကုန်သော တိတ္ထိတို့တွင်၊ ကေဓိ၊
အချို့ကုန်သောတိတ္ထိတို့သည်၊ နပရိစန္ဒိ၊ ပဒုမုတ္တရမြတ်စွာဘုရားကိုမပူ
ဇော်မထုတ်ကျွေးကုန်၊ တေသံအညတိတ္ထိယာနံ၊ ထိုသာသနာတော်မှအပ
ဖြစ်ကုန်သောတိတ္ထိတို့အား၊ မနုဿာ၊ လူတို့သည်၊ ခုဋ္ဌတော၊ မိမိတို့တိုင်း
ပြည်မှ၊ နိစ္စုတန္တိ၊ နှင်ထုတ်ကုန်၏၊ တတ္ထ၊ ထိုသို့နှင်ထုတ်ရာ၌၊ သဗ္ဗေ၊ အထူး
စုံကုန်သော၊ တေ၊ ထိုတိတ္ထိတို့သည်၊ သမာဂတိံ၊ အညီ အညွတ်စည်း
ဝေး၍၊ ဗုဒ္ဓသန္တိ၊ ကေး၊ ပဒုမုတ္တရ မြတ်စွာဘုရား၏ အထံတော်၌၊ ဥပဂစ္ဆိ၊
သရဏဂုံ ဆောက်တည်သော အားဖြင့် ဆည်းကပ်ကုန်၏၊ မဟာဝီရ၊
ကြီးမြတ်သော ထုံ့လှတော်မူသော မြတ်စွာဘုရား၊ ထုဝံ၊ အရှင်ဘုရား
သည်၊ အမှောက်၊ အကျွန်ုပ်တို့၏၊ နာထော၊ ကိုးကွယ်ရာတည်း၊ စက္ခုမာ၊
စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ အမှောက်၊ အ
ကျွန်ုပ်တို့၏၊ သရဏံ၊ ကိုးကွယ်ရာသည်၊ ဟောဟိ၊ ဖြစ်ပါသော၊ ဣတိ၊ ဤ
သို့၊ ဥပဂစ္ဆိ၊ သရဏဂုံ ဆောက်တည်သောအားဖြင့် ဆည်းကပ်ကုန်၏ ။
အနုကမ္ပကော၊ သတ္တဝါတို့အားအစဉ်သနား တော်မူထသော၊ ကာရုဏိ
ကော၊ ကြီးမြတ်သောမဟာကရုဏာ ဥာဏ်တော်ရှိတော်မူထသော၊ သဗ္ဗ
ပါဏိနံ၊ အထုံးစုံသောသတ္တဝါတို့၏၊ ဟိတေသိ၊ အစီးအပွားကိုရှာတော်
မူထေ့ရှိထသော၊ ဘဂဝါ၊ ပဒုမုတ္တရမြတ်စွာဘုရားသည်၊ သမ္ပတ္တေ၊ ကိုး
ကွယ်ရာဟူ၍ရောက်လာကုန်သော၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ တိတ္ထိယေ၊
တိတ္ထိတို့ကို၊ ပဉ္စသိထေ၊ ငှါးပါးသိလ၌၊ ပတိဋ္ဌဟိ၊ တည်စေတော်မူပြီ ။
ဝေံ၊ ဤသို့၊ ဘဂဝတော၊ ပဒုမုတ္တရမြတ်စွာဘုရား၏၊ သာသနံ၊ သာသနာ
တော်သည်၊ နိရာကုလံ၊ တိတ္ထိတို့ဖြင့်နှောင့်ရှက်ခြင်းမှကင်းသည်၊ အာသိ၊
ဖြစ်ပြီ၊ တိတ္ထိယေဟိ၊ တိတ္ထိတို့မှ၊ သုညတံ၊ ဆိတ်သော၊ ဝသိတုတေဟိ၊ ဝသိ
တော်ငါးပါးသို့ရောက်ကုန်ထသော၊ တာဒိဟိ၊ သည်းခံခြင်းထည်းရှိတော်မူ
ကုန်ထသော၊ အရဟန္တေဟိ၊ ရဟန္တာတို့ဖြင့်၊ တံသာသနံ၊ ထိုပဒုမုတ္တရ
မြတ်စွာဘုရား၏သာသနာတော်သည်၊ ဝိဝိတ္တံ၊ ဆန်းကြယ်၏၊ ပဒုမုတ္တ
ရဿ၊ ပဒုမုတ္တရအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ ကာ
လေ၊ လက်ထက်တော်၌၊ တိတ္ထိယာနာမ၊ တိတ္ထိတို့မည်ကုန်သည်၊ နာဟေ
သံ၊ ရှိသည်မဖြစ်ကုန်၊ ပဒုမုတ္တရဿ၊ ပဒုမုတ္တရအမည်တော်ရှိသော၊ မဟေ
သိနော၊ မြတ်စွာဘုရား၏၊ နဂရံ၊ ပြည်တော်သည်၊ ဟံသာဝတီနာမ၊ ကံသီဝ
တီအမည်ရှိ၏၊ ခတ္တိယော၊ ခမည်းတော်မင်းသည်၊ အာနန္ဒေဝနာမ၊ အာနန္ဒာ
အမည်ရှိ၏၊ ဇနိကာ၊ မည်တော်သည်၊ သုဇာတာနာမ၊ သုဇာတာအမည်ရှိ

၏။ နေသာ၊ ထိုပုဒ်ရတ္တရမြတ်စွာထုရားသည်။ ဒသဝဿသဟာသာနိ၊ အနှစ်တသောင်းတို့ပတ်စုံ၊ အဂါရ်အဂါရမဏ္ဍေ၊ ရွှေနှင်းတော်၏အထပ်၌ အဏ္ဏာဝထိ၊ နေတော်မူပြီ၊ နာရိဝါဟနော၊ နာရိဝါဟနမည်သော ပြာသာဒ် ထည်းကောင်း၊ ယသော၊ ယသမည်သောပြာသာဒ်ထည်းကောင်း၊ ဝသဝတ္ထိ ဝသဝတ္ထိမည်သောပြာသာဒ်ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမ၊ မြတ်ကုန် သော၊ ပါသာဒ၊ ပြာသာဒ်တို့သည်၊ စသော၊ သုံးဆောင်တို့တည်း၊ ယမ ထက်ဘာ၊ ကောင်းစွာတန်ဆာဆင်အပ်ကုန်သော၊ တိစတ္ထိရိသသဟာသာ နိ၊ တထိန်းနှစ်သောင်းကုန်သော၊ နာရိယော၊ မင်းသမီးအပေါင်းတို့သည်၊ ဝသုဒတ္တာနာမ၊ ဝသုဒတ္တာအမည်ရှိသော၊ နာရိ၊ မိဗုယားကို၊ ပရိဝါရေသု၊ ခြံရံကုန်ပြီ၊ အကြားစာ၊ သားတော်သည်၊ ဥတ္တမောနာမ၊ ဥတ္တမအမည်ရှိ၏၊ ပုရိသုတ္တမော၊ ယောကျ်ားမြတ်သည်၊ စတုရော၊ လေးပါးကုန်သော၊ နိမိတ္တ နိမိတ်တို့ကို၊ ဒိသ္မိ၊ မြင်၍၊ ပါသာဒေန၊ ပြာသာဒ်ဖြင့်၊ အဘိနိက္ခမိ၊ တောထွက် တော်မူ၏၊ သတ္တာဟံ၊ ခုနှစ်ရက်ပတ်စုံ၊ ပဝေနစာရိ၊ ဗုဒ္ဓရုစရိယာကို၊ အစ ရိ၊ ကျင့်တော်မူပြီ၊ ဗြဟ္မာနာ၊ ဗြဟ္မာမင်းသည်၊ ယာဗိတော၊ တောင်းပန် အပ်ထသော၊ သန္တော၊ ငြိမ်သက်တော်မူထသော၊ မဟာဗီရော၊ ကြီးမြတ် သောလုံ့လရှိတော်မူထသော၊ ပဒုရတ္တရော၊ ပဒုရတ္တရအမည်တော်ရှိထ သော၊ ဝိနာယကော၊ မြတ်စွာဘုရားသည်၊ ဝိတိလူသျှာနရတ္တမေ၊ ဝိတိလာ ဥယျာဉ်မြတ်၌၊ စက္ကံ၊ ဓမ္မကြောထရားတော်ကို၊ ဝတ္ထိ၊ ဟောတော်မူပြီ၊ ပဒုရတ္တရဿ၊ ပဒုရတ္တရအမည်တော်ရှိသော၊ မဟောဘိနော၊ မြတ်စွာဘု ရားအား၊ ဒေဝဿောစ၊ ဒေဝထထည်းကောင်း၊ သုဇာထောစ၊ သုဇာတ ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒ္ဒဘိက္ခု၊ နှစ်ပါးသောရဟန်းတို့သည်၊ အဂ္ဂသာ ဝကာ၊ မြတ်သောထကျ်ာရ်ထက်ဝဲရ်သာဝကတို့သည်၊ အဟောသု၊ ဖြစ်ကုန် ပြီ၊ ဥပဗ္ဗာကော၊ အလုပ်အကျွေးတော်သည်၊ သုမနောနမေ၊ သုမနအမည်ရှိ၏ အမိဘာစ၊ အမိဘာထည်းကောင်း၊ အသမာစ၊ အသမာထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒ္ဒဘိက္ခုနိ၊ နှစ်ပါးသောဘိက္ခုနိမတို့သည်၊ အဂ္ဂသာဝိကာ၊ မြတ်သောထကျ်ာရ်ထက်ဝဲရ်သာဝိကာမတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ တဿဘဂဝတော၊ ထိုပုဒ်ရတ္တရမြတ်စွာဘုရား၏၊ ဗောဓိ၊ ပွင့်တော်မူရာ ဗောဓိကို၊ သထဇ္ဇောထိ၊ ထင်ရှားပင်ဟူ၍၊ ပရုတ္တတိ၊ ဆိုအပ်၏၊ ဝိတိ ဇ္ဈောစေတ၊ ဝိတိတ္ထထည်းကောင်း၊ တိသောစ၊ တိသာ ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒ္ဓဗပါသကာ၊ နှစ်ယောက်သောဒါယကာတို့သည်၊ အဂ္ဂုပဗ္ဗာ ကာ၊ မြတ်သောထကျ်ာရ်ထက်ဝဲရ်အလုပ်အကျွေးတော်တို့သည်၊ အဟော

သု၊ ဖြစ်ကုန်ပြီ၊ ဟဋ္ဌာစေတ၊ ဟဋ္ဌာထည်းကောင်း၊ သုစိတ္တာစ၊ သုစိတ္တာ
ထည်းကောင်း၊ ဣတိ၊ ဤသို့၊ နေဥပါယိကာ၊ နှစ်ယောက်သောဒါယိကာမ
တို့သည်၊ အဂ္ဂုပဋိကာ၊ မြတ်သောလကျာရုံထက်ဝဲရုံအထုပ်အကျွေးတော်
တို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ ကဉ္စနန္ဒိကသံကာသော၊ အထူးတူးသော
ရတနာတို့ဖြင့်ဆန်းကြယ်သော၊ ရွှေတိုင်နှင့်တူတော်မူထသော၊ စုတ္တိသဝ
ရလက္ခဏော၊ သုံးဆဲ နှစ်ပါးသောယောကျ်ားမြတ်တို့၏ လက္ခဏာတော်
ကြီးနှင့်ထည်းပြည့်စုံတော်မူထသော၊ မဟာရနံ၊ ပဒုမုတ္တရမြတ်စွာဘုရား
သည်၊ အဋ္ဌပဏ္ဏာသရတနံ၊ ငါးဆဲရှစ်ထောင်တိုင်တိုင်၊ အဋ္ဌပူတော၊ မြင့်
တော်မူ၏၊ တဿ၊ ထိုပဒုမုတ္တရမြတ်စွာဘုရား၏၊ သရိရပ္ပဘာ၊ ကိုယ်
တော်မှပြီးပြီးပြန် ထွက်လတ်သော ရောင်ခြည် တော်သည်၊ သမန္တာ၊
ထက်ဝန်းကွင်းမှ၊ စွါဒသယောဇာနေ၊ တဆဲ ယူဇနာ၌၊ ရတ္တိဒိဝံ၊ နေညဉ့်ပတ်
လုံး၊ ပရိတွာ၊ ပြန်နှံ၍၊ တိဋ္ဌတိ၊ တည်တော်မူ၏၊ ကုဋေ၊ တံခါးရတ်တို့သည်
ထည်းကောင်း၊ ကဝါဋေ၊ တံခါးရှက်တို့သည်ထည်းကောင်း၊ သိတ္တိစ၊ နံရံ
သည်ထည်းကောင်း၊ ရုက္ခာ၊ သစ်ပင်တို့သည်ထည်းကောင်း၊ နာဂသိလုပ္ပ
ဟာ၊ နာဂဟုဆိုအပ်သောတောင်တို့သည်ထည်းကောင်း၊ အာဝရဏံ၊ ပိတ်
ပင်ဆီးတားခြင်းသည်၊ နအတ္ထိ၊ မရှိ၊ ဝဿသတသဟဿာနိ၊ အနှစ်တ
သိန်းတို့ပတ်လုံး၊ တာဝပဒ၊ ထိုကာလ၌၊ အာယု၊ အသက်တမ်းသည်၊ ဝိဇ္ဇတိ
ရှိ၏၊ တာဝတာ၊ ထိုမျှထောက်၊ တိဋ္ဌမာနော၊ တည်တော်မူလျက်၊ သော၊ ထို
ပဒုမုတ္တရမြတ်စွာဘုရားသည်၊ ဗဟု၊ များစွာသော၊ ဇနတ်၊ လူအပေါင်းကို၊
သံသာရသောတတော၊ သံသာရာထည်းပူသော သမုဒ္ဒရာ ရေအယဉ်မှ၊
တာဇေယိ၊ ကယ်တင်တော်မူပြီ၊ ဗဟုဇနံ၊ များစွာသောလူနတ်ဗြဟ္မာ
သတ္တဝါအပေါင်းကို၊ သန္တာဇေတွာ၊ နိဗ္ဗာန်သို့ကယ်တင်တော်မူပြီး၍၊ သဗ္ဗ
သံသယံ၊ အလုံးစုံသောယုံဖွားခြင်းကို၊ ဆိန္ဒိတွာ၊ မြတ်၍၊ အဂ္ဂိက္ခန္ဓော၊
ကြီးစွာသောမီးလျှံကဲ့သို့၊ ဇလိတွာ၊ ထွန်းထင်းတောက်ပ၍၊ သော၊ ထိုပဒု
မုတ္တရမြတ်စွာဘုရားသည်၊ သသာဝကော၊ ရဟန္တာသာဝကအပေါင်း
နှင့်တကွ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ၊ ပဒုမုတ္တရေ၊ ပဒုမုတ္တရအ
မည်တော်ရှိထသော၊ ဇိနော၊ မာရ်ငါးပါးကိုအောင်တော် မူပြီးထသော၊
ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ နန္ဒာရာမဋ္ဌိ၊ နန္ဒာရာမ၌၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြု
တော်မူပြီ၊ တတ္ထေဝ၊ ထိုနန္ဒာရာမ၌သာလျှင်၊ အဿ၊ ထိုပဒုမုတ္တရမြတ်စွာ
ဘုရား၏၊ ထူပဝရော၊ ဓာတ်တော်ကိုဌာပနာရာစေတီတော် မြတ်သည်၊
စွါဒသုဗ္ဗေယောဇာနော၊ တဆဲ နှစ်ယူဇနာတိုင်တိုင်မြင့်၏၊ ဣတိ၊ ဤသို့၊ အေ

ဟာ၊ ဟောတော်မူပြီး ၊ ဒဿမော၊ သထိသု၊ ဖြောက်သော၊ ပရမုတ္တရဿ၊ ပရမုတ္တရအမည်ဟော်ရှိသော၊ တဝတော၊ မြတ်စွာဘုရား၏၊ ဝံသော၊ အနွယ်တော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီး ၊

သုမေဓဗုဒ္ဓံသံ

☞ သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ ပရမုတ္တရဿ၊ ပရမုတ္တရမြတ်စွာဘုရား၏အပရေန၊ နောက်အဘို့၌၊ နာယကော၊ လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော၊ ရုရာသဒေါ၊ တပါးသောသူတို့သည်ဝိစိးနှိပ်စက်ခြင်းငှါမတတ်နိုင်သော၊ ဥဂ္ဂထေဇော၊ ထက်သောတန်ခိုးတော်ထည်းရှိတော်မူသော၊ သဗ္ဗထေဇကုတ္တမော၊ အလုံးစုံသောထေဇကတို့ထက်မြတ်တော်မူသော၊ သုမေဓောနာမ၊ သုမေဓအမည်တော်ရှိသော၊ ရနိ၊ မြတ်စွာဘုရားသည်၊ ထောကော၊ လူပြည်၌၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူပြီး ၊ ပသန္ဒနေတ္ထော၊ ကောင်းစွာပွတ်သွေးအပ်ပြီးသောပတ္တမြားစစ်ကဲ့သို့ကြည်လင်သောမျက်စေ့တော် ထည်းရှိသော၊ သုရခေါ၊ လပြည့်ဝန်းနှင့် တူသောမျက်နှာတော်ထည်း ရှိတော်မူသော၊ ဗြဟ္မာ၊ ကြီးမြတ်တော်မူတသော၊ ဥဇု၊ ဗြဟ္မာမင်း၏ကိုယ်နှင့်တူသော ဖြောင့်မတ်သော ကိုယ်တော်ထည်းရှိသော၊ ပတာပပါ၊ ကိလေသမာရ်စသည်တို့ကိုအောင်တော်မူပြီး ထသော၊ သဗ္ဗသတ္တာနံ၊ အလုံးစုံသောသတ္တဝါတို့၏၊ ဟိတေသိ၊ အစီးအပွားကိုရှာတော်မူတတ်သော၊ ရနိ၊ သုမေဓမြတ်စွာဘုရားသည်၊ ဗဟု၊ များစွာကုန်သော၊ သတ္တာနံ၊ သတ္တဝါတို့အား၊ ဗန္ဓနာ၊ သံယောဇဉ် ဆယ်ပါးတည်းဟူသောအနှောင်အဖွဲ့မှ၊ မောစေသိ၊ လွတ်စေတော်မူပြီး ၊ ယဒါ၊ အကြင်အခါ၌၊ ဗုဒ္ဓေါ၊ သုမေဓမြတ်စွာဘုရားသည်၊ ကေဝထံ၊ အလုံးစုံသော၊ ဥတ္တဓံ၊ မြတ်သော၊ ဗောဓိံ၊ အရဟတ္တမဂ်ဥာဏ်သဗ္ဗညုတညာဏ်တော်သို့၊ ပါပုဏိဝဂ္ဂာ၊ ရောက်၍၊ သုဒဿနံ၊ မှီနဂရေ၊ သုဒဿနပြည်၏အနီး၌၊ သုဒဿနဥပျာနေ၊ သုဒဿနဥပျာဉ်၌၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ပဝတ္ထယိ၊ ဟောတော်မူပြီး ၊ တဒါ၊ ထိုအခါ၌၊ တဿာပိ၊ ထိုသုမေဓမြတ်စွာဘုရားအားလည်း၊ တီဏိ၊ သုံးပါးကုန်သော၊ အဘိသမယာ၊ သစ္စာလေးပါးကို ထိုးထွင်း၍ သိကုန်သော ပရိသတ်တို့သည်၊ အဟောသံ၊ ဖြစ်ကုန်ပြီး၊ ဓမ္မဒေသနေ၊ ဓမ္မစကြာတရားတော်ကို ဟောတော်မူရာ၌၊ ကောဓိ၊ သတိသမာဿာနံ၊ လူ့စေတသိန်းသောလူနတ်ဗြဟ္မာတို့အား၊ ပဉ္စမာဘိသမသော၊ ရှေးဦးစွာသစ္စာလေးပါးကို ထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီး ၊

ပုန၊ တဘနံ၊ အပရံ၊ တပါး သောအခါ၌၊ သောဇိနော၊ ထိုသုခမဇေယျဋီကာ
 တုရားသည်၊ ကုမ္ဘကဏ္ဍံ၊ ကုမ္ဘကဏ္ဍအမည်ရှိသော၊ ယက္ခံ၊ ဘီလူးကို၊ နမ
 ယိ၊ ဆုံးမတော်မူ၏၊ တဒါ၊ ထိုအခါ၌၊ နဂုတိကောဓိ သဟဿာနံ၊ ကုဇေကိုး
 သောင်းသောလူနတ်ဗြဟ္မာတို့အား၊ နုတိယာဘိသမယော၊ နှစ်ကြိမ်မြောက်
 သစ္စာလေးပါးကိုထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီ၊ ပုန၊ တဘနံ၊ အပရံ၊
 တပါးသောအခါ၌၊ အဝိတယသော၊ မနှိုင်းယှဉ်အပ်သော ကျော်စောခြင်း
 ရှိတော်မူသော သုခမဇေယျဋီကာတုရားသည်၊ စတုသန္တံ၊ သစ္စာလေးပါးကို၊
 ပကာသယိ၊ ပြုတော်မူ၏၊ တဒါ၊ ထိုအခါ၌၊ အသိတိကောဓိ သဟဿာနံ၊
 ကုဇေရှစ်သောင်းသောလူနတ်ဗြဟ္မာတို့အား၊ တတိယာဘိသမယော၊ သုံး
 ကြိမ်မြောက်သစ္စာ လေးပါးကိုထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီ။ ။

အဘိသမဟသုးပါးပြီး၏။

သုခမဇေယျဋီကာ၊ သုခမဇေယျဋီကာမဟာသိနော၊ မြတ်စွာတုရားအား
 ဝိမလာနံ၊ ကိလေသာအညစ်အကြေးတို့မှကင်းစင်တော်မူကုန်ပြီးထသော၊
 သန္တမိတ္တာနံ၊ ငြိမ်သက်သောစိတ်စည်းရှိ တော်မူကုန်ထသော။ တာဒီနံ၊
 သည်းခံခြင်းကျေးဇူးနှင့်လည်းပြည့်စုံတော်မူကုန်ထသော၊ ဝိတာသဝါနံ၊
 ရဟန္တာတို့၏၊ တယော၊ သုးပါးကုန်သော၊ သန္နိပါတာ၊ အစည်းအဝေးတို့
 သည်၊ အာသု၊ ဖြစ်ကုန်ပြီ။ ယဒါ၊ အကြင်အခါ၌၊ ဇိနော၊ သုခမဇေယျဋီကာ
 စွာတုရားသည်၊ သုဒသနံနာမ၊ သုဒသာနအမည်ရှိသော၊ နဂရံ၊ ပြည်မြတ်
 သို့၊ ဥပဂစ္ဆိ၊ ကပ်တော်မူ၏၊ တဒါ၊ ထိုအခါ၌၊ ဝိတာသဝါ၊ ရဟန္တာဖြစ်ကုန်
 သော၊ သတကောဓိယော၊ ကုဇေတရာကုန်သော၊ ဘိက္ခု၊ ရဟန်းတို့သည်။
 သမိံသု၊ စည်းဝေးကုန်ပြီ။ ပုန၊ တဘနံ၊ အပရံ၊ တပါးသောအခါ၌၊ ဒေ
 ဝကုဇေ၊ ဒေဝကုဇေတောင်၌၊ ဘိက္ခုနံ၊ ရဟန်းတို့၏၊ အတ္ထာယ၊ အကျိုးငှါ၊
 ကထိနတ္ထတေ၊ ကထိန်းခင်းရာ၌၊ တဒါ၊ ထိုအခါ၌၊ နဂုတိကောဓိနံ၊ ကုဇေကိုး
 ဆယ်သောရဟန္တာတို့၏၊ နုတိယော၊ နှစ်ကြိမ်မြောက်သော၊ သမာဂမော၊
 အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ ပုန၊ တဘနံ၊ အပရံ၊ တပါးသောအ
 ခါ၌၊ ဒေသဗလော၊ သုခမဇေယျဋီကာတုရားသည်၊ ယဒါ၊ အကြင်အခါ၌၊ စာရိကံ
 ဒေသစာရိကို၊ စရတိ၊ ထုည့်သည်ကြွချီတော်မူ၏၊ တဒါ၊ ထိုအခါ၌၊ အသိ
 တိကောဓိနံ၊ ကုဇေရှစ်ဆယ်သော ရဟန္တာတို့၏၊ တတိယော၊ သုံးကြိမ်
 မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ ။

သန္နိပါတသုးပါးပြီး၏။

အဘိ၊ ငါဘုရားသည်၊ တောနသမယေန၊ ထိုအခါ၌၊ ဥတ္တရောနာမ၊ ဥတ္တရ
အမည်ရှိသော၊ မဟာဝေ၊ လှလင်သည်၊ ဟုတွာ၊ ဖြစ်၍၊ မယှံ၊ ငါ၏၊ စာရေး၊
အိပ်၌၊ သန္တိစိတ်၊ ဆည်းပူးအပ်သော၊ ခနံ၊ ဥစ္စာသည်၊ အသိတိကော၊ ခိုယော၊
ကုဇေရစ်ဆယ်တို့သည်၊ သန္တိ၊ ရှိကုန်၏၊ ကေဝလံ၊ အထုံးစုံသော၊ သမ္ပံ၊
ကြွင်းမဲ့၊ ဥဿု၊ အထုံးစုံသော၊ ခနံ၊ ဥစ္စာကို၊ သသံစောသသံစာသ၊ သံစော
တော်၌၊ တကွသော၊ ကောကနာယကောကောကနာယကသ၊ သုမေခါမြတ်
စွာဘုရားအား၊ ဒတွာန၊ လှူ၍၊ တသ၊ ထိုသုမေခါမြတ်စွာဘုရားအား၊ သရ
ဏံ၊ ကို၊ ကွပ်ခြင်းထိုး၊ ဥပဏ္ဍိ၊ ဆည်းကပ်ပြီး၊ ပဗ္ဗဇ္ဇဉ္ဇ၊ ရဟန်းအဖြစ်ကို၊ ဆည်း
အဘိရောစသိ၊ အထွန်နှစ်သက်ပြီး၊ သောပိ၊ ထိုသုမေခါမြတ်စွာဘုရား
သည်ထည်း၊ တဒါ၊ ထိုအခါ၌၊ အနုမောဒနံ၊ အနုမောဒနာကို၊ ကရောန္တော၊
ပြုလျက်၊ ဣတော၊ ဤမဏ္ဍကန္တာမှ၊ ထိသကပ္ပသဟသ၊ မှိကန္တာသုံးသောင်း
ထက်၌၊ အယံ၊ ဤဥတ္တရမထေရ်သည်၊ ယောကော၊ လူပြည်၌၊ ဗုဒ္ဓေါ၊ ဂေါတ
မဘုရားသည်၊ တပိသပတိ၊ ဖြစ်ထက္ကံ၊ ဣတိ၊ ဤသို့၊ ဝါ၊ ငါ့ကို၊ ဗျာကာသိ၊ ဗျာ
ဒိတ်ကြားတော်မူ၏၊ အယံ၊ ဤဥတ္တရမထေရ်သည်၊ ပစာနံ၊ နုတ္တရစရိယာကို၊
ပဒဟိတွာန၊ အားထုတ်၍၊ (ပ)၊ ဣဓံ၊ ဤဥတ္တရမထေရ်၏၊ သဗ္ဗုခါ၊ မျက်
မှောက်တော်၌၊ ဟေသယာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ ပတ္ထေန္တိ၊ ဆုတောင်း
ကြကုန်ပြီး၊ တသယာပိ၊ ထိုသုမေခါမြတ်စွာဘုရား၏ထည်း၊ ဝေဓံ၊ ဗျာဒိတ်
စကားတော်ကို၊ သုတွာ၊ ကြား၍၊ ဘိယျော၊ ထွန်စွာ၊ ဝိတ္တံ၊ စိတ်ကို၊ ပသ
ဒယိ၊ ကြည်လင်စေပြီး၊ ဒသပါဓမီ၊ ဆယ်ပါးသော ပါရမီတို့ကို၊ ပုရိယာ၊
ပြည့်ခြင်းငှါ၊ ဥတ္တရိ၊ အတိုင်းထက်အလွန်၊ ဝတံ၊ ပါရမီကျေးဇူးကို၊ အဓိဋ္ဌာ
သိ၊ ဆောင်တည်ပြီး၊ သုတ္တန္တဉ္ဇ၊ သုတ္တန်ပိဋကတ်ကို၎င်း၊ ဝိနယဉ္ဇာပိ၊ ဝိနည်း
ပိဋကတ်ကို၎င်း၊ သမ္ပံ၊ အထုံးစုံသော၊ နဝင်ံ၊ အင်္ဂါကိုးပါးရှိသော၊ သတ္ထု
သာသနံ၊ သုမေခါမြတ်စွာဘုရား၏အဆုံးအမတော်ကို၊ ပရိယာပုဏိတွာ၊
သင်ကြား၍၊ ဇိနသာသနံ၊ သုမေခါမြတ်စွာဘုရား၏ သာသနာတော်ကို၊
သောဘယိ၊ တန်ဆာဆင်ပြီး၊ တတ္ထု၊ ထိုသုမေခါမြတ်စွာဘုရား၏သာသ
နာတော်၌၊ နိသဇ္ဇဗ္ဗာနဝကံမေ၊ ထိုင်ခြင်းသွားခြင်းရပ်ခြင်းဟု ဆိုအပ်သော
ရှာရိယာပုဏ်ကို ဖျာရာစကြိ၌၊ အဗ္ဗမတ္ထော၊ မစေ့မလျော့၊ ဝိဟရန္တော၊
နေထွက်၊ အဘိညာသု၊ အဘိညာဉ်ငါးပါးတို့၌၊ ပါရမီ၊ ကမ်းတစ်ဘက်သို့၊
ဂတ္တာ၊ ရောက်၍၊ ဗြဟ္မထောကံ၊ ဗြဟ္မပြည်သို့၊ အဟံ၊ ငါသည်၊ အဂ္ဂိ၊ သားရ
ပြီး၊ သုမေခသ၊ သုမေခအမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာ
ဘုရား၏၊ နဝင်ံ၊ ပြည်တော်သည်၊ သုဒဿနံနာမ၊ သုဒဿနအမည်ရှိ၏၊ ဝတ္ထိ



ယော၊ ခမည်းတော်သည်၊ သုဒတ္တောနာမ၊ သုဒတ္တအမည်ရှိ၏။ ဇနိကာ၊ မယ်
 တော်သည်၊ သုဒတ္တောနာမ၊ သုဒတ္တအမည်ရှိ၏။ သော၊ ထိုသုမေဓာမြတ်စွာ
 ထုရားသည်၊ နဝဝ သသဟဿာနိ၊ အနှစ်ကိုးထောင် တို့ပတ်လုံး၊ အဂါရ်အ
 ဂါရမဇ္ဈေ၊ ရွှေနန်းတော်၏ အထပ်၌၊ အဇ္ဈာဝထိ၊ ပိုအုပ်၍နေထောင်မှုပြီ၊ သု
 စန္ဒကဉ္စနထိရိဝဒ္ဓေါ၊ သုစန္ဒြာသာန်ကဉ္စနြာသာန်ထိရိဝဒ္ဓြာသာန်ဟုဆို
 အပ်ကုန်သော၊ ဥတ္တမာ၊ မြတ်ကုန်သော၊ ပါသာဒါ၊ ပြာသာဒ်တို့သည်၊ တ
 ယော၊ သုံးဆောင်တို့တည်း။ သမထကံတာ၊ ကောင်းစွာတန်ဆာဆင်
 အပ်ကုန်သော၊ တိဘောဠသသဟဿာနိ၊ လေးသောင်း ရှစ်ထောင်ကုန်
 သော၊ နာရိယော၊ မင်းသမီးအပေါင်းတို့သည်၊ သုမနာနာမ၊ သုမနအမည်ရှိ
 သော၊ နာရိ၊ မိဖုရားကို၊ ပရိဝါရေသု၊ ခြံရံကုန်ပြီ၊ အတြိဇော၊ သားတော်
 သည်၊ သုမိတ္တောနာမ၊ သုမိတ္တ အမည်ရှိ၏။ ဖိနော၊ သုမေဓာ မြတ်စွာ
 ထုရားသည်၊ စတုရော၊ လေးပါးကုန်သော၊ နိမိတ္တေ၊ နိမိတ်တို့ကို၊ ဝိသ္ဗာ၊ မြင်
 ၍၊ ဘတ္ထိယာနေန၊ ဆင်ယာဉ်ဖြင့်၊ နိက္ခမိ၊ တောထွက်တော်မူပြီ၊ အနုနကံ၊
 မယုတ်မလွန်၊ အဗ္ဗမာသံ၊ လခွဲပတ်လုံး၊ ပဓာနံ၊ နုတ္တရစရိယာကို၊ ပဒဟိ၊
 အားထုတ်တော်မူပြီ။ ဗြဟ္မာနာ၊ ဗြဟ္မာမင်း သည်၊ ယာဝိတော၊ တောင်း
 ပန်အပ်သော၊ သန္တော၊ တည်ကြည်ငြိမ် သက်တော်မူထသော၊ မဟာဝိရော၊
 ကြီးမြတ်သောလုံ့လ ရှိတော်မူထသော၊ သုမေဓောနာမ၊ သုမေဓအမည်
 တော်ရှိထသော၊ နာယကော၊ မြတ်စွာထုရားသည်၊ သုဒဿနုယျာနရတ္တ
 မေ၊ သုဒဿနုယျာဉ်မြတ်၌၊ စက္ကံ၊ ဓမ္မပကြာတရားတော်ကို၊ ဝတ္ထိ၊ ပောဓ
 တော်မူပြီ။ သုမေဓဿ၊ သုမေဓအမည် တော်ရှိသော၊ မဟေထိနော၊
 မြတ်စွာထုရားအား၊ သရဓဏာစ၊ သရဓဏလည်းကောင်း၊ သဗ္ဗကာမောစ၊
 သဗ္ဗကာမလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧစ္စဘိက္ခု၊ နှစ်ပါးသော ရဟန်းတို့
 သည်၊ အဂ္ဂသာဝိကာ၊ လင်္ကျာရ်လက်ဝဲရ် အဂ္ဂသာဝိကာတို့သည်၊ အဟေသု၊
 မြင်ကုန်ပြီ၊ ဥပဋ္ဌာကော၊ အလုပ်အကျွေးတော်ရဟန်းသည်၊ သာဂရောနာမ၊
 သာဂရအမည်ရှိ၏။ ရာမာစေတ၊ ရာမာလည်းကောင်း၊ သုရာမာစ၊
 သုရာမာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧစ္စဘိက္ခုနိ၊ နှစ်ပါးသော သိက္ခာနိမတို့
 သည်၊ အဂ္ဂသာဝိကာ၊ လင်္ကျာရ်လက်ဝဲရ် အဂ္ဂသာဝိကာတို့သည်၊ အဟေ
 သု၊ မြင်ကုန်ပြီ၊ တဿဘဂဝတော၊ ထိုသုမေဓာ မြတ်စွာထုရား၏၊ ဗောဓံ၊
 ပွင့်တော်မူရာဗောဓိကို၊ မဟာနိဗ္ဗောတိ၊ မြတ်သောတမာပင်ဟူ၍၊ ပရုစ္စတိ၊
 ဆိုအပ်၏။ ဥရုဝေထောစ၊ ဥရုဝေထလည်းကောင်း၊ ယသေဝါစ၊ ယသဝ
 လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧစ္စဥပါသကာ၊ နှစ်ယောက်သော ဥပါသကာတို့

သည်။ အဝ္ဗုပဋ္ဌကား၊ မြတ်သော အလုပ်အကျွေး တော်ဒါယကာတို့သည်။
 အဟောသု၊ ဖြစ်ကုန်ပြီ၊ ယသောဓရာစ၊ ယသောဓရာလည်းကောင်း၊ သိရိမာ
 စ၊ သိရိမာလည်းကောင်း၊ ဣတိ၊ ဤသို့၊ နေဥပါထိကာ၊ နှစ်ယောက်သောဒါ
 ယိကာမရှိသည်။ အဝ္ဗုပဋ္ဌကား၊ မြတ်သော အလုပ်အကျွေးတော်ဒါယိကာမ
 ဝံသည်။ အဟောသု၊ ဖြစ်ကုန်ပြီ။ မဟာဓုနိ၊ သုမေခမြတ်စွာတရား
 သည်။ အဋ္ဌာသိတိရတနာနိ၊ ရှစ်ဆဲ့ရှစ်တောင်တို့တိုင်တိုင်၊ အတ္ထုဂ္ဂတော၊
 မြင့်တော်မူ၏။ တာရဂထော၊ နက္ခတ်တာရာအပေါင်း၌၊ စန္ဒောယထော၊ ထမင်း
 ကဲ့သို့၊ သဗ္ဗာ၊ အလုံးစုံကုန်သော၊ ဒိသာ၊ အရပ်မျက်နှာတို့ကို၊ ဩဘာသေတိ၊
 အရောင်တော်ဖြင့် ထွန်းထင်းတောက်ပစေ၏။ ဝတ္ထဝတ္ထိမဏိနာမ၊ စကြာ
 ဝတေးမင်း၏ ပတ္တမြားရတနာမည်သည်။ ယောဇနံ၊ တယူဇနာအရပ်ကို၊
 ဖရိတွာ၊ ပြန်နှံ၍၊ တပတိယထော၊ ထွန်းထင်းတောက်သကဲ့သို့၊ တထေဝတ
 ထာဝေ၊ ထိုအတူသာလျှင်၊ တဿ၊ ထိုသုမေခမြတ်စွာတရား၏။ သရိရအေ
 ဘာ၊ ကိုယ်တော်မှပြု၍၊ ပြီး ပြက်ထွက်လတ်သော အရောင်တော်သည်။ သ
 မန္တရ၊ ထက်ဝန်းကွင်းမှ၊ ယောဇနံ၊ ယူဇနာအရပ်ကို၊ ဖရတိ၊ ပြန်နှံ၏။ နရတိ
 ဝေသဝဟာသာနိ၊ အနှစ်ကိုးသောင်းတို့ပတ်လုံး၊ တာဝဓေ၊ ထိုကာလ၌၊
 အာယု၊ အသက်တမ်းသည်။ ဝိဇ္ဇတိ၊ ရှိ၏။ တာဝတော၊ ထိုမျှလောက်၊ တိဋ္ဌမာ
 နော၊ တည်တော်မူထွက်၊ သော၊ ထိုသုမေခမြတ်စွာတရားသည်။ ဗဟု၊ များ
 စွာသော၊ ဇနတံ၊ လူနတ်ဗြဟ္မာသတ္တဝါအပေါင်းကို၊ သံသာရသောတတော၊
 သံသာရာ ထည်းဟူသော သဗုဒ္ဓရာရေအယဉ်မှ၊ တာရေထိ၊ နိဗ္ဗာန်ထုတ်
 ချောက်ကူးမြောက်စေတော်မူပြီ။ တေဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံတော်မူ
 ကုန်ထသော၊ ဆဋ္ဌာဘိညေတိ၊ မြောက်ပါးသော အတိညာဉ်တို့နှင့်လည်း
 ပြည့်စုံတော်မူကုန်ထသော၊ ဗထပ္ပတ္တေတိ၊ အရဟတ္တဖိုလ်တည်းဟူသော
 အားသို့လည်းရောက်တော်မူကုန်ထသော၊ တာဒိတိ၊ သည်းခံခြင်းကေဠုးစူး
 နှင့်လည်းပြည့်စုံတော်မူကုန်ထသော၊ တာဒိတိတာဒိသာနိ၊ ထိုသို့ဆိုအင်ခဲ
 ပြီးသောသဘောလည်းရှိတော်မူကုန်ထသော၊ အရဟန္တေတိ၊ ရဟန္တာတို့
 ဖြင့်၊ ဣဒံသာသနံ၊ ဤသုမေခမြတ်စွာတရား၏သာသနာတော်သည်။ သမာ
 ကုလံသံကိတ္တံ၊ ကောင်းစွာပြုမ်းသည်။ အာထိ၊ ဖြစ်ပြီ။ အပိတယသာ၊
 မနှင်ယဉ်အပ်သောအခြံ အရံလည်းရှိတော်မူကုန်ထသော၊ ဝိပ္ပရတ္တာ၊ တ
 ထောင့်ဝါးရာကိလေသတို့မှလည်း ကင်းလွတ်တော်မူကုန်ပြီး ထသော၊
 နိရူပမိ၊ ထေးပါးသောဥပမိတို့မှလည်းကင်းတော်မူကုန်ထသော၊ တေသဗ္ဗေ
 ဝိ၊ ထိုအလုံးစုံသော ရဟန္တာတို့သည်လည်း၊ ဥာဏာလောကံ၊ အရဟတ္တ



မဂ်ဉာဏ်တော်တည်းဟူသော အရောင်တော်အလင်းကို၊ ဒဿယိတွာ၊
 ပြုတော်မူပြီး၍၊ တေမဟာယသော၊ ထိုများသောအကျော်အစောအခြံအရံ
 ရှိတော်မူကုန်သော ရဟန္တာတို့သည်၊ နိဗ္ဗုတာ၊ မရိနိဗ္ဗာန်ပြုတော်မူကုန်
 ပြီ၊ ဗုဒ္ဓေါ၊ သစ္စာလေးပါးကိုထိတော်မူပြီးထသော၊ သုမေဓော၊ သုမေဓါ
 အမည်တော်ရှိထသော၊ ဇိနဝရော၊ တုရားမြတ်သည်၊ သုမေဓာရာမဋ္ဌိ၊ သုမေ
 ဓာရာမဋ္ဌ၊ နိဗ္ဗုတော၊ မရိနိဗ္ဗာန်ပြုတော်မူပြီ၊ ဓာတု၊ ဓာတ်တော်သည်၊ တေ
 သုတေသုပဒေ သတော၊ ထိုထိုအရပ်မျက်နှာတို့၌၊ ဝိတ္ထာရိတံ၊ ပြန်နှံ့သည်၊
 အာသိ၊ ဖြစ်ပြီ၊ ဣတိ၊ ဤသို့၊ အာဟ၊ ဟောတော်မူ၏၊ ကောဒသမော၊
 တဆဲ တဆူမြောက်သော၊ သုမေဓော၊ သုမေဓါအမည်တော်ရှိသော၊ တဂ
 ဝတော၊ မြတ်စွာတုရား၏ဝံသော၊ အနုယံတော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့
 ရောက်ပြီ၊ ။

သုဇာတဗုဒ္ဓဝံသ၊

သောရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ တတ္ထေဝမဏ္ဍကပ္ပဋ္ဌိ၊ ထိုမဏ္ဍကပ္ပာ
 ဋ္ဌိသာလျှင်၊ သီဟဟံ နု၊ ခြင်္သေ့မင်း၏အောက်မေးနှင့်တူသောပြည့်မြိုးသော
 မေးတော်ထည်းရှိထသော၊ ဥသဘက္ခန္ဓော၊ အညီအညွတ်ကောင်းစွာလုံး
 သောမြတ်သောခုံးတော်ထည်းရှိထသော၊ အပ္ပမေယျော၊ မနှိုင်းယှဉ်အပ်
 သောဂုဏ်ကျေးဇူးတော် ထည်းရှိထသော၊ ဒုရာသဒေါ၊ သူတပါးတို့သည်
 မထွင်းမိုးနိုင်ထသော၊ သုဇာတောနာမ၊ သုဇာတအမည်တော်ရှိသော၊ နာ
 ယကော၊ မြတ်စွာတုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူပြီ၊ ဝိမလော၊ ဆီးနှင်း
 မြူကိပ်သူရိန်မီးခိုးညှစ်မျိုးငါးအင်မှကင်းသော၊ သုဒ္ဓေါ၊ သန့်ရှင်းစင်ကြယ်
 သော၊ စန္ဒောဝ၊ လမင်းကဲ့သို့ထည်းကောင်း၊ ပတောပဝါ၊ တထောင်ရောင်
 ခြည်ဖြင့်ရှောင်မထိရအောင်ထွန်းပလျက်ထည်သော၊ သတရံသိ၊ ယုဂန္ဓရ
 ပပ္ပတတောင်စွန်းမှတက်ထွန်းရောင်လျှပ်နေမင်းမြတ်ကဲ့သို့ထည်းကောင်း၊
 ဧဝံတထာ၊ ထို အတူ၊ သမ္ပမ္ပန္ဓေါ၊ သုဇာတမြတ်စွာတုရားသည်၊ သဒါ၊ အခါ
 ခပ်သိမ်း၊ သိရိသာ၊ တုရား၏ အသာရေတော်ဖြင့်၊ ဇလန္တော၊ ထွန်းလင်း
 အောက်ပလျက်၊ သောဘတိ၊ ထင့်တယ်တော်မူပြီ၊ သမ္ပုဒ္ဓေါ၊ သုဇာ
 တမြတ်စွာတုရားသည်၊ ကေဝလံ၊ အလုံးစုံသော၊ ဥတ္တမံ၊ မြတ်သော၊ ဗောဓိ
 အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတညာဏ်တော်သို့၊ ဗါပုဏိတွာနု၊ ရေခဲတော်
 မူ၍၊ သုမဂ်သမိနဂဇေ၊ သုမဂ်ထပြည်၌၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတုရားထော်
 ကို၊ ပဝတ္တယိ၊ ဟောတော်မူပြီ ။ ပဝရံ၊ မြတ်သော၊ ဓမ္မံ၊ တုရားတော်ကို၊

ဒေသန္တေဒေသန္တေသံ၊ ဟောတော်မူတတ်ထသော၊ သုဇာတေသုဇာ
 တဿ၊ သုဇာတအမည်တော်ရှိထသော၊ လောကနာယကေလောကနာယ
 ကဿ၊ မြတ်စွာဘုရားအား၊ ပဋ္ဌမေဓမ္မဒေသနေ၊ ရှေးဦးစွာဓမ္မစကြာထရား
 တော်ကို ဟောတော်မူရာ၌၊ အဘိတိကောနိယော၊ ကုဇေရှစ်ဆယ်သောလူ
 နတ်ဗြဟ္မာတို့သည်၊ အဘိသမိံသံ၊ သစ္စာထေးပါးကို ထိုးထွင်း၍သိကုန်
 ပြီ။ ။ ယဒါ၊ အကြင်အခါ၌၊ အမိဘယသော၊ မနှိုင်းဟဉ်အပ်သောအခြံအ
 ရံအကျော်အစောရှိတော်မူသော၊ သုဇာတော၊ သုဇာတမြတ်စွာဘုရားသည်
 ဒေဝ၊ တာဝတိံသာနတ်ပြည်၌၊ ဝဿံ၊ ဝါသို၊ ဥပါဂမိ၊ ကပ်တော်မူ၏၊ တဒါ၊
 ထိုအခါ၌၊ သတ္တတိသတသဟဿာနံ၊ ခုနစ်သန်းသောနတ် ဗြဟ္မာတို့အား၊
 ဒုကိယာဘိသမယော၊ နှစ်ကြိမ်မြောက်သော သစ္စာထေးပါးကိုထိုးထွင်း၍
 သိသည်၊ အဟု၊ ဖြစ်ပြီ။ ။ ယဒါ၊ အကြင်အခါ၌၊ အသမသမော၊ အတုမရှိ
 သောရှေးဘုရားရှင်တို့နှင့်သာထူထောင်မူသော၊ သုဇာတော၊ သုဇာတမြတ်
 စွာဘုရားသည်၊ ဝိထုသန္တိကံ၊ ခမည်းတော် ဥဂ္ဂတမင်း၏ အထံတော်သို့၊
 ဥပဂန္တိ၊ ချဉ်းကပ်တော်မူ၏၊ တဒါ၊ ထိုအခါ၌၊ သမ္ဗိသတသဟဿာနံ၊
 မြောက်သန်းသောလူနတ်ဗြဟ္မာတို့အား၊ တတိယာဘိသမယော၊ သုံးကြိမ်
 မြောက်သောသစ္စာထေးပါးကိုထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီ။ ။

အဘိသမယသုံးပါးပြီး၏။

သုဇာတဿ၊ သုဇာတအမည်ရှိသော၊ မဟေထိနေ၊ မြတ်စွာဘုရားအား
 ဝိမလာနံ၊ ကိလေသာအညစ်အကြေးတို့မှ ကင်းတော်မူကုန် ပြီးထသော၊
 သန္တဝိတ္တာနံ၊ ငြိမ်သက်စေတတ်လည်းရှိတော်မူကုန်ထသော၊ တာဒိနံ၊
 သည်းခံခြင်းကျေးဇူးနှင့်ထည်းပြည့်စုံတော်မူကုန်ထသော၊ ဝိကာသဝါနံ၊
 ရဟန္တာတို့၏တယော၊ သုံးပါးကုန်သော၊ သန္နိပါတော၊ အစည်းအဝေးတို့
 သည်၊ အာသု၊ ဖြစ်ကုန်ပြီ။ ။ အဘိညာဗထပုတ္တာနံ၊ အဘိညာဉ်တည်းဟူ
 သောအားသို့ရောက်တော် မူကုန်ပြီးသော၊ တဝါဘဝေ၊ တဝကြီးငယ်၌၊
 အပ္ပတ္တာနံ၊ မရောက်နိုင်သော၊ သမ္ဗိသတသဟဿာနံ၊ မြောက်သန်းကုန်သော၊
 တေဝိသာသဝါ၊ ထိုရဟန္တာတို့သည်၊ ပဋ္ဌမံ၊ ရှေးဦးစွာ၊ သုဓမ္မဝတီနဂရေ၊
 သုဓမ္မဝတီပြည်၌၊ သုပဗ္ဗယျာနေ၊ သုဓမ္မဥယျာဉ်၌၊ သန္နိပတိံသု၊ စည်းဝေး
 ကြကုန်ပြီ။ ။ ဝုန၊ တဘနံ၊ အပရံ၊ တပါးသော၊ သန္နိပါတော၊ အစည်းအဝေး
 ၌၊ ဇိနေဇိနဿ၊ သုဇာတမြတ်စွာဘုရား၏၊ တိဒီဝေါရာဟဇန၊ တာဝတိံ
 သာနတ်ပြည်မှသက်တော် မူရာအရပ်၌၊ ပညာသသတသဟဿာနံ၊ ငါး
 သန်းသောရဟန္တာတို့၏ ဒုတိယော၊ နှစ်ကြိမ်မြောက်သော၊ သမာဂမော၊

အစည်းအဝေးသည်၊ အာထိ၊ ဖြစ်ပြီ။ တသသမ္ပာသမ္ပုဒ္ဓသံ၊ ထိုသုတေသန
မြတ်စွာထူးအံ့၊ ယောအဂ္ဂသာဝကော၊ အကြင်ထက်ရှာကော်ရံ၊ ဖြစ်သော
သုဒ္ဓသာနမထေရ်သည်၊ နရာသဘံ၊ လူနတ်တို့ထက်မြတ်တော် မူသော၊
လမ္ပုဒ္ဓံ၊ သုတေသနမြတ်စွာထူးအံ့၊ ဥပသင်္ကမန္တော၊ ချဉ်းကပ်သည်ရှိ
သော်၊ စက္ကာရိသသတသဟသေတိ၊ ထေးသန်းသော ရဟန္တာငှါဖြင့်၊
ဥပသင်္ကမိ၊ ကပ်တော်မူပြီ။ ။

သန္တိပါတသုးပါးပြီး၏။

အဟံ၊ ငါထူးသည်၊ တေနသမယေန၊ ထိုသုတေသန မြတ်စွာထူးအံ့
ထက်ထက်တော်၌၊ စတုဒိပဋိ၊ ကျွန်းငယ်နှစ်ထောင်အရံ ရှိသောကျွန်ကြီး
လေးကျွန်း၌၊ ဣဿရော၊ အစိုးရသော၊ အန္တလိက္ကစရော၊ ကောင်းကင်ခရီး
ဖြင့်သွားထေ့ရှိသော၊ မဟဗ္ဗလော၊ များစွာသောဗိုလ်ထုရဲမက်ရှိသော၊ စက္က
ဝတ္ထိ၊ စက္ကာဝတေးမင်းသည်၊ အာထိ၊ ဖြစ်ပြီ။ ။ ထောကော၊ ထောကသုး
ပါး၌၊ အတ္ထရိယံ၊ အံ့ဩဘွယ်ရှိသော၊ အတ္ထုတံ၊ မဖြစ်ဘူးမြဲဖြစ်ခြင်းရှိသော
ထောမဟံသနံ၊ ပုထုဇဉ်တို့မနေအံ့ဩမပြီး ကြက်သီး မွေးညှင်းကိုထ
စေတတ်သော၊ သုတေသနံ၊ သုတေသနအမည်တော်ရှိသော၊ ထောကနယထကံ၊
မြတ်စွာထူးကို၊ ဒိသ္မာ၊ မြင်၍၊ ဥပဂတိံ၊ ဆည်းကပ်ပြီး၍၊ ဝန္တိသံဝန္တိ
သာမိ၊ ရှိခိုး၏။ ။ ဝန္တိတ္တာ၊ ရှိခိုးပြီး၍၊ စတုဒိပေ၊ ထေးကျွန်းသုံး၌၊ မဟာဇေဇ္ဇံ
စကြာမင်းစည်းစိမ်ကိုထည်းကောင်း၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ရတနေ၊
ရတနာတို့ကိုထည်းကောင်း၊ ဥတ္တမေဥတ္တမသ၊ မြတ်သော၊ ဗုဒ္ဓေဗုဒ္ဓသ၊
သုတေသနမြတ်စွာထူးအံ့၊ နိယျာဇယိတွာန၊ လှူဒါန်းပြီး၍၊ တသမ္ပုဒ္ဓသံ၊
ထိုသုတေသနမြတ်စွာထူးအံ့၊ သန္တိကော၊ အထံတော်၌၊ ပဗ္ဗဇိ၊ ယောန်းပြုပြီ။ ။
ဇနပဒေ၊ ဇနပုဒ်၌၊ ဝသန္တမနုဿာ၊ နေထုန်သောထုတို့သည်၊ အာရာမိကာ၊
အရံစောင့်ကိစ္စတို့ကို၊ သာဓေတွာ၊ ပြီးစေ၍၊ ဥဋ္ဌာနံ၊ တိုင်းပြည်မှဖြစ်သော
အခွန်အထုတ်ကို၊ ပဋိပဏ္ဍိယံ၊ အရကို၊ ကတွာ၊ ပြု၍၊ ဘိက္ခုလံစာသ၊ ရ
ဟန်း အပေါင်းအား၊ ပစ္စယံ၊ သင်္ကန်းစသော ပစ္စည်းလေးပါး ကိုထည်း
ကောင်း၊ သယနာသနံ၊ အိပ်ရာနေရာကို ထည်းကောင်း၊ ဥပနေန္တိ၊ ဆောင်
နှင်းလှူဒါန်းထုန်၏။ ။ ဒသသဟဿာမိ၊ တထောင်းသောထောကတော်
၌၊ ဣဿရော၊ အစိုးရတော်မူသော၊ သောပိဗုဒ္ဓေါ၊ ထိုသုတေသန မြတ်စွာထူး
ရှားသည့်ထည်း၊ တံသံကပ္ပသဟဿာမိ၊ ကမ္ဘာသုးသောင်းအထက်၌၊ အ
ဟံ၊ ဤစကြာမင်းသည်၊ ဗုဒ္ဓေါ၊ ဂေါတမထူးသည်၊ တပိသတိ၊ ဖြစ်ထ
တ္တံ၊ ဣတိ၊ ဤသို့၊ ဝံ၊ ငါကို၊ ဗျာကာသိ၊ ဗျာဒိတ်ကြားတော်မူ၏။ အဟံ၊ ဤ

မကြာမင်းသည်၊ ပေခံ၊ ခုတ္တရုစရိယာကို ပဒဟိတွာန၊ အားထုတ်၍၊ (ပ)၊
 နှုတ်၊ ဤမကြာမင်း၏၊ သမ္ဗုဒ္ဓါ၊ မျက်မှောက်၌၊ ဟေသယမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊
 ဤသို့၊ ပတ္တေန္တိ၊ ဆုတောင်းကြကုန်၏၊ တဿာပိ၊ ထိုသုတေတမြတ်စွာဘု
 ရား၏သည်၊ စေနံ၊ ဗျာဒိတ်စကားတော်ကို၊ သုတွာ၊ ကြား၍၊ သိယေသာ၊ လွန်
 စွာ၊ တဿံ၊ ရွှင်ထန်းခြင်းကို၊ ဇနေသိ၊ ဖြစ်စေပြီ၊ နဟံ၊ ငါသည်၊ ဒသပါရ
 မိ၊ ဆယ်ပါးသောပါရမီတို့ကို၊ ပုရိယာ၊ ပြည့်ခြင်းငှါ၊ ဥဂ္ဂံ၊ အတိုင်းထက်အ
 လွန်၊ ဝတံ၊ ပါရမီကျေးဇူးကို၊ အဓိဋ္ဌဟိ၊ ဆောက်တည်ပြီ၊ သုတ္တန္တဉ္စ၊
 သုတ္တန်ဒီကုကတ်ကိုလည်းကောင်း၊ ဝိနယဉ္စာပိ၊ ဝိနည်းဒီကုကတ်ကိုလည်း
 ကောင်း၊ သဗ္ဗံ၊ အလုံးစုံသော၊ နဝင်္ဂံ၊ အင်္ဂါကိုးပါးရှိသော၊ သတ္တုသာသနံ၊ သု
 တေတမြတ်စွာဘုရား၏အဆုံးအမတော်ကို၊ ပရိယာသုဏိတွာန၊ သင်ကြား
 ပြီး၍၊ ဇိနဿာသနံ၊ သုတေတမြတ်စွာဘုရား၏သာသနာတော်ကို၊ သောဘယိ
 တနံသာဆင်ပြီ၊ တတ္ထ၊ ထိုသုတေတမြတ်စွာဘုရား၏ သာသနာ တော်၌၊
 အပ္ပမတ္တော၊ မမော့မထေ့၊ ဝိဟရန္တော၊ နေထုက်၊ ဗြဟ္မံ၊ ဗြဟ္မဝိဟာရဟုဆို
 အပ်သော၊ အာဝနံ၊ တာဝနာကို၊ အာဝေတွာ၊ ပွား၍၊ အဘိညာပါရမီ၊ အဘိ
 ညာဏ်ငါးပါးတို့၏ကမ်းတဘက်သို့၊ ဂတ္တံ၊ ရောက်၍၊ နဟံ၊ ငါသည်၊
 ဗြဟ္မထေရံ၊ ဗြဟ္မပြည်သို့၊ အဂဋ္ဌိ၊ လားရပြီ၊ သုတေတဿ၊ သုတေတ
 အမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာဘုရား၏၊ နဝရံ၊ ပြည်တော်
 သည်၊ သုမင်္ဂလီနာမ၊ သုမင်္ဂလအမည်ရှိ၏၊ ခတ္တိယော၊ ခမည်းတော်မင်း
 သည်၊ ဥဂ္ဂတောနာမ၊ ဥဂ္ဂတအမည်ရှိ၏၊ မာတာ၊ မယ်တော်သည်၊ ပတာဝတီ
 နာမ၊ ပတာဝတီအမည်ရှိ၏၊ သော၊ ထိုမြတ်စွာဘုရားသည်၊ နဝဝဿ
 သဟဿာနံ၊ အနှစ်ကိုးထောင်တို့ပတ်လုံး၊ အဂါရံအဂါရမတ္တေ၊ ရွှေနန်း
 တော်၏အထယ်၌၊ အဏ္ဍာဝထိ၊ ရိုးအုပ်၍နေပြီ၊ သိန္နိ၊ သိရိမည်သောပြာသာန်
 ထည်းကောင်း၊ ဥပသိရိ၊ ဥပသိရိမည်သောပြာသာန်ထည်းကောင်း၊ နန္ဒော၊
 နန္ဒမည်သောပြာသာန် ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမာ၊ မြတ်ကုန်
 သော၊ ပါသာဒါ၊ ပြာသာန်တို့သည်၊ တယော၊ သုံးဆောင်တို့တည်း၊ သမထင်္ဂီတာ၊
 ကောင်းစွာတန်ဆာဆင်အပ်ကုန်သော၊ တေပိသတိသဟ
 သာနိ၊ နှစ်ထောင်း သုံးထောင် ကုန်သော၊ နာရိယော၊ မင်းသွားအပေါင်းတို့
 သည်၊ သိရိနန္ဒာနာမ၊ သိရိနန္ဒာအမည်ရှိသော၊ နာရိ၊ ဗိဗုယားကို၊ ပရိဝါရေ
 သု၊ ခြံရံကုန်ပြီ၊ အဗြုဇော၊ လားတော်သည်၊ ဥပသေနောနာမ၊ ဥပသေန
 အမည်ရှိ၏၊ စတုရော၊ လေးပါးကုန်သော၊ နိမိတ္တေ၊ နိမိတ်တို့ကို၊ နိဿယ၊
 ခြင်၍၊ အသယံ၊ ယနေ့၊ ခြင်းယာဉ်တော်ဖြင့်၊ နိက္ခမံ၊ တောတွက်တော်မူပြီ။



ဇိနော၊ သုဘာတမြတ်စွာတုရားသည်၊ အနုနဒသမာသခနိ၊ မယုတ်မလွန်
 သယ်ဆောင်ပတ်လုံး၊ ပဝေခံ၊ ရုက္ခရစရိယာဘိ၊ ပဒဟိ၊ အားထုတ်တော်မူပြီ၊
 ဗြဟ္မာနာ၊ ဗြဟ္မာမင်းသည်၊ သာဓိတော၊ တောင်းပန်းအပ်သော၊ သန္တော၊
 တည်ကြည်ငြိမ်သက်တော်မူထသော၊ မဟာဝီရော၊ ကြီးမြတ်သောလုံ့ထ
 ရှိတော်မူထသော၊ သုဘာတော၊ သုဘာတအမည်တော်ရှိထသော၊ ဇောက
 နာယကော၊ မြတ်စွာတုရားသည်၊ သုမင်္ဂလုယျာနုရုက္ခမေ၊ သုမင်္ဂလုယျာနု
 မြတ်နိုးစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ဝတ္တိ၊ ဟောတော်မူပြီ၊ သုဘ
 တဿ၊ သုဘာတအမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာတုရားအား၊
 သုဒဿနောစ၊ သုဒဿနလည်းကောင်း၊ သုဒေဝေါစ၊ သုဒေဝလည်းကောင်း၊
 ဣတိ၊ ဤသို့၊ ဇောဘိက္ခု၊ နှစ်ပါးသောရဟန်းတို့သည်၊ အဂ္ဂသာဝကော၊ ထက်ျာ
 ရံထက်ဝဲရံအဂ္ဂသာဝကတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ ဥပဋ္ဌာကော၊ အ
 ထုတ်အကျွေးတော်ရဟန်းသည်၊ နာရဒေါနာမ၊ နာရဒအမည်ရှိ၏၊ နာဂါ
 စ၊ နာဂါလည်းကောင်း၊ နာဂသမာစ၊ နာဂသမာလည်းကောင်း၊ ဣတိ၊ ဤသို့၊
 ဇောဘိက္ခုနိ၊ နှစ်ပါးသောဘိက္ခုနိမတို့သည်၊ အဂ္ဂသာဝိကော၊ ထက်ျာရံထက်
 ဝဲရံအဂ္ဂသာဝိကမတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ တဿာဝဂတော၊
 ထိုသုဘာတမြတ်စွာတုရား၏၊ ဗောဓိ၊ ပွင့်တော်မူရာ ဗောဓိကို၊ မဟာဝေဇ္ဇူ
 တိ၊ မြတ်သောကြွတ်ဝါးပင်ဟူ၍၊ ဝုပ္ပတိ၊ ဆုံအပ်၏၊ သောစရုက္ခော၊ ထို
 ကြွတ်ဗောဓိပင်သည်လည်း၊ စာနသုမိရော၊ တစ်နက်သောအရောင်ရှိသည်
 အတ္ထိန္ဒြေ၊ အနည်းငယ်သောအပေါက်ရှိသည်၊ ပတ္တိကော၊ စိန်းညှိသောအ
 ရွက်တို့ဖြင့်ဖုံးအုပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဥဇ္ဇဝံသော၊ ဖြေခွင့်မတ်သော
 ကြွတ်ဝါးပင်သည်၊ ဗြဟ္မာ၊ ထက်ဝန်းကျင်းကျယ်သည်၊ ဒဿနိယော၊
 ရှုချင်ဘွယ်ရှိသည်၊ မနောရမော၊ နှလုံးမွေ့ထေ့ဘွယ်ရှိသည်၊ ဟောတိ၊
 ဖြစ်၏၊ ဇောက္ခန္ဓော၊ တစ်နက်သော ပင်စည်ရှိသော၊ တတောဝံသဂ္ဂ
 တော၊ ထိုကြွတ်ဝါးပင်ဖျားရှုသော၊ ခက်မငါးဖြာတို့သည်၊ ပဝဇိတွာ၊
 ပြန်ပွား၍၊ ပဝိဇ္ဇတိ၊ ပေါက်၏၊ သုဗဒ္ဓေါ၊ ကောင်းစွာဖွဲ့စည်းအပ်သော၊ မော
 ရဟတ္ထောယထာ၊ ဥဒေါင်းမြီးစည်းကဲ့သို့၊ ဝေံကထာ၊ ထိုအတူ၊ သောဒု
 မော ထိုကြွတ်ဝါးပင်သည်၊ သောဘတိ၊ တင့်တယ်၏၊ တဿဝံသ
 သာ၊ ထိုကြွတ်ဝါးပင်အား၊ ကဏ္ဍကာ၊ ဆူးတို့သည်၊ နဟောန္တိ၊ မဖြစ်
 ကုန်၊ ဆီခွံ၊ အပေါက်သည်၊ မဟာ၊ ကျယ်သည်၊ နာယိအဟု၊ ဖြစ်လည်းမငြိမ်၊
 ဝိတိဏ္ဍသာခေါ၊ ပြန်သောအခက်ရှိသည်၊ အဝိရုက္ခော၊ မကြံသောအခက်ရှိ
 သည်၊ စာနန္တယော၊ တစ်နက်သောအရိပ်ရှိသည်၊ မနောရမော၊ နှလုံးမှ

ပေဋိသက္ကရာဇ်တော်၊ ဟောတော်၊ ဖြစ်၏။ သုဒတ္တောစေတီ၊ သုဒတ္တထည်း
ကောင်း၊ ဝိတ္တော၊ ဝိတ္တထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧညပါသကာ၊ နှစ်
ယောက်သောဒါယကာတို့သည်၊ အဂ္ဂုပဋ္ဌာကာ၊ မြတ်သောလက်ျာရံလက်
ဝဲရံအလုပ်အကျွေးတော်ဒါယကာတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ သုဘဒ္ဓါ
စ၊ သုဘဒ္ဓါလည်းကောင်း၊ ပဒုမာစ၊ ပဒုမာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧည
ပါသိကာ၊ နှစ်ယောက်သောဒါယိကာမတို့သည်၊ အဂ္ဂုပဋ္ဌိကာ၊ မြတ်သော
လက်ျာရံလက်ဝဲရံအလုပ်အကျွေးတော်ဒါယိကာမတို့သည်၊ အဟောသု၊
ဖြစ်ကုန်ပြီ။ သဗ္ဗာကာရဝရူပေတော၊ အလုံးစုံသောအခြင်းအရာတို့ဖြင့်မြတ်
သောဘုရား၏အင်္ဂါတို့နှင့်ပြည့်စုံတော်မူသော၊ သဗ္ဗဂုဏမုပါဝတော၊ အ
လုံးစုံသောဘုရား၏ဂုဏ်ကျေးဇူးတို့နှင့်ပြည့်စုံတော်မူသော၊ သောဇိနော
ထိသုဇာတမြတ်စွာဘုရားသည်၊ ဥပ္ပတရေန၊ အရပ်တော်အမြင့်အေးဖြင့်၊
ပညာသရတနော၊ အတောင်ငါး ဆယ်ရှိသည်၊ အာယိ၊ ဖြစ်ပြီ။ အသမ
သမော၊ အတုမရှိသောရှေးထုရားရှင်တို့နှင့်သာ တူတော်မူသော၊ အပ္ပမာ
တော၊ မနှိုင်းယှဉ်အပ်တော၊ တဿ၊ ထိုသုဇာတမြတ်စွာ ဘုရားအား၊ အတု
လိယော၊ အတုမရှိသော၊ ဩပဗ္ဗေဟိ၊ ဥပမာတို့ဖြင့်၊ အနုပမာ၊ မနှိုင်းယှဉ်
အပ်သော၊ ပတာ၊ အရောင်တော်သည်၊ သမန္တတော၊ ထက်ဝန်းကျင်မှ၊
နိဒ္ဓါဝတိ၊ ထွက်၏။ နုရုတိဝဿသဟဿာန၊ အနှစ်ကိုးသောင်းတို့ပတ်
လုံး တာဝဓမ္မ၊ ထိုကာလ၌၊ အာယု၊ အသက်တမ်းသည်၊ ဝိဇ္ဇတိ၊ ရှိ၏၊ တာ
ဝတာ၊ ထိုမျှလောက်၊ တိဋ္ဌမာနော၊ တည်တော်မူချက်၊ သော၊ ထိုသုဇာတ
မြတ်စွာဘုရားသည်၊ ဗဟု၊ များစွာသော၊ ဇနထံ၊ လူနတ် ဗြဟ္မာသတ္တဝါအ
ပေါင်းကို၊ သံသာရသောတတော၊ သံသာရာထည်းဟူသော သမုဒ္ဒရာရေအ
ယဉ်မှ၊ ကာရေယိ၊ နိဗ္ဗာန်သို့ကယ်တင်တော်မူပြီ။ သာဂရေ၊ သရဒ္ဓရာနွဲ့၊
ဗြိတိ၊ လှိုင်းတံပိုးသည်၊ ဝိမိတ္တကံယထာဝိ၊ ဆန့်ကြယ်သကဲ့သို့၊ ဝဂနော
ကောင်းကင်၌၊ တာရကာ၊ နက္ခတ်တာရာတို့သည်၊ ဝိမိတ္တကံယထာဝိ၊ ဆန့်
ကြယ်သကဲ့သို့၊ ဧဝံတထာ၊ ထိုအတူတည်း၊ ထိုအခါ၌၊ ပါဝစနံ၊ ဝိဂုဏတ်
သုံးရပ်စကားတော်မြတ်သည်၊ အရဟန္တေဟိ၊ ရဟန္တာတို့ဖြင့်၊ ဝိမိတ္တကံ၊
ဆန့်ကျယ်၏။ အသမသမော၊ အတုမရှိသောရှေးထုရားရှင်တို့နှင့်သာ
တူတော်မူသော၊ သောစဗုဒ္ဓေါ၊ ထိုသုဇာတ မြတ်စွာဘုရားသည်လည်း
ကောင်း၊ အတုလိယာနိ၊ အတုမရှိကုန်သော၊ တာနိဂုဏာနိစ၊ ထိုသဗ္ဗညုတ
ညာဏ်တော်စသောဂုဏ်ကျေးဇူးတော်တို့သည်လည်းကောင်း၊ တံသဗ္ဗံ၊
ထိုအလုံးစုံသည်၊ အန္တရဟိတံ၊ ကွယ်ပြီ၊ သဗ္ဗသင်္ခါရာ၊ အလုံးစုံသောသင်္ခါ

ရက်ရှိ သည်၊ နန္ဒရိတ္တ၊ အံချည်းနှိုးတို့သာကည်း။ ၊ လုဒ္ဓေါ၊ သစ္စာထေးပါးကို
သိတော်မူသသော၊ သုစာတော၊ သုစာတအမည်တော်ရှိထသော၊ ဇိနဝ
ရော၊ သုရားမြတ်သည်၊ သိသာရာမရှိ၊ သိသာရာမရှိ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်
ပြုတော်မူပြီ၊ တက္ကေဝ၊ ထိုသိသာရာမရှိသာသျှင်၊ တဿ၊ ယိုသုစာတ
မြတ်စွာတုရား၏၊ စေတိယော၊ သတ်တော်တို့ကိုဋ္ဌာစနာရာစေတိသော်
မြတ်သည်၊ တိဂါဂုတသရဂ္ဂတော၊ သုံးဂါဂုတ်တိုင်တိုင်မြင့်၏၊ ဣတိ၊ ဤ
သို့၊ အာဟ၊ ဟောတော်မူ၏၊ ၊ နွါဒသမော၊ တဆဲ နှစ်သျှမြောက်သော၊ သု
စာတဿ၊ သုစာတအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာတုရား၏၊
ဝံသော၊ အန္တယ်တော်သည်၊ နိဗ္ဗုတော၊ ပြီးခြင်းသို့ရောက်ပြီ။ ၊

ဝိယဒသိဗုဒ္ဓဝံသ၊

သာရိဂုတ္တ၊ ချစ်သားသာရိဂုတ္တရာ၊ သုစာတဿ၊ သုစာတမြတ်စွာတု
ရား၏၊ အာရေန၊ နောက်အတို့နှိုး၊ ဝောကနာယကော၊ လူသုံးပါးတို့ကိုနိဗ္ဗာန်
သို့ပြုဆောင်တော်မူတတ်သောရဟန်းသဒေါ၊ သူတပါးတို့သည်ထွမ်းမိုးနှိပ်
စက်အံ့သောဌ၊ မတတ်နှိုင်သော၊ အသမသမော၊ အတုမရှိသော ရှေး
ထုရားရှင်တို့နှင့်သာ တူတော်မူသော၊ မဟာယသော၊ များသောအခြံအရံ
ရှိတော်မူသော၊ ဝိယဒသိ၊ ဝိယဒသိ အမည်တော်ရှိသော၊ သယမ္ဘူ၊
မြတ်စွာ တုရားသည်၊ ဥပ္ပဇ္ဈိ၊ ပွင့်တော်မူပြီ၊ ၊ အမိတယသော၊ မနှိုင်း
ယှဉ်အပ်သော ကျော်စောခြင်းရှိတော်မူသော၊ သောဝိဗုဒ္ဓေါ၊ ထိုဝိယဒသိ
မြတ်စွာတုရား သည်ကည်း၊ အာဒိစ္စော၊ နေမင်းကဲ့သို့၊ ဝိရောစတိ၊ တင့်
တယ်တော်မူ၏၊ သဗ္ဗံ၊ အလုံးစုံသော၊ တမံ၊ မေဟာအဝိဇ္ဇာတည်းဟူသော
အဓိကံမှောင်ကို၊ နိ ဘတိံန၊ ပယ်ဖျောက်ရှုံး ဓမ္မစက္ကံ၊ ဓမ္မစက္ကာ တရား
ကော်ကို၊ ဗဝတ္ထယိ၊ ဟောတော်မူပြီ၊ ၊ အတုထတေဇဿ၊ အတုမရှိ
သောတန်ခိုးတော်ရှိတော်မူသော၊ တဿာပိ၊ ထိုဝိယဒသိ မြတ်စွာတုရား
အားသည်၊ တယော၊ သုံးပါးကုန်သော၊ အဘိသမဟာ၊ သစ္စာထေးပါး
ကိုထိုးထွင်း၍ သိကုန်သော ပရိသတ်တို့သည်၊ အဟေသု၊ မြစ်ကုန်
ပြီ၊ ကောဗ္ဗသတ သဟာဿာနံ၊ ကုဇုတဘိန်းသော လူနတ်မြဟူတို့အား၊
ဗဒ္ဓမာဘိ သမယော၊ ရှေးဦးစွာသစ္စာ ထေးပါးကို ထိုးထွင်း၍ သိသည်၊
အဟု၊ မြစ်ပြီ၊ ၊ ယဒါ၊ အကြင်အခါ၌၊ သုဒဿနော၊ သုဒဿနအမည်
ရှိသော၊ ဒေဝရာဇာ၊ နတ်မင်းသည်၊ မိစ္ဆာဒိဋ္ဌိံ၊ မိစ္ဆာအယူကို၊ အရာ
စယိ၊ နှစ်သက်ပြီ၊ သတ္ထာ၊ ဝိယဒသိမြတ်စွာ တုရားသည်၊ တဿ၊ ထို

သုဒဿနနတ်မင်းအား၊ ဖိဋ္ဌိ၊ ဝိပဿနာယုကို၊ ဝိနောဒေန္တော၊ ပပင်ပျောက်
 စေထူက်၊ ဓမ္မံ၊ တရားတော်ကို၊ အဒေသယိ၊ ဟောတော်မူပြီ။ ၊ တဒါ၊
 ထိုအခါ၌၊ အတုယော၊ အတုမရှိသော၊ ဇနသိန္နိပါတော၊ လူတို့၏အစည်း
 အဝေးသည်၊ မဟာသန္နိပထ၊ များစွာစည်းဝေးပြီ။ တဒါ၊ ထိုအခါ၌၊
 နုရုဏိကောဓိသဟဿာနံ၊ ကုဇေကုန်းသောင်းသော လူနတ်ဗြဟ္မာတို့အား၊
 ဗုတိယာဘိသမယော၊ နှစ်ကြိမ်မြောက်သစ္စာလေးပါးကိုထိုးထွင်း၍သိသည်၊
 အဟု၊ ဖြစ်ပြီ။ ၊ တဒါ၊ အကြင်အခါ၌၊ နုရုဿရထိ၊ လူတို့၏အမှူးဖြစ်တော်မူ
 သောဝိယဒဿိမြတ်စွာတရားသည်၊ ဒေါဏမုခံ၊ ဒေါဏမုခအမည်ရှိသော၊
 ဟတ္ထိ၊ ဆင်ကို၊ ဝိနောသိ၊ ဆုံးမတော်မူ၏။ တဒါ၊ ထိုအခါ၌ ၊ အသိတိကောဓိ
 သဟဿာနံ၊ ကုဇေရှစ်သောင်းသော လူနတ်ဗြဟ္မာတို့အား၊ တတိယာဘိ
 သမယော၊ သုံးကြိမ်မြောက်သစ္စာလေးပါးကိုထိုးထွင်း၍သိသည်၊ အဟု၊
 ဖြစ်ပြီ။ ၊

အဘိသမယသုံးပါးပြီး၏။

ဝိယဒဿိနော၊ ဝိယဒဿိအမည်ရှိသော၊ တဿာပိ၊ ထိုမြတ်စွာတရား
 အားလည်း၊ တယော၊ သုံးပါးကုန်သော၊ ဝိကာသဝါနံ၊ ရဟန္တာတို့၏၊ သန္နိ
 ပါတာ၊ အစည်းအဝေးတို့သည်၊ အာသု၊ ဖြစ်ကုန်ပြီ။ ကောဓိသတ သဟ
 သာနံ၊ ကုဇေတစ်သိန်းသော ရဟန္တာတို့၏၊ ပဋ္ဌမော၊ ငှေးဦးစွာသော၊ သမာ
 ဝမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ ၊ တတော၊ ထိုနောင်မှ၊ ပရံ၊
 တပါးသောအခါ၌၊ နုရုဏိကောဓိ၊ ကုဇေကုန်းဆယ်ကုန်သော၊ ရနိ၊ ရဟန္တာ
 တို့သည်၊ ဧကတော၊ တပေါင်းတည်း၊ သမိ၊ သု၊ စည်းဝေးတော်မူကြကုန်
 ပြီ။ ၊ တတိယော၊ သုံးကြိမ်မြောက်သော၊ သန္နိပါတမ္ပိ၊ အစည်းအဝေး၌၊
 အသိတိကောဓိယော၊ ကုဇေရှစ်ဆယ်သော ရဟန္တာတို့သည်၊ သန္နိပတိ
 တာ၊ စည်းဝေးတော်မူကြကုန်သည်၊ အဟု၊ ဖြစ်ပြီ။ ၊

သန္နိပါတသုံးပါး၏။

အဟံ၊ ငါတရားသည်၊ တေနသမယေန၊ ထိုဝိယဒဿိ မြတ်စွာတရား
 ထက်ထက်တော်၌၊ အဇ္ဈာယကော၊ ဗေဒင်ကိုသရဏ္ဍဟ်သော၊ မန္တမရော၊
 ဗေဒင်ကိုဆောင်သော၊ တိဗ္ဗ္ဗံဝေဒါနံ၊ ဗေဒင်သုံးပုံတို့၏၊ ပါရု၊ ကမ်းတ
 တပင်္ဂံသို့ရောက်သော၊ ကသပေါနာမ၊ ကသပအမည် ရှိသော၊ ဗြာဟ္မဏော
 ပုဏ္ဏားလူသင်ပျိုသည်၊ အဟောသိ၊ ဖြစ်ပြီ။ ၊ တဿ၊ ထိုဝိယဒဿိမြတ်စွာ
 တရား၏၊ ဓမ္မံ၊ တရားတော်ကို၊ သုတိတွာနု၊ ကြားနာပြီး၍၊ ပဿာဒံ၊ ကြည်ညို
 ခြင်းကို၊ ဇနယိ၊ ဖြစ်စေပြီ။ အဟံ၊ ငါသည်၊ ကောဓိသတသဟဿေဟိ၊

ကုဇေတသိန်းသောဥစ္စာတို့ဖြင့်၊ သံဃာရာမဂ္ဂိ၊ သံဃာတော်၏ အရာကို ထည်း။ အမာပယိ၊ ဝိမံဗန်သင်းပြီ။ တသဗုဒ္ဓဿ၊ ထိုပိယဒသဝိမြတ်စွာဘုရား အား။ အာရာဓံ၊ အရံကို၊ ဒတွာန၊ ယူပြီး၍၊ ဟဋ္ဌော၊ ရှင်ထန်းသည်။ သံဝိဂ္ဂမာန သော၊ ထိတ်သန့်သောနည်းရှိသည်။ ဟုတွာ၊ ဖြစ်၍၊ သရဏေစ၊ သရဏာဂုံ၌ ထည်းကောင်း၊ ပဉ္စသီလေစ၊ ငါးပါးသောသီလ၌ထည်းကောင်း၊ ဒဠိ၊ မြီ မြီသည်ကို၊ ကတွာ၊ ပြု၍၊ သမာဒယိ၊ ဆောက်တည်ပြီ။ သောဝိဗုဒ္ဓေါ၊ ထိုပိယဒသဝိမြတ်စွာဘုရားသည်ထည်း။ သံဃမဇ္ဈေ၊ သံဃာတော်၏ အလယ်၌၊ နိသီဒိယ၊ ထိုင်နေတော်မူ၍၊ ဣတော၊ ဤမဏ္ဍကန္တာရာ၊ အဋ္ဌာရ သေကပ္ပသတေ၊ (အထေဝင်ရှစ်ခု) ကန္တာထက်၌၊ အယံ၊ ဤကဿပလူထင် သည်၊ ဗုဒ္ဓေါ၊ ဂေါတမီဘုရားသည်။ ဘဝိဿဟိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ မံ၊ ဤကို၊ ဗျာကာသိ၊ ဗျာဒိတ်ကြားတော်မူပြီ။ အယံ၊ ဤကဿပလူ လင်သည်၊ ပဓာနံ၊ ဒုတ္တရစရိယာကို၊ ပဒဟိတွာန၊ အားထုတ်၍၊ (ပ)၊ ဣဓံ၊ ဤ ကဿပလူလင်၏၊ သဗ္ဗေါ၊ မျက်မှောက်၌၊ ဟေဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤ သို့၊ စက္ကန္တိ၊ ဆုတောင်းကြကုန်၏။ တဿာဝိ၊ ထိုပိယဒသဝိမြတ်စွာဘုရား ၏ထည်း၊ ဝစနံ၊ ဗျာဒိတ်စကားတော်ကို၊ သုတွာ၊ ကြား၍၊ ဘိယျော၊ လွန်စွာ၊ စိတ္တံ၊ ဖိတ်ကို၊ ပဿဒယိ၊ ကြည်လင်စေပြီ။ ဒသပါရမီ၊ ဆယ်ပါးသောပါရ မီတို့ကို၊ ပုရိယာ၊ ပြည့်ခြင်းငှါ၊ ဥတ္တရိ၊ အတိုင်းထက်အလွန်၊ ဝတံ၊ ပါရမီ ကျေးဇူးကို၊ အဓိဋ္ဌာသိ၊ ဆောက်တည်ပြီ၊ ပိယဒသဝိဿ၊ ပိယဒသဝိအမည် တော်ရှိသော၊ သတ္ထုနော၊ မြတ်စွာဘုရား၏နဂရံ၊ ပြည်တော်သည်။ သုဇညံ နာမ၊ သုဇညအမည်ရှိ၏၊ ဝတ္တိယော၊ ခမည်းတော်မင်းသည်။ သုဒတ္ထောနာမ၊ သုဒတ္တအမည်ရှိ၏၊ ဇနိကာ၊ မယံတော်သည်။ သုစန္ဒာနာမ၊ သုစန္ဒာအမည် ရှိသည်။ အာသိ၊ ဖြစ်ပြီ။ သော၊ ထိုပိယဒသဝိမြတ်စွာဘုရားသည်၊ နဝဝဿ သဟဿာနိ၊ အနှစ်ကိုးထောင်တို့ပတ်သုံး၊ အဂါရံအဂါရမဇ္ဈေ၊ ရွှေနန်း တော်၏အလယ်၌၊ အဏ္ဍာဝသိ၊ ပိုးအုပ်၍နေပြီ။ သုနိဗ္ဗလဗိမထဂိရိဂူဟာ၊ သု နိဗ္ဗလပြာသာဒ်ဗိမထပြာသာဒ်ဂိရိဂူဟာပြာသာဒ်ဟုဆိုအပ်ကုန်သော၊ ဥတ္တ မာ၊ မြတ်ကုန်သော၊ ဟိဿဒါ၊ ပြာသာဒ်တို့သည်၊ တယော၊ သုံးထောင်တို့ တည်း။ သမထက်ဘာ၊ ထက်ကောက်ပုတီး နားနှောင်း စသည်တို့ဖြင့် ကောင်းစွာ တန်ဆာဆင် အပ်ကုန်သော၊ တေတ္ထိံ သသဟဿာနိ၊ သုံး ထောင်းသုံးထောင်ကုန်သော၊ နာရိယောစ၊ မင်းသမီးတို့သည်လည်း၊ ဝိမ လာနာမ၊ ဝိမလာအမည်ရှိသော၊ နာရိ၊ မိဖုရားကို၊ ပရိဝါရေသု၊ ခြံရံကုန်ပြီ အကြံဇောသားတော်သည်၊ ကဉ္စနဝေဋ္ဌောနာမ၊ ကဉ္စနဝေဋ္ဌအမည်ရှိ၏။

ပုဂ္ဂိုလ်တို့၏ ယောကျ်ားမြတ်သည်၊ စတုရော၊ စေးပါးကုန်သော၊ နိမိတ္တ
 နိဒါတ် ဘုံတို့၊ ဒိဋ္ဌိ၊ မြင်၍၊ ရုထယျ၊ နန်း၊ အာဇာနည်မြင်းကသောရုထာ
 ယာဉ်ဖြင့်၊ နိက္ခမိ၊ တေးထွက်တော်မူပြီ၊ ဆမာသံ၊ ခြေသံပတ်စုံ၊ ပခာန
 စာရုံ၊ ဒုက္ခရုစရိယာကု၊ အစရိ၊ ကျင့်တော်မူပြီ၊ ဗြဟ္မနာ၊ ဗြဟ္မာမင်း
 သဏ္ဍိ၊ ယမိ၊ တာ၊ တောင်းပန်အပ်ထသော၊ သန္တော၊ တည်ကြည်ပြိုင်သက်
 တော်မူထသော၊ မဟာဝိ၊ ချာ၊ ကြီးမြတ်သောလုံ့လရှိတော်မူထသော၊ ဝိယ
 ဒသိ၊ ဝိယဒသိ၊ အမည်တော်ရှိသော၊ မဟာမုနိ၊ မြတ်စွာဘုရားသည်၊ မနော
 ရမေ၊ နှလုံးမွေ့ထျော်တွယ်ရှိသော၊ ဥသတုယျာနေ၊ ဥသတဥယျာဉ်၌၊ စက္ကံ၊
 ဓမ္မစကြာတရားတော်ကို၊ ဝက္ကိ၊ ဟောတော်မူပြီ၊ ဝိယဒသိ၊ သ၊ ဝိယဒသိ
 အမည်တော်ရှိသော၊ သက္ကု၊ နေ၊ မြတ်စွာဘုရားအား၊ ပါလိတော၊ ပါလိတ
 ထည်းကောင်း၊ သဗ္ဗဒသိ၊ သဗ္ဗဒသိလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒေဝိ
 ကျ၊ နှစ်ပါးသောရဟန်းတို့သည်၊ အဂ္ဂသမာဓိကော၊ လကျာရုံလက်ဝဲရုံအဂ္ဂ
 သမာဓိတို့သည်၊ အဟောသု၊ မြစ်ကုန်ပြီ၊ ဥပဋ္ဌာကော၊ အလုပ်အကျွေးတော်
 ရဟန်းသည်၊ သောဘိတောနာမ၊ သေးငယ်အမည်ရှိ၏၊ သုဇာတာစ၊
 သုဇာတာလည်းကောင်း၊ ဓမ္မဒိန္နာစ၊ ဓမ္မဒိန္နာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒေ
 ဝိကျ၊ နှစ်ပါးသောဘိက္ခုနီမတို့သည်၊ အပ္ပသမာဓိကော၊ လကျာရုံလက်ဝဲ
 ရုံအဂ္ဂသမာဓိကောမတို့သည်၊ အဟောသု၊ မြစ်ကုန်ပြီ၊ တသဘဝတော၊ ထို
 ဝိယဒသိမြတ်စွာဘုရား၏၊ ဗောဓိ၊ ပွင့်တော်မူရာဗောဓိကို၊ ကဏုသေတိ၊
 ရေတက်ပင်ဟူ၍၊ ပရုတ္တိ၊ ဆိုအပ်၏၊ သန္တကောစ၊ သန္တကလည်း
 ကောင်း၊ ဓမ္မိကောစေတ၊ ဓမ္မိကလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒေဝိသကာ၊
 နှစ်ယောက်သော ဒါယကာတို့သည်၊ အဂ္ဂပဋ္ဌာကော၊ မြတ်သောအလုပ်အ
 ကျွေးတော်ဒါယကာတို့သည်၊ အဟောသု၊ မြစ်ကုန်ပြီ၊ ဝိသာခါစ၊ ဝိသာခါ
 ထည်းကောင်း၊ ဓမ္မဒိန္နာစ၊ ဓမ္မဒိန္နာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒေဝိသကာ
 နှစ်ယောက်သောဒါယိကာမတို့သည်၊ အဂ္ဂပဋ္ဌာကော၊ မြတ်သောလကျာရုံ
 လက်ဝဲရုံ အလုပ်အကျွေးတော်ဒါယိကာမတို့သည်၊ အဟောသု၊ မြစ်ကုန်
 ပြီ၊ အမိတယသော၊ မနှိုင်းယှဉ်အပ်သော ကျော်စောခြင်း ရှိတော်မူ
 ထသော၊ ဧတ္ထိံ၊ သဝရံလက္ခဏော၊ သုံးဆူနှစ်ပါးသော ယောကျ်ားမြတ်
 တို့၏သက္ခဏာတော်ကြီးနှင့်လည်း ပြည့်စုံတော်မူထသော၊ သောဝိဗုဒ္ဓါ၊
 ထိုဝိယဒသိ မြတ်စွာဘုရားသည်လည်း၊ အဝိတိ၊ ဘတ္တ ရုဗ္ဗေဝေ၊ အ
 တောင်ရှစ်ဆယ်မြင့်တော်မူ၏၊ သာလရာဇာစ၊ အင်ကြင်းပင်မင်းကဲ့သို့၊
 ဒိသတိ၊ ရှုချင်တွယ်ရှိ၏၊ အသမသ၊ အတုမရှိသော၊ တသ၊ မဟေသိ

နေ၊ ထိုပိယဒသိမြတ်စွာဘုရား၏၊ ပဘာ၊ အရောင်တော်သည်၊ ယထာ
 ဝေယနအာကာရေန၊ အကြိုင်သို့သော အခြင်းအရာဖြင့်၊ အဟု၊ ဖြစ်ပြီ၊ တထာ
 တေနအာကာရေန၊ ထိုသို့သောအခြင်းအရာဖြင့်၊ အဂ္ဂိစန္ဒသုရိယဝနံ၊ ဝိးလ
 နေတို့၏၊ တာဒိတိကာ၊ ထိုသို့သဘောရှိကုန်သော၊ ပဘာ၊ အရောင်တို့သည်၊
 နုတ္တိနုသန္တိ၊ မရှိကုန်၊ စက္ခုမာ၊ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော၊
 သမ္ဗုဒ္ဓေါ၊ ပိယဒသိမြတ်စွာဘုရားသည်၊ နုဂုတိဝဿသဟဿသနိ၊ အနှစ်
 ကိုးသောင်းတို့ပတ်လုံး၊ ယောကော၊ ယောကသုံးပါး၌၊ အဋ္ဌာသိ၊ တည်တော်
 မူ၏၊ တဿာပိဒေဝဒေဝဿ၊ ထိုပိယဒသိမြတ်စွာဘုရား၏သည်း၊ အာယု၊
 အသက်တော်သည်၊ ကာဝတကာ၊ ထိုရှုလောက်၊ အဟု၊ ဖြစ်တော်မူပြီ၊
 အာသမသမော၊ အတုမရှိသောမှေးဘုရားရှင်တို့နှင့်သာ တူတော်မူသော၊
 သောပိဗုဒ္ဓေါ၊ ထိုပိယဒသိမြတ်စွာဘုရားသည် လည်းကောင်း၊ အတုလိ
 ယာန၊ အတုမရှိကုန်သော၊ တာနယုဂါနိပိ၊ ထိုသာဝကရဟန္တအရံတို့
 သည်လည်းကောင်း၊ ဟံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ အန္တရဟိတံ၊ ကွယ်ပြီ။
 သဗ္ဗသင်္ခါရာ၊ အလုံးစုံသောသင်္ခါရတို့သည်၊ နန္ဒရိတ္တာ၊ အချည်းနှီးတို့သာ
 တည်း၊ ပိယဒသိ၊ ပိယဒသိအမည်တော်ရှိထသော၊ သောဓုနိဝရော၊
 ထိုဘုရားမြတ်သည်၊ အသတ္တဝရာမဋ္ဌိ၊ အသတ္တဝရာမဋ္ဌိ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်
 ပြုတော်မူပြီ၊ တက္ကေဝ၊ ထိုအသတ္တဝရာမဋ္ဌိသာလျှင်၊ အဿ၊ ထိုပိယဒသိ
 မြတ်စွာဘုရား၏၊ ဇိနထုပေါ၊ ဓာတ်တော်ကိုဋ္ဌာပနာရာဘုရားစေတီတော်
 သည်၊ တိဏိယောဇနမုဂ္ဂတော၊ သုံးယူဇနာတိုင်တိုင်မြင့်၏၊ ဣဟိ၊ ဤသို့၊
 အာဟ၊ ဟောတော်မူ၏၊ တောဓသမော၊ တဆဲ သုံးဆူမြောက်သော၊
 ပိယဒသိဿ၊ ပိယဒသိအမည်တော်ရှိသော၊ ဝဂဝတော၊ မြတ်စွာဘုရား
 ၏ဝံသော၊ အနှစ်တော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။

အတ္ထဒသိဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ တက္ကေဝမဏ္ဍကပ္ပမိ၊ ထိုမဏ္ဍကပ္ပ
 နှင့်တူသောဝရကပ္ပာ၌သာလျှင်၊ အတ္ထဒသိ၊ အတ္ထဒသိ အမည်တော်ရှိ
 သော၊ နရာသတော၊ မြတ်စွာဘုရားသည်၊ မဟာဝတ်မံ၊ မောဟအဓိဋ္ဌာတည်း
 ဟူသောကြီးစွာသော အဓိကံတိုက်ကို၊ နိဟန္တိ၊ ပယ်ဖျောက်၍၊ ဥက္ကမံ၊
 မြတ်သော၊ သဗ္ဗောမိံ၊ အရဟတ္တမဂ်ဥာဏ်သဗ္ဗညု တညုဏ်တော်သို့၊
 ပက္ကော၊ ရောက်တော်မူပြီ၊ ဗြဟ္မ၊ နာ၊ ဗြဟ္မာမင်းသည်၊ ယံစိတော၊ တေဒင်း
 ပန်အပ်ထသော၊ သန္တော၊ ထည်ကြည်ငြိမ်သက်တော်မူထသော၊ ဗုဒ္ဓေါ၊

အတ္ထဒသိမြတ်စွာဘုရားသည်၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ပဝတ္ထ
 ယိ၊ ဟောတော်မူပြီး၊ ဒေသသဟာယိ၊ တသောင်းသောလောကဓာတ်၌၊ သဒ္ဓေ
 ဝကံ၊ နတ်နှင့်ဟိန္ဒူသော၊ လောကံ၊ လူအပေါင်းကို၊ အမတေန၊ တရားတည်း
 ဟူသော အမြိုက်အရသာဖြင့်၊ တပ္ပယိ၊ ရောင့်ရဲစေပြီး၊ ထေယျာပိယော
 ကနာထဿ၊ ထိုအတ္ထဒသိမြတ်စွာဘုရားအားထည်း၊ တယော၊ သုံးပါး
 ကုန်သော၊ အဘိသမယော၊ သစ္စာထေးပါးတို့ကိုထိုးထွင်း၍ သိကုန်သော
 ပရိသတ်တို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ ကောဓိုသတသဟဿာနံ၊ ကုဇေ
 တသိန်းသောလူနတ်ဖြူတို့အား၊ ပဋ္ဌာမာဘိသမယော၊ ရှေးဦးစွာသစ္စာ
 ထေးပါးကိုထိုးထွင်း၍ သိသည်၊ အဟု၊ ဖြစ်ပြီ၊ ယဒါ၊ အကြင်အခါ၌၊
 အတ္ထဒသိ၊ အတ္ထဒသိအမည်တော်ရှိသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊
 ဒေဝစာရိကံ၊ နတ်ပြည်၌ဒေသစာရိကို၊ စရတိ၊ ကြွတော်မူ၏၊ တဒါ၊ ထိုအခါ
 ၌၊ ကောဓိုသတသဟဿာနံ၊ ကုဇေတသိန်းသော နတ်ဖြူတို့အား၊ ဒုတိ
 ယာဘိသမယော၊ နှစ်ကြိမ်မြောက်သစ္စာထေးပါးကို ထိုးထွင်း၍ သိသည်၊
 အဟု၊ ဖြစ်ပြီ၊ ဝုန၊ တဖန်၊ အစရံ၊ တပါးလည်း၊ ယဒါ၊ အကြင်အခါ၌၊
 ဗုဒ္ဓေါ၊ အတ္ထဒသိမြတ်စွာဘုရားသည်၊ ဝိတုသန္တိကေ၊ ခမည်းတော်သာ
 ဝမုမင်း၏အထံ၌၊ ဓမ္မံ၊ တရားတော်ကို၊ ဒေသေယိ၊ ဟောတော်မူ၏၊ တဒါ၊
 ထိုအခါ၌၊ ကောဓိုသတသဟဿာနံ၊ ကုဇေတသိန်းသောလူနတ်ဖြူတို့
 အား၊ တတိယာဘိသမယော၊ သုံးကြိမ်မြောက်သစ္စာထေးပါးကိုထိုးထွင်း
 ၍သိသည်၊ အဟု၊ ဖြစ်ပြီ။

အဘိသမယသုံးပါးပြီး၏။

တယာပိစ မဟောသိနော၊ ထိုအတ္ထဒသိ မြတ်စွာဘုရားအားထည်း၊
 ဝိမဏာနံ၊ ကိလေသာအညစ်အကြေးတို့မှကင်းစင်တော်မူကုန်ပြီးထသော၊
 သန္တမိတ္တာနံ၊ ငြိမ်သက်သော စိတ်လည်းရှိတော်မူကုန်ထသော၊ တာဒိနံ၊
 သည်းခံခြင်းစသောကျေးဇူးနှင့်ပြည့်စုံကုန်ထသော၊ ဝိတာသဝါနံ၊ ရဟန္တာ
 တို့၏၊ တယော၊ သုံးပါးကုန်သော၊ သန္တိပါတာ၊ အစည်းအဝေးတို့သည်၊ အာ
 သု၊ ဖြစ်ကုန်ပြီ။ အဋ္ဌနုဓုတိသတသဟဿာနံ၊ ကိုးသန်းရှစ်သိန်းသော
 ရဟန္တာတို့၏၊ ပဋ္ဌမော၊ ရှေးဦးစွာသော၊ သမာဂမော၊ အစည်းအဝေးသည်၊
 အာသိ၊ ဖြစ်ပြီ၊ အဋ္ဌာသိတိသတသဟဿာနံ၊ ရှစ်သန်းသော ရဟန္တာတို့၏၊
 ဒုတိယော၊ နှစ်ကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာ
 သိ၊ ဖြစ်ပြီ။ အနုပါဒါနာ၊ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းခြင်း မရှိကုန်ထသော၊
 ဝိမုတ္တာနံ၊ ကိလေသာတို့မှလွတ်တော်မူကုန်ပြီးထသော၊ ဝိမဏာနံ၊ ကိလေ

သာအညစ်အကြေးဘို့မှကင်းစင်တော်မူကုန်ပြီးထသော၊ မဟေဝိန်၊ သိလ
စသောမြတ်သော ကျေးဇူးကို ရှာတော်မူကုန် ပြီးထသော၊ အဋ္ဌသတ္တတိ ၂
သတသဟသာနံ၊ ရုနစ်သန်းရှစ်သိန်းကုန်သော၊ ဝိကာသဝါနံ၊ ရဟန္တာတို့
၏၊ တတိယော၊ သုံးကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊
အာသိ၊ ဖြစ်ပြီ။ ။

သဒ္ဓိပါတသုံးပါးပြီး၏။

အဟံ၊ ငါတုရားသည်၊ တေနုသမယေန၊ ထိုအတ္ထဒသိ မြတ်စွာတုရား
လက်ထက်တော်၌၊ ဇဗ္ဗိလော၊ ဆံကျပ်ထူးထသော၊ ဥပ္ပတာပနော၊ မြို့မြို့
သောအကျင့်ရှိထသော၊ နာမေန၊ အမည်တော်အားဖြင့်၊ သုသိမောနာမ၊ သု
သိမအမည်ရှိထသော၊ မတိယာ၊ မြေအပြင်၌၊ ဝေဋ္ဌသမတော၊ မြတ်၏ဟူ
၍သမုတ်အပ်ထသော၊ ဣသိ၊ ရသေ့သည်၊ ဟုတွာ၊ ဖြစ်၍၊ ဒိဗ္ဗံ၊ နတ်
ပြည်၌ဖြစ်သော၊ မန္ဒါရံ၊ မန္ဒါရံအမည်ရှိသော၊ ဝုဗ္ဗံ၊ ပန်းကိုထည်းကောင်း
ပဒုမံ၊ ပဒုမ္မာကြာပန်းကိုထည်းကောင်း၊ ပါရိသတ္တကံ၊ ပင်လယ်ကသစ်ပန်း
ကိုထည်းကောင်း၊ ဒေဝလောကာ၊ ကာဂတိံသာ နတ်ပြည်၌၊ ဟရိတွာ၊
ဆောင်ခဲ၍သမ္ပုဗ္ဗံ၊ အတ္ထဒသိမြတ်စွာတုရားကို၊ အာသိပူဇော်၊ အလွန်ရို
သေစွာပူဇော်ပြီ။ ။ အတ္ထဒသိ၊ အတ္ထဒသိအမည်တော် ရှိထသော၊ မ
ဘာရနိ၊ ပစ္စေကမုနိစသည်တို့ထက်မြတ်တော်မူထသော၊ သေဝိဗုဒ္ဓေါ၊
ထိုမြတ်စွာတုရားသည်ထည်း၊ အဋ္ဌာရသေကပ္ပသတော၊ အထောင့် ရှစ်ရာ
ကန္တာထက်၌၊ အဟံ၊ ဤသုသိမရသေ့သည်၊ ဗုဒ္ဓေါ၊ ဂေါတမတုရားသည်၊
ဘဝိဿတိ၊ ဖြစ်ထတ္တံ၊ ဣတိ၊ ဤသို့၊ မံ၊ ငါ့ကို၊ ဗျာကာသိ၊ ဗျာဒိတ်ကြား
တော်မူ၏။ ။ အဟံ၊ ဤသုသိမရသေ့သည်၊ ပဝေနံ၊ ဒုက္ကရစရိယာကို၊ ပဒ
ဟိတွာန၊ အားထုတ်၍၊ (ပ)၊ အသတ္ထမူလေ၊ ညောင်ဗုဒ္ဓဟေပင်၌၊ ဗုဒ္ဓိဿ
တိ၊ ပွင့်ထတ္တံ၊ (ပ)၊ ဣမံ၊ ဤသုသိမ ရသေ့၏၊ သဗ္ဗေါ၊ မျက်မှောက်၌၊
ဟောဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ ပစ္စေန္တိ၊ ဆုတောင်းကြကုန်၏။ ။
တံသာပိ၊ ထိုအတ္ထဒသိမြတ်စွာတုရား၏ထည်း၊ ဝစနံ၊ ဗျာဒိတ်စကားတော်
ကို၊ သုတွာန၊ ကြား၍၊ ဟဋ္ဌော၊ ရွတ်လန်းသည်၊ သံဝိဂ္ဂမာနသော၊ လိတ်ထန့်
သောနှလုံးရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ ဥက္ကရိ၊ အတိုင်းထက် အလွန်၊ ဒသပါရမီ၊
ဆယ်ပါးသောပါရမီတို့ကို၊ ဝုရိယာ၊ ဖြည့်ခြင်း၌၊ ဝတံ၊ ပါရမီကျေးဇူးကို၊
အဝိဋ္ဌာသိ၊ ဆောက်တည်ပြီ။ ။ အတ္ထဒသိဿ၊ အတ္ထဒသိအမည်တော်
ရှိသော၊ သတ္တုနော၊ မြတ်စွာတုရား၏၊ နဂရံ၊ ပြည်တော်သည်၊ သောဘဏံ
နာမ၊ သောဘဏအမည်ရှိ၏၊ ဝတ္ထိယော၊ ဝမည်းတော်မင်းသည်၊ သာဂ

ရောနာမ၊ သာဓရအမည်ရှိ၏။ ဇနိကာ၊ မတ်တော်သည်။ သုဒ္ဓါယနာနာမ၊ သုဒ္ဓါယနအမည်ရှိ၏။ သော၊ ထိုအတ္ထဒသိ မြတ်စွာတုရားသည်။ ဒသဝဿသဟာသာနိ၊ အနှစ်တသောင်းတို့ပတ်လုံး၊ အင်္ဂါရုံအင်္ဂါရမဇ္ဈ၊ ဧန္တနန်းတော်၏အထပ်၌၊ အဇ္ဈာဝထိ၊ စိုးအုပ်၍နပြီး အပရဂိရိသုဂိရိဝါဟနာ၊ အပရဂိရိပြာသာဒ် သုဂိရိပြာသာဒ်ဂိရိဝါဟန ပြာသာဒ်ဟု ဆိုအပ်ကုန်သော ဗုဒ္ဓဗုဒ္ဓမာ၊ မြတ်ကုန်တော်ပါသာဒါ၊ ပြာသာဒ်တို့သည်။ ဗယော၊ သုံးဆောင်တို့တည်း။ သမထကံတာ၊ ကောင်းစွာ ဝုတီးနား ခေါင်းထက်ကောက်တို့ဖြင့်တန်ဆာဆင်အပ်ကုန်သော၊ တေတ္ထိံ၊ ဥပယဟသာနိ၊ သုံးသောင်းသုံးထောင်ကုန်သော၊ နာရိယော၊ မင်းသမီး အခေါင်းတို့သည်။ ဝိသာခါနာမ၊ ဝိသာခါအမည်ရှိသော၊ နာရိယော၊ ကိုးပရိဝါရေသု၊ မြီရုံကုန်ပြီးအခြေအစာ သားတော်သည်။ သေလောနာမ၊ သေလအမည်ရှိသည်။ အာသိ၊ ဖြစ်ပြီ။ ဇိနော၊ အတ္ထဒသိမြတ်စွာတုရားသည်။ စတုရော၊ လေးပါးကုန်သော၊ နိမိတ္တ၊ နိမိတ်တို့ကို၊ နိဿယ၊ မြင်၍ အသယဟနော၊ မြင်းယာဉ်တော်ဖြင့်၊ နိက္ခမိ၊ တောထွက်တော်မူ၏။ အန္တနာမောသာနိ၊ မယုတ်မလွန်စွာထတို့ပတ်လုံးပခာနံ၊ ဗုဒ္ဓရစရိယာကို၊ ပဒဟိ၊ အားထုတ်တော်မူပြီ။ ဗြဟ္မ၊ နာ၊ ဗြဟ္မာမင်းသည်။ ယာမိတော၊ တောင်းပန်အပ်ထသော၊ သန္တော၊ တည်ကြည်ငြိမ်သက်တော်မူထသော၊ အတ္ထဒသိ၊ အတ္ထဒသိအမည်တော်ရှိသော၊ မဟာယသော၊ များမြတ်သောအခြံအရံရှိတော်မူထသော၊ မဟာဝိရော၊ ကြီးမြတ်သောလုံ့လရှိတော်မူထသော၊ နာသဘော၊ လူနတ်တို့ထက်မြတ်တော်မူသော မြတ်စွာတုရားသည်။ အနောရယျာနော၊ အနောမဉ္ဇယျာဉ်၌ စက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ဝတ္ထိ၊ ဟောတော်မူပြီ။ အတ္ထဒသိ သာ၊ အတ္ထဒသိအမည်တော်ရှိသော၊ သတ္ထု၊ နော၊ မြတ်စွာတုရားအား။ သန္တော၊ သန္တ လည်းကောင်း၊ ဥပသန္တော၊ ဥပသန္တလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒုတိက္ခ၊ နှစ်ပါးသောရဟန်းတို့သည်။ အဂ္ဂသာဝကာ၊ လကျာရုံထက်ဝဲရုံ အဂ္ဂသာဝကာတို့သည်။ အဟောသု၊ မြစ်ကုန်ပြီ။ ဥပဇ္ဇာ၊ ကော၊ အလုပ်အကျွေးတော်ရဟန်းသည်။ အာဟယောနာမ၊ အာဟယ အမည်ရှိ၏။ ဓမ္မာဒေဝ၊ ဓမ္မာထည်းကောင်း၊ သုဓမ္မာစ၊ သုဓမ္မာ ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒုတိက္ခ၊ နှစ်ပါးသောတိက္ခ၊ နိမတို့သည်။ အဂ္ဂသာဝိကာ၊ လကျာရုံထက်ဝဲရုံအဂ္ဂသာဝိကာမတို့သည်။ အဟောသု၊ မြစ်ကုန်ပြီ။ တသ၊ ဝာဝတော၊ ထိုအတ္ထဒသိ မြတ်စွာတုရား၏။ ဗောဓိ၊ ပွင့်တော်မူရာ၊ ဗောဓိကို၊ စမ္ပကောဟိ၊ စကားပင်ဟူ၍၊ ပဝုတ္တတိ၊ ဆိုအပ်၏။ နကုထောစ၊ နကုထ

လည်းကောင်း၊ နိသင်္ဘောစ၊ နိသင်္ဘောလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဇ္ဇပပါသ
ကာ၊ နှစ်ယောက်သောဒါယကာတို့သည်၊ အဂ္ဂုပဋ္ဌာကာ၊ မြတ်သောအလုပ်
အကျွေးတော်ဒါယကာတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ မဏိသာစ၊ မဏိ
သာလည်းကောင်း၊ သုနန္ဒာစ၊ သုနန္ဒာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဇ္ဇပပါသ
ကာ၊ နှစ်ယောက်သောဒါယိကာမတို့သည်၊ အဂ္ဂုပဋ္ဌိကာ၊ မြတ်သောအလုပ်
အကျွေးတော်ဒါယိကာမတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ အယမသ
မော၊ အတုမရှိသောရှေးထုရားရှင်တို့နှင့် သာတုတော် မူသော၊ သောပိ^၃
ဗုံခန္ဓါ၊ ထိုအတ္ထုဒသဝိမြတ်စွာထုရားသည်လည်း၊ အသိတိဟတ္ထမုဂ္ဂတော၊
အတောင်ရှစ်ဆယ်မြင့်တော်မူ၏၊ သာဓကဇာဝ၊ အင်ကြင်းပင်မင်းကဲ့သို့
လည်းကောင်း၊ ပုရိတော၊ နက္ခတ်တာရာအခြံအရံတို့နှင့် ပြည့်စုံသော၊ ဥဠ
ရာဇာဝ၊ ထမင်းကဲ့သို့လည်းကောင်း၊ သောဘတိ၊ တင့်တယ်တော်မူ၏၊
တယ၊ ထိုအတ္ထုဒသဝိမြတ်စွာထုရား၏၊ ကာယာ၊ ကိုယ်တော်မှ၊ ပါကတိ
ကာ၊ ပြုကတော့အားဖြင့်၊ အနေကသတကောမိယော၊ ကုမူအရာမကကုန်
သော၊ ရံသိ၊ အရောင်တို့သည်၊ ဥဒ္ဓံ၊ အထက်၌လည်းကောင်း၊ အဓော၊
အောက်၌လည်းကောင်း၊ ဒသဒိသာ၊ အရပ်ဆယ်မျက်နှာတို့ကို၊ ယောဇနံ၊
ဟယူဇနာတိုင်တိုင်၊ သဒါ၊ အခါခပ်သိမ်း၊ ဖရန္တိ၊ ပြန်နှံ့ကုန်၏၊ နရာ
သဘော၊ လူနတ်တို့ဖက်မြတ်တော်မူထသော၊ သဗ္ဗသတ္တုတ္တမော၊ အလုံး
စုံသောသတ္တဝါတို့ထက်မြတ်တော်မူထသော၊ ရနိ၊ ပစ္စေကရနိစသည်တို့
ထက်မြတ်တော်မူထသော၊ စက္ခုမာ၊ စက္ခုငါးပါးနှင့်လည်းပြည့်စုံတော်
မူထသော၊ သောပိဗုဒ္ဓေါ၊ ထိုအတ္ထုဒသဝိမြတ်စွာထုရားသည်လည်း၊ ဝဿ
သတသဟသသနိ၊ အနှစ်တစ်ဆယ့်နှစ်ပတ်လုံး၊ ထောကော၊ ထောကန္တံ၊ အဋ္ဌာ
သိ၊ ဘည်တော်မူပြီ၊ သောပိ၊ ထိုအတ္ထုဒသဝိမြတ်စွာထုရားသည်လည်း
အတုထံ၊ အတုမရှိသောတန်ခိုးတော်ကို၊ ဒဿပိတ္တာနု၊ ပြတော်မူပြီး၍၊
သဒေဝကော၊ နတ်နှင့်တကွသောလူပြည်၌၊ ဩဘာသေတွာ၊ အရောင်ဖြင့်
ထွန်းလင်းစေတော်မူပြီး၍၊ အနိစ္စဟံ၊ အမြဲမရှိသော အဖြစ်သို့၊ ပတ္တော၊
ရောက်တော်မူပြီ၊ နိဗ္ဗာယန္တော၊ ငြိမ်းသော၊ အဂ္ဂိယထာ၊ မီးကဲ့သို့၊ ဥပါဒါန
သံခယာ၊ ဥပါဒါနတရားတို့၏ကုန်ခြင်းကြောင့်၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်
မူပြီ၊ အတ္ထုဒသဝိ၊ အတ္ထုဒသဝိအမည်တော်ရှိသော၊ ဇိနဝရော၊ ထုရား
မြတ်သည်၊ အနောမာရာမဋ္ဌိ၊ အနောမာရာမဋ္ဌိ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်
မူပြီ၊ ဓာတု၊ ဓာတ်တော်သည်၊ တေသုတေသု ပဒေသတော၊ ထိုထို အရပ်
မျက်နှာတို့၌၊ ဝိတ္ထာရိကံ၊ ပြန်နှံ့သည်၊ အာသိ၊ ဖြစ်ပြီ၊ ဣတိ၊ ဤသို့၊ အာဟာ၊

ဟောတော်မူ၏။ ။ ရုဒ္ဓသမေဓ၊ တဆွဲထေးဆူမြောက်သော၊ အတ္ထုဒသိ
သ၊ အတ္ထုဒသိ အမည်ကော်မိသော၊ ဘဂဝတော၊ မြတ်စွာ ဆုရား၏၊
ဝံသော၊ အနွယ်တော်သည်၊ နုဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ဓမ္မဒသိဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ တတ္ထေဝ မဏ္ဍကပ္ပဗြုံ၊ ထံမဏ္ဍ
ကပ္ပာနှင့်တူသောဝရကပ္ပာနှင့်သာလျှင်၊ မဟာယသော၊ များမြတ်သောအ
ခြံအရံကောသံဇောခြင်းရှိတော်မူသော၊ ဓမ္မဒသိ၊ ဓမ္မဒသိမြတ်စွာ ဆုရား
သည်၊ ဗုဒ္ဓိတ္တာ၊ ပွင့်တော်မူ၍၊ တမန္တကာရံ၊ အဝိဇ္ဇာတည်းဟူသော အရိုက်
မှောင်ကုံးဝိပေဓိတွာ ပယ်ဖျောက်တော်မူ၍၊ သဒေဝကော၊ နတ်နှင့်တကွ
သောလူ့ပြည်၌၊ အတိရောစတိ၊ အလွန်တင့်ကယ်တော်မူပြီး၊ ။ အတုလံ
တေဇသ၊ အဟုမရှိသောတန်ခိုးတော်ရှိသော၊ တသယာပိ၊ ထိုဓမ္မဒသိအ
မည်ကော်မိသောမြတ်စွာဆုရားအားလည်း၊ ဓမ္မစက္ကပဝတ္တနေ၊ ဓမ္မစကြာ
တရားတော်ကို ကောတော်မူရာ၌၊ ကောဗိုသတ သဟဿာနံ၊ ကုမူတ
ဝိန်းသော လူနတ်ဗြဟ္မာတို့အား၊ ပဠာမာဘိသမယော၊ ရှေးဦးစွာသော
သစ္စာထေးပါးကို ထိုးထွင်း၍ သိသည်၊ အဟု၊ ဖြစ်ပြီ။ ။ ယဒါ၊ အကြင်
အခါ၌၊ ဓမ္မဒသိ၊ ဓမ္မဒသိအမည်ကော်မိသော၊ ဗုဒ္ဓေါ၊ မြတ်စွာဆုရားသည်၊
သဗ္ဗယံ၊ သဗ္ဗယံအမည်ရှိသော၊ ဣသံ၊ ခုသေ့ကို၊ ပိနေသိ၊ ဆုံးမတော်မူ၏။
တဒါ၊ ထိုအခါ၌၊ နုဗ္ဗိတံကောဗိနံ၊ ကုမူကုံးဆယ်သောလူနတ်ဗြဟ္မာတို့အား၊
ဇုတိယာဘိသမယော၊ နှစ်ကြိမ်မြော်သစ္စာထေးပါးကို ထိုးထွင်း၍ သိသည်၊
အဟု၊ ဖြစ်ပြီ။ ယဒါ၊ အကြင်အခါ၌၊ သက္ကော၊ သိကြားမင်းသည်၊ သပရိသော
ပရိသတ်နှင့်တကွ၊ ဝိနယကံ၊ ဓမ္မဒသိမြတ်စွာဆုရားသို့၊ ဥပဂစ္ဆိ၊ ဆည်း
ကပ်၏။ တဒါ၊ ထိုအခါ၌၊ အသိတံကောဗိနံ၊ ကုမူရှစ်ဆယ်သော လူနတ်
ဗြဟ္မာတို့အား၊ တတိယာဘိသမယော၊ သုံးကြိမ်မြောက်သစ္စာထေးပါးကို
ထိုးထွင်း၍ သိသည်၊ အဟု၊ ဖြစ်ပြီ။ ။

အဘိသမယသုးပါးပြု၏။

ဒေဝဒေဝဿ၊ နတ်တကာတို့ထက်နတ်မြတ်ဖြစ်တော်မူသော၊ တသယာပိ
ထိုဓမ္မဒသိမြတ်စွာဆုရားအားလည်း၊ ဝိမယာနံ၊ ကိလေသာအညစ်အကြေး
ငှါမှကင်းစင်တော်မူကုန်ပြီးထသော၊ သန္တမိတ္တာနံ၊ ငြိမ်သက်သောစိတ်
ထည်းရှိတော်မူကုန်ထသော၊ တာပီနံ၊ သည်းခံခြင်းကျေးဇူးနှင့်လည်းပြည့်
စုံတော်မူကုန်ထသော၊ ဝိတာသဝနံ၊ ဂုဏ်ကြွယ်၍၊ တယော၊ သုးပါးကုန်

သော၊ သန္နိပါတာ၊ အစည်းအဝေးတို့သည်၊ အာသုံး ဖြစ်ကုန်ပြီ၊ ၊ ယဒါ၊
 အကြင်အခါ၌၊ ဓမ္မဒသိ၊ ဓမ္မဒသိ၊ မည်ထောင်မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရား
 သည်၊ သရဏော၊ သရဏမည်သော နဂြိုဟ်တော်၌၊ ဝဿ၊ ဝါသို၊ ဥပဂမိ၊
 ကပ်တော်မူ၏၊ တဒါ၊ ထိုအခါ၌၊ ကောဓိသတသဟဿာနံ၊ ကုဇေတသိန်း
 သောရဟန်းတို့၏၊ ပဌမော၊ ရှေးဦးစွာသော၊ သမာဂမော၊ အစည်းအဝေး
 သည်၊ အာသိ ဖြစ်ပြီ၊ ။ ၊ ဝုန၊ တဖန်၊ အပရံ၊ တပါးသည်၊ ယဒါ၊ အကြင်
 အခါ၌၊ ဗုဒ္ဓေါ၊ ဓမ္မဒသိမြတ်စွာ ဘုရားသည်၊ ဒေဝတာ၊ နတ်ပြည်မှ၊ မာရု
 သေ၊ လူ့ပြည်၌၊ ဧတိ၊ ကြွတော်မူလာ၏၊ တဒါပိ၊ ထိုအခါ၌လည်း၊ သတ
 ကောဓိနံ၊ ကုဇေတရာ သောရဟန်းတို့၏၊ ဒုတိယော၊ နှစ်ကြိမ်မြောက်သော၊
 သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ၊ ။ ၊ ဝုန၊ တဖန်၊ အပရံ၊
 တပါးသည်၊ ယဒါ၊ အကြင်အခါ၌၊ ဗုဒ္ဓေါ၊ ဓမ္မဒသိမြတ်စွာဘုရားသည်၊
 ဝုတဂုဏော၊ ဝုတင်ကျေးဇူးတို့ကို၊ ပကာသေသိ၊ ပြုတော်မူ၏၊ တဒါ၊ ထို
 အခါ၌၊ အာသိ ဘိက္ခောဓိနံ၊ ကုဇေရှစ်ဆယ်သောရဟန်းတို့၏၊ တတိယော၊
 သုံးကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ၊ ။

သန္နိပါတသုံးပါးပြီး၏။

အ ဘံ၊ ငါသည်၊ တေနသမယေန၊ ထိုဓမ္မဒသိမြတ်စွာဘုရားထက်ထက်
 တော်၌၊ ဝုရိန္ဒဒေါ၊ အလှူလက်ဦးပေးဘူးသော၊ သက္ကော၊ သိကြားမင်းသည်၊
 အာသိ၊ ဖြစ်ပြီ၊ ဒိဗ္ဗဂန္ဓနံ၊ နတ်၌ဖြစ်သောနံ့သာဖြင့်လည်းကောင်း၊ မာလေန
 ပန်းဖြင့်လည်းကောင်း၊ တုရိယေန၊ တုရိယာဖြင့်လည်းကောင်း၊ ဗုဒ္ဓံ၊ မြတ်
 စွာဘုရားကို၊ အာဘိပူဇယိံ၊ ပူဇော်ပြီ၊ ။ သေဝိဗုဒ္ဓော၊ ထိုဓမ္မဒသိမြတ်
 စွာဘုရားသည်လည်း၊ ဒေဝမဇ္ဈေ၊ နတ်တို့၏အထက်၌၊ နိဝိဒိယ၊ ထိုင်နေ
 တော်မူ၍၊ အဋ္ဌာရသေကပ္ပသော၊ (အထောင့်ရှက်ရာကမ္ဘာထက်၌၊ အယံ၊
 ဤသိကြားမင်းသည်၊ ဗုဒ္ဓေါ၊ ငါတမာဘုရားသည်၊ ဘံဝိသ၊ ဘိ၊ ဖြစ်လတ္တံ့၊
 အုတိ၊ ဤသို့၊ ဝံ၊ ငါကို၊ ဗျာကာသိ၊ ဗျာဒိတ်ကြားတော်မူ၏၊ အယံ၊ ဤသိကြား
 မင်းသည်၊ ပခါနံ၊ ဒုက္ကဋ္ဌရုစရိယာကို၊ ပဒတိတွာ၊ အားထုတ်၍၊ (ပ)၊ အသတ္ထ
 မူလေ၊ ညောင်ဗုဒ္ဓဟာပင်ရင်း၌၊ ဗုဒ္ဓိ၊ သတိ၊ ပွင့်လတ္တံ့၊ အုဝံ၊ ဤသိကြားမင်း
 ၏၊ သဗ္ဗခါ၊ မျက်မှောက်၌၊ ဟောသာမ၊ ဖြစ်ကုန်အံ့၊ အုတိ၊ ဤသို့၊ ပတ္ထေန္တိ၊
 ဆုတောင်းကြကုန်၏၊ ။ တဿာပိ၊ ထိုဓမ္မဒသိမြတ်စွာဘုရား၏လည်း၊
 ဝစနံ၊ ဗျာဒိတ်စကားတော်ကို၊ သုတွာ၊ ကြား၍၊ သိပေဗျာ၊ လွန်စွာ၊ ဝိတ္တံ၊
 စိတ်ကို၊ ပဿဒယိံ၊ ကြည်လင်စေပြီ၊ ဥက္ကရိ၊ အတိုင်းထက်အလွန်၊ ဒ သပါ
 ရမိ၊ ဆယ်ပါးသောပါရမီတို့ကို၊ ပူရိယာ၊ ဖြည့်မြင်၍၊ ဝတံ၊ အကျင့်ကို၊

အဓိဋ္ဌာသိ၊ သောကံဇာည်ပြီ၊ ဓမ္မဒသိဿ၊ ဓမ္မဒသိအမည်တော်ရှိ
သော၊ သတ္တုနော၊ မြတ်စွာဘုရား၏နဂရံ၊ ပြည်တော်သည်၊ သရဏံနာမ၊
သရဏအမည်ရှိ၏၊ ဝတ္တိယော၊ ခမည်းတော်မင်းသည်၊ သရဏောနာမ၊
သရဏအမည်ရှိ၏၊ ဇနိကာ၊ မယ်တော်သည်၊ သုနန္ဒာနာမ၊ သုနန္ဒာအမည်
ရှိ၏၊ သော၊ ထိုဓမ္မဒသိမြတ်စွာဘုရားသည်၊ အဋ္ဌဝဿ သဟာဿာ
နိ၊ အနှစ်ရှစ်ယောင်တို့ပတ်လုံး၊ အဂါရံအဂါရမဇ္ဈေ၊ ဧ ရှေ့နန်းတော်၏အ
လယ်၌၊ အန္တာဝသိ၊ ပိုးဆုတ်၍နေပြီ၊ အရဇော၊ အရဇပြာသာဒ်လည်းကောင်း၊
ဝိရဇော၊ ဝိရဇပြာသာဒ်လည်းကောင်း၊ သုဒဿနော၊ သုဒဿနပြာသာဒ်
လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမာ၊ မြတ်ကုန်သော၊ ပါသာဒါ၊ ပြာသာဒ်
တို့သည်၊ တယော၊ သုံးဆောင်တို့တည်း၊ သမလင်္ဂီတာ၊ ကောင်း
စွာတန်ဆာဆင် အပ်ကုန်သော၊ တိစက္ကာရိသသဟာဿာနိ၊ တသိန်းနှစ်
သောင်းကုန်သော၊ နာရိယော၊ မင်းသမီးအပေါင်းတို့သည်၊ ဝိဝိကောဗ္ဗိနာ
မ၊ ဝိဝိကောဗ္ဗိအမည်ရှိသော၊ နာရိ၊ မိဖုယားကို၊ ပရိဝါရေယု၊ ခြံရံကုန်
ပြီ၊ အဩဇော၊ သွားတော်သည်၊ ဝုညပ္ပဝဇ္ဇနော၊ ဝုညပ္ပဝဇ္ဇနအမည်ရှိ
၏၊ ပုရိသုက္ကမော၊ ယောက်ျားမြတ်သည်၊ စတုရော၊ လေးပါးကုန်သော
နိမိတ္တ၊ နိမိတ်တို့ကို၊ ဒိဿာ၊ မြင်၍၊ ပါသာဒေန၊ ပြာသာဒ်ဟာဠ်ဖြင့်၊ အဘိ
နိက္ခမိ၊ တောထွက်တော်မူ၏၊ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး၊ ပဓာနစာရံ၊
ဗုက္ကရစရိသာအကျင့်ကို၊ အစရိ၊ ကျင့်တော်မူပြီ၊ ဗြဟ္မုနာ၊ ဗြဟ္မာမင်း
သည်၊ ယာဝိတာ၊ တောင်းပန်အပ်ထသော၊ သန္တော၊ တည်ကြည်ငြိမ်
သက်တော်မူထသော၊ ဓမ္မဒသိ၊ ဓမ္မဒသိအမည်တော်ရှိထသော၊ မဟာ
ဝိနော၊ ကြီးမြတ်သောလုံ့လရှိတော်မူထသော၊ နရုက္ကမော၊ လူသုံးပါးတို့
ထက်မြတ်တော်မူထသော၊ နရာသဘော၊ ဓမ္မဒသိမြတ်စွာဘုရားသည်၊
မိဂဒါယေ၊ မိဂဒါရန်တော၌၊ စက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ဝတ္တိ၊ ဟော
တော်မူ၏၊ ဓမ္မဒသိဿ၊ ဓမ္မဒသိအမည်တော်ရှိသော၊ သတ္တုနော၊ မြတ်
စွာဘုရားအား၊ ပဒုမောစ၊ ပဒုမလည်းကောင်း၊ ဝုဿဒေဝေါစ၊ ဝုဿဒေဝ
လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧတိက္ခု၊ နှစ်ပါးသောရဟန်းတို့သည်၊ အဂ္ဂသာ
ဝကာ၊ ထက်ျာရံထက်ဝဲရံအဂ္ဂသာဝကတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ
ဥပဋ္ဌာကော၊ အလုပ်အကျွေးတော်ရဟန်းသည်၊ သုနေတ္ထောနာမ၊ သုနေတ္ထ
အမည်ရှိ၏၊ ဝေမာစ၊ ဝေမာလည်းကောင်း၊ သစ္စနာမာစ၊ သစ္စနာမာလည်း
ကောင်း၊ ဣတိ၊ ဤသို့၊ ဧတိက္ခု၊ နှစ်ပါးသောဘိက္ခုနီမတို့သည်၊ အဂ္ဂသာ
ဝိကာ၊ မြတ်သောထက်ျာရံထက်ဝဲရံအဂ္ဂသာဝိကာမတို့သည်၊ အဟောသု၊

ဖြစ်ကုန်ပြီ၊ တသသဘဝတော၊ ထိုဓမ္မဒသိမြတ်စွာဘုရား၏၊ ဗောဓိ၊ ပွင့်
 ဟော်မူရာဗောဓိကို၊ ဝိစိဒ္ဓါသောတိ၊ သံသတ်ပင်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ။
 သုဘဒ္ဓဘဝ၊ သုဘဒ္ဓလည်းကောင်း၊ ကမ္ဘိဿဟောဘဝ၊ ကမ္ဘိဿဟလည်း
 ကောင်း၊ ဣတိ၊ ဤသို့၊ ဧစ္စပသကာ၊ နှစ်ယောက်သောဒါယကတို့သည်။
 အဂ္ဂုပဋ္ဌာကာ၊ မြတ်သောအလုပ်အကျွေးတော်ဒါယကာတို့သည်။ အဟော
 သု၊ ဖြစ်ကုန်ပြီ၊ သာဠိယဘဝ၊ သာဠိယလည်းကောင်း၊ ကမ္ဘိယာဘဝ၊ ကမ္ဘိယာ
 လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧစ္စပါသိကာ၊ နှစ်ယောက်သောဒါယိယာမတို့
 သည်။ အဂ္ဂုပဋ္ဌိကာ၊ မြတ်သောအလုပ်အကျွေးတော်ဒါယိကာမတို့သည်။
 အဟောသု၊ ဖြစ်ကုန်ပြီ။ အသမသမော၊ အတုမရှိသော သမ္မာ၊ မြူဒ္ဓ
 ဘုရားတို့နှင့်သာတူတော်မူသော၊ သောဝိဗုဒ္ဓေါ၊ ထိုဓမ္မဒသိမြတ်စွာဘုရား
 သည်လည်း။ အသိတိ၊ ဘတ္တ ဓုဂ္ဂတော၊ အတောင်ရှစ်ဆယ်မြင့်တော်မူ၏။
 ဒသသဟသသိခါတုယာ၊ တသောင်းသော ထောကခတ်၌၊ တေဇေန၊
 တန်ခိုးတော်ဖြင့်၊ အတိရောစတိ၊ အလွန်တင့်တယ် တော်မူ၏။ ယထာ၊
 ဥပမာမည်သည်ကား၊ သုဒုဇ္ဈော၊ ပင်းလုံးကျွတ်ပွင့်သော၊ သာဇရာဇာဝ၊
 အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း၊ ဂဂနေ၊ ကောင်းကင်၌၊ ဝိဇ္ဇူဝ၊ ထျှင်
 စစ်နွယ်ကဲ့သို့လည်းကောင်း၊ မဇ္ဈန္တိကေ၊ မွန်းတည့်သောအခါ၌၊ သူရိယော
 ဣဝ၊ နေမင်းကဲ့သို့လည်းကောင်း၊ ဧဝံတထာ၊ ထို အတူ၊ သော၊ ထိုဓမ္မဒသိ
 မြတ်စွာဘုရားသည်၊ ဥပသေဘထ၊ တင့်တယ်တော်မူပြီ။ အတုလတေဇ
 သာ၊ အတုမရှိသောတန်ခိုးတော်ရှိတော်မူထသော၊ စက္ခုမာ၊ စက္ခုငါးပါး
 နှင့်ပြည့်စုံတော်မူထသော၊ တသသဝိ၊ ထိုဓမ္မဒသိမြတ်စွာဘုရားအားလည်း
 သမကံ၊ မယုတ်မလွန်မျှသော၊ ဇိဝိတံ၊ အသက်တော်သည်။ အသိ၊ ဖြစ်ပြီး
 ဝသသထသဟသသနိ၊ အနှစ်တသိန်းတို့ပတ်လုံး။ ထောကေ၊ ထောက၌၊
 အဋ္ဌာသိ၊ တည်တော်မူပြီ။ ဩဘာသံ၊ အရောင်တော်ကို၊ ဒသ၊ ယိတ္တာ
 န၊ ပြတော်မူပြီး၍၊ သာသနံ၊ သာသနာတော်ကို၊ ဝိမလံ၊ အညစ် အကြေး
 ကင်းသည်ကို၊ ကာတွာန၊ ပြတော်မူပြီး၍၊ ဂဂနေ၊ ကောင်းကင်၌၊ စန္ဒော၊
 ထမင်းသည်။ စဝိဇ္ဇူဝ၊ ရှေ့သကဲ့သို့၊ သော၊ ထိုဓမ္မဒသိမြတ်စွာဘုရား
 သည်၊ သသာဝကော၊ တပည့် သားသာဝကအပေါင်းနှင့်တကွ၊ နိဗ္ဗုတော၊
 ပရိနိဗ္ဗာန် ပြုထော်မူပြီ။ မဟာဝိရော၊ ကြီးမြတ်သော လုံ့လရှိတော်မူ
 သော၊ ဓမ္မဒသိ၊ ဓမ္မဒသိမြတ်စွာဘုရားသည်၊ သာထာရာမဋ္ဌိ၊ သာထာရာ
 မဋ္ဌိ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ။ တတ္ထေဝ၊ ထိုသာယာရာမဋ္ဌိသာဇောင်၊
 အသာ၊ ထိုဓမ္မဒသိမြတ်စွာဘုရား၏၊ ဝုပဝရော၊ ဝေဟံတော်ကို၌၊ သနာရာ

စေတီတော်မြတ်သည်၊ တီဏိယောဇနရက္ခတော၊ သုးယူဇနာတိုင်တိုင်မြင့်
တော်မူ၏။ ဣတိ ဤသို့၊ အာဟ၊ ဟောတော်မူ၏။ ၊ ဗန္ဓုရသမော၊ တဆဲ၊ ငါး
ဆူးမြောက်သော၊ ဓမ္မဒသိသံ၊ ဓမ္မဒသိအမည်ထော်ရှိသော၊ ဟဂဝတော၊
မြတ်စွာဘုရား၏ဝံသော၊ အန္တယံတော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ၊

သိဒ္ဓတ္ထဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ ဓမ္မဒသိသံ၊ ဓမ္မဒသိမြတ်စွာဘု
ရား၏အပရေန၊ နောက်အတို့၌၊ သိဒ္ဓတ္ထော၊ သိဒ္ဓတ္ထအမည် တော်ရှိသော၊
နာယကော၊ မြတ်စွာဘုရားသည်၊ အတ္တ၊ ဂတော၊ အလွန်တက်ထွန်းသော၊
သူရိယောယထာ၊ နေမင်းကဲ့သို့၊ သဗ္ဗံ၊ အလုံးစုံသော၊ တမံ၊ အဝိဇ္ဇာတည်း
ဟူသောအရိုက်ကို၊ နိဟရိတွာ၊ ပယ်ဖျောက်တော်မူ၍၊ အတိရောစတိ၊
အလွန်တင့်တယ်ထော်မူပြီ။ ၊ သဒေဝကော၊ နတ်နှင့်တကွသောထောက
၌၊ ဝေဝါပိ၊ ထိုသိဒ္ဓတ္ထမြတ်စွာဘုရားသည်လည်း၊ သဗ္ဗေ၊ မိ၊ အရဟတ္တမဂ်
ဥာဏ်သဗ္ဗညုတညာဏ်တော်သို့၊ ပတွာန၊ ရောက်တော်မူ၍၊ သဒေဝကံ၊
နတ်နှင့်တကွသောလူအပေါင်းကို၊ သန္တာရေန္တော၊ သံသရာမှကောင်းစွာ
ကယ်တင်တော်မူလျက်၊ ဓမ္မမစေတန၊ တရားတည်းဟူသောရိုစားကြီးဖြင့်
နိဗ္ဗာပေန္တော၊ ကိလေသာမီးမှငြိမ်းစေလျက်၊ အဘိဝသိ၊ ဆွတ်ဖြန်းရွာစေ
တော်မူပြီ။ ၊ အဘုယတောဇယ၊ အတုမရှိသော ဘန်ဗိုးတော်ရှိတော်မူ
သော၊ ဝေဝါပိ၊ ထိုသိဒ္ဓတ္ထမြတ်စွာ ဘုရားအားလည်း၊ တယော၊ သုးပါး
ကုန်သော၊ အဘိသမယာ၊ သစ္စာလေးပါးကို ထိုးထွင်း၍ သိကုန်သောပရိ
သတ်တို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊ ကောဗုဗ္ဗိသတသဟာယာနံ၊ ကုဇေတ
ဘိန်းသောလူနတ်ဖြဟွာတို့အား၊ ပဋ္ဌမာဘိသမယော၊ ရှေးဦးစွာသစ္စာလေး
ပါးကိုထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီ၊ ပုန၊ တဖန်၊ အပန၊ တပါးလည်း၊
ဟိမရဋ္ဌေ၊ ဟိမတိုင်း၌၊ ခုဒ္ဓတိ၊ တရားတည်းဟူသော စည်းတော်ကြီးကို၊
ယဒါ၊ အကြင်အခါ၌၊ အာဟာနိ၊ တီးတော်မူပြီ၊ တဒါ၊ ထိုအခါ၌၊ နဂုတိကောဗု
နံ၊ ကုဇေကိုးဆယ်သော လူနတ်ဖြဟွာတို့အား၊ ခုဏိယာဘိသမယော၊ နှစ်
ကြိမ်မြောက်သောသစ္စာလေးပါးကိုထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီ။ ၊
ပုရုတ္တမေ၊ ပြည့်တကာတို့ထက်မြတ်သည်ထက်မြတ်သော၊ ဝေတာရေ၊
ဝေတာရပြည်၌၊ ယဒါ၊ အကြင်အခါ၌၊ သောဗုဒ္ဓေါ၊ ထိုသိဒ္ဓတ္ထမြတ်စွာဘု
ရားသည်၊ ဓမ္မံ၊ တရားတော်မြတ်ကို၊ ဒေသေသိ၊ ဟောတော်မူပြီ၊ တဒါ၊ ထို
အခါ၌၊ နဂုတိကောဗုနံ၊ ကုဇေကိုးဆယ်သောလူနတ်ဖြဟွာတို့အား၊ တတိ

ယာဘိသမယော၊ သုံးကြိမ်မြောက်သစ္စာလေးပါးကိုထိုးထွင်း၍သိသည်။ အဟု ဖြစ်ပြီ။ ။

အဘိသမယသုံးပါးပြီး၏။

စွိပဒုတ္တမေစွိပဒုတ္တမဿ၊ လူနတ်ဗြဟ္မာတို့ထက် မြတ်တော် မှသော၊ တဿာပိ၊ ထိုသိဒ္ဓတ္ထမြတ်စွာဘုရားအားလည်း၊ ဝိမလာနံ၊ ကိလေသာအညစ်အကြေးတို့မှ ကင်းစင်တော်မူကုန် ပြီးထသော၊ သန္တမိတ္တာနံ၊ ငြိမ်သက်သောစိတ်သည်းရှိတော်မူကုန်ထထော၊ ဘာဒိနံ၊ သည်းခံခြင်းကျေးဇူးနှင့်ထည်း ပြည့်စုံတော်မူကုန်ထသော၊ ဝိတာသဝါနံ၊ ရဟန္တာတို့၏တယော၊ သုံးပါးကုန်သော၊ သန္နိပါတာ၊ အစီးအဝေးတို့သည်၊ အာသု၊ ဖြစ်ကုန်ပြီ။ ဝိမလာနံ၊ ကိလေသာအညစ်အကြေးတို့မှ ကင်းစင်တော်မူကုန်ပြီးသော၊ ကောမိသတာနံ၊ ကုဇေတရာသောရဟန္တာတို့၏ထည်းကောင်း၊ နဂုဘိနံ၊ ကုဇေကိုးဆယ်သောရဟန္တာတို့၏ ထည်းကောင်း၊ အာဘိတိယာပိ စကောမိနံ၊ ကုဇေရှစ်ဆယ်သောရဟန္တာတို့၏ ထည်းကောင်း၊ ဇေတတယောဋ္ဌာနေ၊ ဤသုံးပါးသောအကြောင်းအရာတို့သည်၊ သမာဂမေ၊ အစည်းအဝေး၌၊ အဟေသု၊ ဖြစ်ကုန်ပြီ။ ။



သန္နိပါတသုံးပါးပြီး၏။

အဟံ၊ ဝါဘုရားသည်၊ တေနသမယေန၊ ထိုသိဒ္ဓတ္ထမြတ်စွာဘုရားထက် ထက်တော်၌၊ ဥဂ္ဂတေဇော၊ ထက်သောတန်ခိုးသည်းရှိသော၊ နုပ္ပသဟော၊ သူတပါးတို့သည်မနိုင်စက်နိုင်ထသော၊ အဘိညာဗယသမာဟိတော၊ အသိညာဏ်တည်းဟူသောအားကိုးကောင်းစွာ ရွက်ဆောင် ထသော၊ မင်္ဂလောနာမ၊ မင်္ဂလအမည်ရှိသော၊ ဘာပသော၊ ရသေ့သည်၊ ဟုတွာ၊ ဖြစ်၍၊ ။ ဓမ္မဟော၊ ဓမ္မသပြေပင်မှ၊ ဖလံ၊ အသီးကို၊ အာဟာရိတွါ၊ ဆောင်ယူ၍၊ သိဒ္ဓတ္ထဿ၊ သိဒ္ဓတ္ထမြတ်စွာဘုရားအား၊ အဟံ၊ ဝါသည်၊ အဒါသိ၊ ယူပြီ၊ သမ္ပုဇ္ဈေါ၊ သိဒ္ဓတ္ထမြတ်စွာဘုရားသည်၊ ပရိဂ္ဂဟေတွာ၊ ခံယူတော်မူ၍၊ ဣဒံစစနံ၊ ဤသို့သောဗျာဒိတ်စကားတော်ကို၊ အဗြဟိ၊ မိန့်တော်မူပြီ။ ။ ဇနိလံ၊ ဆံကျစ်ထူးသော၊ ဥဂ္ဂတာပနံ၊ ရှိုးခြံသောအကျင့်ရှိသော၊ ဣမံတာပသံ၊ ဤမင်္ဂလရသေ့ကို၊ ပဿထ၊ ရှုကြကုန်လော့၊ အဟံ၊ ဤမင်္ဂလရသေ့သည်၊ ဣတော၊ ဤသာရကမ္ဘာမှ၊ စတုနုဂုတေကပ္ပေ၊ ကိုးဆဲ ထေးကမ္ဘာထက်၌၊ ဗုဒ္ဓေါ၊ ဂေါတမထုရားသည်၊ ဘာဝိဿတိ၊ ဖြစ်ထက္ကံ၊ ဣတိ၊ ဤသို့၊ အဗြဟိ၊ မိန့်တော်မူ၏။ ။ အဟံ၊ ဤမင်္ဂလရသေ့သည်၊ ပဝေနံ၊ နုတ္တရစရိယာကို၊ ပဒဟိတွာနံ၊ အားထုတ်၍၊ (ပ)၊ အဿတ္ထမူလေ၊ ဧညောင်ဗုဒ္ဓဟေပင်ရင်း၌၊

ဗုဒ္ဓါသတံ၊ ပွင့်လတ္တံ၊ ၊ ဣမံ၊ ဤမင်္ဂလေ၊ ဣ၊ သမ္ဗုခါ၊ မျက်မှောက်၌၊
ဟောသောမ၊ ဖြစ်ကုန်အံ့၊ ဣတံ၊ ဤသို့၊ ပဏ္ဍိန္တိ၊ ဆုတောင်းကြံကုန်၏၊ တ
သ္မာဝံ၊ ထိုသိဒ္ဓတ္ထ မြတ်စွာဘုရား၏လည်း၊ ဝစနံ၊ ဗျာဒိတ်စကားတော်ကို၊
သုက္ခာ၊ ကြား၍၊ ဘိယျော၊ လွန်စွာ၊ ဝိတ္တံ၊ စိတ်ကို၊ ပဿါဒယံ၊ ကြည်မင်စေ
ပြီ၊ ဥတ္တရိ၊ အတိုင်းထက်အလွန်၊ ဒသပါရမီ၊ ဆယ်ပါးသောပါရမီတော်
ကို၊ ပူရိယာ၊ ဖြည့်ခြင်းငှါ၊ ဝတံ၊ ပါရမီကျေးဇူးကို၊ အဝိဇ္ဇာဝိ၊ ဆော်တည်
ပြီ၊ ၊ ထိဒ္ဓတ္တဿ၊ သိဒ္ဓတ္ထအမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာဘု
ရား၏ နဂရံ၊ ပြည်တော်သည်၊ ဝေသာရံနာမ၊ ဝေသာရအမည်ရှိ၏၊ ဝတ္တိ
ယော၊ စမည်းတော်မင်းသည်၊ ဥတေနာနာမ၊ ဥတေနအမည်ရှိ၏၊ ဇနိကာ၊
မတ်သော်သည်၊ သုဗဿာနာမ၊ သုဗဿအမည်ရှိ၏၊ သော၊ ထိုသိဒ္ဓတ္ထ
မြတ်စွာဘုရားသည်၊ ဒသဝဿပဟဿာနံ၊ အနှစ်ပာသောင်းတို့ ပတ်လုံး၊
အဂါရံ၊ ရွှေနန်းတော်၏အလယ်၌၊ အဏ္ဍဝာထိ၊ ပိုးအုတ်၌နေပြီ၊ ကော၊ ကော
ကပြာသာဒ်လည်းကောင်း၊ သုပ္ပထာ၊ သုပ္ပလပြာသာဒ်လည်းကောင်း၊ ကော
ကနူဒါ၊ ကောကနူဒပြာသာဒ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမာ၊ မြတ်
ကုန်သော၊ ပါသဒါ၊ ပြာသာဒ်တို့သည်၊ တယော၊ သုံးဆောင်တို့တည်း၊ သ
မလင်္ဂီတာ၊ ကောင်းစွာတန်ဆာဆင်အပ်ကုန်သော၊ တိသောဇ္ဇသသဟ
ဿာနိ၊ လေးသောင်း ရှစ်ထောင်ကုန်သော၊ နာရိယော၊ မင်းသမီးအပေါင်း
တို့သည်၊ သောမနဿာနာမနာရီ၊ သောမနဿ အမည်ရှိသော မိဖုယား
တို့၊ ပရိဝါဒေသု၊ ခြံရံကုန်ပြီ၊ အတြးဇာ၊ သားတော်သည်၊ အနုပမောနာမ၊
အနုပမအမည်ရှိ၏၊ ဇိနော၊ မြတ်စွာဘုရားသည်၊ စတုရော၊ ထေးပါးကုန်သော၊
နိမိဇက္က၊ နိမိတ်တို့ကို၊ ဒိတ္တာ၊ မြင်တော်မူ၍၊ သိဝိကာယာနေန၊ ရွှေထင်းစင်
ယ ြင်တော်ဖြင့်၊ နိက္ခမိ၊ တောထွက်တော်မူ၏၊ အနုနဒသမာသာနံ၊ မယုတ်
မလွန်သထံလ ပတ်လုံး၊ ပဓာနစာရံ၊ ဒုက္ခရေရိယာကို၊ ပဒုဟိ၊ အားထုတ်
တော်မူပြီ၊ ဗြဟ္မနာ၊ ဗြဟ္မာမင်းသည်၊ ဟာပိတော၊ တောင်းပန် အပ်သော၊
သန္တော၊ တည်ကြည် ငြိမ်သက်တော်မူသော၊ သိဒ္ဓတ္ထော၊ သိဒ္ဓတ္ထ အမည်
ရှိတော်မူသော၊ မဟာဝီရော၊ ကြီးမြတ်သော လုံ့လရှိတော် မူသော၊
နရုတ္တမော၊ လူသုံးပါးတို့ထက် မြတ်တော်မူသော၊ ထောကနာယကော၊
မြက်စွာ ဘုရားသည်၊ ဝိဂဒါယေ၊ ဝိဂဒါရန်တော၌၊ စက္ကံ၊ ဓမ္မစကြာ
တရားတော်ကို၊ ဝတ္တိ၊ ဟောတော်မူပြီ၊ ၊ သိဒ္ဓတ္တဿ၊ သိဒ္ဓတ္ထအမည်ရှိ
တော်မူသော၊ မဟေသိနော၊ မြတ်စွာဘုရားအား၊ သမ္ဗုယောစ၊ သမ္ဗုလည်း
ကောင်း၊ သုမိတ္တောစ၊ သုမိတ္တလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒ္ဓာပိက္ခ၊ နှစ်ပါး

သောဗဟုန္တောတို့သည်။ အဂ္ဂသာဝက၊ လကျာရံလက်ဝဲရံ အဂ္ဂသာဝကတို့
 သည်။ အဟောသု၊ ဖြစ်ကုန်ပြီ၊ ဥပဋ္ဌာကော၊ အလုပ်အကျွေးတော်ရဟန်း
 သည်။ ရေဝတောနာမ၊ ရေဝတအမည်ရှိ၏။ သိဝလ္လာစ၊ သိဝဏ္ဏာလည်း
 ကောင်း၊ သုရာမာစ၊ သုရာမာလည်းကောင်း။ ဣတိ၊ ဤသို့။ ဧဒ္ဓဘိက္ခုနီ၊ နှစ်
 ပါးသောဘိက္ခုနီမတို့သည်။ အဂ္ဂသာဝိကာ၊ လကျာရံလက်ဝဲရံ အဂ္ဂသာဝိ
 ကာမတို့သည်။ အဟောသု၊ ဖြစ်ကုန်ပြီ၊ တသဘဝတော၊ ထိုသိဒ္ဓတ္ထမြတ်
 စွာဘုရား၏၊ ဗောဓိ၊ ပွင့်တော်မူရာဗောဓိကို၊ ကဏိကာရောတိ၊ မဟာထွေ
 ကားပင်ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ သုပ္ပိယောစ၊ သုပ္ပိယ လည်းကောင်း၊ သရ
 ပါဒ္ဓါစ၊ သရဒ္ဓလည်းကောင်း။ ဣတိ၊ ဤသို့။ ဧဒ္ဓပါသကော၊ နှစ်ယောက်သော
 ဒါယကာတို့သည်။ အဂ္ဂပဋ္ဌကော၊ အလုပ်အကျွေးတော်ဒါယကာတို့သည်။
 အဟောသု၊ ဖြစ်ကုန်ပြီ၊ ရမ္မာစေဝ၊ ရမ္မာလည်းကောင်း၊ သုရမ္မာစ၊ သုရမ္မာ
 လည်းကောင်း။ ဣတိ၊ ဤသို့။ ဧဒ္ဓပါသိကာ၊ နှစ်ယောက်သောဒါယိကာမတို့
 သည်။ အဂ္ဂပဋ္ဌိကာ၊ မြတ်သောလကျာရံလက်ဝဲရံ အလုပ်အကျွေးတော်
 ဒါယိကာမတို့သည်။ အဟောသု၊ ဖြစ်ကုန်ပြီ၊ သောဗုဒ္ဓေါ၊ ထိုသိဒ္ဓတ္ထမြတ်စွာ
 ဘုရားသည်။ သမ္ဗိရတနံ၊ အထောင်မြောက်လယ်တိုင်တိုင်၊ နတ်၊ ကောင်း
 ကင်သို့၊ ဥဂ္ဂတော၊ မြင့်တော်မူသည်။ အဟောသိ၊ ဖြစ်ပြီ၊ ကဗ္ဗနန္ဒိ၊ ကသံကာ
 သော၊ အထူးထူးသောရတနာတို့ဖြင့် ဆန်းကြယ်သောရွှေသည်တိုင်နှင့်တူ
 သည်။ ဟုတွာ၊ ဖြစ်၍၊ ဒဿယာသိ၊ တသောင်းသောလောကဓာတ်၌၊
 ဝိနရာစတိ၊ တင့်တယ်တော်မူ၏။ အသမသမော၊ အတုမရှိသောသမ္မာ
 သမ္ဗုဒ္ဓဘုရားတို့နှင့်သာတူးတော်မူသော၊ အတုထော၊ သမ္မာသမ္ဗုဒ္ဓဘုရား
 ကိုထား၍တူသော သုဂ္ဂိတော်မမူထသော၊ အပ္ပဗ္ဗိပုဂ္ဂထော၊ တုဘက်ကင်း
 သောဝုဂ္ဂိလ်မြတ်လည်းဖြစ်တော်မူထသော၊ စက္ခုမာ၊ စက္ခုငါးပါးနှင့်ပြည့်
 စုံတော်မူထသော၊ သောဝိဗုဒ္ဓေါ၊ ထိုသိဒ္ဓတ္ထမြတ်စွာဘုရား သည်လည်း၊
 ဝဿယတယဟဿာနိ၊ အနှစ်ထသိန်းတို့ပတ်လုံး၊ လောကေ၊ လောက၌၊
 အဋ္ဌာသိ၊ တည်တော်မူပြီ။ သော၊ ထိုသိဒ္ဓတ္ထမြတ်စွာဘုရားသည်၊ ဝိဂု
 လံဥန္တာရံ၊ မြတ်သော၊ ပတ်၊ အရောင်တော်ကို၊ ဒဿယိတွာ၊ ပြတော်မူ
 ပြီး၍၊ သာဝကော၊ တပည့်သားသာဝကတို့ကို၊ ဝုပ္ပာစေတွာန၊ ဝုပ္ပာအဘိ
 ညာဉ်မဂ်ဉာဏ်ရိတ်ညဏ်သမာပတ်ပန်းတို့ဖြင့်ပွင့်ထန်းစေပြီး၍၊ ဝရသမာ
 ပတ္တိသ၊ မြတ်သောလောကီလောကုတ္တရာသမာပတ်အဘိညာဉ်ဖြင့်၊ ဝိလ္လာ
 သေတွာ၊ မြူးတူးစမွယ်တင့်တယ်စေပြီး၍၊ သသာဝကော၊ တပည့်သား
 သာဝကအပေါင်းနှင့်တူ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန် ပြုတော်မူပြီ။ သိဒ္ဓ



တ္ထော၊ သိဒ္ဓတ္ထအမည်ရှိတော်မူထသော၊ ဓုနိဝရော၊ ဓုနိဝကောတို့ထက်
 မြတ်တော်မူထသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ အနောမာရာမမ္ဘိ၊ အနော
 မာရာမန္တံ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီးတော်မူသော၊ ထိုအနောမာရာမန္တံ
 သာသျှင်အသေ၊ ထိုသိဒ္ဓတ္ထမြတ်စွာဘုရား၏၊ ထုပဝရော၊ ဓါတ်တော်ကို
 ဌာပနာရာစေတီတော်မြတ်သည်၊ စတုရောဇနရုက္ခော၊ လေးယူဇနာတိုင်
 တိုင်မြင့်၏၊ ဣတိ၊ ဤသို့၊ အာဟာ၊ မိန့်တော်မူ၏၊ သောဇ္ဇာသမော တာဝံ
 ခြောက်ဆူမြောက်သော၊ သိဒ္ဓတ္ထဿ၊ သိဒ္ဓတ္ထအမည်တော်ရှိသော၊ ဘဂဝ
 တော၊ မြတ်စွာဘုရား၏၊ ဝံသော၊ အနွယ်တော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်း
 သို့ရောက်ပြီ။ ။

တိဿဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သား၊ သာရိပုတ္တရာ၊ သိဒ္ဓတ္ထဿ၊ သိဒ္ဓတ္ထမြတ်စွာဘုရား၏
 အပရေန၊ နောင်အတို့၌၊ အသမော၊ အတုမရှိထသော၊ အပ္ပဗိုပုဂ္ဂလော၊ တု
 ဘက်ကင်းသော ဗုဒ္ဓိ၊ မြတ်လည်းဖြစ်တော်မူထသော၊ အနန္တတေဇော၊
 အဆုံးမရှိသောတန်ခိုးလည်းရှိတော်မူထသော၊ အမိတယသော၊ မနှိုင်းယှဉ်
 အပ်သောအခြံအရံလည်းရှိတော်မူထသော၊ တိသော၊ တိဿအမည်တော်
 ရှိထသော၊ လောကဂ္ဂနာ သကော၊ လူသုံးပါးတို့၏မြတ်သောနိဗ္ဗာန်ရိုးညွှန်
 လည်းဖြစ်တော်မူသောမြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူပြီး၊ အနု
 ကမ္မကော၊ သတ္တဝါတို့အားအစဉ် သနားတော်မူတတ်ထသော၊ မဟာပီရော
 ကြီးမြတ်သောလုံ့သရှိတော်မူထသော၊ စက္ခုမာ၊ စက္ခုငါးပါးနှင့် ပြည့်စုံ
 တော်မူထသော၊ ဗုဒ္ဓေါ၊ ဂိဿ၊ မြတ်စွာဘုရားသည်၊ တမန္တကာရံ၊ အပိန္နဲ
 တည်းဟူသောအရိပ်မှောင်ကို၊ ဝိခေတိတွာ၊ ဖော်ဖြေတော်မူ၍၊ သဒေ
 ဝကံ၊ နတ်နှင့်တကွသောသတ္တလောကကို၊ ဩဘာသေတွာ၊ အရဟတ္တမဂ်
 ဉာဏ်ရောင်ဖြင့်ထွန်းလင်းတောက်ပစေ၍၊ လောကော၊ လူ့ပြည်၌၊ ဥပ္ပဇ္ဇိ၊
 ပွင့်တော်မူပြီး၊ အဝိ၊ စင်စစ်၊ တဿ၊ ထိုတိဿမြတ်စွာဘုရား၏၊ ဣန္ဒြိ၊
 တန်ခိုးတော်သည်၊ အတုဿ၊ အတုမရှိ၊ ဝိလံစ၊ ဝိလသည်လည်းကောင်း၊
 သမာဓိစ၊ သမာဓိသည်လည်းကောင်း၊ အတုလံ၊ အတုမရှိ၊ သဗ္ဗတ္ထ၊ အလုံး
 စုံသောတရားတို့၌၊ ဝါရမိတံ၊ ကမ်းတဘက်သို့၊ ဝေန္တိ၊ ရောက်၍၊ ဓမ္မစက္ကံ၊
 ဓမ္မစကြာတရားတော်ကို၊ ပဓတ္တလိ၊ ဟောတော်မူပြီး၊ သောဗုဒ္ဓေါ၊ ထို
 တိဿ မြတ်စွာဘုရားသည်၊ ဒုဝသဟသိမ္ဘိ၊ တသောင်းသော လောက
 ဓာတ်၌၊ သုဝိ၊ စင်ကြယ်စွာ၊ ဂိရံ၊ ဓမ္မဒေသနာတော်ကို၊ ဝိညာပေထိ၊ သိစေ

တော်မူပြီ၊ ပဋ္ဌမေဓမ္မဒေသနော၊ ရှေးဦးစွာဓမ္မစကြာတရားဟော်ကန်ဟော
 တော်မူရာ၌၊ ကောဓိ သတာနိ၊ ကုဇေ တရားသောလူနတ်ဗြဟ္မာတို့သည်၊ အဘိ
 သမိံ သု၊ သစ္စာလေးပါးကို ဆိုးထွင်း၍ ထိကုန်၏။ ယဒါ၊ အကြွင်အခါ၌၊
 သတ္တေ၊ ကျွတ်ဆိုက်သော သတ္တဝါ ဖြစ်ကုန်သော၊ နဂမဇ္ဈ၊ လူနတ်တို့ကို ဗြန္တ
 နာတော၊ သံယောဇဉ် ဆယ်ပါးတည်းဟူသော အနှောင်အဖွဲ့မှ၊ ပမောစေထိ
 လွတ်စေတော်မူပြီ၊ တဒါ၊ ထိုအခါ၌၊ နဂုတိကောဗဒ္ဓံ၊ ကုဇေ ကိုးဆယ်သော
 လူနတ်ဗြဟ္မာတို့အား၊ ဒုတိယော၊ နှစ်ကြိမ်မြောက်သော၊ အဘိသမယော၊
 သစ္စာလေးပါးကို ဆိုးထွင်း၍ ထိခြင်းသည်၊ အဟု၊ ဖြစ်ပြီ၊ သဗ္ဗိကောဓိယော၊
 ကုဇေ မြောက်ဆယ်သော လူနတ်ဗြဟ္မာတို့သည်၊ တတိယော၊ သုံးကြိမ်
 မြောက်သော၊ အဘိသမယော၊ သစ္စာလေးပါးကို ဆိုးထွင်း၍ ထိခြင်းသည်၊
 အဟု၊ ဖြစ်ပြီ။ ။

အဘိသမယသုံးပါးပြီး၏။

လောကဂ္ဂနာယကော၊ လောကဂ္ဂနာယကဿ၊ လူသုံးပါးတို့၏ မြတ်
 သောနိဗ္ဗာန်ခရီးညွှန်းစည်း ဖြစ်တော်မူထသော၊ တိဿော၊ တိဿအမည်
 ဘော်ရှိသော မြတ်စွာဘုရားအား၊ ဝိမလောနံ၊ ကိလေသာ အညစ်အကြေး
 တို့မှ ကင်းစင်တော်မူကုန်ပြီးထသော၊ သန္တမိတ္တာနံ၊ ငြိမ်သက်သောပိတ်
 ထည်းရှိတော်မူကုန်ထသော၊ တာဒိနံ၊ သည်းခံခြင်းကျေးဇူးနှင့်လည်းပြည့်
 စုံတော်မူကုန်ထသော၊ ဝိဏာသဝါနံ၊ ရဟန္တာတို့၏၊ တယော၊ သုံးပါးကုန်
 သော၊ သဒ္ဓိပါတာ၊ အစည်းအဝေးတို့သည်၊ အာသု၊ ဖြစ်ကုန်ပြီ၊ ဝိဏာသဝ
 သတသဟဿာနံ၊ တတိန်းကုန်သော ရဟန္တာတို့၏၊ ပဋ္ဌမော၊ ရှေးဦးစွာ
 သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ၊ နဂုတိသတသ
 ဟဿာနံ၊ ကိုးသန်းကုန်သော၊ ဝိဏာသဝါနံ၊ ရဟန္တာတို့၏၊ ဒုတိယော၊ နှစ်
 ကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ ။
 ဝိမလောနံ၊ ကိလေသာအညစ်အကြေးတို့မှ ကင်းစင်တော်မူကုန်ပြီးထသော
 ပိမုတ္တိယာ၊ အရဟတ္တဖိုလ်ဖြင့်၊ ဝုပ္ပိတာနံ၊ ဝှင့်တော်မူကုန်ပြီးထသော၊ အ
 သိတိသတသဟဿာနံ၊ ရှစ်သန်းကုန်သော၊ ဝိဏာသဝါနံ၊ ရဟန္တာတို့၏၊
 တတိယော၊ သုံးကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာ
 သိ၊ ဖြစ်ပြီ။ ။

သဒ္ဓိပါတသုံးပါးပြီး၏။

အဘိ ငါဘုရားသည်၊ တေန သမယေန၊ ထိုတိဿမြတ်စွာဘုရားထက်
 ထက်ကော်၌၊ သုဘာတောနာမ၊ သုဘာတအမည်ရှိသော၊ ခတ္တိယော ခမည်း



တော်မင်းသည်ဟုတွာဖြစ်၍၊မဟာသောဝံ၊ ကြီးမြတ်သော မင်းစည်းစိမ်
 ကို၊ဆန္ဒထိတွာနု၊ စွန့်ပြီး၍၊ ဣထိပဗ္ဗဇ္ဇံ၊ ရသေ့ရဟန်း အဖြစ်ကို၊ပဗ္ဗဇီ၊
 ရဟန်းပြုပြီ၊ မယိ၊ငါသည်၊ပဗ္ဗဇီတေ၊ရဟန်းပြုသည်၊သန္တေ၊ဖြစ်လတ်
 သည်ရှိသော်၊ လောကနာယကော၊ တိဿမြတ်စွာတရားသည်၊ဥပ္ပဇ္ဇိ၊ပွင့်
 တော်မူ၏၊ ဗုဒ္ဓေါတိသဒ္ဓံ၊တရားဟူသောအသံကို၊ သုတွာနု၊ ကြား၍၊မေ၊
 ငါ့အား၊ဝီတိ၊နှစ်သက်ခြင်းသည်၊ဥပပဇ္ဇထ၊ဖြစ်ပြီ၊ အဟံ၊ငါသည်၊ဒိဗ္ဗံ၊
 နတ်ပြည်၌ဖြစ်သော၊မန္တာရဝံ၊ မန္တာရဝအမည်ရှိသော၊ပုပ္ဖံ၊ ပန်းကိုလည်း
 ကောင်း၊ပရမံ၊ပရမ္မာကြာပန်းကိုလည်းကောင်း၊ပိရိဆတ္တကံ၊ပင်လယ်က
 သစ်ပန်းကိုလည်းကောင်း၊ဂဟေတွာ၊ယူခဲ့၍၊ဂါရုထပ္ပမာဏံ၊ထဂါဝုတ်အ
 တိုင်းအရှည်ရှိသော၊ ရတနစင်္ကောစူကံ၊ ရတနာခုနစ်ပါးဖြင့် ပြီးသောပန်း
 တောင်းကို၊ပုရေတွာ၊ပြည့်စေ၍၊ဥဘောဟတ္ထေဟိ၊ လက်နှစ်ဘက်တို့ဖြင့်၊
 ဝပ္ပယျ၊ချီ၍၊ဝါကစိရာနိ၊ချော်တေသင်္ကန်းတို့ကို၊ရုနမာနေ၊ခါတွက်၍၊ဥပါ
 ဝမိံ၊တိဿမြတ်စွာတရားသို့လည်းကပ်ပြီ၊ ဒေဝဏောကော၊တဝဝတိံသာ
 နတ်ပြည်၌၊ ဝိတ္တလတာဝနတော၊ဝိတ္တလတာဥယျာန်မှ၊ အဟံ၊ငါသည်၊တံ
 ပုပ္ဖံ၊ထိုပန်းကို၊ဂဟေတွာနု၊ယူခဲ့၍၊ဧတဝတ္ထပရိဂုတံ၊မင်းရုဏ္ဏားသူကြွယ်
 ရဟန်းအားဖြင့်ပရိသတ်လေးပါးတို့သည်ခြံရံအပ်ထသော၊တံသံ၊တံသ
 အမည်တော်ရှိထသော၊လောကဂ္ဂနာယကံ၊လူသုံးပါးတို့၏မြတ်သောနိဗ္ဗာန်
 ခရီးညွှန်းလည်းဖြစ်တော်မူထသော၊ဇိနံဇိနံဿ၊မျက်စွာတရား၏မတ္တကော
 ဦးခေါင်းတော်ထက်၌၊ ဝာရယိံ၊ဆောင်ပြီ၊ သောယံဗုဒ္ဓေါ၊ထိုမြတ်စွာ
 တရားသည်လည်း၊ ဇနမန္တေ၊လူတို့၏အထယ်၌၊ နိဝိဒိယ၊ ထိုင်နေတော်
 မူ၍၊ဣတော၊ဤမတ္တကမ္ဘာမှ၊ဧန္တရတေကပ္ပေ၊ကိုးဆယ်နှစ်ကမ္ဘာထက်
 ၌၊အယံ၊ဤသုဇာတရှင်ရသေ့သည်၊ဗုဒ္ဓေါ၊ ဂေါတမမြတ်စွာတရားသည်၊
 ဘဝိဿတိ၊ဖြစ်လတ္တံ့၊ဣတိ၊ဤသို့၊ ဝံ၊ငါ့ကို၊ ဗျာကာဘိ၊ ဗျာဒိတ်ကြား
 တော်မူ၏၊အယံ၊ဤသုဇာတရှင်ရသေ့သည်၊ပဝေနံ၊ရုက္ခခုစရိယာကို၊ ဗဒ
 တိတွာနု၊ အားထုတ်၍၊(ပ)၊အသတ္တမူဝေ၊ညောင်ဗုဒ္ဓဟေပင်ရင်း၌၊ ဗုဒ္ဓိ
 သတိ ပွင့်လတ္တံ့၊ဣဝံ၊ဤသုဇာတရှင်ရသေ့၏ သဗ္ဗုခါ၊ မျက်မှောက်၌၊
 ဟေဿာမ၊ဖြစ်ကုန်အံ့၊ ဣတိ၊ဤသို့၊ပတ္ထေန္တိ၊ ဆုတောင်းကြကုန်၏၊ တ
 သာပိ၊ထိုတိဿမြတ်စွာတရား၏လည်း၊ ဝစနံ၊စကားတော်ကို၊ သုတွာ၊
 ကြား၍၊တိယေျာ၊လွန်စွာ၊ဝိတ္တံ ဂိတ်ကို၊ပသာဒယိ၊ကြည်လင်စေပြီ၊ ဥတ္တ
 ရိ၊အတိုင်းထက်အလွန်၊ဒသပါရမီ၊ဆယ်ပါးသောပါရမီတော်တို့ကို၊ ဗုရိ
 ယာ၊ဖြစ်ခြင်း၌၊ဝတံ၊ပါရမီကျေးဇူးကို၊အဝိဇ္ဇာယိံ၊ ဆောက်တည်ပြီ၊ ။

တိဿ...တိဿအမည်တော်ရှိသော၊ မဟေထိနော၊ မြတ်စွာဘုရား၏၊ နဂရံ၊ ပြည်တော်သည်၊ ခေမကံနာမ၊ ခေမကအမည်ရှိသည်၊ အာထိ၊ ဖြစ်ပြီ၊ ခတ္တိယော၊ ခမည်းတော်မင်းသည်၊ ဇနသန္ဓောနာမ၊ ဇနသန္ဓအမည်ရှိ၏၊ ဇနိကာ၊ မယ်တော်သည်၊ ပရမဒနာမ၊ ပရမဒအမည်ရှိ၏၊ သော၊ ထိုတိဿမြတ်စွာဘုရားသည်၊ သတ္တဝေသသဟဿာနိ၊ အနှစ်ခုနှစ်ထောင်တို့ပတ်လုံး၊ အဂါရံ၊ ရွှေနန်းတော်၏အထပ်၌၊ အဇ္ဈာဝထိ၊ ပိုးအုပ်၍နေပြီ၊ ကုရုဒေါ၊ ကုရုဒြာသာန်လည်းကောင်း၊ နာရိယော၊ နာရိယုဒြာသာန်လည်းကောင်း၊ ပရမော၊ ပရမုဒြာသာန်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမာ၊ မြတ်ကုန်သော၊ ပါသာဒါ၊ ပြာသာဒ်တို့သည်၊ တယော၊ သုံးဆောင်တို့တည်း၊ သမထကံတာ၊ ကောင်းစွာတန်ဆာဆင်အပ်ကုန်သော၊ တေတ္ထိံ၊ သသဟဿာနိ၊ သုံးသောင်းသုံးထောင်ကုန်သော၊ နာရိယော၊ မင်းသမီးအပေါင်းတို့သည်လည်း၊ သုတဒ္ဓါနာမ၊ သုတဒ္ဓါအမည်ရှိသော၊ နာရိ၊ မိဖုရားကို၊ ပရိဝါရေသု၊ ခြံရံကုန်ပြီ၊ အကြံစော၊ သားတော်သည်၊ အာနန္ဓောနာမ၊ အာနန္ဒာအမည်ရှိ၏၊ ဇိနော၊ တိဿမြတ်စွာဘုရားသည်၊ စတုရော၊ ထေးပါးကုန်သော၊ နိမိတ္တေ၊ နိမိတ်တို့ကို၊ ဒိသ္မာ၊ မြင်တော်မူ၍၊ အဿယာနေန၊ မြင်းယာဉ်တော်ဖြင့်၊ နိက္ခမိ၊ တောထွက်တော်မူ၏၊ အန္ဓနကံ၊ မယုတ်မလွန်၊ အဋ္ဌမာသံ၊ ရှစ်လပတ်လုံး၊ ပဓာနံ၊ ဒုက္ကရစရိယာကို၊ ပဒဟိ၊ အားထုတ်တော်မူပြီ၊ ဗြဟ္မာနာ၊ ဗြဟ္မာမင်းသည်၊ ယာစိတော၊ တောင်းပန်အပ်ထသော၊ သန္တော၊ တည်ကြည်ငြိမ်သက်တော်မူထသော၊ သောကဂ္ဂနာယကော၊ လူသုံးပါးတို့ထက်မြတ်သောနိဗ္ဗာန်ခရီးညွှန်းလည်း ဖြစ်တော်မူထသော၊ မဟာဝီရော၊ ကြီးမြတ်သောလုံ့လရှိတော်မူထသော၊ တိဿော၊ တိဿမြတ်စွာဘုရားသည်၊ ဥတ္တမေ၊ မြတ်သော၊ ယသဝတိယံ၊ ယသဝတိမည်သောမိဂဒါရန်တော၌၊ စက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ဝတ္တိ၊ ဟောတော်မူပြီ၊ တိဿဿ၊ တိဿအမည်တော်ရှိသော၊ မဟေထိနော၊ မြတ်စွာဘုရားအားလည်း၊ ဗြဟ္မဒေဝေါစ၊ ဗြဟ္မာဒေဝလည်းကောင်း၊ ဥဒယောစ၊ ဥဒယလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဇေတိက္ခု၊ နှစ်ပါးသောရဟန္တာတို့သည်၊ အဂ္ဂသာဝကော၊ မြတ်သောလင်္ကျာရံလက်ဝဲရံ အဂ္ဂသာဝကတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ ဥပဋ္ဌာကော၊ အလုပ်အကျွေးတော်ရဟန်းသည်၊ သမင်္ဂီနာမ၊ သမင်္ဂအမည်ရှိ၏၊

၉၂ ဗုဒ္ဓသာစေတီ၊ ဗုဒ္ဓသာလည်းကောင်း၊ သုဒတ္တာစ၊ သုဒတ္တာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဇေတိက္ခုနိ၊ နှစ်ပါးသောဘိက္ခုနီမတို့သည်၊ အဂ္ဂသာဝကော၊ လင်္ကျာရံလက်ဝဲရံ အဂ္ဂသာဝကတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ တဿ

ဘဝတော၊ ထို ထိသာ မြတ်စွာဘုရား၏ ဗောဓိ၊ ပွင့်တော်မူရာ ဗောဓိကို၊ အ
သနာတိ၊ ပန်တော်ကပ်ပင်ဟူ၍၊ ပဝုတ္တတိ၊ ဆိုအပ်၏။ သဗ္ဗထောစ၊ သဗ္ဗသ
ထည်းကောင်း၊ သီရိမာစေတ၊ သီရိမာထည်းကောင်း၊ ဣတိ၊ ဤသို့၊ နေဥပါ
သကာ၊ နှစ်ယောက်သောဒါယကာတို့သည်၊ အဂ္ဂုပဋ္ဌာကာ၊ မြတ်သောအ
လုပ်အကျွေးတော်ဒါယကာတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ ကံသာဂေါတ
မိ၊ ကိသာ ဂေါတမီထည်းကောင်း၊ ဥပသေနာ၊ ဥပသေနာထည်းကောင်း၊
ဣတိ၊ ဤသို့၊ နေဥပါသိကာ၊ နှစ်ယောက်သောဒါယိကာမတို့သည်၊ အဂ္ဂုပ
ဋ္ဌိကာ၊ မြတ်သောသင်္ချာရုံလက်ဝဲရုံ အလုပ်အကျွေးတော် ဒါယိကာမတို့
သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ။ ဖိနော၊ မာရ်ဝါးပါးကို အောင်တော်မူပြီး
ထသော၊ အနုပမော၊ နှိုင်းထွဉ်အပ်သော ဥပမာမရှိထသော၊ အသမိသော
တုသောသုမရှိ ထသော၊ ယောပိဗုဒ္ဓေါ၊ ထိုထိသာ မြတ်စွာဘုရား သည်
ထည်၊ ဥစ္စတာရေန၊ အရပ်တော်အမြင့်အေးဖြင့်၊ သဗ္ဗိရုတနော၊ အတောင်
ခြောက်သယ် သည်၊ အဟု၊ ဖြစ်ပြီ၊ ဟိမဝါရိယ၊ ဟိမဝန္တာတောင်မင်းကဲ့သို့
ဒိသာတိ၊ ရှုချင်ဘွယ်ရှိ၏၊ အတုယတေဇသာ၊ အတုမရှိသောတန်ခိုးတော်ရှိ
တော်မူထသော၊ စက္ခုမ၊ စက္ခုဝါးပါးနှင့်ပြည့်စုံတော်မူသော၊ တိသာသာ
ပိ၊ ထိုထိသာ မြတ်စွာဘုရားအားထည်း၊ အနုတ္တရော၊ မရှည်လွန်းမတိုလွန်း
သော၊ အာယု၊ အသက်တော်သည်၊ အာသိ၊ ဖြစ်ပြီ၊ ဝဿသဟာသောနိ၊ အ
နှစ်တထိန်းတို့တော်လုံး၊ လောကေ၊ လောကသုံးပါး၌၊ အဋ္ဌာသိ၊ တည်တော်
မူပြီ၊ ဥတ္တမံ၊ ကျော်စောသောသူတို့ထက် အထူးသဖြင့်ကျော်စောတော်မူ
ထသော၊ ပဝရံ၊ မြတ်တသော၊ သေဋ္ဌံ၊ မြီးပွမ်းအပ်သောသူတို့ထက်အထူး
သဖြင့်မြီးပွမ်းအပ်ထသော၊ သေဝ၊ ထိုထိသာ မြတ်စွာဘုရားသည်၊ မဟာယ
သံ၊ ကြီးမြတ်သောအခြံအရံအကျော်အစောကို၊ အနုဘုတွာ၊ အစဉ်ခံစား
တော်မူ၍၊ အဂ္ဂိက္ခန္ဓာဝ၊ ကြီးစွာသောမီးလျှံအရံကဲ့သို့၊ ဇလိတွာ၊ ထွန်း
ထင်းတောက်ပတော်မူ၍၊ သသာဝကော၊ တပည့်သားသာဝက အပေါင်း
နှင့်ဘက္ခ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ။ အနိဇ္ဇေန၊ လေကြောင့်၊ နိ
ဗ္ဗုတော၊ ငြိမ်းပျောက်သော၊ ဝဿဟကောဝ၊ တိပ်တိုက်ကဲ့သို့ ထည်း
ကောင်း၊ သူရိယေန၊ နေရောင်ကြောင့်၊ နိဗ္ဗုတော၊ ငြိမ်းပျောက်သော၊ ဥဿာ
ဂေါဝိယစ၊ ဆီးနှင်းပေါက်ကဲ့သို့ရင်း၊ ဒိပေန၊ ဆီမီးကြောင့်၊ နိဗ္ဗုတော၊ ငြိမ်း
ပျောက်သော၊ အန္ဓကုရောဝ၊ အဆက်တိုက်ကဲ့သို့ထည်းကောင်း၊ တထာ၊
ထိုအဘူသော၊ ထိုထိသာ မြတ်စွာဘုရားသည်၊ သသာဝကော၊ တပည့်အ
ပေါင်းနှင့်ဘက္ခ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ။ တိသော၊ တိသာ

အမည်ရှိတော်မူထသော၊ ဗုဒ္ဓေါ၊ သစ္စာလေးပါးကို သိတော်မူပြီးထသော၊
ဇိနဝရော၊ တုရားမြတ်သည်၊ နန္ဒာရာမ၌၊ နန္ဒာရာမ၌၊ နိဗ္ဗာန်တော်၊ ပရိနိဗ္ဗာန်၌
တော်မူပြီး၊ တက္ကေဝ၊ ထိုနန္ဒာရာမ၌ သာလျှင်၊ တဿ၊ ထိုတိဿမြတ်စွာတု
ရား၏၊ ဇိနထူပေါ၊ ခေတ်တော်ကိုဣပနာရာတုရားစေတီသည်၊ တိဿိယော
ဇနဗုဒ္ဓတော၊ သုံးယူဇနာတိုင်တိုင်မြင့်တော်မူ၏၊ ဣတိ၊ ဤသို့၊ အဟာ၊ ဟော
တော်မူ၏၊ သတ္တဓသမော၊ တဆဲ ခုနှစ်ဆူမြောက်သော၊ တိဿ၊ သာ၊
တိဿအမည်တော်ရှိသော၊ တဂတော၊ မြတ်စွာတုရား၏၊ ဝံသော၊ အနွယ်
တော်သည် နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီး ။

ဗုဒ္ဓဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ တက္ကေဝမဏ္ဍကပ္ပ၌၊ ထိုမဏ္ဍကပ္ပ၌
၌သာလျှင်၊ အနုတ္တရာ၊ အတုမရှိမြတ်တော်မူထသော၊ အနုပမော၊ သဗ္ဗာသ မ္ပု
ဋ္ဌတုရားမှတစ်ပါး နှိုင်းတွင် အင်သောဥပမာထု ညည်းမရှိထသော၊ အသေ မသေမော၊
အတုမရှိသော သဗ္ဗာသ မ္ပုဋ္ဌတုရားတို့နှင့် သာတုတော်မူထသော၊ လောက
ဂ္ဂနာယကော၊ လူသုံးပါးတို့ထက် မြတ်သော နိဗ္ဗာန်ခရီးညွှန်း ထည်းဖြစ်
တော်မူထသော၊ ဗုဒ္ဓဗုဒ္ဓော၊ ဗုဒ္ဓအမည်တော်ရှိသော၊ သတ္တဓ၊ မြတ်စွာတု
ရားသည်၊ အဟု၊ ဖြစ်တော်မူပြီး၊ သောပိ၊ ထိုဗုဒ္ဓ မြတ်စွာတုရားသည်ထည်း
သဗ္ဗံ၊ အလုံးစုံသော၊ တာဝံ၊ မောဟအဝိဇ္ဇာတည်းဟူသော အရိက်မှောင်ကို
ဟာတိံ၊ သေခြောက်၍ မဟာဇေယျံ၊ ကြီးစွာသောတဏှာတည်းဟူသော အ
ရှုတ်အထွေးကိုးစီ၊ ဓမ္မတွာ၊ ဖြေရှင်းတော်မူ၍၊ သဒ္ဓေဝကံ၊ နတ်နှင့်တကွ
သောလူအပေါင်းကို၊ အမတမ္ပုနာယ အမြိုက်တရားတည်းဟူသော ရေစင်
ဖြင့် တပွားနန္ဒာ၊ ရောင့်ရဲစေထူက်၊ အဘိဝသယိ၊ ဆွတ်ဖြန်းရွာစေတော်မူ
ပြီး ။ ဗုဒ္ဓဗုဒ္ဓော၊ ဗုဒ္ဓမြတ်စွာတုရားသည်၊ သင်္ကံသနဂဓေ၊ သင်္ကံသာန
ဂိုရ်ပြည်၌၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ပဝတ္တေန္တေ၊ ဟောတော်
မူသည်ရှိသော်၊ ကောဓိသတသဟာသနံ၊ ဂုဇေတထိန်းသောလူနတ်မြဟွာ
တို့အား ပဋ္ဌမာဘိသမယော၊ ရှေးဦးစွာသစ္စာလေးပါးကို ထိုးထွင်း၍သည်၊
အဟု၊ ဖြစ်ပြီး ။ နဂုတိသတသဟာသနံ၊ ကိုးသန်းသောလူနတ်မြဟွာတို့
အား၊ နုတိယဘိသမယော၊ နတ်ကြိမ်မြောက် သစ္စာလေးပါးကို ထိုးထွင်း
၍ထိသည်၊ အဟု၊ ဖြစ်ပြီး ။ အဘိတိသတသဟာသနံ၊ ရှစ်သန်းသောလူနတ်
မြဟွာတို့အား၊ တကိယဘိသမယော၊ သုံးကြိမ်မြောက် သစ္စာလေးပါးကို
ထိုးထွင်း၍ထိသည်၊ အဟု၊ ဖြစ်ပြီး ။ အဘိသမယသုံးပါးပြီး၏။

မဟေသိနော၊ သိသစသောထူးမြတ်သော ကျေးဇူးကိုရှာတော်မူပြီး
 သော၊ ခံသာသာဝိ၊ ဗုဒ္ဓမြတ်စွာထူးအားလည်း၊ ဝိမထာနံ၊ ကိလေသာ
 အညစ်အကြေးတို့မှ ကင်းစင်တော်မူကုန်ပြီးထသော၊ တာဒိနံ၊ သည်းခံခြင်း
 ကျေးဇူးနှင့်လည်းပြည့်စုံတော်မူကုန်ထသော၊ ဝိတာသဝါနံ၊ ရဟန္တာတို့၏၊
 တယော၊ သုံးပါးကုန်သော၊ သဒ္ဓါပါတာ၊ အစည်းအဝေးတို့သည်၊ အာသု၊
 မြစ်ကုန်ပြီး၊ သဗ္ဗိသတသဟဿာနံ၊ ခြောက်သုံးသော ရဟန္တာတို့အား
 ပဋ္ဌမော၊ ရှေးဦးစွာသော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ မြစ်ပြီး
 ပညာသသတသဟဿာနံ၊ ငါးသုံးသော ရဟန္တာတို့အား၊ ဒုတိယော၊
 နှစ်ကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ မြစ်ပြီး
 အနုပါဒါ၊ တဏှာဒိဋ္ဌိတို့ဖြင့်မစွဲ ယင်းကုန်ထသော၊ ဝိရတ္တာနံ၊ ကိလေသာ
 မှလွတ်တော်မူကုန်ပြီးထသော၊ ပဋိသန္တိနံ၊ ပဋိသန္ဓေလေးပါးတို့၏၊ မူလတ
 ဏှံ၊ အမြစ်သာတွယ်ဖြစ်သော တဏှာကို၊ ဝေါစ္ဆန္တံ၊ အရဟတ္တမင်္ဂါ၏ရှေ့၌
 တုယုဂေါတြ ဘုဖြင့်မြတ်တော်မူကုန်ပြီးထသော၊ စတ္တာရိသသတသဟ
 သာနံ၊ လေးသုံးကုန်သော ရဟန္တာတို့၏၊ တတိယော၊ သုံးကြိမ်မြောက်
 သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ မြစ်ပြီး။

သဒ္ဓါပါတာသုံးပါးပြီး၏။

အဘိ၊ ငါတူရားသည်၊ တေနသမယေန၊ ထိုဗုဒ္ဓမြတ်စွာထူးအားထက်
 ထက်တော်၌၊ ဝိဒိတာဝိနာမ၊ ဝိဒိတာဝိအမည်ရှိသော၊ ဧတ္တိယော၊ မင်းသည်
 ဟုတွာ၊ ဖြစ်၍၊ မဟာရဇ္ဇံ၊ ပြည်စည်းစိမ်ကို၊ သန္ဓယိတွာ၊ စွန့်၍၊ တဿ၊ ထို
 ဗုဒ္ဓမြတ်စွာထူး၏၊ သန္တိကော၊ အထံတော်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီး ဗုဒ္ဓော
 ဗုဒ္ဓအမည်တော်ရှိထသော၊ ထောကဝုနာယကော၊ လူသုံးပါးတို့၏မြတ်
 သောနိဗ္ဗာန်ခရီး ညွှန်းလည်းဖြစ်တော်မူထသော၊ သောဝိဗုဒ္ဓေါ၊ ထိုမြတ်စွာ
 ထူးသည်လည်း၊ ဣတော၊ ဤမဏ္ဍကမ္ဘာ၌၊ ဧဒေနုဂုတိကဗ္ဗေ၊ ကံးဆဲ၊ နှစ်
 ကမ္ဘာထက်၌၊ အယံ၊ ဤဝိဒိတာဝိမင်းသည်၊ ဗုဒ္ဓေါ၊ ဂေါတမထူးသည်
 ဘဝိဿတိ၊ မြစ်ထွက်၊ ဣတိ၊ ဤသို့၊ ဝေ၊ ငါ့ကို၊ ဗျာကာသိ၊ ဗျာဒိတ်ကြားတော်
 မူ၏၊ အယံ၊ ဤဝိဒိတာဝိမင်းသည်၊ ပဝါနံ၊ ခုတ္တရစရိလာကို၊ ပဒဟိတွါန၊ အား
 ထုတ်၍၊ (ပ)၊ အဿတ္ထမုံထေ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌၊ ဗုဒ္ဓိဿဟိ၊ ပွင့်
 ထွက်၊ ဣဝံ၊ ဤဝိဒိတာဝိမင်း၏ သဗ္ဗုခါ၊ မျက်မှောက်၌၊ ဟေဿာမ၊ မြစ်
 ကုန်ဆံ၊ ဣတိ၊ ဤသို့၊ ပတ္ထေန္တိ၊ ဆုတောင်းကြကုန်၏။ တဿာဝိ၊ ထို
 ဗုဒ္ဓမြတ်စွာထူး၏လည်း၊ ဝစနံ၊ ဗျာဒိတ်စကားတော်ကို၊ သုတွာ၊ ကြား၍
 ဘိယျော၊ လွန်စွာ၊ ဝိတ္တံ၊ စိတ်ကို၊ ပဿာဒယိ၊ ကြည်လင်စေပြီး၊ ဥတ္တရိ၊

အတိုင်းထက်အလွန်း၊ ဒေသပါရမီ၊ ဆယ်ပါးသောပါရမီတော်တို့ကို၊ ပုဂ္ဂိုလ်
 ဖြည့်ခြင်းငှါ၊ ဝတ်၊ ပါရမီကျေးဇူးကို၊ အဓိဋ္ဌာသိ၊ ဆောက်တည်ပြီ။
 သုတ္တန္တုဒ္ဓါ၊ သုတ္တန္တုဒ္ဓါ၊ သုတ္တန္တုဒ္ဓါ၊ သုတ္တန္တုဒ္ဓါ၊ သုတ္တန္တုဒ္ဓါ၊ သုတ္တန္တုဒ္ဓါ၊
 ကတ်ကိုထည်းကောင်း၊ သဗ္ဗံ၊ အထုံးရုံသော၊ နဝင်္ဂီ၊ အင်္ဂါကိုးပါးရှိသော၊
 သတ္တုသာသနံ၊ တရားအဆုံးအမတော်ကို၊ ပရိယာသုဏိထွာ၊ သင်၍၊ ဒိန
 သာသနံ၊ ဗုဒ္ဓမြတ်စွာတရား၏သာသနာတော်ကို၊ သောဘပိ၊ တန်ဆာ
 ဆင်ပြီ။ တတ္ထ၊ ထိုဗုဒ္ဓမြတ်စွာတရား၏သာသနာတော်၌၊ အပ္ပမတ္တော
 မဇ္ဈေ၊ ဝိဟရန္တော၊ နေထွက်၊ ဗြဟ္မံ၊ ဗြဟ္မဝိဟာရဟုဆိုအပ်သော၊
 ဘာဝနံ၊ ဘာဝနာကို၊ ဘာဝေထွာနု၊ ပွားပြီး၍၊ အဘိညာဉ်၊ အဘိညာဉ်ငါး
 ပါးတို့၌၊ ပါရမီ၊ ကမ်းတဘက်သို့၊ ဝတ္တံ၊ ရောက်၍၊ အဟံ၊ ငါသည်၊ ဗြဟ္မ
 ထောကံ၊ ဗြဟ္မပြည်သို့၊ အဂ္ဂိ၊ ထားပြီ။ မဟေသိနော၊ သီတစသော
 ထူးမြတ်သောကျေးဇူးကိုရှာတော်မူပြီးသော၊ ဗုဒ္ဓသာသနံ၊ ဗုဒ္ဓမြတ်စွာ
 တရား၏ထည်း၊ နဂရံ၊ ပြည်တော်သည်၊ ကာသိကံနာမ၊ ကာသိကအမည်
 ရှိ၏၊ ရတ္တိယော၊ ခမည်းတော်မင်းသည်၊ ဇယသေနောနာမ၊ ဇယသေနအ
 မည်ရှိ၏၊ ဇနိကာ၊ မယ်တော်သည်၊ သိရိမာနာမ၊ သိရိမာအမည်ရှိ၏၊ သော
 ထိဗုဒ္ဓံ၊ မြတ်စွာတရားသည်၊ နဝဝဿသဟဿဒနိ၊ အနှစ်ကိုးဝေခေင်
 တို့ပတ်သုံး၊ အဂါရံအဂါရမတ္တေ၊ ရွှေနှုံးတော်၏ အထက်၌၊ အဇ္ဈာဝထိ၊
 စိုးရပ်၍နေပြီ။ ဝဇ္ဇပက္ခိဟံသ သုဝဇ္ဈတာရာ၊ ဝဇ္ဇပက္ခိ ပြာသာဒ်ဟံ
 သပက္ခိပြာသာဒ် သုဝဇ္ဈတာရာ ပြာသာဒ် ဟုဆိုအပ်ကုန်သော၊ ဥတ္တမာ၊
 မြတ်ကုန်သော၊ ပါသာဒါ၊ ပြာသာဒ်တို့သည်၊ တယော၊ သုံးဆောင် တို့
 တည်း။ သမထကံတာ၊ ကောင်းစွာတန်ဆာဆင်အပ်ကုန်သော၊ တံသ
 ဣတ္ထိသဟဿဒနိ၊ သုံးသောင်းဟုဆိုအပ်ကုန်သော၊ နာရိယော၊ မင်းသမီးအ
 ပေါင်းတို့သည်၊ ကိဿာဂေါတမိနာမနာရိ၊ ကိဿာဂေါတမိအမည်ရှိသော
 ဒိဗုယားကို၊ ပရိဝါရေသု၊ ခြံရံကုန်ပြီ။ အတြဇော၊ သားတော်သည်၊ အနု
 ပမောနာမ၊ အနုပမအမည်ရှိ၏။ ပုရိသုတ္တမော၊ ယောကျ်ားမြတ်သည်၊
 စတုရော၊ လေးပါးကုန်သော၊ နိမိတ္တေ၊ နိမိတ်တို့ကို၊ ဒိဗ္ဗာ၊ မြင်၍၊ ဟတ္ထိယာ
 နေန၊ ဆင်ယာဉ်ထော်ဖြင့်၊ နိက္ခမိ၊ တောထွက်တော်မူပြီ။ အမာသံ၊ ခြောက်
 သတို့ပတ်သုံး၊ ပဝေနစာရံ၊ ဒုတ္တရစရိယာအကျင့်ကို၊ အစရိ၊ ကျင့်တော်မူ
 ပြီ။ ဗြဟ္မနာ၊ ဗြဟ္မာမင်းသည်၊ ယာပိတော၊ တောင်းပန်အပ်ထသော၊
 သန္တော၊ တည်ကြည်ငြိမ်သက်တော်မူထသော၊ ထောကံဂ္ဂနာယကော၊ ထူ
 သုံးပါးတို့၏မြတ်သောနိဗ္ဗာန် ခရီးညွှန်ဖြစ်တော်မူထသော၊ မဟာဝိရော၊

ကြီးမြတ်သောထုံ၊ ထုံရှင်တော်မူထသော၊ နုရုတ္တမော၊ ထုံသုံးပါးတို့ထက်
မြတ်တော်မူထသော၊ ထုံသော၊ ထုံသောမြတ်စွာဘုရားသည်။ ဝိဂဒါယေ၊ ဝိဂ
ဒါဝန်တောင့်၊ စက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ဝတ္တိ၊ ဟောစွာတော်မူပြီး၊
မဟောထိနော၊ ထိလသော၊ မြတ်သော ကျေးဇူးကို ရှာတော်မူပြီးသော၊
ဗုဒ္ဓသာယာပိ၊ ဗုဒ္ဓသာမြတ်စွာဘုရားအားလည်း၊ သုရက္ခိကော၊ သုရက္ခိတ
လည်းကောင်း၊ ဓမ္မလောနော၊ ဓမ္မလောနလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧစ္စ
ထိ၊ ဤ။ နှစ်ပါးသောရဟန်းတို့သည်၊ အဂ္ဂသာဝကော၊ မြတ်သောလင်္ကျာရံ
လက်ဝဲရံအဂ္ဂသာဝကတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ ဥပဋ္ဌာကော၊ အလုပ်
အကျွေးတော်ရဟန်းသည်၊ သဘိယောနာမ၊ သဘိယအမည်ရှိ၏။ စာ
ထာ၊ စာထာလည်းကောင်း၊ ဥပစာလော၊ ဥပစာထာလည်းကောင်း၊ ဣတိ၊
ဤသို့၊ ဧစ္စတိက္ခန္တိ၊ နှစ်ပါးသောထိက္ခန္တိမတို့သည်၊ အဂ္ဂသာဝိကော၊ မြတ်
သောလင်္ကျာရံလက်ဝဲရံအဂ္ဂသာဝိကောမတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊
တသဘာဝတော၊ ထိုဗုဒ္ဓသာမြတ်စွာဘုရား၏၊ ဗောဓိ၊ ပွင့်တော်မူရာဗောဓိ
ကို၊ အာမလကမဇ္ဇောတိ၊ ရှစ်ရှားပင်ဟူ၍၊ ပရုတ္တိ၊ ဆိုအပ်၏။ နေဥ
ယော၊ နေဥယလည်းကောင်း၊ ဝိသာခေါ၊ ဝိသာခါလည်းကောင်း၊ ဣတိ၊
ဤသို့၊ ဧစ္စပါသကာ၊ နှစ်ယောက်သောဒါယကာတို့သည်၊ အဂ္ဂပဋ္ဌာကော၊
မြတ်သောအလုပ်အကျွေးဒါယကာတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ ပဒုမာ
စေ၊ ပဒုမာလည်းကောင်း၊ နာဂါ၊ နာဂါလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧစ္စပါ
သိကာ၊ နှစ်ယောက်သောဒါယိကာမတို့သည်၊ အဂ္ဂပဋ္ဌိကော၊ မြတ်သော
အလုပ်အကျွေးတော်ဒါယိကာမတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ သောပီရုနိ
ထိုဗုဒ္ဓသာမြတ်စွာဘုရားသည်လည်း၊ အဋ္ဌပဏ္ဍာသရတနံ၊ ငါးဆဲ့ရှစ်တောင်
တိုင်တိုင်၊ အတ္တုဂ္ဂတော၊ မြင့်ကော်မူ၏၊ သတရံထိ၊ ရောင်ခြည်တထောင်
ဘောင်သောနေမင်းကဲ့သို့လည်းကောင်း၊ ပုရိတော၊ နက္ခတ်တာရာအခြံအ
ရံတို့နှင့်ပြည့်စုံသော၊ ဥဋ္ဌုရာဇာ၊ ထမင်းကဲ့သို့လည်းကောင်း၊ သောဗတိ၊
တင့်တယ်တော်မူ၏။ နုရုတိပသာသဟသာနိ၊ အနှစ် ကိုးသောင်းတို့
ပတ်လုံး၊ တာဝုဒေ၊ ထိုကာလ၌၊ အာယု၊ အသက်တမ်းသည်၊ ဝိဇ္ဇတိ၊ ရှိ၏။
တာဝတာ၊ ထိုမျှလေးကမ်းတိဋ္ဌမာနော၊ တည်ထွက်သော၊ ထိုဗုဒ္ဓသာမြတ်စွာ
ဘုရားသည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊ သတ္တဝါအပေါင်းကို၊ သံသာရ
သောတတော၊ သံသာရတည်းဟူသောသမုဒ္ဒရာနေအယာဉ်မှ၊ တာဝေထိ၊
နိဗ္ဗာန်သို့ ကယ်တင်တော်မူပြီ။ အတုလယသော၊ အတုမရှိသောအခြံ
အရံရှိတော်မူသော၊ သောဝိသတ္ထာ၊ ထိုဗုဒ္ဓသာမြတ်စွာဘုရားသည်လည်း။



ဗဟု၊ များစွာကုန်သော၊ သံစက္က၊ သတ္တဝါတို့ကို၊ ဩဝဒိတွာ၊ ဆုံးမတော်မူ၍
 ဗဟု၊ များစွာကုန်သော၊ ဇနေ၊ လူတို့ကို၊ သံသာရသောတနုတော၊ သံသာရာ
 တည်းဟူသောရေအယဉ်မှ၊ သန္တာရေတွာ၊ နိဗ္ဗာန်သို့ကောင်းစွာကပ်လင်
 တော်မူပြီး၍၊ သော၊ ထိုဒုဿမြတ်စွာ ထုရားသည်၊ သသာဝကော၊ ထံစည့်
 သားသာဝက အပေါင်းနှင့်တကွ။ နိဗ္ဗုတော၊ ပရိနိဗ္ဗာန် ပြုတော်မူပြီး ။
 သတ္တာ၊ လူနတ်တို့၏ ဆရာဖြစ်တော် မူထသော၊ ဗုသော၊ ဗုဿအမည်
 တော်ရှိထသော၊ ဇိနဝရော၊ ထုရားမြတ်သည်၊ သေနာရာမဋ္ဌိ၊ သေနာရာမဋ္ဌိ၊
 နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီး၊ ဓာတု၊ ဓာတ်တော်သည်၊ တေသုတေသုပ
 ဒေသတော၊ ထိုထိုအရပ်မျက်နှာတို့၌၊ ဝတ္ထာရိတံ၊ ပြန်နဲ့သည်၊ အာသိ၊ ဖြစ်
 ပြီး၊ ဣတိ၊ ဤသို့၊ အာဟ၊ ဟောတော်မူ၏။ အဋ္ဌာရသမော၊ တဆဲ ရှစ်ဆူ
 မြောက်သော၊ ဒုဿဿ၊ ဒုဿအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာ
 ထုရား၏၊ ဝံသော၊ အနွယ်တော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ချောက်ပြီး ။

ဝိပဿိဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သံသးသာရိပုတ္တရာ၊ ဒုဿဝထစ၊ ဒုဿမြတ်စွာထုရား၏
 ထည်း၊ အပရေန၊ နောက်အတို့၌၊ နိဗ္ဗဒုတ္တမော၊ လူနတ်မြဟွာတို့ထက်မြတ်
 တော်မူထသော၊ နာမေန၊ အမည်တော်အားဖြင့်၊ ဝိပဿိနာမ၊ ဝိပဿိအ
 မည်တော်ရှိသော၊ စက္ခုမာ၊ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူထသော၊ သမ္ပု
 ခ္ခေါ၊ မြတ်စွာထုရားသည်၊ သောကော၊ လူ့ပြည်၌၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူပြီး ။
 သောဘဂဝါ၊ ထိုဝိပဿိမြတ်စွာထုရားသည်၊ သဗ္ဗံ၊ အထုံးစုံသော၊ အဝိဇ္ဇံ၊
 အဝိဇ္ဇာတည်းဟူသောဥစ္စံကို၊ ပဒါလေတွာ၊ ဖောက်ခွဲ၍၊ ဥတ္တံ၊ မြတ်သော၊
 သဗ္ဗောဓိံ၊ အရဟတ္တမဂ်ဥာဏ်သဗ္ဗညုတညုဏ်တော်သို့၊ ပက္ခော၊ ရောက်
 တော်မူသည်၊ ဟုတွာ၊ ဖြစ်၍၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ပဝတ္ထေ
 တံ၊ ဟောတော်မူအံ့သောငှါ၊ ဗန္ဓုမတီပုရံ၊ ဗန္ဓုမတီပြည်သို့၊ ပက္ကာမိ၊ ကြွ
 တော်မူ၏။ နာယကော၊ ဝိပဿိမြတ်စွာ ထုရားသည်၊ ဓမ္မစက္ကံ၊ ဓမ္မ
 စကြာတရားထော်ကို၊ ပဝတ္ထေတွာ၊ ဟောတော်မူပြီး၍၊ ကနိဋ္ဌံ၊ ညီတော်
 ဖြစ်သော၊ ခဏ္ဍရာဇပုတ္တဉ္စ၊ ခဏ္ဍမင်း သားကို ထည်းကောင်း၊ တိဿဉ္စ
 ပုရောဟိတပုတ္တံ၊ တိဿအမည်ရှိသောပုရောဟိတ် ပုတ္တားသားကိုထည်း
 ကောင်း၊ ဣဟိ၊ ဤသို့၊ ဥဘော၊ နှစ်ယောက်သောသူတို့ကို၊ ဗောဓေထိ၊ သစ္စာ
 လေးပါးကိုထိုးထွင်း၍ထိစေတော်မူပြီး၊ တဒါ၊ ထိုအခါ၌၊ ဂဏနာမာ၊ ရေ
 ထွက်ခြင်းငှါ၊ နဝတ္ထဗ္ဗော၊ မဟောအပ်သော၊ ပဋ္ဌာမာဘိသမယော၊ ရှေးဦး

စွာသစ္စာထေးပါးကိုထိုးထွင်း၍ဝိသေဒလူနတ်ဗြဟ္မာအပေါင်းသည်၊ အဟု
 ဖြစ်ပြီ။ ဘုရားတစ်ပါးအပရံစ၊ ထပါးထည်း၊ အဓိတယသော၊ မနှိုင်းထွဉ်
 အပ်သေဒကျော်ဇောခြင်း၊ ရှိတော်မူသော ဝိပဿိမြတ်စွာ ဘုရားသည်၊
 တတ္ထ၊ ထိုဗန္ဓုမတီပြည်၌၊ သစ္စံ၊ သစ္စာထေးပါးကို၊ ပကာသယိ၊ ပြုတော်
 မူ၍၊ တဒါ၊ ထိုအခါ၌၊ စတုရာသီတိသဟာဿာနံ၊ ရှစ်သောင်းထေးထောင်
 သောလူနတ်ဗြဟ္မာတို့အား၊ ဒုတိယာဘိသမယော၊ နှစ် ကြိမ်မြောက်သစ္စာ
 ထေးပါးကိုထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီ။ ယာနိစတုရာ သီတိသဟာ
 ဿာနိ၊ အကြင်ရှစ်သောင်းထေးထောင်သောဝိပဿိမင်းသား၏ အလုပ်
 အကျွေးတော်ယောကျာ်းတို့သည်၊ ပဗ္ဗန္ဓု၊ ရဟန်းပြုတော်မူသော၊ သမ္ဗုဒ္ဓံ၊
 ဝိပဿိမြတ်စွာဘုရားကို၊ အနုပဗ္ဗန္ဓိ၊ အတုလိုက်၍ရဟန်းပြုကြကုန်၏၊
 အာရာမပတ္တာနံ၊ ရဟန်းဘောင်၌ပွေ့လျော်ခြင်းသို့ ရောက်ကုန်သော၊ တေ
 သံစတုရာသီတိ သဟာဿာနံ၊ ထိုရှစ်သောင်း ထေးထောင်သော ဝိပဿိ
 မင်းသား၏အလုပ်အကျွေးတော်ယောကျာ်းတို့အား၊ စက္ခုမာ၊ စက္ခုငါးပါး
 နှင့်ပြည့်စုံ ထော်မူသောဝိပဿိမြတ်စွာဘုရားသည်၊ ဓမ္မံ၊ တရားတော်မြတ်
 ကို၊ ဒေသေသိ၊ ဟောတော်မူပြီ။ ဝိပဿိဘဂဝန္တံ၊ ဝိပဿိမြတ်စွာဘု
 ရားကိုဥပနိဿာယ၊ အဋ္ဌိပြု၍၊ ပဗ္ဗန္ဓုန္တာ၊ ရဟန်းပြုကြကုန်သော၊ တေပိ၊
 ထိုရှစ်သောင်း ထေးထောင်သော၊ ယောကျာ်းတို့သည်ထည်း၊ သဗ္ဗာကာ
 မေန၊ ခပ်သိမ်းသော အခြင်းအရာဖြင့်၊ ဘာသကောဘာသန္တာယ၊ ဟော
 တော်မူတတ်သော၊ ဇိနော၊ ဝိပဿိမြတ်စွာဘုရား၏၊ သန္တိကံ၊ အထံတော်
 သို့၊ ဝန္တော၊ ရောက်၍၊ ဓမ္မဝရံ၊ တရားတော်မြတ်ကို၊ သုတွာ၊ နာ၍၊ တတိယာ
 သိ သမယော၊ သုံးကြိမ်မြောက်သစ္စာထေးပါးကိုထိုးထွင်း၍သိသည်၊ အဟု၊
 ဖြစ်ပြီ။ ။

အဘိသမယသုးပါးပြီး၏။

ဝိပဿိဿ၊ ဝိပဿိအမည်ရှိတော်မူသော၊ မဟေထိနော၊ မြတ်စွာဘု
 ရားအား၊ ဝိမထာနံ၊ ကိလေသာအညစ်အကြေးတို့မှကင်းစင်တော်မူကုန်ပြီး
 ထသော၊ သန္တိတ္တာနံ၊ ငြိမ်သက်သောစိတ်ထည်းရှိတော် မူကုန်ထသော၊
 တာဒိနံ၊ သည်းခံခြင်းစေ့ချးစူးနှင့်ထည်းပြည့်စုံ တော်မူကုန်ထသော၊ ဝိဇာာ
 သဇနံ၊ ရဟန္တာတို့၏၊ တယော၊ သုံးပါးကုန်သော၊ သန္တိပါတာ၊ အစည်းအ
 ဝေးတို့သည်၊ အာသု၊ ဖြစ်ကုန်ပြီ။ အဋ္ဌသမ္ဗိသတသဟာဿာနံ၊ ခြောက်
 သန်းရှစ်သိန်းကုန်သောရဟန္တာတို့၏၊ ပဋ္ဌမော၊ ရှေးဦးစွာသော၊ သမာဂ
 မော၊ အစည်းအဝေးသည်အာသိ၊ ဖြစ်ပြီ။ ဘိက္ခုသတသဟာဿာနံ၊ ရဟန္တာ

ဖြစ်ကုန်သော ရဟန်းတစ်ပါးတို့၏။ ဒုတိယော၊ နှစ်ကြိမ် မြောက်သော၊
သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ အာသိတိတိက္ခသ
ဟာသာနံ၊ ရှစ်သောင်းသောရဟန္တာဖြစ်ကုန်သောရဟန်းတို့၏။ တတိယော
သုးကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။
ထက္ကဘိက္ခုဂထမဇ္ဈေ၊ ထိုရဟန္တာဖြစ်ကုန်သောရဟန်းအပေါင်းတို့၏အ
ထယ်၌၊ သမ္ပုဇ္ဈေ၊ ဝိပဿီမြတ်စွာထူးသည်။ အတိရောစတိ၊ အလွန်တင့်
တယ်တော်မူ၏။ ။

သဒ္ဓါပါကသုးပါးပြီး၏။

အဟံ၊ ငါသည်၊ တေနသမယေန၊ ထိုအခါ၌၊ မဟိဒ္ဓိကော၊ တန်ခိုးကြီးထ
သော၊ ပုညဝန္တော၊ သုန်းရှိထသော၊ သိရိန္ဒရော၊ အသရေကို ဆောင်ထ
သော၊ နာမေန၊ အမည်အားဖြင့်၊ အတုလောနာမ၊ အတုထအမည်ရှိသော၊ နာ
ဂရာဇာ၊ နဂါးမင်းသည်၊ အဟောသိ၊ ဖြစ်တော်မူ၏။ အဟံ၊ ငါသည်၊
ထဒါ၊ ထိုအခါ၌၊ အနေကာနံနာဂကောဗိုဓံ၊ ဣဇေယျားစွာသော နဂါးတို့ကို၊
ပရိဝါရေတွာန၊ ခြံရံစေပြီး၍၊ ဒိဗ္ဗတူရိယေဟိ၊ နတ်၌ဖြစ်သောတူရိယာတို့
ဖြင့်၊ ဝဇ္ဇန္တော၊ တီးမှုတ်ထုတ်၊ လောကဇေဋ္ဌံ၊ ဝိပဿီမြတ်စွာထူးသို့၊
ဥပါဂမိံ၊ ကပ်ပြီ။ ဝိပဿိံ၊ ဝိပဿီအမည်တော်ရှိထသော၊ လောကနာ
ယကံ၊ လူသုးပါးတို့၏နိဗ္ဗာန်ခရီးညွှန်ဖြစ်တော်မူထသော၊ သမ္ပုဇ္ဈံ၊ မြတ်စွာ
ထူးသို့၊ ဥပသကံမိတွာ၊ ကပ်၍၊ မဏိမုတ္တရတနစိတံ၊ မတ္တမြားပုလဲရ
တနာတို့ဖြင့်ချုပ်စီအပ်သော၊ သဗ္ဗဘာရဏဝိဘူသိတံ၊ ရတနာ သားရဲရှင်
စသောအလုံးစုံသောရတနာတို့ဖြင့် တန်ဆာဆင်အပ်သော၊ သုဝဏ္ဏဝိဋ္ဌံ၊
ရွှေအင်းပျဉ်ကို၊ အဟံ၊ ငါသည်၊ ဓမ္မရာဇဿ၊ တရားမင်းထူးအား၊ နိမန္တ
တွာ၊ ပင့်ဘိတ်၍၊ အဒါသိံ၊ လှူပြီ။ သောဝိဗျဉ္ဇေ၊ ထိုဝိပဿီ မြတ်စွာထူး
သည်သည်။ သံစာမဇ္ဈေ၊ သံစာတော်၏၊ အလယ်၌၊ နိဝတိဒိယ၊ ထိုင်နေ
တော်မူ၍၊ ဣတော၊ ဤသဘကမ္ဘာမှ၊ ဧကနုဂတိကပ္ပေ၊ ကိုးဆွဲတကမ္ဘာ
ထက်၌၊ အဟံ၊ ဤအတုထနဂါး မင်းသည်၊ ဗုဒ္ဓေါဂေါတမ မြတ်စွာထူး
သည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဓံ၊ ငါ့ကို၊ ဗျာကာသိ၊ ဗျာဒိတ်
ကြားတော်မူ၏။ အဟုအဟော၊ ကြော်အံ့ကြော့ပယ်ရှိစွာ၊ တထာဂတော၊
ဂေါတမ ထူးသည်၊ ရမ္မာ၊ နှလုံးမွေ့ထောင် သွယ်ရှိသော ကပ်ဝေဌယာ၊
ကပ်လဝတ်ပြည်မှ၊ နိက္ခမိတွာ၊ တောထွက် တော်မူ၍၊ ဗခါနံ၊ ဒုက္ကရစရိ
ယာကို၊ ပဒဟိတွာန၊ အားထုတ်တော်မူ၍၊ ဒုက္ကရကာရိကံ၊ ပြုကုန်
နိုင်ခဲ့သော အမှုကို၊ ကတွာ၊ ပြု၍။ အစပါလဂုဏ်မူလံသို့၊ အစပါ

သညောင်ပင်ရင်း၌၊ နိဿိဒိတွာ၊ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူ၍၊ တထာ
 ဝတော၊ ဂေါတမထုရားသည်၊ ထဏ္ဍ၊ ထိုအခါလညောင်ပင်းရင်း၌၊
 ပါယာသံ၊ နို့ ဂဏာဆွမ်းကို၊ ပဝ္ဂယ၊ ခံယူတော်မူ၍၊ နေရဉ္စရံ၊ နေရဉ္စရာဖြစ်
 သို့၊ ဥပေဟိတိ၊ ကပ်လတ္တံ့၊ ဇိနော၊ ဂေါတမထုရားသည်၊ နေရဉ္စရာယ၊
 နေရဉ္စရာဖြစ်၏၊ နဒိတိ၊ နေ၊ မြစ်ကမ်း၌၊ ပါယာသံ၊ နို့ ဂဏာဆွမ်းကို၊ အသတိ
 ဘုဉ်းပေးတော်မူ၏၊ အသိတွာ၊ ဘုဉ်းပေးပြီး၍၊ ပဋိယတ္တဝရမဂ္ဂေန၊ နတ်တို့
 စိရင်အပ်သောမြတ်သောခရီးဖြင့်၊ ဗောဓိမူလံ၊ ဗောဓိပင်ရင်းသို့၊ ဥပေဟိတိ
 ကပ်လတ္တံ့၊ တထော၊ ထိုသို့ကပ်ပြီးသောနေ့နက်မှ၊ အနုတ္တရံ၊ အတုမရှိ
 သော၊ ဗောဓိမတ္ထံ၊ ဗောဓိမဏ္ဍိုင်ကို၊ ပဒက္ခိဏံ၊ ထက်၍ခန့်ထုံညှိသည်ကို၊
 ကတွာ၊ ပြု၍၊ အသတ္တမူလေ၊ ညောင်ဗုဒ္ဓဟောပင်ရင်း၌၊ မဟာယသော၊ များ
 မြတ်သော အခြံအရံအကျော်အစောရှိတော်မူသောဂေါတမထုရားသည်၊
 သဗ္ဗောမိ၊ အရဟတ္တမဂ်ဥာဏ် သဗ္ဗညုတညာဏ်တော်ကို၊ ဗုဒ္ဓါဿတိ၊
 သိလတ္တံ့၊ ဣမဿ၊ ဤအတုလနဂါးမင်း၏၊ ခနိကာ၊ မယ်တော်ရင်း
 ဖြစ်သော၊ မာတေ၊ မယ်တော်သည်၊ မာယာနာမ၊ မာယာအမည်ရှိသည်၊
 တဝိဿတိ၊ ဖြစ်လတ္တံ့၊ ဝိတာ၊ ခမည်းတော်သည်၊ သုဒ္ဓေါဒနောနာမ၊ သုဒ္ဓေါ
 ဒနအမည်ရှိသည်၊ တဝိဿတိ၊ ဖြစ်လတ္တံ့၊ အယံ၊ ဤအတုလနဂါးမင်းသည်
 ဂေါတမော၊ ဂေါတမထုရားသည်၊ ဟောဿတိ၊ ဖြစ်လတ္တံ့၊ အနာသဝါ၊
 အနာသဂေါတရားတို့မှကင်းတော်မူကုန်ပြီးထသော၊ ဝိတရာဂါ၊ ရာဂတို့
 မှကင်းတော်မူကုန်ပြီးထသော၊ သန္တမိတ္တာ၊ ငြိမ်သက်သောစိတ်လည်း
 ရှိတော်မူကုန်ထသော၊ သမာဟိတာ၊ တည်ကြည်သော သမာဓိလည်းရှိ
 တော်မူကုန်ထသော၊ ကောလိတောစ၊ ကောလိတလည်းကောင်း၊ ဥပဟိ
 လောာစ၊ ဥပဟိဿလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧတိတ္ထု၊ နှစ်ယောက်သော
 ရဟန်းတို့သည်၊ အဂ္ဂါ၊ မြတ်ကုန်သော၊ သာဝကာ၊ ထက်၍ခန့် ထက်ဝဲခန့်
 သာဝကတို့သည်၊ ဟောဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ အာနန္ဒေါနာမ၊ အာနန္ဒာအ
 မည်ရှိသော၊ ဥပဋ္ဌာကော၊ အလုပ်အကျွေးတော်ရဟန်းသည်၊ ဣဝံဇိနံ၊ ဤအ
 တုလနဂါးမင်ဖြစ်၍ ဖြစ်သောဂေါတမထုရားကို၊ ဥပဋ္ဌိဿတိ၊ ထုပ်ကျွေး
 လတ္တံ့၊ ဝေမာစ၊ ဝေမာလည်းကောင်း၊ ဥပ္ပလဝဏ္ဏာစ၊ ဥပ္ပလဝဏ်လည်း
 ကောင်း၊ ဣတိ၊ ဤသို့၊ ဧတိတ္ထု၊ နှစ်ပါးသောတိက္ခုနိမတို့သည်၊ အဂ္ဂါ၊
 မြတ်ကုန်သော၊ သာဝိကာ၊ သာဝိကာမတို့သည်၊ ဟောဿန္တိ၊ ဖြစ်ကုန်
 လတ္တံ့၊ သာတိက္ခုနိ၊ ထိုတိက္ခုနိမတို့သည်၊ အနာသဝါ၊ အာသဂေါ
 တရားတို့မှထံည်း ကင်းတော်မူကုန်၏၊ ဝိတရာဂါ၊ ရာဂတို့မှလည်းကင်း

တော်မူကုန်၏။ သန္တပိက္ကော၊ ငြိမ်သက်သောစိတ်လည်း ရှိတော်မူကုန်၏။
 တဿဘဂဝတော၊ ထိုအတုလနဂါးမင်းဖြစ်၍ဖြစ်သောဇဂါတမဘုရား၏။
 ဗောဓိ၊ ပွင့်တော်မူရာဗောဓိကို၊ အသက္ကောတိ၊ ညောင်ဗုဒ္ဓဟေပင်ဟူ၍၊
 ပဝုပ္ပတိ၊ ဆိုအပ်၏။ ဣတိ၊ ဤသို့၊ ဗျာကာသိ၊ ဗျာဒိတ်ကြားထော်မူ၏။
 ဣဒံဝစနံ၊ ဤဗျာဒိတ်စကားတော်ကို၊ သုတ္တာန၊ ကြားပြီး၍၊ (ပ)၊ ဣမံအမံဿ၊
 ဤအတုလနဂါးမင်း၏၊ သမ္ဗုခါ၊ မျက်မှောက်၌၊ ဟောသောမ၊ ဖြစ်ကုန်အံ့။ ။
 အဘိ၊ ငါသည်၊ တဿ၊ ထိုဝိပဿီမြတ်စွာဘုရား၏။ ဝစနံ၊ ဗျာဒိတ်စကား
 ထော်ကို၊ သုတ္တာ၊ ကြား၍၊ ဘိယျော၊ ထွန်စွာ၊ စိတ္တံ၊ စိတ်ကို၊ ပဿာဒပဟိံ၊
 ကြည်လင်စေပြီ၊ ဥတ္တရိ၊ အတိုင်းထက်အလွန်၊ ဒသပါရမီ၊ ဆယ်ပါးသော
 ပါရမီတို့ကို၊ ပုရိယော၊ ဖြည့်ခြင်းငှါ။ ဝတံ၊ ပါရမီကျေးဇူးကို၊ အဓိဋ္ဌာသိံ၊
 ဆောက်တည်ပြီ။ ။ ဝိပဿီဿ၊ ဝိပဿီအမည်တော်ရှိသော၊ မဟောသိ
 နားမြတ်စွာဘုရား၏၊ နဂရံ၊ ပြည်တော်သည်။ ဗန္ဓုမတီနာမ၊ ဗန္ဓုမတီအ
 မည်ရှိ၏။ ခတ္တိယော၊ ခမည်းတော်မင်းသည်။ ဗန္ဓုမာနာမ၊ ဗန္ဓုမအမည်ရှိ၏။
 မာတာ၊ မယ်တော်သည်။ ဗန္ဓုမတီနာမ၊ ဗန္ဓုမတီအမည်ရှိ၏။ ။ သော၊ ထို
 ဝိပဿီမြတ်စွာဘုရားသည်။ အဋ္ဌပဿသဟဿာနိ၊ အနှစ်ရှစ်ထောင်တို့
 ပတ်လုံး၊ အဂါရံ၊ အဂါရမဇ္ဈ၊ ရွှေနန်းတော်၏အထယ်၌၊ အဇ္ဈာဝသိ၊ စိုးအုတ်
 ၍နေပြီ၊ နန္ဒော၊ နန္ဒုပြာသာန်လည်းကောင်း၊ သုနန္ဒော၊ သုနန္ဒုပြာသာန်လည်း
 ကောင်း၊ သိရိမာ၊ သိရိမာပြာသာန်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမာ၊
 မြတ်ကုန်သော၊ ပါသာဒါ၊ ပြာသာန်တို့သည်၊ တယော၊ သုံးဆောင်တို့
 တည်း။ ။ သမထကီဘာ၊ ကောင်းစွာကန်ဆာဆင်အပ်ကုန်သော၊ တိစတ္တာရိ
 သဟဿာနိ၊ တစ်သိန်းစွဲနှစ်ထောင် ကုန်သော၊ နာရိယော၊ မင်းသမီးအ
 ပေါင်းတို့သည်၊ သုတနုနာမနာရိ၊ သုတနုအမည်ရှိသောမိဖုရားကို၊ ပရိဝါ
 ရေသု၊ မြီရံကုန်ပြီ၊ အဗြုဇော၊ သားတော်သည်၊ သမဝတ္တက္ခန္ဓာနာမ၊
 သမဝတ္တက္ခန္ဓအမည်ရှိ၏။ ။ ဇိနော၊ ဝိပဿီမြတ်စွာဘုရားသည်၊ စတု
 ခော၊ ထေးပါးကုန်သော၊ နိမိတ္တ၊ နိမိတ်တို့ကို၊ ဒိသ္မာ၊ မြင်တော်မူ၍၊ ရထ
 ယာနေန၊ အာဇာနည်မြင်းကသော ရထားယာဉ်ဖြင့်၊ နိက္ခမိ၊ တောထွက်
 တော်မူပြီ၊ အနုနုအဋ္ဌမာသာနိ၊ မယုတ်မလွန်ရှစ်ထောင်ပတ်လုံး၊ ပခါနံ၊ ဒုက္ကရ
 စရိယာကို၊ ပဒတိ၊ အားထုတ်တော်မူပြီ။ ။ ဗြဟ္မုနာ၊ ဗြဟ္မာမင်းသည်၊
 ယာပိတော၊ တောင်းပန်အပ်သော၊ သန္တော၊ တည်ကြည်ငြိမ်သက်တော်
 မူထသော၊ မဟာဝိရော၊ ကြီးမြတ်သောလုံ့ထရှိတော်မူထသော၊ နရုတ္တ
 မော၊ လူသုံးပါးတို့ထက်မြတ်တော်မူထသော၊ ဝိပဿီ၊ ဝိပဿီအမည်

ကော်ဂြိုဟ်သော၊ လောကနာယကော၊ လူနတ်ဗြဟ္မာတို့၏၊ မြတ်သော နိဗ္ဗာန်၊
 ခရီးညွှန်ဖြစ်တော်မူသော မြတ်စွာဘုရားသည်၊ မိဂဒါယော၊ မိဂဒါဝန်တော၌၊
 စက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ဝတ္တံ၊ ဟောတော်မူပြီ၊ ဝိပဿိဿ၊
 ဝိပဿိအမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာဘုရားအား၊ ခဏ္ဍေဝစ၊
 ခဏ္ဍထည်းကောင်း၊ တိဿနာမောစ၊ တိဿနာမထည်းကောင်း၊ ဣတံ၊
 ဤသို့၊ ဧဒ္ဓေတိက္ခမ္၊ နှစ်ပါးသော ရဟန်းတို့သည်၊ အဂ္ဂသာဝကော၊ လကျာရုံ
 ထက်ဝန် အဂ္ဂသာဝကတို့သည်၊ အဟေသု၊ မြစ်ကုန်ပြီ၊ ဥပဋ္ဌာကော၊ အလုပ်
 အကျွေးတော် ရဟန်းသည်၊ အသောကောနာမ၊ အသောက အမည်ရှိ
 ၏၊ စန္ဒာစ၊ စန္ဒာထည်းကောင်း၊ စန္ဒမိတ္တာစ၊ စန္ဒမိတ္တာထည်းကောင်း၊ ဣတံ၊
 ဤသို့၊ ဧဒ္ဓေတိက္ခမ္၊ နှစ်ယောက်သော တိက္ခမ္၊ နိမတို့သည်၊ အဂ္ဂသာဝိကာ၊ မြတ်
 သော လကျာရုံထက်ဝန် အဂ္ဂသာဝိကာမတို့သည်၊ အဟေသု၊ မြစ်ကုန်ပြီ၊
 တာသ၊ ဘဝတော၊ ထိုမြတ်စွာဘုရား၏၊ ဗောဓိ၊ ပွင့်တော်မူရာ ဗောဓိပင်
 ကို၊ ပါဠိတိ၊ သန္တတပင်ဟူ၍၊ ပရုတ္တတိ၊ ဆိုအပ်၏၊ ပုနဗ္ဗသုမိတ္တောစ၊
 ပုနဗ္ဗသုမိတ္တထည်းကောင်း၊ နာဂေါစ၊ နာဂထည်းကောင်း၊ ဣတံ၊ ဤသို့၊ ဧဒ္ဓ
 ဥပဋ္ဌာကော၊ နှစ်ယောက်သော ဒါယကာတို့သည်၊ အဂ္ဂပဋ္ဌာကော၊ မြတ်သော
 အလုပ်အကျွေးတော် ဒါယကာတို့သည်၊ အဟေသု၊ မြစ်ကုန်ပြီ၊ သိရိမာစ၊
 သိရိမာထည်းကောင်း၊ ဥတ္တရာစေတီ၊ ဥတ္တရာထည်းကောင်း၊ ဣတံ၊ ဤသို့၊
 ဧဒ္ဓဥပါယိကာ၊ နှစ်ယောက်သော ဒါယိကာမတို့သည်၊ အဂ္ဂပဋ္ဌိကာ၊ မြတ်
 သော အလုပ်အကျွေးတော် ဒါယိကာမတို့သည်၊ အဟေသု၊ မြစ်ကုန်ပြီ၊
 ဝိပဿိ၊ ဝိပဿိအမည်တော်ရှိသော၊ လောကနာယကော၊ မြတ်စွာဘုရား
 သည်း အသိတိဟတ္ထမုဗ္ဗေဝေ၊ အတောင်ရှစ်ဆယ်မြင့်တော်မူ၏၊ တာသ၊
 ထိုဝိပဿိမြတ်စွာဘုရား၏၊ ပတာ၊ အရောင်တော်သည်၊ သမန္တာ၊ ထက်
 ဝန်းကျင်၌၊ သတ္တယောဇနေး၊ ခုနစ်ယူဇနာအရပ်၌၊ ပရိတွာ၊ ပြန်နှံ့၍၊ နိဒ္ဓါဝ
 တံ၊ ထွက်၏၊ အသိတိဝဿသဟဿာနိ၊ အရှစ်ရှစ်သောင်းတို့ပတ်လုံး၊
 တာဝဒေ၊ ထိုကာလ၌၊ ဗုဒ္ဓဿ၊ ဝိပဿိမြတ်စွာဘုရား၏၊ အာယု၊ အသက်
 ဟင်းသည်၊ ဝိဇ္ဇတိ၊ ရှိ၏၊ တာဝတော၊ ထိုမျှလောက်၊ တိဋ္ဌမာနော၊ တည်တော်
 မူလျက်၊ သော၊ ထိုဝိပဿိမြတ်စွာဘုရားသည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊
 သတ္တပ၊ အပေါင်းကို၊ သံသာရသောတတော၊ သံသရာတည်းဟူသော သ
 မုဒ္ဓရာရေအယာဉ်မှ၊ တာရေသိ၊ နိဗ္ဗာန်သို့ကယ်တင်တော်မူပြီ၊ ဗဟုဒေဝ
 မနုဿာနံ၊ များစွာသော နတ်လူတို့အား၊ ဗန္ဓနာ၊ သံယောဇဉ်ဆယ်ပါးတည်း
 ဟူသော အနှောင်အဖွဲ့မှ၊ ပရိမောစယိ၊ လွတ်စေတော်မူပြီ၊ အဝသေသ



ဝုဏ္ဏန္တ ဟံ ဣန္ဒြိယကုန် သော ဝုဏ္ဏန္တတို့ကိုမဂ္ဂါမဂ္ဂါစ၊ မဂ်ဗိဇ္ဇာ ရောက်
 ကြောင်းတရားကိုလည်း၊ အာရိက္ခိယိန္ဒြိယကုန်မူပြီ၊ အာရေယကံ၊
 မဂ်ညာဏ်ဝိပဿနာညာဏ်အဆင်းကို၊ ဒုဿယိတွာနု၊ ပြုထောင်မူပြီး၍၊ အာမ
 တံ၊ ယေခြင်းကင်းရာဖြစ်သော၊ ဗဒံ၊ မြတ်နိဗ္ဗာန်ကို၊ ဒေသေတွာ၊ ဟော
 ထောင်မူပြီး၍၊ အပ္ပိက္ခန္ဓော၊ ကြီးစွာသောမီးသျှံကဲ့သို့၊ ဇလိတွာ၊ ထွန်း
 တောက်ပ၍၊ သော၊ ထိုဝိပဿီမြတ်စွာဘုရားသည်၊ သဿဝကော၊ တပည့်
 သားသာဝကနှင့်တကွ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ၊ ဣဒ္ဓိဝရံ၊ တန်ခိုး
 ထောင်မြတ်သည် လည်းကောင်း၊ ပုညဝရံ၊ ဘုန်းတော်မြတ် သည်လည်း
 ကောင်း၊ ထက္ခဏဂ္ဂကုသုမိတံ၊ စက်လက္ခဏာထောင် စသည်တို့ဖြင့်ပွင့်
 လင်းစွာ တန်ဆာ ဆင်အပ်သော မြတ်စွာဘုရား၏ ကိုယ်တော်သည်
 လည်းကောင်း၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ အန္တရဟိတံ၊ ကွယ်တော်မူပြီ၊
 သဗ္ဗသင်္ခါရာ၊ အလုံးစုံသော သင်္ခါရတို့သည်၊ နန္ဒရိက္ခာ၊ အချည်းနှီးတို့
 သာကည်း၊ ဗုဒ္ဓေါ၊ သစ္စာလေးပါးကို သိတော်မူပြီးထသော၊ ဝိပဿီ၊ ဝိပဿီ
 အမည်တော်ရှိသော၊ ဇိနဝရော၊ ဘုရားမြတ်သည်၊ သုမိတ္တာရာမဗ္ဗိ၊ သုမိတ္တာ
 ရာမဗ္ဗိ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီး၊ တက္ခေဝံ၊ ထိုသုမိတ္တာရာမဗ္ဗိသာ
 လျှင်၊ တဿ၊ ထိုဝိပဿီမြတ်စွာဘုရား၏၊ ထူပဝရော၊ ခေတ်တော်ကိုဌာပ
 နာရာခေတ်တော်မြတ်သည်၊ သတ္တယောဇနမုသယိတော၊ ခုနစ်ယူဇနာတိုင်
 တိုင်မြင့်၏၊ ဣတိ၊ ဤသို့၊ အာဟာ၊ ဟောတော်မူ၏၊ ကောနဝိသတိမော၊
 တဆဲ့ကိုးဆူမြောက်သော၊ ဝိပဿီသံ၊ ဝိပဿီ အမည်တော်ရှိသော၊ တဂ
 ဝတော၊ မြတ်စွာဘုရား၏၊ ဝံသော၊ အနွယ်တော်သည်၊ နိဗ္ဗိတော၊ ပြီး
 မြင်းသို့ရောက်ပြီ။ ။

သိဝိဗျုဒ္ဓိသံသယ

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ ဝိပဿီသံ၊ ဝိပဿီမြတ်စွာဘုရား
 ၏ အပရေနု၊ နေဝံအဝိန္ဒိ၊ သဗ္ဗုဒ္ဓေါ၊ သစ္စာလေးပါးကို မိမိအလိုလို သိဟော်
 မူပြီးထသော၊ ခွိသရုတ္တမော၊ ထုနုတ်ဖြဲပစ္စာတို့ထက်မြတ်တော် မူထသော၊ အ
 သမော၊ အတုမရှိထသော၊ အပ္ပဗိပုဂ္ဂလော၊ ထုဘက်ကင်းသောပုဂ္ဂိုလ်မြတ်
 လည်းဖြစ်တော်မူထသော၊ သိဝိသဝုဒ္ဓယောနာမ၊ သိဝိအမည်တော်ရှိသော
 ဇိနော၊ မြတ်စွာဘုရားသည်၊ ဥပ္ပဗ္ဗိ၊ ပွင့်တော်မူပြီ၊ သောတဂဝံ၊ ထိုသိဝိမြတ်
 စွာဘုရားသည်၊ မာရသေနံ၊ မာရ်မင်းစစ်သည်အပေါင်းကို၊ ဗုမန္ဓိတွာ၊ နှိပ်
 နင်းထောင်မူ၍၊ ဥတ္တမံ၊ မြတ်သော၊ သဗ္ဗောမိ၊ အရဟတ္တမဂ်ညာဏ် သဗ္ဗညု

တညာတံသိ၊ ပဏ္ဍိတောရောဂံတော်မူပြီ၊ ပါဏိနံ၊ သတ္တဝါတို့အား၊ အနုကမ္ပါ
 ယံ၊ အစဉ် သနားတော်မူသဖြင့်၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ပဝတ္တေ
 သိ၊ ဟောတော်မူပြီ၊ သိသိမ္မိ၊ သိသိအမည်တော်ရှိသော၊ ဇိနုဂင်္ဂေ၊ ဘုရား
 မြော်သည်၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ပဝတ္တေန္တေ၊ ဟောတော်
 မူသည်ရှိသော်၊ ကောဓိသတ သဟဿာနံ၊ ကုဇေတသိန်းသော လူနတ်
 ဗြဟ္မာတို့အား၊ ပဋ္ဌမာဘိသမယော၊ ရှေးဦးစွာသစ္စာလေးပါးကို ထိုးထွင်း၍
 သိသည်၊ အဟု၊ ဖြစ်ပြီ၊ အပရစ္စိ၊ တပါးသော အခါ၌လည်း၊ နုရုတ္တမေ၊
 လူတို့ထက်မြတ်သော၊ ဂဏသေဋ္ဌေ၊ ဂိုဏ်းအထွတ်အမြတ် ဖြစ်တော်မူ
 သောမြတ်စွာဘုရားသည်၊ ဓမ္မံ၊ တရားတော်ကို၊ ဒေသေန္တေ၊ ဟောတော်မူ
 သည်ရှိသော်၊ နုဂုတိကောဓိသဟဿာနံ၊ ကုဇေကိုးသောင်းသော လူနတ်
 ဗြဟ္မာတို့အား၊ နုတိယာဘိသမယော၊ နှစ်ကြိမ်မြောက် သစ္စာလေးပါးကို
 ထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီ၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သဒ္ဓေဝ
 ကေ၊ နတ်နှင့်တကွသော၊ လောကေ၊ လောက၌၊ ယမကပါဓိဟာရိယဉ္စ၊ ယ
 ခိုက်ပြာဓိဟာရိယံလည်း၊ ဒဿယန္တေ၊ ပြုတော်မူရာ၌၊ အသိတိကောဓိသ
 ဟဿာနံ၊ ကုဇေရှစ်သောင်းသောလူနတ်ဗြဟ္မာတို့အား၊ တတိယာဘိသမ
 ယော၊ သုံးကြိမ်မြောက်သစ္စာလေးပါးကို ထိုးထွင်း၍ သိသည်၊ အဟု၊
 ဖြစ်ပြီ။

အဘိသမယသုံးပါးပြီး၏။

မဟောသိနေ၊ သိလစသောမြတ်သောကျေးဇူးကိုရှာတော်မူပြီးသော၊
 သိသိဿာရိ၊ သိသိမြတ်စွာဘုရားအားလည်း၊ ဝိမလောနံ၊ ကိလေသာအညစ်အ
 ကြေးတို့မှကင်းစင်တော်မူကုန်ပြီးထသော၊ သန္တမိတ္တာနံ၊ ငြိမ်သက်သော
 စိတ်လည်းရှိတော်မူကုန်ထသော၊ တာဒိနံ၊ သည်းခံခြင်း ကျေးဇူးလည်းရှိ
 တော်မူကုန်ထသော၊ ဝိဏာသဝါနံ၊ ရဟန္တာတို့၏၊ တယော၊ သုံးပါးကုန်
 သော၊ သဒ္ဓိပါတာ၊ အစည်းအဝေးတို့သည်၊ အာသု၊ ဖြစ်ကုန်ပြီ။ သိက္ခ
 သတသဟဿာနံ၊ တထိန်းကုန်သောရဟန္တာတို့အား၊ ပဋ္ဌမော၊ ရှေးဦးစွာ
 သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ၊ အသိတိဘိက္ခု
 သဟဿာနံ၊ ရှစ်သောင်းသော ရဟန္တာတို့အား၊ နုတိယော၊ နှစ်ကြိမ်
 မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ သတ္တ
 တိဘိက္ခုသဟဿာနံ၊ ခုနှစ်သောင်းသောရဟန္တာတို့အား၊ တတိယော၊
 သုံးကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ၊
 တေရိတာသဝါ၊ ထိုရဟန္တာတို့သည်၊ တောရုမ္ဘိ၊ ရေ၌၊ သမ္ပဝဓိတံ၊ ကောင်း

ခြင်းငှါ၊ ဝေဟိ၊ ပါရမီကျေးဇူးကို၊ အဓိဋ္ဌာသိ၊ ဆောက်တည်ပြီး၊ သိဒ္ဓိသော
သိဒ္ဓိအမည်တော်ရှိသော၊ မဟေသိနောစ၊ မြတ်စွာဘုရား၏ထည်း၊ နုဇနံ၊
ပြည်တော်သည်၊ အရုဏဝတီနာမ၊ အရုဏဝတီအမည်ရှိ၏၊ ဝတ္ထိယော၊
ခမည်းတော်မင်းသည်၊ အရုဏောနာမ၊ အရုဏအမည်ရှိ၏၊ ဇနိကာ၊ မယ်
တော်သည်၊ ပတာဝတီနာမ၊ ပတာဝတီအမည်ရှိ၏၊ သော၊ ထိုသိဒ္ဓိမြတ်
စွာဘုရားသည်၊ သတ္တဝသသဟဿာနိ၊ အနှစ်ချနှစ်ထောင်တို့ ပတ်လုံး၊
အဂါရုံအဂါရုမဇ္ဈေ၊ ရွှေနန်းတော်၏အထပ်၌၊ အဇ္ဈာဝတိ၊ စိုးအုပ်၍နေပြီး၊
သုစန္ဒကော၊ သုစန္ဒကပြာသာန်ထည်းကောင်း၊ သိရိနာဒိဝါသတော၊ သိရိနာ
ပြာသာန်ဝါသဘပြာသာန်ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမာ၊ မြတ်တုန်
သော၊ ပါသာဒါ၊ ပြာသာန်တို့သည်၊ တယော၊ သုံးဆောင်တို့တည်း၊
သမလင်္ကတာ၊ ကောင်းစွာထန်ဆာ ဆင်အပ်ကုန်သော၊ စတုပိသသဟ
ဿာနိ၊ ရှစ်သောင်းကုန်သော၊ နာရိယော၊ မင်းသို့အပေါင်းတို့သည်၊ သဗ္ဗ
ကာမာနာမ၊ သဗ္ဗကာမာအမည်ရှိသော၊ နာရိ၊ ဝိပုယားကို၊ မရိဝါဓေသု၊
ခြံရံကုန်ပြီး၊ အတြိဇော၊ သားတော်သည်၊ အတုဇောနာမ၊ အတုဇအမည်
ရှိ၏၊ ဝရိသုတ္တမော၊ ယောက်ျားမြတ်သည်၊ စတုရော၊ လေးပါးကုန်သော၊
နိမိတ္တေ၊ နိမိတ်တို့ကို၊ ဒိသ္မာ၊ မြင်၍၊ ဟတ္ထိယာနေန၊ ဆင်ယဉ်တော်ဖြင့်၊
နိက္ခမိ၊ တောထွက်တော်မူ၏၊ အဋ္ဌမာသံ၊ ရှစ်လပတ်လုံး၊ ပခါနုစာရံ၊ ခုတ္တ
ရစရိယာကို၊ အစရိ၊ ကျင့်တော်မူပြီး၊ ဗြဟ္မာနာ၊ ဗြဟ္မာမင်းသည်၊ ယာဗ်
တော၊ တောင်းပန်အပ်ထသော၊ သန္တော၊ တည်ကြည်ပြိုင်သက်တော်မူထ
သော၊ လောကဂ္ဂနာယကော၊ လူသုံးပါးတို့၏မြတ်သောနိဗ္ဗာန်ခရီးညွှန်ဖြစ်
တော်မူထသော၊ မဟာပီရော၊ ကြီးမြတ်သောလုံ့ထရှိတော်မူထသော၊ န
ရုတ္တမော၊ လူတို့ထက်မြတ်တော်မူထသော၊ သိဒ္ဓိ၊ သိဒ္ဓိမြတ်စွာဘုရားထည်း၊
မိဂဒါယေ၊ မိဂဒါဝန်တော၌၊ စက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ဝတ္ထိ၊ ဟော
တော်မူပြီး၊ မဟေသိနော၊ သိထစသောမြတ်သောကျေးဇူးကိုရှာတော်
မူပြီးသော၊ သိဒ္ဓိသပိ၊ သိဒ္ဓိမြတ်စွာဘုရားအားထည်း၊ အတိဘူစေစ၊ အတိ
ဘူထည်းကောင်း၊ သမ္ဘဝေါစေစ၊ သမ္ဘဝထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧ
တိက္ခ၊ ရှစ်ယောက်သော ရဟန်းတို့သည်၊ အဂ္ဂသာပကာ၊ မြတ်သော
ထက်ျာရုံထက်ဝဲရုံသာဝိကတို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီး၊ ဥဇ္ဈောကော၊
အလုပ်အကျွေးတော်ရဟန်းသည်၊ ဝေမကာရောနာမ၊ ဝေမကာရအမည်ရှိ
၏၊ သနိယာစ၊ သနိယာထည်းကောင်း၊ ပဒုမာစ၊ ပဒုမာထည်းကောင်း၊
ဣတိ၊ ဤသို့၊ ဧတိက္ခ၊ ရှစ်ပါးသောတိက္ခ၊ နိမတို့သည်၊ အဂ္ဂသာပိကာ၊



မြတ်သောလက္ခဏာရုံလက်ဝဲရုံသာဝိကာမတို့သည်။ အဟောသု၊ ဖြစ်ကုန်ပြီ၊ တာသဘာဝတော၊ ထိုသိဒ္ဓိမြတ်စွာဘုရား၏၊ ဗောဓိ၊ ပွင့်တော်မူရာဗောဓိပင်ကို၊ ဝုဏ္ဏာရီကောတိ၊ သရက်ဖြူပင်ဟူ၍၊ ဝုတ္တိ၊ ဆိုးဆပ်၏၊ သိဒ္ဓိဝဋ္ဌေါစ၊ သိဒ္ဓိဝဋ္ဌလည်းကောင်း၊ နန္ဒေဝ၊ နန္ဒလည်းကောင်း၊ ဣတိ၊ ဤသို့၊ နေ့ဥပါသကာ၊ နှစ်ယောက်သောဒါယကာတို့သည်၊ အဂ္ဂုပဋ္ဌာကာ၊ မြတ်သော အလုပ်အကျွေးတော်ဒါယကာတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ ပိတ္တာစေတ၊ ပိတ္တာလည်းကောင်း၊ သုဂုတ္တာစေတ၊ သုဂုတ္တာလည်းကောင်း၊ ဣတိ၊ ဤသို့၊ နေ့ဥပါသကာ၊ နှစ်ယောက်သောဒါယကာမတို့သည်၊ အဂ္ဂုပဋ္ဌိကာ၊ မြတ်သော အလုပ် အကျွေးတော် ဒါယကာမတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ ကဉ္စနန္ဒိကသံကာသော၊ အထူးထူးသောရတနာတို့ဖြင့် သန်းကြွယ်သောရွတ်ိုင်နှင့်တူထသော၊ ဣတ္ထိံ သဝရလက္ခဏော၊ သုံးဆဲ့နှစ်ပါးသောယောကျ်ား မြတ်တို့၏လက္ခဏာနှင့်ပြည့်စုံတော်မူထသော၊ သောဗုဒ္ဓေါ၊ ထိုသိဒ္ဓိမြတ်စွာဘုရားသည်၊ ဥစ္စတရေန၊ အရပ်တော် အမြင့်အားဖြင့်၊ သတ္တတိဟတ္ထဗုဒ္ဓတော၊ အတောင်ရန်ဆယ်မြင့်တော်မူ၏၊ အမှာကံဘဝတော၊ ငါတို့ မြတ်စွာဘုရား၏၊ ကာယာ၊ ကိုယ်တော်မှ၊ ဗျာမပ္ပဘာ၊ တလံမျှလောက်သောအရောင်တို့သည်၊ ဒိဝါရတ္တိံ၊ နေ့ညဉ့်ပတ်လုံး၊ နိရုန္တရံ၊ မပြတ်၊ ဒိသောဒိသံ၊ အရပ်တိုင်းအရပ်တိုင်း၊ နိစ္ဆရန္တိ၊ ထွက်ကုန်သိသကဲ့သို့၊ တထာ၊ ထိုအဘူ၊ တာသဝိ၊ ထိုသိဒ္ဓိမြတ်စွာဘုရား၏လည်း၊ ကာယာ၊ ကိုယ်တော်မှ၊ ဗာဘ၊ အရောင်တော်တို့သည်၊ ယောဇနသော၊ ယူဇနာအားဖြင့်၊ တိဏိ၊ သုံးယူဇနာတို့တိုင်တိုင်၊ ဒိဝါရတ္တိံ၊ နေ့ညဉ့်ပတ်လုံး၊ နိရုန္တရံ၊ မပြတ် ဒိသောဒိသံ၊ အရပ်တိုင်းအရပ်တိုင်း၊ နိစ္ဆရန္တိ၊ ထွက်ကုန်၏၊ တာသမဟောသိနော၊ ထိုသိဒ္ဓိမြတ်စွာဘုရား၏အာယု၊ အသက်တော်သည်၊ သတ္တတိဝသသဘာသောနိ၊ အနှစ်ခုနှစ်သောင်းတို့ကာလပတ်လုံး၊ ဟောတိ၊ ဖြစ်၏၊ တာဝတာ၊ ထိုမျှလောက်၊ တိဋ္ဌမာနော၊ တည်တော်မူထွက်၊ သော၊ ထိုသိဒ္ဓိမြတ်စွာဘုရားသည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊ လူနတ်ပြဟွာ သတ္တဝါအပေါင်းကို၊ သံသာရသေ့တတော၊ သံသာရာတည်းဟူသောသရဒ္ဓရာရေအယဉ်မှ၊ တာရေထိ၊ နိဗ္ဗာန်သို့ကပ်တင်တော်မူပြီ၊ သော၊ ထိုသိဒ္ဓိမြတ်စွာဘုရားသည်၊ ဓမ္မမေဓော၊ တရားတည်းဟူသောရိပ်းကြီးကို၊ ပဝသမိတွာ၊ ရွာစေတော်မူပြီး၍၊ သဒေဝကော၊ နတ်နှင့်တကွသောသတ္တဝါအပေါင်းကို၊ တေမယိတွာ၊ သစ္စာလေးပါးကို သိစေသောအားဖြင့် စွတ်စေပြီး၍၊ ဓေမန္တံ၊ တေးတကာတို့၏ဆုံးရာအမှန်မြတ်နိဗ္ဗာန်သို့၊ ပါပယိတွာန၊ ရောက်စေ

ပြီး၍၊ သသံဝကော၊ တပည့်သားသာဝကအပေါင်းနှင့်တကွ၊ နိဗ္ဗုတော၊
 ပရိနိဗ္ဗာန်ပြုတော်မူပြီ၊ အနုဗျဗ္ဗနသမ္ပန္နံ၊ ရှစ်ဆယ်သောထက္ခဏာတော်ငယ်
 တို့နှင့်ပြည့်စုံထံသော၊ နန္ဒတ္တံ သဝရထက္ခဏံ၊ သုံးဆဲ နှစ်ပါးသောဖောက္ခိယား
 မြတ်တို့၏ထက္ခဏာတော်ကြီးတို့နှင့်လည်း ပြည့်စုံထံသော၊ ဥပစိတပုည
 သန္တာရလဒ္ဓကာယဏုသထပထ သိရိသောတဂ္ဂထက္ခဏာသမူဟံ၊ ဖြည်း
 ဆည်းပူးတော်မူအပ်သောပါရမီတော်တည်းဟူသောကောင်းမှုအဆောက်
 အဦတို့ကြောင့်ရအပ်သော ကိုယ်တော်၌ကုသိုလ်၏အကျိုးဖြစ်သောအသ
 ခေဖြင့် တင့်တယ်သော ထက္ခဏာတော် အပေါင်းဟုဆိုအပ်သော၊ တံ
 သဗ္ဗံ၊ ထိုအထုံးစုံသည်၊ အန္တရဟိတံ၊ ကွယ်ပြီ၊ သဗ္ဗသင်္ခါရာ၊ အထုံးစုံသော
 သင်္ခါရတရားတို့သည်၊ နန္ဒရိတ္တာ၊ အချိုးနှိုးတို့သာတည်း၊ ဗုဒ္ဓေါ၊ သစ္စာလေး
 ပါးကိုသိတော်မူပြီးထံသော၊ သိဝိ၊ သိဝိအမည်တော်ရှိထံသော၊ ရနိဝရော
 ဘုရားမြတ်သည်၊ အသာရာမမ္ဘိ၊ အသာရာမ၌၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြု
 တော်မူပြီ၊ တက္ကော၊ ထိုအသာရာမ၌သာလျှင်၊ တဿ၊ ထိုသိဝိမြတ်စွာ
 ထုရား၏၊ ထူပဝရော၊ ခေတ်တော်ကုသိုလ်ပနာရာစေတီတော်မြတ်သည်၊ တီ
 ဏိယော၊ အနုမဂ္ဂတော၊ သုံးယုဇနာတိုင်တိုင်ဖြင့်၏၊ ဣတိ၊ ဤသို့၊ အာဟ၊
 ဟောတော်မူ၏၊ ဝိသတိမော၊ အဆူနှစ်ဆယ်မြောက်သော၊ သိဝိဿ၊
 သိဝိအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာထုရား၏၊ ဝံသော၊ အနွယ်
 တော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ဝေသာဘုဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ တက္ကောမဏ္ဍကပ္ပမိ၊ ထိုမဏ္ဍကပ္ပာ
 န္ဓိသာလျှင်၊ အသမော၊ အတုမရှိထံသော၊ အပ္ပရိပုပ္ဖလော၊ ထုဘက်ကင်း
 သောပုဂ္ဂိုလ်မြတ်လည်း ဖြစ်တော်မူထံသော၊ နာမေန၊ အမည်တော်အား
 ဖြင့်၊ ဝေသာဘုနာမ၊ ဝေသာဘုအမည်တော်ရှိထံသော၊ သောဇိနော၊ ထို
 မြတ်စွာထုရားသည်၊ လောကေ၊ လောက၌၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူပြီး ။ ဗန္ဓနံ၊
 ထူးအနှောင် အဖွဲ့ကို၊ ဆေတွာ၊ ဖြတ်၍၊ ဂစ္ဆန္တော၊ လိုရာပိုင်ပိုင် တော
 မြိုင်နက်သို့နှစ်သက်စွင်လန်း ဘေးဘျားပယ်ရှား ထွက်ခါသွားသော၊ နာ
 ဂေါ၊ ဆင်ပြောင် ကြီးကဲ့သို့၊ ရာဂပ္ပိစေ၊ ရာဂမီးသည်သာလျှင်၊ အာ
 နိတ္တံ၊ ရဲရဲပြောင်ပြောင် တောက်လောင် ထံသော၊ သဒါ၊ အခါခပ်ထိမ်း၊
 တဏှာနံ၊ တဏှာတို့၏၊ ဝိဇိတံ၊ နိုင်ငံလည်း ဖြစ်ထံသော၊ ဣဒလောကတ္တ
 ယံ၊ ဤလောကသုံးပါး အပေါင်းကို၊ ဆေတွာ၊ ဖြတ်၍၊ ဥတ္တံ၊ မြတ်သော၊



သဗ္ဗောဓိ၊ အရဟတ္တ မဂ်ညာဏ် သဗ္ဗညုတညာဏ် တော်ဝင်၊ ဗဟိန္ဒရ၊
 ရောက်တော်မူပြီ။ ဝေသာတု၊ ဝေသာတုအမည်ရှိသော၊ လောကနာ
 ယကော၊ မြတ်စွာတုရားသည်၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ဗဝိက္ခေ
 နန္တေ၊ ဟောတော်မူသည်ရှိသော်၊ အသိတိကောဓိသဟာဿာနံ၊ ကုဇေရှစ်
 သောင်းသောရဟန်းတို့အား၊ ပဋ္ဌမောတိသမယော၊ ရှေးဦးစွာသစ္စာ
 လေးပါးကိုထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီ။ လောကဇေဋ္ဌေ၊ လူသုံးတို့
 ထက်ကြီးမြတ်တော်မူသော၊ နရာသတော၊ ဝေသာတု မြတ်စွာတုရားသည်
 ရုဋ္ဌတိုင်းနိုင်ငံ၌၊ စာရိကံ၊ ဒေသစာရိကို၊ ပတ္တနန္တေ၊ ကြွတော်မူသည်ရှိသော်
 သတ္တတိကောဓိသဟာဿာနံ၊ ကုဇေ ခုနစ်သောင်းသောရဟန်းတို့အား
 နုတိယာတိသမယော၊ နှစ်ကြိမ်မြောက်သောသစ္စာလေးပါးကိုထိုးထွင်း၍
 သိသည်၊ အဟု၊ ဖြစ်ပြီ။ သော၊ ထိုဝေသာတုမြတ်စွာတုရားသည်၊ ဒသသ
 ဟာသိ၊ တသောင်းသောကဓာတ်၌၊ နရမဇ္ဈ၊ လူနတ်တို့သည်၊ သမာဂတာ၊
 အညီအညွတ်စီးဝေးကုန်ပြီးသည်ရှိသော်၊ သဒေဝကော၊ နတ်နှင့်တကွသော
 လောက၌၊ မဟာဗိဇ္ဇိ၊ ကြီးစွာသောမိစ္ဆာအယူကို၊ ဝိနောဒေန္တော၊ ပယ်ဖျော်
 စေရောက်၊ ပါဠိဟိရံ၊ ယဇိက်ပြာဓိဟာကို၊ ကရောတိ၊ ပြုတော်မူ၏၊ အတ္တ
 တံ၊ မဖြစ်ဘူးသော၊ လောမဟံသနံ၊ ကြက်သီးမွေးညှင်းထခြင်းရှိသော၊ မ
 ဟာအစ္စ ရိယံ၊ ကြီးစွာသော အံ့သွယ်သရဲကို၊ ဗိသ္ဗာ၊ မြင်၍၊ ဒေဝါစေဝ၊
 နတ်တို့သည်လည်းကောင်း၊ မနုဿာစ၊ လူတို့သည်လည်းကောင်း၊ ဣတိ၊
 ဤသို့၊ သဗ္ဗိကောဓိယော၊ ကုဇေမြောက်ဆယ်တို့သည်၊ ဗုဇ္ဈဇေ၊ သစ္စာလေး
 ပါးကိုထိုးထွင်း၍သိကုန်ပြီ။ ။

အဘိသမယသုံးပါးပြီး၏။

ဝေသာတုဿ၊ ဝေသာတုအမည်တော်ရှိသော၊ မဟေသိနေ၊ မြတ်စွာတုရား
 အား၊ ဝိမသာနံ၊ ကိလေသာအညစ်အကြေးတို့မှ ကင်းစင်တော်မူကုန်ပြီးထ
 သော၊ သန္တမိတ္တာနံ၊ ငြိမ်သက်သောစိတ်လည်းရှိတော်မူကုန်ထသော၊ တာဒိ
 နံ၊ သည်းခံခြင်းကျေးဇူးနှင့်လည်းပြည့်စုံတော်မူကုန်ထသော၊ ဝိကာသဝ
 နံ၊ ရဟန္တာတို့၏၊ တယော၊ သုံးပါးကုန်သော၊ သဒ္ဓိပါတာ၊ အစည်းအဝေးတို့
 သည်၊ အာသု၊ ဖြစ်ကုန်ပြီ။ အသိတိကောဓိ သဟာဿာနံ၊ ကုဇေရှစ်
 သောင်းသောရဟန်းတို့အား၊ ပဋ္ဌမော၊ ရှေးဦးစွာသော၊ သမာဂမော၊ အ
 စည်း အဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ သတ္တတိဘိက္ခု၊ သဟာဿာနံ၊ ခုနစ်
 သောင်းသောရဟန်းတို့အား၊ နုတိယော၊ နှစ်ကြိမ်မြောက်သော၊ သမာဂ
 ပော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ မဟေသိနေ၊ ဝေသာ တု

မြတ်စွာဘုရားအား၊ ဇရာဒိဿယဘိတာနံ၊ ဇရာစသော ဘေးကို ကြောက်
ကုန်ပြီးထသော၊ ဩရသာနံ၊ ရွှေရင်တော်နှစ်သားတော်ချစ် မြစ်တော်မူ
ကုန်ထသော၊ သဗ္ဗဘိက္ခုသဟဿာနံ၊ ခြောက်သောင်းသော ရဟန္တာတို့
၏၊ တာဏိယော၊ သုံးကြိမ်မြောက်သော၊ သမာဂမော၊ အစည်းအဝေးသည်၊
အာသိဖြစ်ပြီ။

သဒ္ဓါပါတသုံးပါးပြီး၏။

အဟံ၊ ငါသည်၊ တေနုဿမယေန၊ ထိုအခါ၌၊ သုဒဿနောနာမ၊ သုဒဿန
အမည်ရှိသော၊ ဝတ္တိယော၊ မင်းသည်၊ ဟုတ္တာ၊ ဖြစ်၍၊ သသံဗံ၊ သင်္ခရာနှင့်
တက္ခ၊ ဇိနံ၊ မြတ်စွာဘုရားကို၊ နိမန္တေတွာ၊ ပင့်ဖိတ်၍၊ မဟာဂုဟံ၊ မြတ်
သော သူတို့နေခြင်း၌ ထိုက်သော၊ မဟာဝိဟာရဒါနံ၊ မြတ်သော ကျောင်းအ
လှူကို၊ ဗတွာ၊ လှူပြီး၍၊ အနုပါနေန၊ ဆွမ်းအဖျော်ယမကာဖြင့်လည်းကောင်း၊
ဝတ္ထေန၊ သင်္ကန်းထုာပုဆိုးဖြင့်လည်းကောင်း၊ သသံဗံ၊ ရဟန်းသံဃာနှင့်
တက္ခသော၊ ဇိနံ၊ ဝေဿဘုမြတ်စွာဘုရားကို၊ ပူဇော်၊ ပူဇော်ပြီ။ အသ
မဿ၊ အထုမရှိသော၊ တဿဗုဒ္ဓဿ၊ ထိုဝေဿဘုမြတ်စွာဘုရား၏၊ ဥက္ကမံ
မြတ်သော၊ ဝတ္တိတံ၊ ဟောတော်မူအပ်သော၊ စက္ကံ၊ ဓမ္မစက်ဒေသနာတော်
ကိုလည်းကောင်း၊ ပဏိတံ၊ မြတ်သော၊ ဓမ္မံ၊ ဈာန်မဂ်ဖိုလ် တရားကိုလည်း
ကောင်း၊ သုတွာန၊ ကြားနာရ၍၊ ပဗ္ဗန္ဓံ၊ ရဟန်းအဖြစ်ကို၊ အသိရောဓယိံ၊
အလွန်နှစ်သက်ပြီ။ မဟာဒါနံ၊ ကြီးစွာသော အလှူကြီးကို၊ ပဝတ္ထေတွာ၊
ဖြစ်စေ၍၊ ဝတ္တိဒိဝံ၊ နေ့ညဉ့်ပတ်လုံး၊ အတန္တိ တော၊ မပျင်းမိသည်ဖြစ်၍၊ ဂုဏ
သမ္ပန္နံ၊ ဈာန်သမာပတ်ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသော၊ ပဗ္ဗန္ဓံ၊ ရဟန်းအဖြစ်ကို
ယာဓိတွာ၊ တောင်း၍၊ ဇိနသန္တိကေ၊ ဝေဿဘုမြတ်စွာဘုရား၏ အထံတော်
၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီ။ အာစာရဂုဏသမ္ပန္နော၊ အကျင့်ဂုဏ်နှင့်ပြည့်စုံသော၊
ဝတသိလသမာဟိတော၊ အကျင့်သိထကိုဖြည့်ခြင်း၌၊ သဗ္ဗညုတံ၊ ဘုရားအ
ဖြစ်ကို၊ ဝေဿန္တော၊ ရှာသော၊ အဟံ၊ ငါသည်၊ ဇိနဿာသနေ၊ ဝေဿဘုမြတ်
စွာဘုရား၏ သာသနာတော်၌၊ ရမာမိ၊ မွေ့လျော်၏။ သဒ္ဓါပိတိံ၊ ကြည်ညို
ခြင်းနှစ်သက်ခြင်းသို့၊ ဥပဂတိာ၊ ရောက်၍၊ သတ္ထာရံ၊ ဆရာဖြစ်သော၊ ဗုဒ္ဓံ၊
ဝေဿဘုမြတ်စွာဘုရားကို၊ ဝဗ္ဗာမိ၊ ရှိခိုး၏။ မဟာ၊ ငါ၏၊ ပိတိံ၊ နှစ်သက်ခြင်း
သည်။ ဗောဓိယာယေဝကာရကာ၊ ဘုရားဖြစ်လိုသော အကြောင်းကြောင့်
သာလျှင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ သမ္ပုဇ္ဈော၊ ဝေဿဘုမြတ်စွာဘုရားသည်၊ မမ၊ ငါ

၉။ အနိစ္စတ္ထဓာနသံ၊ မဆုတ်မနစ်ဘုရားအဖြစ်ကိုချစ်သော နှလုံးကို၊ ဥတွာ၊
သိတော်မူ၍၊ ဣကော၊ ဤမဏ္ဍကမ္ဘာ၌၊ ကေတိံသေ ကပ္ပေ၊ သုံးဆယ့်တ

ကမ္ဘာထက်၌၊ အယံ၊ ဤသုဒ္ဓံသနမထေရ်သည်။ ဗုဒ္ဓေါ၊ ဂေါတမတုရား
သည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ တေဝစနံ၊ ဤသို့သောဗျာဒိတ်စ
ကားတော်ကို အပြစ်၊ မိန့်တော်မူပြီ။ အဟုအဟော၊ ဩော်အံ့ဩာဇူထံ
ရှိစွ၊ တထာဂတော၊ ဂေါတမတုရားသည်၊ ရမ္မာ၊ နှလုံး၊ ဓမ္မေ၊ လျော်ဘွယ်ရှိ
သော၊ ကဝိသဂ္ဂယာ၊ ကဝိသဝတ်ပြည်မှ၊ (ပ)၊ နိက္ခမိတွာ၊ တောထွက်၍၊ ပဝေ
နံ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့ထက်၊ ပဒဟိတွာန၊ အားထုတ်တော်မူ၍၊ ဒုက္ခရ
ကာရိကံ၊ ဒုက္ခရစရိယာကို၊ ကတွာ၊ ပြုတော်မူ၍၊ အသတ္တမုထေ၊ ညောင်ဗုဒ္ဓ
ဟေပင်ရင်း၌၊ ဗုဒ္ဓိဿတိ၊ ပွင့်လတ္တံ့၊ ဣမံအုမသ၊ ဤသုဒ္ဓံသနမထေရ်၏
သဗ္ဗုခါ၊ မျက်မှောက်ပေတ်၌၊ ဟေသာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ ပဏ္ဍေ
န္တိ၊ ဆုတောင်းကြကုန်၏အတံ၊ ဝါသည်၊ တဿာပိ၊ ထိုဝေသာတုမြတ်စွာတု
ရား၏သည်း၊ ဝစနံ၊ ဗျာဒိတ်စကားတော်ကို၊ သုတွာ၊ ကြား၍၊ ဘိယေဗျာ၊ လွန်
စွာ၊ စိတ္တံ၊ စိတ်ကို၊ ပဿဒယိ၊ ကြည်လင်စေပြီး၊ ဥက္ကရိ၊ အတိုင်းထက်အ
လွန်၊ ဒသပါရမီ၊ ဆယ်ပါးသောပါရမီတို့ကို၊ ပုရိယာ၊ ဖြည့်ခြင်းငှါ၊ ဝတံ၊ ပါ
ရမီကျေးဇူးကို၊ အမိဋ္ဌာံသိ၊ ဆောက်တည်ပြီ။ ဝေသာတုသ၊ ဝေသာ
တုအမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာတုရား၏နဂရံ၊ ပြည်တော်
သည်၊ အနောမံနာမ၊ အနောမအမည်ရှိ၏၊ ခတ္တိယော၊ ခမည်းတော်မင်းသည်၊
သုပ္ပတိတောနာမ၊ သုပ္ပတိတအမည်ရှိ၏၊ မာတာ၊ မယ်တော်သည်၊ ယသဝ
တိနာမ၊ ယသဝတိအမည်ရှိ၏၊ သော၊ ထိုဝေသာတုမြတ်စွာတုရားသည်၊
ဆဗ္ဗသုဗ္ဗသဟာသဝါနိ၊ အနှစ်ခြော်ထောင်တို့ပတ်လုံး၊ အဂါရံ၊ ရွှေနန်းတော်၏
အသယံ၌၊ အန္တိဝသိ၊ စိုးအုပ်၍နေပြီ၊ ရုပိသုရုပိရုတိဝစနာ၊ ရုပိပြာသာန်သုရု
ပိပြာသာန်ရုတိဝစနာပြာသာန်ဟုဆိုအပ်ကုန်သော၊ ဥက္ကမာ၊ မြတ်ကုန်သော၊
ပါသာဒါ၊ ပြာသာန်တို့သည်၊ တယေဝ၊ သုံးဆောင်တို့တည်း၊ သမလကော
တာ၊ ကောင်းစွာတန်ဆာဆင်အပ်ကုန်သော၊ အနန္တတိံသသ ဟာသဝါနိ၊
မယုတ်မလွန်သုံးသောင်းကုန်သော၊ နာရိယော၊ မင်းသို့အပေါင်းတို့သည်၊
သုပိတ္တာနာမ၊ သုပိတ္တာအမည်ရှိသော၊ နာဓိ၊ မိဗုယားကို၊ ပရိဝါရေသု၊ ခြံရံ
ကုန်ပြီ၊ အတြဇော၊ သားတော်သည်၊ သုပ္ပဗုဒ္ဓေါနာမ၊ သုပ္ပဗုဒ္ဓအမည်ရှိ၏။
ပုရိသုက္ကမေဝ၊ ယောကျ်ားမြတ်သည်၊ စတုရော၊ လေးပါးကုန်သော၊ နိမိတ္တေ
နိမိတ်တို့ကို၊ ဒိသွာ၊ မြင်၍၊ သိဝိကာယ၊ ရွှေထမ်းစင်ဟင်္ဂတော်ဖြင့်၊ အထိ
နိက္ခမိ၊ တောထွက်တော်မူပြီ၊ ဆမာသံ၊ ခြောက်ထပ်ပတ်လုံး၊ ပဝေနဇာရံ၊
ဒုက္ခရစရိယာအကျင့်ကို၊ အစရိ၊ ကျင့်တော်မူပြီ။ ဗြဟ္မနာ၊ ဗြဟ္မာမင်း
သည်၊ ယာပိတော၊ တောင်းမန်အပ်ထသော၊ သန္တော၊ တည်ကြည်ငြိမ်သက်

တော်မူထသော၊ မဟာဝီရော၊ ကြီးမြတ်သော ယုံ့လရှိတော်မူထသော၊ န
 ရုတ္တမော၊ လူတို့ထက်မြတ်တော်မူထသော၊ ဝေဿဘုလောကနာယကော၊
 ဝေဿဘုမြတ်စွာဘုရားသည်၊ အရုဏာရာမေ၊ အရုဏာရာမ၌၊ စက္ကံ၊ ဓမ္မ
 နိကြွေးတရားတော်ကို၊ ဝတ္ထိ-ဟောတော်မူပြီ၊ ဝေဿဘုလောက၊ ဝေဿဘု
 အမည်တော်ရှိသော၊ မဟာဝီရော၊ မြတ်စွာဘုရားအား၊ သောဏောစ၊
 သောဏလည်းကောင်း၊ ဥတ္တရေစေ၊ ဥတ္တရလည်းကောင်း၊ ဣတိ၊ ဤသို့၊
 ဇွေဘိက္ခု၊ နှစ်ပါးသောရဟန်းတို့သည်၊ အဂ္ဂသာဝကော၊ မြတ်သောလင်္ကျာရံ
 ထက်ဝဲရံအဂ္ဂသာဝကတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ ဥပဋ္ဌာကော၊ အလုပ်
 အကျွေးတော် ရဟန်းသည်၊ ဥပသန္တောနာမ၊ ဥပသန္တအမည်ရှိ၏၊
 ရာမာစေ၊ ရာမာလည်းကောင်း၊ သမထာစ၊ သမထာလည်းကောင်း၊ ဣတိ၊
 ဤသို့၊ ဇွေဘိက္ခုနိ၊ နှစ်ပါးသောဘိက္ခုနီမတို့သည်၊ အဂ္ဂသာဝိကော၊ မြတ်
 သောလင်္ကျာရံ ထက်ဝဲရံအဂ္ဂသာဝိကမတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊
 တဿာဂဝတော၊ ထိုဝေဿဘုမြတ်စွာဘုရား၏၊ ဗောဓိ၊ ပွင့်တော်မူရာ
 ဗောဓိကို၊ မဟာသာဓေတိ၊ မြတ်သော အင်ကြင်းပင်ဟူ၍၊ ဝုဇ္ဇတိ၊ ထို
 အပ်၏၊ သောတ္ထိ ကောစေ၊ သောတ္ထိက လည်းကောင်း၊ ရ ဖ္ဋောစ၊
 ရ ဖ္ဋလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဗ္ဗပါယကာ၊ နှစ်ယောက်သောဒါယကာ
 တို့သည်၊ အဂ္ဂပဋ္ဌာကော၊ မြတ်သောလင်္ကျာရံ ထက်ဝဲရံ အလုပ်အကျွေး
 တော်တို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ ဂေါတမီစ၊ ဂေါတမီလည်းကောင်း၊
 သိရိမာစေ၊ သိရိမာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဗ္ဗပါယကာ၊ နှစ်
 ယောက်သော ဒါယိကာမတို့သည်၊ အဂ္ဂပဋ္ဌိကော၊ မြတ်သော အလုပ်အ
 ကျွေးတော်ဒါယိကာမတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ ဟေမယုပသ
 မူဂမော၊ ကောင်းစွာထုံးသော ရွှေသည်တိုင်နှင့်တူသော၊ သောဘဂဝါ၊ ထို
 ဝေဿဘုမြတ်စွာဘုရားသည်၊ သဗ္ဗိရတံနဗုဗ္ဗေစေ၊ အထောင်မြောက်
 ဆယ်မြင့်တော်မူ၏၊ ကာယော၊ ကိုယ်တော်မှ၊ ရတ္ထိ၊ အရောင်တော်တို့သည်၊
 နိစ္ဆရတိ၊ ထွက်၏၊ ကိဝိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား၊ ရတ္ထိံ၊ ညဉ့်အခါ၌၊
 မဗ္ဗတော၊ ထောင်ထိုင်၌၊ သိဒ္ဓိဣဝ၊ မီးလျှံကဲ့သို့တည်း၊ သဗ္ဗိဝဿသ
 ဇာဿာနိ၊ အနှစ်ခြောက်သောင်းတို့သည်၊ တဿမဟေဝီရော၊ ထိုဝေဿ
 ဘုမြတ်စွာဘုရား၏၊ အာယု၊ အသက်တမ်းသည်၊ ဟောတိ၊ ဖြစ်၏၊ တာဝတာ
 ထိုမျှသော ကံ၊ နိဗ္ဗမာနေော၊ တည်ထွက်၊ သော၊ ထိုဝေဿဘုမြတ်စွာဘုရား
 သည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊ သတ္တဝါအပေါင်းကို၊ သံသာရသောတ
 တော၊ သံသာရာတည်းဟူသောသမုဒ္ဒရာရေအယဉ်မှ၊ တာဓေထိ၊ နိဗ္ဗာန်သို့



ကယ်တင်တော်မူပြီ။ ။ ဓမ္မံ၊ တရားတော်ကို၊ ဝိတ္ထာရိကံ၊ ပြန်နဲ့ သည်ကို၊
 ကတ္တာ၊ ပြု၍၊ မဟာဇနံ၊ များစွာသောလူအပေါင်းကို၊ ဝိဘဇိတွာ၊ သောတာ
 ပန်စသည်၏အစွမ်းဖြင့်ဝေသာနဲ့တော်မူ၍၊ ဓမ္မနာဝံ၊ တရားဇာည်းဟူသော
 သဘောကို၊ စတုရောစနေိတ္တရ ဏတ္ထာယ၊ လေးပါးသော ဩစမ္မထွက်
 မြောက်စိမ့်သောငှါ၊ ဋ္ဌပေတွာန၊ ထားပြီး၍၊ သော၊ ထိုဝေသာဘုမြတ်စွာ
 ဘုရားသည်၊ သသာဝကော၊ တပည့်သား သာဝက အပေါင်းနှင့်တကွ၊
 နိဗ္ဗုတော၊ ပရိနိဗ္ဗာန်စံတော်မူပြီ။ ။ ဒဿနေယျံ၊ ရှုချင်သွတ်ရှိသော၊
 သဗ္ဗဇနံ၊ ဘုရားနှင့်တကွအလုံးစုံသော သာဝက သံဃာအပေါင်းသည်
 ထည်းကောင်း၊ ဣရိယာပထံ၊ ဣရိယာပုတ် မျှတရာဖြစ်သော၊ ဝိဟာရံ၊
 ကျောင်းတော်သည်ထည်းကောင်း၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ အန္တရဟိတံ
 ကွယ်ပြီ၊ သဗ္ဗသင်္ခါ၊ အလုံးစုံသောသင်္ခါ၊ ရတိသည်၊ နန္ဒရိတ္တံ၊ အချည်း
 နှိုးတို့သာတည်း။ ။ သတ္ထံ၊ လူနတ်တို့၏ ဆရာဖြစ်တော်မူထသော၊ ဝေ
 သာဘု၊ ဝေသာဘုအမည်တော်ရှိထသော၊ ဇိနဝရော၊ ဘုရားမြတ်သည်၊
 ဓေမာရာမဓိ၊ ဓေမာရာမဓိ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ၊ ဓာတု၊ ဓာတ်
 တော်သည်၊ တေသုတေသုပဒေသဘော၊ ထိုထိုအရပ်မျက်နှာတို့၌၊ ဝိတ္ထာရိ
 တံ၊ ပြန်နဲ့သည်၊ အာသိ၊ ဖြစ်ပြီ၊ ဣတိ၊ ဤသို့၊ အာဟ၊ ဟောတော်မူ၏။ ။
 ဧကဝိသတိမော၊ နှစ်ဆဲ့တဆူမြောက်သော၊ ဝေသာဘုဿ၊ ဝေသာဘုအ
 မည်တော်ရှိသော၊ ထဂဝတော၊ မြတ်စွာဘုရား၏၊ ဝံသော၊ အနွယ်တော်
 သည်၊ နိဗ္ဗုတော၊ ပြီးခြင်းသို့ရောက်ပြီ။

ကကုသန္ဓဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရ၊ ဝေသာဘုဿ၊ ဝေသာဘုမြတ်စွာ
 ဘုရား၏၊ အပဓေန၊ နောက်အပို၌၊ ဗွိပဒုတ္တမော လူနတ်မြဟွာတို့ထက်
 မြတ်ထော်မူထသော၊ အပ္ပမေဓေဗျာ၊ မနှိုင်းယှဉ်အပ်ထသော၊ ဒုရာသဒေဂါ၊
 သူဘဝါးတို့သည်မလွှမ်းမိုးမနှိပ်စက် မဖျက်ဆီးနိုင်ထသော၊ နာမေန၊ အ
 မည်တော်အားဖြင့်၊ ကကုသန္ဓနာမ၊ ကကုသန် အမည်တော်ရှိသော၊
 သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ။ သဗ္ဗဘဝံ၊ အလုံးစုံသောဘဝကို၊ ဥဋ္ဌါ
 ဝေတွာ၊ နှုတ်တော်မူ၍၊ စရိယာနံ၊ ပါရမီတို့ကို၊ ပူရထဝလေန၊ ဖြည့်တော်
 မူသည်၏ အစွမ်းဖြင့်၊ ပါရမီဝတော၊ ကမ်းတာဘက်သို့ ရောက်တော်မူပြီ၊
 ပဗ္ဗရံ၊ သံချိုင့်ကို၊ သေတွာ၊ ဖျက်ဆီး၍၊ ဣတ္ထိတဋ္ဌာနံ၊ လိုရာပိုင်ပိုင်ထူးဆန်း
 ရိပ်မြိုင်ဝနိုင်တောအရပ်သို့၊ ပတ္တော၊ ရောက်သော၊ သိဟောဝ၊ တောဆုံး

ထောင်ပိုင်ဦးကိုင်ချုပ်ခြာကေသရာဇာခြင်္သေ့ မင်းကဲ့သို့၊ ဘဝသံယောဇနံ
 ဘဝသံယောဇနံကို၊ ပိဇ္ဇေသေတွာ၊ ဖျော်ဆီး၍၊ ဥတ္တမံ၊ မြတ်သော၊ သဗ္ဗေဓိ
 အရဟတ္တမဂ်ဇာတိသဗ္ဗညုတညါဇာတိသို့၊ ပတ္တော၊ ရောက်တော်မူပြီ။
 ကံကုသန္ဓေ၊ ကကုသန်အမည်တော်ရှိသော၊ ထောကနာယကေ၊ မြတ်စွာ
 ဘုရားသည်၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ပဝတ္ထေန္တေ၊ ဟောတော်
 မူသည်ရှိသော်၊ စတ္တာဓိသကောဓိသဟဿာနံ၊ ကုဇေထေးသောင်းသောလူ
 နတ်ဖြောင့်တို့အား၊ ဓမ္မာဘိသမယော၊ သစ္စာထေးပါးတရားကိုထိုးထွင်း၍
 ထိသည်၊ အဟု၊ ဖြစ်ပြီ၊ ဝုန၊ ထာဘန်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အာကာ
 သေ၊ အာကာသဟုဆိုအပ်သော၊ အန္တလိက္ခမ္ဘိ၊ ကောင်းကင်၌၊ ယမကံ၊
 ရေဒီးအရံအရံသော၊ ဝိကုပ္ပနံ၊ တန်ခိုးဖန်ဆင်းခြင်းကို၊ ကတွာ၊ ပြုတော်မူ
 ၍၊ တိသကောဓိသဟဿာနံ၊ ကုဇေထေးသောင်းကုန်သော၊ ဒေဝမနုဿေ၊
 နတ်လူတို့ကို၊ ဗောဓေထိ၊ သစ္စာထေးပါးကို ထိစေထော်မူပြီ၊ ဝုန၊ တ
 ဘန်၊ နရဒေဝဿ၊ နရဒေဝအမည်ရှိသော၊ ယက္ခဿ၊ ဘီလူးအား၊ စတုသစ္စ
 ပကာသနေ၊ သစ္စာထေးပါးကိုပြုတော်မူရာ၌၊ တဿ၊ ထိုကကုသန်မြတ်စွာ
 ဘုရား၏၊ ဓမ္မာဘိသမယော၊ သစ္စာထေးပါးကိုထိုးထွင်း၍ သိသောပရိသတ်
 သည်၊ ဂဏနာတော၊ ဂဏန်းသင်္ချာအားဖြင့်၊ အသဿိယော၊ မရေထွက်နိုင်၊ ။

အဘိသမယသုံးပါးပြီး၏။

ကကုသန္ဓဿ၊ ကကုသန်အမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာ
 ဘုရားအား၊ ဝိမလဒနံ၊ ကိလေသာအညစ်အကြေးတို့မှကင်းစင်တော်မူကုန်
 ပြီးထသော၊ သန္တမိတ္တာနံ၊ ငြိမ်သက်သောပိတ်စည်းရှိတော်မူကုန်ပြီးထ
 သော၊ တာဒိနံ၊ သည်းခံခြင်းကျေးဇူးနှင့်စည်းပြည့်စုံတော်မူကုန်ထသော၊
 ဝိသာသဝါနံ၊ ရဟန္တာတို့၏၊ ဧကော၊ ဘကြိမ်သော၊ သမာဂမော၊ အစည်း
 အဝေးသည်၊ အာထိ၊ ဖြစ်ပြီ၊ တဒါ၊ ထိုအခါ၌၊ အာသဝါဒိဂဏက္ခယာ၊
 အာသဝအစရှိသောတရား အပေါင်းတို့၏ကုန်ရာဖြစ်သော၊ ဒန္တဘူမိ၊ ယဉ်
 ကျေးရာဖြစ်သော မဂ်ဒိုလ်သို့၊ အနုပ္ပတ္တာနံ၊ အစဉ်ရောက်စေထော်မူကုန်
 ပြီးထသော၊ စတ္တာလိသဟဿာနံ၊ ထေးသောင်းသော ရဟန္တာတို့၏၊
 သမာဂမော၊ အစည်းအဝေးသည်၊ အာထိ၊ ဖြစ်ပြီ။ ။

သမ္ဘိပါတတပါးပြီး၏။

အဟံ၊ ငါဘုရားသည်၊ တေနုသမယေန၊ ထိုကကုသန်မြတ်စွာဘုရား
 ထက်ထက်ထော်၌၊ ဧဝေမောနာမ၊ ဧဝေမအမည်ရှိသော၊ စတ္တိယော၊ မင်းသည်
 အာထိ၊ ဖြစ်ပြီ၊ တိထာဂတော၊ ကကုသန်မြတ်စွာဘုရား၌ သည်းကောင်း။

ဇိနုပုတ္တေ၊ မြတ်စွာဘုရား၏သားတော် သာသကအပေါင်း၌ ထည်းကောင်း၊
 အနုပုကံ၊ အတိုင်းမသိသော၊ ဒါနံ၊ အလှူကို၊ ဒုတ္တာ၊ လှူ၍၊ ပတ္တန္တု၊ သပိတ်
 ကိုထည်းကောင်း၊ ဝိဝရံ၊ သင်္ကန်းကိုထည်းကောင်း၊ အဋ္ဌနံ၊ မျက်စဉ်းကို
 ထည်းကောင်း၊ မရုလမ္ဘိကံ၊ ပျားရုံ ဆုတ်ကိုထည်းကောင်း၊ ဒုတ္တာ၊ လှူပြီး၍၊
 ဣမေ၊ ဤဘုရားသားတော်တို့သည်၊ ယံ၊ အကြင်ပစ္စည်းကို၊ ပတ္တိတံ၊ တောင့်
 တာ၏၊ သဗ္ဗံ၊ အစုံစုံသော၊ တံ၊ ထိုပစ္စည်းကို၊ ဝရံ ဝရံ၊ မြတ်ထက်မြတ်သည်
 ကို၊ ပဋိယာဒေမိ၊ လှူပြီး၊ ကကုသန္ဓော၊ ကကုသန် အမည်တော်ရှိထ
 သော၊ ဝိနာယကော၊ သားရဲဘီလူး အထူးပေါသော၊ ခရီးခဲ၌ယာဉ်များကဲ့သို့
 မပိုင်ဘောင်များသခင်ထည်း ဖြစ်တော်မူထသော၊ သောပိဗုဒ္ဓေါ၊ ထိုကကု
 သန်မြတ်စွာဘုရားသည်လည်း၊ ဣမိဘဒ္ဒကေကပေ၊ ဤဘဒ္ဒကမ္ဘာ၌၊ အယံ၊
 ဤခေမမင်းသည်၊ ဗုဒ္ဓေါ၊ ဂေါတမဘုရားသည်၊ ဘဝိယာတိ၊ ဖြစ်ထွက်၊ ဣတိ
 ဤသို့၊ မံ၊ ဝ၊ ကို၊ ဗျာကာသိ၊ ဗျာဒိတ်ကြားတော်မူ၏၊ အဟုအယော၊
 ဩဝါဒံ၊ ဤဘုရားတော်ရှိစွာ၊ တထာဂတော၊ ဂေါတမဘုရားသည်၊ ရမ္မာ၊ နှလုံးမွေ့
 ထောင်သွယ်ရှိသော၊ ကပိလဂ္ဂယာ၊ ကပိလဝတ်ပြည်မှ၊ နိက္ခမိတွာ၊ ကော
 ထွက်၍၊ ပဝေနံ၊ ဒုက္ကရစရိယာကို၊ ပဒဟိတွာန၊ အားထုတ်တော်မူပြီး၍၊ (ပ)၊
 အသတ္တမူလေ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌၊ ဗုဒ္ဓိယာတိ၊ ပွင့်ထွက်၊ ဣဝံ၊
 မသာ၊ ဤခေမမင်း၏၊ သမ္ပုခါ၊ မျက်မှောက်တော်၌၊ ဟေသာမ၊ ဖြစ်ကုန်
 အံ၊ ဣတိ၊ ဤသို့၊ ပတ္တန္တိ၊ ဆုတောင်းကြကုန်၏၊ တယာပိ၊ ကကုသန်မြတ်
 စွာဘုရား၏ထည်း၊ ဝစနံ၊ ဗျာဒိတ်စကားတော်ကို၊ သုတ္တာ၊ ကြား၍၊ တိယျော
 လွန်စွာ၊ ဝိတ္တံ၊ ဝိတ်ကို၊ ပသာဒယိံ၊ ကြည်လင်စေပြီး၊ ဥတ္တရိ၊ အတိုင်းထက်
 အလွန်၊ ဒသပါရမီ၊ ဆယ်ပါးသောပါရမီတို့ကို၊ ပုရိယာ၊ ဖြည့်ခြင်းငှါ၊ ဝတံ၊
 ပါရမီကျေးဇူးကို၊ အမိဋ္ဌာထိံ၊ ဆောက်တည်ပြီး၊ တထာဂတတော၊
 ထိုကကုသန်မြတ်စွာဘုရား၏၊ နဝရံ၊ နေပြည်တော်သည်၊ ခေမဝတိနာမ၊
 ခေမဝတိအမည်ရှိ၏၊ အဟံ၊ ငါဘုရားသည်၊ တဒါ၊ ထိုအခါ၌၊ ခေမောနာမ၊
 ခေမအမည်ရှိသော၊ ခတ္တိယော၊ မင်းသည်၊ ဟုတွာ၊ ဖြစ်၍၊ သဗ္ဗညုတံ၊ သဗ္ဗ
 ညုကညာဏ်ကို၊ ဂဝေသန္တော၊ ရှာထျက်၊ တယာ၊ ထိုကကုသန် မြတ်စွာ
 ဘုရား၏၊ သန္တိကေ၊ အထံတော်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီး၊ အဂ္ဂိဒတ္တော၊ အဂ္ဂိဒတ္တ
 အမည်ရှိသော၊ သောဗြာဟ္မဏော၊ ထိုပုဂ္ဂိုလ်သည်လည်း၊ ကကုသန္ဓော၊
 ကကုသန်အမည်တော်ရှိထသော၊ သတ္တုနော၊ ထူနတ်တို့၏ ဆရာဖြစ်တော်
 မူထသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ ဝိတာ၊ ခမည်းတော်သည်၊ အာထိ၊ ဖြစ်
 ပြီ၊ ဇနကာ၊ မထံတော်သည်၊ ဝိသာခါနာမ၊ ဝိသာခါအမည်ရှိ၏၊ နရာနံ၊



ခပ်သိမ်းသောလူတို့ထက်၊ ဗဝရုံ၊ အမျိုးအားဖြင့်မြတ်ထသော၊ သေဋ္ဌံ၊ ပြီး
 ပွမ်းအပ်ထသော၊ ဇေတိမန္တံ၊ ဇာတ်အားဖြင့်လည်းမြတ်ထသော၊ မဟာယ
 သံ၊ များစွာသောအခြေအရံလည်းရှိထသော၊ သမ္မုဒ္ဓဿ၊ ကကုသန်မြတ်စွာ
 ဘုရား၏၊ မဟာကုထံ၊ မြတ်သော ဆွေတော်မူပြီးတော်သည့် သတ္တတံ၊ ထို့
 ခေမယုဒေ၊ ထိုခေမဝတီပြည်၌၊ ဝသတိ၊ နေ၏၊ သော၊ ထိုကကုသန်
 မြတ်စွာဘုရားသည်၊ စထုဝသယဟသယာနိ၊ အနှစ်ထေးထောင် တို့ပတ်
 လုံး၊ အဂါရံ၊ အိမ်၏အလယ်၌၊ အဇ္ဈာဝသိ၊ စိုးအုပ်၍နေပြီး၊ ကာမကာမဝဏ္ဏ
 ကာသုဒ္ဓိနာမာ၊ ကာမပြာသာန်ကာမဝဏ္ဏပြာသာန် ကာမသုဒ္ဓိပြာသာန်ဟု
 ဆိုအပ်ကုန်သော၊ ဥတ္တမာ၊ မြတ်ကုန်သော၊ ပါသာဒါ၊ ပြာသာန်တို့သည်၊
 တယော၊ သုံးဆောင်တို့တည်း။ သမလင်္ကီတော၊ ကောင်းစွာတန်ဆာ
 ဆင်အပ်ကုန်သော၊ သမတိသာသဟသယာနိ၊ အမျှသုံးသောင်း ကုန်သော။
 နာရိယေဒ၊ မောင်းမ အပေါင်းတို့သည်၊ ဝိရောစိနိနာမ၊ ဝိရောစိနိအမည်
 ရှိသော၊ သာနာရီ၊ ထိုပုဏ္ဏေမကရီ၊ ပရိဝါရေသု၊ ခြံရံကုန်ပြီး၊ အတြဇော၊
 သားတော်သည်၊ ဥတ္တရောနာမ၊ ဥတ္တရအမည်ရှိ၏၊ ဇိနော၊ ကကုသန်
 ဘုရားထောင်းသည်၊ စံတုရော၊ ထေးပါးကုန်သော၊ နိမိတ္တေ၊ နိမိတ်တို့ကို၊
 ဒိသ္မာ၊ မြင်၍၊ ရထယာနေန၊ အာဇာနည်မြင်းခြောက်စီးကသော ရထား
 ယာဉ်ဖြင့်၊ နိက္ခမိတောထွက်တော်မူ၏၊ အနုနကံ၊ မယုတ်မလွန်၊ အဋ္ဌမာ
 သာနိ၊ ရှစ်ထတို့ပတ်လုံး၊ ပဝာနံ၊ နုတ္တရစရိယာကို၊ ပဒယံ၊ အားထုတ်တော်
 မူပြီး၊ ဗြဟ္မနာ၊ ဗြဟ္မာမင်းသည်၊ ယာစိတော၊ တောင်းပန်အပ်ထသော၊
 သန္တော၊ တည်ကြည်ငြိမ်သက်တော်မူထသော၊ ကကုသန္ဓော၊ ကကုသန်
 အမည်တော်ရှိထသော၊ မဟာဝိရော၊ ကြီးမြတ်သော လုံးလှေတော်မူထ
 သော၊ နရုတ္တမော၊ လူတို့ထက်မြတ်တော်မူထသော၊ လောကနာယကော၊
 မြတ်စွာဘုရားသည်၊ ဝိဂဒါယော၊ ဝိဂဒါရန်တော၌၊ စက္ကံ၊ ဓမ္မစကြာတရား
 တော်ကို၊ ဝတ္တိ၊ ဟောတော်မူပြီး၊ ကကုသန္ဓဿ၊ ကကုသန်အမည်
 တော်ရှိသော၊ သတ္ထုနော၊ မြတ်စွာဘုရားအား၊ ဝိရုရောစ၊ ဝိရုရလည်း
 ကောင်း၊ သဗ္ဗိဝနာမောစ၊ သဗ္ဗိဝသည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒိက္ခ၊ နှစ်
 ပါးသောရဟန်းတို့သည်၊ အဂ္ဂသာဝကော၊ မြတ်သောလင်္ကျာရံလက်ဝဲရံအဂ္ဂ
 သာဝကံတို့သည်၊ အဟောထု၊ ဖြစ်ကုန်ပြီး၊ ဥပဋ္ဌာကော၊ အထုပ်အကျွေး
 တော်ရဟန်းသည်၊ ဗုဒ္ဓိဇောနာမ၊ ဗုဒ္ဓိဇအမည်ရှိ၏၊ သာမာစ၊ သာမာလည်း
 ကောင်း၊ ဓမ္မနာမာစ၊ ဓမ္မနာမာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒိက္ခ၊ နှစ်
 ပါးသောတိက္ခ၊ နိမတို့သည်၊ အဂ္ဂသာဝိကော၊ မြတ်သောလင်္ကျာရံလက်ဝဲရံ

အဂ္ဂသာဝိကာမတို့သည်။ အဟောသု၊ ဖြစ်ကုန်ပြီ၊ တသ္မာဘဂဝတော၊ ထိုက
 ကုသန်မြတ်စွာဘုရား၏၊ ဗောဓိ၊ ပွင့်တော်မူရာ ဗောဓိကို၊ သိရိသောတိ၊
 ကုတ္တိပင်ဟူ၍၊ ပရုတ္တတိ၊ ဆိုအပ်၏။ အတ္တကောစ၊ အတ္တတလည်းကောင်း၊
 သုမနောစ၊ သုမနလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဗ္ဗပဝါသကာ၊ နှစ်ယောက်
 သောဒါယကာတို့သည်။ အတ္တပဋ္ဌာကာ၊ မြတ်သော အလုပ်အကျွေးတော်
 ဒါယကာတို့သည်။ အဟောသု၊ ဖြစ်ကုန်ပြီ၊ နန္ဒာစေတီ၊ နန္ဒာလည်းကောင်း၊
 သုနန္ဒာစ၊ သုနန္ဒာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဗ္ဗပဝါသကာ၊ နှစ်ယောက်
 သော ဒါယကာမတို့သည်။ အတ္တပဋ္ဌိကာ၊ မြတ်သော အလုပ်အကျွေးတော်
 ဒါယကာမတို့သည်။ အဟောသု၊ ဖြစ်ကုန်ပြီ၊ မဟာရနိ၊ ကကုသန်မြတ်
 စွာဘုရားသည်။ စက္ကာရိသရတနာနိ၊ အတောင်ထေးဆယ်တို့ တိုင်တိုင်
 အပ္ပုပ္ပတော၊ မြင့်ကော်မူ၏။ သမန္တော၊ ထက်ဝန်းကျင်မှ၊ ဒသယောဇနံ၊
 ဆယ်သုဇနာတိုင်တိုင်၊ ကာယာ၊ ကိုယ်တော်မှ၊ နိစ္စံအဗြိ၊ ကနကပ္ပဘာ၊
 ရွှေရောင်တော်သည်။ နိစ္စိရတိ၊ ပြီးပြီး ပြင်ထွက်လတ်၏။ တသမ
 ဟေသိနော၊ ထိုကကုသန်မြတ်စွာဘုရား၏၊ အာယု၊ အသက်တော်သည်။
 စက္ကာရိသသာယာယာနိ၊ အနှစ်လေးသောင်းတို့သည်။ သန္တိ၊ ရှိကုန်၏၊ တာဝ
 တာ၊ ထိုမျှထောက်၊ တိဋ္ဌမာနော၊ တည်ထွက်သော၊ ထိုကကုသန်မြတ်စွာ
 ဘုရားသည်။ ဗဟု၊ များစွာသော၊ ဇနတံ၊ သတ္တဝါအပေါင်းကို၊ သံသာရ
 သောတတော၊ သံသာရာကည်းဟူသော သရဒ္ဓရာရေအယဉ်မှ၊ တာရေသိ
 နိဗ္ဗာန်သို့ ကယ်တင်တော်မူပြီ။ သဒေဝကေ၊ နတ်နှင့်တကွသော၊ သေဝကေ၊
 ထောက်၊ နရနာရီနံ၊ ယောက်ျားမိန်းမတို့အား၊ မပ္ပပသာဒိဝိသေသာဝိက
 မတ္တာယ၊ မဂ်ဒိုလ်စသော တရားအထူးကို ရစိမ့်သောငှါ၊ ဓမ္မာပဏံ၊ တရား
 တည်းဟူသော အိမ်ဈေးတော်ကြီးကို၊ ပသာရေတွာ၊ ကျင်းပတော်မူ၍၊
 သိဟနာဒံ၊ ခြင်္သေ့မင်း၏ရဲတင်းသော အသံကဲ့သို့၊ နဒိတွာ၊ ဆိုတော်
 မူ၍၊ သော၊ ထိုကကုသန်မြတ်စွာဘုရားသည်။ သသာဝကော၊ တပည့်သား
 သာဝကအပေါင်းနှင့်တကွ၊ နဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ။ အဋ္ဌင်္ဂဝစန
 သမ္ပန္နော၊ ရှစ်ပါးသော အသံအင်္ဂါနှင့်ပြည့်စုံသော စကားရှိတော်မူသောက
 ကုသန်မြတ်စွာဘုရားသည်၎င်း၊ နိရန္တရံ၊ ကာလမပြတ်၊ အတ္တိဒါနိ၊ အကျား
 အပျောက်အပေါက်ကင်းသော သီလနှင့် ပြည့်စုံတော်မူကုန်သော ရဟန္တာ
 သာဝက အပေါင်းတို့သည်၎င်း၊ တံသဗ္ဗံ၊ ထိုအထုံးစုံသည်။ အန္တရဟိတံ၊
 ကွယ်ပြီ၊ သဗ္ဗသင်္ခါရာ၊ အထုံးစုံသော သင်္ခါရတို့သည်။ နန္ဒရိတ္တာ၊ အချည်းနှီး
 တို့သာတည်း။ ကကုသန္တာ၊ ကကုသန် အမည် တော်ရှိသော၊ ဇီနဝ

၀၀၀

ရော၊ ထုရားမြတ်သည်၊ ခေမာရာမဋ္ဌိ၊ ခေမာရာမဋ္ဌိ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြု
 တော်မူပြီ၊ တပတ္ထေတ၊ ထိုခေမာရာမဋ္ဌိသာလျှင်၊ တဿ၊ ထိုကဏ္ဍသန်မြတ်စွာ
 ဘုရား၏ ထုဝဝရော၊ ခေတ်တော်ကိုဋ္ဌာပနာရာစေတီတော်မြတ်သည်၊ ဂါ
 ဝတံ၊ တဂါဝုတ်တိုင်တိုင်၊ နာဘံ၊ ကောင်းကင်သို့၊ ဥဂ္ဂတော၊ မြင့်တော်မူ၏၊
 ဣတံ၊ ဤသို့၊ အာဟ၊ ဟောတော်မူ၏၊ ဣဝိသတိမော၊ နှစ်ဆဲ နှစ်ဆူ
 မြောက်သော၊ ကဏ္ဍသန္ဓဿ၊ ကဏ္ဍသန်အမည်တော်ရှိသော၊ ဝာဂဝတော၊
 မြတ်စွာ ဘုရား၏ ဝံသော၊ အန္ဓယံ တော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့
 ရောက်ပြီ။

ကောဏာဂမနဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ ကဏ္ဍသန္ဓဿ၊ ကဏ္ဍသန်မြတ်စွာ
 ဘုရား၏ အပရေန၊ နောက်အစဉ်၌၊ သဗ္ဗုဒ္ဓေါ၊ သစ္စာလေးပါးကိုမိမိအလိုလို
 ထိတော်မူထသော၊ ဗ္ဗိပဒုတ္တမော၊ လူနတ်ဗြဟ္မာတို့ထက် မြတ်တော် မူထ
 သော၊ သောကဇေဋ္ဌော၊ လူသုံးပါးတို့၏အကြီးအကဲဖြစ်တော် မူထသော၊
 နရာသဘော၊ လူတို့ထက် မြတ်တော်မူထသော၊ ကောဏာဂမနောနာမ၊
 ကောဏာဂုံ အမည်တော်ရှိထသော၊ ဖိနော၊ မြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊
 ပွင့်တော်မူပြီ။ သော၊ ထိုကောဏာဂုံမြတ်စွာဘုရားသည်၊ ဒဿဓမ္မေ၊
 ဆယ်ပါးသောပါရမီတရားတို့ကို၊ ပူရေယိတွာန၊ ဖြည့်တော်မူပြီး၍၊ ကန္တာ
 ရံ၊ ဇာတိကန္တာရကို၊ သမတိတ္ထမိ၊ လွန်မြောက်တော်မူပြီ၊ သဗ္ဗံ၊ အလုံးစုံ
 သော၊ မထံ၊ ရာဂစသော အညစ်အကြေးကို၊ ပဝါဟယ၊ မျှော၍၊ ဥတ္တမံ၊ မြတ်
 သော၊ သဗ္ဗောမိ၊ အရဟတ္တမဂ်ညွှန်သဗ္ဗညု တညွှန်တော်တော်သို့၊ ပတ္ထော၊
 ရောက်တော်မူပြီ။ ကောဏာဂမနနာယတော၊ ကောဏာဂုံ မြတ်စွာ
 ဘုရားသည်၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ပဝတ္ထေန္တေ၊ ဟောတော်
 မူသည်ရှိသော်၊ တိံ သကောဓိံ သဟဿာနံ၊ ကုဇေသုံးသောင်းသောလူနတ်
 ဗြဟ္မာတို့အား၊ ပဗ္ဗမာဘိသမယော၊ ရှေးဦးစွာ သစ္စာလေးပါးကို ထိုးထွင်း၍
 ထိသည်၊ အဟု၊ ဖြစ်ပြီ။ ဘဂဝါ၊ ကောဏာဂုံမြတ်စွာဘုရားသည်၊ ပါနိဟိရံ၊
 ယဇိကံ ပြာဓိဟာကံ၊ ကရောန္တေ စပြုတော်မူရာ၌ ထည်းကောင်း၊ ပပေဝါဒ
 မဗ္ဗနေ၊ သူကပါးတို့၏မှားသော အယူကို နှိပ်နင်းတော်မူရာ၌ ထည်းကောင်း
 ဝိသကောဓိံ သဟဿာနံ၊ ကုဇေ နှစ်သောင်းသောလူနတ်ဗြဟ္မာတို့အား၊ ဒုတိ
 ဟာဘိသမယော၊ နှစ်ကြိမ်မြောက် သစ္စာလေးပါးကို ထိုးထွင်း၍ ထိသည်၊
 အာသိ၊ ဖြစ်ပြီ။ တတော၊ ထိုနောင်မှ၊ ဖိနော၊ ကောဏာဂုံ မြတ်စွာဘုရား

သည်၊ ဝိကုပ္ပနံ၊ တနိဗ္ဗိးဘနံဆင်းခြင်းကို၊ ကတွာ၊ ပြုတော်မူ၍၊ ဒေဝပုရံ၊ တာဝတိံသာနတ်ပြည်သို့၊ ဝတော၊ ကြွကော်မူ၏။ တတ္ထ၊ ထိုတာဝတိံသာနတ်ပြည်၌၊ ပဏ္ဍု၊ ကမ္ဘာပေ၊ ပဏ္ဍု၊ ကမ္ဘာပေအမည်ရှိသော၊ သိသံယံ၊ ကျောက်ပျာထက်၌၊ သမ္ပု၊ ခွေ၊ ကောဏာဂုံမြတ်စွာဘုရားသည်၊ ဝသတိ၊ နေတော်မူ၏။ သောရနံ၊ ထိုကောဏာဂုံ မြတ်စွာဘုရားသည်၊ သတ္တ၊ ခုနစ်ကျမ်းကုန်သော၊ ပကရဏေ၊ အထိခမ္ဘာဒေသနာတော်တို့ကို၊ ဒေသေန္တော၊ ဟောတော်မူထွက်၊ တတ္ထ၊ ထိုတာဝတိံသာနတ်ပြည်၌၊ ဝသံ၊ မိနင်းလပတ်လုံး၊ ဝသတိ၊ သိတင်းသုံးတော်မူ၏။ တဒါ၊ ထိုအခါ၌၊ ဒသကောဓိုသဟဿာနံ၊ ကုဇေတသောင်းသောနတ်ဗြဟ္မာတို့အား၊ တတိယာတိ သမာယာ၊ သုံးကြိမ်မြောက်သစ္စာလေးပါးကိုထိုးထွင်း၍ သိသည်၊ အဟု၊ ဖြစ်ပြီ။ ။

အဘိသမယသုးပါးပြီး၏။

ဒေဝဒေဝဿ၊ သမုတိနတ်ဥပပတ္တိနတ်ဟုဆိုအပ်သော နတ်တကာတို့ ထက်နတ်မြတ် ဖြစ်တော်မူသော၊ တဿာပိ၊ ထိုကောဏာဂုံမြတ်စွာဘုရားအားထည်း၊ ဝိမလ္လာနံ၊ ကိစ္ဆေသာ အညစ်အကြေးတို့မှ ကင်းတော်မူကုန်ပြီးထသော၊ သန္တမိက္ကာနံ၊ ငြိမ်သက်လောပိတ်ထည်းရှိတော်မူကုန်ထသော၊ တာဒိနံ၊ သည်းခံခြင်းကျေးဇူးနှင့်ထည်း ပြည့်စုံတော်မူကုန်ထသော၊ ဝိတာယဝါနံ၊ ရဟန္တာတို့၏၊ ဧကော၊ တကြိမ်သော၊ သမာဂမော၊ အစည်းအဝေးသည်၊ အာထိ၊ ဖြစ်ပြီ။ ဣ၊ ဩစာနံ၊ ကာမောစာစသောလေးပါးသောဩစာတို့ကို၊ အဘိက္ကန္တာနံ၊ လွန်မြောက်တော်မူကုန်ပြီးထသော၊ မစ္စုယာစ၊ သေမင်းကိုထည်း၊ တဗ္ဗိတာနံ၊ ချိုးဖဲ့ ဖျက်ဆီးတော်မူ ကုန်ပြီးထသော၊ တိံသဘိက္ခု၊ သဟဿာနံ၊ သုံးသောင်းသော ရဟန္တာဖြစ်ကုန်သော ရဟန်းတို့၏၊ တဒါ၊ ထိုအခါ၌၊ သမာဂမော၊ အစည်းအဝေးသည်၊ အာထိ၊ ဖြစ်ပြီ။ ။

သဒ္ဓိပါတတပါးပြီး၏။

အဘိ ငါဘုရားသည်၊ တေနသမယေန၊ ထိုကောဏာဂုံမြတ်စွာဘုရားလက်ထက်တော်၌၊ ဝိတ္တမစေတီ၊ အစေတီပွန်း အမတ်တို့နှင့်၊ သမ္ပန္နော၊ ပြည့်စုံသော၊ ပဗ္ဗတောနာမ၊ ပဗ္ဗတအမည်ရှိသော၊ ဧတ္တိမော၊ မင်းသည်၊ ဟုတွာ၊ ဖြစ်၍၊ အနပ္ပကံ၊ အတိုင်းမထိများစွာသော၊ ဗထဝါဟာနံ၊ မိုတ်ပါဆင်မြင်းစသောအားသည်၊ အတ္ထိ၊ ရှိ၏။ အဟံ၊ ငါသည်၊ သမ္ပု၊ ကောဏာဂုံမြတ်စွာဘုရားကို၊ ဒဿနံ၊ ဖူးမြင်ခြင်း၌၊ ဝတိံ၊ သွား၍၊ အနုတ္တရံ၊ အံတုမရှိသော၊ ဓမ္မံ၊ တရားတော်ကို၊ သုတွာ၊ ကြားနာ၍၊ သဇိနံသံစံ၊ ဘုရားနှင့်

ထတုသောသံဃာတော်ကို၊ နိမန္တော၊ ပဋိပတ်၍၊ ယဒိ ဣကံ၊ အကြင်မျှ
သောဘိက္ခုနီတို့၊ ဒါနံ၊ အလှူကို၊ ဒတ္တာ၊ လှူပြီး၍၊ ပဗ္ဗုတ္တစိနပဗ္ဗု၊
ပဗ္ဗုတ္တတိုင်း၌ဖြစ်သောပုဆိုးစိနတိုင်း၌ဖြစ်သော ပုဆိုးကို ထည်းကောင်း၊
ကောသေယျံ၊ ပိုးချည်ပုဆိုးကိုထည်းကောင်း၊ ကမ္မယုဂ္ဂိ၊ ကမ္မယာပုဆိုး
ကိုထည်းကောင်း၊ သောဝတ္ထုပါရကဗ္ဗေ၊ ရွှေခြေနင်းကို ထည်းကောင်း၊
သတ္တု၊ မြတ်စွာဘုရားအားထည်းကောင်း၊ သာဝကေသာဝကဿ၊ သာဝ
ကသံဃာတော်အပေါင်းအားထည်းကောင်း၊ အဒါထိ၊ လှူပြီး၊ သောဇီမုနိ
ထိုကောဏာဂုံမြတ်စွာဘုရားသည်ထည်း၊ သံဃမဇ္ဈေ၊ သံဃာတော်၏အ
ထပ်၌၊ နိသိဒိယ၊ ထိုင်နေတော်မူ၍၊ ဣမဗ္ဗိဘဒ္ဒကောကဗ္ဗေ၊ ဤဘဒ္ဒကတ်
ကမ္ဘာ၌၊ အယံ၊ ဤပဗ္ဗတမင်းသည်၊ ဗုဒ္ဓေါ၊ ဂေါတမဘုရားသည်၊ ဘဝိဿ
တိ၊ ဖြစ်သတ္တံ၊ ဣတိ၊ ဤသို့၊ ဝံ၊ ငါ့ကို၊ ဗျာကာထိ၊ ဗျာဓိတ်ကြားတော်မူ၏။
အဟုအဟော၊ ဩော်အံ့သွယ်ရှိစွ၊ တထာဂတော၊ ဂေါတမဘုရားသည်၊
ရမ္မာ၊ နှုတ်ဖွဲ့၊ ထေရ်ဘွယ်ရှိသော၊ ကဝိယဝ္ဗယာ၊ ကဝိထေရ်ပြည်မှ၊ နိက္ခ
မိတွာ၊ တောထွက်၍၊ ပခေနံ၊ နုတ္တရရိယာကို၊ ပဒဟိတွာန၊ အားထုတ်
တော်မူ၍၊ (ပ)၊ အသသတ္တမုလေ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌၊ ဗုဒ္ဓိဿတိ၊ ပွင့်
လတ္တံ၊ ဣမံဣမဿ၊ ဤပဗ္ဗတမင်း၏၊ သဗ္ဗုခါ၊ မျက်မှောက်တော်၌၊ ဟေ
သာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ ပတ္ထေန္တိ၊ ဆုတောင်းကြကုန်၏။ တဿာပိ၊
ထိုကောဏာဂုံ မြတ်စွာဘုရား၏ထည်း၊ ဝစနံ၊ ဗျာဓိတ်စကားတော်ကို၊
သုတွာ၊ ကြား၍၊ ဘိယျော၊ လွန်စွာ၊ ဝိတ္တံ၊ စိတ်ကို၊ ပသာဒယိံ၊ ကြည်လင်စေ
ပြီးဥတ္တရိ၊ အတိုင်းထက်အလွန်၊ ဒသပါရမီ၊ ဆယ်ပါးသော ပါရမီတို့ကို၊
ပူရိယာ၊ မြည့်ခြင်းငှါ၊ ဝတံ၊ ပါရမီကျေးဇူးကို၊ အဓိဋ္ဌာထိံ၊ ဆောက်တည်ပြီး
အာတံ၊ ငါသည်၊ သဗ္ဗညုတံ၊ သဗ္ဗညုတညာဏ်ကို၊ ဂဝေသန္တော၊ ရှာထုက်၊
နရုတ္တမေနရုတ္တမဿ၊ ထုတို့ထက်မြတ်တော်မူသော ကောဏာဂုံမြတ်စွာ
ဘုရားအေး၊ ဒါနံ၊ အလှူကို၊ ဒတ္တာ၊ လှူ၍၊ တံမဟာရဇ္ဇံ၊ ထိုပြည်စည်းစိမ်ကို၊
ဩဘာယ၊ စွန့်၍၊ ဇိနသန္တိကော၊ ကောဏာဂုံမြတ်စွာဘုရား၏အထံတော်
၌၊ ပဗ္ဗုဇိံ၊ ရဟန်းပြုပြီး၊ ကောဏာဂမနဿ၊ ကောဏာဂုံမြတ်စွာဘုရား
၏နဂရံ၊ နေပြည်တော်သည်၊ သောဘာတိနာမ၊ သောဘာတိအမည်ရှိ၏၊ ခတ္တိ
ယေဝံ၊ ပြည်ရှင်မင်းသည်၊ သောဘောနာမ၊ သောဘအမည်ရှိသည်၊ အာထိ
ဖြစ်ပြီး၊ ထတ္တနဂဓေ၊ ထိုသောဘာတိပြည်၌၊ သဗ္ဗုဒ္ဓဿ၊ ကောဏာဂုံမြတ်စွာ
ဘုရား၏၊ မဟာဂုတံ၊ မြတ်သောဆွေတော်မျိုးတော်သည်၊ ဝသတိ၊ နေ
၏။ ယညဒတ္တော၊ ယညဒတ္တအမည်ရှိသော၊ သောပြာဟုထောစ၊ ထို

ပုဏ္ဏားသည်သည်။ ကောဏာဂမနဗုဒ္ဓဝံသ၊ ကောဏာဂုံ အမည်တော်ရှိလှ
သော၊ သတ္တုနေ၊ လူနတ်တို့၏ဆရာဖြစ်တော်မူကုသော၊ ဗုဒ္ဓဿ၊ မြတ်စွာ
ဘုရား၏၊ ပိတု၊ ခမည်းတော်သည်၊ အာသိ၊ ဖြစ်ပြီ၊ ဇနိကာ၊ မယ်တော်သည်
ဥတ္တရာနာမ၊ ဥတ္တရာအမည်ရှိ၏။ သော၊ ထိုကောဏာဂုံမြတ်စွာဘုရား
သည်၊ တိဂိဝသ၊ သာသနာ၊ အနှစ်သုံးသောင်းတို့ပတ်လုံး၊ အာဂ္ဂါရုံ၊
ရွှေအိမ်တော်၏အထက်၌၊ အတ္ထာဝသိ၊ ပိုးအုပ်၍နေပြီ၊ တုသိတသန္တုသိတ
သန္တုဋ္ဌာ၊ တုသိတပြာသာန် သန္တုသိတပြာသာန် သန္တုဋ္ဌပြာသာန်ဟုဆို
အပ်ကုန်သော၊ ဥဘုမာ၊ မြတ်ကုန်သော၊ ပါသာဒါ၊ ပြာသာန်တို့သည်၊ တ
ယော၊ သုံးသောင်းတို့တည်း။ သမထင်္ဂိတာ၊ ကောင်းစွာတန်ဆာဆင်
အပ်ကုန်သော၊ အနုနသောဋ္ဌာသ သဟသောနိ၊ မယုတ်မထွန် တသောင်း
ခြေဘောင်ကုန်သော၊ နာရိယော၊ မောင်းမအပေါင်းတို့သည်၊ ရုပိဂတ္တာနာ
မနာရိ၊ ရုပိဂတ္တာအမည်ရှိသောမိန်းမကို၊ ပရိဝါရေသု၊ ခြံရံကုန်ပြီ၊ အထြ
ဇော၊ သားထော်သည်၊ သတ္တဝါဟောနာမ၊ သတ္တဝါဟအမည်ရှိ၏။
ပုရိသုတ္တမော၊ ယောကျ်ားမြတ်သည်၊ စေတုရော၊ ထေးပါးကုန်သော၊ နိမိတ္တ
နိမိတ်တို့ကို၊ ဒိသ္မာ၊ မြင်၍၊ ဟတ္ထိယာနေန၊ ဆင်ယာဉ်ထော်ဖြင့်၊ နိက္ခမိ၊
တောထွက်တော်မူပြီ၊ ဆမာသံ၊ ခြောက်လတို့ပတ်လုံး၊ ပဝေနစာရံ၊ ဗုဒ္ဓရ
စရိယာအကျင့်ကို၊ အစရိ၊ ကျင့်တော်မူပြီ။ ဗြဟ္မုနာ၊ ဗြဟ္မုမင်းသည်၊
ယာပိကော၊ တောင်းပန်း အပ်ထသော၊ သန္တော၊ တည်ကြည်ငြိမ်သက်
တော်မူထသော၊ မဟာဝိရော၊ ကြီးမြတ်သောလုံ့လရှိတော်မူထသော၊ နရုတ္တ
မော၊ လူတို့ထက်မြတ်တော်မူထသော၊ ကောဏာဂမနနာယကော၊ ကော
ဏာဂုံမြတ်စွာဘုရားသည်၊ မိဂဒါယော၊ မိဂဒါရန်တော၌၊ စက္ကံ၊ ဓမ္မစကြာ
တရားတော်ကို၊ ဝတ္ထိ၊ ဟောတော်မူပြီ။ ကောဏာဂမနဗုဒ္ဓဝံသ၊ ကောဏာ
ဂုံ အမည်တော်ရှိသော၊ သတ္တုနေ၊ မြတ်စွာဘုရားအား၊ ဘိယျောသောစ၊
ဘိယျော သမထေရ် ထည်းကောင်း၊ ဥတ္တရောစ၊ ဥတ္တရမထေရ် ထည်း
ကောင်း၊ ဣကိ၊ ဤသို့၊ ဧဒ္ဒေဝိက္ခု၊ နှစ်ပါးသောရဟန်းတို့သည်၊ အဂ္ဂသာဝကာ၊
မြတ်သောထက်ျာရ်လက်ဝဲရ် အဂ္ဂသာဝကတို့သည်၊ အဟေသု၊ ဖြစ်ကုန်ပြီ၊
ဥပဋ္ဌာကော၊ အလုပ်အကျွေးတော်ရဟန်းသည်၊ သောတ္ထိဇောနာမ၊ သောတထိ
ဇအမည်ရှိ၏။ သရဒ္ဓါစ၊ သရဒ္ဓါလည်းကောင်း၊ ဥတ္တရာစေတ၊ ဥတ္တရာ
လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒ္ဒေဝိက္ခုနိ၊ နှစ်ပါးသောတိက္ခုနိမတို့သည်၊
အဂ္ဂသာဝိကာ၊ မြတ်သောထက်ျာရ်လက်ဝဲရ် အဂ္ဂသာဝိကာမတို့သည်၊ အ
ဟေသု၊ ဖြစ်ကုန်ပြီ၊ တသာဘဂဝတော၊ ထိုကောဏာဂုံမြတ်စွာဘုရား၏

ဗောဓိ၊ ပွင့်တော်မူရာဗေဒံဓိကို၊ ဥဒုဗ္ဗရောတိ၊ ရေသပန်းပင်ဟူ၍၊ ပဥုတ္တတိ၊
 ဆိုအပ်၏။ ဥဒုဂ္ဂါစ၊ ဥဒုဂ္ဂလည်းကောင်း။ သောမဒေဝေါစ၊ သောမဒေဝ
 လည်းကောင်း။ ဣတိ၊ ဤသို့။ န္ဓေဥပါယကာ၊ နှစ်ယောက်သောဒါယကာတို့
 သည်။ အဂ္ဂုပဋ္ဌကာ၊ မြတ်သောလက်ျာရံ လက်ဝဲရံ အလုပ်အကျွေးတော်
 ဒါယကာတို့သည်။ အဟေသု၊ မြစ်ကုန်ပြီ။ သိဝလာစေဝ၊ သိဝလာလည်း
 ကောင်း။ သာမာစ၊ သာမာလည်းကောင်း။ ဣတိ၊ ဤသို့။ န္ဓေဥပါသိကာ၊ နှစ်
 ယောက်သောဒါယိကာမတို့သည်။ အဂ္ဂုပဋ္ဌကာ၊ မြတ်သောလက်ျာရံ လက်
 ဝဲရံ အလုပ်အကျွေးတော်ဒါယိကာမတို့သည်။ အဟေသု၊ မြစ်ကုန်ပြီ။
 သောဗုဒ္ဓေါ၊ ထိုကောဏာဂုံ မြတ်စွာဘုရားသည်။ ဥဒုဂ္ဂကရေန၊ အရပ်တော်အ
 မြင့်အားဖြင့်။ တိံ သဟတ္ထသရုဂ္ဂတော၊ အတော်ခင်သုံးဆယ်မြင့်တော်မူ၏။
 ဥက္ကာရုခေ၊ ရွှေပန်းထိမ်တို့၏ရိက်ခွက်၍။ ကမ္မုယထော၊ ရွှေကဲ့သို့၊ ဝေံတ
 ထာ၊ ထိုအတူ။ ရံသိတိ၊ အရောင်တော်တို့ဖြင့်။ မဏ္ဍိကော၊ တန်ဆာဆင်
 တော်မူ၏။ တာဝဒေ၊ ထိုအခါ၌။ တိံ သဝဿ သဟဿာနိ၊ အနှစ်သုံး
 သောင်းတို့ပတ်လုံး။ ဗုဒ္ဓဿ၊ ကောဏာဂုံ မြတ်စွာဘုရား၏။ အာယု၊ အ
 သက်တော်သည်။ တိဋ္ဌတိ၊ တည်တော်မူ၏။ တာဝတာ၊ ထိုမျှထောက်၊
 တိဋ္ဌမာနော၊ တည်တော်မူချက်။ သော၊ ထိုကောဏာဂုံ မြတ်စွာဘုရား
 သည်။ ဗဟု၊ များစွာသော။ ဇနတံ၊ သတ္တဝါအပေါင်းကို။ သံသာရသော
 တတော၊ သံသာရာတည်းဟူသောသရဒ္ဓရာရေအယဉ်မှ။ ဟာရေထိ၊ နိဗ္ဗာန်
 သို့ကယ်တင် တော်မူပြီ။ ဓမ္မဒုဿဝိဘုသိတံ၊ သစ္စာလေးပါး တရား
 တည်းဟူသော မုဆိုးဖြင့် တန်ဆာဆင် အပ်သော၊ ဓမ္မဝုပ္ပဝုဋ္ဌံ၊ တရားဟူ
 သောပန်းစည်းကို၊ ကတွာ၊ ပြု၍။ ဝိပဿနာစေတိ ယင်္ဂီဏေ၊ ဝိပဿနာ
 တည်းဟူသော စေတီရင်ပြင်၌။ ဋ္ဌိတဿ၊ တည်သော။ မဟာဇနဿ၊
 လူအပေါင်းအား။ နမဿတ္ထာယ၊ ရှိခိုးစိတ်သောဌာ၊ ဓမ္မစေတီ၊ ဗောဓိပက္ခိ
 ယတရား သုံးဆဲ့ချနစ်ပါး တည်းဟူသော ဓမ္မစေတီကို။ သရသထိတွာ၊
 ကောင်းစွာ တည်တော်မူပြီး၍။ သော၊ ထိုကောဏာဂုံ မြတ်စွာဘုရား
 သည်။ သဿပကော၊ တပည့်သားသဘဝကအပေါင်းနှင့်တကွ။ နိဗ္ဗုတော၊
 ပရိနိဗ္ဗာန်ပြုတော်မူပြီ။ မဟာဝိဿသော၊ ကြီးမြတ်သောတန်ခိုးတော်၏
 ဖြန့်ပြားခြင်းသို့ရောက်တော်မူထသော။ သိရိဓမ္မပ္ပကာသနော၊ ထောကုတ္တ
 ရာတရားတော်ကိုလည်းပြုတော်မူတတ်ထသော။ သောဘဂဝါ၊ ထိုကော
 ဏာဂုံ မြတ်စွာဘုရားသည်လည်းကောင်း။ ဟဿ၊ ထိုကောဏာဂုံ မြတ်စွာ
 ဘုရား၏။ ဇနော၊ သဘဝကအပေါင်းသည်လည်းကောင်း။ တံသဗ္ဗံ၊ ထိုအထုံး

ရံသညံ၊ အန္တရဟိတံ၊ ကပ္ပဟိပြိ၊ သဗ္ဗသင်္ခါရာ၊ အထုံးရံသောသင်္ခါရတရား
တို့သည်၊ နန္ဒရိက္ခာ၊ အချည်းနှီးတို့သာဟည်း။ ကောဏာဂမနော၊ ကော
ဏာဂုံ အမည်တော်ရှိသော၊ သဗ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ပဗ္ဗတာရာမဋ္ဌိ၊
ပဗ္ဗတာရာမဋ္ဌိ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ၊ ခေါတု၊ ခေတ်တော်လည်း၊
ဟေသုတေသုဒဒေသဟော၊ ထိုထိုအရပ်မျက်နှာတို့၌၊ ဝိတ္တဝရိကံ၊ ပြန့်နှံ့သည်
အာထိ၊ ဖြစ်ပြီ၊ ဣတိ၊ ဤသို့၊ အာဟာ၊ ဟောတော်မူ၏။ ကတဝိသကိမော၊
နှစ်ဆဲသုံးဆယ့်ခြောက်သော၊ ကောဏာဂမနဿ၊ ကောဏာဂုံ မြတ်စွာ
ဘုရား၏၊ ဝံသော၊ အန္တဟိတော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ကဿပဗျဉ္ဇဝံသ၊

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ၊ ကောဏာဂမနဿ၊ ကောဏာဂုံ
မြတ်စွာဘုရား၏၊ အပနော၊ နောက်အတို၌၊ ဗ္ဗိပဒုတ္တမော၊ လူနတ်ဗြဟ္မာတို့
ထက်မြတ်တော်မူသော၊ နာမေန၊ အမည်တော်အားဖြင့်၊ ကဿပပေါနာမ၊
ကဿပအမည်တော်ရှိသော၊ ဓမ္မရာဇာ၊ တရားမင်းသည်၊ ဖြစ်တော်မူထ
သော၊ ဗောဓိရော၊ အရောင်ကိုလည်းပြုတော်မူတတ်သော၊ သဗ္ဗုဒ္ဓေါ၊
မြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူပြီ။ မဟာပူရိသော၊ ယောကျ်ား
မြတ်သည်၊ ဗဟု၊ များစွာသော၊ အန္တပါနဘောဇနံ၊ ထမင်းအဖျော်ဘောဇဉ်
ဟုဆိုအပ်သော၊ ဒါနံ၊ အလှူကို၊ ယာစကော၊ အလှူခံပုဂ္ဂိုလ်တို့ကို၊ ဒတွာန၊
လှူပြီး၍ ကုသမှုလဲ၊ ဆွေဟော်မျိုးတော်တို့၏ ရွှေအိမ်တော်ကို၊ သဗ္ဗုပ္ပိတံ၊
ကောင်းစွာစွန့်အပ်ပြီး ဥသဘော၊ နွားထားဥသားသည်၊ အာဇ္ဇကံ၊ နွားခြံကို
ဘေတွာ၊ ချိုးဖဲ့ပျက်ဆီး၍၊ ဣန္ဒြိတဋ္ဌာနံ၊ အလိုရှိရာအရပ်သို့၊ ပါဝုဏာတိ
ဣဝ၊ ရောက်သကဲ့သို့၊ ဝေဟဗန္ဓံ၊ အိမ်တည်းဟူသောအနှောင်အဖွဲ့ကို၊ ဗဒ္ဓိတွာ
ပျက်ဆီး၍၊ မာနသံ၊ အရဟတ္တဖိုလ်စိတ်ကို၊ ပူရယိတွာန၊ ဖြည့်တော်မူ၍၊
ဥက္ကမံ၊ မြတ်သော၊ သဗ္ဗောဓိ၊ အရဟတ္တမဂ်ဥာဏ် သဗ္ဗညုတညာဏ်တော်
သို့၊ ပတ္တော၊ ရောက်တော်မူပြီ။ ကဿပေ၊ ကဿပအမည်တော်ရှိသော၊
ထောကနာယကော၊ မြတ်စွာဘုရားသည်၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်
ကို၊ ဝဝတ္ထေန္တေ၊ ဟောတော်မူသည်ရှိသော်၊ ဝိသကောဋီသဟာသာနံ၊ ကု
ဇေနှစ်သောင်းသော လူနတ်ဗြဟ္မာတို့အား၊ ပဋ္ဌမာဘိသမဟော၊ ရှေးဦးစွာ
သဗ္ဗာလေးပါးကိုထိုးထွင်း၍ သိသည်၊ အဟု၊ ဖြစ်ပြီ။ ယဒါ၊ အကြင်အ
ခါ၌၊ ဗုဒ္ဓေါ၊ ကဿပမြတ်စွာဘုရားသည်၊ စတုမာသံ၊ ထေးထပတ်လုံး၊ လော
ကော၊ လူပြည်၌၊ စာရိကံ၊ ဒေသစာရိကို၊ စရထိ၊ ကြွတော်မူ၏၊ တဒါ၊ ထိုအခါ၌၊



ဒသကောမိသဟဿာနံ၊ ကုဗ္ဗေတသေဝင်းသော လူနတ်ဗြဟ္မာ တို့အား၊
 ဒုက္ခိယာဘိသမယော၊ နှစ်ကြိမ်မြောက် သစ္စာလေးပါးကို ထိုးထွင်း၍သိ
 သည်၊ အဟု၊ ဖြစ်ပြီ၊ ယဒါ၊ အကြင်အခါ၌၊ ယမကံ၊ ရေမီးအစုအစု
 သေအဓိကုပ္ပနံ၊ တန်ခိုး တန်ဆင်းခြင်းကို၊ ကတွာ၊ ပြုတော်မူ၍၊ ဥာဏာဝေတံ၊
 သဗ္ဗညုတဗျာဏ်တော်၏ သဘောကို၊ ပကိတ္တယိ၊ မိန့်ကြားတော်မူ၏၊ တဒါ
 ထိုအခါ၌၊ ပဉ္စကောမိသဟဿာနံ၊ ကုဗ္ဗေတသေဝင်သော လူနတ်ဗြဟ္မာတို့
 အား၊ ကထိယာဘိသမယော၊ သုံးကြိမ်မြောက် သစ္စာလေးပါးကို ထိုးထွင်း
 ၍သိ သည်၊ အဟု၊ ဖြစ်ပြီ။ ။

အဘိသမယသုံးပါးပြီး၏။

ရမ္မေ၊ နှလုံးမွှေ ထျော်တွယ်ရှိသော၊ ဒေဝဂုရေ၊ တာဝတိံသာနတ်ပြည်
 ၌၊ သုခဗ္ဗာ၊ သုခဗ္ဗာနတ်သတင်သည်၊ အတ္ထိ၊ ရှိ၏၊ တတ္ထ၊ ထိုသုခဗ္ဗာနတ်သ
 တင်၌၊ ဇိနော၊ ကဿပမြတ်စွာဘုရားသည်၊ ဓမ္မံ၊ အဘိဓမ္မာဒေသနာတော်
 ကို၊ ပကိတ္တယိ၊ ပြုတော်မူပြီ၊ တဒါ၊ ထိုအခါ၌၊ ဝီဏိကောမိသဟဿာနံ၊
 ကုဗ္ဗေသုံးထောင်ကုန်သော၊ ဒေဝါနံ၊ နတ်ဗြဟ္မာတို့အား။ ဗောဓယိ၊ သစ္စာ
 လေးပါးကို သိစေတော်မူပြီ။ နုရဒေဝဿ၊ နုရဒေဝ အမည်ရှိသော၊
 ယက္ခဿ၊ ဝီလူးအား၊ အပရေ၊ တပါးသောအခါ၌၊ ဓမ္မဒေသနော၊ ကရား
 ဟောတော်မူရာ၌၊ အာဂတာနံ၊ စည်းဝေးလာရောက်ကြကုန်သော၊ ဇေတသံ၊
 ထိုသုန္ဒရိပြည် သူပြည်သားတို့၏၊ အဘိသမယော၊ သစ္စာလေးပါးကို ထိုး
 ထွင်း၍သိခြင်းသည်၊ ဂဏနာတော၊ ဂဏန်းသင်္ချာအားဖြင့်၊ အသင်္စိယော၊
 မရေတွက်နိုင်၊ ဒေဝဒေဝဿ၊ သရတိနတ်ဥပပတ္တိနတ်တို့ထက်နတ်
 မြတ်ဖြစ်တော်မူသော၊ တဿာပိ၊ ထိုကား၊ ပမြတ်စွာဘုရားအားစည်း၊
 ဝိမလသံ၊ ကိလေသာအညစ်အကြေးတို့မှကင်းစင်တော်မူကုန်ပြီးထသော၊
 လန္တဝိတ္တာနံ၊ ငြိမ်သက်သော စိတ်စည်းရှိတော်မူကုန်ထသော၊ တာဒိနံ၊
 သည်းခံခြင်းကျေးဇူးနှင့်လည်း၊ ပြည့်စုံတော်မူကုန်ထသော၊ ဝိဏာသဝါနံ၊
 ရဟန္တာတို့၏၊ ဇေတော၊ တကြိမ်သော၊ သမာဂမော၊ အစည်းအဝေးသည်၊
 အာသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌၊ ဟိရိသိဓေန၊ ဟိရိတရားသိစတရား
 ကြောင့်၊ တာဒိနံ၊ သည်းခံခြင်းကျေးဇူးနှင့်လည်း ပြည့်စုံတော်မူကုန်ပြီးထ
 သော၊ အဘိက္ကန္တသဝန္တာနံ၊ သဝသုံးပါးကို လွန်မြောက်တော်မူကုန်ထ
 သော၊ ဝိသဘိသိက္ခာသဟဿာနံ၊ နှစ်ထောင်သော ရဟန္တာတို့၏၊ သမာ
 ဂမော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ။ ။

သဒ္ဓါပါတတပါးပြီး၏။

အဟံ၊ ငါတုရားသည်၊ တဒါ၊ ထိုကသာပဗုဒ္ဓရား၊ ထက်ထက်တော်၌၊
 ဇောတိပါယောတိ၊ ဇောတိပါယဟူ၍၊ ဝိဿုတော၊ ဖျော်စောထသော၊
 အတ္ထာယကော၊ ဗေဒင်ကိုသရတ္ထာယံထသော၊ မန္တဝရော၊ ဗေဒင်ကိုဆောင်
 ထသော၊ တိတ္ထံဝေဒါနံ၊ ဗေဒင်သုံးပုံတို့၏၊ ပါရဂူ၊ ကမ်းတဘက် သို့ရောက်
 ထသော၊ မာဏဝကော၊ လူလင်သည်၊ အဟောသိ၊ ဖြစ်တော်မူ၏၊ အဟံ၊ ငါ
 သည်၊ လက္ခဏော၊ လက္ခဏာကျမ်း၌လည်းကောင်း၊ ဣတိဟာသေစ၊ ဣတိ
 ဟာသကျမ်း၌လည်းကောင်း၊ သဒ္ဓမ္မေစ၊ ပုတ္တရားတို့၏အကျင့်၌လည်းကောင်း
 ပါရမီဝတော၊ ကမ်းတဘက်သို့ရောက်၏၊ ဘူမန္တလိက္ခကုသလော၊ ဘုမ္မ
 ဝိန္ဒနကွတ်ဟာရေ၌လိပ်မာ၏၊ ကတဝိဇ္ဇော၊ ဝေဇုဿအပ်ပြီးသောအထတ်
 ရှိ၏၊ မနောမယော၊ နှလုံးအလိုဖြင့်ပြီး၏၊ ကသာပဿ၊ ကသာပအမည့်တော်
 ရှိသော၊ ဘဝဝတော၊ မြတ်စွာတုရား၏၊ ဥပဋ္ဌာကော၊ အထုပ်အကျွေးတော်
 လည်းဖြစ်ထသော၊ သဂါရဝေါ၊ ရုက္ခနာသုံးပါးတို့၌ လည်းရှိသေ ခြင်းရှိထ
 သော၊ သပ္ပာတိသော၊ အလွန်ကျိုး နှံ့ထသော၊ တတိယေပလေ၊ အနာဂါမိဗိဇိတ်
 ကြောင့်၊ နိဗ္ဗုတော၊ ဝါနတဗျာမှငြိမ်းတော်မူပြီးထသော၊ စာမိကာရောနာ
 မ၊ စာမိကာရအမည်ရှိသောအိုးထိန်းသည်သည်။ အတ္ထံ၊ ရှိ၏၊ စာမိကာရော၊
 စာမိကာရအိုးထိန်းသည်သည်၊ မံ၊ ငါကို၊ အာဒါယ၊ ယူ၍၊ ကသာပံ၊ ကသာ
 ပမြတ်စွာတုရားသို့၊ ဥပဂစ္ဆိ၊ စာည်းကပ်ပြီးအယံ၊ ငါသည်၊ တဿ၊ ထိုကသာ
 ပမြတ်စွာတုရား၏၊ ဓမ္မံ၊ တရားတော်ကို၊ သုဏိတွာန၊ ကြားနာရ၍၊ တဿ၊
 ထိုကသာပမြတ်စွာတုရား၏၊ သန္တိကေ၊ အထံတော်၌၊ ပဗ္ဗဇိံ၊ ပြောနိုးပြုပြီး၊
 အဟံ၊ ငါသည်၊ အာရုဗ္ဗဝိရိယော၊ အားထုတ်အပ်သောဝိရိယံရှိသည်၊ ဝတ္တာ
 ဝတ္ထေသု၊ ဝတ်ကြီးဝတ်ငယ်တို့၌၊ ကောဝိဒေါ၊ လိမ္မာသည်၊ ဟုတွာ၊ ဖြစ်၍၊
 သိလေသုဂါ၊ သိထတို့၌လည်းကောင်း၊ သမာဓိသမာပတ္တိသုပါ၊ ဈာန်သမာ
 ပတ်တို့၌လည်းကောင်း၊ ကွဗိ၊ တရံတဆစ်မှု၊ နပရိဟာယာမိ၊ မယုတ်၊ ဇိန
 သာသနံ၊ ကသာပမြတ်စွာတုရား၏ သာသနာတော်ကို၊ ပူဇေသိံ၊ ဖြည့်ပြီး။
 ယာဝတာ၊ အကြင်မျှလောက်၊ ဗုဒ္ဓဘဏိတံ၊ ကသာပမြတ်စွာတုရားသည်
 ဟောတော်မူအပ်သော၊ သဗ္ဗံ၊ အဆုံးသုံးသော၊ နဝင်္ဂိနိနသာသနံ၊ အင်္ဂါကိုးပါးရှိ
 သောတုရားအဆုံးအမတော်ကို၊ ပရိယာသုဏိတွာ၊ သင်ကြား၍၊ ဇိနသာသ
 နံ၊ ကသာပမြတ်စွာတုရား၏ သာသနာတော်ကို၊ သောကယိံ၊ တင့်တယ်စေ
 ပြီ။ ယာဝတာ၊ အကြင်မျှလောက်၊ ဗုဒ္ဓဘဏိတံ၊ ကသာပမြတ်စွာ
 တုရားသည်ဟောတော်မူအပ်သော၊ သဗ္ဗံ၊ အဆုံးသုံးသော။ နဝင်္ဂိနိနသာသနံ၊
 အင်္ဂါကိုးပါးရှိသောတုရားအဆုံးအမတော်ကို၊ ပရိယာသုဏိတွာ၊ သင်ကြား

၍၊ ဇိနသာသနံ၊ ကဿပမြတ်စွာထုရား၏ သာသနာတော်ကို၊ သောဘယိ၊ တူင်တယ်စေပြီ။ သောပိဗုဒ္ဓေါ၊ ထိုကဿပမြတ်စွာထုရားသည်လည်း၊ မမင်္ဂါ၏ အတ္ထရိယံ၊ အံ့ဩဝွယ်ကို၊ ဒိသ္မာ၊ မြင်၍၊ ဝိယာကရိ၊ ဗျာဒိတ်ကြားကော်မှု၏ ကံ၊ ဝိယာကရိ၊ အဘယ်သို့ ဗျာဒိတ်ကြားတော်မူ သနည်းဟုမူကား၊ အမဗ္ဗိဘဒ္ဒကကဗ္ဗေ၊ ဤဘဒ္ဒကဗ္ဗာဒ္ဓံ၊ အယံ၊ ဤဇောတိပါလမထေရ်သည်၊ ဗုဒ္ဓေါ၊ ဂေါတမမြတ်စွာထုရားသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဝိယာကရိ၊ ဗျာဒိတ်ကြားတော်မူ၏၊ အဟုအဟော၊ ဩဝ်အံ့ဩဝွယ်ရှိစွာ၊ ဟထာဂတော၊ ဂေါတမထုရားသည်၊ ရမ္ဘာ၊ နှလုံး၌ လျော်တွယ်ရှိသော၊ ကဝိလဂ္ဂယာ၊ ကဝိလဂတ်ပြည်မှ၊ နိက္ခမိတွာ၊ တောထွက်၍၊ ပဝေနံ၊ ဒုက္ကရစရိယာကို၊ ပဒဟိတွါန၊ အားထုတ်တော်မူ၍၊ ဒုက္ကရကာရိကံ၊ ပြုကျင့်နိုင်ခဲ့သော အမှုကို၊ ကတွာ၊ ပြုတော်မူ၍၊ ဗုဒ္ဓိဿတိ၊ ပွင့်တော်မူလတ္တံ့။ တထာဂတော၊ ဂေါတမထုရားသည်။ အဇပါလရုက္ခမူလေ၊ အဇပါလညောင်ပင်ရင်း၌၊ နိသီဒိတွာ၊ ထက်ဝတ်ဖွဲ့ခွေထိုင်နေတော်မူ၍၊ တတ္ထ၊ ထိုအဇပါလညောင်ပင်ရင်း၌၊ ပါယာသံ၊ ဂဏာနို့ ဆွမ်းကို၊ ပဂ္ဂယျ၊ ခံယူတော်မူ၍၊ နေရဉ္စရံ၊ နေရဉ္စရုမြစ်သို့၊ ဥပေဟိတိ၊ ကပ်လတ္တံ့။ နေရဉ္စရာယ၊ နေရဉ္စရုမြစ်၏၊ တီရမ္ဘိ၊ ကမ်းနား၌၊ ပါယာသံ၊ ဂဏာနို့ ဆွမ်းကို၊ ပရိယုဉ္ဇိယ၊ ထုဉ်းပေးတော်မူ၍၊ ပရိယတ္တဝေမဂ္ဂေန၊ နတ်တို့သည် စီရင်အပ်သောမြတ်သော ခရီးဖြင့်၊ ဗောဓိမူလံ၊ ဗောဓိပင်၏ အနီးသို့၊ ဥပေဟိတိ၊ ကပ်လတ္တံ့။ တဟော၊ ထိုနောင်မှ၊ နရုတ္တဗောလူတို့ထက် မြတ်ကော်မူသော ဂေါတမထုရားသည်၊ ဗောဓိမဏ္ဍာ၊ ဗောဓိမဏ္ဍိုင်ကို၊ ပဒက္ခိတံ၊ လကျိရစ်ထည့်သည်ကို၊ ကတွာ၊ ပြု၍၊ အပ္ပရာဇိတနိသာဝဋ္ဌာနေ၊ ဒေဝဂုတ္တစလောမာရ်ဝါးပါးကို အောင်ချက်မြတ်သောနေရာ၌၊ ဗောဓိပလ္လင်ရုတ္တမေ၊ အရဟတ္တမဂ်ဉ္စာဏ် သဗ္ဗညုတညာဏ်တော်ကို သိမြင်ရာ ပလ္လင်မြတ်၌၊ ပလ္လင်ကော်န၊ ထက်ဝတ်ဖြင့်၊ နိသီဒိတွာ၊ ထိုင်တော်မူ၍၊ မဟာယသော၊ မြတ်သော ကျော်စောခြင်းရှိတော်မူသော ဂေါတမထုရားသည်၊ ဗုဒ္ဓိဿတိ၊ ပွင့်တော်မူလတ္တံ့။ ဣမဿ၊ ဤဇောတိပါလ မထေရ်ဖြစ်၍ ဖြစ်သော ဂေါတမထုရား၏၊ ဇနကာ၊ မယံတော်ရင်းဖြစ်သော၊ မာတာ၊ မယံတော်သည်၊ မာယာနာမ၊ မာယာအမည်ရှိသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဝိတာ၊ စမည်းတော်မင်းသည်၊ သုဒ္ဓောဒနောနာမ၊ သုဒ္ဓေါဒနအမည်ရှိသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ အယံ၊ ဤဇောတိပါလမထေရ်သည်၊ ဂေါတမော၊ ဂေါတမထုရားသည်၊ ဗောဓိပတိ၊ ဖြစ်လတ္တံ့။ အနာသဝါ၊ အသံ့ဂေါတရား

လည်းမရှိကုန်ထသော၊ ဝိတရာဂါ၊ ရာဂတို့မှ လည်းကင်းတော် မူကုန်ထ
သော၊ သန္တမိတ္တာ၊ ငြိမ်သက်သော စိတ်လည်းရှိတော်မူကုန်ထသော၊ သ
မာဟိတာ၊ တည်ကြည်တော်မူကုန်ထသော၊ ကောလိတောစ၊ ကောလိတ
လည်းကောင်း၊ ဥပတိသောစ၊ ဥပတိသာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧ
တိက္ခ၊ နှစ်ပါးသောရဟန်းတို့သည်၊ အဂ္ဂါ၊ မြတ်ကုန်သော၊ သာဝကာ၊ သက်
ဝဲရံလက်ျာရံ အဂ္ဂသာဝကတို့သည်၊ ဟောဿန္တိ၊ ဖြစ်ကုန်ထတ္တံ၊ ။ အာ
နန္ဒောနာမ၊ အာနန္ဒ၊ အမည်ရှိသော၊ ဥပဋ္ဌာကော၊ အလုပ်အကျွေးတော်ရဟန်း
သည်၊ ဣဒံဒိန္နံ၊ ဤဇောတိပါဝမထေရ်ဖြစ်၍ဖြစ်သော ဂေါတမထုရားကို၊
ဥပဋ္ဌိ၊ လတ်၊ လုပ်ကျွေးထတ္တံ၊ ခေမာစ၊ ခေမာလည်းကောင်း၊ ဥပ္ပထဝဏ္ဏာ
စ၊ ဥပ္ပထဝဏ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒ္ဓဘိက္ခုနိ၊ နှစ်ပါးသောဘိက္ခုနီ
မတို့သည်၊ အဂ္ဂါ၊ မြတ်ကုန်သော၊ သာဝိကာ၊ လက်ျာရံလက်ဝဲရံသာဝိကာမ
တို့သည်၊ ဟောဿန္တိ၊ ဖြစ်ကုန်ထတ္တံ၊ ။ သာဘိက္ခုနိ၊ ထိုဘိက္ခုနီမတို့
သည်၊ အနာသဝါ၊ အာသဝေါတရားလည်းမရှိကုန်၊ သန္တမိတ္တာ၊ ငြိမ်သက်
သောစိတ်လည်းရှိကုန်၏၊ ဝိတရာဂါ၊ ရာဂတို့ကင်းကုန်၏၊ သမာဟိတာ၊ တည်
ကြည်တော်မူကုန်၏၊ ဘာသာဘဝတော၊ ထိုဂေါတမထုရား၏၊ ဗောဓိ၊ ဗော
ဓိကို၊ အဿတ္ထောတိ၊ ညောင်ဗုဒ္ဓဘေပင်ဟူ၍၊ ပဝုစ္စတိ၊ ဆိုအပ်၏၊ ။
ဝိတ္ထာစ၊ ဝိတ္ထလည်းကောင်း၊ ဟတ္ထာဠ ဝကောစ၊ ဟတ္ထာဠဝကလည်း
ကောင်း၊ ဣတိ၊ ဤသို့၊ ဧဒ္ဓဥပါသကာ၊ နှစ်ယောက်သော ဒါယကာတို့သည်၊
အဂ္ဂါ၊ မြတ်ကုန်သော၊ ဥပဋ္ဌာကာ၊ အလုပ်အကျွေးတော်ဒါယကာတို့သည်၊
ဟောဿန္တိ၊ ဖြစ်ကုန်ထတ္တံ၊ ။ နန္ဒမာတာစ၊ နန္ဒမာတာဥတ္တရာ၎င်း၊ ဥတ္တရာစ၊
ရဇ္ဇတ္တရာလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒ္ဓဥပါသိကာ၊ နှစ်ယောက်သောဒါယိ
ကာမတို့သည်၊ အဂ္ဂါ၊ မြတ်ကုန်သော၊ ဥပဋ္ဌိကာ၊ အလုပ်အကျွေးတော်ဒါယိ
ကာမတို့သည်၊ ဟောဿန္တိ၊ ဖြစ်ကုန်ထတ္တံ၊ ။ ဣတိ၊ ဤသို့၊ ဝိယာကရိ၊ ဗျာဒိတ်
ကြားတော်မူ၏၊ ။ အသမဿ၊ အထုမရှိသော၊ မဟေသိနော၊ ကသာပ
မြတ်စွာထုရား၏၊ ဣဒံဝစနံ၊ ဤဗျာဒိတ်စကားတော်ကို၊ သုတွာန၊ ကြား၍၊
အယံ၊ ဤဇောတိပါဝမထေရ်သည်၊ ဗုဒ္ဓဗိဇ္ဇံကိုရ၊ တုရားလောင်းပေတည်း၊
ဣတိ၊ ဤသို့၊ နရမဇ္ဈ၊ လူနတ်တို့သည်၊ အာမောဒိတာ၊ အလွန်ဝမ်းမြောက်ကုန်
၏၊ ။ ဒသသဟာသိ၊ တသောင်းသောသောကစာတ်၌၊ ဝသန္တော၊ နေကုန်
သော၊ သဒေဝကာ၊ နတ်နှင့်တကွသောလူတို့သည်၊ ဥက္ကမ္ဘိသဒ္ဓါ၊ ကြွေး
ကြော်သောအသံတို့ကို၊ ပဝတ္တန္တိ၊ ဖြစ်စေကုန်၏၊ အပ္ပောဇေန္တိ စိ၊ သက်ပန်း
ပေါက်လည်းခတ်ကုန်၏၊ ဟာသန္တိ စ၊ ရုပ်လည်းရုပ်ကုန်၏၊ ကတဉ္စထိ၊ ထက်

အုတ်ချိုသည်ကိုပြု၍၊ နမဿန္တိ၊ ရှိခိုးကြကုန်၏။ လောက နာထဿ၊
 လူသုံးပါးတို့၏ကိုးကွယ်ရာဖြစ်တော်မူသော၊ ဣမဿ၊ ဤကဿပမြတ်စွာ
 ဘုရား၏၊ သာသနံ၊ သာသနာတော်ကို၊ မယံ၊ ငါတို့သည်၊ ယဒိဝိရုဋ္ဌိဿာမ၊
 အကယ်၍ချွတ်ယွင်းကုန်အံ့၊ ဧဝံသတိ၊ ဤသို့ချွတ်ယွင်းသည်ရှိသော်၊ အနာ
 ဂတမ္ပိ၊ နောင်လာလတ္တံ့သော၊ အဒ္ဓါနေ၊ အစွန့်၌၊ ဣမံဣမဿ၊ ဤအရှင်ဇော
 တိပါထမယေရ်၏၊ သဗ္ဗခါ၊ မျက်မှောက်တော်၌၊ ဟေသာမ၊ ဖြစ်ကုန်အံ့။ ၊
 နဒိ၊ မြစ်ကို၊ တရုန္တာ၊ ကူးကုန်သော၊ မနုဿာ၊ လူတို့သည်၊ ပဒိုတိတ္ထံ၊ တရု
 ဆိပ်ကို၊ ဝိရုဋ္ဌိယ၊ ချွတ်ယွင်း၍၊ ဟေဠာတိတ္ထေ၊ အောက်ဆိပ်ကို၊ ဂဟေတွာ
 န၊ ယူ၍၊ မဟာနဒိ၊ မြစ်မကြီးကို၊ ဥတ္တရန္တိယထာ၊ ကူးကုန်သကဲ့သို့။ ၊
 ဝေမေဝ၊ ထိုအတူသာလျှင်၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊ မယံ၊ လူနတ်ဗြဟ္မာ
 အပေါင်းများစွာ ငါတို့တရသည်၊ ဣမံနိနံ၊ ဤကဿပ မြတ်စွာဘုရားကို၊
 ယဒိရုဋ္ဌာမ၊ အကယ်၍လွတ်ကုန်ငြားအံ့၊ ဧဝံသတိ၊ ဤသို့လွတ်ကုန်သည်ရှိ
 သော်၊ အနာဂတမ္ပိ၊ နောင်လာလတ္တံ့သော၊ အဒ္ဓါနေ၊ အစွန့်၌၊ ဣမံဣမဿ၊
 ဤအရှင်ဇောတိပါထမယေရ်၏၊ သဗ္ဗခါ၊ မျက်မှောက်တော်၌၊ ဟေသာမ၊ ဖြစ်
 ကုန်အံ့၊ ဣတိ၊ ဤသို့၊ ပတ္ထေန္တိ၊ ဆုတောင်းကြကုန်၏။ တဿာဝိ၊ ထိုကဿ
 ပမြတ်စွာ ဘုရား၏ထည်း၊ ဝေနံ၊ ဗျာဒိတ်စကားတော်ကို၊ သုတွာ၊ ကြား၍၊
 ဘိယေသာ၊ လွန်စွာ၊ ဝိတ္တံ၊ စိတ်ကို၊ ပသာဒပီ၊ ကြည်ထင်စေပြီး၊ ဥတ္တရိ၊ အတိုင်း
 ထက်အထွန်း၊ ဒသပါရမီ၊ ဆယ်ပါးသောပါရမီတို့ကို၊ ပုရိယာ၊ ဖြည့်ခြင်းငှါ၊
 ဝတံ၊ ပါရမီကူးဖူးကို၊ အဓိဋ္ဌာသိ၊ ဆောက်တည်ပြီး၊ ဧဝံ၊ ဤသို့၊ အဟံ၊ ငါ
 ဘုရားသည်၊ သံသာဓေ၊ သံသရာ၌၊ သံသရိတွာ၊ တပြောင်းပြန်ပြန် ကွင်း
 ထည်၍၊ အနိဂာရံ၊ လွန်ကျူး၍မကျင့်အပ်သည်ကို၊ ပရိဝဇ္ဇန္တော၊ ဝေးစွာရှောင်
 ကြဉ်သည်ဖြစ်၍၊ မဟာ၊ ငါအား၊ ဗောဓိယာယေဝ၊ သဗ္ဗညုတညာဏ်တော်၏
 သာသျှင်၊ ကာရဏာ၊ အကြောင်းကြောင့်၊ ဒုဏ္ဏရံစ၊ ပြုကျင့် နိုင်ခဲ့သောစရိ
 ယသုံးပါးစွန့်ခြင်းကြီးငါးပါးပါရမီဆယ်ပါး အပြားသုံးဆယ်ကိုလည်း၊
 ကတံ၊ ပြုအပ်ပြီး။ ကဿပဿ၊ ကဿပမြတ်စွာဘုရား၏၊ နဝရံ၊ နေပြည်
 တော်သည်၊ ဗာရာဏသီနာမ၊ ဗာရာဏသီအမည်ရှိ၏၊ ခတ္တိယော၊ ပြည်ရှင်
 မင်းသည်၊ ကိတိနာမ၊ ကိတိအမည်ရှိ၏၊ တတ္ထနဂဓေ၊ ထိုဗာရာဏသီပြည်
 ၌၊ သဗ္ဗန္ဓုဿ၊ ကဿပမြတ်စွာဘုရား၏၊ မဟာဇဂ္ဂံ၊ မြတ်သောဆွေတော်
 မျိုးတော်ရှိသည်၊ ဝသတိ၊ နေ၏။ ဗြဟ္မဒတ္တော၊ ဗြဟ္မဒတ္တအမည်ရှိသော၊
 သောဗြဟ္မဏောစ၊ ထိုပုဏ္ဏားသည်လည်း၊ ကဿပဿ၊ ကဿပအမည်
 တော်ရှိသော၊ မဟေသိနော၊ သီလစသောမြတ်သော ကျေးဇူးကိုရှာတော်မူ

၂

ပြီးသောဗုဒ္ဓသာ၊ မြတ်စွာဘုရား၏၊ ဝိတာ၊ ခမည်းတော်သည်၊ အာဝိ၊ ဖြစ်ပြီး၊
 ဇနိကာ၊ မပတ်တော်သည်၊ ခနဝတီနာမ၊ ခနဝတီအမည်ရှိ၏၊ သော၊ ထို
 ကသာပမြတ်စွာဘုရားသည်၊ ဒုဝေဝသသဟသာနိ၊ အနှစ်နှစ်ထောင်တို့
 ပတ်ထုံး၊ အဂါရုံ၊ ရွှေအိမ်တော်၏အလယ်၌၊ အဏ္ဏာဝတိ၊ စိုးအုပ်၍နေပြီး၊
 ဟံသော၊ ဟံသပြာသာန် ထည်းကောင်း၊ ယသော၊ ယသပြာသာန် ထည်း
 ကောင်း၊ သီရိနန္ဒော၊ သီရိနန္ဒပြာသာန်ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမာ၊
 မြတ်ကုန်သော၊ ပါသာဒါ၊ ပြာသာန်တို့သည်၊ တယော၊ သုံးဆောင်တို့
 တည်း။ သမလကံတာ၊ ကောင်းစွာတန်ဆာဆင်အပ်ကုန်သော၊ တိသော
 ဣသသဟသာနိ၊ သေးသောင်းရှစ်ထောင် ကုန်သော၊ နာရိယော၊ မင်း
 မောင်းမအပေါင်းတို့သည်၊ သုနန္ဒာနာမ၊ သုနန္ဒာအမည်ရှိသော၊ သာနာဓိ၊ ထို
 မိန်းမကို၊ ပရိဝါရေသု၊ ခြံရံကုန်ပြီး၊ အကြံဇော၊ သားတော်သည်၊ ဝိဇိတသေ
 နာနာမ၊ ဝိဇိတသေန အမည်ရှိ၏၊ ပုရိသုတ္တမော၊ ယောကျ်ားမြတ်
 သည်၊ စတုရော၊ ထေးပါးကုန်သော၊ နိဗ္ဗိတ္တ၊ နိဗ္ဗိတ်တို့ကို၊ နိသ္မာ၊ မြင်၍၊
 ပါသာဒေန၊ ပြာသာန်ယာဉ်ဖြင့်၊ အဘိနိက္ခာ၊ တောထွက်တော်မူ၏၊ သတ္တာ
 ဟံ၊ သုနစ်ရက်ပတ်ထုံး။ ပဓာနစာရုံ၊ ဒုတ္တရစရိယာအကူငှ်ကို၊ အစရိ၊ ကျင့်
 တော်မူပြီး၊ ဗြဟ္မ၊ နာ၊ ဗြဟ္မာမင်းသည်။ ယာဝိတော၊ တောင်းပန် အပ်ထ
 သော၊ သန္တော၊ တည်ကြည် ငြိမ်သက်တော်မူထသော၊ မဟာဝိရော၊ ကြီး
 မြတ်သောလုံ့ထရှိတော်မူထသော၊ နုရုတ္တမော၊ လူတို့ထက် မြတ်တော်မူ
 ထသော၊ ကသာပေါ၊ ကသာပအမည်တော်ရှိထသော၊ လောကနာယကော၊
 မြတ်စွာဘုရားသည်။ ဝိဂဒါယော၊ ဝိဂဒါရုံတော်၌၊ စက္ကံ၊ ဓမ္မစကြာ တရား
 တော်ကို၊ ဝတ္ထိ၊ ဟောတော်မူပြီး၊ ကသာပသာ၊ ကသာပအမည်တော်
 သော၊ မဟေထိနော၊ မြတ်စွာဘုရားအား၊ တိသေပာစ၊ တိသာလည်းကောင်း
 ဘာရုခါဇောစ၊ ဘာရုခါဇထည်းကောင်း၊ ဣတိ၊ ဤသို့၊ နွေဘိက္ခု၊ နှစ်ပါးသော
 ရဟန်းတို့သည်၊ အဂ္ဂသာဝကာ၊ မြတ်သော ထကျ်ာရံ ထက်ဝဲရံ အဂ္ဂသာဝက
 တို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီး၊ ဥပဋ္ဌာကော၊ အလုပ်အကျွေးတော်ရဟန်း
 သည်၊ သဗ္ဗမိတ္တောနမေ၊ သဗ္ဗမိတ္တအမည်ရှိ၏၊ အနုဇ္ဇာစ၊ အနုဇ္ဇာထည်း
 ကောင်း၊ ဥရုဝေဇ္ဇာစ၊ ဥရုဝေဇ္ဇာထည်းကောင်း၊ ဣတိ၊ ဤသို့၊ နွေဘိက္ခု၊ နှစ်
 ပါးသောဘိက္ခုနီမတို့သည်၊ အဂ္ဂသာဝိကာ၊ မြတ်သော ထကျ်ာရံ ထက်ဝဲရံ
 အဂ္ဂသာဝိကာမ တို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီး၊ တဿဘဂဝတော၊ ထို
 ကသာပမြတ်စွာဘုရား၏၊ ဟေမိ၊ ပွင့်တော်မူရာဟေမိကို၊ နိဂြောဓေတိ၊
 မညောင်ပင်ဟူ၍၊ မဂ္ဂတိ၊ ထိုအပ်၏၊ သုမဂ်ထောစ၊ သုမဂ်လ ထည်း

ကောင်း၊ စာပိုကာရောစ၊ စာပိုကာရ လည်းကောင်း၊ ဣတိ၊ ဤသို့၊ နေ့ဥပါသ
 ကာ၊ နှစ်ယောက်သောဒါယကာတို့သည်၊ အဂ္ဂုပဋ္ဌာကာ၊ မြတ်သော လက်ျာ
 ရံလက်ဝဲရံ အလုပ်အကျွေးတော် ဒါယကာတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊
 ဝိနိဘသေနာစ၊ ဝိနိဘသေနာလည်းကောင်း၊ ဘဒြာစ၊ ဘဒြာလည်းကောင်း၊
 ဣတိ၊ ဤသို့၊ နေ့ဥပါသိကာ၊ နှစ်ယောက်သော ဒါယိကာမတို့သည်၊ အဂ္ဂုပဋ္ဌ
 ကာ၊ မြတ်သော လက်ျာရံ လက်ဝဲရံ အလုပ် အကျွေးတော် ဒါယိကာမတို့
 သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ သောဗုဒ္ဓေါ၊ ထိုကဿပမြတ်စွာဘုရားသည်၊
 ဥစ္စတဒေရန၊ အရပ်တော်အမြင့်အားဖြင့်၊ ဝိသထိရတနုဂ္ဂတော၊ အတောင်
 နှစ်ဆယ်မြင့်တော်မူ၏၊ အာကာသေ၊ ကောင်းကင်၌၊ ဝိဇ္ဇုသမ္ဘိဝ၊ တစ်နက်
 သောလျှပ်စစ်နှယ်ကဲ့သို့လည်းကောင်း၊ ဂဟပူရိတော၊ နက္ခတ်တာရာပြိုဟ်
 တကာတို့ဖြင့် ဖြိုရံအပ်သော၊ စန္ဒောဝ၊ လမင်းကဲ့သို့ လည်းကောင်း၊ သော
 ဘာဘိ၊ တင့်တယ်တော်မူ၏၊ ဝိသထိဝဿသဟာသာနိ၊ အနှစ်နှစ်သောင်း ၀၀၀
 တို့ပတ်လုံး၊ တဿမဟေသိနော၊ ထိုကဿပ မြတ်စွာဘုရား၏ အာယု၊
 အသက်တော်သည်၊ တိဋ္ဌတိ၊ တည်တော်မူ၏၊ တာဝတာ၊ ထိုမျှထောက်၊
 တိဋ္ဌမာနော၊ တည်တော်မူလျက်၊ သော၊ ထိုကဿပမြတ်စွာ ဘုရားသည်။
 ဗာဘု၊ များစွာသော၊ ဇနတံ၊ သတ္တဝါအပေါင်းကို၊ သံသာရသော တထော၊
 သံသရာတည်းဟူသော သရဒ္ဓရာနေအယဉ်၌၊ တာရေသိ၊ နိဗ္ဗာန်သို့ ကယ်
 တင်တော်မူပြီ၊ သောဘဂဝါ၊ ထိုကဿပမြတ်စွာဘုရားသည်၊ ဓမ္မတ
 ဇ္ဇာကံ၊ ပရိယတ္တိ တရားတည်းဟူသော ရေကန်တော်ကြီးကို၊ မာပယိတွာ၊
 ဘန်ဆင်းတော်မူ၍၊ ဝိတ္တသန္တတိဝိဘူသနတ္ထံ၊ မိတ်အစဉ်၌ တန်ဆာဆင်စိမ့်
 သောဌါ၊ သိလံ၊ စတုပါရိသုဒ္ဓိသီလဟု ဆိုအပ်သော၊ ဝိထေပနံ၊ လိမ်းကျွံ
 စရာနံ၊ သာပျောင်းကို၊ ဒတွာ၊ ပေးတော်မူ၍၊ ဓမ္မဒုသံ၊ ဟိရိဩတ္တပ္ပတရား
 တည်းဟူသော ဝုဗ္ဗိဒေဝီကို၊ နိဝါသေတွာ၊ ဝတ်စေ၍၊ ဓမ္မမာလံ၊ ဗောဓိ
 ပက္ခိယတရားသုံးဆဲ့ ရနစ်ပါး တည်းဟူသော ဆင်စရာပန်းကို၊ ဝိဘဇ္ဇိယ၊
 ဝေဌတော်မူ၍၊ မဟာဇနေ မဟာဇနဿ၊ များစွာသော လူအပေါင်းအား။
 ကုသသာကုသထ ဓမ္မသံလက္ခယတ္ထံ၊ ကုသိုလ် အကုသိုလ် တရားကိုမှတ်
 စိမ့်သောဌါ၊ ဓမ္မတဇ္ဇာကတိရေ၊ ပရိယတ္တိတရားတည်း ဟူသော ရေကန်
 တော်ကြီး၏ကမ်းနား၌၊ ဓမ္မဝိမလမာဒါသံ၊ သောတိပတ္တိမဂ်တည်းဟူသော
 အညစ်အကြေးကင်းသောတရားကြေးမုံကို၊ ထပယိတွာ၊ ထားတော်မူ၍၊
 နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ ပတ္ထေန္တာ၊ တောင့်တကုန်သော၊ ကေဝါ၊ အချို့ကုန်သောသူ
 တို့သည်၊ မေ၊ ဤဘုရား၏၊ အသင်္ကာရံ၊ စတုပါရိသုဒ္ဓိသီလများ မပွင့်ဝိရိယ

စသော တန်ဆာကို၊ ပဿန္တု၊ မြင်စေကုန် သတည်း၊ သီလကဋ္ဌကံ၊ စတုပါရိသုဒ္ဓိသီလ တည်းဟူသော ဝါချည်သင်တိုင်းကို လည်းကောင်း၊ ဈာနကဝစဝဋ္ဌိကံ၊ စတုတ္ထဈာန်ပဉ္စမဈာန်တည်းဟူသောချစ်မိန့်ညှိကိုလည်းကောင်း၊ ဒုတိယန၊ ပေးတော်မူ၍၊ ဓမ္မစဉ်၊ မဂ္ဂင်တရားတည်းဟူသော သားနေ နယ်ကို၊ ပါရုပိတွာ၊ ရုံစေ၍၊ ဥတ္တမံ၊ မြတ်သော၊ သန္နာဟံ၊ ဝိရိယတည်းဟူ သောချစ်ကို၊ ဒုတိယ၊ ပေးတော်မူ၍။ သတိဗဟကံ၊ သတိပဋ္ဌာန်းထေးပါး တည်းဟူသောကံကို၊ ဒုတိယန၊ ပေးတော်မူ၍၊ တိပိဏညာဏ ကုန္တိမံ၊ ထက်ထွေးသော ဝိပဿနာ ဥာဏ်တည်းဟူသောထွ်ကို လည်းကောင်း၊ ဝရံ၊ မြတ်သော၊ ဓမ္မစဉ်၊ အရဟတ္တ မဂ်ဥာဏ်တည်းဟူသောသံဃျာန်ကို လည်းကောင်း၊ သီလသံသဂ္ဂမန္တန်၊ ရှုတ်ထွေးကပ်ငြိတတ်သော ကိလေသာ ကိုသရေစ္ဆဒ ပဟာန်ဖြင့် နှိပ်နင်းခြင်းငှါ စွမ်းနိုင်သော သောတာပတ္တိမဂ် စသည်နှင့်ယှဉ်သော လောကုတ္တရာသီလကို လည်းကောင်း၊ ဒုတိယ၊ ပေး တော်မူ၍၊ စတုရော၊ လေးပါး ကုန်သော၊ ဗလေ၊ မြိုလ်တို့ကို၊ အာဝေဇ္ဇံ၊ နားတန်ဆာကို၊ ကတွာ၊ ပြု၍၊ တေဝိဇ္ဇာဘူသံ၊ ဝိဇ္ဇာသုံးပါးဖြင့် ပြီးသော တန်ဆာကို၊ ဒုတိယန၊ ပေးတော်မူ၍၊ ဓမ္မပုဗ္ဗိဇ္ဇန္တံ၊ ထောကုတ္တရာ တရား တည်းဟူသော သီလဓမ္မ သောအဆင်တန်ဆာပန်းကူးကို၊ ကတွာန၊ ပြု၍၊ ဖဉ္စာဘိညာဘာချဏ်၊ ခြေခံပါးသော အသိညာဉ်တည်းဟူသောတန်ဆာကို၊ ဒုတိယ၊ ပေးတော်မူ၍၊ ပါဝနိဝါရဏံ၊ မကောင်းမှုအကုသိုလ်ကိုတားမြစ် တတ်သော၊ သဗ္ဗဗ္ဗပဏ္ဍေစ္ဆတ္တံ၊ စင်စစ်လျှင်သန်ရှင်းစင်ကြယ်သော အရ ဟတ္တမိလ်တည်းဟူသော ထီးဖြူကို၊ ဒုတိယ၊ ပေးတော်မူ၍၊ အဘယပုဗ္ဗံ၊ ဘေးမရှိရာနိဗ္ဗာန်သို့ချောက်စေတတ်သော အဋ္ဌကိကမဂ်တည်းဟူသောပန်း ကို၊ မာပယိတွာ၊ တန်ဆာတော်မူ၍၊ သော၊ ထိုကဿပမြတ်စွာထုရား သည်၊ သသာဝကော၊ တပည့်သွားသာဝကအပေါင်းနှင့်တကွ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ။ အပ္ပမေယော၊ မနှိုင်းယှဉ်အပ်သော ဂုဏ်တော် တို့၏တည်ရာဖြစ်တော်မူထသော၊ နုနာသဒေါ၊ သူတပါးတို့သည်မထွမ်းရိုး မနှိပ်စက်နိုင်ထသော၊ ဧသောဟိသမ္ဗါသမ္ဗုဒ္ဓေါ၊ ထိုကဿပမြတ်စွာထုရား သည်လည်းကောင်း၊ ဘဂဝတော၊ မြတ်စွာထုရားသခင်သည်၊ သုက္ခာယော ကောင်းစွာဟောတော်မူအပ်သော၊ ဧဟိပဿိကော၊ လာထုည့်ရှုထုည့်ဟု ဆိုဆိုက်သော၊ ဧသောဟိ ဓမ္မရတနော၊ ထိုတရားရတနာသည် လည်း ကောင်း။ သုပ္ပနိပန္နော၊ ကောင်းသောအကျင့်လည်းရှိထသော၊ အနုတ္တ ရော၊ အထူးလည်းမရှိထသော၊ ဧသောဟိသံဃာရတနော၊ ထိုအရိုယာသံ

ဗာသရတနာသည်ထည်းကောင်း၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊ အန္တရဟိတံ၊ ကုယ်ပြီ၊ သဗ္ဗသင်္ခါရာ၊ အလုံးစုံသောသင်္ခါရတို့သည်၊ နန္ဒရိတ္တံ၊ အချည်းနှီးတို့သာတည်း။ မဟာကဿပေါ၊ မြတ်သောကဿပ အမည်တော်ရှိထင်သာ၊ ဇိနော၊ မာဂ်ငါးပါးကိုအောင်တော်မူပြီးထသော၊ သတ္တံ၊ မြတ်စွာဘုရားသည်၊ သေတဗျာရာမဗြိ၊ သေတဗျာရာမဗ္ဗံ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ၊ တတ္ထေဝံ၊ ထိုသေတဗျာရာမဗ္ဗံသာလျှင်၊ တဿ၊ ထိုကဿပ မြတ်စွာဘုရား၏၊ ဇိနထူပေါ၊ ဓာတ်တော်ကိုဌာပနာရာဘုရားစေတီတော်သည်၊ ယောဇနုဗ္ဗေရဂ္ဂတော၊ တယူဇနာတိုင်တိုင်မြင့်၏ ဣတိ၊ ဤသို့၊ အာဟ၊ ဟောတော်မူ၏။ စတုရိသတိမော၊ နှစ်ဆဲ့ထေးဆူမြောက်သော၊ ကဿပဿ၊ ကဿပအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ ဝံသော၊ အနွယ်တော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ဂေါတမဗုဒ္ဓဝံသ၊

သာရိပုတ္တ၊ ချစ်သွားသာရိပုတ္တရာ၊ တေရဟိ၊ ယခုအခါ၌၊ သက္ခဝစနော၊ သာကီဝင်မင်းတို့၏ နှလုံးကိုဝွှားစေတတ်သော၊ ဂေါတမော၊ ဂေါတမအမည်တော်ရှိတသော၊ သဗ္ဗုဒ္ဓေါ၊ သစ္စာလေးပါးကိုမိမိအလိုလိုသိတော်မူထသော၊ အဟံ၊ ငါဘုရားသည်၊ ပဓာနံ နုတ္တရေရိယာကို၊ ပဒဟိတွံန၊ အေးထုတ်တော်မူ၍၊ ဥတ္တမံ၊ မြတ်သော၊ သဗ္ဗောမိံ၊ သဗ္ဗညုတညာဏ်တော်သို့၊ ပတ္ထော၊ ရောက်တော်မူပြီ။ ဗြဟ္မုနာ၊ သဟမ္ပတံ၊ ဗြဟ္မာမင်းသည်၊ ယာဓိတော၊ တောင်းပန်အပ်ထသော၊ သန္တော၊ ကိလေသာတို့ရှင်းတော်မူပြီးထသော၊ အဟံ၊ ငါဘုရားသည်၊ ယဒါ၊ အကြင်အခါ၌၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ပဝတ္တယိံ၊ ဟောတော်မူပြီ၊ ဘဒါ၊ ထိုအခါ၌၊ အဋ္ဌာရသန္တံ၊ ကောဋိနံ၊ တဆဲ၊ ရှစ်ကုဋေသော နတ်၊ ဗြဟ္မာတို့အား၊ ပဋ္ဌမာဘိသမယော၊ ရှေးဦးစွာသစ္စာလေးပါးကိုထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်ပြီ။ တတော၊ ထို့နောင်မှ၊ ပရဗ္ဗ၊ တပါးသောအခါ၌လည်း၊ နရဒေဝသမာဂမေ၊ လူနတ်တို့၏အစည်းအဝေး၌၊ ဒေသေန္တေ၊ မင်္ဂလသုတ်ကိုဟောတော်မူရာ၌၊ နရဒေဝါနံ၊ လူနတ်၊ ဗြဟ္မာတို့အား၊ ဂဏနာယ၊ ရေတွက်ခြင်းဖြင့်၊ နဝတ္တဗ္ဗော၊ မဆိုအပ်သော၊ နုတိယာဘိသမယော၊ နှစ်ကြိမ်မြောက် သစ္စာလေးပါးကိုထိုးထွင်း၍သိသည်၊ အဟု၊ ဖြစ်လတ္တံ့၊ ဣဝေဝ၊ ဤကပိလဝတ်ပြည်၌သာလျှင်၊ အဟံ၊ ငါဘုရားသည်၊ တေရဟိ၊ ယခုအခါ၌၊ မမ၊ ငါဘုရား၏၊ အတြိဇံ၊ သားတော်ရာဟုသာကို၊ ယဒါ၊ အကြင်အခါ၌၊ ဩဝါဒိံ၊ ဆုံးမတော်မူပြီ၊ ဘဒါ၊ ထို

၂

အခါ၌၊ ဒေဝမနုဿာနံ၊ နုတ်လူတို့အား၊ ဂဏနာယ၊ ရေတွက်ခြင်းဖြင့်၊ န
ဝတ္တဗ္ဗော၊ မခင်အပ်သော၊ တတိယာသိသမယော၊ သုံးကြိမ်မြောက်သန္ဓာ
လေးပါးကိုထိုးထွင်း၍ သိသည်အဟု၊ ဖြစ်လတ္တံ့။ ။

အဘိသမယသုံးပါးပြီး၏။

မေမမ၊ ငါတူအားအား၊ မဟေသိနံ၊ သိသကသောမြတ်သောကျေးဇူးကို
ရှာတော်မူကုန်ပြီးသော၊ သာဝကာနံ၊ ရဟန္တာသာဝကတို့၏၊ ဧကောဝ၊
တကြိမ်သာလျှင်၊ သဒ္ဓါပါတော၊ အစည်းအဝေးသည်၊ အာသိ၊ ဖြစ်ပြီ၊ တသ္မိ
သမာဂမေ၊ ထိုအစည်းအဝေး၌၊ အစုတေရသ သတောနံ၊ တထောင့်နှစ်ရာငါး
ကျိပ်ကုန်သော၊ ဘိက္ခုနံ၊ ရဟန်းတို့၏၊ သမာဂမော၊ အစည်းအဝေးသည်၊
အာသိ၊ ဖြစ်ပြီ။ ။

သဒ္ဓါပါတတပါးပြီး၏။

ဝိနောစမာနော၊ အတိုင်းမသိသောထုရား၏ အသရေတော်ဖြင့် တင့်
တယ်တော်မူထသော၊ ဝိမလော၊ ကိလေသာတည်းဟူသော အညစ်အကြေး
မတင်သန့်ရှင်းစင်ကြယ်တော်မူထသော၊ မဇ္ဈဂေါ၊ မဒေဝသည်ကို ကိုနှိပ်နင်း
ပယ်ဖျောက်တော်မူ၍ ထုရားအဖြစ်သို့ရောက်တော်မူပြီးထသော၊ အဟံဝိ၊
ငါတူအားသည်ထည်း၊ ဘိက္ခုသံဃဿ၊ ရဟန်းသံဃာအား၊ သဗ္ဗကာမ
ဒေါ၊ ခပ်သိမ်းသောအလိုကို ပေးတတ်သော၊ မဏိဝ၊ ဝိန္နာမဏိပတ္တမြားကဲ့
သို့၊ သဗ္ဗံ၊ အလုံးစုံသော၊ ပတ္တိတံ၊ အလိုရှိအပ်တောင့်တအပ်သောလောကီ
လောကုတ္တရာချမ်းသာကို၊ ဒေါမိ၊ ပေးတော်မူပြီ၊ အဟံ၊ ငါတူအားသည်၊ ဖလံ
သောတာပတ္တိဖိုလ်စသော လေးပါးသောဖိုလ်ကို၊ အာကင်္ခါနာနံ၊ အလိုရှိ
ကုန်သော၊ ထဝတ္ထန္တန္တပောသိနံ၊ ဘဝတဏှာကို ပယ်ခြင်းငှါ အလိုရှိကုန်
သော၊ ပါဏီနံ၊ သတ္တဝါတို့အား၊ အနုကမ္မာယ၊ အစဉ်သနားတော်မူထဖြင့်၊
စတု သစ္စံ၊ လေးပါးသောသစ္စာကို၊ ပကာသေမိ၊ ထင်ရှားပြတော်မူ၏၊ စတု
သစ္စပကာသနေ၊ သစ္စာလေးပါးကို ထင်ရှားပြတော်မူရာ၌၊ ဒံသဝိသသ
ဟဿာနံ၊ တသောင်းနှင့်ထောင်ကုန်သောလူနုတ်မြဲဟောတို့၏၊ ဓမ္မာဘိသမ
ယော၊ သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည်ထည်းကောင်း၊
ဧကန္တိန္နံ၊ တရောက်နှစ်ရောက်ကုန်သောသူတို့၏၊ အဘိသမယော၊ သစ္စာလေး
ပါးကိုထိုးထွင်း၍ သိခြင်းသည်ထည်းကောင်း၊ ဂဏနာတော၊ ဂဏန်းသန့်
အားဖြင့်၊ အသင်္ခိယော၊ မရေတွက်နိုင်သည်၊ အဟု၊ ဖြစ်လတ္တံ့။ ဣဓ၊ ဤသာ
သနာ၌၊ သက္ခရုနိနော၊ သာကီဝင်မင်းတို့ထက်မြတ်တော်မူသော၊ မဟံ၊
ငါတူအား၏၊ သာသနံ၊ သာသနာတော်သည်၊ သဒါ၊ အခါခပ်သိမ်း၊ ဝိတ္ထာရိတံ၊

ပြန်သည်ကို၊ ဗဟုဇဉ်၊ များစွာသော သူတို့သည် သိအပ်သည်၊ ဣဒ္ဓံ၊ သမာဓိ
 စသည်တို့နှင့် ပြည့်စုံသည်၊ ဖိတံ၊ ဝပြောသည်၊ သုဗ္ဗလ္လိတံ၊ သီလစသည်တို့
 ဖြင့် ကောင်းစွာ ပွင့်ကင်းသည်၊ သုဝိသောဓိကံ၊ ကောင်းစွာ သုတ်သင်အပ်
 သည်၊ အဟု၊ ဖြစ်ထက္ကံ၊ အနာသဝါ၊ အာသပေါတရောထည်း မရှိကုန်ထ
 သော၊ ဝိတရာဂါ၊ ရာဂတို့မှလည်းကင်းတော်မူကုန်ပြီးထသော၊ သန္တမိတ္တာ
 ငြိမ်သက်သော၊ ဝိတိလည်းရှိကုန်ထသော၊ သမာဟိတာ၊ တည်ကြည်တော်
 မူကုန်ထသော၊ သဗ္ဗေ၊ အဆုံးစုံကုန်သော၊ အနေကသတာ၊ အရာမကများစွာ
 ကုန်သော၊ ဘိက္ခု၊ ရဟန်းတို့သည်၊ သဒါ၊ အခါခပ်သိမ်း၊ ဝါထုရားကို၊
 ပရိဝါရေန္တိ၊ ခြံရံကုန်ပြီ၊ ဣဒါနိ ဧကရဟိ၊ ယခုဝါထုရား၏လက်ထက်တော်
 ဌံ၊ ယေဘိက္ခု၊ အကြင်ရဟန်းတို့သည်၊ အပ္ပတ္တမာနဿ၊ အရဟတ္တဖိုလ်သို့
 မရောက်ကုန်၍၊ သေခါ၊ သေခါသာဖြစ်ကုန်၍၊ မနုဿံ၊ လူဖြစ်သော၊ ဘဝံ၊
 ဘဝကို၊ ဇာန္တိ၊ စွန့်ကုန်၍၊ ဘေဘိက္ခု၊ ထိုရဟန်းတို့ကို၊ ဝိညု၊ ဗညာရှိတို့
 သည်၊ ဝရဟိတာ၊ ကဲ့ရဲ့အပ်ကုန်၍၊ အရိယဋ္ဌဿံ၊ အင်္ဂါရှစ်ပါးရှိသော
 အရိယာမဂ္ဂင်ခရီးကိုလည်း၊ တောသယန္တော၊ နှစ်သက်ကုန်သော၊ သဒါ၊ အ
 ခါခပ်သိမ်း၊ ဓမ္မရတာ၊ တရား၌ ဓမ္မ၊ တေဇ်ကုန်သော၊ သတိမန္တာ၊ သတိနှင့်
 ပြည့်စုံကုန်သော၊ သံသာရသရိတံဂတာ၊ သံသရာတည်းဟူသော သရဒ္ဓရာ
 ဌံသွင်ထည်ခြင်းသို့ ရောက်ကုန်သော၊ ဇနာ၊ လူတို့သည်၊ တာရယိတွာန၊ ကူး
 ခပ်ကုန်၍၊ ဗုဒ္ဓါဿန္တိ၊ သစ္စာလေးပါးကို သိကုန်လတ္တံ့၊ မေ၊ ဝါထုရား
 ၏၊ နဂရံ၊ ပြည်တော်သည်၊ ကဝိလဝတ္ထု၊ ကဝိလဝတ်အမည်ရှိ၏၊ ဝိဟာ၊
 ခမည်းတော်ဖြစ်သော၊ ရာဇာ၊ မင်းသည်၊ သုဒ္ဓေါဒနေနာမ၊ သုဒ္ဓေါဒနအ
 မည်ရှိ၏၊ မယျံ၊ ဝါထုရား၏၊ ဇနေတ္ထိကာ၊ မယ်တော်ရင်းဖြစ်သော၊ မာတာ၊
 မယ်တော်သည်၊ မာယာဒေဝီ၊ မာယာဒေဝီအမည်ရှိ၏၊ ဣတိ၊ ဤသို့၊ ဝုပ္ပတိ၊
 ဆိုအပ်၏၊ အဟံ၊ ဝါထုရားသည်၊ ဧကုနတိ သဝဿာနိ၊ နှစ်ဆဲ ကိုးနှစ်တို့
 ပတ်လုံး၊ အဂါရံ၊ ရွှေနန်းတော်၏ အလယ်၌၊ အဇ္ဈာဝသိ၊ မိုးအုပ်၍နေပြီ၊
 ရမ္မော၊ ပြာသာဒ်ထည်းကောင်း၊ သုရမ္မော၊ သုရမ္မပြာသာဒ် လည်းကောင်း၊
 သုဘတော၊ သုဘပြာသာဒ်ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဥတ္တမာ၊ မြတ်ကုန်
 သော၊ ပါသာဒါ၊ ပြာသာဒ်တို့သည်၊ တယော၊ သုံးဆောင်တို့တည်း။
 သမလက်တာ၊ ကောင်းစွာတန်ဆာ ဆင်အပ်ကုန်သော၊ ဝတ္ထာရိသသ
 ပာဿာနိ၊ လေးသောင်းကုန်သော၊ နာရိယော၊ မင်းသမီးအပေါင်းတို့သည်၊
 ဘဒ္ဒကဗ္ဗနာနာမနာရိ၊ ဘဒ္ဒကဗ္ဗနာအမည်ရှိသော မိဖုရားကို၊ ပရိဝါရေသံ၊
 ခြံရံကုန်ပြီ၊ အဟာဇော၊ သားတော်သည်၊ ရာဟုလောနာမ၊ ရာဟုလအမည်



ရှိ၏။ အဟံ၊ ငါတုရားသည်။ စတုရော၊ လေးပါးကုန်သော၊ နိဗ္ဗိတ္တေ၊ နိဗ္ဗိတ်တို့ကို၊ ဒိသ္မာ၊ မြင်၍၊ အဿယာနေန၊ ကဏ္ဍကမြင်း၊ ယာဉ်၊ တော်ဖြင့်၊ နိက္ခမိံ၊ တောထွက်တော်မူပြီ၊ သဗ္ဗဿ၊ ခြောက်နှစ်ကို၊ ပတ်လုံး၊ နုတ္တရံ၊ ပြုကျင့်နိုင်ခဲ့သော၊ ပဝေနစာနံ၊ နုတ္တရစရိယာကို၊ အာစရိံ၊ ကျင့်တော်မူပြီ၊ သဗ္ဗပါဏိနံ၊ အလုံးစုံသောသတ္တဝါတို့၏၊ သရဏံ၊ ကိုးကွယ်ရာ ဖြစ်သော၊ အဟံ၊ ငါတုရားသည်၊ ဂေါတမသမ္ဗုဒ္ဓေါ၊ ဂေါတမတုရားသည်၊ ဟုတ္တာ၊ ဖြစ်၍၊ ဗာရာဏသီ၊ ဗာရာဏသီပြည်၏၊ အနိန္ဒ၊ ဣတိပကနေ၊ ဣသိပတနမိဂဒါရန်တော၌၊ ဖိနစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ပဝတ္ထိတံ၊ ဟောတော်မူပြီ၊ ကောလိတောစ၊ ကောလိတထည်းကောင်း၊ ဥပတိသောစ၊ ဥပတိသထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒုတိက္ခူ၊ နှစ်ပါးသောရဟန်းတို့သည်၊ အဂ္ဂသာဝကာ၊ လကျှာရံ လက်ဝဲရံ အဂ္ဂသာဝတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ မမ၊ ငါတုရား၏၊ သန္တိကာဝစရော၊ အနိးထံပါး၌ ထေ့ကျက်သော၊ ဥပဋ္ဌာကော၊ အလုပ်အကျွေးတော်ရဟန်းသည်၊ အါနုဇ္ဈေနာမ၊ အါနုဇ္ဈာ အမည်ရှိသည်၊ ဟောသတိ၊ ဖြစ်စက္ကံ၊ ခေမာစ၊ ခေမာထည်းကောင်း၊ ဥပ္ပလဝဏ္ဏာစ၊ ဥပ္ပလဝဏ္ဏ ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒု၊ နှစ်ပါးကုန်သော၊ တိက္ခုနိ၊ တိက္ခုနိမတို့သည်၊ အဂ္ဂသာဝိကာ၊ မြတ်သော လကျှာရံ လက်ဝဲရံ အဂ္ဂသာဝိကာမတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ ဝိတ္တောစ၊ ဝိတ္တထည်းကောင်း၊ ဟတ္ထာဠကောစ၊ ဟတ္ထာဠက ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒု၊ နှစ်ယောက်ကုန်သော၊ အဂ္ဂုပဋ္ဌာကုပါသကာ၊ မြတ်သော လကျှာရံ လက်ဝဲရံ အလုပ် အကျွေးတော် ဥပါသကာတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ နန္ဒမာတာစ၊ နန္ဒမာတာထည်းကောင်း၊ ဥတ္တရာစ၊ ဥတ္တရာထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧဒု၊ နှစ်ရောက်ကုန်သော၊ အဂ္ဂုပဋ္ဌာကုပါသိကာ၊ မြတ်သော လကျှာရံ လက်ဝဲရံ အလုပ်အကျွေးတော် ဥပါသိကာမတို့သည်၊ အဟောသု၊ ဖြစ်ကုန်ပြီ၊ အဟံ၊ ငါတုရားသည်၊ အဿတ္ထမူလမ္ဘိ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌၊ ဥတ္တမံ၊ မြတ်သော၊ သဗ္ဗေမိံ၊ အရဟတ္တမဂ် ဥာဏ် သဗ္ဗညုတညာဏ်တော်သို့၊ ပတ္တော၊ ရောက်တော်မူပြီ၊ မဗ္ဗံ၊ ငါတုရား၏၊ ကာယာ၊ ကိုယ်တော်မှ၊ ဗျာမပ္ပဘာ၊ တထံမျှသောက်သောအရောင်တော်တို့သည်၊ သဒါ၊ အခါပင်သိမ်း၊ နိစ္ဆရန္တိ၊ ထွက်ကုန်၏၊ အဟံ၊ ငါတုရားသည်၊ သောဠသဟတ္ထရုဂ္ဂတော၊ ထဆွဲခြောက်တောင်မြင့်တော်မူ၏၊ ဣဒါနေသာရဟိ၊ ယခုအခါ၌၊ အပ္ပံ၊ နည်းစွအဆုံး၊ ဝဿသတံ၊ အနှစ်တရာပတ်လုံး၊ အာယု၊ အသက်တမ်းသည်၊ ဝိဇ္ဇတိ၊ ရှိ၏၊ အဟံ၊ ငါသည်၊ ထာဝတာ၊ ထိုမျှသောက်၊ တိဋ္ဌမာ၊ နာ၊

တည်တော်မူထျက်၊ ဗဟု၊ များစွာသော၊ ဇနတ်၊ သတ္တဝါအပေါင်းကို၊ သံ
သာရသောတတော၊ သံသရာတည်းဟူသောသမုဒ္ဒရာရေအယဉ်မှ၊ တာရေ
ထိ၊ နိဗ္ဗာန်သို့ကယ်တင်တော်မူ၏၊ ဗောဓနံ၊ သစ္စာလေးပါးကို သိကုန်ထတ္တံ
သော၊ ပစ္စိမံဇနံ၊ နောင်လာလှပေါင်းကို၊ ဗောဓနတ္ထာယ၊ သစ္စာလေးပါးကို
သိစိန်သောဌ၊ ဓမ္မမောက္ခံ၊ တရားတည်းဟူသောသီးရှူးကို၊ ထပယိတွာ၊
ထားတော်မူ၍၊ အတံပိ၊ ငါတုရားသည်လည်း၊ နိရိရသေဝ၊ မကြာမြင့်
ပီသာလျှင်၊ သာဝကသံဃာတော သာဝကသံဃောန၊ သာဝကသံဃာအ
ပေါင်းနှင့်၊ သဒ္ဓိံ၊ တက္က၊ အာဟာရသင်္ခယာ၊ သီးစာကုန်ခြင်းကြောင့်၊ နိဗ္ဗာယ
န္တော၊ ငြိမ်းသော၊ အဂ္ဂိဝ၊ သီးကဲ့သို့၊ အနုပါဒါနဘာဝေန၊ ဥပါဒါနမရှိသည်၏အ
ဖြစ်ကြောင့်၊ ဣဝေဝ၊ ဤလူပြည်၌သာလျှင်၊ ပရိနိဗ္ဗိယံ၊ ပရိနိဗ္ဗာန်ပြုရလတ္တံ့၊
တာနိစအဘူယတေဇာနိ၊ ထိုအတုမရှိသော တန်ခိုးတော်တို့ သည်လည်း
ကောင်း၊ ဣမာနိယသဗသာနိ၊ ဤအဂ္ဂသာဝကစသောအခြံ အရံအားတော်
ဆယ်တန်တို့သည် လည်းကောင်း၊ ဣဒ္ဓိယောစ၊ ဣဒ္ဓိဝါဒိဟာရိယတို့သည်
လည်းကောင်း၊ ဣတ္ထိံ သဝရယက္ခဏာပိပိတ္တော၊ သုံးဆဲ့နှစ်ပါးသော ယော
ဂျားမြတ်တို့၏ သက္ခဏာတော်ဖြင့် ဆန်းကြယ်သော၊ အယဉ္ဇဂုဏာစာရ
ဏောဒေဟော၊ ဤဆအသာစာရဏ ဉာဏ်တော်စသော ဂုဏ်ကိုသောင်
သော ကိုယ်တော် သည်လည်းကောင်း၊ သပ္ပဘာ၊ ခြောက်ပါးသော
ရောင်ခြည်တော် တို့သည်လည်း ကောင်း၊ သတရံသီဝ၊ ရောင်ခြည်တ
ထောင်ဆောင်သောနေမင်းကဲ့သို့၊ ဒသဒိသာ၊ ဆယ်ပါးသောအရပ်များမှာ
တို့သို့၊ ပဘာသေတွာ၊ ထွန်းလင်းကောက်ပ၍၊ တံသဗ္ဗံ၊ ထိုအလုံးစုံသည်၊
အန္တရဟိဿန္တိ၊ ကွယ်ကုန်ထတ္တံ၊ သဗ္ဗသင်္ခါရာ၊ အလုံးစုံသောသင်္ခါရတို့
သည်၊ နန္ဒရိတ္တာ၊ အချည်းနှီးတို့သာတည်း၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာ
တုရားသည်၊ အာဟာ၊ ဟောတော်မူ၏၊ ပဉ္စဝိသတိမော၊ နှစ်ဆဲ့ငါးဆူ
မြောက်သော၊ ဂေါတမဿ၊ ဂေါတမအမည်တော်ရှိသော၊ ဘဂဝတော၊
မြတ်စွာတုရား၏၊ ဝံသော၊ အနှုတ်တော်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်
ပြီ။ ။

ဗုဒ္ဓပကိဏ္ဍကဏ္ဍာ

ဣဒတာ၊ ဤဘဒ္ဒကမ္ဘာမှ၊ အပ္ပရိမေယေ၊ ကမ္ဘာကုဋေတို့ဖြင့်မရေထွက်အ
ပ်သော၊ ကပ္ပေလေးသင်္ချေနှင့်ကမ္ဘာတစ်ဝန်းထက်၌၊ သမ္ပုဋ္ဌေါ၊ သစ္စာလေး
ပါးကိုသိမိအလိုလိုကိုယ်တော်တိုင်သိတော်မူပြီးထသော၊ တဏှဂ္ဂီရောစ၊

တဏှကံရာ မြတ်စွာဘုရားလည်းကောင်း၊ မေဓကံရာစ၊ မေဓကံရာ
 မြတ်စွာဘုရားလည်းကောင်း၊ အထောပိ၊ ထိုမှတစ်ပါးလည်း၊ သရဏကံရာ
 စ၊ သရဏကံရာမြတ်စွာ ဘုရားလည်းကောင်း၊ ဒီပကံရာစ၊ ဒီပကံရာ
 မြတ်စွာဘုရားလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဝိနာယကော၊ သားရဲတိလူးအထူး
 ပေါသောခရီးခဲ၌ယာန်မှူးကဲ့သို့မပွင့်မပေါင်မှူးသခင် ဖြစ်တော်မူကုန်ထသော၊
 စက္ကာရော၊ ထေးဆူကုန်သော၊ တေဇိနာ၊ ထိုမြတ်စွာဘုရားတို့သည်၊ ကေ
 ကပ္ပမ္ပိ၊ တခုသော သာရမဏ္ဍကမ္ဘာ၌၊ အာသု၊ ပွင့်တော်မူကုန်ပြီ၊ ဒီပကံ^၀
 ရဿ၊ ဒီပကံရာမြတ်စွာဘုရား၏၊ အပရေန၊ နောက်အတို့၌၊ ကောဏ္ဍညော
 နာမ၊ ကောဏ္ဍညအမည်တော်ရှိသော၊ နာယကော၊ မြတ်စွာဘုရားလည်း၊
 ဧကောစ၊ တဆူတည်းသာလျှင်၊ ကေကပ္ပမ္ပိ၊ တခုသော သာရကမ္ဘာ၌၊ ဗုဒ္ဓိ
 တွာ၊ ပွင့်တော်မူ၍၊ ဗဟု၊ များစွာသော၊ ဇနတံ၊ သက္ကဝါအပေါင်းကို၊ သံသ
 ရသောတတော၊ သံသရာရေအယဉ်မှတောရေထိ၊ နိဗ္ဗာန်သို့ ကယ်တင်တော်
 မူပြီ၊ ဒီပကံရာဿ၊ ဒီပကံရာအမည်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရား၏
 လည်းကောင်း၊ ကောဏ္ဍညဿ၊ ကောဏ္ဍညအမည်တော်ရှိသော၊ သက္က
 နောစ၊ မြတ်စွာဘုရား၏ လည်းကောင်း၊ ဧတေသံ၊ ထိုနှစ်ဆူသော မြတ်စွာ
 ဘုရားတို့၏၊ အန္တရာ၊ အကြား၌၊ ကပ္ပာ၊ ကမ္ဘာတို့သည်၊ ဂဏနာတော၊
 ဂဏန်းသင်္ချာအားဖြင့်၊ အသင်္ဃယျာ၊ မရေတွက်အပ်ကုန်၊ ကောဏ္ဍည
 ဿ၊ ကောဏ္ဍညမြတ်စွာဘုရား၏၊ အပရေန၊ နောက်အတို့၌၊ မင်္ဂလောနာမ၊
 မင်္ဂသအမည်တော်ရှိသော၊ နာယကော၊ မြတ်စွာဘုရားလည်း၊ ဥပ္ပဇ္ဇိ ပွင့်
 တော်မူ၏၊ တေသမ္ပိ၊ ထိုနှစ်ဆူသော မြတ်စွာဘုရားသခင်၏လည်းကောင်း၊
 အန္တရာ၊ အကြား၌၊ ကပ္ပာ၊ ကမ္ဘာတို့သည်၊ ဂဏနာတော၊ ဂဏန်းသင်္ချာ
 အားဖြင့်၊ အသင်္ဃယျာ၊ မရေတွက်အပ်ကုန်၊ မင်္ဂလောစ၊ မင်္ဂသမြတ်စွာ
 ဘုရားလည်းကောင်း၊ သုမနောစ၊ သုမနေမြတ်စွာဘုရားလည်းကောင်း၊ ရေဝ
 တောစ၊ ရေဝတမြတ်စွာဘုရားလည်းကောင်း၊ သောဘိတောစ၊ သောဘိတ
 မြတ်စွာဘုရား လည်းကောင်း၊ ဣတိ၊ ဤသို့၊ စက္ခုမန္တော၊ စက္ခုဝါးပါး
 နှင့်ပြည့်စုံတော်မူထသော၊ ဗာဏကံရာ၊ အရောင်ကိုပြုတော်မူကုန်ထသော၊
 ရနိ၊ ပစ္စေကမုနိတို့ထက်မြတ်တော်မူကုန်ထသော၊ တေဓိဗုဒ္ဓါ၊ ထိုမြတ်စွာ
 ဘုရားတို့သည်လည်း၊ ကေကပ္ပေ၊ တခုသော သာရမဏ္ဍကမ္ဘာ၌၊ ဥပ္ပဇ္ဇိ၊
 ပွင့်တော်မူကုန်၏၊ သောဘိတဿ၊ သောဘိတ မြတ်စွာဘုရား၏၊ အပ
 ရေန၊ နောက်အတို့၌၊ မဟာယသော၊ များသောအခြံအရံရှိသော၊ အနောမ
 ဓသပိ၊ အနောမဒသပိမြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏၊ တေသမ္ပိ၊

ထိုနှစ်ဆူသောမြတ်စွာဘုရားတို့၏လည်း၊ အန္တရာ အကြား၌၊ ကပ္ပါ၊ ကမ္ဘာ
 တို့သည်၊ ဂဏနာကော၊ ဂဏန်းသင်္ချာအားဖြင့်၊ အသင်္ခယော၊ မရေတွက်အပ်
 ကုန်သော၊ နာယကော၊ သားရဲတိလူးအထူးများသောခရီးခဲ၌ယာဉ်မှူးကဲ့
 သို့မပွင် ဝေောင်မှူး သခင်ဖြစ်တော်မူထသော၊ မုနိ၊ ပစ္စေကရနိတို့ထက်
 မြတ်တော်မူထသော၊ အနောမဒသိ၊ အနောမဒသိမြတ်စွာဘုရား၎င်း၊ ပဒု
 မော၊ ပဒုမမြတ်စွာဘုရား လည်းကောင်း၊ နာရဒေဝါစာပိ၊ နာရဒမြတ်စွာ
 ဘုရားလည်းကောင်း၊ ဣတိ၊ ဤသို့၊ တမန္တကော၊ မောဟတည်းဟူသော
 အရိက်မှောင်၏ ဆုံးရာသတ္တညာဏ်ကို လည်းပြုတော်မူကုန် ဖြစ်ထသော၊
 တေဝိဗုဒ္ဓါ၊ ထိုမြတ်စွာဘုရားတို့သည်လည်း၊ ဧကကပ္ပေ၊ တခုသောဝရ
 ကမ္ဘာ၌၊ ဥပ္ပဇ္ဇန္တိ၊ ပွင့်တော်မူကုန်၏။ နာရဒသော၊ နာရဒမြတ်စွာဘုရား
 ၏၊ အပရေန၊ နောက်အတို့၌၊ ပဒုရတ္တရောနာမ၊ ပဒုရတ္တရအမည်တော်
 ရှိသော၊ နာယကော၊ မြတ်စွာဘုရားသည်၊ ဧကကပ္ပေ၊ တခုသောသာရ
 ကမ္ဘာ၌၊ ဥပ္ပဇ္ဇန္တိ၊ ပွင့်တော်မူ၏။ သောဇိနော၊ ထိုပဒုရတ္တရမြတ်စွာဘုရား
 သည်၊ ဗဟု၊ များစွာသော၊ ဇနဗံ၊ သတ္တဝါအပေါင်းကို၊ သံသာရသောတ
 တော၊ သံသရာတည်းဟူသောရေအယဉ်မှ၊ တာရေသိ၊ နိဗ္ဗာန်သို့ကယ်တင်
 တော်မူပြီ။ နာရဒသော၊ နာရဒအမည်တော်ရှိတော၊ ဘဂဝတော၊ မြတ်
 စွာဘုရား၏လည်းကောင်း၊ ပဒုရတ္တရသော၊ ပဒုရတ္တရအမည်တော်ရှိသော
 သတ္တုနော၊ မြတ်စွာဘုရား၏လည်းကောင်း၊ တေသမ္ဘိ၊ ထိုနှစ်ဆူသောမြတ်
 စွာဘုရားတို့၏လည်း၊ အန္တရာ၊ အကြား၌၊ ကပ္ပါ၊ ကမ္ဘာတို့သည်၊ ဂဏနာ
 ကော၊ ဂဏန်းသင်္ချာအားဖြင့်၊ အသင်္ခယော၊ မရေတွက်ကုန်၊ ကပ္ပသတသ
 ဟာသမ္ဘိ၊ ကမ္ဘာတစ်ဝိုက်ထက်၌၊ ယောကဝိဒု၊ ယောကသုံးပါးကိုသိတော်
 မူထသော၊ အာဟုတိနံ၊ အဝေးမှဆောင်ခဲ့သော အလှူဝတ္ထုတို့ကို၊ ပရိဝု
 ဟော၊ ခံတော်မူထိုက်ထသော၊ ပဒုရတ္တရော၊ ပဒုရတ္တရအမည်တော်ရှိထ
 သော၊ မဟာရနံ၊ မြတ်စွာဘုရားသည်၊ ဧကော၊ တဆူတည်း၊ အသိ၊ ပွင့်
 တော်မူ၏။ ပဒုရတ္တရောပဒု ရတ္တရသော၊ ပဒုရတ္တရ မြတ်စွာဘုရား၏။
 ဩရတော၊ နောက်အတို့၌၊ တိသကပ္ပသဟာသမ္ဘိ၊ ကမ္ဘာသုံးသောင်း
 ထက်၌၊ သုမေခေါစ၊ သုမေခါမြတ်စွာဘုရားလည်းကောင်း၊ သုဇာတေစ၊
 သုဇာတာမြတ်စွာဘုရားလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဒုဝေ၊ နှစ်ဆူကုန်သော
 နာယကော၊ မြတ်စွာဘုရားတို့သည်၊ အသိသု၊ ပွင့်တော်မူကုန်၏။ အဋ္ဌာ
 ရသေကပ္ပသတေ၊ ဟထောင့်ရှစ်ရာကမ္ဘာအထက်၌၊ နာယကော၊ လူနတ်တို့
 ကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်ကုန်သော၊ ပီယဒသိစ၊ ပီယဒသိမြတ်

စွာတုရားလည်းကောင်း၊ အတ္ထဒသိစ၊ အတ္ထဒသိ မြတ်စွာတုရားလည်း
 ကောင်း၊ ဓမ္မဒသိစ၊ ဓမ္မဒသိမြတ်စွာတုရားလည်းကောင်း၊ ဣတိ၊ ဤသို့၊
 တယော၊ သုံးဆူ၊ ကုန်သော၊ နာယကာ၊ မြတ်စွာတုရားတို့သည်၊ အာသိ သု
 ပွင့်တော်မူကုန်၏။ သမ္ပုဒါ၊ သစ္စာထေးပါးကိုမိမိအလိုလိုက်ယုံတော်
 တိုင်သိတော်မူကုန်ထသော၊ နိပဒုတ္တမာ၊ လူနတ်ဗြဟ္မာတို့ထက်မြတ်တော်မူ
 ကုန်ထသော၊ သုဇာတဿ၊ သုဇာတာ မြတ်စွာတုရား၏၊ ဩရတောစ၊
 နောက်အတို့၌လည်း၊ ဧကကပ္ပမိ၊ တခုသောဝရကမ္ဘာ၌၊ သမ္ပုဒါ၊ သစ္စာထေး
 ပါးကိုမိမိအလိုလိုက်ယုံတော်တိုင်သိတော်မူကုန်ထသော၊ အပ္ပဋိပုဂ္ဂထာ၊
 တုဘက်ကင်းသော ပုဂ္ဂိုလ်ဖြစ်တော်မူကုန်ထသော၊ ဧတေ၊ ထိုဝိယဒသိစ
 သောသုံးဆူသောမြတ်စွာတုရားတို့သည်၊ ဂေဟကေ၊ လောက၌၊ ဥပ္ပဇ္ဇန္တိ၊
 ပွင့်တော်မူကုန်၏၊ ဣတော၊ ဤဘဒ္ဒကင်္ဂကမ္ဘာမှ၊ စတုနုရတေကပ္ပေ၊ ကိုးဆဲ
 လေးကမ္ဘာထက်၌၊ လောကဝိဒု၊ လောကသုံးပါးကိုသိတော်မူထသော၊
 သလ္လကတ္တော၊ ကိလေသာကည်းဟူသော ငြောင့်ကိုနှုတ်တတ်ထသော၊ သိဒ္ဓ
 ထော၊ သိဒ္ဓတ္ထ အမည်တော်ရှိထသော၊ မဟာရနိ၊ မြတ်စွာတုရားသည်၊
 ဧကော၊ တခုထည်း၊ အာသိ၊ ဖြစ်တော်မူ၏။ ဣတော၊ ဤဘဒ္ဒကင်္ဂကမ္ဘာမှ၊
 ဧနုရတေကပ္ပေ၊ ကိုးဆဲ နှစ်ကမ္ဘာထက်၌၊ သမ္ပုဒါ၊ သစ္စာထေးပါးကိုသိ
 တော်မူကုန်ထသော၊ အသမာ၊ အထုမရှိကုန်ထသော၊ အပ္ပဋိပုဂ္ဂထာ၊ တု
 ဘက်ကင်းသောပုဂ္ဂိုလ်ဖြစ်တော်မူကုန်ထသော၊ တိသောစ၊ တိဿမြတ်
 စွာတုရားလည်းကောင်း၊ ဗုဒ္ဓောစ၊ ဗုဒ္ဓမြတ်စွာတုရားလည်းကောင်း။
 ဣတိ၊ ဤသို့၊ ဒုဝေ၊ နှစ်ဆူကုန်သော၊ နာယကာ၊ မြတ်စွာတုရားတို့သည်၊
 အာသိ သုပွင့်တော်မူကုန်၏။ ဣတော၊ ဤဘဒ္ဒကင်္ဂကမ္ဘာမှ၊ ဧကနုရတေ
 ကပ္ပေ၊ ကိုးဆဲ တကမ္ဘာထက်၌၊ ဝိပဿိနာမ၊ ဝိပဿိအမည်တော်ရှိသော၊
 နာယကော၊ မြတ်စွာတုရားသည်၊ ဥပ္ပဇ္ဇော၊ ပွင့်တော်မူ၏။ ကာရုဏိကော၊
 သတ္တဝါတို့အားသနားတော်မူထသော၊ သောဝိဗုဒ္ဓေါ၊ ထိုဝိပဿိမြတ်စွာ
 တုရားသည်လည်း၊ သက္ကေ၊ သတ္တဝါတို့ကို၊ ဗန္ဓနာ၊ သံယောဇဉ်တည်းဟူ
 သောအနှောင်အဖွဲ့မှ၊ မောစေသိ၊ လွတ်စေတော်မူပြီ။ ဣတော၊ ဤဘဒ္ဒ
 ကင်္ဂကမ္ဘာမှ၊ ဧကတိ သေကပ္ပေ၊ သုံးဆဲ တကမ္ဘာထက်၌၊ သိဝိစ၊ သိဝိမြတ်
 စွာတုရားလည်းကောင်း၊ ဝေဿဘူစေဝ၊ ဝေဿဘူမြတ်စွာတုရားလည်း
 ကောင်း၊ ဣတိ၊ ဤသို့၊ အသမာ၊ အထုမရှိကုန်ထသော၊ အပ္ပဋိပုဂ္ဂထာ၊ တု
 ဘက်ကင်းသောပုဂ္ဂိုလ်ဖြစ်ကုန်ထသော၊ ဒုဝေ၊ နှစ်ဆူကုန်သော၊ နာယကာ၊
 မြတ်စွာတုရားတို့သည်၊ အာသိ သုပွင့်တော်မူကုန်၏။ ဣမဋ္ဌိဘဒ္ဒိဋ္ဌိကေကပ္ပေ

ဤဘန္ဓကပ်ကန္တဝဋ်၊ နာယကော၊ လူနတ်တို့၏ကိုးကွယ်ရာဖြစ်တော်မူထ
 သော၊ ကကုသန္ဓော၊ ကကုသန်မြတ်စွာဘုရား ထည်းကောင်း၊ ကောဏာဝ
 မိနော၊ ကောဏာဝံမြတ်စွာဘုရား ထည်းကောင်း၊ ကသာပေါစာပိ၊ ကသာပ
 မြတ်စွာဘုရား ထည်းကောင်း၊ ဣတိ၊ ဤသို့၊ တယော၊ သုံးဆူကုန်သော၊ နာယ
 က၊ မြတ်စွာဘုရားတို့သည်၊ အာသိံသု၊ ပွင့်တော်မူကုန်၏၊ ဇေတဝိယ၊ ယခု
 အခါ၌၊ သမ္ပုဒ္ဓေါ၊ သစ္စာလေးပါးကိုမိမိအလိုလိုကိုယ်တော်တိုင်ထိတော်မူ
 သော၊ အဟိ၊ ငါဘုရားသည်၊ ဥပ္ပဇ္ဇတိ၊ ပွင့်တော်မူ၏၊ မေတ္တေယျာစာပိ၊
 မေတ္တေယျာဘုရားသည်လည်း၊ ဟောသပတိ၊ ပွင့်တော်မူသတ္တံ့၊ ဇေတဝိမေ
 ပဉ္စဗုဒ္ဓါ၊ ထိုကကုသန်စသော ဘုရားငါးဆူတို့ သည်လည်း၊ ဝိရာ၊ တည်
 ကြည်သော၊ သမာဓိရှိကုန်၏၊ သောတာပနကမ္ပကာ၊ လူသုံးပါးတို့အားသနား
 ဟော်မူဘက်ကုန်၏၊ ဇေတဝံခဗ္ဗရာဇုနံ၊ ထိုကရားမင်း ဘုရားသခင်
 တို့၏ထည်းကောင်း၊ အညေသံ၊ တပါးကုန်သော၊ အနေကကောဓိနံ၊ ကုဇေ
 အရာမကကုန်သော သူတို့၏ထည်းကောင်း၊ တံမဂ္ဂံ၊ ထိုနဂရပရိစ္ဆေဒစ
 သောအကြောင်းကို၊ အာပိက္ခိတွာန၊ ကြားတော်မူပြီး၍၊ သောတဂေါ၊ ထိုငါ
 တို့အရှင်အစစ်ကောန်ဖြစ်တော်မူသော မဟာဂေါတမလောကဥက္ကဋ္ဌဘုရား
 မြတ်သည်၊ သသာဝကော၊ သာဝကအပေါင်းနှင့်တကွ၊ နိဗ္ဗုတော၊ နိဗ္ဗာန်
 ပြီးတော်မူပြီ၊ ဗုဒ္ဓပဏိဗ္ဗာကဓဏ္ဍံ၊ ပြီးပြင်းသော မြတ်စွာဘုရားတို့အား
 ညွှန်ပြရာအပိုင်းအခြားသည်၊ နိဗ္ဗိတံ၊ ပြီမြင်းသို့ရောက်ပြီ။ ။

ခေတုဘာဇနိယကထာ၊

သုညာစ၊ ဘုရားပစ္စေကဗုဒ္ဓါရဟန္တာစကြာမင်းတို့မှ ဆိတ်သောသုည
 ကန္တဝတို့ထည်းကောင်း၊ အသုညာစ၊ ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာစကြာ
 မင်းတို့မှဆိတ်သောအသုညကန္တဝတို့ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ကပ္ပိနံ၊
 ကန္တဝတို့၏၊ နာမဓေယျကာ၊ အမည်တို့သည်၊ နုဝါ၊ စပါးအပြားရှိကုန်၏၊
 အသုညာ၊ ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာစကြာမင်းတို့မှ ဆိတ်ကုန်သော၊
 ကပ္ပိ၊ ကန္တဝတို့သည်၊ ပဉ္စဝါ၊ ငါးပါးအပြားရှိကုန်၏၊ သေသာ၊ ကြွင်းကုန်
 သောကန္တဝတို့သည်၊ သုညာတိနာမကာ၊ သုညကန္တဝဟူသော အမည်ရှိ
 ကုန်၏၊ ကပ္ပေါ၊ အသုညကန္တဝသည်၊ သာရော၊ သာရကန္တဝထည်း
 ကောင်း၊ မဇ္ဈော၊ မဇ္ဈကန္တဝထည်းကောင်း၊ ဝရော၊ ဝရကန္တဝထည်း
 ကောင်း၊ သာရမဇ္ဈောစ၊ သာရမဇ္ဈကန္တဝထည်းကောင်း၊ ဘဒ္ဒကော၊ ဘဒ္ဒ
 ကန္တဝထည်းကောင်း၊ ဣတိ၊ ဤသို့၊ ပဉ္စဝါ၊ ငါးပါးအပြားရှိ၏၊ သုည

ကပ္ပတ္တိ၊ သုညကမ္ဘာသည်၊ အသင်္ခယော၊ မရေတွက်အပ်၊ ပဉ္စကပ္ပါ၊ သာရစ
သောငါးပါးသောကမ္ဘာတို့သည်၊ အသုညတာ၊ သုရားပစ္စေကဗုဒ္ဓါရဟန္တာ
စကြာမင်းတို့မှမဆိတ်ကုန်၊ သာရကပ္ပေ၊ သာရကမ္ဘာ၌၊ ဧကော၊ တဆူ
သော၊ ဗုဒ္ဓါ၊ မြတ်စွာဘုရားသည်၊ ဗုဒ္ဓတ္တိ၊ ပွင့်တော်မူ၏၊ မဏ္ဍကပ္ပေ၊ မဏ္ဍ
ကမ္ဘာ၌၊ ဗုဒ္ဓေ၊ နှစ်ဆူကုန်သော၊ ဇိန၊ မြတ်စွာဘုရားတို့သည်၊ ဗုဒ္ဓိံသု၊ ပွင့်
ကုန်၏၊ ဝရကပ္ပေ၊ ဝရကမ္ဘာ၌၊ တသော၊ သုံးဆူကုန်သော၊ ဗုဒ္ဓါ၊ မြတ်စွာ
ဘုရားတို့သည်၊ ဗုဒ္ဓိံသု၊ ပွင့်တော်မူကုန်၏၊ သာရမဏ္ဍေ၊ သာရမဏ္ဍ
ကမ္ဘာ၌၊ စတုတ္ထကော၊ လေးဆူကုန်သော၊ ဗုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်၊
ဗုဒ္ဓိံသု၊ ပွင့်တော်မူကုန်၏၊ ပဉ္စမေ၊ ငါးဆူမြောက်သော၊ ဘဒ္ဒကပ္ပေ၊ ဘဒ္ဒ
ကမ္ဘာ၌သာလျှင်၊ ပဉ္စဗုဒ္ဓါ၊ ငါးဆူသောမြတ်စွာဘုရားတို့သည်၊ ဗုဒ္ဓိံသု၊
ပွင့်တော်မူကုန်၏၊ တထော၊ ထိုဘုရားငါးဆူထက်၊ အဓိကော၊ လွန်ကုန်
သော၊ ဇိန၊ မြတ်စွာဘုရားတို့သည်၊ နတ္ထိ၊ မရှိကုန်၊ သမ္ပုဒ္ဓေါ၊ သစ္စာလေးပါး
ကိုမိမိအလိုလိုကိုယ်တော်တိုင်သိတော်မူပြီးသော၊ ဗွိပဒုတ္တမော၊ လူနတ်
ဗြဟ္မာတို့ထက် မြတ်တော်မူသော၊ တဏှကံရော၊ တဏှကံရာ မြတ်စွာ
ဘုရားထည်းကောင်း၊ မေဂေကံရော၊ မေဂေကံရာ မြတ်စွာဘုရားထည်းကောင်း၊
အထောပိ၊ ထိုမှတစ်ပါးထည်း၊ သရဏကံရော၊ သရဏကံရာ မြတ်စွာဘုရား
ထည်းကောင်း၊ ဒိပကံရော၊ ဒိပကံရာ မြတ်စွာဘုရားထည်းကောင်း၊ ကော
ဏ္ဍညော၊ ကောဏ္ဍည မြတ်စွာဘုရား ထည်းကောင်း၊ ရနိ၊ ပစ္စေကရနိစ
သည်တို့ထက် မြတ်တော်မူသော၊ မဂ်ဏော၊ မဂ်ထမြတ်စွာ ဘုရားထည်း
ကောင်း၊ သုမဒနာ၊ သုမဒမြတ်စွာဘုရား ထည်းကောင်း၊ ရေဝတော၊
ရေဝတ မြတ်စွာဘုရား ထည်းကောင်း၊ သောဘိတော၊ သောဘိတ မြတ်
စွာဘုရား ထည်းကောင်း၊ အနောမဒသိ၊ အနောမဒသိ မြတ်စွာဘုရား
ထည်းကောင်း၊ ပဒမော၊ ပဒမမြတ်စွာဘုရား ထည်းကောင်း၊ နာရဒေါ၊
နာရဒမြတ်စွာဘုရား ထည်းကောင်း၊ ပဒုရတ္တရော၊ ပဒုရတ္တရ မြတ်စွာ
ဘုရားထည်းကောင်း၊ မဟာယသော၊ များသောအခြံအရံ ရှိတော်မူသော၊
သောကနာယကော၊ လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင် တော်မူတတ်
သော၊ သုမေဂေ၊ သုမေဂေ မြတ်စွာဘုရားထည်းကောင်း၊ သုဇာတေ၊
သုဇာတာ မြတ်စွာ ဘုရားထည်း ကောင်း၊ ဝိယဒသိ၊ ဝိယဒသိ မြတ်စွာ
ဘုရား ထည်းကောင်း၊ အတ္ထဒသိ၊ အတ္ထဒသိ မြတ်စွာ ဘုရားထည်း
ကောင်း၊ ဓမ္မဒသိ၊ ဓမ္မဒသိ မြတ်စွာဘုရားထည်းကောင်း၊ သိဒ္ဓဇ္ဈော၊ သိဒ္ဓ
တ္ထမြတ်စွာ ဘုရားထည်းကောင်း၊ သမ္ပုဒ္ဓေါ၊ သစ္စာလေးပါးကို မိမိအလိုလို

ကိုယ်တော်တိုင်သိတော်မူပြီးသော၊ ထောကနာယကော၊ ခရီးခဲ၌ယာဉ်မှူး
 ကဲ့သို့မဂ္ဂင်ပေါင်မှူးသတ္တယံဖြစ်တော်မူသော၊ တိဿော၊ တိဿမြတ်စွာဘု
 ရားလည်းကောင်း၊ ဇုဿောစ၊ ဇုဿမြတ်စွာဘုရားလည်းကောင်း၊ ဝိပဿီ၊
 ဝိပုဿီ မြတ်စွာဘုရား လည်းကောင်း၊ သိဝီ၊ သိဝီမြတ်စွာ ဘုရားလည်း
 ကောင်း၊ ဝေဿဘူ၊ ဝေဿဘူမြတ်စွာဘုရားလည်းကောင်း၊ ကဏုသန္ဓေ၊
 ကဏုသန်မြတ်စွာ ဘုရားလည်းကောင်း၊ ကောတာဂမနော၊ ကောတာဂု
 မြတ်စွာဘုရား လည်းကောင်း၊ ကဿပေါ၊ ကဿပမြတ်စွာဘုရားလည်း
 ကောင်း၊ ဣတိ၊ ဤသို့၊ ဝိတရာဂါ၊ ရာဂတို့မှကင်း တော်မူကုန်ပြီးထသော၊
 သမာဟိတာ၊ တည်ကြည်တော်မူကုန်ထသော၊ သတရံသီဝံ၊ ရောင်ခြည်
 တထောင်ဆောင်သော နေမင်းကဲ့သို့၊ ဥပ္ပန္နာ၊ ဖြစ်တော်မူကုန်ထသော၊
 ဧတေသမ္ပုဒ္ဓါ၊ ထိုနှစ်ကျိပ်ခုနစ် ဆူသောမြတ်စွာ ဘုရားတို့သည်၊ အဟေ
 သု၊ ပွင့်တော်မူကုန်ပြီး မဟာတမံ၊ မောဟတည်းဟူသော ကြီးစွာသော
 အရိက်မှောင်ကို၊ ဝိနောဒယာ၊ ပယ်ပျောက်တော်မူကုန်ပြီးသော၊ တေသမ္ပု
 ဒ္ဓါ၊ ထိုမြတ်စွာဘုရားတို့သည်၊ အဂ္ဂိက္ခန္ဓာဝံ၊ ကြီးစွာသော မီးထွှံ့ကဲ့သို့၊ ဇေလိ
 တွာ၊ ထွန်းလင်းတောက်ပ၍၊ သသာဝကော၊ သာဝကနှင့်တကွ၊ နိဗ္ဗုတာ၊
 ပရိနိဗ္ဗာန် ပြုတော်မူကုန်ပြီး၊ မဟာဂေါတမော၊ မဟာဂေါတမ အမည်
 တော်ရှိသော၊ ဇိနဝရော၊ ဘုရားမြတ်သည်၊ ကုသိနာရာမ္မိ၊ ကုသိနာရုံ၌၊ နိဗ္ဗု
 တော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီး၊ ဓာတု၊ ဓာတ်တော်သည်၊ တေသုတေသုပဗ္ဗေ
 သတော၊ ထိုထိုအရပ်မျက်နှာတို့၌၊ ဝိတ္တာရိကံ၊ ပြန်နဲ့သည်၊ အာထိ၊ ဖြစ်ပြီး၊
 ဇေကာစ၊ တခုသော ဓာတ်တော်သည်လည်း၊ အဇာတသတ္တုဿ၊ အဇာတ
 သတ်မင်း၏ ရာဇဝဟေ၊ ရာဇဂြိုဟ်ပြည်၌၊ ဇေကာ၊ တခုသော ဓာတ်တော်
 သည်၊ ဝေသာလိယာဝုဇေ၊ ဝေသာလီပြည်၌၊ ဇေကာ၊ တခုသော ဓာတ်
 တော်သည်၊ ကဝိထဝတ္ထုတ္တိံ၊ ကဝိထဝတ်ပြည်၌၊ ဇေကာစ၊ တခုသော
 ဓာတ်တော်သည်လည်း၊ အလ္လကပ္ပကော၊ အလ္လကပ္ပတိုင်း၌၊ ဇေကာစ၊ တခု
 သော ဓာတ်တော်သည်လည်း၊ ရာမဂါမဒ္ဓိ၊ ရာမရွာ၌၊ ဇေကာစ၊ ထခုသော
 ဓာတ်တော်သည်လည်း၊ ဝေဠုဒိပကော၊ ဝေဠုဒိပကတိုင်း၌၊ ဇေကာစ၊ တခု
 သော ဓာတ်တော် သည်လည်း၊ မလ္လေ၊ မလ္လာမင်းတို့၏ တိုင်းဖြစ်သော၊
 ပါဝေယျကော၊ ပါဝေယျကပြည်၌၊ ဇေကာစ၊ တခုသော ဓာတ်တော်သည်
 လည်း၊ ကောသိနာရကော၊ ကုသိနာရုံပြည်၌၊ ဣတိဝတ္ထုတ္တမေန၊ ဤသို့ဆို
 အပ်ပြီးသော အစဉ်အားဖြင့်၊ ဓာတုယော၊ ဓာတ်တော်တို့သည်၊ တေသံ၊
 ထိုရွာသူရွာသားတို့နှင့် တကွသောခုနစ်တိုင်းသောပြည်သူပြည်သားတို့၏

ပုဇိကစေတီယေသု၊ ပူဇော်အပ်သော စေတီတော်တို့၌၊ ပတိဋ္ဌာသု၊ တည်
 တော်မူကုန်၏။ ဒေါဏသဝ္ဗဒယာ၊ ဒေါဏအမည်ရှိသော၊ ဗြာဟ္မဏော၊
 ပုဏ္ဏားသည်၊ ကုမ္ဘာသု၊ ဓာတ်တော်ချင့်သော ရွှေအိုးတော်ကို၊ ပူဇနတ္ထာ
 ယ၊ ပူဇော်ခြင်း၌၊ ထူပံ၊ စေတီတော်ကို၊ ကာရေသိ၊ ပြု၏။ မောရိယာ၊ မောရိ
 ယပြည်သို့ပြည်သားတို့သည်၊ ဝုဋ္ဌမာနသု၊ ရွှင်လန်းနှစ်သက်သောစိတ်
 ရှိကုန်သည်ဖြစ်၍၊ အင်္ဂါရုံ၊ မြတ်စွာဘုရား၏ အထောင်းတော်ကို တေဇော
 ဓာတ်လောင်ရာအရပ်၌ရှိသောမီးသွေးကို၊ ဝဟေတွာ၊ ယူ၍၊ ပူဇနတ္ထာယ၊
 ပူဇော်ခြင်း၌၊ ထူပံ၊ စေတီတော်ကို၊ ကာရေသု၊ ပြုကုန်၏။ သဒ္ဓိရိကာ၊
 သာဓိရ ဓာတ်တော်ကိုဋ္ဌာပနာ ရာဖြစ်ကုန်သော၊ ထူပါ၊ စေတီတော်တို့
 သည်၊ အဋ္ဌ၊ ရှစ်ဆူတို့တည်း။ တဒါယေဝ၊ ထိုအခါ၌သာလျှင်၊ ကုမ္ဘာစတိ
 သော၊ ရွှေအိုးတော် စေတီ သည်၊ နဝမော၊ ကိုးဆူမြောက်၊ ပတိဋ္ဌိတော၊
 တည်၏။ အင်္ဂါရထူပေါ၊ မီးသွေးတော်စေတီသည်၊ ဒသမော၊ ဆယ်ဆူ
 မြောက်၊ ပတိဋ္ဌိတော၊ တည်၏။ ဥဏ္ဍိယာ၊ နဖူးသင်းကျပ်တော်သည်လည်း
 ကောင်း၊ စတုရောဒါဋ္ဌာ၊ စွယ်တော်လေးချောင်းတို့သည် လည်းကောင်း၊
 ဧဒ္ဒေ၊ နှစ်ဆူကုန်သော၊ အက္ခကော၊ ညှပ်ရိုးတော်တို့သည်လည်းကောင်း၊
 သတ္တု၊ ခုနစ်ဆူကုန်သော၊ ဣမာဓာထုယော၊ ဤဓာတ်တော်တို့သည်၊ အ
 သံဘိန္နာ၊ တေးဇာဓာတ်လောင်သည်ကစ၍ပကတိတည်မြဲမှ၊ ပြုမကွဲကုန်၊
 သေသာ၊ ကြွင်းကုန်သော၊ သောဋ္ဌာ၊ ဒေါဏမတ္တိ ကာ၊ တဆဲ၊ မြောက်ကွင်း
 စားပမာဏ ရှိကုန်သော၊ ဓာတုယော၊ ဓာတ်တို့သည်၊ သိန္နာဝ၊ ပြိုကွဲကုန်
 သည်သာတည်း။ မဟန္တာ၊ ကြီးသောဓာတ်တော်တို့သည်၊ မုဂ္ဂမာသာစ၊
 ဝဲနောက်ဝဲလွန်းစေပမာဏရှိကုန်သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏။ မဇ္ဈိမာ၊
 အလယ်သောဓာတ်တော်တို့သည်၊ ဘိန္နတဏှ၊ လာစ၊ ဆန်ကြိုးစေ့ပမာဏ
 ရှိကုန်သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏။ ခုဒ္ဒကာ၊ ငယ်သော ဓာတ်တော်တို့
 သည်၊ သာသပမတ္တာစ၊ မန်ညှင်းစေ့ပမာဏရှိကုန်သည်လည်း၊ ဟောန္တိ၊
 ဖြစ်ကုန်၏။ ဓာတုယော၊ ဓာတ်တော်တို့သည်၊ နာနာဝတ္ထာစ၊ အထူးထူး
 သောအဆင်းရှိကုန်သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏။ မဟန္တာ၊ ကြီးသော
 ဓာတ်တော်တို့သည်၊ သုဝဏ္ဏဝတ္ထာစ၊ ရွှေအဆင်းနှင့် ဟူသော အဆင်းရှိ
 ကုန်သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏။ မဇ္ဈိမာ၊ အလယ်သောဓာတ်တော်တို့
 သည်၊ ခုတ္တဝတ္ထာစ၊ ပုလဲအဆင်းနှင့်တူသော အဆင်း ရှိကုန်သည်လည်း၊
 ဟောန္တိ၊ ဖြစ်ကုန်၏။ ခုဒ္ဒကာ၊ ငယ်ကုန်သော ဓာတ်တော်တို့သည်၊ မဏုဇ
 ဝတ္ထာစ၊ ချင်းရားစေ့အဆင်းနှင့်တူသော အဆင်းရှိကုန်သည်လည်း၊ ဟော

၂၂

နှိ၊ ဖြစ်ကုန်၏၊ မဟန္တာ၊ ကြီးသော ဓာတ်တော်တို့သည်၊ ဗုဒ္ဓနာဠိယော၊
 ငါးကွင်းစားရှိကုန်သည်လည်း၊ ဟောဒ္ဓိ၊ ဖြစ်ကုန်၏၊ မဏ္ဍိမာ၊ အလတ်ဖြစ်
 သောဓာတ်တော်တို့သည်၊ ဗုဒ္ဓနာဠိယော၊ ငါးကွင်းစား ရှိကုန်သည်လည်း၊
 ဟောဒ္ဓိ၊ ဖြစ်ကုန်၏၊ ခုဒ္ဓကာ၊ ငယ်သော ဓာတ်တော်တို့သည် ဆနာဠိစေတ၊
 ခြောက်ကွင်းစားရှိကုန်သည်လည်း၊ ဟောဒ္ဓိ၊ ဖြစ်ကုန်၏၊ သဗ္ဗာရိ၊ အလုံးစုံ
 လည်းဖြစ်ကုန်သော၊ ဧတာဓာတုယော၊ ဤဓာတ်တော်တို့သည်၊ သောဠေသ
 ဒေါဏမတ္တိကာ၊ တဆဲ ခြောက်ကွင်းစားရှိကုန်၏၊ ဥဏ္ဍိသံ၊ နဖူးသင်းကွပ်
 တော်ကို၊ သီ ဝဇ္ဇေဒိပေ၊ သီဟိုဠ်ကျွန်း၌၊ မဟာစေတီယံ၊ မဟာစေတီတော်
 ကို၊ ပတိဋ္ဌာတိ၊ တည်၏၊ ဗြဟ္မဇောကေစ၊ ဗြဟ္မဇောကေစ၊ ဝါမကံ၊ ထက်
 ဝဲညှပ်ရိုးတော်ကို၊ စေတီယံ၊ စေတီတော်ကို၊ ပတိဋ္ဌာတိ၊ တည်၏၊ သီဟဇ္ဇေ၊
 သီဟိုဠ်ကျွန်း၌၊ ဒက္ခိဏာက္ခဏ္ဍ၊ ထက်ညှပ်ရိုးတော်ကိုလည်း၊ မဟာစေတီ
 ယံ၊ မဟာစေတီတော်ကို၊ ပတိဋ္ဌာတိ၊ တည်၏၊ သဗ္ဗာရိ၊ အလုံးစုံကုန်သော၊
 ဧတာဓာတုယော၊ ဤဓာတ်တော်တို့ကို၊ စေတီယံ၊ စေတီတော်ကို၊ ပတိဋ္ဌိ
 တာ၊ တည်ကုန်၏၊ . ကောဒါဋ္ဌာ၊ ထက်ညှပ် အထက်စွယ်တော် တဆူ
 သည်၊ တိဒသပုရေ၊ တာဝတိံ သာနတ်ပြည်၌၊ ပူဇိတံ၊ နတ်တို့ပူဇော်အပ်
 သည်၊ အဟု ဖြစ်ပြီ၊ ဧတာ၊ ထက်ညှပ်အောက် စွယ်တော်တဆူသည်၊ နာဂပု
 ရေ၊ နဂါးပြည်၌၊ ပူဇိတံ၊ နဂါးတို့ပူဇော်အပ်သည်၊ အဟု၊ ဖြစ်ပြီ၊ ဧတာ ထက်
 ဝဲ အထက်စွယ်တော်တဆူသည်၊ ဂန္ဓ၊ ရဝိသယေ၊ ဂန္ဓ၊ ဂရုဇ်ပြည်၌၊ ပူဇိတံ၊
 လူတို့ ပူဇော်အပ်သည်၊ အဟု၊ ဖြစ်ပြီ၊ ဧတာ၊ ထက်ဝဲအောက်စွယ်တော်
 တဆူသည်၊ ကာလိဂ်၊ နာဇိနော၊ ကာလိဂ် ရာဇဝင်းတို့၏၊ ဝိသယေ၊ နှိုင်းငံ၌၊
 ပူဇိတံ၊ လူတို့ပူဇော်အပ်သည်၊ အဟု၊ ဖြစ်ပြီ၊ စက္က၊ ထိသသ မဒန္တာစ၊
 အမျှထေးဆယ်သော သွားတော်တို့ကိုလည်းကောင်း၊ ကောသာလောမာစ၊
 ဆံတော်ပွေးညှင်းတော်တို့ကိုလည်းကောင်း၊ သဗ္ဗသော၊ အချင်းခပ်သိမ်း၊
 ဧကော၊ တဆူတဆူစီကို၊ စက္ကဝါဠပရံပရာ၊ စကြာဝဠာအဆင့်ဆင့်တိုင်
 အောင်၊ ဒေဝါ၊ နတ်ဗြဟ္မာတို့သည်၊ ဟာရိံ သု၊ ပင့်ဆောင်ကုန်၏၊ တဂဝ
 ကော၊ မြတ်စွာဘုရား၏၊ ဝဇ္ဇိရာယံ၊ ဝဇ္ဇိရမိန်ကျောက်ညိုဖြင့် ပြီးသော၊
 ပတ္တောစ၊ သပိတ်တော်ကို လည်းကောင်း၊ ဒဏ္ဍုဉ္ဇ၊ ထောင်ငှားတော်ကို
 လည်းကောင်း၊ နိဝါသနံ၊ ဝတ်တော်မူသော၊ စိဝရဉ္ဇ၊ သင်းပိုင်တော်
 သင်္ကန်းကိုလည်းကောင်း၊ ကုယဗာရေ၊ ကပ်ထဝတ်ရွှေနန်းတော်၌၊ စေတီယံ
 စေတီတော်ကို၊ ပတိဋ္ဌာတိ၊ တည်၏၊ ပစ္စတ္ထရဏံ၊ အိပ်ရာခင်းတော်ကို၊ ကာဝိ
 လဂ္ဂယော၊ ကာဝိလဂ္ဂတံပြည်၌၊ စေတီယံ၊ စေတီတော်ကို၊ ပတိဋ္ဌာတိ၊ တည်၏

ကာယဗန္ဓနံ၊ ကာယဗန္ဓနံဟုဆိုအပိသော၊ ကရုဏံ၊ ခါးပန်းတော်ကို၊ ပါဠိယိ
 ဗုတ္တဗုဒ္ဓေါ၊ ပါဠိယိဗုတ်ပြည်၌၊ စေတိယံ၊ စေတိတော်ကို၊ ပတိဋ္ဌာတိ၊ တည်
 ၏၊ ဥဒကသဒ္ဓိကံ၊ ရေသန့်စင်တော်ကို၊ စမ္ပါယံ၊ စမ္ပါပြည်၌၊ စေတိယံ၊ စေတိ
 တော်ကို၊ ပတိဋ္ဌာတိ၊ တည်၏၊ ဥက္ကသောမဉ္ဇ၊ ဥက္ကလုံးပွားရှင်တော်ကိုလည်း
 ကောသလေ၊ ကောသလဘိုင်း၌၊ စေတိယံ၊ စေတိတော်ကို၊ ပတိဋ္ဌာတိ၊
 တည်၏၊ ကာသာဝဉ္ဇ၊ ဝတ်လဲတော်ပုဆိုးကိုလည်း၊ ဗြဟ္မဏောကေ၊ ဗြဟ္မဉ္ဇ
 ပြည်၌၊ စေတိယံ၊ စေတိတော်ကို၊ ပတိဋ္ဌာတိ၊ တည်၏၊ ဝေဠုနံ၊ ဦးရစ်မောင်း
 ထော်ကို၊ ဘိဒသုဒ္ဓေ၊ တာဝတိံသာနတ်ပြည်၌၊ စေတိယံ၊ စေတိတော်
 ကို၊ ပတိဋ္ဌာတိ၊ တည်၏၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ နိသိဒ္ဓနံ၊ နိသိဒ္ဓင်
 တော်ကို၊ အဝန္တိသု၊ အဝန္တိတိုင်းတို့၌၊ စေတိယံ၊ စေတိတော်ကို၊ ပတိဋ္ဌာ
 တိ၊ တည်၏၊ အတ္တရဏံ၊ အိပ်ရာလွှင်းတော်ကို၊ ဒေဝရဋ္ဌေ၊ ဒေဝရဋ္ဌပြည်၌၊
 စေတိယံ၊ စေတိတော်ကို၊ ပတိဋ္ဌာတိ၊ တည်၏၊ ကဒါ၊ ထိုအခါ၌၊ အရဏီ
 စ၊ ဝိ၊ ပွတ်ရန်ကိုလည်း၊ ဝိတိသယံ၊ ဝိတိသပြည်၌၊ စေတိယံ၊ စေတိတော်
 ကို၊ ပတိဋ္ဌာတိ၊ တည်၏၊ ပရိသာဝနံ၊ ရေစစ်တော်ကို၊ ဝိဒေဟေ၊ ဝိဒေဟ
 တိုင်း၌၊ စေတိယံ၊ စေတိတော်ကို၊ ပတိဋ္ဌာတိ၊ တည်၏၊ ဝါသိသုမိဗ္ဗာရဉ္ဇာပိ၊
 ဝဲခွာအင်္ဂါချည်ကိုလည်း၊ တဒါ၊ ထိုအခါ၌၊ ဣန္ဒပတ္တပုရေ၊ ဣန္ဒပတ္တပြည်၌၊
 စေတိယံ၊ စေတိတော်ကို၊ ပတိဋ္ဌာတိ၊ တည်၏၊ မုနိနာ၊ မြတ်စွာဘုရား
 သည်၊ ပရိဘုတ္တာနိ၊ သုံးဆောင်တော်မူအပ်ကုန်သော၊ အဝသေသာ၊ ကြွင်း
 ကုန်သော၊ ပရိဘုရား၊ ပရိဘုရားတို့ကို၊ ဇနပဒေအပရန္တကေ၊ အပရန္တ
 တိုင်းဇနပဒေ၌၊ ကဒါ၊ ထိုဘုရားပရိနိဗ္ဗာန်စံတော်မူပြီးသောအခါ၌၊ မနုဇာ၊
 လူတို့သည်၊ ပူဇနတ္ထာယ၊ ပူဇော်ခြင်း၌၊ ထုဝံ၊ စေတိတော်ကို၊ အကံသု၊
 ပြုကြကုန်၏၊ ဂေါတမဿ၊ ဂေါတမ အမည်တော်ရှိသော၊ မဟေသိ
 နော၊ မြတ်စွာဘုရား၏၊ ခါတု၊ ခတ်တော်သည်၊ ဝိတ္ထာရိကံ၊ ပြန်နံ့သည်
 အသိ၊ ဖြစ်ပြီ၊ ပါဏိနံ၊ သတ္တဝါတို့အား၊ အနုကမ္ပါယ၊ အစဉ်သနားတော်မူ
 သဖြင့်၊ တဒါ၊ ထိုသက်တော်ထင်ရှားရှိတော်မူစဉ်အခါ၌၊ ပေါရဏီကံ၊ က
 ရုဏာတော်ဖြင့်ရှိုင်းသည်၊ အဟု၊ ဖြစ်ပြီ၊ ဝေတုဘာဇနိယကထာ၊ ခတ်
 တော်တို့ကိုဝေဘန်သောစကားသည်၊ နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ၊
 ဗုဒ္ဓံသော၊ ဗုဒ္ဓဝင်ပါဠိတော်သည်၊ နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ၊

ဗုဒ္ဓဝင်ပါဠိတော်နိဿယပြီး၏

